



ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်

တရားစီရင်ထုံးများ

ပြည်သူ့တရားသူကြီးအဖွဲ့တဖွဲ့လုံး

ဗဟိုတရားစီရင်ရေးအဖွဲ့

စီရင်ချက်များ

၁၉၇၆ ခုနှစ်

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
ပြည်သူ့တရားသူကြီးအဖွဲ့၏ခွင့်ပြုချက်အရထုတ်ဝေသည်။



ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

တရားစီရင်ထုံးများ



ပြည်သူ့ တရားသူကြီးအဖွဲ့တဖွဲ့လုံး

ဗဟိုတရားစီရင်ရေးအဖွဲ့

စီရင်ချက်များ

၁၉၇၆



ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့ တရားသူကြီးအဖွဲ့၏
ခွင့်ပြုချက်အရ၊ ရန်ကင်းမြို့၊ ပုဂံပိရေနှင့်စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းတို့
မှတ်တမ်းထုတ်ဝေသည်။



ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

ပြည်သူ့ တရားသူကြီးအဖွဲ့

- ၁။ သူရဦးအောင်ဖေ ဥက္ကဋ္ဌ
- ၂။ ဇေယျကျော်ထင် ဦးထွန်းအောင်ကျော် အဖွဲ့ဝင်
- ၃။ ပိုလ်မွန်းကြီး လှမောင် အဖွဲ့ဝင်
- ၄။ ဦးလွင်မောင် အဖွဲ့ဝင်
- ၅။ စည်သူတံဆိပ်ရ ဇေယျကျော်ထင် ဦးစိုးလှိုင် အဖွဲ့ဝင်
- ၆။ ဦးကြည်မြ အဖွဲ့ဝင်
- ၇။ ဦးသန်းစင်၊ ဝါဏိဇ္ဇဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ အဖွဲ့ဝင်

တရားရုံးများလက်စွဲ အပိုစိစစ်မှု ၂အရ တစ်ကြိမ်မှစားရမ်းလျှင် ရက်သတ္တပတ်(၃)ပတ်ထက်မပိုစေရ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး
စာကြည့်တိုက်

၁၉၇၆ ခုနှစ်
ပြစ်မှုဆိုင်ရာအမှုများ

စီရင်ထုံးပြုသောမူဝင်းများ

ပြစ်မှုဆိုင်ရာအမှုများ

စာမပျက်နှာ

ဦးကျော် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	၁
ဦးကျော်ခင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးတက်ထွန်း)	၃
ဦးကျော်စံ နှင့် ဒေါ်လကြင်	၅
ကိုကျော်ဝေ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် [ဝင်ကောက်ကြူ (ခေါ်) ကျော်ညွန့် (ခေါ်) မြင့်သိန်း]		၇
မောင်ကျော်ဝင်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်		၉
မောင်ကြည်ဝင်း ပါ ၂ နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။		၁၁
ဒေါ်ခတီဇာဘီဘီ နှင့် မော်လဒီရှမ်ရူဒုဟ (ခေါ်) ဦးဘသိန်း	၁၃
ဒေါ်ခတီဇာဘီဘီ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်		၁၅
ပီဘီ၊ချောင်းဒရီ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် [အင်(မ်) ကေဒတ္တား]	၁၇
ဂျာနီ (ခ) မောင်ရဲအောင် နှင့် ရိုက်မက် ဘီဘီ (ခေါ်) မကြည်	၂၀
မောင်စံရှင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	၂၃
မောင်စံရှိန် နှင့် မကြင်ရီ	၂၅
ဦးလွှဲခဲဝါ ပါ ၂ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးအာသာကောင်း)		၂၇
ကိုဇော်မင်း ပါ ၃ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးကျော်စိန်)		၃၁
ဦးညိုမောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (ဒေါ်ကျင်နု)		၃၃
မောင်ညွန့်လွင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်		၃၅
မောင်တင်မောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်		၄၀

ဦးတင်မြင့် နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	
(၁) ဦးထွန်းရွှေ၊ (၂) ဦးစောယုနိုင်၊ (၃) ဦးစောယုပိုင်။	၄၂
မောင်တင်ဝင်း ပါ ၂ နှင့် { ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ	
နိုင်ငံတော်(ကိုမောင်မောင်)	၄၄
ကိုတင်ဝင်း နှင့် ဒေါ်မြပါ ၃
....
....	၄၆
မောင်ထွန်းမြင့် နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	
(မောင်ကျော်မင်း)	၄၈
ဦးထွန်းရွှေ ပါ ၂ နှင့် { ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	
(ဦးစိုးမောင်)	၅၁
မောင်ထွန်းလှိုင် ပါ ၃ နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ	
တော် (မောင်သောင်း)	၅၅
ကိုဒေဝ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (မငွေမ)	၅၇
ဦးယု ပါ ၂ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	
(ဒေါ်အေး)	၆၁
စောပိုတင် (ခေါ်)မပိုတင်(ခေါ်) မနွဲ့ရီ နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်	
သမ္မတ မြန်မာနိုင်ငံတော်	၆၃
ပက်ထရိုဘီ၊ အင်၊ နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်	
(ဘဂါတာပက်ထရို)	၆၅
မောင်ပေါက်စ နှင့် { ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	
(ကိုစံတင်)	၆၇
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ဦးကျင်စိန်
....	၆၉
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ဦးခွေး အမှတ် ၇၇	
ရန်ကုန်၊ မန္တလေးကားလမ်း၊ ပြန်တံဆာမြို့
....	၇၁
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် မောင်စံထွန်း
....	၇၆
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ထွန်းမြင့်ကြူ။
....	၇၈
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ထွန်းမြင့်ကြူ။
....	၈၈
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နှင့် ပါတူပါတီးရှားမား
....	၉၅

စာမျက်နှာ

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ဦးဝမ်စိန်	၉၇	
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် မောင်ဟန်အေး		၉၉	
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် အလီဟူစိန်ပါ	၂	၁၀၂	
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် မောင်အောင်ကျင်		၁၀၅	
ဦးဘိုလေး နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	၁၀၈	
ဦးမောင်ရှင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးစံလှိုင်)	၁၁၁	
ကိုမြင့်အောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်		၁၁၄	
ဦးလော်စစ်ဟန် (ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်)	နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးလော်စစ်ဟန်)	၁၁၇
မောင်လှစိုး နှင့် မတင်တင်ဝင်း	၁၂၃	
ဝေါင်စောင်မူပါ၂ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ချန်သွန်ရှောင်)	၁၂၅	
ကိုသက်ထွန်း(ခေါ်)ကျစ်မှန် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော် (ဦးဂရင်တိုင်)	၁၂၇	
ဦးသာဝင်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးမောင်မောင်တာ)	၁၂၉	
ဦးသန်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်	၁၃၂	
မောင်သန်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (မောင်တင်မောင်)	၁၃၄	
ဦးသွင်ပါ ၂ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (မသန်းသန်းဝင်း၊ ခေါ်ကျင်ရွှေ)	၁၃၆	
ဦးအောင်ကျော် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးဘအိုင်)	၁၄၈	
ဦးအုန်းမောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်		၁၄၁	
မအုံးတင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (မောင်လှရွှေ)	၁၄၃	

ပြစ်မှုဆိုင်ရာအမှုများ

၈၁ မျက်နှာ

ဥပဒေများ—

နိုင်ငံခြားသားမှတ်ပုံတင်ဥပဒေ၊

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊

ပြစ်မှုဆိုင်ရာဥပဒေ၊

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင် သူများမှတ်ပုံ တင်ရေးဥပဒေ၊

ပူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေ၊

ရုံးတော်ကိုမထေမဲ့မြင် ပြုမှုဥပဒေ၊

လက်နက်ဥပဒေ၊

သက်သေခံဥပဒေ၊

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေ။

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ် နှင်းသည့်ဥပဒေ ပုဒ်မ ၁၄(၁)၊ ထောင်ဒဏ်ချမှတ်ခြင်း—ယင်းထောင်ဒဏ်မှချုပ် ရက်များကိုနှုတ်ပြီး ကျန်ရှိနေသေးသော ထောင်ဒဏ်အစား ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခြင်း—ဥပဒေနှင့်ညီညွတ်ခြင်းရှိ မရှိ။ ။ဆုံးဖြတ်ချက်။ ။၁၉၆၅ ခု နှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်း သည့် ဥပဒေပုဒ်မ ၁၄ (၁) အရ အနည်းဆုံးထောင်ဒဏ် ၆ လ အပြစ်ပေးရမည် ဖြစ်သည်။ မြို့နယ်တရားရုံးသည် ထောင်ဒဏ် ၆ လ ကျခံစေရန်နှင့် ချုပ်ရက် ၅ လ၊ ၆ ရက်ကိုနုတ်ပယ်စေရန် ညွှန်ကြားခြင်းသည် ဥပဒေနှင့် လျော်ညီသော် လည်း၊ ကျန်ထောင်ဒဏ် ၂၄ ရက်အစား၊ ဒဏ်ငွေ ၅၀၀၀ ပေးစေရန် အမိန့်မှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်။

ဇနီးဖြစ်သူ ဇနီးအိမ်မှ ဆင်းသွားသည့်နေ့ကစ၍ စားစရိတ်ပေးစေရန် အမိန့်ချမှတ်ခြင်း
 သည် ဥပဒေအရ မှားယွင်းမှု ရှိ မရှိ၊ စားစရိတ်သတ်မှတ်ရာတွင် ယောက်ျားဖြစ်သူ
 သည် ၎င်း၏ မိဘများနှင့်အတူ နေထိုင်၍ ချောင်ချောင်လည်လည်ရှိသူတယောက်
 ဖြစ်သည်ဟု ထည့်သွင်းစဉ်းစားခြင်းမှာ မှန်ကန်ခြင်းရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။
 ဇနီးဖြစ်သူ ဇနီးအိမ်မှ ဆင်းသွားသည့်နေ့က အစပြု၍ စားစရိတ်များပေးစေရန်
 အမိန့်ချမှတ်ခြင်းသည် ဥပဒေအရ မှားယွင်းလျက်ရှိသည်။ ။ ပြစ်မှုဆိုင်ရာကျင့်ထုံး
 ဥပဒေပုဒ်မ ၄၈၈ (၂) အရ၊ တရားရုံးသည် စားစရိတ်ပေးစေရန် အမိန့်ချမှတ်
 သောအခါတွင် သာမန်အားဖြင့် အမိန့်ချမှတ်သောနေ့ရက်မှအစပြု၍ ပေးစေရန်၊
 သို့မဟုတ် လျှောက်လွှာတင်သွင်းသော နေ့မှအစပြု၍ ပေးစေရမည်ဖြစ်သည်။ ။
 ထပ်မံဆုံးဖြတ်ချက်။ ။ စားစရိတ်ကို ယောက်ျားဖြစ်သူ၏ ဝင်ငွေအပေါ် တွင်သာ
 မှုတည်၍ သတ်မှတ်သင့်သည်။ ။ ၎င်း၏မိဘများနှင့်အတူ နေထိုင်၍ ချောင်ချောင်
 လည်လည်ရှိသူတယောက်ဖြစ်သည်ဟူ၍ စားစရိတ်သတ်မှတ်ရာတွင် စဉ်းစားခြင်း
 မှားယွင်းမှန်ကန်ခြင်းမရှိချေ။ ။

မောင်စံရှိန် နှင့် မကြင်ရီ ၂၅

တရားခံက အပြစ်ရှိကြောင်း ဝန်ခံပြီးနောက်၊ အပြစ်မရှိကြောင်း ငြင်းဆို၍ ထုချေခွင့်
 ပြုရန် လျှောက်ထားခြင်း—ယင်းကဲ့သို့ လျှောက်ထားခြင်းကို တရားရုံးက ခွင့်ပြု
 နိုင် မနိုင်။ ။ ဆုံးဖြတ်ချက်။ ။ အမှုကို စစ်ဆေးကြားနာပြီးနောက် အမိန့်
 မချမှတ်အတွင်း၊ တရားရုံးသည် စွဲချက်ကို ပြင်နိုင်သည်။ တရားခံအပြစ်ရှိကြောင်း
 ဝန်ခံပြီးနောက်၊ အပြစ်မရှိကြောင်း ငြင်းဆို၍ ထုချေခွင့်ပြုရန် လျှောက်ထားလျှင်၊
 တရားရုံးက လက်ခံ၍ စွဲချက်တွင် ပြင်ဆင်မှတ်တမ်းတင်ပြီး၊ တရားခံအား ထုချေ
 ခွင့်ပေးရမည်။ ။ ထိုကဲ့သို့ဆောင်ရွက်ခြင်းအားဖြင့် တရားလမ်းကြောင်း တိမ်းစောင်း
 ခြင်းမရှိပဲ၊ အမှုတွဲတွင် ပိုမိုပြည့်စုံပြီး စီရင်ဆုံးဖြတ်ရာ၌ အထောက်အကူပင်ရ
 နိုင်သည်။ ။ တရားခံ၏ ထုချေခွင့်ကို တရားဥပဒေက မပိတ်ပင်ချေ။ ။

ဦးအုန်းဓမာင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၁၄၁

တရားရုံးတွင် အမှုစစ်ဆေးကြားနာနေစဉ်အတွင်း မိမိသာလျှင် မှန်ကန်ကြောင်းကို
 ဘုရားကျောင်းနှင့် သက်ဆိုင်သောသူများအား စာရွက်စာတမ်းရိုက်နှိပ်ဝေငှခြင်း
 သည် တရားစီရင်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ခြင်း ရှိ မရှိ—
 တရားရုံးကို မထေမဲ့မြင် ဖြစ်မှုဥပဒေပုဒ်မ ၃ အရ ပြစ်မှုကျူးလွန်ရာ ရောက်
 မရောက်။ ။ ဆုံးဖြတ်ချက်။ ။ ရုံးတော်ကို မထေမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃
 သည်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၈ ပါ ပြဋ္ဌာန်းချက်များအရ တရားစီရင်ရေး
 အဖွဲ့ဝင်များကို စော်ကားနှောင့်ယှက်ခြင်း ပြုမပြု ဟူသောအချက်နှင့် မသက်
 ဆိုင်ပေ။ ။ မှန်ကန်သော တရားစီရင်ရေးလမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေ
 ရန် ပြု မပြုဟူသောအချက်သာလျှင် အဓိကဖြစ်ပေသည်။ ။ အမှုကြားနာနေစဉ်
 အတွင်း ဘုရားကျောင်းနှင့် သက်ဆိုင်သောသူများအား စာရွက်စာတမ်း ရိုက်နှိပ်

ဝေငှခြင်းမှာ မည်သူကမှန်၍ မည်သူက မှားသည်ဟူသော အချက်ကို ဆန္ဒယူသည့် သဘောသက်ရောက်သဖြင့် တရားစီရင်ရေး လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် လျှောက်ထားခံရသူ အမ်(မ်) ကေဒတ္တား သည် ရုံးတော်ကိုမထေမမြင်ပြုမှု ဥပဒေပုဒ်မ ၃ အရ ပြစ်မှုကျူးလွန်သည်။

ပါ။ ဘီ။ ချော့ရီဒီ နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် [အမ်(မ်)ကေဒတ္တား] ၁၇

နိုင်ငံခြားသားများ မှတ်ပုံတင်ဥပဒေပုဒ်မ ၅ (၁)—နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း—နိုင်ငံသားအဖြစ် လက်ခံရန် လျှောက်ထားပြီးဖြစ်၍ အပြစ်မရှိပါဟု ထုချေခြင်း—နိုင်ငံသားအဖြစ် လက်ခံရန် လျှောက်ထားကာမျှဖြင့် နိုင်ငံသားတဦး ဖြစ်လာခြင်းရှိ မရှိ—ပြစ်မှုကျူးလွန်ခြင်းရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ ပါဆူပါတီးက နိုင်ငံသားအဖြစ် မိမိအားလက်ခံပါရန် ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လျှောက်ထားခဲ့ပြီးဖြစ်၍ မိမိအပြစ်မရှိပါဟု တင်ပြသည်။ သို့ရာတွင် ယင်းကဲ့သို့ လျှောက်ထားရုံမျှဖြင့် ပါဆူပါတီးသည် နိုင်ငံသားဖြစ်မလာပေ။ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုဥပဒေပုဒ်မ ၇ (၁) အရ သက်ဆိုင်ရာ ဝန်ကြီးက နိုင်ငံသားဖြစ်မှု လက်မှတ်ကို ထုတ်ပေးသမျှကာလပတ်လုံး ပါဆူပါတီး သည် နိုင်ငံခြားသားအဖြစ် တည်ရှိနေသဖြင့် နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် ဥပဒေအရ တာဝန်ရှိပေသည်။ ယင်းသို့လျှောက်ထားရန်တာဝန် ရှိပါလျက် မလျှောက်ထားခဲ့သဖြင့် ပါဆူပါတီးအပေါ် တွင် အပြစ်ရှိလေသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နှင့် ပါဆူပါတီးရှားမား ၉၅

နိုင်ငံတော်ကောင်စီ၏လွှတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကြေငြာချက်အမိန့်အမှတ် ၁/၇၄— ထောင်ဒဏ်ကျခံနေရစဉ်အကျဉ်းထောင်မှ ထွက်ပြေးခြင်း—ကြေငြာချက်ထုတ်ပြန် ပြီးနောက် လက်နက်ချအလင်းဝင်ရောက်ခြင်း—ကြေငြာချက်အမိန့်အပိုဒ် (၂) မှာ ပြစ်ဒဏ်ကျခံနေရသူနှင့်သာ သက်ဆိုင်ခြင်း—ဥပဒေ ချိုးဖောက်ပြီး အကျဉ်း ထောင်မှ ထွက်ပြေးတိမ်းရှောင်နေသူသည် ကြေငြာချက်အမိန့်၏ အကျိုးကို ခံစားခွင့် ရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ လျှောက်ထားသူသည် တရားရုံးက ချမှတ်သည့် အမိန့်လိုက်နာပြီး ပြစ်ဒဏ်ကျခံနေရမည်ဆိုလျှင် နိုင်ငံတော်ကောင်စီ ကြေငြာချက်အရ အကျိုးခံစားခွင့်ရှိပေမည်။ သို့ရာတွင် လျှောက်ထားသူသည် တရားရုံး၏အမိန့်ကို မနာခံပဲ ဥပဒေကို ချိုးဖောက်၍ အကျဉ်းထောင်မှ ထွက်ပြေး တိမ်းရှောင်နေသူဖြစ်သောကြောင့် နိုင်ငံတော်ကောင်စီ ကြေငြာချက်အမိန့်အကျိုး ခံစားခွင့်မရှိနိုင်။ ။

မောင်စံရွှင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၂၃

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၀၇—ပုဒ်မ ၁၁၂ အရ လိုက်နာဆောင်ရွက်ရန်လိုအပ် ခြင်း—ပဏာမအမိန့်ဖြင့် ထုချေရှင်းလင်းစေရခြင်း—လိုက်နာဆောင်ရွက်ရန်မှာ အမှုတွင် အရေးကြီးသော လိုအပ်ချက်တရပ်ဖြစ်ခြင်း။ ။ ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၀၇ အရ အရေးယူသောအမှုများတွင် ကျင့်ထုံးပုဒ်မ

၁၁၂ အရ ဆောင်ရွက်ရန်လိုအပ်သည်။ ကျင့်ထုံးပုဒ်မ ၁၀၇ ဖြင့် အရေးယူသော အခါတွင် တရားရုံးသည် အမှုစတင်စစ်ဆေးခြင်းမပြုမီ၊ ပဏာမအမိန့်ဖြင့် စွပ်စွဲခံရသူအား အဘယ်ကြောင့်တနှစ်ထက်မပိုသောအချိန်ကာလအတွင်းသင့်တော်မည် ထင်သောခံဝန်ချုပ်နှင့်မထားသင့်သည်ကို ထုချေရှင်းလင်းစေရန်ပြောကြားရမည် ဖြစ်သည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ ကျင့်ထုံးပုဒ်မ ၁၁၂ အရ လိုက်နာဆောင်ရွက်ရန်မှာ အမှုတွင် အရေးကြီးသော လိုအပ်ချက်တရပ်ပင်ဖြစ်သည်။ စွပ်စွဲခံရသူ တဦးအား မည်သည့်ကိစ္စ မည်ကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းသိစေမှသာလျှင်၊ ထိုသို့အနေဖြင့် ပြည့်ပြည့်ဝဝခံထုချေနိုင်ပေလိမ့်မည်။

ဦးသန်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၁၃၂

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၃၄—တနှစ်အတွင်း ကျူးလွန်သော အလားတူပြစ်မှု နှစ်ရပ်ကို နှစ်မှုခွဲ၍စွဲဆိုခြင်း—တမူတည်းတွင် ပူးပေါင်းမစွဲဆိုသဖြင့် ဥပဒေအရ မှားထွင်းမှုရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ လျှောက်ထားသူက မိမိအပေါ် တရား စွဲဆိုရာတွင်နှစ်မှုခွဲ၍စွဲဆိုခြင်းသည်ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄ အရမှားယွင်းကြောင်း တင်ပြသည်။ ပုဒ်မ ၂၃၄ အရ တနှစ်အတွင်း ကျူးလွန်သော အလားတူပြစ်မှုများ နှင့်ပတ်သက်၍ စွဲချက်သုံးရပ်ထက်မပိုလျှင် တမူတည်းစွဲဆိုနိုင်သည်။ စွဲချက်သုံးရပ် ကို အမှုတမူတည်းတွင် ပူးပေါင်းစွဲဆိုပိုင်ခွင့်ရှိသော်လည်း မလဲမသွေပူးပေါင်းစွဲဆို ရမည်ဟူ၍ ပြဋ္ဌာန်းခြင်းမဟုတ်ချေ။ ရည်ရွယ်ချက်မှာ တရားခံပြစ်မှုကျူးလွန်ခြင်း နှင့်ပတ်သက်၍ စွဲချက်များတမူတည်းတွင် ပူးပေါင်းပြုလုပ်ခြင်းအားဖြင့် တရားခံ၏ ခုခံချေပသောအခွင့်အရေးကိုမထိခိုက်စေရန်ဖြစ်သည်။

ဦးမောင်ရှင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးစံလှိုင်) ၁၁၁

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၄၇ နှင့် ၂၅၉—တရားလိုမလာ၍ တရားခံအားလွတ် ခြင်း—ဝရမ်းမှုတွင် တရားခံအားစွဲချက်မတင်မီတရားလိုမလာသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၄၇ အရ အပြီးအပြတ်လွတ်ခြင်း—ဥပဒေအရ မှန်ကန်မှုရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၂၄၇ သည် သမ္မာန်မှများ စွဲဆိုခြင်းနှင့် သက်ဆိုင်သည်။ ထိုအမှု အမျိုးအစားတွင် တရားရုံးသို့ တရားလိုလာ ရောက်ရန်ပျက်ကွက်လျှင် တရားခံအားအမှုမှ အပြီးအပြတ်လွတ်နိုင်သည်။ ပြစ်မှု ဆိုင်ရာကျင့်ထုံးပုဒ်မ ၂၅၉ သည် ဝရမ်းမှုများနှင့်သက်ဆိုင်သည်။ ထိုအမှုအမျိုးအ စားတွင်တရားရုံးသို့ တရားလိုလာရောက်ရန်ပျက်ကွက်လျှင် တရားခံအားစွဲချက်မ တင်မီအချိန်ကာလတွင် စွဲချက်မတင်ပဲ ကမ္မမြန်လွတ်နိုင်သည်။ တရားလို ဦးမင်စိန်က တရားခံ ဦးဝမ်စိန်အပေါ် စွဲဆိုသောအမှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ ဖြစ်သောကြောင့် ဝရမ်းမှုအမျိုးအစားဖြစ်သည်။ ယင်းအမှုကိုတရား ရုံးက တရားခံအား အမှုမှ အပြီးအပြတ်လွတ်ခြင်းသည် တရားဥပဒေအရ မှားယွင်း လျက်ရှိသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ဦးဝမ်စိန် ၉၇

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃—ထောင်ဒဏ် ဥပဒေအထိအပြစ်ပေးနိုင်သောပြစ်မှုတွင် ထိုင်လျှောက်သူမလာ၍အမှုပိတ်ခြင်း—ထိုပြစ်မှုဖြင့်ပင်တိုင်လျှောက်သူက ထပ်မံတရားစွဲဆိုရာတရားရုံးမှ လက်ခံအရေးယူခြင်း—ထပ်မံပြီးတရားစွဲဆိုနိုင် မနိုင်။ ။ဆုံးဖြတ်ချက်။ ။ပဒ်မ ၄၂၆ အရာစွဲဆိုသောအမှုတွင်အများဆုံးထောင်ဒဏ် ၃ လသာ အပြစ်ပေးနိုင်သည် ဖြစ်၍ ထောင်ဒဏ် ၆ လ အပြစ်ပေးနိုင်သော အမှုများကိုစစ်ဆေးသည့်နည်းအတိုင်း စစ်ဆေးရမည်ဖြစ်သည်။ ဦးတိုက်လျှောက်ထားသည့် ထောင်ဒဏ် ၆ လအထိ အပြစ်ပေးနိုင်သောအမှုများတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၂၄၇ အရ ချိန်းဆိုသောနေ့၌ တိုင်လျှောက်သူမလာလျှင် အမှုကို ရွှေ့ဆိုင်းရန် အကြောင်းမရှိပါက တရားခံကိုအပြီးအပြတ်လွှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့်ပထမစွဲဆိုသည့်အမှုတွင်မူ လတရားရုံးကပိတ်လိုက်သည်ဟု ဆိုစေကာမူ အကျိုးသက်ရောက်မှုမှာ လျှောက်ထားသူများဖြစ်သည့် တရားခံများ ကိုအပြီးအပြတ်လွှတ်လိုက်ခြင်းပင်ဖြစ်လေသည်။ တရားခံအား အပြီးအပြတ်လွှတ်လိုက်လျှင် ထိုအမှုပါ အကြောင်းအရာများအရ ထပ်မံ၍ တရားမစွဲဆိုနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ တွင် ပြဋ္ဌာန်းထားသည်။

ဝေါင်စောင်မှု ပါ ၂ နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (ချန်သွန်ရှောင်)

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆—မူလမြို့နယ်တရားရုံးက စွဲချက်မတင်ပဲတရားရှင် လွှတ်ခွင့်ခြင်း—တိုင်းတရားရုံးက မည်သည့်အတွက် မူလရုံး၏ အမိန့်ကိုမပယ်ဖျက်သင့်ကြောင်း ထုချေခွင့်ပေးခြင်းမရှိပဲ အမှုကိုအစမှတစ်ဆင့် ပြန်လည်စစ်ဆေးရန် အမိန့်ချမှတ်ခြင်း—ဥပဒေနှင့်ညီ မညီ။ ။ဆုံးဖြတ်ချက်။ ။တိုင်းတရားရုံး၏အမှု တွဲကို လေ့လာသောအခါ ပြင်ဆင်မှုကြားနာစဉ်က တိုင်းတရားရုံးသည်လျှောက်ထားခံရသူများဖြစ်ကြသော မောင်ဇော်မင်းပါ သုံးဦးတို့အား အကြောင်းကြားခြင်းမရှိ၊ မူလရုံး၏အမိန့်ကို အဘယ်ကြောင့် မပယ်ဖျက်သင့်ကြောင်း အကြောင်းပြရန်အခွင့်အရေးပေးခြင်းလည်း မရှိပဲ လျှောက်ထားခံရသူများအား မျက်ကွယ်တင်ဖော်ပြခဲ့သည့်အမိန့်ကို ချမှတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ ချမှတ်ခြင်းသည်ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည့်ပြင် မောင်ဇော်မင်းပါ သုံးဦးတို့တွင် အကျိုးထိခိုက်နစ်နာခဲ့ရကြောင်း တွေ့ရှိရသည်။

၁။ ကိုဇော်မင်း၊
၂။ ကိုရွှေထွာ၊
၃။ အဘူသာဆဲ } နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ တော် (ဦးကျော်စိန်)

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ (၂)—တရားခံအား ပြစ်ဒဏ်တိုးမြှင့်လိုလျှင် ၎င်းအား ကြားနာရန်လိုခြင်း။ ။ဆုံးဖြတ်ချက်။ ။ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၄၃၉ (၂) အရ ပြင်ဆင်မှုကြားနာသော တရားရုံးသည် တရားခံအပေါ် အပြစ်ဒဏ်တိုးမြှင့်လိုလျှင် တရားခံအား အကြောင်းကြားစာထုတ်၍ ကြားနာရန်လိုအပ်သည်။ ယင်းဆိုင်ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမှာ ဥပဒေအရ လွှဲများလျက်ရှိသည်။ တရားခံအား ကြားနာခြင်းမရှိပဲ အပြစ်ဒဏ်တိုးမြှင့်ပေးသော အမိန့်မှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် မောင်စံထွန်း

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၇၇ အရ၊ မယားအတွက် စားစရိတ်လျှောက်ထားခြင်း—လက်ထပ်ပါမည်ဟုလိမ်လည်ဖြားယောင်းပြောဆိုပြီး ကာမစပ်ယှက်မှုဖြင့် အမျိုးသမီးကတိုင်၍ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ အရေးယူခဲ့ခြင်း—အချစ် နယ်ကျွံ၍ကိုယ်ဝန်ရှိကြောင်းစာချုပ်၌ဖော်ပြပြီး လျော်ကြေးရယူခဲ့ခြင်း—ယင်း သည် တရားဝင်ဇနီးဟု ဆိုနိုင်မဆိုနိုင်။ ။ဆုံးဖြတ်ချက်။ ။စားစရိတ်အမှုကို စွဲဆိုခြင်းမပြုမီ မတင်တင်ဝင်းသည် မောင်လှစိုးအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ အရ မိမိအားလက်ထပ်ပါမည်ဟု လိမ်လည်ဖြားယောင်းပြောဆို၍ ကာမ စပ်ယှက်သောအမှုစွဲဆိုခဲ့သည်။ ။ ယင်းသို့စွဲဆိုခြင်းအားဖြင့် မတင်တင်ဝင်းသည် မောင်လှစိုးနှင့် တရားဝင်လက်ထပ်ခြင်းမရှိကြောင်းဝန်ခံသည့် သဘောသက် ရောက်သည်။ ။ မတင်တင်ဝင်းကိုယ်တိုင် အစစ်ခံရာတွင်လည်း မောင်လှစိုးနှင့် တရားဝင်လက်ထပ်ခြင်းမရှိကြောင်း၊ တရားဝင်လက်ထပ်ခြင်းမပြု၍လိမ်လည်မှုအရ တရားစွဲဆိုခြင်းဖြစ်ကြောင်းထွက်ဆိုသည်။ ။ မတင်တင်ဝင်းသည် မောင်လှစိုးထံမှ သဘောတူလျော်ကြေးငွေ ၁၅၀၀၀ ကိုရယူခဲ့ပြီးဖြစ်၍ လျော်ကြေးငွေနှင့်ပတ်သက်၍ စာချုပ်ရာတွင်လည်း မောင်လှစိုးနှင့် သဘောတူအချစ်နယ်ကျွံခဲ့သောကြောင့် ကိုယ်ဝန် ၂ လ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ။အထက်ပါ အချက်များကို စုပေါင်းသုံးသပ်လျှင် မတင်တင်ဝင်းသည် မောင်လှစိုး၏တရားဝင်ဇနီး မဟုတ် ကြောင်းထင်ရှားသည်။

မောင်လှစိုး နှင့် မတင်တင်ဝင်း ၁၂၃

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၇၇ (၁) အရ မယားစရိတ်လျှောက်ထားခြင်း— သတင်းစာတွင် ထင်မယားပြတ်စဲကြောင်း လင်ဖြစ်သူက ကြော်ငြာရုံဖြင့် လင် မယားပြတ်စဲပြီး ဖြစ် မဖြစ်။ ။ဆုံးဖြတ်ချက်။ ။ဦးကျော်ဇံသည် လင်မယား ပြတ်စဲကြောင်းသတင်းစာမှ ကြော်ငြာကာမှနှင့်လင်မယားပြတ်စဲပြီဟုဆိုချေ။

ဦးကျော်ဇံနှင့် ဒေါ်လှကြင် ၅

ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၄၇၇(၁)—မဟာမေဒင်ဥပဒေ—လက်ထပ်စဉ်က မဟာရွှေ ပေးမည်ဟု ကတိထားခဲ့ခြင်း—မဟာရွှေမပေးပဲ လင်ဖြစ်သူက တလားသုံးကြိမ် ပေး၍ကွာရှင်းခဲ့ခြင်း—မဟာရွှေမပေးပဲဖြင့် တလားပေးပြီး ကွာရှင်းခြင်းပြုနိုင် မပြုနိုင်။ ။ဆုံးဖြတ်ချက်။ ။မဟာမေဒင်ဥပဒေအရ ထိမ်းမြားလက်ထပ်သော အချိန်တွင် မဟာရွှေပေးမည်ဟု ကတိထားလျှင် ယင်းကတိအရ မဟာရွှေကို ကြွေးမြီကဲ့သို့ တရားစွဲဆိုယူနိုင်ခွင့် ရှိမည်ဖြစ်သော်လည်း မဟာရွှေမပေးလျှင် တလားပေး၍ လင်မယားကွာရှင်းခြင်းမပြုနိုင်ဟု ပြဋ္ဌာန်းထားခြင်းမရှိချေ။

ဒေါ်ခ တီဇာဘိဘီနှင့် မော်လဝီရှမ်းဂူဒုဟ (ခ) ဦးဘသိန်း ၁၃

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၇၇ (၃) အရ မပေးပျက်ကွက်သည် မယားအတွက် စားစရိတ်တောင်းခံခြင်း—မဟာမေဒင်ဘာသာဝင်ယောက်ျား တဦးသည် ဇနီး ဖြစ်သူကိုတလားပေး၍ကွာရှင်းသည့်နေ့မှအစပြုပြီး လင်မယားကွာရှင်းကြောင်း အသိအမှတ်ပြုနိုင်ခြင်း—သို့ရာတွင် ယင်းတလားပေးခဲ့သည့်အကြောင်းကိုအခြေ ပြု၍ လင်မယားကွာရှင်းလို့မူ တရားရုံးတွင် စွဲဆိုသဖြင့် ကွာရှင်းခွင့်ရရှိခဲ့လျှင်

ယင်းတရားရုံးတော် အမိန့်ကိုသာ လိုက်နာဆောင်ရွက်ရမည် ဖြစ်ခြင်း။ ။ ဆုံးဖြတ်ချက်။ ။ မဟာမေဒင်ဘာသာဝင် ယောက်ျားတဦးသည် ဇနီးဖြစ်သူကို တလှုပ်ပေး၍ ကွာရှင်းသည့်နေ့မှအစပြုပြီး လင်မယားကွာရှင်းကြောင်း အသိအမှတ်ပြုနိုင်သည်။ သို့ရာတွင် မောင်ရဲအောင်သည် ယင်းတလှုပ်ပေးခဲ့သည့် အကြောင်းကို အခြေပြု၍ လင်မယားကွာလိမ့်မည်ဆိုရာ လင်မယားကွာရှင်းမှု ဒီကရီကို ၃၀-၈-၇၅ ရက်နေ့တွင်ရရှိသည်။ မဟာမေဒင်ဘာသာဥပဒေမှာ မဟာမေဒင်ဘာသာဝင် လူ့ဂြိုဟ်တစ်ခု၏ဥပဒေဖြစ်သည်။ ပုဂ္ဂလိက ဥပဒေဘာသာရပ်သည် နိုင်ငံတော်တရားရုံးမှ ချမှတ်သော အမိန့် ဒီကရီကို မလွှမ်းမိုးနိုင်ချေ။ မောင်ရဲအောင်သည် တလှုပ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ ခိုင်မြဲမှုမရှိသောကြောင့် ယင်းတလှုပ်ပေးခဲ့ခြင်းအပေါ် အကြောင်းပြု၍ လင်မယားကွာရှင်းမှု စွဲဆိုခြင်း ဖြစ်ရာ လင်မယားကွာရှင်းခွင့်ပြုသော တရားရုံး၏ အမိန့်အရသာလျှင် လိုက်နာဆောင်ရွက်ရပေမည်။

ဂျာနီ (ခေါ်) မောင်ရဲအောင် နှင့် ဂျက်မက်ဘီဘီ (ခေါ်) မကြည် ၂၀

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၆ (က) — အမှုအတွင်း သက်သေခံပစ္စည်းကိုခံဝန်ဖြင့် တရားရုံးတော်သည်သင့်သည်ဟုယူဆသူထံ ပြန်လည်ပေးအပ်ထားနိုင်ခြင်း— စွပ်စွဲခံရသူဖြစ်၍ ၎င်းထံပြန်လည်ပေးအပ်ထားနိုင်ခွင့်ရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ သာမန်အားဖြင့် ပစ္စည်းလက်ရှိဖြစ်သူကို လုံလောက်သောခံဝန်ဖြင့်ထိန်းသိမ်းစေပြီး အမှုပြီးဆုံးသောအခါမှ လိုအပ်သော အမိန့်ကိုချမှတ်ရန်ဖြစ်သည်။ တရားခံအဖြစ် စွပ်စွဲခြင်းခံရသူများထံ အချင်းဖြစ်ပစ္စည်း ပြန်ပေးခြင်းဖြစ်သည်ဟူ၍ လျှောက်ထားသူ၏ တင်ပြချက်မှာ လက်ခံနိုင်ဖွယ်ရာမရှိချေ။ စွပ်စွဲခံရခြင်းနှင့် အပြစ်ရှိခြင်းဟူသောအချက်တို့မှာ တူညီကြသည် မဟုတ်သောကြောင့် စွပ်စွဲမှုရှိကာမျှနှင့် ပြစ်မှုကျူးလွန်ရာရောက်သည်ဟု မဆိုနိုင်ချေ။ အမှုတိုင်တန်းသော အချိန်တွင် တွင်းခံပစ္စည်းလက်ရှိဖြစ်သူမှာ စွပ်စွဲခံရသူများဖြစ်သောကြောင့် မြို့နယ်တရားရုံးနှင့် တိုင်းတရားရုံးတို့က အမှုအတွင်း လုံလောက်သော ခံဝန်ဖြင့်စွပ်စွဲခံရသူများထံ သက်သေခံပစ္စည်းများပေးအပ်ထားခြင်းသည် တရားမျှတမှု မရှိဟု မဆိုနိုင်ချေ။

ဦးတင်မြင့် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၁။ ဦးထွန်းလှ ၂။ ဦးစောယုနိုင် ၃။ ဦးစောယုပိုင် ၄၂

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ — တရားခံအား ပြစ်မှုမထင်ရှားသောကြောင့် အမှုမှ လွတ်ခွင့်လျှင် တရားခံထံမှ ဖမ်းဆီးရမိသော သက်သေခံပစ္စည်းကို တရားခံအား ပြန်ပေးခြင်း မှန် မမှန်။ ။ ဆုံးဖြတ်ချက်။ ။ သက်သေခံပစ္စည်းသည် ခိုးမှုနှင့် မပတ်သက်ဟူ၍ တရားခံအပြစ်မှ လွတ်ခွင့်လျှင် သာမန်အားဖြင့်ယင်းပစ္စည်းကိုမူရင်းလက်ဝယ်ထားရှိသူထံ ပြန်ပေးရမည်ဖြစ်သောကြောင့် သက်သေခံပစ္စည်းကျွမ်းကျင်မှုနှင့် ယင်းမှပေါက်ဖွားသော ကျွဲကလေးတို့အား အမှုမှ အပြီးအပြတ်လွှတ်လိုက်သော မူရင်း လက်ဝယ်ထားရှိသူ မောင်ပေါက်စအား ပြန်ပေးစေရန် ညွှန်ကြားသည့် မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက်မှာမှန်ကန်ပေသည်။

မောင်ပေါက်စ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ကိုစံတင်) ၆၇

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁ (က) ကို စီရင်ပိုင်ခွင့်မရှိပဲ တိုင်းတရားရုံးက စီရင်ထားခြင်းကို ဗဟိုတရားရုံးက ပယ်ဖျက်ခဲ့ခြင်း— စီရင်ပိုင်ခွင့်ရှိသည့် ဗဟိုတရားရုံးသို့ တင်သွင်းသည့်အခါ လက်ခံစဉ်းစားနိုင်ခွင့် ရှိ မရှိ။ ။ ဆုံးဖြတ်ချက် ။ ။ ဗဟိုတရားရုံးက တိုင်းတရားရုံး၏ အမိန့်ကို ပယ်ဖျက်ရာတွင် အမှုအကြောင်းခြင်းရာနှင့်ပတ်သက်၍ စဉ်းစားခဲ့သည်မဟုတ်ချေ။ ကျင့်ထုံးပုဒ်မ ၅၆၁ (က) စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးပိုင်ခွင့်မရှိပဲ ကျင့်သုံး ဆောင်ရွက်ခဲ့သော တိုင်းတရားရုံး၏အမိန့်ကို ဥပဒေကြောင်းအရ ပယ်ခဲ့ခြင်းသာဖြစ်သည်။ ယခု ယင်းအာဏာကျင့်သုံးနိုင်ခွင့်ရှိသော ဗဟိုတရားရုံးသို့ အမှုတင်သွင်းလာပြီးဖြစ်သောကြောင့် အမှုကြောင်းခြင်းရာနှင့်ပတ်သက်၍ စဉ်းစားရန်လိုပေလိမ့်မည်။

၁။ ဦးလွှဲခဲဝါ၊ ၂။ ဦးတင်ဦး နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးအာသာကောင်း)

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁ (က)—ခြံမြေကုန်သွယ်မှုပိုင်မြေအဖြစ် လွှဲပြောင်းရယူထားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပေးရန် လျှောက်ထားခြင်း— မြို့နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခဲ့ခြင်း— အချင်းဖြစ်မြေနှင့် ပတ်သက်၍ မြို့နယ်မြေယာကော်မတီက လျှောက်ထားသူအား အနိုင်ပေးခဲ့ပြီး လျှောက်ထားခံရသူမှမကျေနပ်၍ ဗဟိုမြေယာကော်မတီသို့ အယူခံဝင်ရောက်ထား ဆဲဖြစ်ခြင်း— မြို့နယ်တရားရုံးတွင် စစ်ဆေးကြားနာဆုံးဖြတ်ပိုင်ခွင့် ရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ အချင်းဖြစ်မြေသည် ဥယျာဉ်ခြံမြေဟုဆိုသဖြင့် ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေပုဒ်မ ၂ (၁) (ခ)၊ ရှင်းလင်းချက် ၁ တွင် အဓိပ္ပာယ်သတ်မှတ်ဖော်ပြချက်အရ လယ်ယာမြေတွင် အကျုံးဝင်သည်။ ထိုခြံမြေနှင့် ပတ်သက်၍ သီးစားပြဿနာဖြစ်ပွားသဖြင့် ကဒိုကနိုကျေးရွာမြေယာကော်မတီမှ တဆင့် ဘိုကလေးမြို့နယ်မြေယာကော်မတီရွှေ့သို့ ရောက်ရှိလာခဲ့သည်။ မြို့နယ်မြေယာကော်မတီက ဦးညိုမောင်အား အနိုင်ပေးကာ ဆုံးဖြတ်ခဲ့သောကြောင့် ဒေါ်ကျင်နုကမကျေနပ်၍ ဗဟိုမြေယာကော်မတီသို့ အယူခံဝင်ထားကြောင်းမူလရုံးအမှု ဒေါ်ကျင်နုနှင့် သက်သေ ဦးဘသန်းတို့၏ ထွက်ချက်များအရ ပေါ်လွင်သည်။ ဤကဲ့သို့ ဗဟိုမြေယာကော်မတီရွှေ့ရောက်နေသည့်ပြဿနာကိုဘိုကလေးမြို့နယ်တရားရုံးက စစ်ဆေးကြားနာဆုံးဖြတ်ပိုင်ခွင့်မရှိသဖြင့် ယင်းအမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က) အရ ပယ်ဖျက်ရပေမည်။

ဦးညိုမောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဒေါ်ကျင်နု)

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က) အရ အမှုပယ်ဖျက်ခြင်း — တိုင်းတရားရုံးတွင် ယင်းအခွင့်အာဏာ ရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ မူလရုံးတွင် စစ်ဆေးဆောင်ရွက်နေသည့်အမှုကို တိုင်းတရားရုံးက ပယ်ဖျက်နိုင်သည့် အာဏာမရှိချေ။ အမှုပယ်ဖျက်ခြင်းကို ဗဟိုတရားရုံးကသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က) အရ ပြုလုပ်နိုင်သည်။

ဒေါ်ခတီဇာဘီဘီ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် [မော်လဝံရွှေစု (ခ) ဦးဘသိန်း]

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က) / ၃၄၄—တရားမမှုစစ်ဆေးနေစဉ်အတွင်း ပြစ်မှုဆိုင်ရာအမှုကို ဆိုင်းငံ့ပေးရန်လျှောက်ထားခြင်း—မည်သည့်အခါတွင်ဆိုင်းငံ့ရန်လိုခြင်း။ ။ ဆုံးဖြတ်ချက်။ ။ စစ်ဆေးကြားနာဆဲ တရားမမှုနှင့်ပြစ်မှုဆိုင်ရာ အမှုတို့တွင် အမှုသည်များတူညီနေပြီး ဆုံးဖြတ်ရန် အကြောင်းအရာသည်လည်း တူညီနေလျှင်သော်လည်းကောင်း၊ တရားမမှု၌ သေချာကျနစွာစစ်ဆေးပြီးမှ ပြစ်မှုဆိုင်ရာအမှုကိုစစ်ဆေးပါက ပိုမိုလွယ်ကူမည့်ပြင် အမှန်တရားကို ဖော်ထုတ်ရာ၌ အထောက်အကူရနိုင်လျှင်သော်လည်းကောင်း ပြစ်မှုဆိုင်ရာအမှုကို ဆိုင်းငံ့ထားသင့်ပေသည်။ ။ ယခုကိစ္စတွင် သက်ဆိုင်ရာတရားမကြီးမှုနှင့် ပြစ်မှုဆိုင်ရာအမှုတို့၌ အမှုသည်များ မတူညီကြောင်း တွေ့ရှိရသည်။ ထို့ပြင် တရားမမှု၌ တောင်းဆိုသော သက်သာခွင့်မှာ အဓိကအားဖြင့် တရားပြိုင်များအားဂေါပကလူကြီးတာဝန်မှ ထုတ်ပယ်၍ ဂေါပကလူကြီးသစ်များ ရွေးချယ် တင်မြှောက်စေရန် ဖြစ်သည်။ ။ ပြစ်မှုဆိုင်ရာအမှု၌ ဘုရားရှိခိုးကျောင်း ပိုင်ငွေ ၁၇၃၉၂-၉၅ ပြားကိုအလှူသုံးစားပြုမှုဖြင့် စွဲဆိုထားလေသည်။ ထိုနှစ်မှုတွင် မှုခင်းဖြစ် အကြောင်းခြင်းရာများ မတူသောကြောင့် တရားမမှုကို စစ်ဆေးနေဆဲတွင် ပြစ်မှုဆိုင်ရာအမှုကို ဆိုင်းငံ့ထားခြင်းအားဖြင့် အကျိုးရှိမည်မဟုတ်ပေ။

ဘီ၊ အင်၊ ပက်ထရိုနှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဘင်္ဂါတာပက်ထရို)....

၆၅

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍ လွှတ်သော အမိန့်သည် ပြစ်ဒဏ်စီရင်ခြင်းမဟုတ်မဟုတ်—ဆိုဆုံးမ၍ လွှတ်သည့်အမိန့်တရပ်ကို ပယ်ဖျက်၍ ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခြင်းကို ပြည်နယ်နှင့်တိုင်းတရားရုံးများ၌ စီရင်ပိုင်ခွင့်အာဏာရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍ လွှတ်သော အမိန့်သည် ပြစ်ဒဏ်စီရင်ခြင်းမဟုတ်ပေ။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ခြင်းမဟုတ်ပါ။ ဆိုဆုံးမ၍ လွှတ်သည့်အမိန့်တရပ်ကိုပယ်ဖျက်၍ ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခြင်းသည် ကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ နှင့်အကျုံးမဝင်သောကြောင့် ပြည်နယ်နှင့် တိုင်းတရားရုံးများ၌ စီရင်ပိုင်ခွင့်အာဏာမရှိပေ။ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍ လွှတ်သော အမှုကို ယင်းဥပဒေပုဒ်မ ၅၆၂ (၃) အရ ဗဟိုတရားရုံးကသာ စီရင်ပိုင်ခွင့်အာဏာရှိပေသည်။

၁။ မောင်ထွန်းလှိုင်၊
 ၂။ မန်းနိုး၊
 ၃။ ပလာနီရဗ္ဗ

နှင့် { ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (မောင်သောင်း) }

၅၅

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၀၀ — မိမိကိုယ်ကို ခုခံကာကွယ်ရာ၌ မည်သည့်အခါလူကိုသေစေရန်အထိပြုမှုနှင့်ခြင်း—လက်သီးနှင့်ထိုးသောသူကိုထင်းချောင်းဖြင့်ပြန်ရိုက်ခြင်းသည် ကာကွယ်ခွင့်ပိုင်ခွင့်ကို လိုအပ်သည်ထက် ပိုမိုပြုလုပ်ခြင်း ရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၀၀ တွင် မိမိကိုယ်ကိုခုခံကာကွယ်ရာ၌ မည်သည့်အခါ လူသေစေရန်အထိ ပြုနိုင်ကြောင်းဖော်ပြထားသည်။ ။ ယင်းဖော်ပြချက်များအနက် ပထမအချက်မှာ ကာကွယ်ခွင့်ခြင်း မပြုလျှင် သေဘေးသို့ရောက်

စေရန်စိုးရိမ်ဖွယ်ဖြစ်စေသော အကြောင်းရှိခြင်းနှင့် ဒုတိယအချက်မှာ ခုခံကာ ကွယ်ခြင်းမပြုလျှင် အပြင်းအထန်နာကျင်စေရန် စိုးရိမ်ဖွယ်ရာ အကြောင်းရှိခြင်း ဖြစ်သည်။ ။ အယူခံတရားခံ မောင်ဟန်အေးနှင့် သေဆုံးသူ ခမောင်တင်ဝင်း တို့မှာ လူငယ်များဖြစ်ကြ၍ အချင်းဖြစ်ပွားသော အချိန်မှာ ဘုန်းကြီးကျောင်းတွင် အလှူလုပ်နေစဉ်ဖြစ်သည်။ မောင်တင်ဝင်းသည် မောင်ဟန်အေးအား လက်သီး နှင့်ထိုးပြီးနောက်၊ မောင်ဟန်အေးကို အသက်သေဆုံးသည်အထိ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိစေသည်အထိ ပြုမူလိမ့်မည်ဟု စိုးရိမ်ဖွယ်ရာအချက်များ မပေါ်ပေါက်ချေ။ လက်သီးနှင့်ထိုးသော သူတယောက်ကို ထင်းချောင်းနှင့် ပြန် ရိုက်ခြင်းမှာလည်းလိုအပ်သော ခုခံကာကွယ်ခွင့်ထက် ပိုမိုလျက်ရှိသည်ဟုဆိုရ ပေမည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် မောင်ဟန်အေး....

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁—ပြစ်မှုမြောက်ရန်လိုအပ်ချက်—တရားမကြောင်းအရစွဲ ဆိုသင့်သောအမှုကို ပြစ်မှုဆိုင်ရာအနေဖြင့် မှားယွင်းစွဲဆိုခြင်းအားဖြင့် အရေးယူ နိုင်မနိုင်။ ။ ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁ အရ ပြစ်မှု မြောက်စေရန်အတွက် နစ်နာစေလိုသော အကြံဖြင့် တဦးတယောက်အပေါ် ပြစ်မှု ကျူးလွန်သည်ဟု မမှန်မကန်စွပ်စွဲရမည်ဖြစ်လေသည်။ ယင်းပုဒ်မအရ တရား စွဲဆိုရာတွင်လည်း သက်ဆိုင်ရာတရားရုံးက စာဖြင့် ရေးသားတိုင်တန်းရန် လိုအပ် ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၅ (၁) (ခ) တွင် ဖော်ပြထား လေသည်။ ။ သေဆုံးသူ၏ သမီးဖြစ်ကြောင်း အဆိုပြုသူက သေဆုံးသူ၏ တူနှင့် တူမများဖြစ်သည်ဟု အဆိုရှိသူများအပေါ် သေဆုံးသူ၏ ပစ္စည်းများကို အလှူ သုံးစားပြုလုပ်သည်ဟု စွဲဆိုခြင်းမှာ တဘက်သား နစ်နာစေလိုသော အကြံဖြင့် စွဲဆိုခြင်းဖြစ်သည်ဟု မယူဆနိုင်ချေ။ တရားမကြောင်းအရ စွဲဆိုသင့်သော အမှု မျိုးကို ပြစ်မှုဆိုင်ရာအနေဖြင့် စွဲဆိုခြင်းသာဖြစ်လေသည်။ တရားမကြောင်းအရ အချက်များကိုဖော်ပြ၍ တရားရုံး၌ ပြစ်မှုဆိုင်ရာအဖြစ် မှားယွင်းစွာ တိုင်တန်း ခြင်းအားဖြင့် ပုဒ်မ ၂၁၁ အရ အရေးယူနိုင်မည်မဟုတ်ချေ။

၁။ ဦးသွင်၊ } နှင့် { ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
 ၂။ ဒေါ်တင်နု } နှင့် { [မသန်းသန်းဝင်း (ဒေါ်ကျင်ရွှေ)]

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၂)—နှစ်ဦးနှစ်ဘက် ရန်ဖြစ်ရာတွင် လူအများကလည်း ဝိုင်းရိုက်ကြခြင်း—တရားခံကလည်း တုတ်နှင့်ရိုက်၊ ဓားစူးနှင့်ထိုးပါသည်ဟု ဝန်ခံ ထားခြင်း—အခြားသူ တဦးတယောက်က ပုဆိန်နှင့်ပေါက်၊ ဓားနှင့်ခတ်နိုင် သည်ဟု တွေးတောယူဆရန် လိုမလို—ပုဒ်မ ၃၀၂ (၂) အစား၊ ပုဒ်မ ၃၂၆ အရ အပြစ်ဒဏ် သတ်မှတ်ခြင်းက ပိုမိုလျော်ကန်ခြင်း။ ။ ဆုံးဖြတ်ချက်။ ။ မောင်မြင့်အောင်နှင့် မောင်ဆင့်တို့သည် တဦးကဓားစူး၊ တဦးကတုတ်ကိုင်ဆောင်၍ ဘက်ပြိုင်ရန်ဖြစ်ကြောင်း အငြင်းမထွက်ချေ။ မောင်မြင့်အောင်ကိုယ်တိုင်ကလည်း မောင်ဆင့်ကို တုတ်နှင့်ရိုက်၊ ဓားစူးနှင့်ထိုးကြောင်း ဝန်ခံသည်။ ဆရာဝန်က မောင်ဆင့် သေဆုံးရသောဒဏ်ရာမှာ ဓားရှည်၊ ဓားမ၊ ပုဆိန်တို့အရ ဖြစ်နိုင် သည်ဟု ထွက်ဆိုသည်။ သို့သော် မောင်မြင့်အောင်နှင့် မောင်ဆင့်တို့ အပြန်အလှန်

ရန်ဖြစ်၍ အပြန်အလှန် ဒဏ်ရာရရှိပြီး၊ မောင်မြင့်အောင်ကိုယ်တိုင်က တုတ်နှင့် ရိုက်ကြောင်း၊ ဓားစူးနှင့်ထိုးကြောင်း ဝန်ခံထားသော အမှုတွင် အခြားသူတစ်ဦး တယောက်က ပုဆိန်နှင့် ပေါက်နိုင်သည်။ ဓားစူးနှင့်ခုတ်နိုင်သည်ဟူ၍ တွေးယူ ကြံဆရန် လိုအပ်မည်မဟုတ်ပေ။ ။ထပ်မံဆုံးဖြတ်ချက်။ ။ပြစ်မှု ကျူးလွန် ခြင်းနှင့်ပတ်သက်၍ စဉ်းစားရာတွင် မောင်ဆင့်ကို မောင်မြင့်အောင်အပြစ်အခြား လူများကလည်း ဝိုင်းရိုက်ကြသေးကြောင်း သက်သေခံချက် ရှိနေသည်ဖြစ်သော ကြောင့် မောင်မြင့်အောင်အပေါ်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ (၂) အရ၊ အပြစ်ဒဏ်သတ်မှတ်မ ည့်အစား၊ ပုဒ်မ ၃၂၆ အရ အပြစ်ဒဏ်သတ်မှတ်ခြင်းက ပိုမို လျော်ကန်ပေမည်။

ကျိမြင့်အောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၁၁၄

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄—ကာကွယ်ခံပိုင်ခွင့်ကိုလိုသည်ထက်ပို၍ကျင့်သုံးခဲ့ခြင်း— ပထမအကြိမ် ပြစ်မှုကျူးလွန်ခြင်းနှင့် သေသူ၏ရမ်းကားမှုကြောင့် လက်လွန် ခြေလွန် ဖြစ်ခဲ့ရ၍ သက်ညှာစွာ စဉ်းစားသင့်ခြင်း။ ။ဆုံးဖြတ်ချက်။ ။ သက်သေခံအထောက်အထားများအရဦးဘိုလေးအပေါ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားကြောင်း မူလရုံးနှင့် တိုင်းတရားရုံးတို့၏တွေ့ရှိချက်မှာ မှန်ကန်သည်။ သို့ရာတွင် ဦးဘိုလေးသည် ပထမအကြိမ် ကျူးလွန်သူတစ်ဦး ဖြစ်ခြင်းနှင့် သေသူ၏ရမ်းကားမှုကြောင့် လက်လွန်ခြေလွန် ဖြစ်ခဲ့ရခြင်း စသည့် အချက်များကို ထောက်ထားလျက် ပြစ်ဒဏ်သတ်မှတ်ရာ၌ သက်ညှာစွာ စဉ်းစား သင့်သည်ဟုကျွန်ုပ်တို့ယူဆသည်။

ဦးဘိုလေး နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၁၀၈

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅—မိန်းမသားတစ်ဦးအား ခဲဖြင့်ပေါက်၍ လက်မောင်းရိုး ကျိုးပြီး ကျောက်ပတ်တီးအချိန် တလကျော်စီးထားရခြင်း—ဒဏ်ငွေသက်သက် တပ်ရိုက်ခြင်း—ထောင်ဒဏ်မပါပဲ ဒဏ်ငွေသက်သက်ချမှတ်ခြင်း ပြုနိုင်မပြုနိုင်— ပြစ်မှုနှင့်ပြစ်ဒဏ်မျှတမှုရှိမရှိ။ ။ဆုံးဖြတ်ချက်။ ။ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ ပြစ်မှုကျူးလွန်ထင်ရှားလျှင် ထောင်ဒဏ် ၇ နှစ်အထိနှင့် ဒဏ်ငွေလည်းပေး ဆောင်စေနိုင်သည်။ ထောင်ဒဏ် မပါပဲ ဒဏ်ငွေသက်သက် ချမှတ်ခြင်းမပြု နိုင်ချေ။ ။ထပ်မံဆုံးဖြတ်ချက်။ ။မိန်းမသား တစ်ဦးအပေါ် အနိုင်အထက် ပြုကျင့်၍ ပြင်းထန်သောဒဏ်ရာ ရရှိစေသောအမှုတွင် ဒဏ်ငွေ အနည်းငယ်မျှသာ တပ်ရိုက်ခြင်းမှာလည်း မျှတမှုရှိသည်ဟု မဆိုနိုင်ချေ။ နောင် ဤ ကဲ့သို့ ကျူးလွန်မှုများကိုလည်း ဟန့်တားစေနိုင်မည်မဟုတ်ချေ။

မအုံးတင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (မောင်လှရွှေ) ၁၄၃

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အရေးယူခြင်း—အကြောင်းချင်းရာတရပ်ကိုသက် သေများက တဘက်စီထွက်ဆိုနေကြလျှင် ပတ်ဝန်းကျင် အခြေအနေနှင့် နှစ်ဘက် မငြင်းကွယ်နိုင်သောအကြောင်းခြင်းရာများအပေါ်မူတည်စဉ်းစားရခြင်း—ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အကျုံးဝင်စေရန် လိုအပ်သောအင်္ဂါရပ်များ။ ။ ဆုံးဖြတ်ချက်။ ။အမှုတွင်ဒဂုံဧမသင်္ဘောက လမ်းမှားသည်ဟု ထွက်ဆိုကြသော

သက်သေများကတဘက်၊ ဘီ ဥရေယာဥ်က လမ်းမှားသည်ဟု ထွက်ဆိုကြသော သက်သေများကတဘက် ချိနေကြသောကြောင့် ပတ်ဝန်းကျင်အခြေအနေနှင့် နှစ်ဘက်မငြင်းကွယ်နိုင်သော အကြောင်းခြင်းရာများအပေါ် မူတည်စဉ်းစားရပေမည်။ ဘီ ဥရေယာဥ်သည် မအူပင်ဆိပ်ကမ်းမှ ထွက်ခွာလာစဖြစ်ခြင်း၊ ဒဂုံမေ ၁၁ ဘီသည် မိမိခရီးစဉ်အတိုင်း ရေစုန်မောင်းနှင့်လာစဉ် တိုက်မိခြင်း၊ ဒဂုံမေ သင်္ဘောသည် တောသားကြီးသင်္ဘောကို လွတ်ကင်းစွာ မောင်းနှင်ခဲ့ပြီးနောက်မှ ဘီ ဥရေယာဥ်နှင့် တိုက်မိခြင်းတို့ကြောင့် ဒဂုံမေသင်္ဘော၏ လမ်းကြောင်း မှားသည်ဟု မဆိုနိုင်ခြင်း၊ တိုက်မိသော သင်္ဘောနှစ်စီးသည် တစ်စီးနှင့်တစ်စီး နီးကပ်သော အချိန်တွင်မှ တွေ့မြင်ကြခြင်းအစရှိသော အချက်များမှာ နှစ်ဘက် မငြင်းကွယ်နိုင်သောအချက်များဖြစ်၏။ ယင်းအချက်များကိုထောက်မူလျှင်ဒဂုံမေ သင်္ဘောလမ်းမှားသည်ဟုမဆိုနိုင်ချေ။ ။ ထပ်မံဆုံးဖြတ်ချက် ။ ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အကျုံးဝင်စေရန် လူ့ အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လျှို့ဝှက်ရေးကို ဖြစ်စေ အန္တရာယ် ဖြစ်စေရန် အရမ်း သော်လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်ရမည်ဖြစ်ပေသည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် } နှင့် { ၁။ အလီဟူစိန်
 } ၂။ မောင်တင်စိန် ၁၀၂

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ နှင့် ၄၂၇ တို့အရသမ္မတနှင့် ဝရမ်းမူပူးတွဲ၍ စွဲဆိုလျှင် ဝရမ်းမူစစ်ဆေးသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရန်လိုမလို—အမှုကိုကြားနာရန် ချိန်းဆိုသောနေ့တွင် တရားလိုမလာရောက်သဖြင့် တရားခံအား ပြန်လွှတ်ထားသည့် အခြေအနေရှိလျှင် တရားလိုသည် တရားခံအပေါ် အမှုထပ်စွဲဆိုနိုင် မစွဲဆိုနိုင် ။ ။ ဆုံးဖြတ်ချက် ။ ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ မှာ သမ္မတနှင့် ဝရမ်းမူပူးတွဲ၍ ယင်းဥပဒေ ပုဒ်မ ၄၂၇ မှာ ဝရမ်းမူဖြစ်သဖြင့် သမ္မတနှင့် ဝရမ်းမူပူးတွဲ၍ စွဲဆိုလျှင် ဝရမ်း မူ စစ်ဆေးသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရသည်။ ။ ထပ်မံ ဆုံးဖြတ်ချက် ။ ။ အမှုကိုကြားနာရန်ချိန်းဆိုသောနေ့တွင် တရားလိုမလာရောက်သဖြင့် အမှုကို ပယ်ဖျက်သည်။ ယင်းသို့အမှုကို ပယ်သည့်အခါ တရားခံအား ပြန်လွှတ်ထား ကြောင်း အမိန့်တရပ်ကိုချမှတ်ရမည်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၄၁ နှင့် ၄၂၇ အရ ပြစ်မှုများသည် ကြေအေးနိုင်သောပြစ်မှု များဖြစ်သောကြောင့် တရားခံအား ပြန်လွှတ်ထားရန် တိတိကျကျ အမိန့်ချမှတ် ခြင်းမပြုမီခဲသော်လည်း တရားခံအား ပြန်လွှတ်ထားသည့် အခြေအနေရှိလျှင် တရားလိုသည် တရားခံအပေါ် အမှုထပ်စွဲဆိုနိုင်သည်။ ယင်းသို့စွဲဆိုခြင်းကို ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ က တားမြစ်ပိတ်ပင်ခြင်းမပြုပေ။

ဦးသာဝင်း နှင့်* ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးမောင်မောင်တာ) ၁၂၉

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အရမူပြစ်ထင်ရှားစီရင်ခြင်း—ကာယိန္တရုပ်ပိုင်းစေမှုတွင် သက်ဆိုင်သူမိန်းကလေးသည် အရှက်ကွဲခံ၍ မုသားတိုင်ထန်းခြင်း မပြုရာဟုဆိုနိုင် သော်လည်း၊ တဘက်မှစဉ်းစားရာတွင်လည်း တိကျသော သက်သေခံအထောက် အထားများတင်ပြရန်လိုခြင်း—သက်သေအပြိုင်ရှိနေခြင်း—သဘာဝယုတ္တိရှိမရှိ

စဉ်းစားရခြင်း။ ။ ဆုံးဖြတ်ချက်။ ။ ကာယိန္ဒြေ ပျက်စီးစေမှုနှင့်ပတ်သက်၍ သက်ဆိုင်မှုမိန်းကလေးသည် အရှက်ကွဲခံ၍ မုသားတိုင်တန်းခြင်းမပြုရာဟုဆိုနိုင် သော်လည်း၊ တဘက်မှစဉ်းစားရာတွင်လည်း ပြစ်မှုနှင့်ပတ်သက်သော စွပ်စွဲချက် မျိုးတွင် တရားလိုက အမှုနှင့်ပတ်သက်၍ တိကျသော သက်သေခံ အထောက် အထားများတင်ပြရန် လိုအပ်မည်ဖြစ်ပေသည်။ ။ ယခုအမှုတွင် သဘာဝယုတ္တိ အားဖြင့် စဉ်းစားလျှင် အလုပ်သမားများစွာရှိနေစဉ်အချိန် ကိုဒေဝက မငွေကို စော်ကားဝံ့မည်မဟုတ်ချေ။ အကယ်၍ စော်ကားခြင်း မှန်ကန်လျှင်လည်း တရားလို တဘက်မှ ယခုထက်ပိုမို၍ သက်သေများ တင်ပြနိုင်ဖွယ်ရာရှိသည်။ ။ ကိုဒေဝသည် မငွေအပေါ် ယခင်ကထည်းက ရင်းနှီးစေရန် ကိုယ်အမှုအရာ နှုတ်အမှုအရာဖြင့် ပြုကျင့်ခဲ့ကြောင်း မပေါ်ပေါက်ချေ။ ယခင် အဆက်အသွယ်လုံးဝမရှိသော မိန်းကလေးတဦးကို အကြောင်းမဲ့သက်သက် လူများစွာရှိနေစဉ် အချိန်တွင် လက်ဆွဲ၍ ပါးကိန်းမ်းသည်ဆိုခြင်းမှာလည်း စဉ်းစားဘွယ်ရာ ဖြစ်ပေသည်။

ကိုဒေဝ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (မငွေမ) ... ၅၇

ပြစ်မှုဆိုင်ရာ ဥပဒေဖုဒ်မ ၃၇၆—မဒိမ်းမ—အချိန်မှာနန်ကပ်ပိုင်းဖြစ်ခြင်း၊ လူနေရပ်ကွက် အတွင်းဖြစ်ခြင်း၊ အော်ဟစ်တိုင်တန်းမှုမရှိခြင်း၊ တနေကုန်နေ၍ ဧရမိုးချိုးပြီး တညအိပ်ခဲ့ခြင်း၊ နောက်နေ့တွင် လာခေါ်သူနှင့်ပြန်လာခြင်း၊ တရားခံ၏မယားနှင့် တွေ့မပြုသာနာပေါ်ခြင်းတို့ကြောင့် အလုပ်ရှင်ဖြစ်၍ မအော်ပါ၊ မိန်းမသားဖြစ်၍ ကြောက်ရွံ့သည့်အတွက်မအော်ပါမတိုင်တန်းပါဟုကောက်ချက်ချ၍သင့်မသင့်— သဘောတူညီမှုရှိလျှင်သွေးဆောင်ခြင်း၊ ယဉ်ပါးအောင်ပြုလုပ်ခြင်းများကိုစဉ်းစား ရန်လိုမလို။ ။ ဆုံးဖြတ်ချက်။ ။ မသန်းနုကိုအလိုမတူပဲသားမယားပြုကျင့်သည် ဆိုသောအချိန်မှာနန်ကပ်ပိုင်းဖြစ်သည်။ ။ ဖြစ်ပွားသောနေရာမှာလည်း အရပ်ထဲတွင်ရှိ နေသည့်အိမ်အိမ်၌ဖြစ်သည်။ သို့သော် မသန်းနုသည် မည်သို့မျှအော်ဟစ်ခြင်း၊ အိမ်းနှိုးပါးချင်းများကိုတိုင်တန်းခြင်းများမရှိခဲ့သည့်ပြင်၊ ထိုအိမ်မှာ တနေကုန် အောင်နေကာဧရမိုးချိုးပြီး တညအိပ်ခဲ့သည်။ ။ နောက်တနေ့တွင်လည်း မိမိအား မောင်ညွန့်လွင်မတရားပြုကျင့်နိုင်ရန်အတွက်ခေါ်လာသည်ဆိုသော မောင်ခွေးနှင့် အတူပင် ပြန်လာစဉ် မယားကြီးဖြစ်သူနှင့် ပက်ပင်းတွေ့ပြီး ပြုသာနာဖြစ်ရခြင်းဖြစ် သည်။ ။ ဤသို့တနေနှင့်တညကျော်သွားလာနေထိုင်ခဲ့ကြောင်း အထောက်အထား ရှိနေသောကြောင့် မိမိ၏အလုပ်ရှင်ဖြစ်နေ၍ မအော်ပါ၊ မိန်းမသားဖြစ်၍ကြောက် ရွံ့သည့်အတွက်မအော်ပါ၊ ကြောက်ရွံ့သည့် အတွက် မတိုင်တန်းပါဟုသောကောက် ချက်ချမှတ်ရန် မသင့်ချေ။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ တိုင်းတရားရုံးသည် မောင်ညွန့်လွင်၏အယူခံကိုပယ်သောအခါတွင် မသန်းနု၏ လူတန်းစားပြုသာနာနှင့် အသက်ငယ်ရွယ်သူတဦးဖြစ်ခြင်းကို များစွာအလေးပေးခဲ့သည်ဟု ယူဆနိုင်သည်။ ။ တိုင်းတရားရုံးက မောင်ညွန့်လွင်သည် မသန်းနုအား အိမ်ဖော်အဖြစ် တန်ရာတန် ကြေးမပေးပဲ တလ ၁၀ သာပေး၍ လုပ်အားကို ခေါင်းပုံဖြတ်ခဲ့ခြင်း၊ ရိုးသား သောမိန်းမငယ်တဦးကိုယဉ်ပါးအောင်လုပ်၍ ကာမရယူခြင်း အစရှိသောအချက် များဖော်ပြခဲ့သည်။ ။ မဒိမ်းမနှင့်ပတ်သက်၍ အဓိကစဉ်းစားရန်မှာ မိန်းကလေး၏ သဘောတူညီမှုရှိမရှိသာဖြစ်သည်။ သဘောတူညီမှုရှိခဲ့လျှင် သွေးဆောင်ခြင်း၊ ယဉ်ပါးအောင်ပြုလုပ်ခြင်း အစရှိသော အချက်များကို စဉ်းစားရန်မလိုချေ။

မောင်ညွန့်လွင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၃၅

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၇၆— မိန်းမထမီတွင် သုက်ပိုးမတွေ့ရကတော့ ပြစ်မှုမကျူးလွန် ဟုဆိုနိုင်ခြင်း။ ။ ဆုံးဖြတ်ချက်။ ။ မုဒိမ်းပြုကျင့်သူမှာ မောင်တင်မောင် ဖြစ်ကြောင်း မအုန်းရင်က အချင်းဖြစ်ပြီးလျှင် ပြီးချင်း၊ ယောက်ျားမ ဝေါ်ရွှေညွန့်သို့ တိုင်းကြားပြီးလျှင်၊ ထိုမှတစ်ဆင့် လူကြီးဦးအောင်ချုပ်နှင့် ကိုထွေးတို့ကို ဆက်လက် တိုင်ကြားသည်။ မအုန်းရင်က မတရားလိမ်လည်တိုင်ကြားရန် လျှောက်ထားသူနှင့် ရန်စမရှိသောကြောင့် မတရားတိုင်ကြားရန် အကြောင်းမရှိချေ။ မအုန်းရင်၏ ထမီတွင် သုက်ပိုးမတွေ့ရကြောင်း လျှောက်ထားသူက တင်ပြသည်။ သို့ရာတွင် အခြားလုံလောက်သော သက်သေခံချက်များရှိနေလျှင် သုက်ပိုးမတွေ့ကတော့ မုဒိမ်းပြုကျင့်ရာမရောက်ဟု ဆိုနိုင်ချေ။

မောင်တင်မောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀— သက်သေခံပစ္စည်းရောင်းချပေးရန်အပ်နှံခဲ့ခြင်း— ဝယ်ယူသူကလည်း သဘောရိုးဖြင့် တန်ရာတန်ဖိုးပေးပြီး ဝယ်ယူခဲ့ခြင်း။— မရောင်းရငွေကို ပေးရန် ပျက်ကွက်ခြင်းကြောင့် ပစ္စည်းကို မူလပိုင်ရှင်မှ ပြန်ရခွင့် ရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ ရေစုပ်စက်မူလပိုင်ရှင် ဦးတက်ထွန်းသည် ဝေါ်ခင်မြင့်ဝေအား ရေစုပ်စက်ကို ရောင်းချပေးရန် အပ်နှံထားပြီးနောက် ဦးကျော်ခင်က သဘောရိုးဖြင့် တန်ရာတန်ဖိုးပေး၍ ဝယ်ယူခြင်းဖြစ်သည်။ ရောင်းရငွေကို ဝေါ်ခင်မြင့်ဝေက ဦးတက်ထွန်းအား ပြန်ပေးရန်ပျက်ကွက်ခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခြင်း မြောက်သည်ဟူ၍ တိုင်းတရားရုံးက မယူဆစေကာမူ ဦးတက်ထွန်းသည် ဝေါ်ခင်မြင့်ဝေထံမှ ရေစုပ်စက် ရောင်းချရရှိသော ငွေကိုသာ ပြန်လည်ရပိုင်ခွင့်ရှိပေလိမ့်မည်။ မိခံသဘောတူရောင်းချရန် ပေးအပ်ထားပြီးသော ရေစုပ်စက်ကို ပြန်လည်ရရှိရန်အကြောင်းမရှိချေ။

ဦးကျော်ခင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးတက်ထွန်း)

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇/၄၅၂/၃၀၈— တရားရေးကော်မတီအတွင်းရေးမှူးက အမှုကို ရုပ်သိမ်းသည့်အနေနှင့် အမှုပိတ်ခြင်း— တရားစီရင်ရေးအဖွဲ့က ချမှတ်သော အမိန့်ဟုတ် မဟုတ်— ဥပဒေနှင့် ဆန့်ကျင်ခြင်းရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ တရားရေးကော်မတီ အတွင်းရေးမှူးက အမှုကို ရုပ်သိမ်းသည့်အနေနှင့် ပိတ်ကြောင်း အမိန့်ချမှတ်ခြင်းသည် တရားစီရင်ရေးအဖွဲ့က ချမှတ်သော အမိန့်မဟုတ်သောကြောင့် ဥပဒေနှင့် ဆန့်ကျင်သည်။

၁။ မောင်ကြည်ဝင်း } နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာ
၂။ မောင်မြကြိုင် } နိုင်ငံတော်

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇— ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၅၀(၁)(က)— အမှုကို အကြိမ်ကြိမ်ချိန်းဆိုခဲ့ပြီးမှ အစပထမနှင့် ပြန်လည်စစ်ဆေးရန် တောင်းဆိုသည်ကို ခွင့်ပြုခြင်း— ဥပဒေနှင့်ညီမညီ၊ ကြန့်ကြာစေရန်အားပေးရာရောက်မရောက်၊ ဆက်လက် စစ်ဆေးခြင်းဖြင့် နစ်နာမှုရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ လျှောက်ထားခံရ

သူသည် အမှုကိုအစမှတစ်ဆင့် ပြန်လည်စစ်ဆေးရန် မူလက တောင်းဆိုခြင်းမပြုခဲ့ပဲ မြို့နယ်တရားစီရင်ရေးအဖွဲ့က ကြိမ်ဖန်များစွာချိန်းဆို၍ ၅ လခန့်ကြာမှတောင်းဆိုခြင်းကို ခွင့်ပြုလိုက်ခြင်းမှာ ဥပဒေနှင့်မညီညွတ်သည့်ပြင် အမှုကြန့်ကြာစေရန် အားပေးရာရောက်သည်။ မြို့နယ်တရားစီရင်ရေးအဖွဲ့သစ်က ဆက်လက်စစ်ဆေးခြင်းအားဖြင့် လျှောက်ထားခံရသူတွင် နစ်နာစရာ အကြောင်းမရှိပေ။ ။ ထို့ကြောင့် ဤပြင်ဆင်မှုကိုခွင့်ပြု၍ အောက်ရုံးအမိန့်ကိုပယ်ဖျက်ပြီး အမှုကို ဆက်လက်စစ်ဆေးစေရန် အမိန့်ချမှတ်လိုက်သည်။

ကိုကျော်ဝေ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
[ဝင်ကောက်ကြူ (ခ) ကျော်ညွန့် (ခ) မြင့်သိန်း]

၇

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၇၇—သက်သေခံဥပဒေပုဒ်မ ၆၀—တဆင့်ကြား သက်သေခံချက်သည် သက်သေခံမဝင်ခြင်း။ ။ ဆုံးဖြတ်ချက်။ ။ လျှောက်ထားသူအပေါ်တွင်စွဲချက်တင်ထားခြင်းမှာ မူလအမှုတိုင်တန်းသောတရားလိုကိုယ်တိုင်နှင့် သက်သေများ၏ တဆင့်ကြားစကားအရဖြစ်သည်။ တဆင့်ကြား သက်သေခံချက်မှာ သက်သေခံဥပဒေပုဒ်မ ၆၀ အရ သက်သေခံမဝင်ချေ။ ထို့ကြောင့် လျှောက်ထားသူအပေါ်သာယာဝတီ မြို့နယ်တရားရုံး ပြစ်မှုကြီးဆိုင်ရာအမှုအမှတ် ၁၄၇/၇၄ တွင် စွဲချက်တင်ထားခြင်းကိုပယ်ဖျက်လိုက်သည်။

မောင်သန်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(မောင်တင်မောင်)

၁၃၄

ပြစ်မှုများမှ အပြီးအပြတ်လွတ်ရန် ချမှတ်သည့်အမိန့်ကို ပြည်နယ်တရားရုံးတွင် ပြင်ဆင်မှုလျှောက်ထားနိုင်မည့်အခိုင်အမာ—အပြီးအပြတ်လွတ်သည့်အမိန့်ကိုမကျေနပ်လျှင်မည်သို့ဆောင်နိုင်သည်ကိုညွှန်ကြားခြင်း။ ။ ဆုံးဖြတ်ချက်။ ။ မူလရုံး၏ အပြီးအပြတ်လွတ်ခဲ့သည့်အမိန့်ကိုပယ်ဖျက်ပေးပါရန် ပြင်ဆင်မှုလျှောက်ထားခဲ့ခြင်းကိုပြည်နယ်တရားရုံးကလက်ခံ၍ ပြစ်မှုဆိုင်ရာပြင်ဆင်မှုဖွင့်ပြီး ဆောင်ရွက်ခြင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့်လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီခြင်းမရှိကြောင်းပေါ်လွင်သည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ ပြစ်မှုများမှအပြီးအပြတ်လွတ်ရန် ချမှတ်ခဲ့သည့်တရားရုံး၏အမိန့်ကိုမကျေနပ်ခဲ့လျှင် ဗဟိုဥပဒေရုံးကသာလျှင် ဗဟိုတရားရုံးသို့ အယူခံလျှောက်ထားနိုင်ခွင့်ရှိသည်။ အပြီးအပြတ်လွတ်ခြင်းကို မကျေနပ်သောသူသည် ဗဟိုဥပဒေရုံးသို့ လျှောက်ထားနိုင်သည်။ ဗဟိုဥပဒေရုံးကစစ်စစ်၍ အယူခံသင့်သည်ဟုယူဆလျှင် ဗဟိုတရားရုံးသို့အယူခံမှုတင်ရန်ဖြစ်သည်။

ကိုသက်ထွန်း (ခ) ကျစ်ဖုန် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (ဦးကရင်အိုင်)

၁၂၇

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၉ (၁) (က) / ၆ (၁)—မြို့နယ်တရားရုံးမှစွဲချက်မတင်မီလွတ်ခြင်း—ပြည်နယ်တရားရုံးက မူလ မြို့နယ်တရားရုံးအမိန့်ကို ပယ်ဖျက်ပြီး အမှုကို ပြန်လည်စစ်ဆေးရန်အမိန့်ချခြင်း—တရားလိုသက်သေထွက် ချက်များတွင်ငြိစွန်းသည့်အချက်များရှိခြင်း—

စွဲချက်မတင်ပဲ ပြန်လွှတ်ထားခြင်း မှန်မမှန်။ ။ ဆုံးဖြတ်ချက်။ ။ “မည်သူမဆို ဤအက်ဥပဒေကိစ္စရပ်များအလို့ငှာ အကြောင်းအရာတစ်ခုခုကို ဖော်ပြရာ၌ သိလျက် နှင့်ဖြစ်စေ၊ အခမ်းမဖြစ်စေ အရေးကြီးသော အချက်၌ မဟုတ်မမှန်သော အကြောင်းအရာတစ်ခုခုကို ဖော်ပြလျှင် ထိုသူသည် ဤအက်ဥပဒေအရ ပြစ်မှု ကျူးလွန်သည်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင် ခြင်း အက်ဥပဒေ ပုဒ်မ ၆ (၁) (က) အရ ပြဋ္ဌာန်းထားသည်။ လျှောက်ထားသူ သည် အမျိုးသား မှတ်ပုံတင် လက်မှတ်ရရှိရန် လျှောက်ထားစဉ်က မောင်ကျော် ညွှန်နှင့် ပူးပေါင်းလျက် ပုံစံဘွဲ့ခံ မမှန်ကန်သော အကြောင်းအရာများကို ဖော်ပြခဲ့ သည်ဟု တရားလိုပြုသက်သေများက ထွက်ဆိုခဲ့ကြသဖြင့် လျှောက်ထားသူနှင့် မောင်ကျော်ညွှန်တို့အပေါ် တွင် ငြိစွန်းသည့် အထောက်အထားများအား ပြေရှင်း ရန်ရှိကြောင်းပေါ်လွင်သည်။ ထို့ကြောင့် ပြည်နယ်တရားရုံးမှ ချမှတ်ခဲ့သည့် အမိန့်သည် အကြောင်းခြင်းရာနှင့် တကွ ဥပဒေပြဋ္ဌာန်းချက်အရ မှန်ကန်သည်။

စောပိုတင် (ခ) ခပိုတင် (ခ) မန္တလေး နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

ပြည်သူ့ဝန်ထမ်းတဦးဖြစ်သူအား ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ဝတ္တရားဆောင်ရွက် စဉ် ပြုမူမှုနှင့်ပတ်သက်၍ ကြိုတင်ခွင့်ပြုမိန့်မရရှိပဲ တရားရုံးက တရားခံအဖြစ် ထည့်သွင်းတရားစွဲဆိုခြင်းသည် ဥပဒေနှင့် ညီ မညီ။ ။ ဆုံးဖြတ်ချက်။ ။ ပြည်သူ့ဝန်ထမ်းတဦးအဖြစ် တာဝန်ဝတ္တရားဆောင်ရွက်စဉ် ပြုမူမှုနှင့်ပတ်သက်၍ ယင်းပြည်သူ့ဝန်ထမ်းအား တရားစွဲဆိုခွင့်ရန် ကြိုတင်ခွင့်ပြုမိန့်လိုသည်။ ကြိုတင် ခွင့်ပြုမိန့်မရရှိပဲ တရားရုံးက ၎င်းပြည်သူ့ဝန်ထမ်းအား တရားခံအဖြစ် ထည့်သွင်း စွဲဆိုခြင်းသည် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၅၇ (၁) ၏ ပြဋ္ဌာန်းချက်နှင့် မညီညွတ်သဖြင့် ဥပဒေအရ မှားယွင်းပေသည်။

ဦးအောင်ကျော် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (ဦးဘဆိုင်)

မူလတရားရုံးမှ စွဲချက်မတင်ပဲ လွှတ်ထားသူကို ပြင်ဆင်မှု တရားရုံးက အပြစ်ဒဏ်ချမှတ် ခြင်းပြုနိုင် မပြုနိုင်။ ။ ဆုံးဖြတ်ချက်။ ။ ဓားနှင့် ခုတ်သူမောင်တင်ဝင်း အား တိုင်းတရားရုံးက အပြစ်ဒဏ် တိုးမြှင့်သတ်မှတ်ခြင်းမှာ မှားယွင်းသည်ဟု မဆို နိုင်ချေ။ သို့ရာတွင် အမှုမှ စွဲချက်မတင်ပဲ လွှတ်ခဲ့သော မောင်မြင့်စိုး ကိုလည်း အားပေးကူညီမှုဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်လျက် ရှိသည်။ စွဲချက်တင်ခြင်း မရှိသောကြောင့် အမှုနှင့်ပတ်သက်၍ ထုချေနိုင်ခွင့် မရှိခဲ့သူတဦးအား တရားရုံးသည် အပြစ်ပေးနိုင်ခွင့် မရှိချေ။

၁။ မောင်တင်ဝင်း } နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ
၂။ မောင်မြင့်စိုး } တော် (ကိုမောင်မောင်)

မည်သည့်ပုဒ်မဖြင့် စွဲချက်တင်ရမည်ဟု တိုင်းတရားရုံးက မြို့နယ်တရားရုံးကို ညွှန်ကြားခြင်း—အမှုစစ်ဆေးရမည့်တရားရုံး၏ လွတ်လပ်စွာတရားစီရင်ရေးကို ချုပ်ချယ်ရာရောက်မရောက်။ ။ ဆုံးဖြတ်ချက်။ ။ တိုင်းတရားရုံးမှ ချမှတ်သော အမိန့်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၆ အရ စွဲချက်တင်ရမည်ဟု တိကျစွာဖော်ပြထားခြင်းမှာ အမှုစစ်ဆေးရမည့်တရားရုံး၏ လွတ်လပ်စွာစီရင်ရေးကို ချုပ်ချယ်ရာရောက်သည်။ ။ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်သည် မှန်ကန်စေကာမူ စီရင်ချက်ပါစကားရပ်များကို ပြင်ဆင်ရန်လိုအပ်ပေသည်။ ။ ထို့ကြောင့် တံတေးမြို့နယ်တရားရုံးသည် တရားခံများအပေါ် ဥပဒေနှင့်အညီ စွဲချက်များတင်၍ ကြားနာစစ်ဆေးရန်အမိန့်ချမှတ်လိုက်သည်။ ။

၁။ ဦးပု } နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
 ၂။ ဦးကံထူး } (ဒေါ်အေး)

မြို့နယ်တရားရုံး၏ စွဲချက်ကို ပြည်နယ်/ တိုင်းတရားရုံးက စွဲချက်ပုံစံကို အစအဆုံးပြင်ဆင်ရေးသားခြင်းပြုနိုင်သလော၊ စွဲချက်တွင် တရားခံအနေဖြင့် မိမိခံခံဖြေရှင်းရမည့် အချက်ကို သိရှိနားလည်နိုင်လျှင် စွဲချက် ထပ်မံပြင်ဆင်ရန်လို မလို။ ။ ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၁၅ (ခ)/၇၅ တွင် ဗဟိုဥပဒေရုံးက တိုင်းတရားရုံးသည် စွဲချက်ကိုပြင်ဆင်နိုင်ခွင့်ရှိသည်မှန်သော်လည်း ယင်း၏ ဆောင်ရွက်ချက်မှာ ဥပဒေနှင့်မညီညွတ်ကြောင်း တင်ပြသည်။ ပြည်သူ့တရားသူကြီးအဖွဲ့ဥပဒေပုဒ်မ ၃၀ (ခ) အရ တိုင်းတရားရုံးသည် သက်ဆိုင်ရာတိုင်း အတွင်းရှိ မြို့နယ်တရားရုံးကချမှတ်သော ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်မှုစီရင်ခွင့်ရှိသည်။ ။ မြို့နယ်တရားရုံး၏စွဲချက်ကို မှားယွင်းသည်ဟူ၍ ယူဆလျှင်လည်း ပြင်ဆင်ရန် ညွှန်ကြားနိုင်ပေသည်။ ။ သို့ရာတွင် စွဲချက်ပုံစံကို အစအဆုံး ပြင်ဆင်ရေးသားပြီး တိုင်းတရားစီရင်ရေးအဖွဲ့ဝင်များက လက်မှတ်ရေးထိုးပေးရန်ကား မဟုတ်ပေ။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ မူလတရားရုံး၏ စွဲချက်တွင် ဦးလော်စစ်ဟန်သည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအား လက်နက်ကိုင်နောက်လိုက်အင်အား ၈၀၀ ကျော်ကိုဦးစီး၍ စစ်မက်ဘက်ပြိုင်ရန် တောခိုသွားသည်ဖြစ်၍ ပြစ်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၂၂ (၁) အရ စွဲချက်တင်ကြောင်း ဖော်ပြထားသည်။ ။ ဤစွဲချက်ကို ဖတ်ရှုရခြင်းအားဖြင့် ဦးလော်စစ်ဟန်သည် မိမိအပေါ် မည်သည့်ဥပဒေပုဒ်မအရ စွဲချက်တင်ထားကြောင်း သိရှိနိုင်သည်။ ။ နိုင်ငံတော်အားစစ်မက်ဘက်ပြိုင်ရန် တောခိုခြင်းသည် နိုင်ငံတော်သမ္မာဓောက်ဖျက် ပုန်ကန်ခြင်းသာဖြစ်သောကြောင့် အခြားအဓိပ္ပာယ်ကောက်ယူရန် မဖြစ်နိုင်ချေ။ ။ စွဲချက်တင်ခြင်းခံရသော ဦးလော်စစ်ဟန်အနေဖြင့်လည်း မိမိခံခံဖြေရှင်းရမည့်အချက်ကိုကောင်းစွာသိရှိနားလည်နိုင်မည်ဖြစ်သည်။ ။ တိုင်းတရားရုံးက ပြင်ဆင်ထားသော စွဲချက်တွင် ဦးလော်စစ်ဟန်၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ စွဲဆိုသည့်ဘက်မှ တင်ပြသော သက်သေထွက်ချက်နှင့် သက်သေခံ အထောက်အထားများကိုမိုး၍ အသေးစိတ်ဖော်ပြထားသည်။ ။ ဤသို့ အသေးစိတ်ဖော်ပြ ထားခြင်းအားဖြင့် ဦးလော်စစ်ဟန်သည် ယင်းဖော်ပြပါကိစ္စရပ်အားလုံးတို့ကို တခမကျန် ကျူးလွန်ခဲ့ပြီး ယင်းကဲ့သို့အားလုံးစုပေါင်းကျူးလွန်မှုသာ နိုင်ငံတော်သမ္မာဓောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ရာရောက်သည်ဟူသော သဘောမျိုးသက်ရောက်နိုင်ပေသည်။ ။ ထို့ကြောင့် စွဲချက်တင်ရာတွင် တရားခံသိရှိနားလည်စေရန်အတွက် ပြစ်မှုကျူး

လွန်ခြင်းနှင့် ပတ်သက်သော လိုအပ်သည့် အချက်အလက်များ ဖော်ပြရမည် ဖြစ်သော်လည်း စွဲဆိုသည့်ဘက်မှ တင်ပြသော သက်သေခံချက် အားလုံးတို့ကို စွဲချက်တွင် ထည့်သွင်းဖော်ပြရန်လိုမည်မဟုတ်ချေ။ အဓိကစဉ်းစားရန်မှာ စွဲဆိုချက်ကို ဖတ်ရှုခြင်းအားဖြင့် တရားခံက မိမိအပေါ်တွင် မည်သည့်အကြောင်းခြင်းရာအပေါ် မှတည်၍ မည်သည့်ဥပဒေပုဒ်မအရ စွဲဆိုခြင်းဖြစ်ကြောင်း သိရှိနားလည်နိုင်ခြင်းရှိ မရှိဖြစ်သည်။ ထို့ကြောင့် ပြည့်စုံလုံလောက်လျက် ရှိသော မူလတရားရုံး၏ စွဲချက်ကိုတိုင်းတရားရုံးက ထပ်မံပြင်ဆင်ရန်မလိုဟုဆသည်။

ဦးလော်စစ်ဟန် } နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
 (ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ } မြန်မာနိုင်ငံတော် { မြန်မာနိုင်ငံတော်
 မြန်မာနိုင်ငံတော် } (ဦးလော်စစ်ဟန်) ၁၁၇

ရုံးပြောင်းပေးရန် လျှောက်လွှာကို တရားသူကြီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပယ်နိုင်မည်။ ။ဆုံးဖြတ်ချက်။ ။မန္တလေးတိုင်း တရားသူကြီးအဖွဲ့က အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အမှုများက ရုံးပြောင်းရွှေ့ခွင့်မပြုပဲ လျှောက်ထားသူ၏ လျှောက်လွှာကိုပယ်ချခဲ့သည်။ မန္တလေးတိုင်းတရားသူကြီးအဖွဲ့သည် လျှောက်ထားသူ၏ ရုံးပြောင်းလျှောက်လွှာကို တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်း၍ စီရင်ဆုံးဖြတ်သင့်သည်။ ။ ယင်းသို့ဆောင်ရွက်ခြင်းမပြုပဲ တရားသူကြီးအဖွဲ့ အစည်းအဝေးတွင် တင်ပြဆုံးဖြတ်ခြင်းသည် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီပေ။

ကိုတင်ဝင်း နှင့် ဒေါ်မြ-ပါဉာ ၄၆

လုံလောက်သော သက်သေခံအထောက်အထားများမရှိပဲ စွပ်စွဲခံရသူ တဦးအပေါ် ထင်ကြေးနှင့် အပြစ်မပေးနိုင်ခြင်း။ ။ဆုံးဖြတ်ချက်။ ။အပြစ်ပေးနိုင်ရန် လုံလောက်သော သက်သေခံအထောက်အထားများ မပေါ်ပေါက်ချေ။ ပြစ်မှုကျူးလွန်ကြောင်း သံသယကင်းရှင်းစွာ မယူဆနိုင်ပဲ စွပ်စွဲခံရသူအပေါ် အပြစ်ပေးခြင်းသည် ထင်ကြေးဖြင့် အပြစ်ပေးသည့်သဘောမျိုး သက်ရောက်လျက်ရှိနေပေသည်။

ဦးကျော် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၁

သမင်္ဂါယမသို့ စားသုံးဆီများပေးသွင်းရန် ကတိစာချုပ် ဖောက်ဖျက်မှုကို မည်သည့် ဥပဒေအရ အရေးယူရမည်ကိုရှင်းလင်းခြင်း။—ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၂၆ အရ မည်သည့်အခါ ရုံးပြောင်းလျှောက်ထားသည်ကို လက်ခံခြင်း။ ။ ဆုံးဖြတ်ချက်။ ။ယခုအမှုကို ပြစ်မှုဆိုင်ရာဥပဒေအရအကျိုးဝင်သည်။ သို့မဟုတ် တရားမဥပဒေအရအကျိုးဝင်သည်ဟူသော အချက်ကို စဉ်းစားရာတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ သို့မဟုတ် ၄၀၆ အစရှိသော ပြစ်မှုများနှင့်ပတ်သက်၍ လိမ်လည်မှု၊ သို့မဟုတ် အလွဲသုံးစားမှု ကျူးလွန်ရန်စွပ်စွဲခံရသူသည် ၄၄၊ သို့မဟုတ် ပစ္စည်းရယူသောအခါနှင့် တွင် ပြစ်မှုကျူးလွန်လိုသော ဆန္ဒရှိရမည်ဖြစ်ပေသည်။ ထို့ကြောင့် သဘောတူစာချုပ်ပြုလုပ်၍ စာချုပ်ဖောက်ဖျက်သောကိစ္စရပ်များတွင် တရားမကြောင်းအရသာ အရေးယူနိုင်ခွင့်ရှိပေလိမ့်မည်။ သို့ရာတွင် လျှောက်ထားသူများအပေါ် သမင်္ဂါယမအသင်း ဥပဒေနောက်ဆက်တွဲဇယား ၂၊ အမှတ် ၂၁

အရစွဲဆိုထားသည်။ ယင်း ဥပဒေတွင် သမဝါယမအသင်း၏ လုပ်ငန်းကို နှောင့်နှေး စေရန်သော်လည်းကောင်း၊ ပျက်ပြားစေရန်သော်လည်းကောင်း၊ ဆိုးရွုံး စေရန်သော်လည်းကောင်း နှောင့်ယှက်ခြင်း ပြုလုပ်လျှင် ပြစ်မှုကျူး လွန်ရာရောက်ကြောင်း ဆိုထားပေသည်။ လျှောက်ထားသူများအပေါ် သမ ဝါယမအသင်းပိုင်ငွေကိုအလွဲသုံးစားပြုလုပ်ခြင်း၊ သို့မဟုတ် လိမ်လည်ခြင်းပြုလုပ် သည်ဟူ၍မဟုတ်ပဲ အသင်း၏လုပ်ငန်းကို နှောင့်နှေးစေရန်၊ သို့မဟုတ် ပျက်ပြား စေရန်၊ သို့မဟုတ် ဆိုးရွုံးစေရန်ဟူသော အင်္ဂါရပ်များအပေါ် တွင် မူတည်၍ စွဲဆို ထားခြင်းဖြစ်ပေသည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ ကောလင်းမြို့နယ်တရားရုံးမှ အမှုကို မလှိုင်မြို့နယ်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးရန်နှင့် မသင့်ဟူသောအချက် ကိုစဉ်းစားရန်ဖြစ်သည်။ ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၇ အရ၊ အမှုပြစ်ပွား သောအရပ်ဒေသတွင်တရားစွဲဆိုရန်သတ်မှတ်ထားသည်။ မောင်ဌေးနှင့်ကောလင်း မြို့နယ်သမဝါယမအသင်း ဆီအရောင်းအဝယ် ကတိစာချုပ်ချုပ်ဆိုခဲ့သောနေရာ မှာ မလှိုင်မြို့ဖြစ်သည်။ အသင်းဌေးများပြန်လည်အကျေပေးရန် မောင်ဌေးက ကတိခံဝန် လက်မှတ်ရေးထိုးခဲ့သည်မှာလည်း မလှိုင်မြို့နယ် ပြည်သူ့ကောင်စီ အတွင်းရေးမှူးရှေ့တွင်ဖြစ်သည်။ စာချုပ်ပါစည်းကမ်းများအရ ကတိခံဝန်ချုပ် ဖောက်ဖျက်ခြင်းမှာလည်း မလှိုင်မြို့၌ပင်ဖြစ်သည်။ အမှုနှင့်ပတ်သက်သောအဓိက သက်သေများမှာလည်း မလှိုင်မြို့မှဖြစ်သည်။ ထို့ကြောင့် အချင်းဖြစ်ပွားရာအရပ် ဒေသဖြစ်သော မလှိုင်မြို့နယ်တရားရုံးတွင်သာ အမှုကိုစစ်ဆေးကြားနာရမည်ဖြစ် ပေသည်။

၁။ ဦးထွန်းရွှေ } နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
 ၂။ မောင်ဌေး } နှင့် { မြန်မာနိုင်ငံတော် (ဦးစိုးမောင်)

သက်သေခံဥပဒေပုဒ်မ ၃—ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ)၁၀၉—၂၀၁/၁၀၉— ညီအရင်းဖြစ်သူကိုသတ်ပြီး၊ အလောင်းကိုဖျောက်ဖျက်ရန်စေခိုင်းမှု—လူသတ်မှုကို အပြီးအပြတ်လွတ်ခွဲခြင်း—အကျင့်စာရိတ္တကောင်းသူမဟုတ်သည့်ပြင်ကြံရာပါများ ဖြစ်ခြင်းအကြောင်းကြောင့် သက်သေ၏ထွက်ချက်များကို အလေးမထားနိုင်၊ ထွက်ဆိုချက်များယုတ္တိမတန်ဟုယူဆခွဲခြင်း—သက်သေထွက်ချက်များ ကဲ့လွဲချက် များပါဝင်ကြောင်းတွေ့ရှိခြင်း—သက်သေခံဥပဒေပုဒ်မ ၃ ပါပြဋ္ဌာန်းချက်နှင့် ညီ ညွတ်ရန် ယထာဘူတကျစွာ သုံးသပ် ဆုံးဖြတ်ရန် လိုခြင်း။ ။ ဆုံးဖြတ်ချက်။ ။ ခင်မောင်ကြူနှင့် မြင့်ဦးတို့သည် အကျင့်စာရိတ္တကောင်းသူများမဟုတ်သည့်ပြင် ပြစ်မှုကျူးလွန်ရာ၌ ကြံရာပါများဖြစ်ခဲ့ကြ၍ ၎င်းတို့၏ထွက်ချက်များကို အလေး မထားနိုင်ဟုမဟုတ်တရားစီရင်ရေးအဖွဲ့က ယူဆထားသည်။ သို့ရာတွင် ဤအချက်မျှ ဖြင့် ယင်းတို့၏ထွက်ဆိုမှုအားလုံးကို ငြင်းပယ်ရန်အကြောင်းလုံလောက်မည် မထင်ပေ။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ သက်သေသည် အကျင့်စာရိတ္တမကောင်း သူဖြစ်၍ မအုန်မကန်ထွက်ဆိုလိမ့်မည်ဟု သံသယမကင်းဖွယ်ရာဖြစ်နိုင်သော်လည်း၊ ယင်း၏ထွက်ဆိုချက်မှာ ယုတ္တိမတန်သောအချက်အလက်များ ပါဝင်ပြီးထင်ရှားသော အထောက် အထား ပေါ်လွင်ခဲ့လျှင် ယင်း၏ ထွက်ဆိုချက်ကို သက်သေခံ အဖြစ် ထည့်သွင်းစဉ်းစားရမည်သာဖြစ်သည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ အမှု များတွင် သက်သေထွက်ချက်များ၌ အနည်းနှင့်အများဆိုသလို ကဲ့လွဲချက်များ ရှိနိုင်ပေသည်။ ကဲ့လွဲချက်ရှိတိုင်း သက်သေ၏ထွက်ချက် တခုလုံးကို စွန့်ပယ်ရန်

မဟုတ်ပေ။ တရားစီရင်ရေးအဖွဲ့အနေဖြင့် အဓိကကျသော အချက်များတွင် ကွဲလွဲမှုမရှိပဲ အထောက်အထားပြည့်စုံနေလျှင် အဓိကမကျသော ကွဲလွဲချက်များကို ထည့်သွင်းစဉ်းစားရန်လိုမည်မဟုတ်ချေ။ ။ထပ်မံဆုံးဖြတ်ချက်။ ။ဗဟို တရားစီရင်ရေးအဖွဲ့သည် ခင်မောင်ကြူနှင့် မြင့်ဦးတို့၏ ထွက်ချက်များကို တသီးတခြား ခွဲထုတ်စဉ်းစားခွင့်ရှိရာ၊ ဤကဲ့သို့ စဉ်းစားမှုမပြုပဲ အခြားသက်သေခံ အထောက်အထားများနှင့် ပူးပေါင်းစဉ်းစား၍ ဖြစ်တန်ရာသော အကြောင်းခြင်းရာများရှိ မရှိ၊ ယင်းအကြောင်းခြင်းရာများအရ ပြစ်မှုပေါ်လွင် ထင်ရှားခြင်း ရှိ မရှိ စသည်တို့ကို ယထာဘူတကျစွာ သုံးသပ်ဆုံးဖြတ်မှသာလျှင် သက်သေခံ ဥပဒေပုဒ်မ ၃ ၏ ပြဋ္ဌာန်းချက်နှင့်ညီညွတ်ပေမည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ထွန်းမြင်ကြ။

သက်သေခံဥပဒေပုဒ်မ ၃—ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၂)/၂၀၁—မိခင်အရင်းဖြစ်သူကိုသတ်ပြီး၊ အလောင်းကိုဖျောက်ဖျက်မှု—လူသတ်မှုကိုအပြီးအပြတ်လွှတ်ခဲ့ခြင်း—အမှန်တရားကိုဖော်ထုတ်ရာတွင်အထောက်အထားများကိုဆက်စပ်စဉ်းစားရုံသာမက၊ ကွင်းဆက်မပြတ်သုံးသပ်ရန်လည်းလိုခြင်း၊ ဖြစ်တန်ရာသော အကြောင်းရှိ မရှိ၊ ယင်းအကြောင်းခြင်းရာများအရ ပြစ်မှု ပေါ်လွင်ထင်ရှားခြင်း ရှိ မရှိ၊ ယထာဘူတကျစွာသုံးသပ်ဆုံးဖြတ်မှသာ သက်သေခံဥပဒေပုဒ်မ ၃ ၏ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မည်ဖြစ်ခြင်း။ ။ဆုံးဖြတ်ချက်။ ။ဗဟို တရားစီရင်ရေး အဖွဲ့သည် ခင်မောင်ကြူ၏ ထွက်ချက်ကိုအခြားအထောက်အထားများနှင့် ဆက်စပ်၍ စဉ်းစားသော်လည်း အမှန်တရားကို ဖော်ထုတ်ရာတွင်မူ ထိုစဉ်းစားချက်တို့ကို ကွင်းဆက်မပြတ်သုံးသပ်ခြင်းမပြုခဲ့သဖြင့် ကောက်ချက်ချရာတွင် အမှန်ကိုဖော်ထုတ်နိုင်စွမ်းမရှိခဲ့ပေ။ အခြားသက်သေခံ အထောက်အထားများနှင့် ပူးပေါင်းစဉ်းစားမှသာလျှင် ဖြစ်တန်ရာသော အကြောင်းခြင်းရာများရှိ မရှိ၊ ယင်းအကြောင်းခြင်းရာများအရ ပြစ်မှုပေါ်လွင်ထင်ရှားခြင်း ရှိမရှိ စသည်တို့ကို ယထာဘူတကျစွာ သုံးသပ်ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး၊ သက်သေခံဥပဒေပုဒ်မ ၃ ၏ ပြဋ္ဌာန်းချက်များနှင့်လည်း ညီညွတ်မည်ဖြစ်ကြောင်း စောဒကအမှုအမှတ် ၁ တွင် ကျွန်ုပ်တို့အကျယ် တဝင်ရှင်းပြထားပြီးဖြစ်သည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ထွန်းမြင်ကြ။

အတည်တကျ လက်ထပ်ပါမည်ဟု လိမ်လည်လှည့်ဖြားပြီး ကာမစပ်ယှက်ခဲ့ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အရ ပြစ်ဒဏ်ထိုက်သော ပြစ်မှုကိုကျူးလွန်ရာရောက် မရောက်။ ။ ဆုံးဖြတ်ချက်။ ။အတည်တကျ လက်ထပ်ပါမည်ဟု လိမ်လည်လှည့်ဖြားပြီး ကာမစပ်ယှက်ခဲ့လျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ ပြစ်ဒဏ်ထိုက်သောပြစ်မှုကိုကျူးလွန်ရာရောက်သည်။ မိမိနှင့်တရားဝင် ထိမ်းမြားခြင်း မပြုသောမိန်းမကိုမိမိနှင့်တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ကာမစပ်ယှက်မှုသာလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အရ ပြစ်မှုမြောက်ပေသည်။

မောင်ကျော်ဝင်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်

အမှုတိုင်တန်းသူသည် ရဲစခန်းတွင် ပဏာမသတင်းပေး တိုင်တန်းချက်နှင့် နောက်ပိုင်း ထွက်ဆိုချက်များသိသာထင်ရှားစွာ ကွဲပြား ခြားနားလျက်ရှိသော အမှုမျိုးတွင် တရားခံအပေါ် သံသယကင်းရှင်းစွာ အပြစ်ဒဏ်ပေးနိုင်မခဲပဲနိုင်။ ။ဆုံးဖြတ်ချက်။ ။အမှုတိုင်တန်းသူသည် ရဲစခန်းတွင် ပဏာမသတင်းပေးတိုင်တန်းချက်နှင့် နောက်ပိုင်းထွက်ဆိုချက်များ သိသာထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိသော အမှုမျိုးတွင် တရားခံအပေါ် သံသယကင်းရှင်းစွာ အပြစ်ပေးနိုင်မည်မဟုတ်ချေ။

မောင်ထွန်းမြင့် နှင့် } ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(မောင်ကျော်မင်း) } ၄၈

၁၉၆၈ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစံနှစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့် ဥပဒေအရအရေးယူခြင်း—ဥပဒေကိုမသိပါဟူ၍လည်းကောင်း၊ အခြားသူများအပေါ် အရေးမယူ၊ မိမိတို့တည်းအပေါ် အရေးယူပါသည်ဟူ၍လည်းကောင်း တင်ပြချက်များမှာ ပြစ်မှုကျူးလွန်ခြင်းကို ကာကွယ်စေနိုင်ခြင်း ရှိ မရှိ ။ ။ဆုံးဖြတ်ချက်။ ။အယူခံတရားခံ၏ ချေပချက်တွင် မိမိအပြင် နတ္တလင်း မြို့နယ်တွင် လက္ခဏာမှတ်ပုံတင်သည့် ၁၆၆ ဦးရှိသည့်အနက် စာရင်းမှန်မှန်ပေးပို့သူများ ၃ ဦးမျှသာရှိပြီး ပြတ်တောင်းပြတ်တောင်းပံ့သူများ ၄-၅-၆ ဦးခန့်သာရှိကြောင်း ဖြစ်သည်။ ထို့ပြင် လက္ခဏာမှတ်ပုံတင်သမားများအား လစဉ်ဇယားများကို မှန်မှန်ပေးပို့ရန် သက်ဆိုင်ရာမှ မညွှန်ကြားကြောင်းလည်း တင်ပြသည်။ သို့ရာတွင် ဤအချက်များမှာ လက်ခံစဉ်းစားသင့်သော အချက်များမဟုတ်ချေ။ ဥပဒေမသိရှိပါဟူ၍လည်းကောင်း၊ အခြားသူများအပေါ် အရေးမယူပဲ မိမိတို့တည်းအပေါ်တွင် အရေးယူပါသည်ဟူ၍လည်းကောင်း တင်ပြချက်များမှာ ပြစ်မှုကျူးလွန်ခြင်းကို ကာကွယ်စေနိုင်သော အကြောင်းအချက်များမဟုတ်ချေ။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နှင့် မောင်အောင်ကျင် ၁၀၅

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစံနှစ်တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့် ဥပဒေပုဒ်မ ၁၄(၁)—လျှောက်ထားခံရသူသည်ကားပိုင်ရှင် တဦးဖြစ်ခြင်း—လုပ်ငန်းပမာဏအရ ရေနံနှင့်ရေနံထွက်ပစ္စည်းကို မည်မျှလက်ဝယ်ထားရှိနိုင်ခြင်း။—အစိုးရကသာ ဝယ်ယူရောင်းချရန်သတ်မှတ်သော ကန့်ပစ္စည်းများကို ရုပ်ကွက်အတွင်းမှ လတန်ဖိုးဖြင့် ရောင်းချခြင်းသည် ဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှုကို ကျူးလွန်ရာ ရောက်မရောက်။ ။ဆုံးဖြတ်ချက်။ ။ပြည်ထောင်စု မြန်မာနိုင်ငံ ဥပဒေ အတွဲ ၅ တွင် ဓာတ်ဆီနှင့်ပတ်သက်သော ဥပဒေကို ပြဋ္ဌာန်းပါရှိသည်။ ယင်းဥပဒေပုဒ်မ ၈ တွင် လူတဦးတယောက်သည် ဓာတ်ဆီ ၆ ဂါလံထက်မပိုလျှင် သိုလှောင်ထားရန်အတွက် ခွင့်ပြုမိန့်မလိုကြောင်းဖော်ပြထားပေသည်။ တဖန်ပုဒ်မ ၉ တွင် မော်တော်ကားပိုင်ရှင်ဖြစ်ခဲ့လျှင် မိမိမော်တော်ကား မှုလပါရှိပြီးဖြစ်သော ဓာတ်ဆီများအပြင်၊ စည်းကမ်းနှင့်အညီ ဓာတ်ဆီဂါလံ ၂၀ ကို အပိုဆောင်ထားရန်အတွက် ခွင့်ပြုမိန့် မလိုကြောင်းဖော်ပြ ထားသည်။ လျှောက်ထားခံရသူထံမှ ဖမ်းဆီးရမိသော ဓာတ်ဆီများမှာ ၁၃၂ ဂါလံဖြစ်သဖြင့်၊ ဥပဒေခွင့်ပြုချက်ထက် ပိုမိုသိုလှောင်ထားရှိခြင်းမှာ ထင်ရှားသည်။ ဦးခွေးသည် မိမိအိမ်မှ ဖမ်းဆီးခြင်းခံရသောပစ္စည်းများကို သိုလှောင်ခြင်း၊ အမြတ်တင်ရောင်းချခြင်းမဟုတ်ပါ။

ရပ်ကွက်တွင် မူလတန်းပိုင်းဖြင့် မျှဝေသုံးစွဲခြင်းသာဖြစ်ကြောင်း ဗဟိုတရားစီရင်ရေး အဖွဲ့က သုံးသပ်ထားကြောင်း တွေ့ရှိရသည်။ ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့က ဆိုရှယ်လစ်စီးပွားရေးစံနှစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ် နှင်းသည့် ဥပဒေပုဒ်မ ၁၃ (၃) အရ ပြစ်မှုမြောက်ရန်မှာ ပြန်လည်ရောင်းချမှုသာ ဖြစ်သောကြောင့် အရင်းအတိုင်း ပြန်လည်ရောင်းချခြင်း၊ အရှုံးခံ၍ ပြန်လည် ရောင်းချခြင်း၊ အမြစ်ဖြင့်ပြန်လည်ရောင်းချခြင်း စသည်တို့မှာ ပြဿနာမဟုတ် ကြောင်း တင်ပြသည်။ ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစံနှစ် တည်ဆောက်မှု အတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၉၆၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁) ပုဒ်မ ၁၃ (၁) တွင် ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ “ အစိုးရကသာဝယ်ယူရောင်းချရန်သတ် မှတ်သော ကုန်ပစ္စည်းများကို ပုဂ္ဂိုလ်တိုင်းချင်းအနေဖြင့် ပြန်လည်ရောင်းချရန် အလို့ငှာဝယ်ယူခြင်း၊ ရယူခြင်း၊ ကြိတ်ခွဲပြုပြင်မွမ်းမံခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း စသော ကုန်သွယ်ရေးလုပ်ငန်းများကို ပြုလုပ်ခြင်း၊ ဤကဲ့သို့ပြုလုပ်သူကိုအားပေးခြင်း ” ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် အငြင်းမထွက်သော အချက်များနှင့် ဥပဒေ ပြဋ္ဌာန်းချက်များအရ လျှောက်ထားခံရသူသည် နိုင်ငံတော်ကသာ လုပ်ပိုင်ခွင့်ရှိ သည့် ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ် ထားရှိခြင်းနှင့် ပြန်လည်ရောင်းချခြင်း ပြစ်မှုတို့ကို ကျူးလွန်ကြောင်း ထင်ရှား လျက်ရှိပေသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နှင့်

{	ဦးခွေး၊ အမှတ် ၇၇၊
	ရန်ကုန် မန္တလေး
	ကားလမ်း၊
	ပြန်တံဆာ

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌ အဖြစ်ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ ဗိုလ်မှူးကြီး လှမောင်တို့ ပါဝင်သော၊ ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးကျော်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်*

† ၁၉၇၆

ဇန်နဝါရီလ
၂ ရက်။

လုံလောက်သော သက်သေခံအထောက်အထားများမရှိပဲ စွပ်စွဲခံရသူတဦးအပေါ် ထင်ကြေးနှင့် အပြစ်ပေးနိုင်ခြင်း။

ဆုံးဖြတ်ချက်။ ။ အပြာပေးနိုင်ရန် လုံလောက်သော သက်သေခံ အထောက်အထားများ မပေါ်ပေါက်ချေ။ ပြစ်မှုကျူးလွန်ကြောင်း သံသယကင်းရှင်းစွာ မယူဆနိုင်ပဲ စွပ်စွဲခံရသူအပေါ် အပြစ်ပေးခြင်းသည် ထင်ကြေးဖြင့် အပြစ်ပေးသည့်သဘောမျိုးသက်ရောက်လျက်ရှိနေပေသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးမောင်ကြီး။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘရွှေ။

လျှောက်ထားသူ ဦးကျော် အပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၃ အရ၊ လည်ဆယ်တိုင်တမ်းမှုနှင့် အပြစ်ပေးခြင်းကို မကျေနပ်သောကြောင့် ဗဟို တရားရုံး သို့ ပြင်ဆင်မှုရောက်ရှိလာခြင်းဖြစ်သည်။

ဦးကျော်က ဟာမြစ်ဆိုသူအပေါ် အိမ်မီးရှို့ ရန်အတွက် ရေနံဆီ ဆွတ်ထားသော အဝတ်နှင့် ရေနံဆီခွက်ကိုယူလျက် မိမိ၏အိမ်ဝင်းအတွင်းသို့ ဝင်ရောက်လာကြောင်း အမှု တိုင်တမ်းသည်။ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးပြီး၊ ဗိုင်းနက်ကျူးလွန်မှုနှင့် တရားစွဲဆို တင်ပို့သောအခါ ဟာမြစ်ကို တရားရုံးက အပြီးအပြတ် လွှတ်လိုက်သည်။ ထို့ကြောင့် တဖန် တိုင်တမ်းသူ ဦးကျော် အပေါ် ရဲတပ်ဖွဲ့က ပြန်လည် အရေးယူသောအခါ၊ ဦးကျော်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၃၊ လည်ဆယ်တိုင်တမ်းမှုနှင့် မူလတရားရုံး နှင့် တိုင်းတရားရုံးတို့က ဒဏ်ငွေ ၁၀၀၀ ကျပ်၊ မဆောင်နိုင် ထောင် (၆) လ ကျခံ စေရန် အပြစ်ပေးသည်။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၆၅ (ခ)။
† ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၈ တွင်ချမှတ်သော ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့စွဲပါ၊ ပေါင်မြို့ရုံးထိုင်၊ တိုင်းတရားရုံး၏အမိန့်ကိုပြန်၍ပြင်ဆင်မှု။

၁၉၇၆
ဦးကျော်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
ဆမ္မတ မြန်မာ
နိုင်ငံတော်။

စွဲဆိုသည့်ဘက်မှ တင်ပြသည်မှာ ဦးကျော်သည် မိမိနှင့် မသင့်မြတ်သော မယား
ကြီး ဒေါ်ဆရာဘီကို အမှုဆင်လိုသောကြောင့်၊ ဟာမြစ်ကို ရေနံဆီ ဆွတ်ထားသော
အဝတ်၊ ရေနံဆီခွက်တို့နှင့် 'ကိုယ်တိုင် ခိုင်းစေကြောင်း' ဟာမြစ်ကို ဘမ်းမိသောအခါ
မှာလည်း ဒေါ်ဆရာဘီက စေခိုင်း၍လုပ်ရကြောင်း၊ ဆရစ်ဘိုင် ဆိုသူမှတစ်ဆင့် ညွှန်
ကြားကြောင်း ဖြစ်သည်။ သက်သေခံ အထောက်အထားမှာ ဘမ်းဆီးရမိသော
ရေနံဆီ ဆွတ်ထားသည့်အဝတ်နှင့် အလားတူသော အဝတ်စကို ဦးကျော်၏ အဖေ
နေအိမ်မှတွေ့ရှိရကြောင်းဖြစ်သည်။

ဟာမြစ်ကို ဘမ်းဆီးရမိသည်မှာ ဦးကျော်၏ ခြံအတွင်းမှ အုတ်နံရံကို ကျော်
တက်ပြီး အပြင်သို့ခုန်ချစဉ်၊ ညစောင့် ကင်းသမားများက တွေ့ရှိဘမ်းမိခြင်း ဖြစ်
သည်။ ဤကဲ့သို့ ဟာမြစ်ကို ကင်းသမားများက ဘမ်းမိမည်ဖြစ်ကြောင်း ဦးကျော်က
ကြိုတင် ခန့်မှန်းနိုင်မည် မဟုတ်သောကြောင့် ဒေါ်ဆရာဘီ ဒုက္ခရောက်စေရန် ဟာမြစ်
ကို မိမိကပင် မီးရှို့ ရန်စေခိုင်းသည် ဆိုခြင်းမှာ ယုတ္တိမရှိချေ။ တဖန် ဤကဲ့သို့ စေခိုင်း
သည်ဆိုခြင်းနှင့် ပတ်သက်၍လည်း ဟာမြစ်ကို ဦးကျော်က တိုက်ရိုက်ပြောကြား
ခြင်းမဟုတ်ဘဲ၊ ဆရစ်ဘိုင်ဆိုသူမှတစ်ဆင့် ပြောကြားကြောင်း အဆိုရှိသည်။ သို့ရာတွင်
ဆရစ်ဘိုင်က ဤအချက်ကို ရုံးရွှေတွင် ငြင်းကူသည်။ ထို့ကြောင့် ဦးကျော်အပေါ်
အပြစ်ပေးခဲ့ခြင်းသည် ထင်ကြေးနှင့် အပြစ်ပေးသည့် သဘောမျိုး သက်ရောက်လျက်
ရှိနေပေသည်။

မီးရှို့ရန် ရေနံဆီ ဆွတ်ထားသောအဝတ်နှင့် အလားတူ အဝတ်မျိုးကို၊ ဦးကျော်
၏အဖေ နေအိမ်မှ တွေ့ရသည်ဆိုကာမျှနှင့် ဦးကျော် ပြစ်မှုကျူးလွန်ကြောင်း၊ သံသယ
ကင်းရှင်းစွာ ယူဆနိုင်မည် မဟုတ်ချေ။ ဗဟို ဥပဒေရုံးအတွက် လိုက်ပါဆောင်ရွက်
သော အကျိုးဆောင်က တရားလိုပြ သက်သေအမှတ် (၁၀) နှင့် အမှတ် (၆) တို့၏
ထွက်ချက်အရ၊ ဦးကျော်၏ ပြင်ဆင်မှုကို ပယ်သင့်ကြောင်း တင်ပြသည်။ တရားလိုပြ
သက်သေအမှတ် (၁၀) သည် အမှုကို စစ်ဆေးသော ဒု-လိုဉ်ဒေးမှူး ဦးစံဝင်းဖြစ်သည်။
သက်သေအမှတ် (၆) သည် မူလအမှုတရားခံ ဟာမြစ်ဖြစ်သည်။ ဦးစံဝင်းက ဟာမြစ်
အား စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ထွက်ဆိုသည်။ ဟာမြစ်ကိုယ်တိုင်က တရား
ရုံးတွင် ထွက်ဆိုသည်မှာ ဦးစံဝင်းက ရိုက်ပုတ်သောကြောင့် ပြောမိပြောရာ ပြောခဲ့
ရကြောင်းဖြစ်သည်။ ထို့ကြောင့် ဦးကျော်အပေါ်တွင် အပြစ်ပေးနိုင်ရန် လုံလောက်
သော သက်သေခံ အထောက်အထားများ မပေါ်ပေါက်ချေ။ ပြင်ဆင်မှုကို ခွင့်ပြု၍
ဦးကျော်အား အမှုမှ အပြီးအပြတ်လွှတ်သည်။ ယင်းအပေါ် ဒဏ်ငွေ ၁၀၀၀ ကျပ်
တပ်ရိုက်ခြင်းနှင့် ပတ်သက်၍ ပေးဆောင်ပြီးဖြစ်ခဲ့လျှင် ဦးကျော်အား ပြန်လည်
ထုတ်ပေးစေရမည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ ဦးကြည်မြိ
ထို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးကျော်ခင်

† ၁၉၇၆

နှင့်

ဇွန်လ ၁၅ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးတက်ထွန်း) *

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ သက်သေခံပစ္စည်းရောင်းချပေးရန် အပ်နှံခဲ့ခြင်း ဝယ်ယူသူကလည်း
သဘောရိုးဖြင့် တန်ရာတန်ဖိုးပေးပြီး ဝယ်ယူခဲ့ခြင်း ရောင်းရငွေကိုပေးရန် ပျက်ကွက်ခြင်း
ကြောင့် ပစ္စည်းကိုမူလပိုင်ရှင်မှ ပြန်ရခွင့်ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ ခရစ္စတစ်စက်မူလပိုင်ရှင် ဦးတက်ထွန်းသည် ဒေါ်ခင်မြင့်ဝေအား ခရစ္စတစ်စက်ကို
ရောင်းချပေးရန် အပ်နှံထားပြီးနောက် ဦးကျော်ခင်က သဘောရိုးဖြင့် တန်ရာတန်ဖိုးပေး၍ ဝယ်ယူ
ခြင်းဖြစ်သည်။ ရောင်းရငွေကို ဒေါ်ခင်မြင့်ဝေက ဦးတက်ထွန်းအား ပြန်ပေးရန် ပျက်ကွက်ခြင်း
အားဖြင့် ပြစ်မှုကျူးလွန်ခြင်းမြောက်သည်ဟူ၍ တိုင်းတရားရုံးက မယူဆစေကာမူ ဦးတက်ထွန်း
သည် ဒေါ်ခင်မြင့်ဝေထံမှ ခရစ္စတစ်စက်ရောင်းချရရှိသော ငွေကိုသာ ပြန်လည်ရပိုင်ခွင့်ရှိပေလိမ့်မည်။
မိမိသဘောတူရောင်းချရန် ပေးအပ်ထားပြီးသော ခရစ္စတစ်စက်ကို ပြန်လည်ရရှိရန် အကြောင်း
မရှိချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ့ မစွတာ အင် (နံ) စီဆင်း။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

လျှောက်ထားသူ ဦးကျော်ခင်က သက်သေခံပစ္စည်း ခရစ္စတစ်စက် ပြန်လည်ရလို
ကြောင်း လျှောက်ထားခြင်းဖြစ်သည်။ ကျောင်းကုန်းမြို့နေ ဦးတက်ထွန်း ဆိုသူက
ခရစ္စတစ်စက်တစ်ခုကို ပုသိမ်မြို့နေ ဒေါ်ခင်မြင့်ဝေထံ ငွေကျပ် ၅၀၀၀ ဖြင့် ရောင်းချပေးရန်
အပ်နှံထားသည်။ ဒေါ်ခင်မြင့်ဝေက ခရစ္စတစ်စက်ကို လျှောက်ထားသူ ဦးကျော်ခင်
အား ကျပ် ၄၂၀၀ ဖြင့် ရောင်းချလိုက်သည်။ ဤသို့ ရောင်းချ၍ ရရှိသောငွေကို
ဦးတက်ထွန်းသို့ မပေးသောကြောင့် ဦးတက်ထွန်းက ရဲစခန်းတွင် ဒေါ်ခင်မြင့်ဝေ

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၄၃ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၂၀ တွင် ချမှတ်သော၊ ၁၉၇၄ ခုနှစ်၊ အောက်တို
ဘာလ ၁၈ ရက်နေ့စွဲပါ၊ ဧဝဝတီထိုင်း (ပုသိမ်မြို့ရုံးထိုင်) တရားရုံး၏အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

၁၉၇၆

ဦးကျော်ခင်

နှင့်

ပြည်ထောင်စု

ဆိုရှယ်လစ်

သမ္မတ မြန်မာ

နိုင်ငံတော်

(ဦးတက်ထွန်း)

အပေါ် လိမ်လည်မှုဖြင့် တိုင်တန်းသည်။ ထို့ကြောင့် ရေစုပ်စက်ကို ရဲစခန်းကသက်သေ ခံ ပစ္စည်းအဖြစ် ရှုံးတင်ရန် သိမ်းယူလိုက်သည်။

ပုသိမ်မြို့ အရှေ့ပိုင်းမြို့နယ် တရားရုံးက ဒေါ်ခင်မြင့်ဝေအပေါ် လိမ်လည်မှုဖြင့် အပြစ်ပေးပြီး သက်သေခံပစ္စည်း ရေစုပ်စက်ကို ဦးကျော်ခင်အား ပြန်ပေးသည်။ ဒေါ်ခင်မြင့်ဝေ က ရော့တီတိုင်း တရားရုံးသို့ အယူခံသောအခါတွင် ဒေါ်ခင်မြင့်ဝေ အား အပြီးအပြတ်လွှတ်၍ ရေစုပ်စက်ကို ဦးတက်ထွန်းအား ပြန်ပေးစေရန် အမိန့် ချမှတ်သည်။ ယင်းအမိန့်ကို ဦးကျော်ခင်က မကျေနပ်သောကြောင့် ယခု ဗဟို တရားရုံးသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။

ရေစုပ်စက် မူလပိုင်ရှင် ဦးတက်ထွန်းသည် ဒေါ်ခင်မြင့်ဝေအား ရေစုပ်စက်ကို ရောင်းချပေးရန် အပ်နှံထားပြီးနောက် ဦးကျော်ခင်က သဘောရှိဖြင့် တန်ရာတန်ဖိုး ပေး၍ ဝယ်ယူခြင်းဖြစ်သည်။ ရောင်းရငွေကို ဒေါ်ခင်မြင့်ဝေ က ဦးတက်ထွန်းအား ပြန်ပေးရန် ပျက်ကွက်ခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခြင်း မြောက်သည်ဟူ၍ တိုင်း တရားရုံးက မယူဆစေကာမူ ဦးတက်ထွန်းသည် ဒေါ်ခင်မြင့်ဝေထံမှ ရေစုပ်စက် ရောင်းချရရှိသော ငွေကိုသာ ပြန်လည်ရပိုင်ခွင့် ရှိပေလိမ့်မည်။ မိမိ သဘောတူ ရောင်းချရန် ပေးအပ်ထားပြီးသော ရေစုပ်စက်ကို ပြန်လည်ရရှိရန် အကြောင်း မရှိချေ။ ထို့ကြောင့် လျှောက်လွှာကိုခွင့်ပြုပြီး ရော့တီတိုင်း တရားရုံးက သက်သေ ခံပစ္စည်း ရေစုပ်စက်နှင့်ပတ်သက်၍ ချမှတ်ထားသော အမိန့်ကို ပယ်ဖျက်၍ လျှောက် ထားသူ ဦးကျော်ခင်အား ရေစုပ်စက် ပြန်လည်ပေးအပ်စေရန် အမိန့်ချမှတ်လိုက် သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးလှဒမာင်၊ ဦးထွန်းအောင်ကျော် တို့ ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးကျော်ဇံ

နှင့်

ဒေါ်လှကြင် *

† ၁၉၇၆

နိုဝင်ဘာလ
၁၂ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၈၈ (၁) အရ မယားစရိတ်လျှောက်ထားခြင်း—သတင်းစာတွင် လင်မယားပြတ်စဲကြောင်း လင်ဖြစ်သူက ကြော်ငြာရုံဖြင့် လင်မယားပြတ်စဲပြီးဖြစ် မဖြစ်။

ဆုံးဖြတ်ချက်။ ။ဦးကျော်ဇံသည် လင်မယားပြတ်စဲကြောင်း သတင်းစာမှ ကြော်ငြာကာ မျှနှင့် လင်မယားပြတ်စဲပြီဟုမဆိုချေ။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ဗဟိုတရားရုံး ရွှေနေ ဦးကျော်ဒင်။

ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ဗဟိုတရားရုံးရွှေနေ ဦးဘစိန်။

လျှောက်ထားသူ ဦးကျော်ဇံ အပေါ် လျှောက်ထားခံရသူ ဒေါ်လှကြင်က မယားစရိတ်နှင့် ကလေးစရိတ်ပေးရန် အင်းစိန်မြို့နယ် တရားရုံးတွင် လျှောက်ထားရာ ကလေးစရိတ် လစဉ် ကျပ် ၄၀ ခွင့်ပြု၍ မယားစရိတ် လျှောက်ထားခြင်းကို ပယ်သည်။ ရန်ကုန်တိုင်း တရားရုံးသို့ ဒေါ်လှကြင်က အယူခံသောအခါတွင် မယားစရိတ်လစဉ် ကျပ် ၅၀ ပေးရန် ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်ကို ဦးကျော်ဇံက မကျေနပ်သောကြောင့် ဗဟိုတရားရုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဦးကျော်ဇံနှင့် ဒေါ်လှကြင်တို့သည် အကြင်လင်မယားဖြစ်၍ သမီးလေး မတင်တင် မြင့် ထွန်းကားခဲ့ကြောင်း အငြင်းမထွက်ချေ။ ဒေါ်လှကြင်သည် ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့တွင် အိမ်ထောင်ရေးပြဿနာ မပြေလည်သောကြောင့် မိဘများရှိရာ တောင်ကြီးမြို့သို့ သွားရောက်နေထိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဦးကျော်ဇံက ဒေါ်လှကြင်ကို မယားအဖြစ်မှ ပြတ်စဲကြောင်း သတင်းစာတွင် ကြေငြာပြီး၊ နောက်ထပ် အိမ်ထောင်ပြုလိုက်သည်။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၁၂ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအယူခံမှုအမှတ် ၃၃ တွင် ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဇွန်လ ၂၇ ရက် နေ့စွဲပါ ရန်ကုန်တိုင်း (အင်းစိန်မြို့ရုံးထိုင်) တရားရုံး၏အမိန့်ကို ပြန်၍ဆင်ခြင်မှု။

၁၉၇၆

ဦးကျော်ဇံ
နှင့်
ဒေါ်လှကြင်။

ဦးကျော်ဇံက ဒေါ်လှကြင်သည် မောင်မောင်သန်းဆိုသူနှင့် ဖောက်ပြန်ခဲ့ကြောင်း၊
နေအိမ်မှ အလိုအလျောက် ဆင်းသွားပြီး ပြန်မလာသောကြောင့် စားဝတ်နေရေး
ပြေလည်စေရန် မိမိက နောက်အိမ်ထောင် ပြုလိုက်ရကြောင်း၊ ဒေါ်လှကြင်သည်
မယားဝတ္တရားနှင့်အညီ လင်ဖြစ်သူနှင့် ပေါင်းသင်း နေထိုင်ရန် ပျက်ကွက်သောကြောင့်
မယားစရိတ် မပေးသင့်ကြောင်းတင်ပြသည်။

ဦးကျော်ဇံသည် လင်မယားပြတ်စဲကြောင်း သတင်းစာမှ ကြေငြာလာမှုနှင့်လင်
မယားကွာရှင်းပြတ်စဲပြီဟု မဆိုချေ။ ထို့ကြောင့်လည်း ဦးကျော်ဇံက လင်မယားကွာ
လို့မူ တရားစွဲဆိုထားရာ အမှုမပြီး ပြတ်သေးကြောင်း သိရသည်။ ဒေါ်လှကြင်က
ဦးမောင်မောင်သန်း ဆိုသူနှင့် ဖောက်ပြားသည်ဆိုခြင်းမှာလည်း ထင်ရှားပေါ်လွင်ခြင်း
မရှိချေ။ တရားဝင် ကွာရှင်းခြင်းမရှိသေးသော မယားသည်အတွက် လင်ယောက်ျား
တွင် စားစရိတ် ထောက်ပံ့ရန် တာဝန်ရှိပေသည်။ တိုင်းတရားရုံး၏ အမိန့်ကိုပြင်ဆင်ရန်
အကြောင်းမမြင်သောကြောင့် အမှုကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးသန်းစင်၊ ဦးစိုးလှိုင်တို့ပါဝင်သော ဗဟိုတရားစီရင်ရေး အဖွဲ့ရွှေတွင်

ကိုကျော်ဝေ

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် [ဝင်ကောက်ကြူ (ခေါ်) ကျော်ညွန့် (ခေါ်) မြင့်သိန်း]*

† ၁၉၇၆

ဩဂုတ်လ ၉ ရက်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၅၀ (၁) (က) အမှုကိုအကြိမ်ကြိမ် ချိန်းဆိုခဲ့ပြီးမှ၊ အစမှတစ်ဆင့်ပြန်လည်စစ်ဆေးရန် တောင်းဆိုသည်ကိုခွင့်ပြုခြင်း ဥပဒေနှင့် ညီမညီ၊ ကြန့်ကြာစေရန်အားပေးရာ ရောက် မရောက်၊ ဆက်လက်စစ်ဆေးခြင်းဖြင့် နစ်နာမှု ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ လျှောက်ထားခံရသူသည် အမှုကိုအစမှတစ်ဆင့် ပြန်လည်စစ်ဆေးရန် မူလက တောင်းဆိုခဲ့ခြင်းမပြုခဲ့ပဲ မြို့နယ်တရားစီရင်ရေးအဖွဲ့က ကြိမ်ဖန်များစွာ ချိန်းဆို၍ ၅ လ ခန့်ကြာမှ တောင်းဆိုခြင်းကို ခွင့်ပြုလိုက်ခြင်းမှာ ဥပဒေနှင့်မညီညွတ်သည့်ပြင် အမှုကြန့်ကြာစေရန်အားပေးရာ ရောက်သည်။ မြို့နယ်တရားစီရင်ရေးအဖွဲ့သစ်က ဆက်လက်စစ်ဆေးခြင်းအားဖြင့် လျှောက်ထား ခံရသူတွင် နစ်နာစရာအကြောင်းမရှိပေ။

ထို့ကြောင့် ဤပြင်ဆင်မှုကို ခွင့်ပြု၍ အောက်ရုံးအမိန့်ကိုပယ်ဖျက်ပြီးအမှုကို ဆက်လက်စစ်ဆေး စေရန်အမိန့်ချမှတ်လိုက်သည်။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဒေါက်တာဗတင်၊
ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးသိန်းလွန်း၊
ဗဟိုတရားရုံး ရွှေနေ ဦးခွန်ဝင်းလှိုင်။

လျှောက်ထားသူ ကိုကျော်ဝေ၏ ဇနီး မမေကြည်ကို ခိုးယူပေါင်းသင်းမှုဖြင့် လျှောက်ထားခံရသူဝင်ကောက်ကြူ (ခေါ်) မောင်ကျော်ညွန့် (ခေါ်) မောင်မြင့်သိန်း သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇ အရ တရားစွဲဆိုခြင်းခံရသည်။ လသာမြို့နယ်တရားရုံး

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၃၀၅ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၁၉ တွင် ချမှတ်သော ၁၉၇၄ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့စွဲပါ ရန်ကုန်တိုင်းတရားရုံး၏အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆
 ကိုကျော်ဝေ
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတ
 မြန်မာနိုင်ငံ
 ထော်
 ဝင်ကောက်ကြူ
 (ခေါ်)
 ကျော်ညွန့်
 (ခေါ်)
 မြင့်သိန်း။

က ၁၉၇၂ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၃၆ ဟုသတ်မှတ်၍ စစ်ဆေးပြီး လျှောက်ထားခံရသူအား စွဲချက်တင်ခဲ့သည်။ လျှောက်ထားခံရသူက အပြစ်မရှိကြောင်း ငြင်းဆို၍ သက်သေချား ပြသဖြင့် တရားရုံးက လျှောက်ထားခံရသူနှင့် ၎င်း၏သက်သေ အချို့ကိုစစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထို့နောက် ပြည်သူ့ တရားစီရင်ရေးစနစ်ပေါ် ထွန်း လာပြီး ပြည်သူ့က ရွေးချယ်တင်မြှောက်သော တရားသူကြီးများ ပါဝင်သည့် မြို့နယ် တရားစီရင်ရေး အဖွဲ့သစ်က ဆက်လက် ဆောင်ရွက်သည်။ ထိုအခါ လျှောက်ထားခံရသူ (တရားခံ) အမှုကို အစမှတဖန် ပြန်လည်စစ်ဆေးရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၅၀(၁)(က)အရ တရားစီရင်ရေးအဖွဲ့သစ်က စတင်ဆောင်ရွက်လျှင် ဆောင်ရွက်ချင်း တောင်းဆိုခြင်း မပြုခဲ့ပဲ ၅ လခန့်ကြာမှ အကြိမ်ကြိမ်ချိန်းဆိုခဲ့ပြီးမှ အမှုကို အစမှ တဖန် ပြန်လည် စစ်ဆေးရန် တောင်းဆိုသည်။ ထိုတောင်းဆိုချက်ကို မြို့နယ်တရား စီရင်ရေး အဖွဲ့က ခိုင်လုံသော အကြောင်း မရှိပဲ ခွင့်ပြုခဲ့သည်။ လျှောက်ထားသူက မကျေနပ်သဖြင့် ထိုသို့ ခွင့်ပြုခြင်းကို ပယ်ဖျက်ပေးပါရန်၊ ရန်ကုန်တိုင်း တရားရုံး၊ ၁၉၇၄ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၁၆ အရ၊ လျှောက်ထားသော်လည်း မအောင်မြင်သောကြောင့် ဗဟိုတရားရုံးသို့ ဤပြင်ဆင်မှု တင်သွင်းခြင်းဖြစ်သည်။

လျှောက်ထားခံရသူ (တရားခံ)သည် အမှုကို အစမှတဖန် ပြန်လည် စစ်ဆေးရန် မူလက တောင်းဆိုခြင်း မပြုခဲ့ပဲ မြို့နယ်တရား စီရင်ရေးအဖွဲ့က ကြိမ်ဖန်များစွာ ချိန်းဆို၍ ၅ လခန့်ကြာမှ တောင်းဆိုခြင်းကို ခွင့်ပြုလိုက်ခြင်းမှာ ဥပဒေနှင့် မညီညွတ် သည့်ပြင် အမှုကြန့်ကြာစေရန် အားပေးရာ ရောက်သည်။ မြို့နယ်တရား စီရင်ရေး အဖွဲ့သစ်က ဆက်လက် စစ်ဆေးခြင်းအားဖြင့် လျှောက်ထားခံရသူ (တရားခံ) တွင် နှစ်နာစရာအကြောင်းမရှိပေ။

ထို့ကြောင့် ဤပြင်ဆင်မှုကို ခွင့်ပြု၍ အောက်ရုံး အမိန့်ကို ပယ်ဖျက်ပြီး အမှုကို ဆက်လက် စစ်ဆေးစေရန် အမိန့်ချ မှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ်ဦးစိုးလှိုင်၊ အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးကြည်မြို့တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မောင်ကျော်ဝင်း

နှင့်

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် *

† ၁၉၇၆

မတ်လ
၃၁ ရက်။

အတည်တကျ လက်ထပ်ပါမည်ဟု လိမ်လည်လှည့်ဖြားပြီး ကာမစပ်ယှက်ခဲ့ခြင်းသည် ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၄၉၃ အရ ပြစ်ဒဏ်ထိုက်သော ပြစ်မှုကို ကျူးလွန်ရာရောက် မရောက်။

ဆုံးဖြတ်ချက်။ ။ အတည်တကျလက်ထပ်ပါမည်ဟု လိမ်လည်လှည့်ဖြားပြီးကာမစပ်ယှက်ခဲ့လျှင်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ အရ ပြစ်ဒဏ်ထိုက်သောပြစ်မှုကိုကျူးလွန်ရာရောက်သည်။ မိမိနှင့်
တရားဝင် ထိမ်းမြားခြင်းမပြုသော မိန်းမကို မိမိနှင့်တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြား
ယုံကြည်စေ၍ ကာမစပ်ယှက်မှုသာလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အရပြစ်မှုမြောက်ပေသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးမင်းတိုး။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁)၊ ဦးဘသန်း။

ဆင်ပေါင်ဝဲမြို့နယ်၊ မြောက်မီးကုန်းရွာနေ မသေးသေးက မိမိနှင့် တရွာတည်းနေ
မောင်ကျော်ဝင်းတို့သည် ချစ်ကြိုက်ကြပြီး မောင်ကျော်ဝင်းက အတည်တကျ ပေါင်း
သင်းပါမည်ဟု ပြောသည်ကို မိမိကယုံကြည်သဖြင့် ကာမစပ်ယှက်မိခဲ့ကြောင်း၊
ထို့နောက် မိမိတွင် ကိုယ်ဝန်ရှိလာသောအခါ မောင်ကျော်ဝင်းသည် လက်ထပ်ထိမ်းမြား
ခြင်းမပြုပဲ ရှောင်တိမ်းနေကြောင်း၊ ထို့ကြောင့် မောင်ကျော်ဝင်း အပေါ်တွင် တရား
ဥပဒေအရ အရေးယူပါရန် တရားရုံးသို့ တိုင်လျှောက်ခဲ့သည်။ ဆင်ပေါင်ဝဲမြို့နယ်
တရားရုံးက ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၈ သတ်မှတ်၍ တရားလိုပြု
သက်သေများကို စစ်ဆေးပြီးနောက် မောင်ကျော်ဝင်းအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေ
ပုဒ်မ ၄၉၃ အရ စွဲချက်တင်ခဲ့သည်။ ထိုစွဲချက်ကို ပယ်ဖျက်ပေးပါရန် မောင်ကျော်ဝင်းက

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၃၈၃ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၅ တွင်၊ ချမှတ်သော ၁၉၇၄ ခုနှစ်၊ စက်တင်
ဘာလ ၉ ရက်နေ့စွဲပါ၊ သရက်မြို့ရုံးထိုင်၊ မကွေးတိုင်းတရားရုံး၏အမိန့်ကိုပြန်၍ပြင်ဆင်မှု။

၁၉၇၆

မောင်ကျော်ဝင်း
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်။

သရက်မြို့ရိုးထိုင်၊ မကွေးတိုင်းတရားရုံး၊ ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှု အမှတ် ၅ ၌
လျှောက်ထားရာ မအောင်မြင်သဖြင့်၊ ဗဟိုတရားရုံးသို့ ဤပြင်ဆင်မှု လျှောက်ထားခြင်း
ဖြစ်သည်။

တရားလို မသေးသေးနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များအရ
မောင်ကျော်ဝင်းသည် မသေးသေးအား အတည်တကျ လက်ထပ်ယူပါမည်ဟု လိမ်လည်
လှည့်ဖြားပြီး ကာမစပ်ယှက်ခဲ့ကြောင်း ပေါ်လွင်သည်။ လက်ထပ်ထိမ်းမြားပါမည်ဟု
လိမ်လည်ပြောဆို၍ ကာမစပ်ယှက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၇ အရ ပြစ်ဒဏ်
ထိုက်သော ပြစ်မှုကို ကျူးလွန်ရာ ရောက်သဖြင့် မောင်ကျော်ဝင်းအား ယင်းပုဒ်မအရ
စွဲချက်တင်၍ ဖြေရှင်းစေသင့်သည်။ မိမိနှင့် တရားဝင်ထိမ်းမြားခြင်းမပြုသော မိန်းမကို
မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်းလှည့်ဖြားယုံကြည်စေ၍ ကာမစပ်ယှက်မှသာ
လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အရ ပြစ်မှုမြောက်သောကြောင့်၊ ယင်းပြစ်မှု
မြောက်စေသော သက်သေခံအထောက်အထားများ မရှိပဲ မောင်ကျော်ဝင်းအား
ပုဒ်မ ၄၉၃ အရ စွဲချက်တင်ခဲ့ခြင်းသည် ဥပဒေအရ မှားယွင်းပေသည်။

ထို့ကြောင့် ဤပြင်ဆင်မှုကိုခွင့်ပြု၍ လျှောက်ထားသူ မောင်ကျော်ဝင်းအပေါ်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အရ စွဲချက်တင်ထားခြင်းကို ပယ်ဖျက်လိုက်သည်။
သို့ရာတွင် မူလရုံးသည် မောင်ကျော်ဝင်းအား ယင်းကျူးလွန်ခဲ့ကြောင်း စွပ်စွဲခြင်းခံရ
သည့် ပြစ်မှုနှင့် လိုက်လျောညီထွေရှိသော ပုဒ်မဖြင့် စွဲချက်အသစ်တင်ပြီး ဆက်လက်
ဆောင်ရွက်စေရန် ညွှန်ကြားလိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဦးကြည်မြနှင့် ဦးလွင်မောင် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

၁။ မောင်ကြည်ဝင်း ၂။ မောင်မြကြိုင်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် *

† ၁၉၇၆

ဗေဇော်ဝါရီလ
၄ ရက်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇/၄၂၇/၃၀၈ တရားရေးကော်မတီ အတွင်းရေးမှူးက အမှုကို ရုပ်သိမ်း သည့်အနေနှင့် အမှုပိတ်ခြင်း တရားစီရင်ရေးအဖွဲ့က ချမှတ်သော အမိန့်ဟုတ် မဟုတ် ဥပဒေ နှင့်ဆန့်ကျင်ခြင်းရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ တရားရေးကော်မတီ အတွင်းရေးမှူးက အမှုကို ရုပ်သိမ်းသည့်အနေနှင့် ပိတ် ကြောင်း အမိန့်ချမှတ်ခြင်းသည် တရားစီရင်ရေးအဖွဲ့က ချမှတ်သော အမိန့်မဟုတ်သောကြောင့် ဥပဒေနှင့်ဆန့်ကျင်သည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ အကျိုးဆောင် ဦးထွန်းဝေ မလာရောက်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။
ဗဟိုတရားရုံးရွှေနေ ဦးသန်းမြင့်။

လျှောက်ထားခံရသူမောင်ခွေးဖြူသည် ဘိုကလေးမြို့နယ် တမာရွာရှိ ဒေါ်အေးတင် ဆိုသူပိုင်ဆိုင်သော အုန်းခြံတွင် ခြံစောင့်ဖြစ်သည်။ အချင်းဖြစ်ပွားသော ၁၉၇၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် လျှောက်ထားသူများဖြစ်ကြသော မောင်ကြည်ဝင်းနှင့် မောင်မြကြိုင်တို့သည် အုန်းခြံအတွင်းသို့ ဝင်ရောက်၍ မောင်ခွေးဖြူ ဆောက်လုပ် ထားသော တဲအိမ်ကို ဖြိုဖျက်ကာ အိမ်သုံးပစ္စည်းများကို ဖျက်ဆီးယူငင်ခြင်းများ ပြုလုပ်ကြသည်။ ထို့ကြောင့် တရားခံများအပေါ် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု နှင့် ခိုးမှုတို့ဖြင့် ဘိုကလေးမြို့နယ် တရားရုံးက အမှု စစ်ဆေးကြားနာပြီး ယင်းဥပဒေ ပုဒ်မများအရ စွဲချက်တင်လိုက်သည်။ သို့သော် တရားရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ကော်မတီ အတွင်းရေးမှူးက အမှုကို ဖျက်သိမ်း၍ ပိတ်ခဲ့သည်။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၁၅ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၈ တွင် ချမှတ်သော ၁၉၇၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့စွဲပါ ရော့တီတိုင်း (ဘိုကလေးမြို့ရုံးထိုင်) တရားရုံး၏ အမိန့်ကို ပြန်၍ ဆင်ခြင်မှု။

၁၉၇၆

ဤသို့ဆောင်ရွက်ချက်ကို မောင်ခွေးဖြူက မကျေနပ်ချီ၊ တိုင်းရုံးသို့ ပြင်ဆင်မှု လျှောက်ထားသောအခါ၊ အမှုကို အသစ်တဖန် စစ်ဆေးစေရန် အမိန့်ချမှတ်သည်။ ယခုတဖန် မောင်ကြည်ဝင်းနှင့် မောင်မြကြိုင်တို့ကယင်းအမိန့်ကို ပယ်ဖျက်ပေးရန် ဗဟို တရားရုံးသို့ လျှောက်ထားခြင်းဖြစ်လေသည်။

၁။ မောင်ကြည်
ဝင်း၊
၂။ မောင်မြကြိုင်

နှင့်
ပြည်ထောင်စု
ဆိုင်ရယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်။

တရားရေးကော်မတီ အတွင်းရေးမှူးက အမှုကို ရုပ်သိမ်းသည့်အနေနှင့် ပိတ် ကြောင်းအမိန့်ချမှတ်ခြင်းသည် တရားစီရင်ရေးအဖွဲ့ကချမှတ်သောအမိန့်မဟုတ်သော ကြောင့် ဥပဒေနှင့်ဆန့်ကျင်သည်။ ယင်းအမိန့်မှာ စီရင်ပိုင်ခွင့်အာဏာအတွင်း ချမှတ် သော အမိန့်မဟုတ်ချေ။ ထို့ကြောင့် အမှုကို ပြန်လည်စစ်ဆေးရန်ဆုံးဖြတ်သော တိုင်း တရားရုံး၏ အမိန့်ကို ဝင်ရောက်စွက်ဖက်ရန် မလိုသောကြောင့် ပြင်ဆင်မှုကို ပယ် လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးကြည်မြတ်တို့ပါဝင်
သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတောင်

ဒေါ်ခတီဇာဘိဘိ

နှင့်

မော်လဝီရွှမ်ရွှေဟ (ခေါ်) ဦးဘသိန်း *

† ၁၉၇၆

ဩဂုတ်လ
၉ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၄၈၈ (၁)၊ မဟာမေဒင်ဥပဒေ၊ လက်ထပ်စဉ်ကမဟာရွှေပေးမည်ဟု
ကတိထားခဲ့ခြင်း—မဟာရွှေပေးဘဲ လင်ဖြစ်သူက တလောင်သုံးကြိမ်ပေး၍ ကွာရှင်းခဲ့ခြင်း—
မဟာရွှေပေးသဖြင့် တလောင်ပေးပြီးကွာရှင်းခြင်းပြုနိုင် မပြုနိုင်။

ဆုံးဖြတ်ချက်။ ။ မဟာမေဒင် ဥပဒေအရ ထိမ်းမြားလက်ထပ်သောဇနီးကျားကွင်း မဟာရွှေ
ပေးမည်ဟု ကတိထားလျှင် ယင်းကတိအရ မဟာရွှေကိုကြေးမြီကဲ့သို့ တရားစွဲဆိုယူနိုင်ခွင့်ရှိမည်ဖြစ်
သော်လည်း မဟာရွှေပေးလျှင် တလောင်ပေး၍လင်မယားကွာရှင်းခြင်းမပြုနိုင်ဟု ပြဋ္ဌာန်းထားခြင်း
မရှိချေ။

ပြင်ဆင်ရန် လျှောက်ထား သူအတွက်။ ။ ဗဟို တရားရုံးရွှေနေ ဦးစံသိန်း။

ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ ဗဟို တရားရုံးရွှေနေ မစ္စတာ အမ်၊ အေ
ဆူဘန်း။

လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့သည် အစ္စလမ် ဘာသာဝင် လင်
မယား ဖြစ်ကြသည်။ လျှောက်ထားသူက မယားစရိတ် လျှောက်ထားသောအခါတွင်
ညောင်တန်းမြို့နယ် တရားရုံးက တလလျှင် ၅၀ ကျပ် ခွင့်ပြုသည်။ လျှောက်ထား
ခံရသူက ဤသို့ မယားစရိတ်ပေးရန် အမိန့်ကျပြီးနောက် ၁၉၇၄ ခုနှစ်၊ မတ်လ ၅
ရက်နေ့တွင် တလောင်သုံးကြိမ်ပေး၍ လင်မယားကွာရှင်းလိုက်သည်။ ထို့နောက် ပုသိမ်
တိုင်းတရားရုံးသို့ အယူခံသောအခါတွင် တိုင်းတရားရုံးက အစ္စလမ်ဘာသာအရ လင်
မယားကွာရှင်းပြီးဖြစ်သော ၁၉၇၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ နောက်ပိုင်းသုံးလ
အထိသာ မယားစရိတ်ပေးရန် အမိန့်ချမှတ်ခြင်းကို မယားဖြစ်သူ ဒေါ်ခတီဇာဘိဘိက
မကျေနပ်၍ ယခု ဗဟိုတရားရုံးသို့ လျှောက်ထားခြင်းဖြစ်သည်။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမတ် ၂၀ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမတ် ၁၁ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ
လ ၁၆ ရက်နေ့စွဲပါ ဧရာဝတီတိုင်း (ညောင်တန်းမြို့ရုံးထိုင်) တရားရုံး၏အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆
ဒေါ်ခင်စာ
ဘိဘိ
နှင့်
မော်လဝီရပ်
ရွာရဟ (ခေါ်)
ဦးဘသိန်း။

လင်ယောက်ျားဖြစ်သူသည် ၁၉၇၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မဟာမေဒင် ထုံးတမ်း ဥပဒေအရ တလုပ်သုံးကြိမ်ပေး၍ ကွာရှင်းကြောင်း အငြင်းမထွက်ချေ။ ဤကဲ့သို့ လင်မယား ကွာရှင်းရန် မဟာမေဒင် ထုံးတမ်းဥပဒေက ခွင့်ပြုသည်။ သို့ရာတွင် မယားဖြစ်သူက တင်ပြသည်မှာ လက်ထပ်ထိမ်းမြားချိန်တွင် ယောက်ျား ဖြစ်သူသည် မဟာရွှေခန်းဝင် ပစ္စည်းပေးရန် စာချုပ်၍ ကတိပြုခဲ့ပါသည်။ ထို စာချုပ်တွင် မဟာရွှေခန်းဝင် ပစ္စည်းမပေးလျှင် တလုပ်ပေး၍ ကွာရှင်းခြင်း မပြု နိုင်ကြောင်း ဖော်ပြထားပါသည်။ ထိုစာချုပ်မှာ ပျောက်ဆုံးသွားပြီ ဖြစ်၍ တင် မပြနိုင်သော်လည်း ထိုစာချုပ်အရ မဟာရွှေ မပေးရသေးသောကြောင့် တလုပ် ပေး၍ လင်မယား ကွာရှင်းခြင်း မပြုနိုင်ပါဟူ၍ ဖြစ်လေသည်။

လျှောက်ထားသူက မဟာရွှေ ပေးမည်ဟု ကတိစာချုပ် ပြုလုပ်သည်ဆိုသော် လည်း ယင်းစာချုပ်ကို တင်ပြနိုင်ခြင်း မရှိချေ။ စာချုပ်ချုပ်ထားကြောင်း နှုတ်သက်သေ ကို လက်ခံရန်အတွက်လည်း လုံလောက်သော အကြောင်းပြချက် မရှိချေ။ မဟာ မေဒင် ဥပဒေအရ ထိမ်းမြား လက်ထပ်သောအချိန်တွင် မဟာရွှေ ပေးမည်ဟု ကတိထားလျှင် ယင်းကတိအရ၊ မဟာရွှေကို ကြွေးမြီကဲ့သို့ တရားစွဲဆို ယူနိုင်ခွင့် ရှိမည်ဖြစ်သော်လည်း မဟာရွှေ မပေးလျှင် တလုပ်ပေး၍ လင်မယား ကွာရှင်းခြင်း မပြုနိုင်ဟု ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့်၊ ပုသိမ်တိုင်းရုံး အမိန့်ကို ဝင်ရောက် စွက်ဖက်ရန် အကြောင်း မပေါ်ပေါက်ချေ။ ပြင်ဆင်မှုကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင် နှင့် ဦးကြည်မြတို့ ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဒေါ်ခတီဇာဘိဘိ

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
[မော်လဝီရှမ်းဂျူဒဟ (ခေါ်) ဦးဘသိန်း]*

† ၁၉၇၆
ဩဂုတ်လ
၉ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁ (က) အရအမှုပယ်ဖျက်ခြင်း—တိုင်းတရားရုံးတွင် ယင်း အခွင့်အာဏာ ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ မူလရုံးတွင် စစ်ဆေးဆောင်ရွက်နေသည့်အမှုကို တိုင်းတရားရုံးက ပယ်ဖျက် နိုင်သည့်အာဏာမရှိချေ။ အမှုပယ်ဖျက်ခြင်းကို ဗဟိုတရားရုံးကသာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၁ (က) အရ ပြုလုပ်နိုင်သည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရှေ့နေ ဦးစံသိန်း။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသိန်း။

ဗဟိုတရားရုံးရှေ့နေ မစ္စတာ အမ်၊ အေ၊ ဆူသန်း။

လျှောက်ထားသူ ဒေါ်ခတီဇာဘိဘိနှင့် လျှောက်ထားခံရသူ မော်လဝီရှမ်းဂျူဒဟ (ခေါ်) ဦးဘသိန်းတို့သည် အကြင်လင်မယား ဖြစ်ကြသည်။ လျှောက်ထားသူက လျှောက်ထားခံရသူအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ၊ တရားစွဲဆိုသော အမှုကို ညောင်တန်းမြို့နယ် တရားရုံးက အရေးယူ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် လျှောက်ထားခံရသူက ထိုအမှုကို ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထား သောအခါတွင် မူလ ရုံးအမှုကို ပယ်ဖျက်လိုက်ကြောင်း၊ အမိန့်ချမှတ်သည်။ ယင်းအမိန့်ကို လျှောက်ထားသူက မကျေနပ်၍ ဗဟိုတရားရုံးတွင် ဤပြင်ဆင်မှု လျှောက်ထားခြင်း ဖြစ်လေသည်။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၁ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့စွဲပါ၊ ဧရာဘိသိမ်း (ညောင်တုံးမြို့ရုံးထိုင်) တရားရုံး၏အမိန့်ကို ပြန်၍ဆင်ခြင်မှု။

၁၉၇၆

၁၉၇၆
၁၉၇၆
ဘီဘီ။

နှင့်

ပြည်ထောင်စု
ဆိုရှယ်လစ်

သမ္မတ မြန်မာ
နိုင်ငံတော်

[မော်လဝီရွှေမိ
ဂ္ဂဒုဟ(ခေါ်)

ဦးဘသိန်း။]

မူလရုံးတွင် စစ်ဆေးဆောင်ရွက်နေသည့် အမှုကို တိုင်းတရားရုံးက ပယ်ဖျက်
နိုင်သည့် အာဏာမရှိချေ။ အမှုပယ်ဖျက်ခြင်းကို ဗဟိုတရားရုံးကသာ ပြစ်မှုဆိုင်ရာ
ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁ (က) အရ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ရော့ဘတ်တိုင်း
တရားရုံးက စီရင်ပိုင်ခွင့် အာဏာမရှိပဲ အမှုပယ်ဖျက်ရန် ချမှတ်သော အမိန့်ကို
ပယ်ဖျက်၍ ညောင်တုန်းမြို့နယ် တရားရုံးက အမှုကို ဆက်လက်ဆောင်ရွက်ရန် အမိန့်
ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ ဦးကြည်မြ
ထို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ပီ၊ဘီ၊ ချောင်ဒရီ

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

[အမ်၊ ကေ၊ ဒတ္တား] *

† ၁၉၇၆

မတ်လ ၉ ရက်။

တရားရုံးတွင် အမှုစစ်ဆေးကြားနာဒနစဉ်အတွင်းမိမိသာလျှင်မှန်ကန်ကြောင်းကိုတရားကျောင်းနှင့်
သက်ဆိုင်သောသူများအား စာရွက်စာတန်းရိုက်နှိပ်ဝေငှခြင်းသည် တရားစီရင်ရေးလမ်း
ကြောင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ခြင်း ရှိမရှိ—တရားရုံးကို မထေမဲ့မြင် ပြစ်မှုဥပဒေ
ပုဒ်မ ၃ အရပြစ်မှုကျူးလွန်ရာ ရောက်မရောက်။

ဆုံးဖြတ်ချက်။ ။ရုံးတော်ကိုမထေမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ သည် ပြစ်မှုဆိုင်ရာ ဥပဒေ
ပုဒ်မ ၂၂၀ ပါ ပြဋ္ဌာန်းချက်များအရ တရားစီရင်ရေး အဖွဲ့ဝင်များကို စော်ကားနှောင့်ယှက်ခြင်း
ပြုမပြုဟူသောအချက်နှင့်မသက်ဆိုင်ပေ။ မှန်ကန်သော တရားစီရင်ရေးလမ်းကြောင်းကို အနှောင့်
အယှက်ဖြစ်စေရန်ပြုမပြုဟူသော အချက်သာလျှင်အဓိကဖြစ်ပေသည်။ အမှုကြားနာဒနစဉ်အတွင်း
တရားကျောင်းနှင့် သက်ဆိုင်သောသူများအား စာရွက်စာတန်းရိုက်နှိပ်ဝေငှခြင်းမှာ မည်သူက
မှန်၍ မည်သူကမှားသည်ဟူသောအချက်ကိုဆန္ဒယူသည့် သဘောသက်ရောက်သဖြင့် တရားစီရင်ရေး
လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့ကြောင့် လျှောက်ထားခံရသူ အမ်၊
ကေ၊ ဒတ္တားသည် ရုံးတော်ကို မထေမဲ့မြင်ပြုမှု ဥပဒေပုဒ်မ ၃ အရ ပြစ်မှုကျူးလွန်သည်။

လျှောက်ထားသူအတွက်။ ။ဗဟိုတရားရုံးရွှေနေ့ မစွတာ ဘီ၊ ကေ၊ဆင်း။

လျှောက်ထားခံရသူအတွက်။ ။ဗဟိုတရားရုံးရွှေနေ့ ဦးကျား။

ရုံးတော်ကို မထေမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ အရ၊ လျှောက်ထားသောအမှု
ဖြစ်သည်။ လျှောက်ထားသူ ပီ၊ ဘီ၊ ချောင်ဒရီနှင့် လျှောက်ထားခံရသူ အမ်၊ ကေ၊

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာအမှတ် ၂၀။

† လျှောက်ထားသူအားလျှောက်ထားခံရသူက လှိုင်မြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် ၉၃၂/၇၄
တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ၊ လျှောက်ထားသူအပေါ် တရားစွဲဆိုမှုနှင့်ပတ်သက်၍
လျှောက်ထားခံရသူအပေါ် ရုံးတော်အားမထေမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ အရ အရေးယူပေးရန်
လျှောက်ထားခြင်း။

၁၉၇၆
 ပါ၊ဘီ၊ချောင်ဒရီ
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတ မြန်မာ
 နိုင်ငံတော်
 အင် မ၊
 ကေ၊ ဒတ္တား။

ဒတ္တားတို့သည် လှိုင်မြို့နယ်တရားရုံးတွင် အမှုဆိုင်လျက် ရှိကြသည်။ ယင်းအမှုမှာ အင် (မ်)၊ ကေ၊ ဒတ္တားက ပါ၊ ဘီ၊ ချောင်ဒရီအပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၀ အရ အသရေဖျက်မှုနှင့် တရားစွဲဆိုသော ပြစ်မှုကြီး အမှတ် ၉၃၂/၇၄ ဖြစ်လေသည်။

အမှုကို စစ်ဆေးကြားနာနေစဉ် အင် (မ်)၊ ကေ၊ ဒတ္တားက အမှုအကြောင်း ခြင်းရာနှင့်ပတ်သက်၍ စာရွက်စာတန်းများ ရိုက်နှိပ် ဝေငှသည်။ ယင်းပြုမှုချက်သည် တရားစီရင်ရေးကို ထိခိုက်စေလျက် ရုံးတော်ကို မထေမဲ့မြင်ပြုလုပ်ရာ ရောက်ကြောင်း ဖြင့် ပါ၊ ဘီ၊ ချောင်ဒရီက ရုံးတော်ကို မထေမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၃ အရ အင် (မ်)၊ ကေ၊ ဒတ္တားအပေါ်တွင် အရေးယူရန် လျှောက်ထားခြင်းဖြစ်သည်။ လျှောက်လွှာ နှင့်အတူ အင် (မ်)၊ ကေ၊ ဒတ္တားအမည်နှင့် ဝေငှသော ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် နေ့စွဲပါ ကြေငြာစာတန်းကို ပူးတွဲတင်ပြသည်။ ယင်းကြေငြာစာတန်းမှာ စာကူးစက်ဖြင့် ရိုက်နှိပ်၍ ဘုရားကျောင်းကိုးကွယ်သူများထံ ဖြန့်ဝေခြင်းဖြစ်သည်။ ကြေငြာစာတန်းတွင် ပါ၊ ဘီ၊ ချောင်ဒရီနှင့် အင် (မ်)၊ ကေ၊ ဒတ္တားတို့ မပြေမလည် ဖြစ်ရသည့် အကြောင်းအရာများကို ဖော်ပြထားသည်။ အင် (မ်)၊ ကေ၊ ဒတ္တားသည် ဘုရားကျောင်းအတွင်းရေးမှူးအနေဖြင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်များကိုသာ ဆောင်ရွက်ကြောင်းလည်းဖော်ပြထားသည်။

ပါ၊ ဘီ၊ ချောင်ဒရီ နှင့် အင် (မ်)၊ ကေ၊ ဒတ္တားတို့သည် လှိုင်မြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ အရ အမှုစစ်ဆေးကြားနာစဉ်အတွင်း အင် (မ်)၊ ကေ၊ ဒတ္တားက အမှု ဖြစ်ပျက်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဘုရားကျောင်း ကိုးကွယ်သူများအား ရှင်းတမ်း ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားရုံးတော်အား မထေမဲ့မြင် ပြုကျင့်ရာ ရောက်မရောက် စဉ်းစားရန်ရှိသည်။ အင် (မ်)၊ ကေ၊ ဒတ္တားက မိမိ သည် ရုံးတော်အား မည်သည့်အခါကမျှ မထေမဲ့မြင် မပြုလုပ်ခဲ့ကြောင်း၊ တင်ပြထား သော စာတန်းမှာလည်း ရုံးတော်အားလည်းကောင်း၊ အဖွဲ့ဝင် တရားသူကြီးများ အားလည်းကောင်း ထိခိုက်ပတ်သက်ခြင်းမရှိကြောင်း တင်ပြသည်။

ရုံးတော်ကို မထေမဲ့မြင် ပြုလုပ်သည်ဆိုရာတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၈ နှင့် ရုံးတော်ကို မထေမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၃ တို့ကို ခွဲခြားသိရှိရန် လိုအပ်ပေသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၈ သည် တရားစီရင်မှုဆောင်ရွက်နေသော တရားစီရင်ရေး အဖွဲ့ဝင်များအား စော်ကားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းဖြစ်သည်။ ရုံးတော်ကို မထေမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၃ သည်သီးခြားပြဋ္ဌာန်းထားသော ဥပဒေတရပ် ဖြစ်၍ လက်အောက်ခံရုံးများနှင့်ပတ်သက်၍ မထေမဲ့မြင်ပြုမှုများ ရှိခဲ့လျှင် ဗဟိုတရားရုံးက အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်။

ရုံးတော်ကို မထေမဲ့မြင်ပြုမှု အက်ဥပဒေ ပုဒ်မ ၃ သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၀ ပါ ပြဋ္ဌာန်းချက်များအရ တရားစီရင်ရေးအဖွဲ့ဝင်များကို စော်ကား နှောင့်ယှက်ခြင်း ပြုမပြု ဟူသောအချက်နှင့် မသက်ဆိုင်ပေ။ မှန်ကန်သော တရားစီရင်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေရန် ပြုမပြု ဟူသော အချက်သာလျှင် အဓိကဖြစ်ပေသည်။

၁၉၇၆

ဝါ၊ဘီ၊ချောင်ဒရီ
နှင့်
ပြည်ထောင်စု
ဆီရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
အင် မ်၊
ကေ၊ ဒတ္တား။

အင် (မ်)၊ ကေ၊ ဒတ္တားက ပီ၊ ဘီ၊ ချောင်ဒရီနှင့် အမှုဖြစ်ပွား၍ တရားရုံးတော်တွင် စစ်ဆေးကြားနာနေစဉ် အချိန်အတွင်း မိမိသာလျှင် မှန်ကန်ကြောင်းကို ဘုရားကျောင်း ကိုးကွယ်သူများအား စာရွက်စာတန်း ရိုက်နှိပ်ဝေငှခြင်းဖြစ်၍ စစ်ဆေးကြားနာဆဲ အမှုနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု ကျွန်ုပ်တို့ ယူဆသည်။ အမှုဖြစ်ပျက်သည့် အကြောင်းခြင်းရာနှင့်ပတ်သက်၍ တင်ပြလိုသော အချက်အလက်များကို သက်ဆိုင်ရာ အမှုသည်က ကြားနာစစ်ဆေးလျက်ရှိသော ရုံးတော်ရှေ့တွင်သာ သက်သေခံဥပဒေအရ တင်ပြနိုင်ခွင့်ရှိသည်။ ယင်းတင်ပြချက်များကိုလည်း ပြန်လှန်မေးခွန်းများ ပြုလုပ်နိုင်ခွင့် ရှိပေသည်။ ဤကဲ့သို့ အခွင့်အလမ်းရှိပါလျက် အမှုကြားနာနေစဉ်အတွင်း ဘုရားကျောင်းနှင့် သက်ဆိုင်သောသူများအား စာရွက်စာတန်း ရိုက်နှိပ် ဝေငှခြင်းမှာ မည်သူကမှန်၍ မည်သူကမှားသည်ဟူသောအချက်ကို ဆန္ဒယူသည့် သဘော သက်ရောက်သဖြင့် တရားစီရင်ရေးလမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် လျှောက်ထားခံရသူ အင် (မ်)၊ ကေ၊ ဒတ္တား သည် ရုံးတော်ကို မထေမဲ့မြင်ပြုမှုဥပဒေအရ ပြစ်မှုကျူးလွန်သည်ဖြစ်၍ တရားရုံးတော်များ မထေမဲ့မြင် ပြုလုပ်သည့် ဥပဒေပုဒ်မ ၃ အရ ဒဏ်ငွေ ' ၃၀၀ မဆောင်နိုင်က အလုပ်မဲ့ ထောင်ဒဏ် ၁ လကျခံစေရန် အမိန့် ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးဟန်းအောင်ကျော်၊ ဦးသန်းစင် တို့ပါဝင်သော
ဗဟိုတရားရုံးရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆

ဂျာနီ (ခေါ်) မောင်ရဲအောင်

ဒီဇင်ဘာလ ၁၅
ရက်။

နှင့်

[ရိုက်မတ်ဘီဘီ (ခေါ်) မကြည်*]

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၈၈ (၃) အရ မပေးပျက်ကွက်သည့် မယားအတွက် စားစရိတ်
တောင်းခံခြင်း—မဟာမေဒင်ဘာသာဝင်ယောက်ျားတဦးသည် ဇနီးဖြစ်သူကို တလလပ်ပေး၍
ကွာရှင်းသည့်နေ့မှအစပြုပြီး လင်မယားကွာရှင်းကြောင်း အသိအမှတ်ပြုနိုင်ခြင်း—သို့ရာတွင်
ယင်းတလလပ်ပေးခဲ့သည့်အကြောင်းကို အခြေပြု၍ လင်မယားကွာရှင်းလိုမှု တရားရုံးတွင်
စွဲဆိုသဖြင့် ကွာရှင်းခွင့်ရရှိခဲ့လျှင် ယင်းတရားရုံး၏အမိန့်ကိုသာ လိုက်နာဆောင်ရွက်ရမည်
ဖြစ်ခြင်း။

ဆုံးဖြတ်ချက်။ ။မဟာမေဒင်ဘာသာဝင်ယောက်ျားတဦးသည် ဇနီးဖြစ်သူကို တလလပ်ပေး၍
ကွာရှင်းသည့်နေ့မှအစပြုပြီး လင်မယား ကွာရှင်းကြောင်း အသိအမှတ်ပြုနိုင်သည်။ သို့ရာတွင်
မောင်ရဲအောင်သည် ယင်းတလလပ်ပေးခဲ့သည့်အကြောင်းကို အခြေပြု၍ လင်မယားကွာလိုမှုစွဲဆိုရာ
လင်မယားကွာရှင်းမှုဒီကရီကို ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင်မှရရှိသည်။ မဟာမေဒင်ဘာသာ
ဥပဒေမှာ မဟာမေဒင်ဘာသာဝင် သူပုဂ္ဂိုလ်တစ်ဦး၏ဥပဒေဖြစ်သည်။ ပုဂ္ဂလိကဥပဒေဘာသာရပ်သည်
နိုင်ငံတော် တရားရုံးမှချမှတ်သော အမိန့်ဒီကရီကို မလွှမ်းမိုးနိုင်ချေ။ မောင်ရဲအောင်သည် တလလပ်
ပေးခဲ့ခြင်းနှင့်ပတ်သက်၍ ခိုင်မြဲမှုမရှိသောကြောင့် ယင်းတလလပ်ပေးခဲ့ခြင်းအပေါ် အကြောင်းပြု၍
လင်မယား ကွာရှင်းမှုစွဲဆိုခြင်းဖြစ်ရာ လင်မယားကွာရှင်းခွင့်ပြုသော တရားရုံး၏ အမိန့်အရ
သာလျှင် လိုက်နာဆောင်ရွက်ရပေမည်။

ပြင်ဆင်ရန်လျှောက်ထားသူ အတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးတင်ထွန်း။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးဘလွန်း။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၀၈ (ခ)
၄၃၆ (ခ)

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် ၇ တွင်ချမှတ်သော ၁၉၇၄ ခုနှစ်၊
၁၉၇၅ ခုနှစ်၊ ပြင်ဆင်မှု

စက်တင်ဘာလ ၄ ရက်နေ့စွဲပါ ရန်ကုန်တိုင်း တရားရုံး၏ အမိန့်ကိုပြန်၍ဆင်ခြင်မှု။
ဒီဇင်ဘာလ ၅

၁၉၇၆
ဂျာနီ (ခေါ်)
မောင်ရဲအောင်
နှင့်
ရိုက်မတ်ဘီဘီ
(ခေါ်)မကြည်။

ဤပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၀၈ (ခ)/၇၄ နှင့် ၄၃၆ (ခ)/၇၅ အမှုတို့မှာ လျှောက်ထားသူ မောင်ရဲအောင် (ခေါ်) ဂျာနီက လျှောက်ထားခံရသူအား မယား စရိတ်နှင့် ကလေးစရိတ်များ ပေးစေရန် မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး တိုင်း တရားရုံးက အတည်ပြုခဲ့ခြင်းကို မောင်ရဲအောင်က မကျေနပ်သဖြင့် ဗဟိုတရားရုံးသို့ တင်သွင်းသော အမှုများဖြစ်သည်။ ဤအမိန့်သည် ဆက်စပ်သော အမှု ၂ မှုတို့ အတွက် အကျုံးဝင်စေရမည်။

မောင်ရဲအောင်က မကြည်အား လူကြီးစရိတ် ကျပ် ၁၀၀ နှင့် ကလေးစရိတ် ကျပ် ၅၀ လစဉ်ပေးရန် ချမှတ်သော တရားရုံးအမိန့်ကို မနာခံသောကြောင့် မကြည်က ဒလမြို့နယ် တရားရုံးတွင် ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ၅ လအတွက် လူကြီးစရိတ် ကျပ် ၅၀၀ နှင့် ကလေးစရိတ် ကျပ် ၅၅၀ ရလိုကြောင်း လျှောက်ထားရာ ရုံးက ခွင့်ပြုသည်။ မောင်ရဲအောင်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ပယ်သောကြောင့် ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းရာ ပြင်ဆင်မှုအမှတ် ၄၀၈ (ခ)/၇၄ ဖြစ်သည်။ မောင်ရဲအောင် အပေါ် မကြည်က တရားရုံးသို့ လျှောက်ထားစဉ် စားစရိတ်ပေးရန် ဆက်လက်ပျက်ကွက် သောကြောင့် မကြည်က ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့အထိ လဒပင်း ၂၀ အတွက် လူကြီးစရိတ် ကျပ် ၂၀၀၀ နှင့် ကလေး စရိတ် ကျပ် ၁၀၀၀ ပေးရန် ဒလမြို့နယ် တရားရုံးတွင် ထပ်မံလျှောက်ထားခြင်းကို ရုံးမှ ခွင့်ပြုသည်။ မောင်ရဲအောင်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ပယ်သော ကြောင့် မောင်ရဲအောင်က ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းရာ ပြင်ဆင်မှုအမှတ် ၄၃၆ (ခ)/၇၅ ဖြစ်သည်။

မောင်ရဲအောင်က တင်ပြသည်မှာ မိမိသည် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် မကြည်အား မဟာမေဒင် ဘာသာအရ တ္ဏလာပ်ပေး၍ ကွာရှင်းပြီးဖြစ်သောကြောင့် ယင်းနေ့နောက်ပိုင်း စားစရိတ်များပေးရန် မလိုတော့ကြောင်း ဖြစ်သည်။ မောင် ရဲအောင်သည် မကြည်အပေါ်တွင် လင်မယား ကွာရှင်းပေးရန် အမှုကို ဒလမြို့နယ် တရားရုံးတွင် စွဲဆိုရာ တရားမကြီးမှုအမှတ် ၁၀/၇၄ ဖြစ်၍ လင်မယား ကွာရှင်းသော အမိန့်ဒီကရီကို ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ချမှတ်သည်။ ထို့ကြောင့် စားစရိတ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း တရားရုံးက မောင်ရဲအောင်သည် လင်မယား ကွာရှင်းသည့် အမိန့်ဒီကရီ ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့အထိ ပေးစေရန် အမိန့်ချမှတ်သည်။ သို့ရာတွင် မောင်ရဲအောင်က မဟာမေဒင် ဘာသာ အရ တ္ဏလာပ်ပေးသော ၁၉၇၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့အထိသာ စားစရိတ်များ ပေးသင့်ကြောင်း အဆိုပြုသည်။

၁၉၇၆

ကျာကီ (ခေါ်)
မောင်ရဲအောင်
နှင့်
ရိုက်မတ်ဘီဘီ
(ခေါ်)မကြည်။

မဟာမေဒင် ဘာသာဝင် ယောက်ျားတစ်ဦးသည် ဇနီးဖြစ်သူကို တလားပေး၍ ကွာရှင်းသည့်နေ့မှ အစပြုပြီး လင်မယားကွာရှင်းကြောင်း အသိအမှတ် ပြုနိုင်သည်။ သို့ရာတွင် မောင်ရဲအောင်သည် ယင်းတလားပေးခဲ့သည့် အကြောင်းကို အခြေပြု၍ လင်မယား ကွာလို့မစွဲဆိုရာ လင်မယား ကွာရှင်းမှုဒီကရီကို ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် မှရရှိသည်။ မဟာမေဒင် ဘာသာဥပဒေမှာ မဟာမေဒင် ဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦး ဥပဒေဖြစ်သည်။ ပုဂ္ဂလိက ဥပဒေဘာသာရပ်သည် နိုင်ငံတော် တရားရုံးမှ ချမှတ်သော အမိန့်ဒီကရီကို မလွှမ်းမိုးနိုင်ချေ။ မောင်ရဲအောင်သည် တလားပေးခဲ့ခြင်းနှင့် ပတ်သက်၍ ခိုင်မြဲမှုမရှိသောကြောင့် ယင်းတလား ပေးခဲ့ခြင်း အပေါ် အကြောင်းပြုကာ လင်မယား ကွာရှင်းမှု စွဲဆိုခြင်းဖြစ်ရာ လင်မယား ကွာရှင်းခွင့်ပြုသော တရားရုံး၏ အမိန့်အရသာလျှင် လိုက်နာဆောင်ရွက် ရပေမည်။ ထို့ကြောင့် မောင်ရဲအောင် တင်သွင်းသော ပြင်ဆင်မှု ၂ မှုလုံးကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဦးစိုးလှိုင်၊ အဖွဲ့ဝင်များအဖြစ် ဦးကြည်မြ၊ ဦးသန်းစင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မောင်စံရှင်
နှင့်

† ၁၉၇၆
နိုင်ငံဘာလ
၈ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် •

နိုင်ငံတော်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကြေငြာချက်အမိန့်အမှတ် ၁/၇၄၊ ထောင်ဒဏ်
ကျခံနေရစဉ် အကျဉ်းထောင်မှထွက်ပြေးခြင်း— ကြေငြာချက်ထုတ်ပြန်ပြီးနောက် လက်နက်ချ
အလင်းဝင်ရောက်ခြင်း— ကြေငြာချက်အမိန့်အပိုဒ် (၂) မှာ ပြစ်ဒဏ်ကျခံနေရသူနှင့်သာ
သက်ဆိုင်ခြင်း— ဥပဒေချိုးဖောက်ပြီး အကျဉ်းထောင်မှ ထွက်ပြေး ထိမ်းရှောင်နေသူသည်
ကြေငြာချက်အမိန့်၏ အကျိုးကိုခံစားခွင့်ရှိမရှိ။

ဆုံးဖြတ်ချက်။ ။ လျှောက်ထားသူသည် တရားရုံးက ချမှတ်သည့်အမိန့်လိုက်နာပြီး ပြစ်ဒဏ်
ကျခံနေရမည်ဆိုလျှင် နိုင်ငံတော်ကောင်စီ ကြေငြာချက်အရ အကျိုးခံစားခွင့်ရှိပေမည်။ သို့ရာတွင်
လျှောက်ထားသူသည် တရားရုံး၏အမိန့်ကိုမနာခံပဲ ဥပဒေကို ချိုးဖောက်၍ အကျဉ်းထောင်မှ
ထွက်ခွာပြီးထိမ်းရှောင်နေသူဖြစ်သောကြောင့် နိုင်ငံတော်ကောင်စီ ကြေငြာချက်အမိန့် အကျိုး
ခံစားခွင့်မရှိနိုင်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးသက်ဖေ။
ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

လျှောက်ထားသူ မောင်စံရှင်အပေါ် မြိတ်မြို့ ၆ ရာဘက် ရာဇဝတ် တရားသူကြီး
ရုံး၏ ၁၉၆၈ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၅၈ တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၅
အရ၊ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ထောင်ဒဏ် ၄ နှစ် အပြစ်ပေးခဲ့သည်။
လျှောက်ထားသူသည် ၁၉၆၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် မြိတ်မြို့ အကျဉ်း
ထောင်မှ ယိုးဒယားနိုင်ငံသို့ ထွက်ပြေး၍ ၁၉၇၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မြိတ်
အနောက်မြို့နယ် ပြည်သူ့ ကောင်စီ အတွင်းရေးမှူးထံ လက်နက်ချ အလင်းဝင်သည်။

* ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာအမှတ် ၈၄/၇၆။
† ၁၉၆၈ ခုနှစ်၊ ပြစ်မှုကြီးမှု အမှတ် ၅၈ တွင် ချမှတ်သော၊ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ
၁၂ ရက်နေ့စွဲပါ မြိတ်မြို့ ၆ ရာဘက်ရုံး၏အမိန့်ကို နိုင်ငံတော်ကောင်စီ ကြေငြာချက် ၁/၇၄ ပါ
အကျိုးခံစားခွင့်ပြုရန် လျှောက်ထားခြင်း။

၁၉၇၆
မောင်စံရှင်
နှင့်
ပြည်ထောင်စု
ဆီရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်။

ထိုအခါတွင် လျှောက်ထားသူအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၅ အရ ချမှတ်ခဲ့သော ထောင်ဒဏ် ၄ နှစ် အပြစ်ဒဏ်မှ ကျန်ရှိနေသေးသော အပြစ်ဒဏ်ကာလများကို ဆက်လက်ကျခံစေရန် မြတ်မြို့ အကျဉ်းထောင် အာဏာပိုင်များက ဆုံးဖြတ်သည်။

လျှောက်ထားသူက နိုင်ငံတော်ကောင်စီ ကြေငြာချက်ကို ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်၍ ယင်းထုတ်ပြန်သည့် နေ့ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရပါက လျော့ပေါ့ကျခံနိုင်သည်ဟု သတ်မှတ်ထားကြောင်း။ မိမိ ပြစ်မှုကျူးလွန်သော နေ့ရက်မှာ ၁၉၆၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ဖြစ်သောကြောင့် နိုင်ငံတော်ကောင်စီ၏ ကြေငြာချက်အရ အကျိုးဝင်ကြောင်း တင်ပြသည်။

နိုင်ငံတော်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကြေငြာချက် အပိုဒ် (၂) တွင် ကြေငြာချက် ထုတ်ပြန်သည့် နေ့ရက်မတိုင်မီက ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရပါက ယင်းသို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးမှ ပြဋ္ဌာန်းသည့်အတိုင်း လျော့ပေါ့သတ်မှတ်ခွင့် ပြုကြောင်း ပါရှိသည်။ လျှောက်ထားသူသည် လွှတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကြေငြာချက် ထုတ်ပြန်သည့် အချိန်တွင် အပြစ်ဒဏ် ကျခံနေရသည် မဟုတ်ချေ။ အကျဉ်းထောင်မှ ထွက်ပြေး တိမ်းရှောင် လျက်ရှိသည်။

လျှောက်ထားသူသည် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ် အပြစ်ပေးခံရသည် ဖြစ်သောကြောင့် အကျဉ်းထောင်မှ ထွက်ပြေးခြင်း မပြုခဲ့လျှင် နောက်ဆုံး ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ အကျဉ်းထောင်မှ လွတ်မြောက်မည် ဖြစ်သောကြောင့် ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေငြာသော နိုင်ငံတော်ကောင်စီ၏ ကြေငြာချက်နှင့် ပတ်သက်၍ မည်သို့မျှ အရေးဆိုင်ရန် အကြောင်းပေါ်ပေါက်မည် မဟုတ်ချေ။

လျှောက်ထားသူသည် တရားရုံးက ချမှတ်သည့်အမိန့် လိုက်နာပြီး ပြစ်ဒဏ်ကျခံနေရမည်ဆိုလျှင် နိုင်ငံတော်ကောင်စီ ကြေငြာချက်အရ အကျိုးခံစားခွင့် ရှိပေမည်။ သို့ရာတွင် လျှောက်ထားသူသည် တရားရုံး၏ အမိန့်ကို မနာခံပဲ ဥပဒေကို ချိုးဖောက်၍ အကျဉ်းထောင်မှ ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်သောကြောင့် နိုင်ငံတော်ကောင်စီ ကြေငြာချက် အမိန့်အကျိုး ခံစားခွင့်မရှိနိုင်ဟု ယူဆသဖြင့် ပြင်ဆင်မှု လျှောက်လွှာကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှဒမာင်၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်နှင့် ဦးသန့်စင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မောင်စံရှိန်
နှင့်
မကြင်ရီ *

† ၁၉၇၆
မတ်လ ၆ ရက်။

ဇနီးဖြစ်သူ နေအိမ်မှ ဆင်းသွားသည့်နေ့ကစ၍ စားစရိတ်ပေးစေရန် အမိန့်ချမှတ်ခြင်းသည် ဥပဒေ
အရ မှားယွင်းမှု ရှိ မရှိ— စားစရိတ်သတ်မှတ်ရာတွင် ယောက်ျားဖြစ်သူသည် ၎င်း၏မိဘများ
နှင့်အတူနေထိုင်၍ ချောင်ချောင်လည်လည်ရှိသူတယောက်ဖြစ်သည်ဟု ထည့်သွင်းစဉ်းစားခြင်း
မှာ မှန်ကန်ခြင်းရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ ဇနီးဖြစ်သူနေအိမ်မှ ဆင်းသွားသည့်နေ့ကစ၍ စားစရိတ်များပေးစေရန်
အမိန့်ချမှတ်ခြင်းသည် ဥပဒေအရ မှားယွင်းလျက်ရှိသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၇၈
အရ တရားရုံးသည် စားစရိတ်ပေးစေရန်အမိန့်ချမှတ်သောအခါတွင် သာမန်အားဖြင့် အမိန့်
ချမှတ်သောနေ့ရက်မှအစပြု၍ ပေးစေရန်၊ သို့မဟုတ် လျှောက်လွှာတင်သွင်းသောနေ့မှအစပြု၍ ပေး
စေရမည်ဖြစ်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ စားစရိတ်ကို ယောက်ျားဖြစ်သူ၏ ဝင်ငွေအပေါ်တွင်သာမူတည်၍
သတ်မှတ်သင့်သည်။ ၎င်း၏မိဘများနှင့်အတူ နေထိုင်၍ ချောင်ချောင်လည်လည်ရှိသူတယောက်
ဖြစ်သည်ဟူ၍ စားစရိတ်သတ်မှတ်ရာတွင် စဉ်းစားခြင်းမှာလည်း မှန်ကန်ခြင်းမရှိချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးအံ့ကျော် (ကိုယ်စား)
ဦးဇော်ဝင်းလှိုင် လာသည်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ မလာ။

လျှောက်ထားသူ မောင်စံရှိန်နှင့် လျှောက်ထားခံရသူ မကြင်ရီတို့သည် အကြင်
လင်မယား ဖြစ်ကြ၍ ကလေးတယောက် ရရှိသည်။ မကြင်ရီသည် ၁၉၇၃ ခုနှစ်၊
နိုဝင်ဘာလ ၁ ရက်နေ့တွင် ယောက်ျားနှင့် မသင့်မြတ်သောကြောင့် မိဘနေအိမ်သို့
ပြန်လည် နေထိုင်သည်။ ထို့နောက် စားစရိတ် လျှောက်ထားသောအခါတွင် မကွေး

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၃၅၅ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၁၈ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ ဩဂုတ်လ
၁၅ ရက်နေ့စွဲပါ မကွေးတိုင်း (မ ကွေးမြို့ရုံးထိုင်) တရားရုံး၏အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

၁၉၇၆

မောင်စံရှိန်
နှင့်
မကြင်ချီ။

မြို့နယ် တရားရုံးက မယားစရိတ် တလ ကျပ် ၄၀ နှင့် ကလေးစရိတ် တလ ကျပ် ၂၀ ပေး
စေရန်အမိန့် ချမှတ်ခြင်းကို မခက်တိုင်းတရားရုံးက အတည်ပြုသည်။ မောင်စံရှိန်က ဗဟို
တရားရုံးတွင် ပြင်ဆင်မှု လျှောက်ထား၍ မိမိအပေါ် သတ်မှတ်သော ကလေးစရိတ်နှင့်
မယားစရိတ်မှာ များပြားကြောင်း၊ တရားဥပဒေနှင့်လည်း ညီညွတ်မှု မရှိကြောင်း
တင်ပြသည်။

မြို့နယ်တရားရုံးက မောင်စံရှိန်အပေါ်တွင် မကြင်ချီ နေအိမ်မှဆင်းသွားသော
၁၉၇၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ အစပြု၍၊ မယားစရိတ်ပေးစေရန်နှင့် ကလေး
စရိတ်ကို ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အစပြု၍ ပေးစေရန် အမိန့်ချမှတ်
ခြင်းသည် ဥပဒေအရ လွဲမှားလျက်ရှိသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၄၈
(၂) အရ တရားရုံးသည် စားစရိတ်ပေးစေရန် အမိန့် ချမှတ်သောအခါတွင် သာမန်
အားဖြင့် အမိန့် ချမှတ်သောနေ့ရက်မှ အစပြု၍ ပေးစေရန်၊ သို့မဟုတ်လျှောက်လွှာ တင်
သွင်းသောနေ့မှ အစပြု၍ ပေးစေရမည်ဖြစ်သည်။ လျှောက်ထားသူ၏ လစဉ်ဝင်ငွေမှာ
ကျပ် ၈၀ မျှသာဖြစ်သော်လည်း ယင်းမိဘများနှင့် အတူနေထိုင်၍ ချောင်ချောင်
လည်လည်ရှိသူတယောက် ဖြစ်သည်ဟူ၍ စားစရိတ်သတ်မှတ်ရာတွင် စဉ်းစားခြင်း
မှာလည်း မှန်ကန်ခြင်းမရှိချေ။ စားစရိတ်ကို ယောက်ျားဖြစ်သူ၏ ဝင်ငွေအပေါ်
တွင်သာ မူတည်၍ သတ်မှတ်သင့်သည်။

မြို့နယ်တရားရုံးနှင့် တိုင်းတရားရုံးတို့မှ ချမှတ်သောအမိန့်ကို ပယ်ဖျက်၍ လျှောက်
ထားသူ မောင်စံရှိန်သည် လျှောက်ထားခံရသူ မကြင်ချီအား၊ ကလေးစရိတ် တလလျှင်
ကျပ် ၂၀ နှင့် မယားစရိတ် တလလျှင် ကျပ် ၃၀ တို့ကို နယ်တရားရုံးအမိန့် ချမှတ်သော
၁၉၇၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှ အစပြု၍ ပေးစေရမည်။ ထို့အပြင် ရုံးကုန်ကျစရိတ်
၁၃ ကျပ် ၈၀ ပြားကိုလည်း ပေးစေရမည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးလွင်မောင် ထို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

၁။ ဦးလွီခဲဝါ ၂။ ဦးတင်ဦး
နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ဦးအာသာကောင်း) *

† ၁၉၇၆
ဩဂုတ်လ
၁၆ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က)ကိုစီရင်ပိုင်ခွင့်မရှိပဲ တိုင်းတရားရုံးက စီရင်ထားခြင်းကို
ဗဟိုတရားရုံးက ပယ်ဖျက်ခဲ့ခြင်း— စီရင်ပိုင်ခွင့်ရှိသည့် ဗဟိုတရားရုံးသို့ တင်သွင်းသည့်အခါ
လက်ခံစဉ်းစားနိုင်ခွင့် ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ ဗဟိုတရားရုံးက တိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်ရာတွင် အမှုအကြောင်း
ခြင်းရာနှင့်ပတ်သက်၍ စဉ်းစားခဲ့သည်မဟုတ်ချေ။ ကျင့်ထုံးပုဒ်မ ၅၆၁ (က) စီရင်ပိုင်ခွင့်အာဏာကို
ကျင့်သုံးပိုင်ခွင့်မရှိပဲ ကျင့်သုံးဆောင်ရွက်ခဲ့သော တိုင်းတရားရုံး၏အမိန့်ကိုဥပဒေ ကြောင်းအရ
ပယ်ခဲ့ခြင်းသာဖြစ်သည်။ ယခု ယင်းအာဏာကျင့်သုံးနိုင်ခွင့်ရှိသော ဗဟိုတရားရုံးသို့ အမှုတင်
သွင်းလာပြီးဖြစ်သောကြောင့် အမှုကြောင်းခြင်းရာနှင့်ပတ်သက်၍ စဉ်းစားရန်လိုပေလိမ့်မည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးဘိုးသာ။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း၊
ဗဟိုတရားရုံးရွှေနေ ဦးညွန့်လှိုင်။

လျှောက်ထားသူ (၁) ဦးလွီခဲဝါနှင့် လျှောက်ထားခံရသူ ဦးအာသာကောင်းတို့သည်
သံဖြူဇရပ်မြို့နယ် ရာဘာခြံ အစုစပ် လုပ်ငန်း၏ အစုရှင်များ ဖြစ်ကြသည်။ လျှောက်
ထားသူ (၂) ဦးတင်ဦးမှာ ဦးလွီခဲဝါ၏ ရွှေနေဖြစ်သည်။ အစုရှင် အချင်းချင်း လုပ်
ငန်းနှင့် ပတ်သက်၍ မသင့်မမြတ်ဖြစ်ကြသောအခါတွင် ဦးလွီခဲဝါက ၎င်း၏ရွှေနေ
ဦးတင်ဦးမှဖမ်းဆင့် ဦးအာသာကောင်း၏ဇနီး ဒေါ်ရင်ကြည်ထံ အကြောင်းကြားစာ
ပေးပို့ခဲ့သည်။ ထိုစာတွင် ဦးအာသာကောင်း၏အမည်ကို ညှိုးနှမ်းစေမည့်စကားရပ်

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၁၈ (ခ)။

† ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၂ တွင်၊ ချမှတ်သော ၁၉၇၃ ခုနှစ်၊ နိုဝင်ဘာလ
၈ ရက်နေ့စွဲပါ၊ ရန်ကုန်မြို့ တိုင်းတရားရုံး၏ အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆

၁။ ဦးလွီခဲဝါ
၂။ ဦးတင်ဦး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဦးအာသာ
ကောင်း)။

များ ပါသည်ဟူ၍ ဦးအာသာကောင်းက မရမ်းကုန်းမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ အရ ဦးတိုက် စွဲဆိုသည်။ မြို့နယ်တရားရုံးက အမှုကို လက်ခံ အရေးယူ သောကြောင့် ဦးလွီခဲဝါနှင့် ဦးတင်ဦးတို့က၊ ရန်ကုန်တိုင်းတရားရုံးတွင် အမှုကို ပယ်ဖျက် ပေးရန် ကျင့်ထုံးပုဒ်မ ၅၆၁ (က) အရ လျှောက်ထားရာ၊ ပယ်ဖျက်ရန်အမိန့်ချမှတ် ခဲ့သည်။ သို့သော် တိုင်းတရားရုံး၌ ကျင့်ထုံးပုဒ်မ ၅၆၁ (က) အာဏာမရှိဟု ဗဟိုတရား ရုံးမှ တိုင်းတရားရုံးအမိန့်ကို ပယ်ဖျက်လိုက်သောကြောင့် ယခုတဖန်လျှောက်ထားသူ များက၊ အာဏာရှိသော ဗဟိုတရားရုံးသို့ မူလရုံးအမှုပယ်ဖျက်ပေးရန် တိုက်ရိုက် တက်ရောက်လာခြင်း ဖြစ်ပေသည်။

လျှောက်ထားခံရသူဘက်မှ တင်ပြသည်မှာ တိုင်းတရားရုံး၏အမှုပယ်ဖျက်သော အမိန့်ကို ဗဟိုတရားရုံးက ယခင်တကြိမ် ပယ်ဖျက်ပြီး၊ အမှုကို ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သောကြောင့် အမှုပယ်ဖျက်ရန်အတွက် ထပ်မံစဉ်းစားနိုင်ခွင့် မရှိ တော့ကြောင်းဖြစ်သည်။

ဗဟိုတရားရုံးက တိုင်းတရားရုံး၏အမိန့်ကို ပယ်ဖျက်ရာတွင် အမှုအကြောင်းခြင်းရာ နှင့် ပတ်သက်၍၊ စဉ်းစားခဲ့သည် မဟုတ်ချေ။ ကျင့်ထုံးပုဒ်မ ၅၆၁ (က) စီရင်ပိုင်ခွင့် အာဏာကို ကျင့်သုံးပိုင်ခွင့်မရှိပဲ ကျင့်သုံးဆောင်ရွက်ခဲ့သော တိုင်းတရားရုံး၏အမိန့်ကို ဥပဒေကြောင်းအရ ပယ်ဖျက်ခဲ့ခြင်းသာဖြစ်သည်။ ယခု ယင်းအာဏာကျင့်သုံးပိုင်ခွင့် ရှိသော ဗဟိုတရားရုံးသို့ အမှုတင်သွင်းလာပြီဖြစ်သောကြောင့် အမှုအကြောင်းခြင်းရာ နှင့် ပတ်သက်၍ စဉ်းစားရန်ကို လိုပေလိမ့်မည်။

ဦးလွီခဲဝါနှင့် ဦးအာသာကောင်း၏ဇနီး ဒေါ်ရင်ကြည်တို့သည်၊ သံဖြူဇရပ်မြို့နယ် ရေစက်တောင် ရာဘာခြံလုပ်ငန်းတွင် အစုရှင်များဖြစ်ကြသည်။ အစုစပ်လုပ်ငန်းကို ဒေါ်ရင်ကြည်၏ကိုယ်စား ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအာသာကောင်းက မူလ ဆောင်ရွက် ခဲ့သည်။ နောက်ပိုင်းတွင် ဦးလွီခဲဝါကဆောင်ရွက်ခဲ့သည်။ ထိုအချိန်၌ စီးပွားရေး ဆုတ်ယုတ်လာသဖြင့်၊ ဦးအာသာကောင်းက တိုင်းနှင့် ဗဟိုလိုခြံရေးနှင့် အုပ်ချုပ်ရေး ကော်မတီများတွင် တိုင်ကြားခဲ့ရာ ဦးလွီခဲဝါ၏အုပ်ချုပ်မှုကို ရုပ်သိမ်း၍ ကြီးကြပ် ကွပ်ကဲမှု ကော်မတီက လုပ်ငန်းကို အုပ်ချုပ်ခဲ့သည်။

လျှောက်ထားသူဦးလွီခဲဝါကအစုစပ်လုပ်ငန်းများဖျက်သိမ်းလိုသောကြောင့် ရွှေနေ ဦးတင်ဦးမှတစ်ဆင့် ဦးအာသာကောင်း၏ဇနီး ဒေါ်ရင်ကြည်ထံ လုပ်ငန်းစာချုပ်ပါ စည်းကမ်းအရ သမ္မာဓိလူကြီးခန့်ရန် နို့တစ်စာတစောင် ပေးပို့ခဲ့သည်။ ယင်းစာတွင်

ဦးအာသာကောင်း၏ ဂုဏ်သိက္ခာ ပျက်စေသည့် စကားရပ်များပါသည်ဟူ၍၊ ဦးအာသာကောင်းက လျှောက်ထားသူများအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ တရားစွဲဆိုခြင်းဖြစ်သည်။

လျှောက်ထားသူက လျှောက်ထားခံရသူ၏ဇနီးထံ ပေးပို့သောစာတွင် အောက်ပါ အတိုင်းဖော်ပြပါရှိပါသည်။

“ဦးအာသာကောင်းသည် ဦးလွီခဲဝါအပေါ် အမျိုးမျိုး မဟုတ်မမှန် မတရားစွပ်စွဲလျက်ရှိသည့်အပြင်၊ အစိုးရအရာရှိများအားလည်း၊ မဟုတ်မမှန် စွပ်စွဲတိုင်တန်းပါသည်။ အထက်ပါကဲ့သို့ မဟုတ်မမှန် စွပ်စွဲနေခြင်းမှာ ဦးအာသာကောင်းက အဆိုပါခြံ၌ ပြန်လည်၍ မန်နေဂျာလုပ်ကိုင်လိုသော ဆန္ဒရှိနေသဖြင့်၊ ဤကဲ့သို့ စွပ်စွဲခြင်းဖြစ်သည်ဟု ယူဆပါသည်။”

ဦးအာသာကောင်းက အထက်ဖော်ပြပါရှိချက်များသည် မိမိ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေကြောင်း၊ ယူဆသောကြောင့်၊ ယင်းစာသားများသည် ဥပဒေပုဒ်မ ၅၀၀ နှင့် အကျိုးဝင်ခြင်းရှိ မရှိ စိစစ်ရန်လိုအပ်ပေလိမ့်မည်။

အသရေဖျက်မှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၉ တွင် ရှင်းလင်းဖော်ဖော်ပြချက်များ တွေ့မြင်နိုင်သည်။ လူတိုင်းတယောက်ကို နစ်နာစေရန်အကြံဖြင့် ထိုလူ၏ အသရေကို နစ်နာစေမည်ဟုသိလျက်နှင့် စွပ်စွဲချက်ပြုလျှင်၊ အသရေဖျက်မှု မြောက်သည်။ ယင်းအသေရေဖျက်မှု မြောက်စေရန် လူတိုင်းတယောက်အပေါ် ဖေဘုယျအားဖြင့် ဖြစ်ပွယ်ရာ အခြေ၌ ရှိသည်ဟု သူတပါးယုံကြည်ခြင်းဖြစ်စေရန် လိုအပ်သည်။

ပြစ်မှုဆိုင်ရာဥပဒေတွင် အသေရေဖျက်မှု မမြောက်သော ကင်းလွတ်ချက်များလည်း ပြဋ္ဌာန်းချက်ရှိရာ နဝမ ကင်းလွတ်ချက်မှာ မိမိအကျိုး သို့မဟုတ် အခြားသူ၏ အကျိုးကို ကာကွယ်စောင့်ရှောက်ရန် သဘောရိုးဖြင့် စွပ်စွဲခြင်းဖြစ်သည်။ လျှောက်ထားသူ (၁) သည် အစုစပ်လုပ်ငန်းဖျက်သိမ်းရန်နှင့်ပတ်သက်၍ မိမိအကျိုးအတွက် လျှောက်ထားခံရသူထံသို့ နို့တစ်စာပေးပို့ခြင်းဖြစ်သည်။ လျှောက်ထားသူ၏မကောင်းသတင်းကို အကြောင်းမရှိ လိုက်လံဖြန့်ဝေခြင်းမဟုတ်ချေ။ လျှောက်ထားသူ (၂) ကလည်း ရွှေနေတဦးအဖြစ် မိမိအမှုသည်၏ ညွှန်ကြားချက်အရ နို့တစ်စာရေးပေးရခြင်းဖြစ်သည်။ ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စမဆောင်ရွက်၍ သက်ဆိုင်သူများထံ နို့တစ်စာပေးခြင်းမှာလည်း ဥပဒေအရ ဆောင်ရွက်ရသည်ဖြစ်သော လုပ်ငန်းတရပ်ပင် ဖြစ်

၁၉၇၆
၁။ ဦးလွီခဲဝါ
၂။ ဦးတင်ဦး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ဦးအာသာ
ကောင်း)။

၁၉၇၆

၁။ ဦးဆွဲခဲဝါ
၂။ ဦးတင်ဦး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ဦးအာသာ
ကောင်း)။

သည်။ နို့ တစ်စာတွင် ဦးအာသာကောင်းသည်၊ ဦးဆွဲခဲဝါအပေါ် အစိုးရအရာရှိများထံ
မဟုတ်မမှန် စွပ်စွဲတိုင်တန်းသည်ဟုဖော်ပြခြင်းမှာ ဦးအာသာကောင်းအပေါ် ဂုဏ်သရေ
ညှိုးနှမ်းသေးသိမ်စေသည်ဟူ၍ မပူဆုနိုင်ချေ။ ရာဘာခြံတွင် ပြန်လည်၍၊ မန်နေဂျာ
လုပ်ကိုင်လိုသော ဆန္ဒရှိကြောင်း ဖော်ပြခြင်းအားဖြင့်လည်း ဂုဏ်သရေသေးသိမ်
ညှိုးနှမ်းစေနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လျှောက်ထားသူများအပေါ် ပြစ်မှုဆိုင်ရာ
ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော မရမ်းကုန်းမြို့နယ် တရား
ရုံး၏ ပြစ်မှုဆိုင်ရာ အမှုအမှတ် ၁၁၀၂/၇၃ အမှုတွဲကို ပယ်ဖျက်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင် နှင့် ဦးလွင်မောင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

၁။ ကိုဇော်မင်း ၂။ ကိုရွှေလှ ၃။ အဘူဘာဆဲ
နှင့်

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
(ဦးကျော်စိန်) *

† ၁၉၇၆

အောက်တိုဘာ
၁၀ ၁ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ မူလမြို့နယ်တရားရုံးက စွဲချက်မတင်ပဲတရားရှင်ထုတ်ခဲ့ခြင်း။
တိုင်းတရားရုံးက မည်သည့်အတွက် မူလရုံး၏ အမိန့်ကိုပယ်ဖျက်သင့်ကြောင်း ထုချေခွင့်
ပေးခြင်းမရှိပဲအမှုကိုအစမှတစ်ဆင့် ပြန်လည်စစ်ဆေးရန် အမိန့်ချမှတ်ခြင်း ဥပဒေနှင့်ညီမညီ။

ဆုံးဖြတ်ချက်။ ။တိုင်းတရားရုံး၏ အမှုတွဲကိုလေ့လာသောအခါတွင် ပြင်ဆင်မှုကိုကြားနာ
စဉ်က တိုင်းတရားရုံးသည် လျှောက်ထားသူများဖြစ်ကြသော မောင်ဇော်မင်း ပါ သုံးဦးတို့အား
အကြောင်းကြားခြင်းမရှိ၊ မူလရုံး၏အမိန့်ကို အဘယ်ကြောင့်မပယ်ဖျက်သင့်ကြောင်း အကြောင်း
ပြရန်အခွင့်အရေးပေးခြင်းလည်း မရှိပဲ လျှောက်ထားသူများအား မျက်နှာမကွပ်ဖော်ပြခဲ့သည့်
အမိန့်ကို ချမှတ်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုကဲ့သို့ချမှတ်ခြင်းသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ
ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည့်ပြင်မောင်ဇော်မင်း ပါ သုံးဦးတို့တွင် အကျိုးထိခိုက်
နှစ်နာခဲ့ကြောင်း တွေ့ရှိရသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ဗဟိုတရားရုံးရွှေနေ့ ဦးကျား။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ဥပဒေဝန်ထမ်း အဆင့် (၁) ဦးသိန်းလွန်း။

ကျောက်တံတား မြို့နယ်တရားရုံး၊ ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ်
၃၇၂၇ တွင် မောင်တင်၊ မောင်ဇော်မင်း၊ အဒူရော်ကီး၊ မောင်ရွှေလှ၊ အဘူဘာဆဲနှင့်
ဂျလာဟာမက်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀/၁၁၄ အရ၊ တရားစွဲဆိုခဲ့သည်။
ထိုတရားရုံးက တရားလို ဦးကျော်စိန်အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀
အရ၊ စစ်ဆေးပြီး တရားခံ ၆ ဦးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ အရ၊
အရေးယူကြောင်း အမိန့်ချမှတ်ခဲ့သည်။ ထို့နောက် တရားခံများအား ဆင့်ခေါ်ခဲ့

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၉၆ (ခ) ။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၁၁ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ အောက်တို
ဘာလ ၃ ရက်နေ့စွဲပါချန်ကုန်တိုင်း တရားရုံး၏ အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆

- ၁။ ကိုဇော်မင်း၊
- ၂။ ကိုရွှေလှ၊
- ၃။ အဘူဘာဆဲ
- နှင့်
- ပြည်ထောင်စု
- ဆိုရှယ်လစ်
- သမ္မတ မြန်မာ
- နိုင်ငံတော်
- (ဦးကျော်စိန်)

သည်။ တရားခံ မောင်တင်၊ မောင်ဇော်မင်း၊ မောင်ရွှေလှနှင့် အဘူဘာဆဲတို့ လာကြသည်။ ကျန်တရားခံနှစ်ဦး (အဋ္ဌရော်ကီးနှင့် ဂျပလာဟာမက်) တို့ မလာချေ။ ယင်းတို့အပေါ် သမ္မန်စာ အတည်မဖြစ်သဖြင့် သမ္မန်စာအသစ် ထပ်မံထုတ်ရန် အမိန့်ချမှတ်၍ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။ ထိုနေ့တွင် တရားခံလေးဦးသာ လာရောက်၍ ကျန်တရားခံ အဋ္ဌရော်ကီးနှင့် ဂျပလာဟာမက်တို့ မလာရောက်ချေ။ ထိုနေ့တွင် တရားစီရင်ရေး အဖွဲ့ဝင် နှစ်ဦးသာ ရုံးထိုင်လျက် တရားလို၏ ထွက်ချက်အရ၊ တရားခံ မောင်တင် တဦးတည်းအပေါ်၌သာ အရေးယူရန် ပေါ်ပေါက်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ဖော်ပြပြီး တရားခံ မောင်ဇော်မင်း၊ မောင်ရွှေလှနှင့် အဘူဘာဆဲတို့အား တရားရှင်လွှတ်စေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုအမိန့်ကို တရားလို ဦးကျော်စိန်က မကျေနပ်သဖြင့် ပယ်ဖျက်ပေးပါရန် ရန်ကုန်တိုင်း တရားရုံး၊ ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၁၁ တွင် လျှောက်ထားခဲ့သည်။ တိုင်းတရားရုံးက ကြားနာ၍ မူလရုံး၏ အမိန့်ကို ပယ်ဖျက်ပြီး တရားစီရင်ရေးအဖွဲ့သစ်ဖြင့် အမှုကို အစမှတစ်ဆင့်ပြန်လည်စစ်ဆေးစေရန်အမိန့်ချမှတ်ခဲ့သည်။ တိုင်းတရားရုံး၏အမိန့်ကို မောင်ဇော်မင်း၊ မောင်ရွှေလှနှင့် အဘူဘာဆဲတို့က မကျေနပ်သဖြင့် ဗဟိုတရားရုံးသို့ ဤပြင်ဆင်မှု လျှောက်ထားခြင်းဖြစ်သည်။

တိုင်းတရားရုံး၏ အမှုတွဲကို လေ့လာသောအခါ ပြင်ဆင်မှုကို ကြားနာစဉ်က တိုင်းတရားရုံးသည် လျှောက်ထားသူများ ဖြစ်ကြသော မောင်ဇော်မင်းပါ သုံးဦးတို့အား အကြောင်းကြားခြင်း မရှိ၊ မူလရုံး၏ အမိန့်ကို အဘယ်ကြောင့် မပယ်ဖျက်သင့်ကြောင်း အကြောင်းပြရန် အခွင့်အရေးပေးခြင်းလည်းမရှိပဲ လျှောက်ထားသူများအား မျက်ကွယ်တွင် ဖော်ပြခဲ့သည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုကဲ့သို့ ချမှတ်ခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၃၆ ၏ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည့်ပြင် မောင်ဇော်မင်း ပါ သုံးဦးတို့တွင် အကျိုးထိခိုက် နစ်နာခဲ့ရကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဤပြင်ဆင်မှုကို ခွင့်ပြု၍ တိုင်းတရားရုံး၏ အမိန့်ကို ပယ်ဖျက်လိုက်သည်။ တိုင်းတရားရုံးက လျှောက်ထားသူများထံ အကြောင်းကြားစာများထုတ်၍ အကြောင်းပြရန် အရေးပေးပြီး ဥပဒေနှင့်အညီ ကြားနာဆုံးဖြတ်ရန် ညွှန်ကြားလိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးကြည်မြနှင့် ဗိုလ်မှူးကြီး လှမောင် တို့ပါဝင်သော
ဗဟိုဘုရားစီရင်ရေးအဖွဲ့ခွဲတို့

ဦးညိုမောင်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ဒေါ်ကျင်နု) *

† ၁၉၇၆

ဩဂုတ်လ ၇
ရက်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က) ခြံမြေကို ဒီမိုကရေစီအဖြစ် လွှဲပြောင်းရယူထားသဖြင့်
ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပေးရန် လျှောက်ထားခြင်း မြို့နယ်တရားရုံးမှပြစ်မှုဆိုင်ရာ
ဥပဒေအရ အရေးယူခဲ့ခြင်း အချင်းဖြစ်မြေနှင့်ပတ်သက်၍ မြို့နယ်မြေယာကော်မတီက
လျှောက်ထားသူအား အနိုင်ပေးခဲ့ပြီး လျှောက်ထားခံရသူမှ မကျေနပ်၍ ဗဟိုမြေယာ
ကော်မတီသို့ အယူခံဝင်ရောက်ထားဆဲဖြစ်ခြင်း မြို့နယ်တရားရုံးတွင် စစ်ဆေးကြားနာ
ဆုံးဖြတ်ပိုင်ခွင့်ရှိမရှိ။

ဆုံးဖြတ်ချက်။ ။ အချင်းဖြစ်မြေသည် ဥယျာဉ်ခြံမြေဟုဆိုသဖြင့် ၁၉၆၃ ခုနှစ်၊ သီးစား
ချထားရေးဥပဒေပုဒ်မ ၂ (၁) (ခ)၊ ရှင်းလင်းချက် (၁) တွင် အဓိပ္ပာယ်သတ်မှတ်ဖော်ပြချက်အရ
လယ်ယာမြေတွင် အကျုံးဝင်သည်။ ထိုခြံမြေနှင့်ပတ်သက်၍ သီးစားပြဿနာဖြစ်ပွားသဖြင့် ကန့်ကန့်
ကျေးရွာမြေယာကော်မတီမှတစ်ဆင့် တိုက်လေးမြို့နယ် မြေယာကော်မတီရွှေသို့ ရောက်ရှိလာခဲ့သည်။
မြို့နယ်မြေယာကော်မတီက ဦးညိုမောင်အား အနိုင်ပေးကာ ဆုံးဖြတ်ခဲ့သောကြောင့် ဒေါ်ကျင်နုက
မကျေနပ်၍ ဗဟိုမြေယာကော်မတီသို့ အယူခံဝင်ထားကြောင်း မူလရုံးအမှု၌ ဒေါ်ကျင်နုနှင့်
သက်သေဦးဘသန်းတို့၏ထွက်ချက်များအရ ပေါ်လွင်သည်။ ဤကဲ့သို့ဗဟိုမြေယာကော်မတီရွှေရောက်
နေသည့်ပြဿနာကိုတိုက်လေးမြို့နယ် တရားရုံးကစစ်ဆေးကြားနာ ဆုံးဖြတ်ပိုင်ခွင့် မရှိသဖြင့် ယင်းအမှု
ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က) အရ ပယ်ဖျက်ရပေမည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးသန်းမြင့်။
ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း၊
ဗဟိုတရားရုံးရွှေနေ ဦးထွန်းပေ။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၀၂ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ ဇွန်လ
၁၇ ရက်နေ့စွဲပါ မော်လမြိုင်ကျွန်းမြို့ ရုံးထိုင် (ဘိုကလေးမြို့) တိုင်းတရားရုံး၏အမိန့်ကိုပြန်၍
ဆင်ခြင်မှု။

၁၉၇၆

ဦးညိုမောင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဒေါ်ကျင်နု)။

ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ သူကြီးဟောင်း ဦးညိုမောင်သည် သီးစား
ချထားပေးရန် လွှဲအပ်ထားသော ဥယျာဉ်ခြံမြေအတွက် ရရန်ရှိသော သီးစားငွေ
ကျပ် တသောင်းကျော်ကို မပေးသည့်ပြင် ထိုဥယျာဉ်ခြံမြေကို ၎င်း၏ ခြံအပြင်
လွှဲပြောင်းယူထားသဖြင့် ၎င်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ အရ၊ အရေးယူ
ပါရန် ဒေါ်ကျင်နုက ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့သည်။ ဘိုကလေးမြို့နယ်
တရားရုံးက ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၉၃၆ သတ်မှတ်၍ ဦးညိုမောင်
အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ အရ၊ အရေးယူ ဆောင်ရွက်ခဲ့သည်။ ယင်း
အမှုကို ပယ်ဖျက်ပေးပါရန် ဦးညိုမောင်က ဗဟိုတရားရုံးသို့ လျှောက်ထားဖြစ်ခြင်း
သည်။

အချင်းဖြစ်မြေသည် ဥယျာဉ်ခြံမြေဟုဆိုသဖြင့် ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး
ဥပဒေပုဒ်မ ၂(၁) (ခ)၊ ရှင်းလင်းချက်(၁)တွင် အဓိပ္ပာယ်သတ်မှတ် ဖော်ပြထား
ချက်အရ၊ လယ်ယာမြေတွင် အကျုံးဝင်သည်။ ထိုခြံမြေနှင့် ပတ်သက်၍ သီးစား
ပြဿနာ ဖြစ်ပွားသဖြင့် ကဒုံကနိကျေးရွာ မြေယာကော်မတီမှတစ်ဆင့် ဘိုကလေး
မြို့နယ် မြေယာကော်မတီရွှေ့သို့ ရောက်ရှိလာခဲ့သည်။ မြို့နယ်မြေယာ ကော်မတီက
ဦးညိုမောင်အား အနိုင်ပေးကာ ဆုံးဖြတ်ခဲ့သောကြောင့် ဒေါ်ကျင်နုက မကျေနပ်၍
ဗဟိုမြေယာ ကော်မတီသို့ အယူခံ ဝင်ထားကြောင်း မူလရုံးအမှု၌ ဒေါ်ကျင်နုနှင့်
သက်သေ ဦးဘသန်းတို့၏ ထွက်ဆိုချက်များအရ ပေါ်လွင်သည်။ ထိုကဲ့သို့ ဗဟို
မြေယာကော်မတီရွှေ့ ရောက်နေသည့် ပြဿနာကို ဘိုကလေးမြို့နယ် တရားရုံးက
စစ်ဆေးကြားနာ ဆုံးဖြတ်ပိုင်ခွင့် မရှိသဖြင့် ယင်းအမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး
ဥပဒေပုဒ်မ ၅၆၁(က)အရ ပယ်ဖျက်အပမည်။

ထို့ကြောင့် ဤပြင်ဆင်မှုကို ခွင့်ပြု၍ ဘိုကလေးမြို့နယ် တရားရုံး၊ ၁၉၇၃ ခုနှစ်၊
ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၉၃၆ ကို ပယ်ဖျက်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ်ဗိုလ်မှူးကြီး လှမောင်နှင့် ဦးကြည်မြတို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မောင်ညွန့်လွင်
နှင့်

† ၁၉၇၆

နိုဝင်ဘာလ
၃၀ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ မုဒိမ်းမှုမှာ အချိန် နံနက်ပိုင်းဖြစ်ခြင်း၊ လူနေရပ်ကွက်အတွင်းဖြစ်ခြင်း၊
အော်ဟစ်တိုင်တန်းမှုမရှိခြင်း၊ တနေကုန်နေ၍ ရေမိုးချိုးပြီးတညအိပ်ခဲ့ခြင်း၊ နောက်နေ့တွင်
လာခေါ်သူနှင့်ပြန်လာခြင်း၊ တရားခံ၏မယားနှင့်တွေ့မှ ပြဿနာပေါ်ခြင်းတို့ကြောင့်အလုပ်
ရှင်ဖြစ်၍ မအော်ပါ၊ မိန်းမသားဖြစ်၍ ကြောက်ရွံ့သည့်အတွက် မအော်ပါ၊ မတိုင်တန်းပါဟု
ကောက်ချက်ချ၍သင့်မသင့် သဘောတူညီမှုရှိလျှင် သွေးဆောင်ခြင်း၊ ယဉ်ပါးအောင်ပြု
လုပ်ခြင်းများကိုစဉ်းစားရန်မလို။

ဆုံးဖြတ်ချက်။ ။ မသန်းနုကို အလိုမတူပဲ သားမယားပြုကျင့်သည်ဆိုသော အချိန်မှာ နံနက်
ပိုင်းဖြစ်သည်။ ဖြစ်ပွားသောနေရာမှာလည်း အရပ်ထဲတွင်ရှိနေသည့် အိမ်တစ်အိမ်၌ဖြစ်သည်။ သို့သော်
မသန်းနုသည် မည်သို့မျှအော်ဟစ်ခြင်း၊ အိမ်နီးပါးချင်းများကို တိုင်တန်းခြင်းများမရှိခဲ့သည့်ပြင်၊
ထိုအိမ်မှာတနေကုန်အောင်နေကာ ရေမိုးချိုးပြီးတညအိပ်ခဲ့သည်။ ။ နောက်တနေ့တွင်လည်း မိမိအား
မောင်ညွန့်လွင် မတရားပြုကျင့်နိုင်ရန်အတွက် ခေါ်လာသည် ဆိုသော မောင်ခွေးနှင့်အတူပင် ပြန်
လာရပ်မယားကြီးဖြစ်သူနှင့် ပက်ပင်းတွေ့ပြီး/ ပြဿနာဖြစ်ရခြင်းဖြစ်သည်။ ဤသို့တနေနှင့်တည
ကျော်သွားလာနေထိုင်ခဲ့ကြောင်း အထောက်အထားရှိနေသောကြောင့် မိမိ၏အလုပ်ရှင်ဖြစ်နေ၍
မအော်ပါ၊ မိန်းမသားဖြစ်၍ ကြောက်ရွံ့သည့်အတွက် မအော်ပါ၊ ကြောက်ရွံ့သည့်အတွက် မတိုင်
တန်းပါဟူသော ကောက်ချက်ချ မှတ်ရန်မသင့်ချေ။

ထပ်မံဆုံးဖြတ်ချက်။ ။ တိုင်းတရားရုံးသည် မောင်ညွန့်လွင်၏ အယူခံကိုပယ် သောအခါတွင်
မသန်းနု၏လူတန်းစားပြဿနာနှင့်အသက်ငယ်ရွယ်သူတို့ဖြစ်ခြင်းကိုများစွာအလေးပေးခဲ့သည်ဟု
ယူဆနိုင်သည်။ ။ တိုင်းတရားရုံးက မောင်ညွန့်လွင်သည် မသန်းနုအားအိမ်ဖော်အဖြစ်တန်ရာတန်ကြေး
မပေးပဲ တလ ၁ဝိ သာပေး၍လုပ်အားကို ခေါင်းပုံဖြတ်ခဲ့ခြင်း၊ ရိုးသားသောမိန်းမငယ်တစ်ဦးကို
ယဉ်ပါးအောင်လုပ်၍ကာမရယူခြင်းအစရှိသော အချက်များ ဖော်ပြခဲ့သည်။ မုဒိမ်းမှုနှင့်ပတ်သက်၍
အခါကစဉ်းစားရန်မှာ မိန်းမလေး၏သဘောတူညီမှု ရှိမရှိသာဖြစ်သည်။ သဘောတူညီမှုရှိခဲ့လျှင်
သွေးဆောင်ခြင်း၊ ယဉ်ပါးအောင် ပြုလုပ်ခြင်း အစရှိသော အချက်များကို စဉ်းစားရန်မလိုချေ။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၇၆ (ခ)၊
† ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၃၂ တွင်၊ ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ
၂၀ ရက်နေ့စွဲပါ၊ ဧရာဝတီတိုင်း (ပုသိမ်မြို့) ရုံးထိုင် တရားရုံး၏အမိန့်ကိုအယူခံမှု။

၁၉၇၆

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရှေ့နေ မဇ္ဈတာ ဂန်ဂူလီ။

မောင်ညွန့်လွင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

လျှောက်ထားသူ မောင်ညွန့်လွင်သည် မသန်းနု ဆိုသူအား အလိုမတူပဲ သား
မယား ပြုကျင့်သည်ဟူ၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ၊ ပုသိမ် အနောက်
မြို့နယ်တရားရုံးက ထောင်ဒဏ် (၅) နှစ် အပြစ်ပေးသည်။ တိုင်းတရားရုံးက မောင်
ညွန့်လွင်၏ အယူခံကို ပယ်သည်။

တရားလိုဘက်မှ တင်ပြသည်မှာ မသန်းနုသည် မောင်ညွန့်လွင်၏ အိမ်မှ အိမ်ဖော်
မိန်းကလေးဖြစ်၍ အချင်းဖြစ်သည့် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၅
နာရီ အချိန်ခန့် အလုပ်ဆင်းရန်လာစဉ် မောင်ညွန့်လွင်က တပည့် မောင်ခွေးဆိုသူ၏
ဆိုက်ကားနှင့် လိုက်သွားရန်ပြောသောကြောင့် မသန်းနုသည် မခင်စမ်း ဆိုသူ၏
နေအိမ်သို့ လိုက်သွားသည်။ မောင်ခွေးက မသန်းနုအား ထိုအိမ်တွင် ထားခဲ့သည်။
မကြာမီ မောင်ညွန့်လွင်ရောက်လာ၍ မခင်စမ်းက အပြင်သို့ ထွက်သွားစဉ် မောင်
ညွန့်လွင်က မသန်းနုအား အခန်းတွင်း တွဲခေါ်ကာ အလိုမတူပဲ သားမယား ပြုကျင့်
သည်။ မခင်စမ်း ပြန်လာသောအခါ မောင်ညွန့်လွင် ထွက်သွားသည်။ ထိုညတွင်
မသန်းနုသည် မခင်စမ်း၏ နေအိမ်မှာပင်အိပ်သည်။ နောက်တနေ့ ၁၉၇၄ ခုနှစ်၊
ဩဂုတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် မောင်ခွေး လာခေါ်သောကြောင့် မောင်ခွေး
နှင့် မသန်းနုတို့ ပြန်လာစဉ် လမ်း၌ မောင်ညွန့်လွင်၏ ဇနီး မာရီကြည်နှင့် မှင်ဆိုင်
တွေ့ရာ မာရီကြည်က မသန်းနုအား မယားငယ်မဆိုကာ ပါးကိုရိုက်ပြီး အိမ်သို့ ခေါ်
သွားသည်။ မကြာမီ မသန်းနု၏မိခင် မကြိုင်လိုက်လာပြီး မသန်းနုအား ပြန်ခေါ်
သွားသည်။ ထိုနေ့ည ၁၁ နာရီ အချိန်ခန့်တွင် မသန်းနုက မောင်ညွန့်လွင်အပေါ်
မုဒိမ်းမှုဖြင့် ရဲစခန်းသို့ တိုင်ချက်ပေးခြင်း ဖြစ်သည်။

မသန်းနုအား ဆေးရုံသို့ပို့၍ ဆေးစစ်ချက်ယူသောအခါတွင် ဆရာဝန်က မသန်းနု
၏ အပျိုမွေး စုတ်ပြဲအနည်ကို တွေ့ရှိခဲ့ကြောင်း၊ သို့သော် ယင်းစုတ်ပြဲသည့်
ဒဏ်ရာမှာ ဒဏ်ရာဟောင်းဟု ယူဆကြောင်း၊ မသန်းနု၏ မိန်းမကိုယ်မှ အချည်ကို
ဓာတ်ခွဲခွာမှ စစ်ဆေးသောအခါတွင် ယောက်ျားသုတ်ပိုး မတွေ့ရှိခဲ့ကြောင်း ထွက်
ဆိုလေသည်။

လျှောက်ထားသူ မောင်ညွန့်လွင်က တင်ပြသည်မှာ မိမိနှင့် မသန်းနုတို့သည်
တအိမ်တည်း အတူနေထိုင်ကြရာမှ ကျူးကျူးလွန်လွန် ဖြစ်ကြသည်။ ထိုအကြောင်း
ဇနီးဖြစ်သူ သိရှိသောအခါတွင် မသန်းနုကို နေ့ပိုင်းတွင်သာ အလုပ်ဆင်းစေသည်။

မောင်ညွန့်လွင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

အချင်းဖြစ်ပွားသောနေ့က မိမိနှင့် မသန်းနုတို့သည် မခင်စမ်း နေအိမ်တွင် သဘောတူ
တွေ့ဆုံစကား ပြောကြသည်။ မသန်းနုသည် ထိုအိမ်တွင် တညအိပ်ပြီး ပြန်လာစဉ်
လမ်း၌ မိမိဇနီး မစိန်ကြည်က မယားငယ်မဟုဆိုကာ ပါးရိုက်ခြင်း ခံခဲ့ရသည်။ မိမိက
လည်း ဇနီးဖြစ်သူကို အတိုက်အခံ မပြုခဲ့သောကြောင့် မသန်းနုက မကျေနပ်ပဲ
မုဒိမ်းမှု တိုင်တန်းကြောင်း ဖြစ်သည်။

တရားလိုဘက်မှ အဓိကသက်သေမှာ မခင်ဝင်း (လိုပြ-၂) ဖြစ်၍ မသန်းနုကို
ထောက်ခံခြင်း မရှိချေ။ မခင်ဝင်းက အချင်းဖြစ်ပွားသောနေ့ နံနက်စောစော
မသန်းနုနှင့် မောင်ခွေးတို့ မိမိအိမ်ကို ရောက်ရှိလာသည်။ မသန်းနုက ယင်းနှင့်
မောင်ညွန့်လွင်တို့ ဖြစ်ပျက်နေသည်ကို မယားကြီး မစိန်ကြည် သိသွား၍ ဆူဆူပူပူ
ဖြစ်နေကြောင်း၊ ထို့ကြောင့် ခိုးရာလိုက်လာကြောင်း ပြောပြပြီး၊ မောင်ခွေးအား
မောင်ညွန့်လွင်ကို ခေါ်ခိုင်းသည်။ မကြာမီ မောင်ညွန့်လွင် ရောက်လာသောကြောင့်
မိမိ ဈေးဝယ်ရန် ထွက်သွားသည်။ အိမ်ပြန်လာသော အခါတွင် မောင်ညွန့်လွင်နှင့်
မသန်းနုတို့ အိမ်ရှေ့တန်းလျားတွင် စကားပြောနေကြသည်ကို တွေ့ချီး နောက်
မောင်ညွန့်လွင် ပြန်သွားသည်။ မသန်းနုကို ညက မိမိအိမ်မှာပင် အိပ်သည်။ နောက်
တနေ့ နံနက်တွင် မောင်ညွန့်လွင် ရောက်လာပြီး မစိန်ကြည် လိုက်ရှာနေကြောင်း
ပြောသောအခါမှာ မသန်းနုက အခြားလွတ်ရာသို့ သွားမည်ဟု ပြန်ပြောကြောင်း
ထွက်ဆိုလေသည်။ ထို့ကြောင့် အဓိကသက်သေ မခင်စမ်းက မသန်းနုကို လုံးဝ
ထောက်ခံခြင်း မပြုသည့်ပြင် တရားခံ မောင်ညွန့်လွင်၏ တင်ပြချက်ကိုပင် ထောက်ခံ
လျက်ရှိကြောင်း တွေ့မြင်နိုင်သည်။

မောင်ညွန့်လွင်က အလိုမတူပဲ သားမယားပြုကျင့်ကြောင်း မသန်းနု တဦးတည်း
၏ ထွက်ဆိုချက်ရှိရာ ကာယကံရှင် တဦးတည်း၏ ထွက်ဆိုချက်ပင် ဖြစ်လင့်ကစား
ယုံကြည်လက်ခံ စဉ်းစားရမည် ဖြစ်သော်လည်း မသန်းနုကို မောင်ညွန့်လွင်က အဓမ္မ
ပြုကျင့်ကြောင်း ပတ်ဝန်းကျင် အထောက်အထားများ မရှိချေ။ မသန်းနုကို အလို
မတူပဲ သားမယားပြုကျင့်သည့် ဆိုသောအချိန်မှာ နံနက်ပိုင်းဖြစ်သည်။ ဖြစ်ပွား
သောနေရာမှာလည်း အရပ်ထဲတွင် ရှိနေသည့် အိမ်တအိမ်၌ဖြစ်သည်။ သို့သော်
မသန်းနုသည် မည်သို့မျှ အော်ဟစ်ခြင်း၊ အိမ်နီးပါးချင်းများကို တိုင်တန်းခြင်းများ
မရှိခဲ့သည့်ပြင်၊ ထိုအိမ်မှာ တနေကုန်အောင်နေကာ ချေမိုးချိုးပြီး တညအိပ်ခဲ့သည်။
နောက်တနေ့တွင်လည်း မိမိအား မောင်ညွန့်လွင် မတရားပြုကျင့်နိုင်ရန် အတွက်
ခေါ်လာသည်ဆိုသော မောင်ခွေးနှင့် အတူပင် ပြန်လာစဉ် မယားကြီး ဖြစ်သူနှင့်
ပက်ပင်းတွေ့ပြီး ပြဿနာဖြစ်ရခြင်းဖြစ်သည်။

၁၉၇၆

မောင်ညွန့်လွင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ဤကဲ့သို့ တနေ့နှင့်တညကျော် သွားလာနေထိုင်ခဲ့ကြောင်း အထောက်အထား ရှိနေသောကြောင့် မိမိ၏ အလုပ်ရှင်ဖြစ်နေ၍ မအော်ပါ။ မိန်းမသား ဖြစ်၍ ကြောက် ရွံသည့်အတွက် မအော်ပါ။ ကြောက်ရွံသည့်အတွက် မတိုင်တန်းပါဟူသော ကောက် ချက်ချမှတ်ရန် မသင့်ချေ။

မသန်းနုအား မောင်ညွန့်လွင်၏ ဇနီးက မယားငယ်မဟုဆိုကာ လမ်းတွင် ပါး ရိုက်ပြီးနောက် မသန်းနုက မိဘများကို တိုင်တန်းသည်။ တဆက်တည်းမှာပင် အရပ် လူကြီး ဦးဖြိုးနှင့် ဦးရွှေလေးတို့ကိုလည်း တိုင်တန်းခဲ့သည်ဟု အဆိုရှိသည်။ သို့ရာ တွင် ဦးဖြိုးနှင့် ဦးရွှေလေးတို့အား သက်သေတင်ပြခြင်း မရှိချေ။ သက်သေခံဥပဒေ ပုဒ်မ ၁၁၄ အရ၊ တရားလို၏ စွဲဆိုချက်ကို ထောက်ခံနိုင်သော သက်သေများအား တရားလိုဘက်မှ တင်ပြခြင်း မရှိလျှင် ယင်းသက်သေများ၏ ထွက်ချက်သည် တရားလို နှင့် ဆန့်ကျင်ဘက် ဖြစ်နိုင်သည်ဟူ၍ တရားရုံးက မှတ်ယူနိုင်သည်။ မသန်းနုသည် မိမိ အသက်ကိုပင် မှန်ကန်စွာ ထွက်ဆိုခဲ့ခြင်း မရှိခဲ့ချေ။ ပထမ သတင်းပေး တိုင်ချက် တွင် မသန်းနုက အသက် ၁၆ နှစ်ဟု ဖော်ပြသည်။ ရုံးရွှေ အစစ်ခံသောအခါမှ အသက် ၁၅ နှစ်ဟူ၍ ထွက်ဆိုသည်။ ယင်းသို့ အသက်လျော့၍ ထွက်ခြင်းမှာ အသက် မပြည့်သူတဦးအား ပြုကျင့်ခြင်းခံရသည့် သဘောသက်ရောက်စေရန် ဖြစ်နိုင်သည်။ ဆရာ ဝန်၏ ဆေးစစ်ချက်နှင့် မသန်းနု၏ အိမ်ထောင်စု စာရင်းအရ၊ မသန်းနုမှာ အသက် ၁၆ နှစ် ကျော်လွန်လျက်ရှိသူ တဦးဖြစ်ကြောင်း ထင်ရှားသည်။ ပထမ သတင်းပေးစဉ် အချိန်တွင် ၁၆ နှစ်ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီးနောက် ရုံးရွှေသို့ ရောက်သောအခါမှ ၁၅ နှစ် ဖြစ်ကြောင်း ပြောင်းလဲထွက်ဆိုခဲ့ရာ ဤသို့ တည်ငြိမ်မှု မရှိသော ထွက်ဆို ချက်ဖြင့် စွပ်စွဲပြုလုပ်သောသူတဦးကို ယုံကြည်ရန် သင့်မသင့်လည်း စဉ်းစားရန် ရှိသည်။

တိုင်းတရားရုံးသည် မောင်ညွန့်လွင်၏ အယူခံကို ပယ်သောအခါတွင် မသန်းနု၏ လူတန်းစား ပြဿနာနှင့် အသက်ငယ်ရွယ်သူတဦး ဖြစ်ခြင်းကို များစွာ အလေးပေးခဲ့ သည်ဟု ယူဆနိုင်သည်။ တိုင်းတရားရုံးက မောင်ညွန့်လွင်သည် မသန်းနုအား အိမ် ဖော်အဖြစ် တန်ရာတန်ကြေး မပေးပဲ တလ ၁၀ ကျပ်သာပေး၍ လုပ်အားကို ခေါင်းပုံ ဖြတ်ခဲ့ခြင်း၊ ရိုးသားသော မိန်းမငယ်တဦးကို ယဉ်ပါးအောင်လုပ်၍ ကာမရယူခြင်း အစရှိသော အချက်များ ဖော်ပြခဲ့သည်။ မုဒိမ်းမှုနှင့် ပတ်သက်၍ အဓိက စဉ်းစား ရန်မှာ မိန်းမလေး၏ သဘောတူညီမှု ရှိ မရှိသာ ဖြစ်သည်။ သဘောတူညီမှု ရှိခဲ့လျှင် သွေးဆောင်ခြင်း၊ ယဉ်ပါးအောင် ပြုလုပ်ခြင်း အစရှိသော အချက်များကို စဉ်းစား ရန် မလိုချေ။

အမှု ဖြစ်ပျက်သည့် အကြောင်းအရာအားလုံးကို ခြုံငုံစဉ်းစားလျှင် လျှောက်
 ထားသူ မောင်ညွန့်လွင်သည် အချင်းဖြစ်ပွားသောနေ့က မသန်းနု၏ သဘောတူညီ
 ချက်မရှိပဲ အမွေပြုကျင့်သည်ဟူသော အချက် မပေါ်ပေါက်သောကြောင့် မြို့နယ်
 တရားရုံးနှင့် တိုင်းတရားရုံးတို့၏ အမိန့်ကို ပယ်ဖျက်၍ မောင်ညွန့်လွင်အား အမှုမှ
 အပြီးအပြတ်လွှတ်သည်။ မောင်ညွန့်လွင် အပြစ်မရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
 ၃၇၆/၁၀၉ အရ၊ အားပေးကူညီမှုဖြင့် ထောင်ဒဏ် (၂) နှစ် အပြစ်ပေးခံရသော
 ပူးတွဲတရားခံ မောင်ခွေးလည်း အပြစ်မရှိနိုင်သောကြောင့် မောင်ခွေးအားလည်း အမှု
 မှ အပြီးအပြတ် လွှတ်သည်။

ခဏ္ဍ
 မောင်ညွန့်လွင်
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ်ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ်ဗိုလ်မှူးကြီးလှမောင်၊ ဦးကြည်မြတို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတောင်

† ၁၉၇၆

ဩဂုတ်လ
၁၄ ရက်။

မောင်တင်မောင်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် *

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ မိန်းမထဘီတွင်သက်ပိုးမတွေ့ရကားမူဖြင့် ပြစ်မှုမကျူးလွန်ဟုမဆို
နိုင်ခြင်း။

ဆုံးဖြတ်ချက်။ ။ မုဒိမ်းပြုကျင့်သူမှာ မောင်တင်မောင်ဖြစ်ကြောင်း မအုန်းရင်က အချင်းဖြစ်
ပြီးလျှင်ပြီးချင်း၊ ယောက္ခမဒေါ်ရွှေညွန့်သို့ တိုင်ကြားပြီးလျှင်၊ ထိုမှတစ်ဆင့် လူကြီးဦးအောင်ချုပ် နှင့်
ကိုထွေးတို့ကို ဆက်လက်တိုင်ကြားသည်။ မအုန်းရင်က မတရားလိမ်လည်တိုင်ကြားရန် လျှောက်ထား
သူနှင့် ရန်စမရှိသောကြောင့် မတရားတိုင်ကြားရန်အကြောင်းမရှိချေ။ မအုန်းရင်၏ ထဘီတွင်
သက်ပိုးမတွေ့ရကြောင်း လျှောက်ထားသူက တင်ပြသည်။ သို့ရာတွင် အခြားလုံလောက်သော
သက်သေခံချက်များရှိနေလျှင် သက်ပိုးမတွေ့ကားမူနှင့် မုဒိမ်းပြုကျင့်ရာမရောက်ဟု မဆိုနိုင်ချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

မင်းတုန်းမြို့နယ် တရားရုံးက လျှောက်ထားသူ မောင်တင်မောင်အပေါ် ပြစ်မှု
ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ၊ ထောင်ဒဏ် (၅) နှစ်အပြစ်ပေးသည်။ သရက်မြို့ရုံးထိုင်
မကွေးတိုင်း တရားရုံးက အယူခံလွှာကို ပယ်လိုက်သည်။ ထို့ကြောင့် ယခုပြင်ဆင်မှု
တင်သွင်းရခြင်းဖြစ်သည်။

အမှုအကြောင်းအရာ အကျဉ်းချုပ်မှာ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က
မအုန်းရင်၏ ခင်ပွန်းဖြစ်သူ လယ်တောသို့ သွားနေခိုက် ည ၁၁ နာရီခန့်အချိန်တွင်
လျှောက်ထားသူ မောင်တင်မောင် လာရောက်ပြီး မအုန်းရင်အား အလိုမတူပဲ၊
သားမယားတကြိမ် ပြုလုပ်သဖြင့် မအုန်းရင်က ချက်ချင်းပင် ယောက္ခမဖြစ်သူ

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၁၀၀ (ခ)၊
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၇၁ တွင်ချမှတ်သော ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ
၁၈ ရက်နေ့စွဲပါ၊ မကွေးတိုင်း (သရက်မြို့ရုံးထိုင်) တရားရုံး၏ အမိန့်ကိုပြန်၍ဆင်ခြင်မှု။

ဒေါ်ရွှေညွန့်အိမ်သို့ ပြေး၍တိုင်ကြားသည်။ ထို့နောက် တဆက်တည်းပင် ရပ်ရွာ လူကြီးများအား တိုင်ကြားသော အမှုဖြစ်သည်။

၁၉၇၆
မောင်တင်မောင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
ဆန္ဒတပြန်မာ
နိုင်ငံတော်။

လျှောက်ထားသူက အချင်းဖြစ်ချိန်၌ ၎င်း၏အိမ်တွင် ရှိနေသည်ဟု သက်သေထူ ရန် ကြိုးစားသော်လည်း သက်သေများက အရေးကြီးသည့် ည ၁၁ နာရီအချိန်တွင် လျှောက်ထားသူသည် အမှန်မူချ အိမ်မှာရှိနေသည်ဟု မထွက်ဆိုနိုင်ကြချေ။

မုဒိမ်းပြုကျင့်သူမှာ မောင်တင်မောင် ဖြစ်ကြောင်း မအုန်းရင်က အချင်းဖြစ်ပြီး လျှင်ပြီးချင်း ယောက္ခမ ဒေါ်ရွှေညွန့်သို့ တိုင်ကြားပြီးလျှင် ထိုမှတဆင့် လူကြီး ဦးအောင်ချုပ်နှင့် ကိုထွေးတို့ကို ဆက်လက်တိုင်ကြားသည်။ မအုန်းရင်က မတရား လိမ်လည်တိုင်ကြားရန် လျှောက်ထားသူနှင့် ရန်စမရှိသောကြောင့် မတရားတိုင်ကြား ရန် အကြောင်း မရှိချေ။ မအုန်းရင်၏ ထာဘီတွင် သုက်ပိုး မတွေ့ရကြောင်း လျှောက် ထားသူက တင်ပြသည်။ သို့ရာတွင် အခြား လုံလောက်သော သက်သေခံချက်များ ရှိနေလျှင် သုက်ပိုးမတွေ့ကာမျှနှင့် မုဒိမ်းပြုကျင့်ရာ မရောက်ဟု မဆိုနိုင်ချေ။ မြို့နယ် တရားရုံးနှင့် တိုင်းတရားရုံးတို့သည် အမှုဖြစ်ပျက်သော အကြောင်းခြင်းရာနှင့် ပတ် သက်၍ သဘောတူညီစွာ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သောကြောင့်၊ ဥပဒေအရ လွဲမှားခြင်း မရှိသော အမှုကို ဗဟိုတရားရုံးက ပြင်ဆင်ရန်မလိုဟု ယူဆသည်။ လျှောက်လွှာကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးထွန်းအောင်ကျော် နှင့် ဦးသန့်စင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆

နိုဝင်ဘာလ ၃၀
ရက်။

ဦးတင်မြင့်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
၁။ ဦးထွန်းရွှေ ၂။ ဦးစောယုနိုင် ၃။ ဦးစောယုပိုင်*

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၁၆ (က) အမှုအတွင်း သက်သေခံပစ္စည်းကို ခံဝန်ဖြင့် တရားရုံး
သည် သင့်သည်ဟုယူဆသူထံ ပြန်လည်ပေးအပ်ထားနိုင်ခြင်း စွပ်စွဲခံရသူဖြစ်၍ ၎င်းထံပြန်လည်
ပေးအပ်ထားနိုင်ခွင့် ရှိမရှိ။

ဆုံးဖြတ်ချက်။ ။ သာမန်အားဖြင့် ပစ္စည်းလက်ရှိဖြစ်သူကို လုံလောက်သောခံဝန်ဖြင့် ထိန်းသိမ်း
စေပြီး အမှုပြီးဆုံးသောအခါမှ လိုအပ်သော အခိန်ကို ချမှတ်ရန်ဖြစ်သည်။ တရားခံအဖြစ် စွပ်စွဲခြင်း
ခံရသူများထံ အချင်းဖြစ်ပစ္စည်း ပြန်ပေးခြင်းဖြစ်သည်ဟူ၍ လျှောက်ထားသူ၏ တင်ပြချက်မှာ လက်ခံ
နိုင်စွယ်ရာမရှိချေ။ စွပ်စွဲခံရခြင်းနှင့် အပြစ်ရရှိခြင်းဟူသော အချက်တို့မှာ တူညီကြသည်မဟုတ်သော
ကြောင့် စွပ်စွဲမှုရှိကာမျှနှင့် ပြစ်မှုကျူးလွန်ရာရောက်သည်ဟု မဆိုနိုင်ချေ။ အမှုတိုင်တန်းသော
အချိန်တွင် တွင်ခံပစ္စည်းလက်ရှိဖြစ်သူမှာ စွပ်စွဲခံရသူများဖြစ်သောကြောင့် မြို့နယ်တရားရုံးနှင့်
တိုင်းတရားရုံးတို့က အမှုအတွင်း လုံလောက်သောခံဝန်ဖြင့် စွပ်စွဲခံရသူများထံ သက်သေခံပစ္စည်းများ
ပေးအပ်ထားခြင်းသည် တရားမျှတမှုမရှိဟုမဆိုနိုင်ချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးရဲခေါင်ညွန့်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ (၁-၂) ဗဟိုတရားရုံးရွှေနေ ဦးသန်းမောင်။

* (၃) ဗဟိုတရားရုံးရွှေနေ ဦးဇော်မင်း။

သက်သေခံ ပစ္စည်းနှင့် ပတ်သက်၍ လျှောက်ထားခြင်းဖြစ်သည်။ လျှောက်ထား
သူ ဦးတင်မြင့်က လျှောက်ထားခံရသူ ဦးထွန်းရွှေ၊ ဦးစောယုနိုင်နှင့် ဦးစောယုပိုင်တို့
အပေါ် မိမိထံမှ ငှားရမ်းလုပ်ကိုင်လျက်ရှိသော တွင်ခံပစ္စည်းများကို အလွဲသုံးစား
ပြုလုပ်သည်ဟူ၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၆ အရ တရားစွဲသည်။ ထို့အပြင်

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၄၈၅ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၁၃ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ
၅ ရက်နေ့စွဲပါ၊ ရန်ကုန်တိုင်းတရားရုံး၏ အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

အမှုနှင့် ပတ်သက်သော သက်သေခံ ပစ္စည်းများကို မိမိအား ခံဝန်ချုပ်နှင့် အမှုအတွင်း ပြန်၍ပေးရန် လျှောက်ထားသည်။ သို့ရာတွင် လျှောက်ထားခံရသူ တရားခံများက လည်း သက်သေခံပစ္စည်းများကို အမှုအတွင်း မိမိတို့ထံ ပြန်လည်ပေးအပ်ထားရန် လျှောက်ထားသောကြောင့် မြို့နယ်တရားရုံးက သက်သေခံပစ္စည်းများကို လျှောက် ထားခံရသူများထံ ခံဝန်နှင့် ပြန်ပေးစေရန် အမိန့်ချမှတ်သည်။ ယင်းအမိန့်ကို ရန်ကုန် တိုင်း တရားရုံးက အတည်ပြုသည်။

လျှောက်ထားသူက တင်ပြသည်မှာ အမှုတွင် တရားခံအဖြစ် စွဲဆိုခြင်း ခံရသူများ ထံ သက်သေခံ တွင်ခံပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းမှာ မှားယွင်းကြောင်းနှင့် ယင်းသို့ ပြန်ပေးရာတွင် အလုပ်သမားများ စားဝတ်နေရေး ထိခိုက်ရန်ရှိသောကြောင့် ပြန်ပေးသည်ဟု အကြောင်းပြခြင်းမှာလည်း တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိ ကြောင်း တင်ပြသည်။

ဖြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၆ (က) အရ၊ အမှုစစ်ဆေး ကြားနာသော တရားရုံးသည် အမှုမပြီးဆုံးမီ သက်သေခံပစ္စည်းကို ပြန်လည်ပေးအပ်ထားသင့်သည်ဟု ယူဆသူထံ ပေးအပ်ထားနိုင်ခွင့်ရှိသည်။ သာမန်အားဖြင့် ပစ္စည်းလက်ရှိ ဖြစ်သူကို လုံလောက်သော ခံဝန်ဖြင့် ထိန်းသိမ်းစေပြီး၊ အမှုပြီးဆုံးသော အခါမှ လိုအပ်သော အမိန့်ကို ချမှတ်ရန်ဖြစ်သည်။

တရားခံအဖြစ် စွပ်စွဲခြင်း ခံရသူများထံ အချင်းဖြစ်ပစ္စည်း ပြန်ပေးခြင်း ဖြစ်သည် ဟူ၍ လျှောက်ထားသူ၏ တင်ပြချက်မှာ လက်ခံနိုင်ဖွယ်ရာ မရှိချေ။ စွပ်စွဲခံရခြင်းနှင့် အပြစ်ရရှိခြင်း ဟူသောအချက်တို့မှာ တူညီကြသည် မဟုတ်သောကြောင့် စွပ်စွဲမှု ရှိကာမျှနှင့် ပြစ်မှုကျူးလွန်ရာ ရောက်သည်ဟု မဆိုနိုင်ချေ။ အမှုတိုင်တန်းသော အချိန်တွင် တွင်ခံပစ္စည်း လက်ရှိဖြစ်သူမှာ စွပ်စွဲခံရသူများ ဖြစ်သောကြောင့် မြို့နယ် တရားရုံးနှင့် တိုင်းတရားရုံးတို့က အမှုအတွင်း လုံလောက်သော ခံဝန်ဖြင့် စွပ်စွဲခံရသူ များထံ သက်သေခံပစ္စည်းများ ပေးထားခြင်းသည် တရားမျှတမှု မရှိဟု မဆိုနိုင်။ လျှောက်လွှာကို ပယ်လိုက်သည်။

၁၉၇၆
ဦးတင်မြင့်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
၁။ ဦးထွန်းရွှေ၊
၂။ ဦးစောယု
နိုင်၊
၃။ ဦးစောယု
ပိုင်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးစိုးလှိုင်၊ အဖွဲ့ဝင်များအဖြစ် ဦးထွန်းအောင်ကျော်နှင့် ဦးသန်းစင် တို့ပါဝင်သော
ဗဟိုဘဏ္ဍာရေးအဖွဲ့ရွှေတွင်

† ၁၉၇၆

အောက်တိုဘာ
လ ၂၇ ရက်။

၁။ မောင်တင်ဝင်း ၂။ မောင်မြင့်စိုး

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ကိုမောင်မောင်) *

မူလတရားရုံးမှ စွဲချက်မတင်ပဲ လွှတ်ထားသူကို ပြင်ဆင်မှုတရားရုံးက အပြစ်ဒဏ်ချမှတ်ခြင်းပြုနိုင်
မပြုနိုင်။

ဆုံးဖြတ်ချက်။ ။ ဓားနှင့်ခုတ်သူ မောင်တင်ဝင်း အား တိုင်းတရားရုံးက အပြစ်ဒဏ်တိုးမြှင့်သတ်
မှတ်ခြင်းမှာ မှားယွင်းသည်ဟု ဆိုနိုင်ချေ။ သို့ရာတွင် အမှုမှစွဲချက်မတင်ပဲ လွှတ်ခဲ့သော မောင်မြင့်စိုး
ကိုလည်း အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်။
စွဲချက်တင်ခြင်းမရှိသောကြောင့် အမှုနှင့်ပတ်သက်၍ ထုချေနိုင်ခွင့်မရှိခဲ့သူတဦးအား တရားရုံးသည်
အပြစ်ပေးနိုင်ခွင့်မရှိချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးပေါမောင်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ (၁) ဥပဒေဝန်ထမ်းအဆင့် (၁)

ဦးသိန်းလွန်း။ (၂) မလာ။

ပေါင်းတည်မြို့နယ်တရားရုံးက (၁) လျှောက်ထားသူ မောင်တင်ဝင်းအား၊ ပြစ်မှု
ဆိုင်ရာဥပဒေပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၉ လအပြင်၊ ဒဏ်ငွေ ၃၀၀၊ မဆောင်
လျှင် ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေပေးဆောင်လျှင် ၂၀၀ ကို တရားလို
မောင်မောင်အား လျော်ကြေးပေးစေရန် အမိန့်ချမှတ်သည်။ (၂) လျှောက်ထားသူ
မောင်မြင့်စိုးအား၊ အမှုမှ စွဲချက်မတင်ပဲ လွှတ်သည်။ ယင်းအမိန့်ကို မောင်မောင်က
မကျေနပ်သောကြောင့် ပဲခူးတိုင်း တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းသောအခါ မောင်
တင်ဝင်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၃ နှစ်ကျခံစေရန်

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၂၄၀ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအယခံမှုအမှတ် ၂၅ (ခ) တွင် ချမှတ်သော ၁၉၇၅ ခုနှစ်၊
ဇွန်လ ၉ ရက်နေ့စွဲပါ၊ ပဲခူးတိုင်း (ပြည်မြို့ရုံးထိုင်) တရားရုံး၏အမိန့်ကို ပြန်၍ ဆင်ခြင်မှု။

တိုးမြှင့်သတ်မှတ်သည်။ ဒဏ်ငွေတပ်ရိုက်ခြင်းကို ပယ်ဖျက်သည်။ ထို့အပြင်စွဲချက် မတင်ပဲ အမှုမှလွတ်ခဲ့သော မောင်မြင့်စိုးအားလည်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆/ ၁၀၄ အရ ထောင်ဒဏ် ၃ နှစ်အပြစ်ပေးသည်။

မောင်တင်ဝင်းနှင့် မောင်မြင့်စိုးတို့သည် ညီအစ်ကိုတော်ကြ၍၊ ကြက်ပြန်တောင်း သည့်ကိစ္စနှင့်ပတ်သက်ပြီး မောင်မောင်နှင့် စကားများသည်။ မောင်မြင့်စိုးက မောင် မောင်ကိုဖက်ထားစဉ် မောင်တင်ဝင်းက ဓားနှင့်အကြိမ်ကြိမ်ခုတ်ကြောင်း မျက်မြင် သက်သေများရှိသည်။ မောင်တင်ဝင်းကိုယ်တိုင်ကလည်း မိမိကို မောင်မောင်က ဝါးလုံး နှင့် ရိုက်သောကြောင့် အသင့်ပါလာသော ဓားနှင့် ခုတ်မိကြောင်း ဝန်ခံသည်။ မြို့နယ် တရားရုံးက မောင်မြင့်စိုးအား စွဲချက်မတင်ပဲ အမှုမှလွတ်ခဲ့ခြင်းမှာ ဒဏ်ရာရရှိသူ မောင်မောင်ကိုယ်တိုင်က မိမိကို မောင်မြင့်စိုးဝင်ဖက်သည်မှာ မိမိနစ်နာစေချန် ဝင်ဖက်ခြင်းဖြစ်ပါသည်။ ရဲတွင်တိုင်တန်းစဉ်က မောင်မြင့်စိုး ဝင်ဖက်ပြီး၊ မောင်တင်ဝင်း က ဓားနှင့်ခုတ်သည်ဆိုခြင်းမှာစိတ်ဆိုး၍ တိုင်တန်းခဲ့ခြင်းဖြစ်ပါသည် ဟူ၍ ထွက်ဆို သောကြောင့်ဖြစ်သည်။

မောင်မောင်သည် ဓားနှင့်ခုတ်ခံခဲ့ရပြီးနောက် သတိမေ့သွားသောကြောင့် ဆေးရုံ တွင် အတွင်းလူနာအဖြစ် တလနှင့် ၅ ရက်ကုသပြီး အပြင်လူနာအဖြစ် ဆက်လက် ကုသရသည်။ ထို့ကြောင့်ဓားနှင့်ခုတ်သူမောင်တင်ဝင်းအား တိုင်းတရားရုံးကအပြစ်ဒဏ် တိုးမြှင့်သတ်မှတ်ခြင်းမှာ မှားယွင်းသည်ဟု မဆိုနိုင်ချေ။ သို့ရာတွင် အမှုမှ စွဲချက် မတင်ပဲ လွတ်ခဲ့သော မောင်မြင့်စိုးကိုလည်း အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်။ စွဲချက်တင်ခြင်းမရှိသောကြောင့် အမှုနှင့်ပတ်သက်၍ ထုချေနိုင်ခွင့်မရှိခဲ့သူတစ်ဦးအား တရားရုံးသည် အပြစ်ပေးနိုင်ခွင့် မရှိချေ။ ထို့ကြောင့် တိုင်းတရားရုံးက (၂) တရားခံ မောင်မြင့်စိုးအပေါ် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့်ကို ပယ်ဖျက်၍ မြို့နယ်တရားရုံးဆုံးဖြတ်သည့်အတိုင်း စွဲချက်မတင်ပဲ အမှုမှ ပြန်လွတ်လိုက်သည်။ (၁) လျှောက်ထားသူ မောင်တင်ဝင်းနှင့် ပတ်သက်၍ တိုင်းတရားရုံးက အပြစ်ဒဏ် ၃ နှစ် တိုးမြှင့်သတ်မှတ်ခြင်းကို ငင်ရောက် စွက်ဖက်ရန် အကြောင်းမမြင်သောကြောင့် အတည်ပြုသည်။

၁၉၇၆
၁။ မောင်တင်
ဝင်း
၂။ မောင်မြင့်စိုး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ကိုမောင်
မောင်)။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်၊ ဦးလွင်မောင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
ဒီဇင်ဘာလ
၁၆ ရက်။

ကိုတင်ဝင်း
နှင့်
ဒေါ်မြပါ ၃*

ရုံးပြောင်းပေးရန် လျှောက်လွှာကို တရားသူကြီးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပယ်နိုင် မနိုင်။

ဆုံးဖြတ်ချက်။ ။ မန္တလေးတိုင်း တရားသူကြီးအဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အမှုများကို ရုံးပြောင်းရွှေ့ခွင့်မပြုပဲလျှောက်ထားသူ၏လျှောက်လွှာကိုပယ်ချခဲ့သည်။ မန္တလေးတိုင်းတရားသူကြီးအဖွဲ့သည် လျှောက်ထားသူ၏ ရုံးပြောင်းလျှောက်လွှာကို တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်း၍ စီရင်ဆုံးဖြတ်သင့်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းမပြုပဲ တရားသူကြီးအဖွဲ့ အစည်းအဝေးတွင် တင်ပြဆုံးဖြတ်ခြင်းသည် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီပေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးအုံးလှိုင်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဦးမြသောင်း၊ ဥပဒေဝန်ထမ်းအဆင့် (၂)၊

ဗဟိုဥပဒေရုံး။

လျှောက်ထားသူ ဦးတင်ဝင်းသည် သာစည်မြို့နယ်တရားရုံး ၁၉၇၄ ခုနှစ် ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၃၃၂ နှင့် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၁၇၀၉ တို့၌ တရားလိုဖြစ်၍၊ ပြစ်မှုဆိုင်ရာအမှုကြီး အမှတ် ၁၇၀၈ ၌ တရားခံဖြစ်သည်။ လျှောက်ထားသူက ယင်းအမှုများကို သာစည်မြို့နယ်တရားရုံးမှအပ၊ မန္တလေးတိုင်းအတွင်းရှိ အခြားမည်သည့်မြို့နယ်တရားရုံးသို့မဆို ပြောင်းရွှေ့ပေးပါရန် မန္တလေးတိုင်းတရားသူကြီးအဖွဲ့သို့ လျှောက်ထားခဲ့သည်။ မန္တလေးတိုင်းတရားသူကြီးအဖွဲ့က အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အမှုကို ရုံးပြောင်းရွှေ့ခွင့် မပြုပဲ လျှောက်ထားသူ၏ လျှောက်လွှာကို ပယ်ချခဲ့သည်။ လျှောက်ထားသူက မကျေနပ်သဖြင့် ဗဟိုတရားရုံးသို့ ထပ်မံလျှောက်ထားခြင်းဖြစ်သည်။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာအမှတ် ၄။

၁၉၇၆

ကိုတင်ဝင်း

နှင့်

ဒေါ်မြ ပါ ၃။

မန္တလေးတိုင်း တရားသူကြီးအဖွဲ့သည် လျှောက်ထားသူ၏ ရုံးပြောင်းလျှောက်လွှာကို တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်း၍ စီရင်ဆုံးဖြတ်သင့်သည်။ ယင်းသို့ဆောင်ရွက်ခြင်း မပြုပဲ တရားသူကြီးအဖွဲ့ အစည်းအဝေးတွင် တင်ပြဆုံးဖြတ်ခြင်းသည် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီပေ။

လျှောက်ထားသူ၏ ရုံးပြောင်းလျှောက်လွှာနှင့် ပတ်သက်၍ အမှုကြန့်ကြာခြင်း မရှိစေရန် လျှောက်ထားသူကတင်ပြသော ကတိသစ္စာပြုလွှာများကို ကျွန်ုပ်တို့ လေ့လာရာတွင် သက်ဆိုင်ရာအမှုများကို ရုံးပြောင်း၍ စစ်ဆေးစီရင်စေရလောက်အောင် အကြောင်းပြချက်များ ခိုင်လုံခြင်းမရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် လျှောက်ထားသူ၏ ရုံးပြောင်းလျှောက်လွှာကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ ဦးစိုးလှိုင်တို့ ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရွှေ့တင်

† ၁၉၇၆
မတ်လ ၄
ရက်။

မောင်ထွန်းမြင့် နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(မောင်ကျော်မင်း) *

အမှုတိုင်တန်းသူသည် ရဲစခန်းတွင် ပဏာမ သတင်းပေးတိုင်တန်းချက်နှင့် နောက်ပိုင်းထွက်ဆိုချက်များ သိသာထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိသော အမှုမျိုးတွင် တရားခံအပေါ် သံသယကင်းရှင်းစွာ အပြစ်ဒဏ်ပေးနိုင် မပေးနိုင်။

ဆုံးဖြတ်ချက်။ ။ အမှုတိုင်တန်းသူသည် ရဲစခန်းတွင် ပဏာမ သတင်းပေးတိုင်တန်းချက်နှင့် နောက်ပိုင်းထွက်ဆိုချက်များ သိသာထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိသော အမှုမျိုးတွင် တရားခံအပေါ် သံသယကင်းရှင်းစွာ အပြစ်ပေးနိုင်မည်မဟုတ်ချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေ့နေ ဦးထွန်းကြည်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးသိန်းလွန်း။

လျှောက်ထားသူ မောင်ထွန်းမြင့်အပေါ် ချောင်းဆုံမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ၊ ထောင်ဒဏ် တရက်နှင့် ဒဏ်ငွေ ၁၅၀၀ ကျပ် ပေးဆောင်ရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ပေးဆောင်ခဲ့လျှင် ဒဏ်ရာရရှိသူအား လျော်ကြေးငွေ ၁၀၀၀ ကျပ် ပေးစေရန် အမိန့်ချမှတ်သည်။ ယင်းအမိန့်ကို မှန်ပြည်နယ် တရားရုံးက အတည်ပြုသောကြောင့် ယခုတဖန် ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခြင်းဖြစ်သည်။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၉၆ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၁၇ (ခ) တွင်ချမှတ်သော ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့စွဲပါ မှန်ပြည်နယ် (မော်လမြိုင်ရုံးတိုင်) တရားရုံး၏အမိန့်ကိုပြန်၍ ပြင်ဆင်မှု။

စွဲဆိုသည့်ဘက်မှ တင်ပြသည်မှာ လျှောက်ထားသူ မောင်ထွန်းမြင့်နှင့် ဒဏ်ရာ ရရှိသူ မောင်ကျော်မင်းတို့သည် ကွင်းပေါက်ရွာပွဲတွင် ရန်ဖြစ်သည်။ ယင်းပွဲအပြီး ၂ ရက်အကြာ ည ၁၁ နာရီအချိန်ခန့် ရုပ်ရှင်ရုံမှ ပြန်လာသော မောင်ကျော်မင်းတို့ စီးလာသည့်လှည်းကို လမ်းပေါ်မှ လေးခွနှင့် ပစ်သောကြောင့် မောင်ကျော်မင်း၏ လက်ယာဘက် မျက်စိကို ထိမှန်သည်။ မျက်စိလုံးဝ ပျက်စီးသောကြောင့် ကျောက် မျက်လုံး ထည့်ရသည်။

၁၉၇၆
မောင်ထွန်းမြင့်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်၊
(မောင်ကျော်
မင်း)။

ဤသို့ လေးခွနှင့် ပစ်သူမှာ လျှောက်ထားသူ မောင်ထွန်းမြင့် ဖြစ်ကြောင်း၊ မောင်ကျော်မင်းနှင့်တကွ လှည်းတွင် အတူလိုက်ပါလာသည့် မောင်အုန်းကြိုင်နှင့်၊ မောင်တလယ် သက်သေ ၂ ဦးတို့က ထွက်ဆိုသည်။ သို့ရာတွင် အခြား အတူလိုက်ပါ လာသူ မောင်အမေသားကမူ လေးခွနှင့်ပစ်ပြီး မိမိတို့လှည်းကို အမြန်မောင်းပြေးရ သောကြောင့် ပစ်သူကို လှည်းပေါ်ကလူများ မသိကြောင်း ထွက်ဆိုသည်။ မောင် ကျော်မင်း လေးခွအပစ်ခံရသော အချိန်မှာ ည ၁၁ နာရီခန့် ဖြစ်သောကြောင့် လသာ သောည ဖြစ်သည်ဆိုစေကာမူ မည်သူက ပစ်ကြောင်း တိကျစွာ စွပ်စွဲနိုင်ရန် လွယ်ကူ မည် မဟုတ်ချေ။ မောင်ကျော်မင်းအား လေးခွနှင့် အပစ်ခံရသည်နှင့် တပြိုင်နက် လှည်းကို မောင်းပြေးရသောကြောင့် ညအချိန် လရောင်အောက်တွင် လေးခွပစ်သူ အား တိကျစွာ မှတ်မိသည်ဆိုခြင်းမှာလည်း ယုတ္တိမရှိချေ။ ထို့ကြောင့်လည်း မောင် ကျော်မင်းသည် လေးခွထိမှန်ခြင်း ခံရပြီး ရဲစခန်းသို့ တိုင်တန်းရာတွင် ဦးဘိုးကျော်၏ သား အမည်မသိသူက ခဲနှင့်ပစ်ကြောင်း တိုင်ကြားသည်။ နောက်ပိုင်းမှသာ ဦးသာ အေး၏သား ယခုလျှောက်ထားသူ မောင်ထွန်းမြင့် ဖြစ်ကြောင်း ပြင်ဆင်တိုင်တန်း သည်။

အမှုတိုင်တန်းသူသည် ရဲစခန်းတွင် ပထမ သတင်းပေး တိုင်တန်းချက်နှင့် နောက် ပိုင်း ထွက်ဆိုချက်များ သိသာထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိသော အမှုမျိုး တွင် တရားခံအပေါ် သံသယ ကင်းရှင်းစွာ အပြစ်ဒဏ် ပေးနိုင်မည် မဟုတ်ချေ။ သဘာဝ ယုတ္တိအားဖြင့်လည်း လျှောက်ထားသူ မောင်ထွန်းမြင့်သည် လူအများ နီးကပ်စွာ ထိုင်လျက်ရှိသော လှည်းပေါ်တွင် မိမိနှင့် ရန်ငြိုးဖြစ်ဘူးသော မောင်ကျော် မင်းအား လေးခွနှင့် ထိမှန်အောင် ပစ်သည်ဆိုခြင်းမှာ စဉ်းစားရန်ရှိသည်။ ထို့ပြင် လှည်းပေါ်တွင် မောင်ကျော်မင်းနှင့်အတူ လိုက်ပါလာသူ တဦးက ပစ်သူကို မမှတ်မိ နိုင်ကြောင်း ထွက်ဆိုသောကြောင့် တရားလိုဘက်မှ တင်ပြသော သက်သေခံ အ အထောက်အထားများသည် တရားခံအပေါ် အပြစ်ပေးနိုင်သည် အထိ ပြီးပြည့်စုံ သည်ဟု မယူဆနိုင်ချေ။

၁၉၇၆

မောင်ထွန်းမြင့်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်၊
(မောင်ကျော်
မင်း)။

ဒဏ်ရာရရှိသူ မောင်ကျော်မင်းမှာ မျက်စိတဘက် ပျက်စီးသောကြောင့် များစွာ နစ်နာသည် မှန်သော်လည်း၊ ဤသို့ နစ်နာခြင်းကို အကြောင်းပြု၍ သံသယကင်းရှင်းစွာ အပြစ်မပေးနိုင်သူ တဦးကို အပြစ်ပေးရန် သင့်လျော်မည် မဟုတ်သောကြောင့် လျှောက်ထားသူ မောင်ထွန်းမြင့်အပေါ် မြို့နယ်ရုံးနှင့် တိုင်းတရားရုံးတို့က ချမှတ်သော အပြစ်ဒဏ်ကို ပယ်ဖျက်၍ အမှုမှ အပြီးအပြတ်လွှတ်စေရန် အမိန့်ချမှတ်လိုက်သည်။ ဒဏ်ငွေ ပေးဆောင်ပြီး ဖြစ်ခဲ့လျှင် လျှောက်ထားသူအား ပြန်လည် ထုတ်ပေးစေရမည်။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဦးလှမောင်နှင့် ဦးကြည်မြတို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေဘူင်

၁။ ဦးထွန်းရွှေ ၂။ မောင်ဌေး
နှင့်

† ၁၉၇၆
ပြေလ
၉ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ဦးစိုးမောင်) *

သမဝါယမသို့ စားသုံးဆီများပေးသွင်းရန်၊ ကတိစာချုပ် ဖောက်ဖျက်မှုကို မည်သည့်ဥပဒေအရ
အရေးယူရမည်ကို ရှင်းလင်းခြင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၂၆ အရ မည်သည့်အခါ
ရှုံးပြောင်းလျှောက်ထားသည်ကိုလုံးဝကန့်ခံခြင်း။

ဆုံးဖြတ်ချက်။ ။ ယခုအမှုကို ပြစ်မှုဆိုင်ရာဥပဒေအရ အကျုံးဝင်သည်။ သို့မဟုတ် တရားမ
ဥပဒေအရအကျုံးဝင်သည်ဟူသောအချက်ကို စဉ်းစားရာတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ သို့မဟုတ်
၄၀၆ အစရှိသော ပြစ်မှုများနှင့်ပတ်သက်၍ လိမ်လည်မှု၊ သို့မဟုတ် အလွဲသုံးစားမှုကျူးလွန်ရန်
စွပ်စွဲခံရသူသည် ငွေ၊ သို့မဟုတ် ပစ္စည်းရယူသောအချိန်တွင် ပြစ်မှုကျူးလွန်လိုသောဆန္ဒရှိရမည်
ဖြစ်ပေသည်။ ထို့ကြောင့် သဘောတူစာချုပ်ပြုလုပ်၍ စာချုပ်ဖောက်ဖျက်သော ကိစ္စရပ်များတွင်
တရားမကြောင်းအရသာ အရေးယူနိုင်ခွင့်ရှိပေလိမ့်မည်။ သို့ရာတွင် လျှောက်ထားသူများအပေါ်
သမဝါယမအသင်း ဥပဒေနောက်ဆက်တွဲ ဇယား ၂၊ အမှတ် ၂၁ အရစွဲဆိုထားသည်။ ယင်းဥပဒေတွင်
သမဝါယမအသင်း၏ လုပ်ငန်းကိုနှောင့်နှေးစေရန်သော်လည်းကောင်း၊ ပျက်ပြားစေရန်သော်လည်း
ကောင်း၊ ဆုံးရှုံးစေရန်သော်လည်းကောင်း၊ နှောင့်ယှက်ခြင်းပြုလုပ်လျှင် ပြစ်မှုကျူးလွန်ရာရောက်
ကြောင်းဆိုထားပေသည်။ လျှောက်ထားသူများအပေါ် သမဝါယမအသင်းပိုင်ငွေကို အလွဲသုံးစား
ပြုလုပ်ခြင်း၊ သို့မဟုတ် လိမ်လည်ခြင်းပြုလုပ်သည်ဟူ၍မဟုတ်ပဲ အသင်း၏လုပ်ငန်းကို နှောင့်နှေး
စေရန်၊ သို့မဟုတ် ပျက်ပြားစေရန်၊ သို့မဟုတ်ဆုံးရှုံးစေရန်ဟူသောအင်္ဂါရပ်များအပေါ် တွင်မှုတည်၍
စွဲဆိုထားခြင်းဖြစ်ပေသည်။

ထပ်မံဆုံးဖြတ်ချက်။ ။ ကောလင်းမြို့နယ် တရားရုံးမှအမှုကို မလှိုင်မြို့နယ်တရားရုံးသို့ပြောင်း
ရွှေ့စစ်ဆေးရန် သင့်မသင့်ဟူသောအချက်ကို စဉ်းစားရန်ဖြစ်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာအမှတ် $\frac{၁၃}{၁၉၄ (၁)}$ ။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုကြီးအမှတ် ၅၇၇၊ အမှုကိုမလှိုင်မြို့နယ်တရားရုံးသို့ပြောင်းရွှေ့စစ်ဆေးရန်
နှင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁ (က) အရ အမှုတွဲကိုပယ်ဖျက်ပေးရန်လျှောက်
ထားခြင်း။

၁၉၇၆

၁။ ဦးထွန်းရွှေ
၂။ မောင်ဌေး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ဦးစိုးမောင်)။

ပုဒ်မ ၁၇၇ အရ၊ အမှုဖြစ်ပွားသောအရပ်ဒေသတွင်တရားစွဲဆိုရန်သတ်မှတ်ထားသည်။ မောင်ဌေး နှင့် ကောလင်းမြို့နယ် သမဝါယမအသင်း ဆီအရောင်းအဝယ်ကတိစာချုပ် ချုပ်ဆိုခဲ့သောနေရာမှာ မလှိုင်မြို့ဖြစ်သည်။ အသင်းငွေများပြန်လည်အကျေပေးရန် မောင်ဌေးက ကတိခံဝန်လက်မှတ် ရေးထိုးခဲ့သည်မှာလည်း မလှိုင်မြို့နယ် ပြည်သူ့ ကောင်စီ အတွင်းရေးမှူးရေတွင် ဖြစ်သည်။ စာချုပ် ပါ စည်းကမ်းများအရ ကတိခံဝန်ချုပ်ဖောက်ဖျက်ခြင်းမှာလည်း မလှိုင်မြို့ပင်ဖြစ်သည်။ အမှုနှင့် ပတ်သက်သော အဓိကသက်သေများမှာလည်း မလှိုင်မြို့မှဖြစ်သည်။ ထို့ကြောင့် အချင်းဖြစ်ပွား ရာအရပ်ဒေသဖြစ်သော မလှိုင်မြို့နယ်တရားရုံးတွင်သာ အမှုကိုစစ်ဆေးကြားနာရမည်ဖြစ်ပေသည်။

ပြင်ဆင်ရန်လျှောက်ထားသူများအတွက်။ ။ဦးညွန့်မြိုင် ကိုယ်စား

ဗဟိုတရားရုံးရွှေနေ ဦးဟန်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ဦးသိန်းအောင်၊ဥပဒေဝန်ထမ်းအဆင့်(၁)။

ကောလင်းမြို့နယ်သမဝါယမအသင်းက မလှိုင်မြို့နေ ဦးထွန်းရွှေနှင့် မောင်ဌေး အပေါ် ကတိစာချုပ်အရ သမဝါယမသို့ စားသုံးဆီများ ပေးသွင်းရန် ပျက်ကွက်ခြင်း နှင့် လက်ခံထားသော ဆီဖိုးငွေ ပြန်ပေးရန် ပျက်ကွက်ခြင်းတို့ကြောင့် သမဝါယမ အသင်း ဥပဒေ နေ့ကဆက်တွဲ ဇယား ၂၊ အမှတ်စဉ် ၂၁ အရ၊ စစ်ကိုင်းတိုင်း ကော လင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ဦးထွန်းရွှေနှင့် မောင်ဌေးတို့က ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁ (က) အရ အမှုတွဲကို ပယ်ဖျက်ပေးရန် ပြစ်မှုဆိုင်ရာပြင်ဆင်မှု အမှတ် ၁၉၄ (ခ) ၇၅ တွင် လျှောက်ထားသည်။ ထိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၂၆ အရ၊ ကောလင်းမြို့နယ် တရားရုံးမှ အမှုကို မလှိုင်မြို့နယ် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးစေရန် ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာ အမှတ် ၁၃/၇၅ တွင် လျှောက်ထားသည်။ အမှုဖြစ်ကြောင်း ခြင်းရာတို့မှာ တူညီသည်ဖြစ်သောကြောင့် ဤအမိန့်သည် အမှု ၂ မှုတို့အတွက်အကျုံး ဝင်သည်။

လျှောက်ထားသူများက ဖြစ်ပွားသောကိစ္စမှာ ဆီအရောင်းအဝယ်ကတိစာချုပ် ပျက်ကွက်ခြင်းသာဖြစ်သောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေနှင့် အကျုံးမဝင်ကြောင်း တင်ပြသည်။ မောင်ဌေးသည် မြေပဲဆီပိဿာချိန် ၃၀၅၀ ကို၊ ပိဿာ ၁ တရာလျှင် ၁၂၂၀ နှုန်းဖြင့် သတ်မှတ်ထားသော အချိန်မတိုင်မီ ပေးသွင်းရန် စာချုပ်ချုပ်ဆို ခဲ့သည်။ ဆီဖိုးငွေများကိုလည်း ကြိုတင်ရယူခဲ့သည်။ သို့ရာတွင် မြေပဲဆီများ ပေးသွင်း ရန် သတ်မှတ်သော အချိန်ကုန်ဆုံးသောအခါတွင် ဆီပိဿာ တထောင်ကျော် တန်ဖိုး ငွေ ၁၀၅၀ ပေးသွင်းရန် ကျန်ရှိနေသည်။ ယင်းငွေကိုပေးဆပ်ရန် မောင်ဌေးက

ထပ်မံ ကတိစာချုပ် ပြုလုပ်ခဲ့သော်လည်း တဖန် ပျက်ကွက်သောကြောင့် အရေးယူ ရခြင်း ဖြစ်လေသည်။

အမှုကိုပြစ်မှုဆိုင်ရာဥပဒေအရအကျိုးဝင်သည်။ သို့မဟုတ်တရားမဥပဒေအရအကျိုး ဝင်သည်ဟူသောအချက်ကို စဉ်းစားရာတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ သို့မဟုတ် ၄၈၆ အစရှိသော ပြစ်မှုများနှင့်ပတ်သက်၍ လိမ်လည်မှု၊ သို့မဟုတ် အလွဲသုံးစားမှု ကျူးလွန်ရန်စွဲခံခဲ့ရသည် ငွေ၊ သို့မဟုတ်ပစ္စည်းရယူသောအချိန်တွင်ပြစ်မှုကျူးလွန် လိုသောစိတ် ဆန္ဒရှိရမည်ဖြစ်ပေသည်။ ထို့ကြောင့် သဘောတူစာချုပ်ပြုလုပ်၍စာချုပ် ဖောက်ဖျက်သော ကိစ္စများတွင် တရားမကြောင်းအရသာ အရေးယူနိုင်ခွင့် ရှိပေ လိမ့်မည်။ သို့ရာတွင် လျှောက်ထားသူများအပေါ် သမဝါယမအသင်း ဥပဒေ နောက် ဆက်တွဲ ဇယား ၂၊ အမှတ်စဉ် ၂၁ အရ စွဲဆိုထားသည်။ ယင်းဥပဒေတွင် သမဝါယမ အသင်း၏ လုပ်ငန်းကို နှောင့်နှေးစေရန်သော်လည်းကောင်း၊ ပျက်ပြားစေရန်သော် လည်းကောင်း၊ ဆုံးရှုံးစေရန်သော်လည်းကောင်း၊ နှောင့်ယှက်ခြင်း ပြုလုပ်လျှင် ပြစ်မှုကျူးလွန်ရာဇောက်ကြောင်း ဆိုထားပေသည်။ လျှောက်ထားသူများအပေါ် သမဝါယမ အသင်းပိုင်ငွေကို အလွဲသုံးစားပြုခြင်း၊ သို့မဟုတ် လိမ်လည်ခြင်းပြုလုပ် သည်ဟုမဟုတ်ပဲ အသင်း၏လုပ်ငန်းကို နှောင့်နှေးစေရန်၊ သို့မဟုတ် ပျက်ပြားစေရန်၊ သို့မဟုတ်ဆုံးရှုံးစေရန်ဟူသော အင်္ဂါရပ်များအပေါ်တွင်မူတည်၍ စွဲဆိုထားခြင်းဖြစ် ပေသည်။

၁၅၇၆
၁။ ဦးထွန်းရွှေ
၂။ မောင်ဌေး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဦးစိုးမောင်)။

အမှုတွဲကိုပယ်ဖျက်ပေးရန် သင့် မသင့်စဉ်းစားရာတွင် ဦးထွန်းရွှေသည် မောင်ဌေး၏ ဘခင်ဖြစ်သောကြောင့် အမှုတွင် ပူးတွဲတရားခံအဖြစ် ပါဝင်ခဲ့သော်လည်း၊ ကောလင်း မြို့နယ် လမဝါယမအသင်းနှင့် ဆီအရောင်းအဝယ်ပြုလုပ်သူမှာ မောင်ဌေး တဦးတည်း သာဖြစ်သောကြောင့် ဦးထွန်းရွှေနှင့်ပတ်သက်သော ငြိစွန်းသည့်အချက်အလက်များ မတွေ့ရချေ။ မောင်ဌေးနှင့်ပတ်သက်၍မူ သမဝါယမဥပဒေအရ ငြိစွန်းသော အချက် အလက်များ ပေါ်ပေါက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ဆက်လက် အရေးယူရမည် ဖြစ်ပေသည်။

ဒုတိယစဉ်းစားရန်အချက်မှာ ကောလင်းမြို့နယ် တရားရုံးမှ အမှုကို မလှိုင်မြို့နယ် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးရန် သင့် မသင့်ဟူသော အချက်ဖြစ်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၇ အရ၊ အမှုဖြစ်ပွားသော အရပ်ဒေသတွင် တရားစွဲဆိုရန် သတ်မှတ်ထားသည်။ မောင်ဌေးနှင့် ကောလင်းမြို့နယ် သမဝါယမအသင်း ဆီအရောင်း အဝယ် ကတိစာချုပ် ချုပ်ဆိုခဲ့သောနေရာမှာ မလှိုင်မြို့ဖြစ်သည်။ အသင်းငွေ များ ပြန်လည် အကျေးပေးရန် မောင်ဌေးက ကတိခံဝန် လက်မှတ်ရေးထိုးခဲ့သည်မှာ

၁၉၇၆

၁။ ဦးထွန်းရွှေ
၂။ မောင်ဌေး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ဦးစိုးမောင်)။

လည်း မလှိုင်မြို့နယ် ပြည်သူ့ ကောင်စီ အတွင်းရေးမှူး၏ ရွှေတိုင်ဖြစ်သည်။ စာချုပ်ပေါ်
စည်းကမ်းများအရ ကတိခံဝန် ဖောက်ဖျက်ခြင်းမှာလည်း မလှိုင်မြို့၌ပင်ဖြစ်သည်။
အမှုနှင့် ပတ်သက်သော အဓိက သက်သေများမှာလည်း မလှိုင်မြို့မှဖြစ်သည်။ ထို့
ကြောင့် အချင်းဖြစ်ပွားရာ အရပ်ဒေသဖြစ်သော မလှိုင်မြို့နယ် တရားရုံးတွင်သာ
ထိုအမှုကို စစ်ဆေးကြားနာရမည်ဖြစ်ပေသည်။

လျှောက်ထားသူ ဦးထွန်းရွှေနှင့် ပတ်သက်၍ အမှုတွဲ ပယ်ဖျက်ပေးရန် ပြစ်မှုဆိုင်ရာ
ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၁ (က) အရ လျှောက်ထားခြင်းကို လက်ခံ၍၊ ဦးထွန်းရွှေကို
တရားခံအဖြစ်မှ ပယ်ဖျက်လိုက်သည်။ လျှောက်ထားသူ မောင်ဌေးနှင့် ပတ်သက်၍
အမှုကို ဆက်လက် စစ်ဆေးစေရန် အမိန့်ချမှတ်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ
ပုဒ်မ ၅၂၆ အရ ရုံးပြောင်းလျှောက်ထားခြင်းကို ခွင့်ပြု၍၊ လျှောက်ထားသူ မောင်ဌေး
တဦးတည်းအပေါ်တွင် အမှုကို စစ်ကိုင်းတိုင်း၊ ကော့လင်းမြို့နယ် တရားရုံးမှ မန္တလေး
တိုင်း၊ မလှိုင်မြို့နယ် တရားရုံးသို့ ပြောင်းရွှေ့စေရန် အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှဒမာင်၊ အဖွဲ့ဝင်များအဖြစ် ဦးကြည်မြ၊ ဦးစိုးလှိုင် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

၁။ မောင်ထွန်းလှိုင် ၂။ မန်းနီး ၃။ ပလာနီရပ္ပ

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(မောင်သောင်း) *

† ၁၉၇၆

ဖေဖော်ဝါရီလ
၄ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍လွှတ်သော အမိန့်သည် ပြစ်ဒဏ် စီရင်ခြင်း ဟုတ် မဟုတ်၊ ဆိုဆုံးမ၍လွှတ်သည့်အမိန့်တရပ်ကို ပယ်ဖျက်၍ ပြစ်ဒဏ်တိုးမြှင့် ပေးရန်လျှောက်ထားခြင်းကို ပြည်နယ်နှင့်တိုင်း တရားရုံးများ၌ စီရင်ပိုင်ခွင့်အာဏာရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍လွှတ်သော အမိန့်သည် ပြစ်ဒဏ်စီရင်ခြင်းမဟုတ်ပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ခြင်းမဟုတ်ပဲ ဆိုဆုံးမ၍လွှတ်သည့်အမိန့်တရပ် ကိုပယ်ဖျက်၍ ပြစ်ဒဏ်တိုးမြှင့်ပေးရန်လျှောက်ထားခြင်းသည် ကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ နှင့်အကျိုး မဝင်သောကြောင့် ပြည်နယ်နှင့် တိုင်းတရားရုံးများ၌ စီရင်ပိုင်ခွင့်အာဏာမရှိပေ။ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၂(၁-က)အရ ဆိုဆုံးမ၍လွှတ်သော အမှုကို ယင်းဥပဒေပုဒ်မ ၅၆၂ (၃) အရ ဗဟိုတရားရုံး ကသာစီရင်ပိုင်ခွင့်အာဏာရှိပေသည်။

ပြင်ဆင်ရန်လျှောက်ထားသူများအတွက်။ ။ဗဟိုတရားရုံးရွှေနေ ဦးသန်းဇ။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ဥပဒေဝန်ထမ်းအဆင့် (၁) ဦးတင်အုံး။

ယခုအမှုသည် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၂၈၆ (ခ)/၇၄ နှင့် ဆက်စပ်လျက် ရှိသည်။ လျှောက်ထားသူများဖြစ်ကြသော မောင်ထွန်းလှိုင်၊ မန်းနီးနှင့် ပလာနီရပ္ပ တို့က မောင်သောင်းဆိုသူ၏ တဲကို ဖျက်ဆီးသောကြောင့် တရားစွဲခံကြရသည်။ ဆက် စပ်သော အမှုတွင်လည်း မောင်ထွန်းလှိုင်နှင့် ပလာနီရပ္ပတို့က မောင်စိန်မောင်ဆိုသူ၏ ဈေးဆိုင်ကို ဖျက်ဆီးသောကြောင့် တရားစွဲဆိုခြင်းခံကြရသည်။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၈၅(ခ) ။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၆ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့စွဲပါ ရောဘတ်တိုင်း (ဟင်္သာတမြို့ရုံးထိုင်) တရားရုံး၏အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆

- ၁။ မောင်ထွန်းလှိုင် ။
- ၂။ မန်းနီး
- ၃။ ပလာနီရပ္ပနှင့်
- ပြည်ထောင်စုဆိုရှယ်လစ်သမ္မတပြန်မာနိုင်ငံတော် (မောင်သောင်း) ။

ယခုအမှုတွင် မောင်ထွန်းလှိုင်၊ မန်းနီးနှင့် ပလာနီရပ္ပတို့အပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၇၊ အကျိုးဖျက်ဆီးမှုနှင့် ဟင်္သာတမြို့နယ် တရားရုံးက ပြစ်မှုထင်ရှားသည်ဟူ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍ လွှတ်လိုက်သည်။ ယင်းအမိန့်ကို မောင်သောင်းက မကျေနပ်သောကြောင့် ရော့ဘတ်တိုင်း တရားရုံးသို့ ပြင်ဆင်မှုလျှောက်လွှာ တင်သွင်းသောအခါတွင်၊ အပြစ်ဒဏ်တိုးမြှင့်၍၊ တရားခံ တဦးလျှင် ငွေဒဏ် ၁၀၀၀ စီပေးဆောင်ရန်နှင့် ပျက်ကွက်က ထောင်ဒဏ် (၃) လစီ ကျခံစေရန် အမိန့်ချမှတ်သည်။ ယင်းအမိန့်ကို ယခုတဖန် လျှောက်ထားသူများက မကျေနပ်၍ ပြင်ဆင်မှု တင်သွင်းခြင်းဖြစ်သည်။

မြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍ လွှတ်သော အမိန့်သည် ပြစ်ဒဏ်စီရင်ခြင်း မဟုတ်သောကြောင့် တိုင်းတရားရုံးက ပြစ်ဒဏ်တိုးမြှင့် ပေးနိုင်ခွင့်မရှိချေ။ ပြည်နယ်နှင့် တိုင်းတရားရုံးများသည် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉ အရ၊ ပြင်ဆင်မှုနှင့် ပတ်သက်သော ဗဟိုတရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို ရရှိပြီးဖြစ်ကြောင်း မှန်ပေသည်။ သို့ရာတွင် ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ခြင်း မဟုတ်ပါ။ ဆိုဆုံးမ၍ လွှတ်သည့် အမိန့်တရပ်ကို ပယ်ဖျက်၍ ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခြင်းသည် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉ နှင့် အကျိုးမဝင်သောကြောင့် ပြည်နယ်နှင့် တိုင်း တရားရုံးများ၌ စီရင်ပိုင်ခွင့် အာဏာမရှိပေ။ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ၍ လွှတ်သော အမှုကို ယင်းဥပဒေ ပုဒ်မ ၅၆၂ (၃) အရ ဗဟိုတရားရုံးကသာ စီရင်ပိုင်ခွင့်အာဏာရှိပေသည်။ ထို့ကြောင့် တိုင်းတရားရုံးက ချမှတ်သော အမိန့်သည် စီရင်ပိုင်ခွင့်အာဏာမရှိပဲ ချမှတ်ခဲ့သော အမိန့်ဖြစ်သည်။

ယခုအမှုတွင် မြို့နယ်တရားရုံးက ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၂ (၁-က) အရ ဆိုဆုံးမ လွှတ်သော အမိန့်နှင့် ပတ်သက်၍ ဗဟိုတရားရုံးကသာ စီရင်ပိုင်ခွင့်အာဏာရှိသည် ဖြစ်သောကြောင့် အမှုဖြစ်ပျက်သည့်အကြောင်းခြင်းရာနှင့် ပတ်သက်၍ စဉ်းစားသော အခါတွင် မြို့နယ်တရားရုံးသည် ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၂ (၁-က) အရ၊ ပေးအပ်ထားသော အာဏာကို မဆင်မခြင် ကျင့်သုံးခဲ့သည်ဟု မဆိုနိုင်ချေ။ ဤကဲ့သို့ အမှုစစ်ဆေးသော တရားရုံးသည် တရားခံများနှင့် သက်သေများကို မိမိတို့ကိုယ်တိုင် တွေ့မြင်ကြားနာခွင့်ရှိပြီး အမှုကြောင်းခြင်းရာကို ချင့်ချိန် ဝေဖန်၍ ဆိုဆုံးမလွှတ်သော အမှုမျိုးတွင် ဗဟိုတရားရုံးသည် အလွယ်တကူဝင်ရောက် စွက်ဖက်ရန် မဟုတ်ချေ။ ထို့ကြောင့် တိုင်းတရားရုံး၏ အမိန့်ကို ပယ်ဖျက်၍ မြို့နယ်တရားရုံး အမိန့်ကို အတည်ပြုလိုက်သည်။ တရားခံများသည် ဒဏ်ငွေ ပေးဆောင်ပြီးဖြစ်လျှင် ယင်းတို့အား ပြန်လည်ပေးစေရမည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဖိုလ်မူးကြီး လှဒမာဒ်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးသန်းစင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်း

ကိုဒေဝ

နှင့်

†၁၉၇၆

စက်တင်ဘာလ
၂၉ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (မငွေမ) *

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အရ မှုပြစ်ထင်ရှားစီရင်ခြင်း ကာယိန္ဒြေပျက်စီးစေမှုတွင် သက်ဆိုင်သူ
မိန်းကလေးသည် အရှက်ကွဲခံ၍ မုသားတိုင်တန်းခြင်းမပြုရာဟုဆိုနိုင်သော်လည်း၊ တဘက်မှ
စဉ်းစားရာတွင်လည်း တိကျသော သက်သေခံအထောက်အထားများတင်ပြရန်လိုခြင်းသက်သေ
အပြိုင်ရှိနေခြင်း သဘာဝယုတ္တိ ရှိမရှိ စဉ်းစားရခြင်း။

ဆုံးဖြတ်ချက်။ ။ ကာယိန္ဒြေပျက်စီးစေမှုနှင့်ပတ်သက်၍ သက်ဆိုင်သူမိန်းကလေးသည် အရှက်
ကွဲခံ၍ မုသားတိုင်တန်းခြင်းမပြုရာဟုဆိုနိုင်သော်လည်း၊ တဘက်မှစဉ်းစားရာတွင်လည်း ပြစ်မှုနှင့်
ပတ်သက်သော စွပ်စွဲချက်မျိုးတွင် တရားလိုက အမှုနှင့်ပတ်သက်၍ တိကျသောသက်သေခံအထောက်
အထားများတင်ပြရန်လိုအပ်မည်ဖြစ်ပေသည်။

ယခုအမှုတွင် သဘာဝယုတ္တိအားဖြင့် စဉ်းစားလျှင် အလုပ်သမားများစွာရှိနေစဉ်အချိန် ကိုဒေဝ
က မငွေမကို စော်ကားဝံ့မည်မဟုတ်ချေ။ အကယ်၍စော်ကားခြင်း မှန်ကန်လျှင်လည်း ဘုရားလှ
ဘက်မှ ယခုထက်ပိုမို၍ သက်သေများတင်ပြနိုင်ဖွယ်ရာရှိသည်။ ကိုဒေဝသည် မငွေမအပေါ် ယခင်
ကတည်းကရင်းနှီးစေရန် ကိုယ်အမှုအရာ နှုတ်အမှုအရာဖြင့် ပြုကျင့်ခဲ့ကြောင်း မပေါ်ပေါက်ချေ။
ယခင်အဆက်အသွယ်လုံးဝမရှိသော မိန်းကလေးတဦးကို အကြောင်းမဲ့ သက်သက်လူများစွာရှိနေစဉ်
အချိန်တွင်လက်ဆွဲ၍ ပါးကိုနမ်းသည်ဆိုခြင်းမှာလည်း စဉ်းစားဖွယ်ရာ ဖြစ်ပေသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးသန်းအောင်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးသိန်းထွန်း၊

၂။ အတွက်မလာ။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၀၄ (ခ)။
† ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၆ တွင် ချမှတ်သော၊ ၁၉၇၅ ခုနှစ်၊ ဧပြီလ
၈ ရက်နေ့စွဲပါ ရော့တီတိုင်း (ဖျာပုံမြို့ရုံးထိုင်) တရားရုံး၏အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

၁၉၇၆

ကိုဒေဝ
နှင့်

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(မဇ္ဈေမ)။

လျှောက်ထားသူ ကိုဒေဝအပေါ် ဒေးဒရဲမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၄ အရ၊ ထောင်ဒဏ် (၆) လ အပြစ်ပေး၍ တိုင်းတရားရုံးက အယူခံကို ပယ်ပယ် သည်။ ကိုဒေဝသည် အင်ဂျင်နီယာ တဦးဖြစ်၍ ဒေးဒရဲမြို့နှင့် ကျိုက်လတ်မြို့ လမ်း ဖောက်သည့် လုပ်ငန်းတွင် တာဝန်ကျသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ကိုဒေဝသည် အလုပ်သမားများ မြေတူးနေသော ကျင်းများကို စစ်ဆေးရာမှ ကျင်းတခုအနီးတွင် မဇ္ဈေမ ဆိုသူအား လက်ဆွဲ၍ ဖက်နမ်းခြင်းပြုလုပ်သည် ဟူ၍ အမျိုးသမီးတဦး ကာယိန္တေ ဖျက်စီးစေမှုအရ အပြစ်ပေးခံရခြင်းဖြစ်သည်။

မဇ္ဈေမက အချင်းဖြစ်ပွားသော အချိန်တွင် အလုပ်သမားများ ကျင်းတိုင်း၍နေကြ ပါသည်။ မိမိက ပေ ၂၀ ခန့်ဝေးသော တာဘေးတွင် ရပ်နေပါသည်။ ထိုအချိန်မှာ ညနေပိုင်း လူလုံးမသဲကဲ့တော့သဖြင့်ကျင်းကို လက်နှိပ်ခတ်မီးနှင့် ထိုး၍တိုင်းရပါသည်။ မိမိရပ်နေစဉ် ကိုဒေဝ အနီးသို့ ရောက်လာပြီး လက်ဆွဲကာ ပါးကိုနမ်းပါသည်။ မိမိက ဟစ်အော်သောအခါတွင် လူအများ ပြေးလာကြပါသည်။ မိမိအစ်ကို မောင်သိန်း အောင်ဆိုသူလည်း ကျင်းတိုင်းနေရာမှ ပြေးလာပြီး၊ ကိုဒေဝအား လက်သီးနှင့် ထိုးရာ ကိုဒေဝကလည်း ပြန်၍ လက်သီးနှင့် ထိုးသည်ဟူ၍ ထွက်ဆိုသည်။ တရားလိုသက်သေ မချို့ (လိုပြ-၁) က အော်သံကြား၍ လှမ်းကြည့်သောအခါတွင် ကိုဒေဝက မဇ္ဈေမ၏ လက်ကိုဆွဲပြီး ပါးနမ်းကြောင်း မြင်ရသည်ဟု ထွက်ဆိုသည်။ မန္တ (လိုပြ-၂) က ကျင်း တိုင်းနေစဉ် မဇ္ဈေမ၏ အော်သံကြားသောကြောင့် လူများ ပြေးသွားကြောင်း ထွက်ဆို သည်။

ကိုဒေဝက အချင်းဖြစ်ပွားစဉ် အလုပ်လုပ်နေသော အလုပ်သမား တထောင်ခန့် ရှိပါသည်။ ကျင်းပေါင်းများစွာ တူးလျက်ရှိပြီး ကျင်းတကျင်းတွင် လူ ၅ ယောက်မှ ၁၀ ယောက်အထိရှိ၍၊ ကျင်းတကျင်းနှင့် တကျင်း ၅ ပေခန့်သာ ကွာဝေးသောကြောင့် ဤမျှ များပြားသော လူမြင်ကွင်းတွင် မိမိက မိန်းကလေးတဦးအား ဖက်နမ်းသည် ဆိုခြင်းမှာ ယုတ္တိမရှိကြောင်း၊ မိမိတာဝန်အရ ကျင်းများကို စစ်ဆေးရာတွင် ကိုသိန်း ဆောင်နှင့် ကိုသိန်းအောင်တို့ တူးသော ကျင်းကို မကျေနပ်သောကြောင့် ၃-၄ ခါပြန်၍ တိုင်းခိုင်းကြောင်း၊ ဤကိစ္စနှင့် ပတ်သက်ပြီး စကားများကာ ကိုသိန်းဆောင်နှင့် ကိုသိန်းအောင်တို့က မိမိကို လက်သီးနှင့် ထိုးသောကြောင့် မြေကျင်းထဲ ကျသွား ကြောင်း တင်ပြသည်။ ကျင်းတူးအလုပ်သမားများ ဖြစ်ကြသော ကိုခင်မောင်လေး (ခံပြ-၂)နှင့် ဦးသာညို (ခံပြ-၃)တို့က ထောက်ခံ၍ အချင်းဖြစ်ပွားစဉ်အချိန်မှာ မဇ္ဈေမ အား ဦးဒေဝက လက်ဆွဲ၍ ပါးကိုနမ်းသည်ဆိုခြင်းမှာ မမှန်ကန်ကြောင်း ထွက်ဆိုကြ သည်။

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံထော်
(မဇ္ဇမ)။

ယခုအမှုတွင် မဇ္ဇမ၏ ထွက်ဆိုချက်ကို သက်သေ ၂ ဦး၏ ထောက်ခံချက်ရှိသော်လည်း မိမိနှစ်မကို စော်ကားသောကြောင့် လက်သီးနှင့် ထိုးရပါသည်ဆိုသော ကိုသိန်းအောင်ကိုယ်တိုင် သက်သေအဖြစ် ပါဝင်ခြင်းမရှိချေ။ သက်သေ မနှံ့သည် အော်သံကြား၍ လူအများ ပြေးသွားသည်ကို မြင်ရကြောင်းသာ သိသူဖြစ်သည်။ သက်သေမချီက အော်သံကြား၍ လှမ်းကြည့်သောအခါတွင် ဦးဒေဝက မဇ္ဇမ၏ ပါးနမ်းနေကြောင်း မြင်ရပါသည်ဟု တိကျစွာ ထွက်ဆိုသော်လည်း ထိုအချိန်မှာ မှောင်နေပြီဖြစ်၍၊ ကျင်းတိုင်းရာမှာပင် လက်နှိပ်ခတ်မီး အသုံးပြုရကြောင်း တရားလိုဘက်မှ အဆိုရှိသည်ဖြစ်သောကြောင့် ဤကဲ့သို့ ပေ ၂၀ ခန့်အဝေးကို လှမ်း၍ မြင်ရသည်ဆိုခြင်းမှာ မှန်မမှန် စဉ်းစားဖွယ်ရာ ရှိပေသည်။ မဇ္ဇမသည် လက်ဆွဲခံရသည်နှင့် တပြိုင်နက် ဟစ်အော်သည်ဟုဆိုသောကြောင့် ကိုဒေဝသည် မချီလှမ်း၍ မြင်နိုင်သည်အထိ ပြစ်မှုကို ဆက်လက် ကျူးလွန်နေလိမ့်မည်ဟု ယူဆခဲ့လျှင် သဘာဝတရားနှင့် ဆန့်ကျင်လျက်ရှိပေမည်။ အချင်းဖြစ်ပွားသော နေရာတွင် ကျင်းတူးလုပ်သားများစွာရှိနေကြောင်း အငြင်းမထွက်သောကြောင့် မဇ္ဇမကို လက်ဆွဲ၍ ပါးနမ်းသည်ဆိုခြင်းမှာလည်း စဉ်းစားရန်ရှိပေသည်။

ကာယိန္တရီပျက်စီးစေမှုနှင့် ပတ်သက်၍၊ သက်ဆိုင်သူ မိန်းကလေးသည် အရှက်ကွဲခံ၍ မုသား တိုင်တန်းခြင်းမပြုရာဟုဆိုနိုင်သော်လည်း တဘက်မှ စဉ်းစားရာကင်လည်း ပြစ်မှုနှင့် ပတ်သက်သော စွပ်စွဲချက်မျိုးတွင် တရားလိုက အမှုနှင့် ပတ်သက်၍ တိကျသော သက်သေခံ အထောက်အထားများ တင်ပြရန် လိုအပ်မည်ဖြစ်ပေသည်။ ယခုအမှုတွင် နှစ်ဘက် သက်သေများ အပြိုင်အဆိုင်ရှိကြသည်။ တိုင်တန်းသူ မဇ္ဇမ၏ အိမ်ကိုဖြစ်သူ ကျင်းတိုင်းရာမှ အချင်းများ၍ အထက်အရာရှိ ကိုဒေဝအား လက်သီးနှင့်ထိုးကြောင်းလည်း သက်သေခံ အထောက်အထားရှိသည်။ ဤကဲ့သို့ ချေလွန်လက်လွန်ဖြစ်မိသောကြောင့် မိမိအပြစ်ကို ကာကွယ်စေရန် နှစ်မဖြစ်သူအား စော်ကားပါသည်ဟု အကြောင်းပြခြင်းလည်း ဖြစ်နိုင်သည်။

ပြစ်မှုဆိုင်ရာ အမှုများတွင် တရားခံတဦးအား အပြစ်ပေးသည်အထိ စဉ်းစားသော အခါတွင် အပြစ်ရှိကြောင်းနှင့် ပတ်သက်၍ သက်သေခံ အထောက်အထား တိကျခိုင်လုံရန် လိုအပ်ပေမည်။ ယခုအမှုတွင် သဘာဝ ယုတ္တိအားဖြင့် စဉ်းစားလျှင် အလုပ်သမားများစွာ ရှိစဉ်အချိန် ကိုဒေဝက မဇ္ဇမကို စော်ကားဝံ့မည် မဟုတ်ချေ။ အကယ်၍ စော်ကားခြင်း မှန်ကန်လျှင်လည်း တရားလိုဘက်မှ ယခုထက်ပိုမို၍ သက်သေများ တင်ပြနိုင်ဖွယ်ရာရှိသည်။ ကိုဒေဝသည် မဇ္ဇမအပေါ် ယခင်ကတည်းက

၁၉၇၆
 ကိုဒေဝ
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်
 (မဋေမ)။

ရင်းနှီးစေရန် ကိုယ်အမှုအရာ၊ နှုတ်အမှုအရာဖြင့် ပြုကျင့်ခဲ့ကြောင်း မပေါ်ပေါက်ချေ။
 ယခင်အဆက်အသွယ် လုံးဝမရှိသော မိန်းကလေးတဦးကို အကြောင်းမဲ့သက်သက်
 လူများစွာ ရှိနေစဉ် အချိန်တွင် လက်ဆွဲ၍ ပါးကိန့်မိးသည်ဆိုခြင်းမှာလည်း စဉ်းစား
 ဖွယ်ရာ ဖြစ်ပေသည်။

ထို့ကြောင့် အမှုဖြစ်ပျက်သည့် အကြောင်းခြင်းရာအားလုံးတို့ကို ခြုံငုံ၍ သုံးသပ်
 လျှင် ကိုဒေဝအပေါ် သံသကင်း ရှင်းစွာ အပြစ်ပေးနိုင်မည် မဟုတ်သောကြောင့်
 လျှောက်လွှာကို ခွင့်ပြု၍ လျှောက်ထားသူ ကိုဒေဝအပေါ် မြို့နယ်တရားရုံးနှင့် တိုင်း
 တရားရုံးတို့က ချမှတ်သော အမိန့်နှင့် ပြစ်ဒဏ်ကို ပယ်ဖျက်၍ အမှုမှ အပြီး အပြတ်
 လွှတ်စေရန် အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် သူ့ ဦးအောင်ဖေ၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်၊ ဦးသန့်စင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ခွဲတွင်

၁။ ဦးပု ၂။ ဦးကံထူး
နှင့်

† ၁၉၇၆

နိုဝင်ဘာလ
၄ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဒေါ်အေး) *

မည်သည့်ပုဒ်မဖြင့် စွဲချက်တင်ရမည်ဟု တိုင်းတရားရုံးက မြို့နယ်တရားရုံးကို ညွှန်ကြားခြင်း၊ အမှု
စစ်ဆေးရမည့်တရားရုံး၏ လွတ်လပ်စွာ တရားစီရင်ရေးကို ချုပ်ချယ်ရာရောက် မရောက်။

ဆုံးဖြတ်ချက်။ ။ တိုင်းတရားရုံးမှ ချမှတ်သော အမိန့်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၆ အရ၊
စွဲချက်တင်ရမည်ဟု တိကျစွာ ဖော်ပြထားခြင်းမှာ အမှုစစ်ဆေးရမည့် တရားရုံး၏ လွတ်လပ်စွာ
စီရင်ရေးကို ချုပ်ချယ်ရာရောက်သည်။ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်သည် မှန်ကန်စေကာမူ စီရင်
ချက်ပါစကားရပ်များကို ပြင်ဆင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် တံတေးမြို့နယ်တရားရုံးသည်
တရားခံများအပေါ် ဥပဒေနှင့်အညီ စွဲချက်များတင်၍ ကြားနာစစ်ဆေးရန် အမိန့်ချမှတ်လိုက်
သည်။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ ဦးလှတင် (ကိုယ်စား) ဗဟိုတရားရုံးခွဲနေ
ဦးမောင်ကြီး။

ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ (၁) ဗဟိုဥပဒေရုံး ညွှန်ကြားရေးမှူး
ဦးဘရွှေ။

(၂) ဗဟိုတရားရုံးခွဲနေ ဦးရှန်။

လျှောက်ထားခံရသူ ဒေါ်အေးက လျှောက်ထားသူများအပေါ် အကျိုးပျက်စီး
စေမှုနှင့် တိုင်တန်းစွဲဆိုရာ တံတေးမြို့နယ် တရားရုံးက၊ လျှောက်ထားသူနှစ်ဦးအား
စွဲချက်မတင်ပဲ ပြန်လွှတ်လိုက်သည်။ ရန်ကုန်တိုင်း တရားရုံးက မူလရုံးအမိန့်ကိုပယ်
ဖျက်၍ လျှောက်ထားသူများအား ပုဒ်မ ၄၂၆ အရ၊ စွဲချက်တင်၍ ဆက်လက်စစ်ဆေး

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၁၆၅ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၉ တွင် ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ
၂၅ ရက်နေ့စွဲပါ ရန်ကုန်တိုင်း (တံတေးမြို့ရုံးထိုင်) တရားရုံး၏ အမိန့်ကို ပြန်၍ ဆင်ခြင်မှု။

၁၉၇၆

ရန် အမိန့်ချမှတ်သည်။ ယခုတဖန် လျှောက်ထားသူများက ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တက်လာခြင်းဖြစ်သည်။

၁။ ဦးပု
၂။ ဦးကံထူး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဒေါ်အေး)။

တွံတေးမြို့နယ် ပြခိုးရွာရှိ လယ်မြေတွင် လျှောက်ထားသူများနှင့် လျှောက်ထားခံရသူ ဒေါ်အေး၏ခင်ပွန်း ဦးအောင်ထွန်း ဆိုသူတို့ အပြိုင်အဆိုင် ထွန်ယက်အငြင်းပွားခြင်းကို တွံတေးမြို့နယ် မြေယာကော်မတီအဖွဲ့၊ ကွင်းဆင်းလေ့လာပြီး မြေခွဲဝေပေးလိုက်သည်။ ထို့နောက် လျှောက်ထားသူ ဦးပုက လုပ်ပိုင်ခွင့်ရသော လယ်မြေအပိုင်းကို ထွန်ယက်လုပ်ကိုင်ရာတွင် လျှောက်ထားခံရသူ ဒေါ်အေးက ၎င်း၏စပါးများ ပျက်စီးသည်ဟု စွပ်စွဲကာ မူလရုံး၌ တရားစွဲဆိုခဲ့သော အမှုဖြစ်သည်။

လျှောက်ထားသူများ၏ အပြုအမူကြောင့် လျှောက်ထား ခံရသူ၏ စပါးပျက်စီးဆုံးရှုံးရကြောင်း တရားလိုသက်သေများ ထွက်ချက်အရ ပေါ်လွင်သည်ဟူ၍ တိုင်းတရားရုံး စီရင်ချက်၌ဖော်ပြထားသည်။ မူလတရားရုံး စီရင်ချက်၌လည်း အချင်းဖြစ်နေရာကို သွားရောက်ကြည့်ရာ ပြောပလောက်အောင် အပျက်အစီးများကို မတွေ့ရသဖြင့် ယခုကဲ့သို့ အမှုအား စွဲချက်မတင်ပဲ လွတ်လိုက်သည်ဟူ၍ ဖော်ပြထားသောကြောင့် အပျက်အစီးများ ရှိတန်သမျှရှိကြောင်း ပေါ်လွင်သည်။

လျှောက်ထား ခံရသူ၏ စပါးအပျက်အစီး အနည်းငယ်ရှိကြောင်း ၂ ရုံးတူညီချက်ရှိ၍ ထိုသို့ပျက်စီးခြင်းမှာလျှောက်ထားသူများ ထွန်ယက်လုပ်ကိုင်ရာမှ ဖြစ်ခဲ့ရသည်ဟု စွပ်စွဲချက် ရှိနေသောကြောင့် ဥပဒေနှင့်အညီ စွဲချက်တင်၍ ဆက်လက်ဆောင်ရွက်သင့်သော ကိစ္စဖြစ်သည်။ သို့ရာတွင် တိုင်းတရားရုံးမှ ချမှတ်သော အမိန့်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၆ အရ၊ စွဲချက်တင်ရမည်ဟု တိကျစွာ ဖော်ပြထားခြင်းမှာ အမှုငြိမ်းဆေးရမည့် တရားရုံး၏ လွတ်လပ်စွာ စီရင်ရေးကို ချုပ်ချယ်ရာရောက်သည်။ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်သည် မှန်ကန်စေကာမူ စီရင်ချက်ပါ စကားရပ်များကို ပြင်ဆင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် တွံတေးမြို့နယ် တရားရုံးသည် တရားခံများအပေါ် ဥပဒေနှင့်အညီ စွဲချက်များတင်၍ ကြားနာစစ်ဆေးရန် အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ်ဦးစီးလှိုင်၊ အဖွဲ့ဝင်များအဖြစ်ဦးသန်းစင်နှင့် ဗိုလ်မှူးကြီး လှမောင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

စောပိုတင် (ခေါ်) မပိုတင် (ခေါ်) မနွဲ့ရီ

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် *

† ၁၉၇၆

ဇန်နဝါရီလ
၁၂ ရက်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၉ (၁) (က)/၆(၁) မြို့နယ်တရားရုံးမှ စွဲချက်မတင်မီလွှတ်ခြင်း၊ ပြည်နယ်တရားရုံးက မူလမြို့နယ်တရားရုံးအမိန့်ကို ပယ်ဖျက်ပြီးအမှုကို ပြန်လည်စစ်ဆေးရန်အမိန့်ချခြင်း၊ တရားလိုပြသက်သေထွက်ချက်များတွင် ငြိစွန်းသည့်အချက်များရှိခြင်း စွဲချက်မထင်ပဲပြန်လွှတ်ထားခြင်း မှန်မမှန်။

ဆုံးဖြတ်ချက်။ ။ “မည်သူမဆို ဤအက်ဥပဒေကိစ္စရပ်များအလို့ငှာ အကြောင်းအရာတစ်ခုခုကို ဖော်ပြရာ၌ သိလျက်နှင့်ဖြစ်စေ၊ အရမ်းမဲ့ဖြစ်စေ အရေးကြီးသောအချက်၌ မဟုတ်မီမှန်သော အကြောင်းအရာတစ်ခုခုကိုဖော်ပြလျှင် ထိုသူသည် ဤအက်ဥပဒေအရ ပြစ်မှုကျူးလွန်သည်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း အက်ဥပဒေပုဒ်မ ၆(၁)(က) အရ ပြဋ္ဌာန်းထားသည်။ လျှောက်ထားသူသည် အမျိုးသားမှတ်ပုံတင် လက်မှတ်ရရှိရန် လျှောက် ထားဧည့်ကာ၊ မောင်ကျော်ညွန့်နှင့်ပူးပေါင်းလျက် ပုံစံတွင် မမှန်ကန်သောအကြောင်းအရာများကို ဖော်ပြခဲ့သည်ဟု တရားလိုပြ သက် သေ များ က ထွက် ဆို ခဲ့ ကြ သဖြင့် လျှောက် ထား သူ ဌနှင့် မောင်ကျော်ညွန့်တို့အပေါ်တွင် ငြိစွန်းသည့်အထောက်အထားများအား ဖြေရှင်းရန် ရှိကြောင်းပေါ် လွင်သည်။ ထို့ကြောင့် ပြည်နယ်တရားရုံးမှ ချမှတ်ခဲ့သည့် အမိန့်သည် အကြောင်းခြင်းလျှင်ကမူ ဥပဒေပြဋ္ဌာန်းချက်အရ မှန်ကန်သည်။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ဗဟိုတရားရုံးရွှေနေ ဦးသန်းအောင်။

ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ဥပဒေဝန်ထမ်း အဆင့်(၁) ဦးဘသန်း။

လျှောက်ထားသူ စောပိုတင် (ခေါ်) မပိုတင် (ခေါ်) မနွဲ့ရီသည် နိုင်ငံခြားသား တဦးဖြစ်၍ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်အမှတ် အမ်အမ်စီ ၁၃၅၁/၆၃ ကို ကိုင်ဆောင်ခဲ့ပြီးနောက်၊ လျှောက်ထားသူသည်အမျိုးသားမှတ်ပုံတင်ရုံးစာရေး မောင်

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၄၉ (ခ)။

† ၁၉၇၁ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၈ (ခ) တွင်၊ ချမှတ်သော ၁၉၇၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့စွဲပါ မော်လမြိုင်မြို့ရုံးထိုင်၊ မှန်ပြည်နယ်တရားရုံး၏အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

စောပိုတင် (ခ)
မပိုတင် (ခ) မနှံ့ရီ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်။

ကျော်ညွန့်နှင့် ပူးပေါင်းကာ ပုံစံ (ခ) တွင် မမှန်မကန် ဖော်ပြပြီး အမျိုးသားမှတ်ပုံတင်
လက်မှတ် အမှတ် အမ်အမ်အင် ၅၀၄၉၁၇ ကိုထုတ်ယူခဲ့ကြောင်း တွေ့ရှိရသည်ဟု စွပ်စွဲ
လျက် အထူးစုံစမ်း စစ်ဆေးရေးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြသိန်းက
လျှောက်ထားသူနှင့် မောင်ကျော်ညွန့်တို့အား ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း
နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆ (၁) (က)/၆ (၃) အရ တရားစွဲဆို
ခဲ့သည်။ မော်လမြိုင်မြို့နယ် တရားရုံးက ၁၉၇၂ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ်
၃၇၃ (က) သတ်မှတ်၍ တရားလိုပြ သက်သေများကို စစ်ဆေးပြီးနောက် လျှောက်ထား
သူနှင့် မောင်ကျော်ညွန့်တို့အား စွဲချက်မတင်ပဲ ပြန်လွှတ်ထားစေရန် အမိန့်ချမှတ်ခဲ့
သည်။

ထိုအမိန့်ကို မကျေနပ်သဖြင့် အထူးစုံစမ်း စစ်ဆေးရေးဌာနက ပြင်ဆင်မှု လျှောက်
ထားခဲ့ရာ မော်လမြိုင်မြို့ရုံးထိုင် မှန်ပြည်နယ် တရားရုံးက ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ
ပြင်ဆင်မှုအမှတ် ၄၀ (ခ) သတ်မှတ်၍ ကြားနာခဲ့ပြီး မူလရုံး၏အမိန့်ကို ပယ်ဖျက်ကာ
အမှုကို ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်ခဲ့သည်။

လျှောက်ထားသူက မကျေနပ်သဖြင့် ပြည်နယ်တရားရုံး၏ အမိန့်ကို ပယ်ဖျက်ပေး
ပါရန် ဗဟိုတရားရုံးသို့ ဤပြင်ဆင်မှု လျှောက်ထားခြင်းဖြစ်သည်။

“မည်သူမဆို ဤအက်ဥပဒေ ကိစ္စများအလို့ငှာ၊ အကြောင်းအရာတခုခုကို ဖော်ပြ
ရာ၌ သိလျက်နှင့်ဖြစ်စေ၊ အရမ်းမဲ့ဖြစ်စေ အရေးကြီးသောအချက်၌ မဟုတ်မမှန်သော
အကြောင်းအရာ တခုခုကို ဖော်ပြလျှင် ထိုသူသည် ဤအက်ဥပဒေအရ အပြစ်ကျူး
လွန်သည်” ဟုပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း
အက်ဥပဒေပုဒ်မ ၆ (၁) (က) အရ ပြဋ္ဌာန်းထားပေးသည်။ လျှောက်ထားသူသည်
အမျိုးသား မှတ်ပုံတင်လက်မှတ် ရရှိရန် လျှောက်ထားစဉ်က မောင်ကျော်ညွန့်နှင့်
ပူးပေါင်းလျက် ပုံစံတွင် မမှန်ကန်သော အကြောင်းအရာများကို ဖော်ပြခဲ့သည်ဟု
တရားလိုပြ သက်သေများက ထွက်ဆိုခဲ့ကြသဖြင့် လျှောက်ထားသူနှင့် မောင်ကျော်
ညွန့်တို့ အပေါ်တွင် ငြိစွန်းသည့် အထောက်အထားများအား ဖြေရှင်းရန်ကြောင်း
ပေါ်လွင်သည်။ ပြည်နယ်တရားရုံးက မူလရုံး၏ အမိန့်ကို ပြန်လည်စစ်ဆေးစေရန်
ချမှတ်ခဲ့သည့် အမိန့်သည် အကြောင်းခြင်းရာနှင့်တကွ ဥပဒေ ပြဋ္ဌာန်းချက်အရ
မှန်ကန်သည်ဟု ကျွန်ုပ်တို့ယူဆသည်။

ထို့ကြောင့် ဤပြင်ဆင်မှုကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးသန်းစင်၊ ဦးစိုးလှိုင် ထို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေဘွင်

ဘီအင်၊ ပက်ထရို

† ၁၉၇၆

နှင့်

ဩဂုတ်လ
၁၆ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ဘဂါတာပက်ထရို) *

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က)/၃၄၄၊ တရားမမှုစစ်ဆေးနေစဉ်အတွင်း ပြစ်မှုဆိုင်ရာ
အမှုကိုဆိုင်းငံ့ပေးရန် လျှောက်ထားခြင်း၊ မည်သည့်အခါတွင်ဆိုင်းငံ့ရန်လိမ့်ခြင်း။

ဆုံးဖြတ်ချက်။ ။ စစ်ဆေးကြားနာဆဲ တရားမမှုနှင့် ပြစ်မှုဆိုင်ရာ အမှုတို့တွင် အမှုသည်များ
တူညီနေပြီး ဆုံးဖြတ်ရန်အကြောင်းအရာသည်လည်း တူညီနေလျှင်သော်လည်းကောင်း၊ တရားမမှု
၌ သေချာကျနစွာစစ်ဆေးပြီးမှ ပြစ်မှုဆိုင်ရာအမှုကို စစ်ဆေးပါက ပိုမိုလွယ်ကူမည်ပြင် အမှန်တရား
ကိုဖော်ထုတ်ရာ၌ အထောက်အကူရနိုင်လျှင်သော်လည်းကောင်း ပြစ်မှုဆိုင်ရာအမှုကို ဆိုင်းငံ့ထားသင့်
ပေသည်။

ယခုကိစ္စတွင် သက်ဆိုင်ရာတရားမကြီးမှုနှင့် ပြစ်မှုဆိုင်ရာအမှုတို့၌ အမှုသည်များမတူညီကြောင်း
တွေ့ရှိရသည်။ ထို့ပြင်တရားမမှု၌ တောင်းဆိုသောသက်သာခွင့်မှာ အဓိကအားဖြင့် တရားပြိုင်
များအား ဂေါပကလူကြီးတာဝန်မှ ထုတ်ပယ်၍ ဂေါပကလူကြီးသစ်များ ရွေးချယ်တင်မြှောက်စေရန်
ဖြစ်သည်။ ပြစ်မှုဆိုင်ရာအမှု၌ ဘုရားရှိခိုးကျောင်းပိုင်ငွေ ၁၇၃၉၂၊၉၅ ပြားကို အလုံသုံးစားပြုမှုဖြင့်
ခွဲဆိုထားလေသည်။ ထိုနှစ်နှစ်တွင် မှုခင်းဖြစ် အကြောင်းခြင်းရာများ မတူသောကြောင့် တရားမမှုကို
စစ်ဆေးနေဆဲတွင် ပြစ်မှုဆိုင်ရာအမှုကို ဆိုင်းငံ့ထားခြင်းအားဖြင့် အကျိုးရှိမည်မဟုတ်ပေ။

လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံး ရွှေနေ့ မစ္စတာ ဘီကေဆင်း။

လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးဘသန်း။

ဗဟိုတရားရုံး ရွှေနေ့ မစ္စတာ အမ်၊ အေဆူတမ်း။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာအမှတ် ၆၆။
† ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၆ တွင်၊ ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဇွန်လ
၁၁ ရက်နေ့စွဲပါ ရန်ကုန်တိုင်း တရားရုံး၏ အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

၁၉၇၆

ဘီ၊အင်၊
ပက်ထရို
နှင့်

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ဘင်္ဂါတာ
ပက်ထရို)။

ရန်ကုန်မြို့ အလုံ ပဒေသာလမ်း၊ အမှတ် ၁၅ တွင် ရှုခိုးကျောင်း ရှိသည့်။ ထိုကျောင်း၌ ဝတ်ပြုသူ လေးဦးတို့က တရားလိုပြုလုပ်၍ ဘီ၊ အင်၊ ပက်ထရိုနှင့် ဘဂဝပက်ထရိုတို့ပါဝင်သော ဂေါပက လူကြီးများအား တရားပြိုင်အဖြစ်ဖြင့် ရန်ကုန် တိုင်း တရားရုံး၊ ၁၉၇၄ ခုနှစ်၊ တရားမကြီးမှု အမှတ် ၃ တွင် တရားစွဲဆိုခဲ့သည်။ ထို့နောက် ဘဂတာ ပက်ထရိုလ်က ဘီ၊ အင်၊ ပက်ထရို အပေါ်တွင် ထိုကျောင်းပိုင် ငွေ ၁၇၃၉၂၊ ဤပြားကို အလွဲသုံးစား ပြုမှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ အရ ဦးတိုက် လျှောက်ထားတရားစွဲဆိုပြန်ရာ အလုံ မြို့နယ် တရားရုံးက ၁၉၇၄ ခုနှစ်၊ ပြစ်မှု ဆိုင်ရာ အမှုကြီး အမှတ် ၁၆၄ ဟု သတ်မှတ်၍ စစ်ဆေးခဲ့သည်။ ဘီ၊ အင်၊ ပက်ထရိုက မိမိအပေါ် စွဲဆိုသော ပြစ်မှု ဆိုင်ရာအမှုကို အထက်ဖော်ပြပါ တရားမမှုအား စစ်ဆေး နေစဉ်အတွင်း ဆိုင်းငံ့ထားပါရန် လျှောက်ထားသည်။ မူလရုံးက ထိုလျှောက် ထားချက်ကို ငြင်းပယ်ခဲ့သည်။ ဘီ၊ အင်၊ ပက်ထရိုက ရန်ကုန်တိုင်း တရားရုံး၊ ၁၉၇၅ ခုနှစ် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၆ တွင် ထပ်မံ လျှောက်ထားရာ၌လည်း မအောင်မြင် သဖြင့် ဗဟိုတရားရုံးသို့ ဆက်လက် လျှောက်ထားခြင်းဖြစ်သည်။

သက်သေမလာသောကြောင့်ဖြစ်စေ၊ အခြားသင့်လျော်သော အကြောင်းကြောင့် ဖြစ်စေ တရားရုံးက ပြစ်မှုဆိုင်ရာ အမှုကို ရွှေ့ဆိုင်းရန် လိုအပ်သည်ဟု ယူဆလျှင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၄ အရရွှေ့ဆိုင်းနိုင်သည်။ စစ်ဆေးကြားနာဆဲ တရားမ မှုနှင့် ပြစ်မှုဆိုင်ရာ အမှုတို့တွင် အမှုသည်များတူညီနေပြီး ဆုံးဖြတ်ရန် အကြောင်းအရာ သည်လည်း တူညီနေလျှင် သော်လည်းကောင်း၊ တရားမမှု၌ သေချာကျနစွာ စစ်ဆေး ပြီးမှ ပြစ်မှုဆိုင်ရာ အမှုကို စစ်ဆေးပါက ပိုမို လွယ်ကူမည့်ပြင်၊ အမှန်တရားကို ဖော်ထုတ် ရာ၌ အထောက်အကူ ရနိုင်လျှင် သော်လည်း ကောင်း ပြစ်မှုဆိုင်ရာ အမှုကို ဆိုင်းငံ့ထား သင့်ပေသည်။

ယခုကိစ္စတွင် သက်ဆိုင်ရာ တရားမကြီးမှုနှင့် ပြစ်မှုဆိုင်ရာ အမှုတို့၌ အမှုသည်များ မတူညီကြောင်း တွေ့ရှိရသည်။ ထို့ပြင်တရားမမှု၌ တောင်းဆိုထားသောသက်သာခွင့်မှာ အဓိက အားဖြင့် တရားပြိုင်များအား ဂေါပက လူကြီးတာဝန်မှ ထုတ်ပယ်၍ ဂေါပက လူကြီးအသစ်များ ရွေးချယ်တင်မြှောက်စေရန်ဖြစ်သည်။ ပြစ်မှုဆိုင်ရာ အမှု၌ ဘုရား ရှုခိုးကျောင်းပိုင် ငွေ ၁၇၃၉၂၊ ဤပြားကို အလွဲသုံးစား ပြုမှုဖြင့် စွဲဆိုထားပေသည်။ ထိုနှစ်မှုတွင် မှုခင်း ဖြစ်အကြောင်းခြင်းရာချင်း မတူသောကြောင့် တရားမမှုကို စစ်ဆေး နေဆဲတွင် ပြစ်မှုဆိုင်ရာ အမှုကို ဆိုင်းငံ့ထားခြင်းအားဖြင့် အကျိုးရှိမည် မဟုတ်ပေ။ ပြစ်မှုဆိုင်ရာ အမှုကို ဆိုင်းငံ့ထားရန် အကြောင်းမရှိသဖြင့် လျှောက်လွှာကို ပယ်လိုက် သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ်ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးလှမောင်နှင့် ဦးစိုးလှိုင် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မောင်ပေါက်စ

† ၁၉၇၆

နှင့်

မေလ ၁၅ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ကိုစီတင်)*

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၇၊ တရားခံအား ပြစ်မှုထင်ရှားသောကြောင့် အမှုမှ လွတ်ခွဲလျှင် တရားခံထံမှ ဖမ်းဆီးရမိသော သက်သေခံပစ္စည်းကို တရားခံအား ပြန်ပေးခြင်း မှန် မမှန်။

ဆုံးဖြတ်ချက်။ ။ သက်သေခံပစ္စည်းသည် ခိုးမှုနှင့်မပတ်သက်ဟူ၍ တရားခံအဖြစ်မှ လွတ်ခွဲလျှင် သာမန်အားဖြင့် ယင်းပစ္စည်းကို မူရင်းလက်ဝယ် ထားရှိသူထံ ပြန်ပေးရမည် ဖြစ်သောကြောင့် သက်သေခံပစ္စည်းကျွဲမနှင့် ယင်းမှပေါက်ပွားသော ကျွဲကလေးတို့အား အမှုမှ အပြီးအပြတ်လွှတ် လိုက်သောအခါ လက်ဝယ်ထားရှိသူ မောင်ပေါက်စအား ပြန်ပေးစေရန် ညွှန်ကြားသည့် မြို့နယ် တရားရုံး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပေသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ့ ဦးခင်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးသိန်းလွန်း။

သက်သေခံပစ္စည်း ပြန်ပေးခြင်းနှင့်ပတ်သက်၍ လျှောက်ထားသော အမှုဖြစ်သည်။ လျှောက်ထားသူ မောင်ပေါက်စနှင့် ၃ ဦးတို့အပေါ် လျှောက်ထားခံရသူ မောင်စံတင်က မိမိ၏ ကျွဲခိုးယူမှုနှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀ အရ၊ တောင်ငူ မြို့နယ် တရားရုံး တွင်တရားစွဲသည်။ တရားရုံးက အမှု ကြားနာစဉ်အတွင်း မောင်ပေါက်စထံမှ ကျွဲမကို သိမ်းယူ၍ မောင်စံတင်သို့ အခမဲ့နှင့် ပေးထားသည်။ ယင်းကျွဲမမှာ ကျွဲကလေး တကောင်မွေးဖွားခဲ့သည်။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၄၂၂ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၉ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ အောက်ဘိုဘလ ၂၁ ရက် နေ့စွဲပါ ပဲခူးတိုင်း (တောင်ငူမြို့ရုံးထိုင်) တရားရုံး၏ အမိန့်ကို ပြန်၍ဆင်ခြင်မှု။

၁၉၇၆

မောင်ပေါက်စ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ကိုစံတင်)။

အမှု စစ်ဆေးပြီးဆုံးသောအခါတွင် မြို့နယ် တရားရုံးက မောင်ပေါက်စနှင့် ဥဦး တို့အား ပြစ်မှု မထင်ရှားသောကြောင့် အမှုမှ အပြီးအပြတ် လွှတ်သည်။ သက်သေခံ ပစ္စည်းကျွဲမနှင့် ယင်းကျွဲမမှ မွေးဖွားသော ကျွဲကလေးကို မောင်ပေါက်စပြန်ပေး လေသည်။ ယင်းအမိန့်ကို မောင်စံတင်က မကျေနပ်သောကြောင့် ပဲခူးတိုင်းတရားရုံး တွင် ပြင်ဆင်မှု လျှောက်ထားရာ သက်သေခံပစ္စည်းနှင့် ပတ်သက်သော မူလတရားရုံး၏ အမိန့်ကို ပယ်ဖျက်၍ ကျွဲမနှင့်ကျွဲကလေးကို မောင်စံတင်အား ပြန်ပေးစေရန် အမိန့် ချမှတ်သည်။ ယင်းအမိန့်ကို မောင်ပေါက်စက မကျေနပ်သောကြောင့် ဗဟိုတရားရုံးသို့ ရောက်ရှိလာသော အမှုဖြစ်လေသည်။

အမှု စစ်ဆေးကြားနာသော တရားရုံးသည် အမှုပြီးဆုံးသောအခါ သက်သေခံ ပစ္စည်းနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၇ အရ သင့်လျော်သော အမိန့်တရပ်ကို ချမှတ်သည်။ ယေဘုယျအားဖြင့် တရားခံအား ပြစ်မှုမထင်ရှားသော ကြောင့် အမှုမှ ပိတ်ခွဲလျှင် တရားခံထံမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းကို ယင်းထံပြန်ပေးရမည်သာဖြစ်သည်။

ယခု အမှုတွင် ပြစ်မှုနှင့် ပတ်သက်လျက် ရှိသော သက်သေခံပစ္စည်း ကျွဲမနှင့် ယင်းမှ မွေးဖွားသော ကျွဲကလေးတို့အား မူလတရားရုံးက တရားခံကို ပြန်ပေးခြင်းမှာ ကျွဲပျောက်ဆုံးသည်ဆိုသော တရားလိုက ယင်းကျွဲမသည် မိမိပျောက်ဆုံးသော ကျွဲမ ဖြစ်ကြောင်း တင်ပြ နိုင်စွမ်း မရှိသောကြောင့် ဖြစ်ပေသည်။ ရုံးရွေ့သို့ သက်သေခံ ပစ္စည်းအဖြစ် ရောက်ရှိလာသော ပစ္စည်းသည် ခိုးမှုနှင့် မပတ်သက်ဟူ၍ တရားခံအား အပြစ်မှ လွတ်ခွဲလျှင် သာမန်အားဖြင့် ယင်းပစ္စည်းကို မူရင်းလက်ဝယ် ထားရှိသူထံ ပြန်ပေးရမည် ဖြစ်သောကြောင့် သက်သေခံ ပစ္စည်းကျွဲမနှင့် ယင်းမှ ပေါက်ဖွားသော ကျွဲကလေးအား အမှုမှအပြီးအပြတ် လွှတ်လိုက်သော မူရင်းလက်ဝယ် ထားရှိသူ မောင်ပေါက်စအား ပြန်ပေးစေရန် ညွှန်ကြားသည့် မြို့နယ် တရားရုံး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပေသည်။ ထို့ကြောင့်ပဲခူးတိုင်းတရားရုံး၏ အမိန့်ကို ပယ်ဖျက်၍ သက်သေခံ ပစ္စည်း ကျွဲမနှင့် ထိုကျွဲမမှ ပေါက်ဖွားသော ကျွဲကလေးတို့ကို လျှောက်ထားသူ မောင်ပေါက်စအား ပြန်ပေးစေရန် အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ အဖွဲ့ဝင်များအဖြစ် ဦးကြည်မြနှင့် ဦးသန့်စင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

ဦးကျင်စိန် *

† ၁၉၇၆

ဩဂုတ်လ
၂ ရက်။

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့်
ဥပဒေပုဒ်မ ၁၄ (၁)၊ ထောင်ဒဏ်ချမှတ်ခြင်း၊ ယင်းထောင်ဒဏ်မှ ချုပ်ရက်များကိုနှုတ်ပြီး
ကျန်ရှိနေသေးသော ထောင်ဒဏ်အစား ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခြင်း၊ ဥပဒေနှင့်
ညီညွတ်ခြင်း ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်း
သည့်ဥပဒေပုဒ်မ ၁၄ (၁) အရ အနည်းဆုံး ထောင် ၆ လ၊ အပြစ်ပေးရမည်ဖြစ်သည်။ မြို့နယ်
တရားရုံးသည်ထောင်ဒဏ် ၆ လ ကျခံစေရန်နှင့်ချုပ်ရက် ၅ လ ၆ ရက်ကိုနှုတ်ပယ်စေရန်ညွှန်ကြား
ခြင်းသည် ဥပဒေနှင့်လျော်ညီသော်လည်း၊ ကျန်ထောင်ဒဏ် ၂၄ ရက်အစား ဒဏ်ငွေ ၁၀၀၀ဝိပေး
စေရန် အမိန့်မှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးကျော်မောင်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဗဟိုတရားရုံး ရွှေနေ ဦးဘိုးသာ။

ဤပြင်ဆင်မှုကို တနင်္သာရီတိုင်း တရားရေးကော်မတီ၏ ထောက်ခံတင်ပြချက်
အရ ဗဟိုတရားရုံးမှ အမှုတွင် ကြားနာခြင်းဖြစ်သည်။ ဦးကျင်စိန်ဆိုသူ၏ နေအိမ်
တွင်နိုင်ငံခြား အိမ်သုံးလူသုံး ပစ္စည်းကျပ် ၅၀၀၀ ဖိုးခန့် ဖမ်းဆီးရမိ သောကြောင့်
၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ
အပ်နှင်းသည့် ဥပဒေပုဒ်မ ၁၄ (၁) အရ၊ ထားဝယ်မြို့နယ် တရားရုံးကစွဲချက်
တင်သောအခါ အပြစ်ရှိကြောင်း ဝန်ခံသည်။ ထို့ကြောင့် ဦးကျင်စိန် အပေါ် ထောင်ဒဏ်
၆ လကျခံစေရန်နှင့် ယင်းထောင်ဒဏ်အနက်မှ ချုပ်ရက် ၅ လနှင့် ၆

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၁၂၇ (က)။

† ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၄ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ မေလ
၁၈ ရက်နေ့စွဲပါ တနင်္သာရီတိုင်း တရားရုံး၏အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
နှင့်
ဦးကျင်စိန်။

ရက်နုတ်ပြီး၊ ကျန်ထောင်ဒဏ် ၂၄ ရက်အစားဒဏ်ငွေ ကျပ် ၁၀၀၀ ပေးဆောင်
စေရန်နှင့်ပျက်ကွက်လျှင်နောက်ထပ် ထောင်ဒဏ် ၆ လကျခံစေရန်အမိန့်ချမှတ်သည်။

ဤသို့မြို့နယ်တရားရုံး၏ အမိန့်မှာ တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း
တနင်္သာရီတိုင်း တရားရေးကော်မတီ၏ တင်ပြချက်ကို တနင်္သာရီတိုင်း တရားရုံးက
လက်မခံသောကြောင့် ယခုတဖန် ဗဟိုတရားရုံးသို့ တင်ပြခြင်းဖြစ်လေသည်။

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်
များအပ်နှင်းသည့် ဥပဒေပုဒ်မ ၁၄ (၁) အရ အနည်းဆုံး ထောင်ဒဏ် ၆ လ
အပြစ်ပေးရမည်ဖြစ်သည်။ မြို့နယ် တရားရုံးသည် ထောင်ဒဏ် ၆ လ ကျခံစေ
ရန်နှင့်ချုပ်ရက် ၅ လ ၆ ရက်ကို နုတ်ပယ်ပေးရန် ညွှန်ကြားခြင်းသည် ဥပဒေ
နှင့်လျော်ညီသော်လည်း ကျန်ထောင်ဒဏ် ၂၄ ရက်အစား ဒဏ်ငွေ ကျပ် ၁၀၀၀
ပေးစေရန်အမိန့်မှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်။ ထို့ကြောင့် ထားဝယ်မြို့နယ်
တရားရုံး၏အမိန့်ကို ပယ်ဖျက်၍ လျှောက်ထားခံရသူ ဦးကျင်စိန်သည် ဆိုရှယ်လစ်
စီးပွားရေးစနစ်တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေပုဒ်မ ၁၄
(၁) အရ ထောင်ဒဏ် ၆ လကျခံစေရန်နှင့် ဒဏ်ငွေ ၁၀၀၀ ပေးဆောင်ရန်
အကယ်၍ ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်လျှင် နောက်ထပ် ထောင်ဒဏ် ၆ လ
ကျခံစေရန် အမိန့်ချမှတ် လိုက်သည်။ ဦးကျင်စိန်သည် ထောင်ဒဏ်မှ ကျခံပြီးသည့်
ချုပ်ရက်များကို နုတ်ခွင့်ရှိသည့် အပြင် အမှုမှာ ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့
မတိုင်မီကကျူးလွန်ခဲ့ခြင်း ဖြစ်သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရအပြစ်
ဒဏ် ၃ ပုံတပုံလျှော့၍ခံစားနိုင်ရန် အမိန့် ချမှတ်လိုက်သည်။

ပြစ်မှုစောဒကမ္မ

ဥက္ကဋ္ဌအဖြစ် သူ့ဒီးအောင်ပေ၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးထွန်းအောင်ကျော်၊ ဦးလွင်မောင်၊
ဦးကြည်မြ၊ ဗိုလ်မှူးကြီးလှမောင်၊ ဦးစိုးလှိုင်နှင့် ဦးသန့်စင် တို့ပါဝင်သော
ဗဟိုထုတ်ဖော်ရေးအဖွဲ့ရွှေတွင်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

ဦးခွေး၊ အမှတ် ၇၇၊ ရန်ကုန်-မန္တလေး ကားလမ်း၊ ပြွန်တံဆာ •

၂ ၁၉၇၆
ဇန်နဝါရီလ
၃၁ ရက်။

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့်
ဥပဒေပုဒ်မ ၁၄ (၁)၊ လျှောက်ထားခံရသူသည် ကားပိုင်ရှင်တဦးဖြစ်ခြင်း၊ လုပ်ငန်းပမာဏ
အရ ရေနံနှင့်ရေနံထွက်ပစ္စည်းကို မည်မျှလက်ဝယ်ထားရှိနိုင်ခြင်း၊ အစိုးရကသာ ဝယ်ယူ
ရောင်းချရန် သတ်မှတ်သော ကုန်ပစ္စည်းများကို ရုပ်ကွက်အတွင်း မူလထန်ဖိုးဖြင့် ရောင်းချ
ခြင်းသည် ဥပဒေပြဋ္ဌာန်းချက်ပါပြစ်မှုကို ကျူးလွန်ရာရောက် မရောက်။

ဆုံးဖြတ်ချက်။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေအတွဲ ၅ တွင် ဓာတ်ယိုနှင့်ပတ်သက်သော
ဥပဒေကိုပြဋ္ဌာန်းပါရှိသည်။ ယင်းဥပဒေပုဒ်မ ၈ တွင် လူတဦးတယောက်သည် ဓာတ်ဆီ ၆ ဂါလံထက်
မပိုလျှင် သို့လှောင်ထားရန်အတွက် ခွင့်ပြုမိန့်မလိုကြောင်း ဖော်ပြထားပေသည်။ တဖန်ပုဒ်မ
၉ တွင် ဓာတ်ဆီကား ပိုင်ရှင်ဖြစ်သူလျှင် မိမိဓာတ်ဆီကား၌ မူလပါရှိပြီးဖြစ်သော ဓာတ်ဆီများ
အပြင်၊ စည်းကမ်းနှင့်အညီဓာတ်ဆီဂါလံ ၂၀ ကို အပိုဆောင်ထားရန်အတွက် ခွင့်ပြုမိန့်မလိုကြောင်း
ဖော်ပြထားသည်။ လျှောက်ထားခံရသူထံမှဖမ်းဆီးရမိသောဓာတ်ဆီများမှာ ၁၃၂ ဂါလံဖြစ်သဖြင့်၊
ဥပဒေအဖွဲ့ပြုချက်ထက် ပိုမိုသိုလှောင်ထားရှိခြင်းမှာ ထင်ရှားသည်။ ဦးခွေးသည် မိမိအိမ်မှ ဖမ်းဆီး
ခြင်းခံရသောပစ္စည်းများကို သိုလှောင်ခြင်း၊ အမြတ်တင်ရောင်းချခြင်းမဟုတ်ပဲ ရုပ်ကွက်တွင်
မူလထန်ဖိုးဖြင့် မျှဝေသုံးစွဲခြင်းသာဖြစ်ကြောင်း ဗဟိုထုတ်ဖော်ရေးအဖွဲ့က သုံးသပ်ထားကြောင်း
တွေ့ရှိရသည်။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့က ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှု
အတွက် လှုပ်နှိုးခွင့်များအပ်နှင်းသည့် ဥပဒေပုဒ်မ ၁၃ (၃) အရ ပြစ်မှုမြောက်ရန်မှာ ပြန်လည်
ရောင်းချသူသာဖြစ်သောကြောင့် အချင်းအသိုင်းပြန်လည်ရောင်းချခြင်း၊ အရှုံးခံ၍ ပြန်လည်ရောင်း
ချခြင်း၊ အမြတ်ဖြင့် ပြန်လည်ရောင်းချခြင်း စသည်တို့မှာ ပြဿနာမဟုတ်ကြောင်း တင်ပြသည်။
၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့်
ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၉၆၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ထော်လှန်ရေးကောင်စီ
ဥပဒေအမှတ် ၁)။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုစောဒကမ္မအမှတ် ၃။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြစ်မှုအမှတ် ၂၄၆ (ခ) တွင် ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဇွန်လ
၁၃ ရက်နေ့စွဲပါ ဗဟိုထုတ်ဖော်ရေးအဖွဲ့၏အမိန့်ကိုစောဒကတက်မှု။

၁၉၇၆

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် နှင့် ဦးခွေး၊ အမှတ် ၇၇၊ ရန်ကုန်-မန္တလေး ကားလမ်း၊ ပြန်တံဆာ။

ပုဂံမ ၁၃ (၁) တွင် ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ “အစိုးရကသာဝယ်ယူရောင်းချရန် ဆတ် မှတ်သော ကုန်ပစ္စည်းများကို ပုဂ္ဂိုလ်တိုင်းအနေဖြင့် ပြန်လည်ရောင်းချရန်အလို့ငှာ ဝယ်ယူခြင်း ရယူခြင်း၊ ကြိတ်ခွဲပို့ပြင်ဆင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်းစသော ကုန်သွယ်ရေးလုပ်ငန်းများကို ပြုလုပ်ခြင်း၊ ဤကဲ့သို့ ပြုလုပ်သည်ကိုအားပေးခြင်း” ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် အငြင်းမထွက်သောအချက် များနှင့် ဥပဒေပြဋ္ဌာန်းချက်များအရ လျှောက်ထားခံရသူသည် နိုင်ငံတော်ကသာ လုပ်ပိုင်ခွင့် ရှိသည့် ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ပြန်လည်ရောင်းချခြင်းပြစ်မှုတို့ကို ကျူးလွန်ကြောင်းထင်ရှားလျက်ရှိပေသည်။

စောဒကတရားလိုအတွက်။ ။ ဗဟိုဥပဒေရုံး၊ ဦးမျိုးထွန်းလင်း၊ ညွှန်ကြားရေးမှူး။
စောဒကတရားခံအတွက်။ ။ ဗဟိုတရားရုံးရှေ့နေ၊ ဦးရဲထွန်း။

ဤအမှုမှာ ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၄၆ (၁) တွင် ချမှတ်သော၊ ဗဟိုတရားစီရင်ရေးအဖွဲ့၏ စီရင်ချက်ကို ဥပဒေနှင့် မညီညွတ်ဟု ယူဆ သောကြောင့်၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့က ယင်း၏ ဥပဒေပုဒ်မ ၇ (၁) အရ၊ စောဒကတင်သွင်းသောအမှုဖြစ်သည်။

အမှုအကြောင်းအရာ အကျဉ်းချုပ်မှာ ညောင်လေးပင်မြို့နေ ဦးခွေး၏နေအိမ်တွင် ဓာတ်ဆီ၊ ချောဆီ၊ စက်ဆီနှင့် ရေနံဆီများ မောင်ခိုရောင်းချလျက် ရှိကြောင်းသတင်း ရရှိသောကြောင့် ရှာဖွေရေးအဖွဲ့က ဦးခွေး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေသော အခါတွင်—

(၁) ဂီယာဆီ	၉ ဂါလံ၊
(၂) အမဲဆီ	၆၈ ဂါလံ၊
(၃) ဓာတ်ဆီ	၁၃၂ ဂါလံ၊
(၄) ဒီဇယ်ဆီ	၅၇ ဂါလံ၊
(၅) ရေနံဆီ	၂၃၀ ဂါလံ၊
(၆) ရေနံချေး	၁၁၅ ဂါလံ၊
(၇) စက်ဆီ	၅၇ ဂါလံ၊
(၈) ပေပါလွတ်	၄၇ လုံး၊
(၉) ဓာတ်ဆီပုံးလွတ်	၄ လုံး၊
(၁၀) ဓာတ်ဆီဘုံသိုင်	၁ ခု၊

တို့ကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။ ပစ္စည်းများစုစုပေါင်းတန်ဖိုးမှာ ၂၆၆ ကျပ် ၁၇ ပြား ဖြစ်သည်။ ဤသို့ တွေ့ရှိသောကြောင့် ဦးခွေးနှင့် သားမောင်ငွေသိန်းတို့ အပေါ်

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့်ဥပဒေအရ၊ ညောင်လေးပင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

၁၉၇၆

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာ နိုင်ငံတော် နှင့် ဦးခွေး၊ အမှတ် ၇၇၊ ရန်ကုန်-မန္တလေး ကားလမ်း၊ ပြန်တံဆာ။

မြို့နယ်တရားရုံးက တရားခံများအပေါ် ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေး စနစ်တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေပုဒ်မ ၁၄ (၁) အရ၊ အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ထောင်ဒဏ် ၁ နှစ်ကျခံစေရန်နှင့် သက်သေခံ ပစ္စည်းများကို ပြည်သူပိုင်သိမ်းစေရန် အမိန့်ချမှတ်သည်။ ဦးခွေးနှင့် မောင်ငွေသိန်း တို့ကတိုင်းတရားရုံးသို့ အယူခံသောအခါတွင် ဦးခွေးအပေါ် ထောင်ဒဏ် ၁ နှစ် အစား၊ ထောင်ဒဏ် ၆ လသို့ပြောင်းလဲသတ်မှတ်၍ မောင်ငွေသိန်းကို အမှုမှအပြီး အပြတ်လွှတ်စေရန် အမိန့်ချမှတ်ခဲ့သည်။ ယင်းအမိန့်ကို ဦးခွေးကမကျေနပ် သောကြောင့် ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းသောအခါ၊ ဗဟို တရားစီရင်ရေးအဖွဲ့က ဦးခွေး အပြီးအပြတ် လွှတ်စေရန်နှင့် သက်သေခံ ပစ္စည်းများကိုလည်း ဦးခွေး သို့ပြန်လည်ပေး စေရန်အမိန့်ချမှတ်ခဲ့သည်။

ယင်းကဲ့သို့အမိန့်ချမှတ်ခဲ့ခြင်းကို၊ သက်သေခံဥပဒေပုဒ်မ ၃ တွင်ပါရှိသော ဥပဒေ အကြောင်းခြင်းရာများအပေါ်မူတည်၍၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့က စောဒကမှု တင်သွင်းခြင်းဖြစ်သည်။ သက်သေခံဥပဒေပုဒ်မ ၃ ၌၊ တရားရုံးသည်အမှု တွင်ပေါ်ပေါက်သော အကြောင်းခြင်းရာများကို စဉ်းစားသောအခါ၌ အမှုအခြေ အနေအရ ဗာရေးယူသင့်သော အကြောင်းခြင်းရာများ တည်ရှိတန်ရာသည်ဟု ယူဆလျှင် ယင်းအကြောင်း ခြင်းရာများသည် ပေါ်လွင်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗဟိုတရားစီရင်ရေးအဖွဲ့က ဦးခွေးအား အမှုမှအပြီးအပြတ် လွှတ်ရာတွင် အ ထောက်အထားပြုသော အချက်များမှာ ဦးခွေးသည် မိမိ၏ လုပ်ငန်းပမာဏအရ ရေနံထွက်ကုန်ပစ္စည်းများကို လက်ဝယ်ထားရှိခြင်း၊ ယင်းပစ္စည်းများကို အမြတ်တင်၍ ရောင်းချရန်သို့လှောင်ခြင်းမဟုတ်ပဲ၊ ရပ်ကွက်တွင် လိုအပ်သည့်အခါ၌ မူလတန်ဖိုးဖြင့် မျှဝေသုံးစွဲခြင်း ဖြစ်ပွားသောကိစ္စသည် ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှု အတွက်လုပ်ပိုင်ခွင့်များအပ်နှင်းသည့် ဥပဒေအရ ဘောင်မဝင်ခြင်း အစရှိသောအချက် များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းအကြောင်း ပြုချက်များကို ဥပဒေအရ ဝေဖန်သုံးသပ်ရန် လိုအပ်ပေသည်။

ဦးခွေးတွင် ဓာတ်ဆီတင် မော်တော်ကား ၂ စီး၊ လူနှင့်ကုန်တင် မော်တော်ကား ၄ စီး၊ စုစုပေါင်းကား ၆ စီးရှိသည်။ ဖမ်းဆီးရမိသော ရေနံနှင့်ရေနံထွက်ပစ္စည်းမှာ လုပ်ငန်းပမာဏအရ လက်ဝယ်ထားနိုင်ကြောင်း ဗဟိုတရားရေးစီရင်အဖွဲ့က ယူဆထား

၁၉၇၆

ပြည်ထောင်စု
ဆိုရှယ်လစ်
အမှုထမ်းမြန်မာ
နိုင်ငံတော်
နှင့်
ဦးခွေး၊
အမှတ် ၇၇၊
ရန်ကုန်မန္တလေး
ကားလမ်း၊
ပြန်တံဆာ။

လေသည်။ သို့ရာတွင် ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့က ဦးခွေးထံမှ ဖမ်းဆီး
ရမိသောပစ္စည်းများသည်၊ သာမန်အားဖြင့် မော်တော်ကား ပိုင်ရှင်တဦး သို့လျှောက်
ထားရှိနိုင်သည့် ပမာဏထက် ပိုမိုများပြားနေကြောင်း တင်ပြသည်။ မည်ရွှေမည်မျှ
ပိုမိုများကြောင်းကိုကားဖော်ပြခြင်းမပြုခဲ့ပေ။

ဤအချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံ ဥပဒေအတွဲ ၅ တွင်
ဓာတ်ဆီနှင့်ပတ်သက်သော ဥပဒေ၌ ပြဋ္ဌာန်းပါရှိသည်။ ယင်းဥပဒေပုဒ်မ ၈ တွင်
လူတဦးတယောက်သည် ဓာတ်ဆီ ၆ ဂါလံထက် မပိုလျှင်၊ သို့လျှောက်ထားရန်အတွက်
ခွင့်ပြုမိန့်မလိုကြောင်း ဖော်ပြထားလေသည်။ တဖန်ပုဒ်မ ၉ တွင်၊ မော်တော်ကား
ပိုင်ရှင်ဖြစ်ခဲ့လျှင်၊ မိမိမော်တော်ကား၌ မူလပါရှိပြီးဖြစ်သော ဓာတ်ဆီများ အပြင်
စည်းကမ်းနှင့်အညီ ဓာတ်ဆီဂါလံ ၂၀ ကိုအပို ဆောင်းထားရန်အတွက် ခွင့်ပြုမိန့်
မလိုကြောင်းဖော်ပြထားသည်။ ဦးခွေးထံမှ ဖမ်းဆီးရမိသော ဓာတ်ဆီများမှာ ၁၃၂
ဂါလံဖြစ်သည်။ ယင်းဓာတ်ဆီများကို သို့လျှောက်ထားရှိခြင်းမှာ ပြဋ္ဌာန်းထားသော
သက်ဆိုင်ရာဥပဒေ၏ ခွင့်ပြုချက်ထက်ပိုမိုများပြားနေကြောင်းထင်ရှားသည်။ ဤကဲ့သို့
ဓာတ်ဆီနှင့်သက်ဆိုင်သော အက်ဥပဒေကို ကိုးကားခြင်းသည် ယင်းဥပဒေအရ အပြစ်
ရှိ မရှိဟူသောအချက်ကို စဉ်းစားရန် မဟုတ်ပဲ၊ ဦးခွေးထံမှပိုမိုခြင်းရှိ မရှိ ချင့်ချိန်နိုင်ရန်
အတွက်သာဖြစ်သည်။

ဦးခွေးသည် မိမိအိမ်မှ ဖမ်းဆီးခြင်းခံရသော ပစ္စည်းများကို ဘိုလှောင်ခြင်း၊
အမြတ်တင်ရောင်းချခြင်းမဟုတ်ပဲ၊ ရပ်ကွက်တွင်မူလတန်ဖိုးဖြင့် မျှဝေသုံးစွဲခြင်းသာ
ဖြစ်ကြောင်း ဗဟိုတရားစီရင်ရေးအဖွဲ့က သုံးသပ်ထားကြောင်း တွေ့ရှိရသည်။ ပြည်သူ့
ဥပဒေအကျိုးဆောင်အဖွဲ့က ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်
ပိုင်ခွင့်များအပ်နှင်းသည့် ဥပဒေပုဒ်မ ၁၃ (၃) အရ ပြစ်မှုမြောက်ရန်မှာ၊ ပြန်လည်
ရောင်းချမှုသာဖြစ်သောကြောင့် အရင်းအတိုင်း ပြန်လည် ရောင်းချခြင်း၊ အနှုံးခံ၍
ပြန်လည်ရောင်းချခြင်း၊ အမြတ်ဖြင့် ပြန်လည်ရောင်းချခြင်း စသည်တို့မှာ ပြဿနာ
မဟုတ်ကြောင်းတင်ပြသည်။ ထို့ကြောင့် ဗဟိုတရားစီရင်ရေးအဖွဲ့နှင့် ပြည်သူ့ဥပဒေ
အကျိုးဆောင်အဖွဲ့တို့သည် ဖြစ်ပျက်သည့် အကြောင်းခြင်းရာ တမျိုးတည်းပေါ်တွင်
တရားဥပဒေကြောင်း ယူဆချက်နှင့် စပ်လျဉ်း၍ ကွဲပြားခြားနားလျက် ရှိပေသည်။

အမှုကိုလေ့လာသောအခါတွင်၊ ဦးခွေးသည် ကျပ် ၂၀၀၀ ကျော်တန်ရှိသော
ရေနံနှင့်ရေနံထွက်ပစ္စည်းများကို သို့လျှောက်ထားရှိခြင်းနှင့် ပတ်သက်၍ သော်လည်း
ကောင်း၊ ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သော်လည်းကောင်း အငြင်းမထွက်ပေ။
ထို့ပြင်ဦးခွေးသည် ရေနံနှင့် ရေနံထွက် ပစ္စည်းများကို၊ ရပ်ကွက်တွင် မူလတန်ဖိုးဖြင့်
ရောင်းချခြင်းနှင့်ပတ်သက်၍လည်းအငြင်းမထွက်ချေ။

၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့် များအပ်နှင်းသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၉၆၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁) ပုဒ်မ ၁၃ (၁) တွင် ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍—

၁၉၇၆
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
နှင့်
ဦးခွေး၊
အမှတ် ၇၇၊
ရန်ကင်း-မန္တလေး
ကားလမ်း၊
ပြန်တံဆာ။

“အစိုးရကသာ ဝယ်ယူရောင်းချရန်သတ်မှတ်သော ကုန်ပစ္စည်းများကို ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ပြန်လည်ရောင်းချရန် အလို့ငှာဝယ်ယူခြင်း၊ ရယူခြင်း၊ ကြိတ်ခွဲပို့ပြင်မှုမီးမခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်းစသော ကုန်သွယ်ရေးလုပ်ငန်းများကို ပြုလုပ်ခြင်း၊ ဤကဲ့သို့ ပြုလုပ်သည်ကို အားပေးခြင်း”

ဟူ၍ဖော်ပြထားသည်။

ထို့ကြောင့် အငြင်းမထွက်သော အချက်များနှင့် ဥပဒေပြဋ္ဌာန်းချက်များကို လေ့လာသုံးသပ်ရာတွင် ဦးခွေးသည် နိုင်ငံတော် အစိုးရကသာ လုပ်ကိုင်ခွင့်ရှိသည့် ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ် ထားရှိခြင်းနှင့် ပြန်လည်ရောင်းချခြင်း ပြစ်မှုတို့ကို ကျူးလွန်ကြောင်း ထင်ရှားလျက် ရှိပေသည်။ ဤကဲ့သို့ ထင်ရှားလျက်နှင့် ဦးခွေးအား အပြစ်မရှိဟု ယူဆခြင်းမှာ ဥပဒေ၏ရည်ရွယ်ချက်ကို ပျက်ပြယ်နိုင်ဖွယ်ရာ ရှိပေလိမ့်မည်။ ထို့ကြောင့် ဗဟို တရားစီရင်ရေးအဖွဲ့၏ တွေ့ရှိချက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှု အတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေအရ၊ ဘောင်မဝင်ပါဟု ဆိုခြင်းကို ကျွန်ုပ်တို့လက်မခံနိုင်ချေ။ ယင်းစီရင်ချက်နှင့် အမိန့်ကို ပယ်ဖျက်၍ ဦးခွေးအပေါ်၌ ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့်ဥပဒေပုဒ်မ ၁၄ (၁) အရ၊ တိုင်းတရားရုံးက ချမှတ်ထားသော ထောင်ဒဏ် ၆ လကျခံစေရန်နှင့် သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်အမိန့်ကိုအတည်ပြုလိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးကြည်မြတ်တို့ ပါဝင်သော ပဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၅
ဩဂုတ်လ
၁၂ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

မောင်စံထွန်း *

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ (၂)၊ တရားခံအား ပြစ်ဒဏ်တိုးမြှင့်လိုလျှင်ရင်းအား ကြားနာရန်လိုခြင်း။

ဆုံးဖြတ်ချက်။ ။ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၄၃၉ (၂) အရ ပြင်ဆင်မှုကြားနာသော တရားရုံးသည် တရားခံအပေါ် အပြစ်ဒဏ်တိုးမြှင့်လိုလျှင် တရားခံအား အကြောင်းကြားစာထုတ်၍ ကြားနာရန်လိုအပ်သည်။ ယင်းသို့ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမှာ ဥပဒေအရ လွဲမှားလျက် ရှိသည်။ တရားခံအားကြားနာခြင်းမရှိပဲ အပြစ်ဒဏ်တိုးမြှင့်ပေးသောအမိန့်မှာ ဥပဒေနှင့်ဆန့်ကျင် လျက်ရှိသည်။

ပြင်ဆင်ရန် လျှောက်ထား သူ့အတွက်။ ။ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။

လျှောက်ထားသူ မောင်စံထွန်းအပေါ် တောင်ကုတ်မြို့နယ် တရားရုံးက ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂)၊ ၃၂၆ အရ၊ ထောင်ဒဏ် ၇ နှစ်နှင့် ထောင်ဒဏ် ၃ နှစ်တို့ကို တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်သည်။ ရခိုင်ပြည်နယ် တရားရုံး က အပြစ်ဒဏ်ကို တိုးမြှင့်၍၊ ထောင်ဒဏ် တံသက်တကျွန်း ကျခံစေရန် အမိန့်ချ သည်။ ဤသို့ အမိန့်ချခြင်းမှာ သေဆုံးသူ၏ ဇနီးက အပြစ်ဒဏ် နည်းလွန်းကြောင်း လျှောက်ထားသောကြောင့်ဖြစ်သည်။ ပြည်နယ် တရားရုံးသည် တရားခံအပေါ် အ ကြောင်းကြားခြင်း မရှိပဲ ယင်းကွယ်ရာတွင် အမှုကိုကြားနာ၍ အပြစ်ဒဏ် တိုးမြှင့် ပေးကြောင်း ပေါ်ပေါက်သည်။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၁၁၇ (ခ)။

† ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃ (ခ) တွင် ချမှတ်သော၊ ၁၉၇၅ ခုနှစ်၊ ဇေဇော်ဝါရီလ ၁၁ ရက်နေ့စွဲပါ၊ ရခိုင်ပြည်နယ် (သံတွဲမြို့နယ်) တရားရုံး၏ အမိန့်ကို ပြန်၍ ဆင်ခြင်မှု။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၄၃၉ (၂) အရ၊ ပြင်ဆင်မှုကြားနာသော တရားရုံးသည် တရားခံအပေါ် အပြစ်ဒဏ် တိုးမြှင့်လိုလျှင် တရားခံအား အကြောင်းကြားစာထုတ်၍ ကြားနာရန် လိုအပ်သည်။ ယင်းသို့ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမှာ ဥပဒေအရ လွဲမှားလျက်ရှိသည်။ တရားခံအား ကြားနာခြင်းမရှိပဲ အပြစ်ဒဏ် တိုးမြှင့်ပေးသော အမိန့်မှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည် ဖြစ်သောကြောင့် ရခိုင်ပြည်နယ် တရားရုံး၏ အပြစ်ဒဏ် တိုးမြှင့်သည့်အမိန့်ကို ပယ်ဖျက်၍ ပြင်ဆင်မှုကို တရားဥပဒေနှင့် လျော်ညီစွာ ထပ်မံကြားနာပြီး လိုအပ်သည့် အမိန့်ကို ချမှတ်စေရန် ညွှန်ကြားလိုက်သည်။

၁၉၇၆
 မောင်စံထွန်း
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်။

ပြစ်မှုဆိုင်ရာစောဒကမ္မ

ဥက္ကဋ္ဌအဖြစ်သူရဦးအောင်ဖေ၊ အဖွဲ့ဝင်များအဖြစ်ဦးလွင်မောင်၊ ဗိုလ်မှူးကြီးလှမောင်၊ ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ ဦးသန့်စင်၊ ဦးကြည်မြနှင့်ဦးစိုးလှိုင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွေ့တွင်

† ၁၉၇၆
မတ်လ ၅ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နှင့် ထွန်းမြင့်ကြူ *

သက်သေခံဥပဒေပုဒ်မ ၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ (၁) (ခ)။ ၁၀၉/၂၀၁/၁၀၉၊ ညီအရင်း ဖြစ်သူကိုသတ်ပြီး၊ အလောင်းကိုဖျောက်ဖျက်ရန် စေခိုင်းမှု လူသတ်မှုကို အပြီးအပြတ်လွှတ်ခဲ့ခြင်း၊ အကျင့်စာရိတ္တကောင်းသူမဟုတ်သည့်ပြင်ကြံရာပါများဖြစ်ခြင်း အကြောင်းကြောင့် သက်သေ၏ ထွက်ချက်များကို အလေးမထားနိုင်၊ ထွက်ဆိုချက်များ ယုတ္တိမတန်ဟုယူဆခဲ့ခြင်း၊ သက်သေထွက်ချက်များ ကဲ့လဲ့ချက်များပါဝင်ကြောင်း ထွေရှိခြင်း၊ သက်သေခံ ဥပဒေပုဒ်မ ၃ပါ ပြဋ္ဌာန်းချက်နှင့်ညီညွတ်ရန် ယထာဘူတကျစွာ သုံးသပ်ဆုံးဖြတ်ရန် လိုခြင်း။

ဆုံးဖြတ်ချက်။ ။ ခင်မောင်ကြူနှင့်မြင့်ဦးတို့သည် အကျင့်စာရိတ္တကောင်းသူများမဟုတ်သည့် ပြင် ပြစ်မှုကျူးလွန်ရာ၌ ကြံရာပါများဖြစ်ခဲ့ကြ၍ ၎င်းတို့၏ထွက်ချက်များကို အလေးမထားနိုင်ဟု ဗဟိုတရားစီရင်ရေးအဖွဲ့က ယူဆထားသည်။ သို့ရာတွင် ဤအချက်မျှဖြင့် ယင်းတို့၏ထွက်ဆိုမှု အားလုံးကိုငြင်းပယ်ရန် အကြောင်းလုံလောက်မည်မထင်ပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ သက်သေသည် အကျင့်စာရိတ္တမကောင်းသူဖြစ်၍ မမှန်မကန်ထွက်ဆို လိမ့်မည်ဟုသံသယကင်းဖွယ်ရာဖြစ်နိုင်သော်လည်း၊ ယင်း၏ထွက်ဆိုချက်မှာ ယုတ္တိတန်သော အချက် အလက်များပါဝင်ပြီး ထင်ရှားသော အထောက်အထားပေါ်လွင်ခဲ့လျှင် ယင်း၏ထွက်ဆိုချက်ကို သက်သေခံအဖြစ် ထည့်သွင်းစဉ်းစားရမည်သာဖြစ်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ အမှုများတွင် သက်သေထွက်ချက်များ၌ အနည်းနှင့်အများဆိုသလို ကဲ့လဲ့ချက်များရှိနိုင်ပေသည်။ ကဲ့လဲ့ချက်ရှိတိုင်း သက်သေ၏ထွက်ချက်တရားလုံးကို စွန့်ပယ်ရန်မဟုတ် ပေ။ တရားစီရင်ရေးအဖွဲ့အနေဖြင့် အဓိကကျသော အချက်များတွင် ကဲ့လဲ့မှုမရှိပဲ အထောက် အထားပြည့်စုံနေလျှင် အဓိကမကျသော ကဲ့လဲ့ချက်များကို ထည့်သွင်းစဉ်းစားရန်လိုမည်မဟုတ်ချေ။

ထပ်မံဆုံးဖြတ်ချက်။ ။ ဗဟိုတရားစီရင်ရေးအဖွဲ့သည် ခင်မောင်ကြူနှင့်မြင့်ဦးတို့၏ထွက်ဆိုချက် များကို ထသီးတခြားခွဲထုတ်စဉ်းစားခဲ့ခြင်းဖြစ်ရာ၊ ဤကဲ့သို့ စဉ်းစားမှုမပြုပဲ အခြားသက်သေခံ

* ၁၉၇၅ခုနှစ်၊ ပြစ်မှုဆိုင်ရာ စောဒကမ္မအမှတ် ၁။
† ၁၉၇၄ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၆၇ တွင်ချမှတ်သော ၁၉၇၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့စွဲပါ ဗဟိုတရားစီရင်ရေးအဖွဲ့၏ အမိန့်ကိုစောဒကဝင်မှု။

အထောက်အထားများနှင့် ပူးပေါင်းစဉ်းစား၍ ဖြစ်တန်ရာသော အကြောင်းခြင်းရာများ ရှိ မရှိ၊
ယင်းအကြောင်းခြင်းရာများအရဖြစ်မှုပေါ်လွင်ထင်ရှားခြင်းရှိ မရှိ စသည်တို့ကို ယထာဘူတကျစွာ
ဆုံးသတ်ဆုံးဖြတ်မှုသာလျှင် သက်သေခံဥပဒေပုဒ်မ ၃ ၏ ပြဋ္ဌာန်းချက်နှင့်ညီညွတ်ပေမည်။

၁၉၇၆
ထွန်းမြင့်ကြူ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်။

အယူခံ တရားလိုအတွက်။ ။ ဦးမျိုးထွန်းလင်း။
အယူခံ တရားခံအတွက်။ ။ ဦးကျော်မြင့်၊ ဒေါ်တင်တင်မြင့်နှင့် ဦးရဲထွန်း။

ဦးအရင်းဖြစ်သူ သန့်လွင်ကြူအားသတ်ပြီး အလောင်းကို 'ဖျောက်ဖျက်ရန် စေ
ခိုင်းမှုဖြင့် ထွန်းမြင့်ကြူအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ နှင့်
၂၀၁/၁၀၉ တို့အရ တရားစွဲဆိုခဲ့သည်။ အထူးရာဇဝတ်ရုံးအမှတ် ၅/၁၉၇၃ (ရန်ကုန်)
က ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၉ သတ်မှတ် စစ်ဆေးကြားနာပြီး၊
ထွန်းမြင့်ကြူအပေါ် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရမှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၃၀၂ (၁) (ခ)/၁၀၉ အရ၊ သေဒဏ်ကျခံစေရန်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၂၀၁/၁၀၉ အရ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထိုအမိန့်ကို ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ အထူးရာဇဝတ်ရုံးများဆိုင်ရာ အတည်ပြု
အဖွဲ့ (၂)က အမိန့်အမှတ် ၁/၁၉၇၄ ဖြင့်အတည်ပြုခဲ့သည်။ ထွန်းမြင့်ကြူက အယူခံ
သည်။ ဗဟိုတရားစီရင်ရေးအဖွဲ့က ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၆၇
သတ်မှတ်၍ ကြားနာပြီး ထွန်းမြင့်ကြူအပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂
(၁) (ခ)/၁၀၉ အရ၊ ပြစ်မှုထင်ရှား စီရင်ခြင်းနှင့် သေဒဏ်ကျခံစေရန် အမိန့်ကို
ပယ်ဖျက်ကာ ယင်းစွဲချက်နှင့် ပတ်သက်၍ အပြီးအပြတ်လွှတ်ခဲ့သည်။ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၂၀၁/၁၀၉ အရ ပြစ်မှုထင်ရှား စီရင်ခြင်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန်
အမိန့်ကိုမူ အတည်ပြုခဲ့သည်။ ယင်းသို့အပြီးအပြတ် လွှတ်ခဲ့ခြင်းကြောင့် အရေးကြီး
သည့် ဥပဒေပြဿနာ ပေါ်ပေါက်ပါသည်ဟု အကြောင်းပြလျက် ပြည်ထောင်စု
ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ကိုယ်စား ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့က
ပြည်သူ့ တရားသူကြီးအဖွဲ့ ဥပဒေပုဒ်မ ၁၈ (ခ)နှင့် ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့
ဥပဒေပုဒ်မ ၇ (စ) တို့အရ စောဒကမှု တင်သွင်းခြင်းဖြစ်သည်။

အမှုဖြစ်ပွားပုံမှာ ဤသို့ဖြစ်သည်။ ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း အမှတ်
၁၅၆ တွင် ဦးစံကြူနှင့်ဇနီး ဒေါ်အေးကျော့တို့သည် သားသမီး ၆ ယောက် (ထွန်းမြင့်
ကြူ၊ ကိုထွန်းကြည်၊ မသင်းသင်းကြူ၊ မစန်းရီ၊ သန့်လွင်ကြူ၊ ခင်မောင်ကြူ)နှင့်
အတူ နေထိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဦးစံကြူ သေဆုံးခဲ့သည်။ ထိုနောက်စီးပွားရေး
အဆင်မပြေမှုကြောင့် ထွန်းမြင့်ကြူနှင့် ကိုထွန်းကြည်တို့ စကားများကြပြီး ကိုထွန်း
ကြည်သည် ပဲခူးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မစန်းရီနှင့် ခင်မောင်ကြူတို့သည်

၁၉၇၆
ထွန်းမြင့်ကြူ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

၁၉၇၇ ခုနှစ်၊ မတ်လတွင် စားမေးပွဲများ ပြေဆိုပြီးနောက် ပဲခူးမြို့သို့ ရောက်ရှိနေခိုက် ဒေါ်အေးကျော့သည် ကမ္ဘာအေးစေတီလမ်း နေအိမ်မှ ပျောက်သွားသည်။ နောက် များမကြာမီ သန့်လွင်ကြူလည်း ထိုနေအိမ်မှ ပျောက်သွားပြန်သည်။ ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခင်မောင်ကြူက မိခင် ဒေါ်အေးကျော့နှင့် အစ်ကို သန့်လွင်ကြူ တို့ ပျောက်ဆုံးနေကြောင်း မိမိနှင့် ရင်းနှီးသူ ဆစ်ဒနီဂျီအား ပြောပြသည်။ ဆစ်ဒနီဂျီက အထောက်အတော် တဦးအား သတင်းပေးသည်။ ယင်းသတင်းအရ အမျိုးသား ထောက်လှမ်းရေးအဖွဲ့က ခင်မောင်ကြူနှင့် မြင့်ဦးတို့အား စစ်ဆေးသောအခါ သဲလွန် စများ ရရှိသဖြင့် ဆက်လက်ဆောင်ရွက်ရန် အင်းစိန်မြို့ မှုခင်းတပ်ဖွဲ့သို့ လွှဲအပ်ခဲ့သည်။ အင်းစိန်မြို့ မှုခင်းတပ်ဖွဲ့က စုံစမ်းစစ်ဆေးသောအခါ ခင်မောင်ကြူနှင့် မြင့်ဦးတို့သည် ထွန်းမြင့်ကြူက ငွေပေး၍ ဖေခိုင်းချက်အရ သန့်လွင်ကြူအားသတ်ပြီး အလောင်းကို မြှုပ်နှံဖျောက်ဖျက်ခဲ့ကြောင်း အထောက်အထားများ ရရှိသဖြင့် ထွန်းမြင့်ကြူအပေါ် တွင် အထူးရာဇဝတ်ရုံးအမှတ် ၅/၁၉၇၃ (ရန်ကုန်) ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၉ သတ်မှတ်၍ တရားစွဲဆိုခြင်းဖြစ်သည်။ ဒေါ်အေးကျော့နှင့် ထွန်းမြင့်ကြူတို့ စကားများကြရာမှ ထွန်းမြင့်ကြူက လက်လွန်ခြေလွန်ဖြစ်ကာ ဒေါ်အေးကျော့အား သတ်ခဲ့ပြီး အလောင်းကို မြှုပ်နှံဖျောက်ဖျက်ခဲ့ကြောင်းအထောက်အထားများ ရရှိသဖြင့် ထွန်းမြင့်ကြူအပေါ်တွင် အထူးရာဇဝတ်ရုံးအမှတ် ၅/၁၉၇၃ (ရန်ကုန်) / ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၁၀ သတ်မှတ်၍ သီးခြားတရားစွဲဆိုခဲ့သည်။

အမှုတွင် ခင်မောင်ကြူနှင့် မြင့်ဦးတို့အား အစိုးရ သက်သေများအဖြစ် တရားလို သက်မှုပြခဲ့သည်။ ထွန်းမြင့်ကြူ ခိုင်းစေချက်အရ သန့်လွင်ကြူအား သတ်ပြီး၊ အလောင်းကို မြှုပ်နှံဖျောက်ဖျက်ခဲ့ပုံကို ခင်မောင်ကြူ (လိုပြ ၂) နှင့် မြင့်ဦး (လိုပြ ၃) တို့က ခရေစေ့တွင်းကျ ထွက်ဆိုခဲ့ကြသည်။ ခင်မောင်ကြူသည် ဦးသန်းစိန် (လိုပြ ၂၉) နာယကအဖြစ် ပါဝင်သော မြို့နယ်တရားစီရင်ရေးအဖွဲ့ ရွှေမှောက်၌ ဖြောင့်ချက်ပေးခဲ့ သည်။ ခင်မောင်ကြူ၏ ဖြောင့်ချက်သည် သက်သေခံအမှတ် “၇” ဖြစ်သည်။ မြင့်ဦးသည် ဦးကံရှိန် (လိုပြ ၃၀) နာယကအဖြစ်ပါဝင်သော မြို့နယ်တရားစီရင်ရေး အဖွဲ့ရွှေမှောက်၌ ဖြောင့်ချက်ပေးခဲ့သည်။ မြင့်ဦး၏ဖြောင့်ချက်သည်သက်သေခံအမှတ် “က” ဖြစ်သည်။

ခင်မောင်ကြူက ထွက်ဆိုသည်မှာ မိခင်ဖြစ်သူ ဒေါ်အေးကျော့သည် ပဲခူးမြို့သို့ မရောက်လာသဖြင့် ခင်မောင်ကြူက အိမ်တွင် ဒေါ်အေးကျော့ရှိ မရှိ ထွန်းမြင့်ကြူသို့ တယ်လီဖုန်းဆက်၍ မေးမြန်းသောအခါ ထွန်းမြင့်ကြူက ပြန်လည်ဖြေကြားခြင်း မပြုပဲ အရေးကြီးသောစကား ပြောလိုသည်ဟုဆိုကာ ခင်မောင်ကြူအား လှည်းတန်းဈေးရှိ စေတနာရှင် လက်ဖက်ရည်ဆိုင်မှ စောင့်နေရန် ချိန်းဆိုသည်။ ခင်မောင်ကြူသည်

ထွန်းမြင့်ကြူ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ထိုဆိုင်မှ စောင့်နေစဉ် ထွန်းမြင့်ကြူသည် ကိုယ်ပိုင် ဟိလ်မင်ကားဖြင့် ရောက်လာပြီး ခင်မောင်ကြူအား လွတ်လပ်ရေး ပန်းခြံဆီသို့ ခေါ်ဆောင်သွားသည်။ ကားပေါ်တွင် ထွန်းမြင့်ကြူက ခင်မောင်ကြူအား မသင်းသင်းကြူ၏ လက်ဝတ်လက်စားများကို ယူသလွှားဟု ဖမ်းသည်။ ခင်မောင်ကြူက မိန်းမတောင်းရန် ငွေလိုသဖြင့် ခိုးယူမိကြောင်း ဝန်ခံသည်။ ထွန်းမြင့်ကြူက မသင်းသင်းကြူ အမြတ်တနိုးထားသော ပစ္စည်းများဖြစ်၍ ပြန်ပေးရန် တောင်းသည်။ ထိုလက်ဝတ်လက်စားများကို မိခင် ဒေါ်အေးကျော့ယူသည်ဟု ထင်မှတ်၍ မေးမြန်းမိရာမှ စကားများကြပြီး လက်လွန်သွားသဖြင့် ဒေါ်အေးကျော့ သေဆုံးသွားကြောင်း၊ အလောင်းကို လိုခြုံသောနေရာထွင် မြှုပ်နှံထားကြောင်း ထွန်းမြင့်ကြူက ပြောပြသည်။ ဤကိစ္စကို သန့်လွင်ကြူ သိသွားပါက အမှုပေါ်လာမည် စိုးရသောကြောင့် သန့်လွင်ကြူအား သတ်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်ရန် ခင်မောင်ကြူအား ခိုင်းစေသည်။ ခိုင်းစေသည့် အတိုင်း ဆောင်ရွက်လျှင် ခင်မောင်ကြူ အလိုရှိသော ငွေကိုပေးမည်ဟု ထွန်းမြင့်ကြူက ပြောသည်။ လက်သပ်ရန် ငွေလိုနေသော ခင်မောင်ကြူက ဆောင်ရွက်ပေးမည်ဟု ပြန်ပြောသည်။ ထွန်းမြင့်ကြူ၏ အစီအစဉ်မှာ ခင်မောင်ကြူသည် ဧပြီလ နောက်ဆုံး ရက်သတ္တပတ်တွင် ည ၁၀ နာရီအချိန်ခန့်၌လာရန် ၊ ထိုအချိန်၌ နောက်ဖေးတံခါးမကြီးကလန်မချပဲထားမည်။ အိမ်တွင် သန့်လွင်ကြူ တယောက်တည်း ရှိနေစေမည်။ သတ်ခ ငွေ ၃၀၀၀ ကျပ်ကို စားပွဲအံ့ဆွဲတွင် အသင့်ထည့်ထားမည် စသည်တို့ဖြစ်သည်။ ဤအစီအစဉ်အတိုင်း ခင်မောင်ကြူသည် မြင့်ဦးနှင့်အတူ သွားရောက်၍ သန့်လွင်ကြူအား သတ်ပြီး အလောင်းကို ထွန်းမြင့်ကြူ၏အိပ်ခန်း အောက်တည့်တည့်၌ မြှုပ်နှံလိုက်သည်ဟု ခင်မောင်ကြူက ထွက်ဆိုခဲ့ပေသည်။

ဗဟိုတရားစီရင်ရေး အဖွဲ့က ခင်မောင်ကြူ၏ ထွက်ချက်ကို ယုံကြည်လက်ခံရန် မသင့်ကြောင်း အောက်ပါ အချက်များကို ဖော်ပြလျက် သုံးသပ်ခဲ့သည်။

ထွန်းမြင့်ကြူက မိခင်ဖြစ်သူအား ခြေလှန်လက်လွန် သတ်မိခဲ့ကြောင်း ပြောပြပြီး၊ ညီဖြစ်သူ သန့်လွင်ကြူကိုလည်း သတ်ပေးရန် စေခိုင်းသောအခါတွင် မိခင်ပျောက်၍ သောကဗျာပါဒများနေသည့် ခင်မောင်ကြူ စိတ်လှုပ်ရှားမှု မရှိလှပဲ သဘောတူခဲ့သည်ဆိုသောအချက်၊ မြင့်ဦးကို ခင်မောင်ကြူက ရန်ကုန်သို့လိုက်လျှင် ငွေရပေါက် ရှိကြောင်းသာပြော၍ ခေါ်လာပြီး ထွန်းမြင့်ကြူ၏ အိမ်အနီးကျမှ သန့်လွင်ကြူကို သတ်လျှင် အစ်ကို ထွန်းမြင့်ကြူထံမှ ငွေရမည်ဖြစ်ကြောင်း ပြောပြလိုက်သောအခါ မြင့်ဦးက ချက်ချင်းလက်ခံ သဘောတူလိုက်သည် ဆိုသောအချက်၊ သတ်ခငွေ ၃၀၀၀ ကျပ်အနက် ၉၀၀ ကျပ်ကို မြင့်ဦးအားပေးပြီး ကျန်ငွေကို ခင်မောင်ကြူ ယူသည်ဟု ဆိုရာ၌ ဤမျှလောက်သောငွေဖြင့် ရန်ငြိုးမရှိသော အစ်ကို သန့်လွင်ကြူအား ရက်

၁၉၇၆

ထွန်းမြင့်ကြူ
နှင့်

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ရက်စက်စက် သတ်ဖြတ်လိုက်သည် ဆိုသောအချက် စသည်တို့ဖြစ်သည်။ ဤအချက် များကို ယုတ္တိမတန်ဟု ဗဟိုတရားစီရင်ရေး အဖွဲ့က ယူဆထားရာ၊ ထိုယူဆချက်များ သည် ထွက်ဆိုချက်များတွင် ခြုံငုံ၍ ပါရှိသော အကြောင်းခြင်းရာများနှင့် ကိုက်ညီ ခြင်း မရှိဟု ကျွန်ုပ်တို့ သုံးသပ်မိကြသည်။ ခင်မောင်ကြူနှင့် မြင့်ဦးတို့သည် ငွေရိပ်သ် ဆိုလျှင် ဘယ်ဖြစ်မှုမဆို ကျူးလွန်ရန် ဝန်လေးကြမည် မဟုတ်သည့် ငွေဆာနေသော မိုက်ရှူးရဲကလေးများ ဖြစ်ကြရာ ငွေကြေးဖြင့် မက်လုံးပေးလိုက်ခြင်းကြောင့် ထွန်းမြင့် ကြူ၏ ခိုင်းစေချက်ကို လွယ်လင့်တကူ လက်ခံခဲ့သော အချက်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပေသည်။

ငွေလိုချိန်မှာ ငွေရရှိ သန့်လွင်ကြူကို သတ်ရပါသည်ဟု ခင်မောင်ကြူက ထွက် ဆိုရာ၌ ထွန်းမြင့်ကြူ ထားခဲ့သည်ဆိုသော ငွေ ၃၀၀၀ ကျပ်ကို သန့်လွင်ကြူအား မသတ်ပဲ စားပွဲအံ့ဆွဲမှု ဟူသွားလျှင်လည်း ဖြစ်နိုင်ပါလျက် လွယ်လွယ်နှင့် ရနိုင်သော ငွေကို လွယ်လွယ်မဟူပဲလူသတ်ပြီးမှ ယူသည်ဟုဆိုသည်ကို မယုံကြည်ကြောင်း၊ ထွန်းမြင့်ကြူသည် မိခင်အားသတ်၍ ရာဇဝတ်ကောင် ဖြစ်ကြောင်း ခင်မောင်ကြူ သိပြီးဖြစ်သဖြင့် ထွန်းမြင့်ကြူက အန္တရာယ်ပေးနိုင်မည် မဟုတ်သောကြောင့် ၎င်းအား ကြောက်စရာ မလိုကြောင်း ဗဟိုတရားစီရင်ရေး အဖွဲ့က အကြောင်းပြထားလေသည်။ ဤနေရာ၌ အစ်ကိုကြီး ထွန်းမြင့်ကြူအား အစဉ်ကြောက်ရွံ့ ရိုသေနေခဲ့ရသည့် ခင်မောင်ကြူ ဘဝကိုလည်း စဉ်းစားသင့်ပေသည်။ ထွန်းမြင့်ကြူ ဒေါသထွက်မိလျှင် စိတ်လိုက်မာန်ပါ လုပ်တတ်ကြောင်း၊ လူသတ်မှုတခုကိုလည်း ကျူးလွန်ထားကြောင်း ခင်မောင်ကြူ သိထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လည်း ခင်မောင်ကြူသည် ထွန်းမြင့် ကြူအား မလန်ဆန်ဝံ့တော့ပဲ ထွန်းမြင့်ကြူ စီစဉ်သည့်အတိုင်း ဆောင်ရွက်ပေးခဲ့ရ ခြင်းသာ ဖြစ်ပေမည်။

ပြေလဲ နောက်ဆုံးပတ်တွင် သတ်ရမည်ဟု ဆိုသော်လည်း နေ့ရက်အတိအကျ သတ်မှတ်ပေးခြင်း မရှိသဖြင့် ခင်မောင်ကြူသည် သန့်လွင်ကြူအား သတ်ရန် လာရောက်သောအခါ နေအိမ်၌ သန့်လွင်ကြူ ရှိမရှိ ကြိုတင်ခန့်မှန်းရန် လွယ်မည် မဟုတ်ခြင်း၊ သို့သော်ငြားလည်း သန့်လွင်ကြူ တယောက်တည်း အဆင်သင့် ရှိနေ သဖြင့် ကိစ္စပြီးအောင် ဆောင်ရွက်နိုင်သည် ဆိုခြင်းတို့ကိုလည်း ဗဟိုတရားစီရင်ရေး အဖွဲ့က သံသယဖြစ်ခဲ့သည်။ သို့ရာတွင် ထွန်းမြင့်ကြူသည် ထိုကဲ့သို့သော အခြေ အနေကို စီစဉ်ရန်ခဲယဉ်းလှမည် မဟုတ်ပေ။ ထွန်းမြင့်ကြူ အနေဖြင့် ထိုအချိန်ပိုင်း အတွင်း အိမ်၌သန့်လွင်ကြူ တယောက်တည်း ရှိနေရေးအတွက် မသင်းသင်း ကြူအား အခြားတနေရာသို့ ရောက်ရှိနေရန် ဖန်တီးမည်ဆိုလျှင် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

၁၉၇၆
ထွန်းမြင့်ကြူ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော် ။

ည ၂၀ နာရီ အချိန်နေ့တွင် မောင်ကြီးမည်းမည်းထဲမှာ စေ့ထားသောအိမ်မကြီးတံ
ခါးကို ခင်မောင်ကြူက တို့ တွန်းဖွင့်ရာ အသံမည်သွားသောကြောင့် လူနိုးသံကြားပြီး လ
တယောက် မီးခလုတ်ဖွင့်ရန် အိမ်လယ်ခန်းဘက်သို့ လာသံကြားရကြောင်း၊ ထိုအခါ
ခင်မောင်ကြူက အနီးမှ အသင့်ရရှိသော တုတ်ကိုယူ၍ ရိုက်လိုက်ရာ ထိုသူ လဲကျ
သွားကြောင်း၊ မြင့်ဦးက ထိုလူအား ချုပ်ကိုင်ထားပြီး ခင်မောင်ကြူက အသင့်ပါ
လာသော ဓားဖြင့် ထိုးလိုက်ကြောင်း၊ ထိုနောက် မီးခလုတ်ကိုဖွင့်ကြည့်ရာ ရင်အုံတွင်
ခါးတန်းလန်းနှင့် လဲနေသည့် သန့်လွင်ကြူကို တွေ့ရကြောင်း၊ မသေပဲ လှုပ်နေသေး
သောကြောင့် မြင့်ဦးက ဓားနှင့်ထိုးလိုက်မ သန့်လွင်ကြူ သေသွားကြောင်း၊ ဤကဲ့သို့
မောင်နှင့်မည်းမည်းတွင် သန့်လွင်ကြူ ဟုတ်မဟုတ် မသေချာမီကပင် တုတ်နှင့်ရိုက်ခါး
နှင်ထိုးသည် ဆိုသည့်အချက်၊ လူသတ်ရန် ဓားပြောင်ကိုယူလာပြီးမှ ဘယ်ကပေါ် လာမှန်း
မသိသော တုတ်နှင့်ရိုက်၍ လဲသွားသော ထိုသူကို မြင့်ဦးက ချုပ်ကိုင်ထားစဉ် လူ ၂ ဦး
မည်သူမည်ဝါ မသိအောင် မောင်မောင်မည်းမည်းတွင် ခင်မောင်ကြူက ဓားနှင့်ထိုးလိုက်
သောအခါ မိမိထိုးလိုသူ၏ ရင်အုံကို မိမိရကြီး ထိုးနိုင်သည်ဟု ဆိုသည့်အချက်၊
ဤအချက်များသည်လည်း မဖြစ်နိုင်ဟု ဗဟိုတရားစီရင်ရေး အဖွဲ့က ယူဆခဲ့သည်။
အမှန်မှာ ခင်မောင်ကြူသည် ထွန်းမြင့်ကြူ၏ အစီအစဉ်အရ အိမ်၌ သန့်လွင်ကြူ
တယောက်တည်းသာ ရှိနေမည်ဖြစ်ကြောင်း ကြိုတင် သိထားပြီး ဖြစ်သည်။ ထို့ပြင်
ခင်မောင်ကြူသည် ထိုအိမ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်၍ ထိုအိမ်၏ အနေ
အထားနှင့် အိမ်တွင်း ပစ္စည်းများ၏ အနေအထားကို သိသူဖြစ်သည်။ ခင်မောင်ကြူ
၏ထွက်ချက်၌ အခန်းထဲမှ ထွက်လာသောသူကို အနီးရှိ တုတ်ဖြင့်ရိုက်လိုက်ရာ ထိုသူ
လဲကျသွားပါသည်ဟု ပါရှိသည်။ ခင်မောင်ကြူ၏ ယင်းထွက်ချက်ကို မှုခင်းဆရာဝန်
ကြီးက ထောက်ခံခဲ့သည်။ ဆရာဝန်ကြီးက သန့်လွင်ကြူ၏ အရိုးစဉ် ဦးခေါင်းခွံ၏
လက်ဝဲဘက် မျက်ခုံးရိုး နှာတံဘက်ပေါ်တွင် ချိုင့်ဝင်နေသည့် ကဲ့အက်ဒေါ်ရာတခ
တွေ့ရသည်ဟု ထွက်ဆိုသည်။ ထိုသို့လျှင် ခင်မောင်ကြူက သန့်လွင်ကြူအား တုတ်နှင့်
တချက် ရိုက်လိုက်ပါသည်ဆိုသည့် ထွက်ချက်မှာ ယုတ္တိရှိသည်။

သန့်လွင်ကြူအားသတ်၍ အလောင်းကို မြှုပ်နှံလိုက်ပြီးနောက် လူသတ်သည့်
ကိစ္စနှင့် ပတ်သက်၍ ခင်မောင်ကြူသည် ထွန်းမြင့်ကြူထံသို့ သတင်းပို့ခြင်း၊ ထွန်းမြင့်
ကြူနှင့် ဆွေးနွေးခြင်း၊ မေးမြန်းပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြ၊ မတွေ့ကြတော့
ပဲ သာမန် အသေးအဖွဲ့ ကိစ္စတရပ်ကဲ့သို့ နေလိုက်ကြသည် ဆိုသောအချက်သည်
သဘာဝနှင့် ဆန့်ကျင်နေသဖြင့် ယုတ္တိမတန်ဟု ဗဟိုတရားစီရင်ရေး အဖွဲ့က သုံးသပ်ခဲ့
သည်။ ဤအချက်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ပြီးနောက်ပိုင်းတွင် ထွန်းမြင့်ကြူ
သည် ပဲခူးမြို့ရှိ ဆွေမျိုးများထံသို့ သွားရောက်စဉ် ခင်မောင်ကြူနှင့် တွေ့ဆုံခဲ့ကြောင်း

၁၉၇၆
ထွန်းမြင့်ကြူ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ထိုမျှသာမကသေး ထွန်းမြင့်ကြူသည် ခင်မောင်ကြူအား မိမိနှင့် အတူနေစေရန် ကုက္ကိုင်းနေအိမ်သို့ပင် ခေါ်လာခဲ့ကြောင်း သက်သေခံ အထောက်အထားများ နှိပ်ပေသည်။ ထိုအချိန်များတွင် ခင်မောင်ကြူနှင့် ထွန်းမြင့်ကြူတို့သည် ဆွေးနွေးမေးမြန်း ပြောဆို နိုင်ကြပေလိမ့်မည်။

ခင်မောင်ကြူနှင့် မြင့်ဦးတို့သည် အကျင့်စာချိတ္တ ကောင်းသူများ မဟုတ်သည့် ပြင်၊ ဖြစ်မှုကျူးလွန်ရာ၌ ကြံရာပါများ ဖြစ်ခဲ့ကြ၍ သူတို့၏ ထွက်ချက်များကို အလေး မထားနိုင်ဟု ဗဟိုတရားစီရင်ရေး အဖွဲ့က ယူဆထားသည်။ သို့ရာတွင် ဤအချက်မျှဖြင့် ယင်းတို့၏ ထွက်ဆိုမှုအားလုံးကို ငြင်းငယ်ရန် အကြောင်းလုံလောက်မည် မထင်ပေ။ သက်သေသည် အကျင့်စာချိတ္တ မကောင်းသူဖြစ်၍ မမှန်မကန် ထွက်ဆိုလိမ့်မည်ဟု သံသယ မကင်းဖွယ်ရာ ဖြစ်နိုင်သော်လည်း ယင်း၏ ထွက်ဆိုချက်မှာ ယုတ္တိတန်သော အချက်အလက်များ ပါဝင်ပြီး တင်ရှားသော အထောက်အထား ပေါ်လွင်ခဲ့လျှင် ယင်း၏ ထွက်ဆိုချက်ကို သက်သေခံအဖြစ် ထည့်သွင်း စဉ်းစားရမည်သာ ဖြစ်သည်။

ခင်မောင်ကြူနှင့် မြင့်ဦးတို့၏ထွက်ဆိုချက်များတွင် ကွဲလွဲချက်များ ပါဝင်ကြောင်း တွေ့ရသည်။ အမှုများတွင် သက်သေထွက်ချက်များ၌ အနည်းနှင့် အများဆိုသလို ကွဲလွဲချက်များ ရှိနိုင်ပေသည်။ ကွဲလွဲချက်ရှိတိုင်း သက်သေ၏ ထွက်ဆိုချက် တခုလုံးကို စွန့်ပယ်ရန် မဟုတ်ပေ။ တရားစီရင်ရေး အဖွဲ့အနေဖြင့် အဓိက ကျသော အချက် များတွင် ကွဲလွဲမှု မရှိပဲ အလောက်အထား ပြည့်စုံနေလျှင် အဓိကမကျသော ကွဲလွဲ ချက်များကို ထည့်သွင်းစဉ်းစားရန် လိုမည် မဟုတ်ချေ။ အဓိကကျသော အချက်ကို ယုံကြည်လက်ခံရန်သာ ဖြစ်သည်။ ခင်မောင်ကြူနှင့် မြင့်ဦးတို့၏ ထွက်ဆိုချက်များ တွင် အဓိကကျသော အချက်များဖြစ်သည့် သန့်လွင်ကြူ၏ အလောင်း ဖူးဖော်ရရှိ ခြင်း၊ ထွန်းမြင့်ကြူက ပဲခူးမြို့သို့ စာများ ချေးသားခြင်း၊ သင်းသင်းကြူ၏ လက်ဝတ် လက်စားများ ခင်မောင်ကြူထံမှ ပြန်လည်ရရှိခြင်းတို့မှာ မှန်ကန်နေကြောင်း အထောက်အထားများ ခိုင်လုံစွာ တွေ့ရှိရသည်။ ဗဟိုတရားစီရင်ရေး အဖွဲ့သည် ခင်မောင်ကြူနှင့် မြင့်ဦးတို့၏ ထွက်ဆိုချက်များကို တသီးတခြား ခွဲထုတ်စဉ်းစားခဲ့ခြင်း ဖြစ်ရာ ဤသို့ စဉ်းစားမှု မပြုပဲ အခြား သက်သေခံ အထောက်အထားများနှင့် ပူးပေါင်းစဉ်းစား ဖြစ်တန်ရာသော အကြောင်းခြင်းရာများ ရှိ မရှိ၊ ယင်းအကြောင်း ခြင်းရာများအရ ပြစ်မှုပေါ်တွင် ထင်ရှားခြင်း ရှိ မရှိ စသည်တို့ကို ယထာဘူတကျစွာ သုံးသပ်ဆုံးဖြတ်မှသာလျှင် သက်သေခံ ဥပဒေပုဒ်မ ၃ ၏ ပြဋ္ဌာန်းချက်နှင့် ညီညွတ် ပေမည်။

ထွန်းမြင့်ကြူ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ထွန်းမြင့်ကြူ၏ ခိုင်းစေချက်အရ၊ သန့်လွင်ကြူအား သတ်ပြီး အလောင်းကို မြှုပ်နှံ ဖျောက်ဖျက်ခဲ့ကြောင်း ခင်မောင်ကြူနှင့် မြင့်ဦးတို့၏ ထွက်ချက်များကို ထောက်ခံသည့် အထောက်အထားများစွာ တွေ့ရပေသည်။ မသင်းသင်းကြူ၏ လက်ဝတ်လက်စားများ ပျောက်သွားသဖြင့် ထွန်းမြင့်ကြူက မိခင် ဒေါ်အေးကျော့အား စွပ်စွဲရာမှ စကားများကြပြီး ထွန်းမြင့်ကြူက လက်လွန်ခြေလွန်ဖြစ်ကာ ဒေါ်အေးကျော့အား သတ်မိကြောင်း၊ ထွန်းမြင့်ကြူသည် ခင်မောင်ကြူအား ဖွင့်ဟပြောပြပြီး ဤကိစ္စကို သန့်လွင်ကြူ ယခု မသိသေးသော်လည်း နောင်တွင် သိနိုင်သည်။ သန့်လွင်ကြူ သိသွား၍ ဤကိစ္စပေါ်သွားလျှင် ထွန်းမြင့်ကြူအဖို့ အန္တရာယ် ရှိနိုင်သဖြင့် သန့်လွင်ကြူအား နှုတ်ပိတ်ရန်လိုသည်။ ထို့ကြောင့် ထွန်းမြင့်ကြူစိတ်၌ သန့်လွင်ကြူအား သေစေလိုသောဆန္ဒ ဖြစ်ပေါ်စေနိုင်သည်။ ဤစိတ်ဆန္ဒအရ ထွန်းမြင့်ကြူက ခင်မောင်ကြူအား ငွေပေးပြီး သန့်လွင်ကြူကို သတ်၍ အလောင်းကို ဖျောက်ဖျက်ရန် ခိုင်းစေခဲ့ခြင်းမှာ မဖြစ်နိုင်စရာ မရှိပေ။ ခင်မောင်ကြူကလည်း မိန်းမခိုးရန် ငွေလိုနေခိုက် ဖြစ်သဖြင့် ထွန်းမြင့်ကြူ၏ ခိုင်းစေချက်ကို လက်ခံ၍ မြင့်ဦးနှင့်အတူ သွားရောက် ကျူးလွန်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ခင်မောင်ကြူနှင့် မြင့်ဦးတို့ ထွက်ချက်တွင် အရေးအကြီးဆုံးမှာ အစ်ကို၏ စေခိုင်းချက်ကြောင့် သန့်လွင်ကြူကိုသတ်၍ အိမ်တွင်း၌ မြှုပ်နှံထားခဲ့ပါသည်ဆိုသည့် အချက်ပင်ဖြစ်သည်။

ထွန်းမြင့်ကြူသည် ဒေါ်အေးကျော့နှင့် သန့်လွင်ကြူတို့ မရှိတော့ကြောင်း သိပါလျက်နှင့် အသက်ရှင်လျက် ရှိနေဘိသကဲ့သို့ ဒေါ်အေးကျော့နှင့် သန့်လွင်ကြူတို့၏ အမည်များဖြင့် ပဲခူးမြို့ရှိ ဆွေမျိုးများထံ လုပ်ကြံစာများ ရေးသားခဲ့သည့်အပြင်၊ အခြေအနေကို အကဲခတ်ရန် ဆွေမျိုးများထံသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့ကြောင်း၊ ခင်မောင်ကြူ (လိပြ ၂)၊ မစန်းရီ (လိပြ ၄)၊ ဒေါ်မိ (လိပြ ၅) နှင့်ကိုထွန်းကြည် (လိပြ ၆) တို့၏ ထွက်ချက်များနှင့် သက်သေခံစာများ (သက်သေခံ အမှတ် က၊ က-၁၊ ဃ နှင့် င) အရ ပေါ်လွင်သည်။ လက်ရေးကျမ်းကျင်သူ ဦးဖေသောင်း (လိပြ ၁၄) က ထွန်းမြင့်ကြူ၏ လက်ရေးဖြစ်ကြောင်း ထင်မြင်ချက်ပေးသည်။ ထွန်းမြင့်ကြူ၏ ယင်းအပြုအမူများသည် ပင် အဖြစ်မှန်ကို ဖုံးဖိလိုသည့် မရိုးမပြောင့်မူများ ဖြစ်ပေသည်။

ထို့အပြင် ဒေါ်အေးကျော့နှင့် သန့်လွင်ကြူတို့ ပဲခူးတွင် မရှိပါလျက် ပဲခူးမြို့သို့ ပြောင်းရွှေ့သွားလေဟန်ဖြင့် ထိုသူများ၏ အမည်များကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ပေးရန် ရလကသို့ ထွန်းမြင့်ကြူသည် လျှောက်ထားခဲ့ကြောင်း ဦးထိုက်

၁၉၇၆

ထွန်းမြင့်ကြူ

နှင်း
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

(လိပြ ၇) က ထွက်ဆိုသည်။ မိမိကျူးလွန်ခဲ့သည့် ပြစ်မှုကို ဖုံးကွယ်ရန် ထွန်းမြင့်ကြူ သည် ကြိုးပမ်းခဲ့ကြောင်း အထောက်အထား တရပ်ဖြစ်သည်။

မိခင်နှင့် ညီသေဆုံးမှုအတွက် ထွန်းမြင့်ကြူ လုံးဝမသိဟု ဆိုပါလျှင် မိမိ၏ မိခင် ရင်းနှင့် ညီအရင်းတို့ ပျောက်ဆုံးနေပါလျက် ပြည်သူ့ရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်း၊ မိမိကိုယ်တိုင် လိုက်လံရှာဖွေခြင်း စသည့်သဘာဝအားဖြင့် ဆောင်ရွက်သင့်သည် များကို စုဆောင်း ဆောင်ရွက်သင့်ပေသည်။ ယခုမူ တစုံတရာ မလုပ်ဆောင်ပဲ နေခဲ့ခြင်းသည်ပင်လျှင် ထွန်းမြင့်ကြူ၏ မရိုးမဖြောင့်သော အတွင်းသဘောကို ပေါ် လွင်စေသည်။

ဖြစ်ရပ်ကို ယုံကြည်ရမည့် အထောက်အထား တရပ်မှာ ခင်မောင်ကြူနှင့် မြင့်ဦး တို့ ညွှန်ပြသောနေရာ၌ သန့်လွင်ကြူ၏ အလောင်းကို တွေ့ရှိရခြင်း ဖြစ်ပေသည်။ ထိုနေရာသည် ထွန်းမြင့်ကြူ၏ အိမ်ခန်းအောက်တည့်တည့်၌ တည်ရှိသဖြင့် အခြား သူများ လာရောက်မြှုပ်နှံရန် မဖြစ်နိုင်လောက်အောင် ခဲယဉ်းသည့်နေရာ ဖြစ်သည်။ ခင်မောင်ကြူနှင့် မြင့်ဦးတို့ လိုက်လံပြသချက်အရ တရားရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုံးစိန် (လိပြ ၁၅)၊ ရလက အတွင်းရေးမှူး ဦးသန်းဝင်း (လိပြ ၁၆) နှင့် မြို့နယ် ဆရာဝန်ကြီး ဒေါ်မမလေး (လိပြ ၂၄) တို့၏ရှေ့တွင် တူးဖော်သောအခါ သန့်လွင်ကြူ ၏အလောင်းမှ ကြွင်းကျန်သည့် အရိုးစုကို တွေ့ရသည်။ ထိုအရိုးစုကို ပြစ်မှုဆိုင်ရာ ဆရာဝန်ကြီး ဦးခင်မောင်တိတ် (လိပြ ၂၇) က စစ်ဆေးကြည့်ရှုသောအခါ တင်ပဆို ရိုးသည် ညာဘက်သို့ အနည်းငယ်စောင်းနေကြောင်း တွေ့ရှိရသဖြင့် အသက်ရှင်စဉ်က သေဆုံးသူသည် လမ်းလျှောက်လျှင် ညာဘက်သို့ စောင်းပြီး လျှောက်လိမ့်မည်ဟု ထင်မြင်ချက်ပေးသည်။ သန့်လွင်ကြူ လမ်းလျှောက်လျှင် ခါးစောင်း၍ လျှောက် တတ်ကြောင်း ခင်မောင်ကြူ၏ ထွက်ချက်နှင့် ညီညွတ်ပေသည်။ ထို့အပြင် ဆရာဝန် ကြီးက ဦးခေါင်းခွံရိုး၏ လက်ဝဲဘက်မျက်ခုံးရိုး နှာတံဘက်ပေါ်တွင် ချိုင့်ဝင်နေသည့် ကဲ့အက်ဒဏ်ရာတခု တွေ့ရကြောင်း ထွက်ဆိုသည်။ ခင်မောင်ကြူက သန့်လွင်ကြူ အား တုတ်ဖြင့် ဦးခေါင်းကို တချက်ရိုက်ခဲ့သည်ဟု ထွက်ဆိုခဲ့ရာ ခင်မောင်ကြူနှင့် မြင့်ဦးတို့၏ ထွက်ချက်ကို ထောက်ခံသည့် အချက်တရပ် ဖြစ်ပေသည်။

ခင်မောင်ကြူနှင့် မြင့်ဦးတို့၏ ထွက်ချက်များနှင့် အထက်ဖော်ပြပါ သက်စသစ် အထောက်အထားများကို စုပေါင်းစဉ်းစားသောအခါ သန့်လွင်ကြူ သေဆုံးရခြင်း နှင့်ပတ်သက်၍ ထွန်းမြင့်ကြူ၌ တာဝန်ရှိကြောင်း ကျွန်ုပ်တို့ သုံးသပ်မိပေသည့်။

ထွန်းမြင့်ကြူက အချင်းဖြစ်ပွားချိန်၌ မိမိသည် မိုးညိုမြို့သို့ ရောက်ရှိနေပါသည်ဟု ထွက်ဆိုသော်လည်း ခိုင်လုံအောင် သက်သေ မပြနိုင်ပေ။ ဦးလှမောင်နှင့် ဦးကျင်

ဆွေ (ခံပြု ၃ နှင့် ၄) တို့သည် ထွန်းမြင့်ကြူအား တီတိကျကျ ထောက်ခံထွက်ဆိုခြင်း မပြုနိုင်ကြချေ။

အမှုတရားကို ရှုံ့ငုံ၍ သုံးသပ်ကြည့်လျှင် ထွန်းမြင့်ကြူသည် ခင်မောင်ကြူနှင့် မြင့်ဦးတို့ကို ငွေပေးပြီး နည်းပေးလမ်းပြု၍ သန့်လွင်ကြူအား အသတ်ခိုင်းကြောင်း ထင်ရှားသည့်အပြင်၊ ခင်မောင်ကြူနှင့် မြင့်ဦးတို့ကလည်း ထွန်းမြင့်ကြူ၏ ခိုင်းစေချက်အရ သန့်လွင်ကြူကို ကြိုတင်ကြံစည်၍သတ်ပြီး အလောင်းကို မြှုပ်နှံဖျောက်ဖျက်ခဲ့ကြောင်း ထင်ရှားစွာ တွေ့ရှိရပေသည်။ မူလရုံးက ထွန်းမြင့်ကြူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်ကျခံစေရန်နှင့် ပုဒ်မ ၂၀၁/၁၀၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် ချမှတ်ခဲ့သည့် အမိန့်သည် ဥပဒေအရ မှန်ကန်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဗဟိုတရားစီရင်ရေး အဖွဲ့က ထွန်းမြင့်ကြူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ နှင့် စပ်လျဉ်း၍ အပြီးအပြတ် လွတ်ခွင့်ကို ကျွန်ုပ်တို့ ပယ်ဖျက်ပြီး မူလရုံး၏ အမိန့်ကို အတည်ပြုလိုက်သည်။

၁၉၇၆
ထွန်းမြင့်ကြူ
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ပြစ်မှုဆိုင်ရာစောဒကမ္မ

ဥက္ကဋ္ဌအဖြစ် သူရဦးအောင်ပေ၊ အဖွဲ့ဝင်များအဖြစ်ဦးလွင်မောင်၊ဗိုလ်မှူးကြီး လှမောင်၊ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ဦးသန့်စင်၊ဦးကြည်မြနှင့်ဦးစိုးလှိုင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
မတ်လ
၅ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

ထွန်းမြင့်ကြူ*

သက်သေခံဥပဒေပုဒ်မ ၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ (၂) / ၂၀၁၊ မိခင်အရင်းဖြစ်သူကိုသတ်ပြီး၊ အလောင်းကိုဖျောက်ဖျက်မှု၊ လူသတ်မှုကိုအပြီးအပြတ်လွှတ်ခဲ့ခြင်း၊ အမှန်တရားကိုဖော်ထုတ် ရာတွင် အထောက်အထားများကို ဆက်စပ်စဉ်းစားရုံသာမက၊ ကွင်းဆက်မပြတ်သုံးသပ်ရန် လည်းလိုခြင်း၊ ဖြစ်တန်ရာသော အကြောင်း ရှိ မရှိ၊ ယင်းအကြောင်းခြင်းရာများအရ ပြစ်မှု ပေါ်လွင်ထင်ရှားခြင်းရှိ မရှိ၊ ယထာဘူတကျစွာ သုံးသပ်ဆုံးဖြတ်မှသာ သက်သေခံဥပဒေပုဒ်မ ၃ ၏ ပြဋ္ဌာန်းချက်နှင့်ညီညွတ်မည်ဖြစ်ခြင်း။

ဆုံးဖြတ်ချက်။ ။ ဗဟိုတရားစီရင်ရေးအဖွဲ့သည် မိခင်မောင်ကြူ၏ ထွက်ချက်ကိုအခြား အထောက်အထားများနှင့် ဆက်စပ်၍ စဉ်းစားသော်လည်း အမှန်တရားကိုဖော်ထုတ်ရာတွင်မူ စဉ်းစားချက်တို့ကိုကွင်းဆက်မပြတ်သုံးသပ်ခြင်းမပြုခဲ့သဖြင့် ကောက်ချက်ချရာတွင် အမှန်ကိုဖော် ထုတ်နိုင်စွမ်း မရှိခဲ့ပေ။ အခြားသက်သေခံအထောက်အထားများနှင့်ပူးပေါင်းစဉ်းစားမှသာလျှင် ဖြစ်တန်ရာသော အကြောင်းခြင်းရာများ ရှိ မရှိ၊ ယင်းအကြောင်းခြင်းရာများအရ ပြစ်မှုပေါ်လွင် ထင်ရှားခြင်း ရှိ မရှိ စသည်တို့ကို ယထာဘူတကျစွာ သုံးသပ်ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး သက်သေခံ ဥပဒေပုဒ်မ ၃ ၏ ပြဋ္ဌာန်းချက်များနှင့်လည်းညီညွတ်မည်ဖြစ်ကြောင်း စောဒက အမှုအမှတ် ၁ တွင် ကျွန်ုပ်တို့အကျယ်ထဝင့်ရှင်းပြထားပြီးဖြစ်သည်။

တရားလိုအတွက်။ ။ ဦးမျိုးထွန်းလင်း။

တရားခံအတွက်။ ။ ဦးကျော်မြင့်၊ ဒေါ်တင်တင်မြင့်နှင့် ဦးရဲထွန်း။

မိခင်ရင်းဖြစ်သူ ဒေါ်အေးကျော့အား သတ်ပြီး အလောင်းကို ဖျောက်ဖျက်မှုဖြင့် ထွန်းမြင့်ကြူအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ (၂) / ၂၀၁ အရ၊ တရားစွဲဆို ခဲ့သည်။ အထူးရာဇဝတ်ရုံးအမှတ် ၅/၁၉၇၃ (ရန်ကုန်) တ ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ စောဒကမ္မအမှတ် ၂။

† ၁၉၇၄ ခုနှစ်ပြစ်မှုဆိုင်ရာ အယူခံမှု ၆၈ တွင်ချမှတ်သော ၁၉၇၅ ခုနှစ်၊ မေလ ၂၉ ရက် ရွှေစွဲပါဗဟိုတရားစီရင်ရေးအဖွဲ့၏အမိန့်ကိုစောဒကဝင်မှု။

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
နှင့်
ထွန်းမြင့်ကြူ။

အမှုကြီး အမှတ် ၁၀ သတ်မှတ်၍ ကြားနာပြီး ထွန်းမြင့်ကြူအပေါ်တွင် ပြစ်မှုထင်ရှား
ကြောင်း တွေ့ရှိရသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ (၂) အရ၊ တသက်တကျွန်း
ဒဏ်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀၁ အရ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်တို့ကို
တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုအမိန့်ကို ပြည်ထောင်စု မြန်မာ
နိုင်ငံအစိုးရ၊ အထူးရာဇဝတ်ရုံးများဆိုင်ရာ အတည်ပြုအဖွဲ့ (၂) က အမိန့် အမှတ် ၂/
၁၉၇၄ ဖြင့် အတည်ပြုခဲ့သည်။ ထွန်းမြင့်ကြူက အယူခံသောအခါ ဗဟိုတရားစီရင်ရေး
အဖွဲ့က ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် ၆၈ အဖြစ် သတ်မှတ်၍ ကြားနာပြီး
ထွန်းမြင့်ကြူအပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ (၂) အရ၊ ပြစ်မှုထင်ရှား
စီရင်ခြင်းနှင့် တသက်တကျွန်းဒဏ် ကျခံစေရန် အမိန့်ကို ပယ်ဖျက်ပြီးလျှင် အပြီး
အပြတ်လွှတ်ခဲ့သည်။ ထွန်းမြင့်ကြူအပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀၁ အရ၊
ပြစ်မှုထင်ရှားခြင်းနှင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အမိန့်ကိုမူ အတည်ပြုခဲ့သည်။
အပြီးအပြတ် လွှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အရေးကြီးသည့် ဥပဒေပြဿနာ ပေါ်ပေါက်
ပါသည်ဟု အကြောင်းပြလျက် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်
ကိုယ်စား ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့က ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေ
ပုဒ်မ ၁၈ (ခ) နှင့် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥပဒေ ပုဒ်မ ၇ (စ) အရ၊
စောဒကမှု တင်သွင်းခြင်းဖြစ်သည်။

ဒေါ်အေးကျော့အား သတ်သည့်အမှုအပြင် ညီအရင်းဖြစ်သူ သန့်လွင်ကြူအား
သတ်ပြီး အလောင်းကို ဖျောက်ဖျက်ရန် ငွေပေး၍ စေခိုင်းမှုနှင့် ပတ်သက်၍လည်း
ထွန်းမြင့်ကြူအပေါ်၌ စွဲဆိုသည့် အမှုတစ်ရပ်ပင်။ ယင်းအမှုနှစ်ရပ်မှာ တမှုနှင့် တမှု
ဆက်နွယ်လျက်ရှိပြီး သန့်လွင်ကြူအား သတ်သည့်အမှုတွင်လည်း ဗဟိုတရားစီရင်ရေး
အဖွဲ့က ချမှတ်သည့် အမိန့်ကို ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့က မကျေနပ်သဖြင့်
ပြည်သူ့ တရားသူကြီးအဖွဲ့သို့ စောဒကမှု တင်သွင်းထားလေသည်။

ဒေါ်အေးကျော့အား သတ်သည့်အမှုနှင့် ပတ်သက်၍ အမှုဖြစ်ပွားပုံ အကျဉ်းချုပ်
မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဦးစံကြူ နှင့် ဇနီး ဒေါ်အေးကျော့ တို့တွင် သားသမီး ၆ ယောက်ရှိရာ
ထွန်းမြင့်ကြူ ကိုထွန်းကြည် (လိပြ ၆)၊ မသင်းသင်းကြူ၊ မစန်းရီ (လိပြ ၇)၊
သန့်လွင်ကြူ တို့ဖြစ်ကြသည်။ ထိုမိသားစုသည် ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း၊
အမှတ် ၁၅၆ တွင် နေထိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဦးစံကြူ သေဆုံးခဲ့သည်။
ထို့နောက် ထွန်းမြင့်ကြူနှင့် ကိုထွန်းကြည်တို့သည် စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်၍
စကားများကြသဖြင့် ဒေါ်အေးကျော့က ကိုထွန်းကြည်အား ပဲခူးမြို့တွင်ရှိသော အဒေါ်
ဖြစ်သူ ဒေါ်မိ (လိပြ ၅) ထံ သွားရောက် နေထိုင်စေခဲ့သည်။ မစန်းရီနှင့် ခင်မောင်ကြူ

၁၉၇၆
ပြည်ထောင်စု
ဆီရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
နှင့်
ထွန်းမြင့်ကြူ။

တို့သည် ၁၉၇၁ ခုနှစ်၊ မတ်လတွင် စာမေးပွဲများကို ပြေဆိုကြပြီး၍ ပဲခူးမြို့သို့ ရောက်ရှိ
နေထိုင်စဉ်၊ ဒေါ်အေးကျော့သည် ကမ္ဘာ့အေးစေတီလမ်း နေအိမ်မှ ပျောက်သွားသည်
နောက်များမကြာမီ သန့်လွင်ကြူလည်း နေအိမ်မှ ပျောက်သွားပြန်သည်။ ဤကိစ္စမှာ
၃ နှစ်ခန့် တိမ်မြုပ်နေခဲ့ပြီးနောက် ၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခင်မောင်ကြူက
မိခင် ဒေါ်အေးကျော့နှင့် အစ်ကို သန့်လွင်ကြူ ပျောက်ဆုံးနေကြောင်း ကိုဆစ်ဒနီဂို ရှိ
(လိပြ ၈) အား ပြောပြသည်။ ဆစ်ဒနီဂို ရှိက အထောက်အကူတိုင်းအား သတင်း
ပေးသည်။ ထိုသတင်းအရ အမျိုးသား ထောက်လှမ်းရေးအဖွဲ့က ခင်မောင်ကြူနှင့်
မြင့်ဦးတို့အား စစ်ဆေးခဲ့ပြီးလျှင် ဆက်လက်ဆောင်ရွက်ရန် အင်းစိန်မြို့ မှုခင်းတပ်ဖွဲ့သို့
လွှဲအပ်ခဲ့သည်။ အင်းစိန်မြို့ မှုခင်းတပ်ဖွဲ့က စုံစမ်း စစ်ဆေးသောအခါ ထွန်းမြင့်ကြူ
သည် မိခင် ဒေါ်အေးကျော့နှင့် စကားများရာမှ လက်လွန်ခြေလွန်ဖြစ်ကာ ဒေါ်အေး
ကျော့အား သတ်မိပြီး အလောင်းကို မြှုပ်နှံ ပျောက်ဖျက်ခဲ့ကြောင်း အထောက်အထား
များရရှိသဖြင့် ထွန်းမြင့်ကြူအပေါ်တွင် အထူးထုတ်ဖော်ရေးအမှတ် ၅/၁၉၇၃ (ရန်ကုန်)၊
၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၀ သတ်မှတ်၍ တရားစွဲဆိုခဲ့လေသည်။

အမှုတွင် အဓိက သက်သေမှာ ခင်မောင်ကြူ (လိပြ ၂) ဖြစ်သည်။ ခင်မောင်ကြူ
၏ ထွက်ချက်အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ခင်မောင်ကြူသည် မိန်းမခိုးရန် ငွေလိုသဖြင့် ၁၉၇၀ ခုနှစ်၊ မတ်လ နောက်ဆုံး
ပတ်တွင် မသင်းသင်းကြူ၏ လက်ဝတ် လက်စား များကို ခိုးယူပြီး အချို့ကို
ရောင်းစား၍ အချို့ကို မြင့်ဦးထံ၌ အပ်နှံထားသည်။ ထိုနောက် ဒေါ်အေးကျော့
ပဲခူးမြို့သို့ ရောက်ရှိချိန်တန်လျက် ရောက်မလာသောအခါ ခင်မောင်ကြူသည်
မသန်းသန်းဌေး (လိပြ ၇) အား ကမ္ဘာ့အေး စေတီလမ်း နေအိမ်သို့ စေလွှတ်ပြီး
မိခင် ဒေါ်အေးကျော့ ရှိ မရှိစုံစမ်းသည်။ မသန်းသန်းဌေး သွားရောက် မေးမြန်း
သောအခါ ထွန်းမြင့်ကြူက ဒေါ်အေးကျော့ ပဲခူးသို့ သွားကြောင်း ပြောပြလိုက်
သည်။ သို့ရာတွင် မိခင် ဒေါ်အေးကျော့ ပဲခူးသို့ မရောက်ရှိ ကြောင်းကို မစန်းရီ
ထံမှ ကြားသိရသဖြင့် ခင်မောင်ကြူသည် ရန်ကုန်သို့ လိုက်လာပြီး ထွန်းမြင့်
ကြူထံတပ်လီဖုန်းဆက်၍ မိခင် ဒေါ်အေးကျော့ အိမ်၌ ရှိ မရှိ မေးမြန်းသည်။
ထွန်းမြင့်ကြူ ပြန်လည်ဖြေကြားခြင်းမပြုပဲ၊ အရေးကြီးသော စကားပြောကြား
လိုသည်ဟုဆိုပြီး ခင်မောင်ကြူအား လှည်းတန်းရှိ စေတနာရှင် လက်ဖက်ရည်ဆိုင်မှ
စောင့်နေရန် ချိန်းလိုက်သည်။ ထွန်းမြင့်ကြူသည် ထိုနေရာသို့ကိုယ်ပိုင် ဟိလ်မင်ကား
ဖြင့် ရောက်လာပြီး ခင်မောင်ကြူအား လွတ်လပ်ရေးပန်းခြံဆီသို့ ခေါ်ဆောင်သွား
သည်။ ကားပေါ်တွင် ထွန်းမြင့်ကြူက ခင်မောင်ကြူအား မသင်းသင်းကြူ၏ လက်
ဝတ် လက်စားများကို ယူသလားဟု မေးရာ၊ ခင်မောင်ကြူက မိန်းမတောင်းရန် ငွေလို

သဖြင့် ခိုးယူမိကြောင်း ဝန်ခံသည်။ ထွန်းမြင့်ကြူက မသင်းသင်းကြူ အမြတ်တနိုး ထားသော ပစ္စည်းများဖြစ်၍ ပြန်ပေးရန် ခင်မောင်ကြူထံမှ တောင်းသည်။ ထွန်းမြင့် ကြူက ထိုလက်ဝတ်လက်စားများကို မိခင်ဒေါ်အေးကျော့ ယူသည်ဟု ထင်မှတ်၍ မေးမိရာမှ ဒေါ်အေးကျော့နှင့် ကောင်းများကြူပြီး လက်လွန်သွားသဖြင့် ဒေါ်အေးကျော့ သေဆုံးသွားကြောင်းကို ခင်မောင်ကြူအား ပြောပြသည်။ ဒေါ်အေးကျော့၏ အလောင်းကို လုံခြုံသော တနေရာတွင် မြှုပ်နှံထားကြောင်းကိုလည်း ထွန်းမြင့်ကြူက ခင်မောင်ကြူအား ဖွင့်ပြောသည်။ ဒေါ်အေးကျော့ သေဆုံးရခြင်း ကို သန့်လွင်ကြူ တနေ့ နေ့တွင် သိသွားလျှင် အန္တရာယ်ရှိနိုင်သဖြင့် သန့်လွင်ကြူအား သတ်၍ အလောင်းကို ဖျောက်ဖျက်ပစ်ရန် ထွန်းမြင့်ကြူက ခင်မောင်ကြူအား ခိုင်းစေသည်။ ခိုင်းစေသည့်အတိုင်း ဆောင်ရွက်လျှင် ခင်မောင်ကြူ အလိုရှိသော ငွေကိုပေးမည်ဟု ထွန်းမြင့်ကြူကပြောသည်။ လက်ထပ်ရန် ငွေလိုနေသဖြင့် ခင်မောင်ကြူသည် မြင့်ဦး ကို အပေးခေါ်၍ ထွန်းမြင့်ကြူခိုင်းစေသည့်အတိုင်း သန့်လွင်ကြူအား သတ်ပြီး အလောင်းကို အိမ်အောက်တွင် မြှုပ်နှံ ဖျောက်ဖျက်ခဲ့သည်။ ခင်မောင်ကြူသည် သတ်ခငွေ ၃၀၀၀ ကို ထွန်းမြင့်ကြူထံမှ ရရှိခဲ့လေသည်။

၁၅၇၆
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်
 ထွန်းမြင့်ကြူ။

ခင်မောင်ကြူ၏ထွက်ချက်များတွင် အဓိကကျသော အချက် သုံးချက်ကိုကျွန်ုပ်တို့ တွေ့ကြရသည်။ ပထမအချက်မှာ ဤအမှုစတင်ဖြစ်ပွားရသည့် မသင်းသင်းကြူ၏ လက်ဝတ်လက်စားများ ပျောက်မှု၌ ခင်မောင်ကြူက ခိုးယူခဲ့ပါသည် ဆိုသော အချက်ဖြစ်ပြီး ဒုတိယအချက်မှာ ထွန်းမြင့်ကြူသည် မိခင်ဒေါ်အေးကျော့ နှင့် စကားများရာမှ လက်လွန်သွားသဖြင့် ဒေါ်အေးကျော့ သေဆုံးခဲ့ရသည်ဆိုခြင်းနှင့် တတိယအချက်မှာမူ ဒေါ်အေးကျော့ အလောင်းကို လုံခြုံသောတနေရာ၌ မြှုပ်နှံ ထားသည်ဆိုသည့် အချက်ဖြစ်သည်။

ပထမအချက်နှင့် ပတ်သက်၍ မသင်းသင်းကြူ၏ လက်ဝတ်လက်စားများကို ခင်မောင်ကြူသည် လက်ထပ်ရန် ငွေလိုသဖြင့် ခိုးယူခဲ့ခြင်းမှာ မှန်ကန်ကြောင်း တွေ့ရ ပေသည်။ ခင်မောင်ကြူသည် လက်ဝတ်လက်စားအချို့ကို ရောင်းစား၍ အချို့ကို ကိုမြင့်ဦးထံ၌ အပ်နှံခဲ့သည်ဟု ထွက်ဆိုသည်။ ယင်းအချက်မှန်ကန်ကြောင်း မြင့်ဦး (လိပြ ၃) နှင့် ဒေါ်မိ (လိပြ ၅) တို့က တရားရုံး၌ထွက်ဆိုခဲ့သည်။ ခိုးယူခဲ့သည့် မသင်းသင်းကြူ၏ လက်ဝတ်လက်စားအချို့ကို ထွန်းမြင့်ကြူက တောင်းသဖြင့် ခင်မောင်ကြူက ပြန်ပေးကြောင်းကို မြင့်ဦး (လိပြ ၃) ၊ ဒေါ်မိ (လိပြ ၅) နှင့် ကိုထွန်းကြည် (လိပြ ၆) တို့က တရားရုံး၌ထွက်ဆိုခဲ့သောကြောင့် မသင်းသင်းကြူ၏ လက်ဝတ်လက်စားများကို ခိုးယူမိပါသည်ဟု ဝန်ခံသောအချက်သည် ယုတ္တိတန် ပေ သည်။

၁၉၇၆
ပြည်ထောင်စု
ဆိုရှယ်လစ်
ဆန္ဒမာ
နိုင်ငံတော်။
နှင့်
ထွန်းမြင့်ကြူ။

ဒုတိယအချက်နှင့်ပတ်သက်၍ ရပ်ကွက်လူကြီး ဦးအောင်သန်း (လိပြ ၉) က ထောက်ခံထွက်ဆိုသည်။ ဦးအောင်သန်း၏ထွက်ဆိုချက်မှာ အချင်းဖြစ်ပွားသည့်ညက ထွန်းမြင့်ကြူအိမ်ဘက်ဆီမှ အော်သံများကြားသဖြင့် သတင်းမေးရန်သွားသောအခါ ထိုအိမ်တွင် တိတ်ရီကော်ဒါဖွင့်ထားသောအသံကို ကြားရကြောင်း၊ အော်သံများ အကြောင်းကိမေးရာတွင် ထွန်းမြင့်ကြူက ညီမကိုဆုံးမတာပါဟု ပြောကြောင်း၊ ထို့ကြောင့် ပြန်လာခဲ့ရကြောင်း၊ ထိုရက်မတိုင်မီက ထွန်းမြင့်ကြူအိမ်တွင် ဒေါ်အေးကျော့အား မြင်တွေ့ရကြောင်း၊ နောက်ပိုင်းတွင်မူ ဒေါ်အေးကျော့ကို မမြင်တွေ့ရ တော့ကြောင်းတို့ ဖြစ်သည်။

တတိယအချက်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ထွန်းမြင့်ကြူကိုယ်တိုင်က မြှုပ် နှံထားသော ဒေါ်အေးကျော့၏ အလောင်းနေရာကို ညွှန်ပြခဲ့သည်။ ဤသို့ညွှန်ပြ သဖြင့် ဗဟန်းမြို့နယ် တရားရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းစိန် (လိပြ ၁၀)၊ ရလက အတွင်းရေးမှူး ဦးသန်းတင် (လိပြ ၁၉) နှင့် ဗဟန်းမြို့နယ် ဆရာဝန်ကြီး ဒေါ်မမလေး (လိပြ ၂၀) တို့ရှေ့တွင် တူးဖော်ကြည့်သောအခါ ဒေါ်အေးကျော့အလောင်း၏အရိုးစု ကို တွေ့ကြရသည်။ ဒေါ်အေးကျော့၏ ဆွေမျိုးများက အရိုးစုနှင့်အတူ တွေ့ရသော ပစ္စည်းများအရ ဒေါ်အေးကျော့၏အလောင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။ ဒေါ် အေးကျော့အလောင်းတွေ့ရသောနေရာသည် ထွန်းမြင့်ကြူ၏ခြံဝင်းအတွင်းအိမ်နှင့်မနီး မဝေးတွင်ရှိသည့် ပစ္စည်းများထားသော အဆောက်အအုံအတွင်း၌ဖြစ်သည်။ အခြား ပြင်ပ လူတစ်ဦးက ဒေါ်အေးကျော့ကိုသတ်ပြီး ဤကဲ့သို့သော နေရာမျိုး၌ မြှုပ်နှံ ထားရန်မှာ ခဲယဉ်းလှကြောင်း တွေ့ရှိခဲ့ရခြင်းအားဖြင့် ခင်မောင်ကြူ၏ ထွက်ဆိုချက် မှန်ကန်ကြောင်း ယူဆရပေသည်။

သို့သော် ဗဟိုတရားစီရင်ရေးအဖွဲ့က ခင်မောင်ကြူ၏ထွက်ဆိုချက်ကို ယုံကြည်လက် ခံရန် မသင့်ကြောင်း အချက်များဖော်ပြလျက် ဝေဖန်သုံးသပ်ခဲ့သည်။ ဗဟိုတရားစီရင် ရေးအဖွဲ့သည် ခင်မောင်ကြူ၏ ထွက်ဆိုချက်ကို အခြားအထောက်အထားများနှင့် ဆက် စပ်၍ စဉ်းစားသော်လည်း အမှန်တရားကို ဖော်ထုတ်ရာတွင်မူ ထိုစဉ်းစားချက်တို့ကို ကွင်းဆက်မပြတ် သုံးသပ်ခြင်းမပြုခဲ့သဖြင့် ကောက်ချက်ချရာတွင် အမှန်ကို ဖော်ထုတ် နိုင်စွမ်း မရှိခဲ့ပေ။ အခြားသက်သေခံ အထောက်အထားများနှင့် ပူးပေါင်းစဉ်းစား မှသာလျှင် ဖြစ်တန်ရာသော အကြောင်းခြင်းရာများရှိ မရှိ၊ ယင်းအကြောင်းခြင်း ရာများအရ ပြစ်မှုပေါ်လွင်ထင်ရှားခြင်း ရှိ မရှိစသည်တို့ကိုယထာဘူတကျစွာ သုံးသပ် ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး၊ သက်သေခံ ဥပဒေ ပုဒ်မ ၃ ၏ပြဋ္ဌာန်းချက်နှင့်လည်း ညီညွတ် မည်ဖြစ်ကြောင်း စောဒကမူ အမှတ် ၁ တွင် ကျွန်ုပ်တို့က အကျယ်တဝင့် ရှင်းပြထားပြီး ဖြစ်သည်။

ခင်မောင်ကြူသည် အကျင့်စာရိတ္တကောင်းသူ မဟုတ်သဖြင့် ယင်း၏ထွက်ချက်ကို အလေးမထားသင့်ဟု ဗဟိုတရားစီရင်ရေးအဖွဲ့က ယူဆခဲ့သည်။ ဤအချက်မျှဖြင့် ခင်မောင်ကြူ၏ ထွက်ဆိုချက်အားလုံးကို ငြင်းပယ်ရန် အကြောင်းလုံလောက်မည် မဟုတ်ပေ။ သက်သေတဦးသည် အကျင့်စာရိတ္တ မကောင်းသူဖြစ်၍ မမှန်မကန် ထွက်ဆိုလိမ့်မည်ဟု သံသယမကင်းဖွယ်ရာ ဖြစ်နိုင်သော်လည်း ထိုသူ၏ထွက်ချက်မှာ ယုတ္တိတန်သော အချက်အလက်များပါဝင်ပြီး ထင်ရှားသောအထောက်အထားများပေါ် လွင်ခဲ့လျှင် ထိုထွက်ချက်ကို သက်သေခံအဖြစ် ထည့်သွင်း စဉ်းစားရမည်သာဖြစ်သည်။

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာ နိုင်ငံတော် နှင့် ထွန်းမြင့်ကြူ။

ထွန်းမြင့်ကြူနှင့် စပ်လျဉ်း၍ မရိုးသားမှုတို့ကိုလည်း အထောက်အထားများ တွေ့ရလေသည်။ ထွန်းမြင့်ကြူသည် ဒေါ်အေးကျော့နှင့် သန့်လွင်ကြူမရှိတော့ ကြောင်း သိပါလျက်နှင့် အသက်ရှင်နေသေးဘိသကဲ့သို့ ဒေါ်အေးကျော့နှင့် သန့်လွင် ကြူတို့၏ အမည်များဖြင့် ပဲခူးမြို့ရှိ ဆွေမျိုးများထံ စာရေးသားခဲ့သည့်အပြင် အခြေ အနေကိုအကဲခတ်ရန် ထိုဆွေမျိုးများထံသို့ ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့ကြောင်း ခင်မောင်ကြူ (လိပြ ၂) မစန်းရီ၊ (လိပြ ၄)၊ ဒေါ်မိ (လိပြ ၅) နှင့် ကိုထွန်းကြည် (လိပြ ၆) တို့၏ထွက်ချက်များနှင့် သက်သေခံစာများအရ ပေါ်လွင်သည်။ လက်ရေး ကျမ်းကျင်သူ ဦးဖေသောင်း (လိပြ ၁၇) က ထွန်းမြင့်ကြူ၏ လက်ရေးဖြစ်ကြောင်း ထင်မြင်ချက်ပေးသည်။ ယင်းထွက်ဆိုချက်များအရ ထွန်းမြင့်ကြူသည် ဖြစ်ရပ်မှန်ကို ဖုံးဖိလိုကြောင်း ပေါ်လွင် ထင်ရှားပေသည်။ ထို့အပြင် ဒေါ်အေးကျော့နှင့် သန့်လွင် ကြူတို့ ပဲခူးတွင် မရှိပါပဲလျက် ပဲခူးမြို့သို့ပြောင်းရွှေ့သွားလေဟန်ဖြင့် ထိုသူများ၏ အမည်များကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးရန် ရလကသို့ ထွန်းမြင့်ကြူသည် လျှောက်ထားခဲ့ကြောင်း ဦးတိုက် (လိပြ ၈) ကထွက်ဆိုသည်။ ဤအချက်သည်လည်း ဖြစ်ရပ်မှန်ကို ဖုံးကွယ်ရန် ထွန်းမြင့်ကြူ ကြိုးပမ်းခဲ့ကြောင်း အထောက်အထားတရပ် ဖြစ်သည်။

ဗဟိုတရားစီရင်ရေးအဖွဲ့သည် ခင်မောင်ကြူ၏ ထွက်ဆိုချက်၌ ကွဲလွဲချက်များ ပါဝင်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရှိရသည်။ အမှုများတွင် သက်သေထွက်ချက် များ၌ ကွဲလွဲချက်များရှိနိုင်သည်။ ကွဲလွဲချက်ရှိတိုင်း သက်သေ၏ထွက်ချက်တရားကို စွန့်ပယ်ရန်မဟုတ်ပေ။ တရားစီရင်ရေးအဖွဲ့အနေဖြင့် အဓိကကျသောအချက်များတွင် ကွဲလွဲမှုမရှိပဲ အထောက်အထားလုံလောက်လျှင် ကွဲလွဲချက်များကို ထည့်သွင်း စဉ်းစား ရန်မလိုချေ။ အဓိကကျသောအချက်ကို ယုံကြည်လက်ခံရမည်သာဖြစ်သည်။

ထွန်းမြင့်ကြူကလည်း အချင်းဖြစ်ပွားချိန်၌ မိမိသည် မိုးညိုမြို့သို့ ရောက်ရှိနေ ပါသည်ဟု ထွက်ဆိုသည်။ သို့သော် ခိုင်လုံသော သက်သေမပြနိုင်ပေ။ သက်သေ

၁၉၇၆

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
နှင့်
ထွန်းမြင့်ကြူ။

ဦးလှမောင် (ခံပြု ၃) နှင့် ဦးကျင်ရွှေ (ခံပြု ၄) တို့၏ ထွက်ချက်သည်လည်း ထွန်းမြင့်
ကြူအား တိတိကျကျ ထောက်ခံထွက်ဆိုခြင်း မပြုနိုင်ကြောင်း တွေ့ရှိရသည်။

အမှုတရားကို ကွင်းဆက်မပြတ် ရှိသည့် သုံးသပ်ကြည့်လျှင် ထွန်းမြင့်ကြူသည်
မိခင်ဒေါ်အေးကျော်အားသတ်ပြီး အလောင်းကို မြှုပ်နှံဖျောက်ဖျက်ခဲ့ကြောင်း ထင်
ရှားစွာ တွေ့ရှိရပေသည်။ မူလရုံးက ထွန်းမြင့်ကြူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၃၀၂ (၂) အရ၊ တသက်တကျန်းဒဏ်နှင့် ပုဒ်မ ၂၀၁ အရ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
၃ နှစ်တို့ကို တပေါင်းတည်းကျခံစေရန် ချမှတ်ခဲ့သည့်အမိန့်သည် ဥပဒေအရမှန်ကန်
ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဗဟိုတရားစီရင်ရေးအဖွဲ့က ထွန်းမြင့်ကြူအား
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ (၂) နှင့် စပ်လျဉ်း၍ အပြီးအပြတ်လွတ်ခဲ့ခြင်းကို
ကျွန်ုပ်တို့ ပယ်ဖျက်ပြီး မူလရုံးအမိန့်ကို အတည်ပြုလိုက်သည်။

ပြစ်မှုဆိုင်ရာအယူခံမှု

† ၁၉၇၆

ဥက္ကဋ္ဌအဖြစ် သူ့ဦးအောင်ဖေ၊ အဖွဲ့ဝင်များအဖြစ် ဦးသန်းစင်နှင့် ဦးထွန်းအောင်ကျော်တို့ပါပင်
သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

'စက်တင်ဘာလ
၂၉ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

ပါဆူပါတီးရှားမား *

နိုင်ငံခြားသားများ မှတ်ပုံတင်ဥပဒေပုဒ်မ ၅(၁)၊ နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ရန်ပျက်ကွက်
ခြင်း၊ နိုင်ငံသားအဖြစ် ထက်ခံရန်လျှောက်ထားပြီးဖြစ်၍ အပြစ်မရှိပါဟုထုတ်ပြန်ခြင်း၊ နိုင်ငံသား
အဖြစ် ထက်ခံရန်လျှောက်ထားကာမူဖြင့် နိုင်ငံသားတဦး ဖြစ်လာခြင်း ရှိ မရှိ၊ ပြစ်မှုကျူး
လွန်ခြင်း ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ ပါဆူပါတီးက နိုင်ငံသားအဖြစ် မိမိအား လက်ခံပါရန် ၁၉၅၉ ခုနှစ်၊
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လျှောက်ထားခဲ့ပြီးဖြစ်၍ မိမိအပြစ်မရှိပါဟု တင်ပြသည်။ သို့ရာတွင်
ယင်းကဲ့သို့ လျှောက်ထားရုံမျှဖြင့် ပါဆူပါတီးသည် နိုင်ငံသား ဖြစ်မလာပေ။ ၁၉၄၇ ခုနှစ်၊
ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု ဥပဒေပုဒ်မ ၇(၁) အရ လက်ဆိုင်ရာဝန်ကြီးက နိုင်ငံသား
ဖြစ်မှုလက်မှတ်ကို ထုတ်ပေးပေးသမျှကာလပတ်လုံး ပါဆူပါတီးသည် နိုင်ငံခြားသားအဖြစ်လည်ရှိ
နေသဖြင့် နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် ဥပဒေအရ ထာဝန်ရှိပေသည်။
ယင်းသို့လျှောက်ထားရန် ထာဝန်ရှိပါလျက်မလျှောက်ထားခဲ့သဖြင့် ပါဆူပါတီးအပေါ် တွင်အပြစ်
ရှိပေသည်။

အယူခံတရားလိုအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးလှသောင်း။

အယူခံတရားခံအတွက်။ ။

အယူခံတရားခံ ပါဆူပါတီး (ခေါ်) ပါဆူပါတီးရှားမားသည် နိုင်ငံခြားသားတဦး
ဖြစ်သည်။ ပါဆူပါတီးသည် နိုင်ငံတော်အစိုးရ သစ်တောဌာနတွင် စာပို့လုလင်အဖြစ်
ဆောင်ရွက်လုပ်ကိုင်ခဲ့စဉ်က နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ရန် ယာယီအားဖြင့်
ကင်းလွတ်ခွင့်ရရှိခဲ့သည်။ ပါဆူပါတီးအား ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
နေ့တွင် အလုပ်မှရပ်စဲခဲ့သည်။ ထိုကဲ့သို့ ရပ်စဲခြင်းခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာအယူခံမှုအမှတ် ၁၅။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၀၇ တွင်ချမှတ်သော ၁၉၇၄ ခုနှစ်၊ ဇွန်လ
၁၈ ရက်နေ့စွဲပါ ဗန်းမော်မြို့နယ်၊ တရားရုံး၏အမိန့်ကိုအယူခံမှု။

၁၉၇၆

ပါဆူပါတီး
ရှားမား
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ပါဆူပါတီးသည် နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားရမည်ဖြစ်သည်။
ယင်းသို့မလျှောက်ထားခဲ့သဖြင့် ပါဆူပါတီးသည် နိုင်ငံခြားသားများ မှတ်ပုံတင်ဥပဒေ
ပုဒ်မ ၅ (၁) အရ တရားစွဲဆိုခြင်းခံရသည်။ ဗန်းမော်မြို့နယ်တရားရုံးက ၁၉၇၄ ခုနှစ်၊
ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၃၀၇ ဟုသတ်မှတ်၍ စစ်ဆေးကြားနာပြီး ပါဆူပါတီးအား
အပြီးအပြတ်လွှတ်ရန် အမိန့်ချမှတ်ခဲ့သည်။ ထိုအမိန့်ကို မကျေနပ်သဖြင့် နိုင်ငံတော်
အတွက် ဗဟိုဥပဒေရုံးက ဗဟိုတရားရုံးသို့ အယူခံခြင်းဖြစ်သည်။

မူလအမှုတွင် မှတ်တမ်းတင်ထားသော သက်သေခံအထောက်အထားများအရ
ပါဆူပါတီးသည် နိုင်ငံခြားသားတဦးဖြစ်ကြောင်း အငြင်းမထွက်ပေ။ ပါဆူပါတီးက
နိုင်ငံသားအဖြစ် မိမိအား လက်ခံပါရန် ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင်
လျှောက်ထားခဲ့ပြီးဖြစ်၍ မိမိ၌ အပြစ်မရှိပါဟု တင်ပြသည်။ သို့ရာတွင် ယင်းကဲ့သို့
လျှောက်ထားရုံမျှဖြင့် ပါဆူပါတီးသည် နိုင်ငံသား ဖြစ်မလာပေ။ ၁၉၄၈ ခုနှစ်၊
ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု ဥပဒေပုဒ်မ ၇ (၁) အရ သက်ဆိုင်ရာ ဝန်ကြီးက
နိုင်ငံသားဖြစ်မှုလက်မှတ်ကို ထုတ်ပေးသမျှကာလပတ်လုံး ပါဆူပါတီးသည် နိုင်ငံ
ခြားသားအဖြစ် တည်ရှိနေသဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် လျှောက်ထားရန်
ဥပဒေအရ တာဝန်ရှိပေသည်။ ယင်းသို့လျှောက်ထားရန် တာဝန်ရှိပါလျက် မလျှောက်
ထားခဲ့သဖြင့် ပါဆူပါတီးအပေါ် တွင် အပြစ်ရှိပေသည်။ ပြစ်မှုအလျောက် အပြစ်ဒဏ်ကို
စဉ်းစားရာ၌ ပါဆူပါတီးရှားမားသည် မြန်မာနိုင်ငံအတွက် တာဝန်ထမ်းရွက်ခဲ့ဘူးသော
ဝန်ထမ်းကောင်းတဦးဖြစ်ကြောင်း မမေ့သင့်ပေ။

ထို့ကြောင့် ဤအယူခံမှုကို ခွင့်ပြု၍ အယူခံတရားခံပါဆူပါတီးအား မူလရုံးက
အပြီးအပြတ်လွှတ်ခဲ့သည့်အမိန့်ကို ပယ်ဖျက်ပြီး ပါဆူပါတီးရှားမားအား နိုင်ငံခြား
သားများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၅ (၁) အရ ငွေဒဏ် ၅၀ (ငွေငါးဆယ်ကျပ်တိတိ)
ဆောင်စေရန်၊ မဆောင်ပါက အလုပ်ကြမ်းနှင့်ငွေထောင်ဒဏ် ၁ လ (တစ်လ) ကျခံစေရန်
အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဦးလှမောင်၊ ဦးသန်းစင်တို့ ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

ဦးဝမ်စိန် *

† ၁၉၇၆

နိုဝင်ဘာလ
၃ ရက်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၄၇ နှင့် ၂၅၉၊ တရားလိုမလာ၍ တရားခံအားလွှတ်ခြင်း၊ ဝရမ်းမှု
တွင် တရားခံအားဖွဲ့ချက်မအင်မီ တရားလိုမလာသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ
၂၄၇ အရ အပြီးအပြတ်လွှတ်ခြင်း၊ ဥပဒေအရ မှန်ကန်မှုရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၄၇ သည်သာမန်မှုများ စွဲဆိုခြင်းနှင့်သက်
ဆိုင်သည်။ ထိုအမှုအမျိုးအစားတွင် တရားရုံးသို့တရားလိုလာရောက်ရန် ပျက်ကွက်လျှင် တရားခံ
အား အမှုမှ အပြီးအပြတ်လွှတ်နိုင်သည်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ၂၅၉ သည် ဝရမ်းမှုများနှင့် သက်
ဆိုင်သည်။ ထိုအမှုအမျိုးအစားတွင် တရားရုံးသို့တရားလိုလာရောက်ရန် ပျက်ကွက်လျှင် တရားခံ
အားဖွဲ့ချက်မတင်မီ အချိန်ကာလတွင်ဖွဲ့ချက်မတင်ပဲ အမှုမှပြန်လွှတ်နိုင်သည်။ တရားလိုဦးမင်းစိန်က
တရားခံဦးဝမ်စိန်ပေးပေါ်စွဲဆိုသောအမှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရပြစ်သောကြောင့်
ဝရမ်းမှုအမျိုးအစားဖြစ်သည်။ ယင်းအမှုကို တရားရုံးက တရားခံအား အမှုမှ အပြီးအပြတ်
လွှတ်ခြင်းသည် တရားဥပဒေအရမှားယွင်းလျက်ရှိသည်။

အယူခံတရားလိုအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးဘသန်း။

အယူခံတရားခံအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးကျော်ဒင်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားလို ဦးမင်းစိန်က တရားခံ
ဦးဝမ်စိန်အား၊ မိမိဇနီးကို ခိုးယူပေါင်းသင်းကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၇
အရ၊ ဦးတိုက်လျှောက်ထားသော အမှုကို စစ်ဆေးကြားနာသည်။ တရားလိုနှင့် တရား
လိုပြု သက်သေ (၅) ဦးတို့ကို စစ်ဆေးပြီး တရားလိုသည် ရုံးချိန်းနေ့များတွင် အကြိမ်
ကြိမ် လာရောက်ရန် ပျက်ကွက်သောကြောင့် တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ
၂၄၇ အရ တရားခံ ဦးဝမ်စိန်အား ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အမှုမှ

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာအယူခံမှုအမှတ် ၄၃။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ် ၅၄ တွင်ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅
ရက် ခုနစ်ပါ မရမ်းကုန်းမြို့နယ်တရားရုံး၏အမိန့်ကိုအယူခံမှု။

၁၉၇၆

ဦးဝမ်စိန်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်။

အပြီးအပြတ်လွှတ်ခဲ့သည်။ ထိုသို့ အပြီးအပြတ်လွှတ်သော အမိန့်ကို မကျေနပ်သော
ကြောင့် နိုင်ငံတော်ကိုယ်စား ဗဟိုဥပဒေရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၄၁၇ အရ
အယူခံဝင်သော အမှုဖြစ်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၂၄၇ သည် သာမန်မှုများစွဲဆိုခြင်းနှင့် သက်ဆိုင်သည်။
ထိုအမှုအမျိုးအစားတွင် တရားရုံးသို့ တရားလိုလာရောက်ရန် ပျက်ကွက်လျှင် တရားခံ
အား အမှုမှ အပြီးအပြတ် လွှတ်နိုင်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၂၅၉ သည်
ဝရမ်းမှုများနှင့် သက်ဆိုင်သည်။ ထိုအမှုအမျိုးအစားတွင် တရားရုံးသို့ တရားလိုလာ
ရောက်ရန် ပျက်ကွက်လျှင် တရားခံအား စွဲချက်မတင်မီ အချိန်ကာလတွင် စွဲချက်
မတင်ပဲအမှုမှ ပြန်လွှတ်နိုင်သည်။

တရားလို ဦးမင်းစိန်က တရားခံ ဦးဝမ်စိန် အပေါ် စွဲဆိုသော အမှုမှာ ပြစ်မှုဆိုင်ရာ
ဥပဒေ ပုဒ်မ ၄၉၇ အရ ဖြစ်သောကြောင့် ဝရမ်းမှု အမျိုးအစားဖြစ်သည်။ ယင်းအမှုကို
တရားရုံးက တရားခံအား အမှုမှ အပြီးအပြတ်လွှတ်ခြင်းသည် တရားဥပဒေအရ မှား
ယွင်းလျက်ရှိသောကြောင့် မရမ်းကုန်းမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ အမှုကြီး
အမှတ် ၅၄/၇၄ တွင် တရားခံ ဦးဝမ်စိန်အား အမှုမှ အပြီး အပြတ်လွှတ်သော အမိန့်ကို
ပယ်ဖျက်၍ တရားဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရန် အမှုကို ပြန်ပို့လိုက်သည်။

ပြစ်မှုဆိုင်ရာအယူခံမှု

ဥက္ကဋ္ဌအဖြစ် သူ့ရဦးအောင်ဖေ၊ အဖွဲ့ဝင်များအဖြစ် ဦးထွန်းအောင်ကျော်နှင့် ဦးသန့်ဖင်တို့ပါဝင်
သော ဗဟိုဘဏ္ဍာစီရင်ရေးအဖွဲ့ရွှေတောင်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

မောင်ဟန်အေး*

† ၁၉၇၆

အောက်တို
ဘာလ ၈ ရက်၊

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၀၊ မိမိကိုယ်ကို ခုခံကာကွယ်ရာ၌ မည်သည့်အခါ လူ့ကိုသေစေရန်
အထိ ပြုမှုနိုင်ခြင်း၊ လက်သီးနှင့်ထိုးသောသူကို ထင်းချောင်းဖြင့် ပြန်ရိုက်ခြင်းသည် ကာကွယ်
ခုခံပိုင်ခွင့်ကို လိုအပ်သည်ထက် ပိုမိုပြုလုပ်ခြင်း ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၀ တွင် မိမိကိုယ်ကိုခုခံကာကွယ်ရာ၌ မည်သည့်
အခါ လူ့သေစေရန်အထိ ပြုနိုင်ကြောင်းဖော်ပြထားသည်။ ယင်းဖော်ပြချက်များအနက် ပထမ
အချက်မှာ ကာကွယ်ခုခံခြင်းမပြုလျှင် သေဘေးသို့ ရောက်စေရန် စိုးရိမ်ဘွယ် ဖြစ်မစေသော
အကြောင်းရှိခြင်းနှင့် ဒုတိယအချက်မှာ ခုခံကာကွယ်ခြင်းမပြုလျှင် အပြင်းအထန်နာကျင်စေရန်
စိုးရိမ်ဘွယ်ရာအကြောင်းရှိခြင်းဖြစ်သည်။

အယူခံတရားခံ မောင်ဟန်အေးနှင့် သေဆုံးသူ မောင်တင်ဝင်းတို့မှာ လူငယ်များဖြစ်ကြ၍
အခွင့်အလမ်းပွားသောအချိန်မှာ ဘုန်းကြီးကျောင်းတွင် အလှူလုပ်နေစဉ်ဖြစ်သည်။ မောင်တင်ဝင်းသည်
မောင်ဟန်အေးအား လက်သီးနှင့် ထိုးပြီးနောက်၊ မောင်ဟန်အေးကို အသက်သေဆုံးသည်အထိ၊
သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိစေသည်အထိ ပြုမူလိမ့်မည်ဟု စိုးရိမ်ဘွယ်ရာ အချက်များပေါ်
ပေါက်ချေ။ လက်သီးနှင့်ထိုးသော သူတယောက်ကိုထင်းချောင်းနှင့်ပြန်ရိုက် ခြင်းမှာလည်းလိုအပ်
သော ခုခံကာကွယ်ပိုင်ခွင့်ထက်ပိုမိုလျက်ရှိသည်ဟု ဆိုရပေမည်။

အယူခံတရားလိုအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁)၊ ဦးသိန်းထွန်း။
အယူခံတရားခံအတွက်။ ။ မလာ။

အယူခံတရားခံ မောင်ဟန်အေးသည် မောင်တင်ဝင်းဆိုသူအား မီးဆိုက်သည့်
ထင်းချောင်းဖြင့် ရိုက်သောကြောင့် မောင်တင်ဝင်း သေဆုံးရသည်။ ထို့ကြောင့်
မောင်ဟန်အေးအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ၊ တရားစွဲဆိုတင်ပို့ရာ

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၆။
† ၁၉၇၃ ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ် ၃၄၈ တွင်ချမှတ်သော၊ ၁၉၇၄ ခုနှစ်၊ ဩဂုတ်လ
၂၇ ရက်နေ့စွဲပါ ပေါင်းတည်မြို့နယ် ပြည်သူ့ တရားရုံး၏အမိန့်ကိုအယူခံမှု။

၁၉၇၆

မောင်ဟန်အေး
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ပေါင်းတည်မြို့နယ် တရားရုံးက ယင်းဥပဒေ ပုဒ်မ ၃၀၄ အရ၊ စစ်ဆေးကြားနားပြီး၊ မောင်ဟန်အေးကို အမှုမှ အပြီး အပြတ်လွှတ်ခဲ့သည်။ ယင်းအမိန့်ကို နိုင်ငံတော် ကိုယ်စား ဗဟိုဥပဒေရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၁၇ အရ၊ အယူခံ ဝင်ခြင်းဖြစ်သည်။

မောင်ဟန်အေးက မောင်တင်ဝင်းကို ထင်းချောင်းဖြင့် ရိုက်သောကြောင့် မောင် တင်ဝင်း သေဆုံးရကြောင်း အငြင်းမပွားချေ။ အချင်းဖြစ်ပွားသော နေ့က ဘုန်းကြီး ကျောင်းတွင် အလှူရှိသောကြောင့် မောင်ဟန်အေးသည် ရေနှေးအိုးတည်နေစဉ် မောင်တင်ဝင်းက လက်သီးဖြင့် ထိုးသောကြောင့် လဲကျသွားသည်။ ထိုအခါတွင် မောင်ဟန်အေးက မီးဆိုက်သည့် ထင်းချောင်းကိုယူ၍ မောင်တင်ဝင်းအား ရိုက်လိုက် ခြင်းဖြစ်လေသည်။ မောင်တင်ဝင်းသည် အချင်းဖြစ်ပွားပြီး ၅ ရက်ခန့် အကြာ သေဆုံးသည်။ ဆရာဝန်က မောင်တင်ဝင်း၏ ချိုစောင်းတွင်ရရှိသော ဒဏ်ရာမှာ သေ လောက်သည့် ဒဏ်ရာဖြစ်ကြောင်း ထွက်ဆိုသည်။

မြို့နယ်တရားရုံးက မောင်ဟန်အေးအား အမှုမှ အပြီးအပြတ် လွှတ်ခဲ့ခြင်းမှာ မောင်ဟန်အေးသည် မိမိအသက်ဘေးအန္တရာယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ အရ၊ ပြစ်မှုမမြောက်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် မိမိအား လက်သီးနှင့် ထိုးသူတဦးကို သေဆုံးသည်အထိ ပြုမှုခြင်းသည် ခုခံကာကွယ်ပိုင်ခွင့်အရ ပြုမှုခြင်း မှန် မမှန်ကို စိစစ်ရန် လိုအပ်ပေသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၀ တွင် မိမိကိုယ်ကို ခုခံကာကွယ်ရာ၌ မည်သည့်အခါ လူသေစေရန်အထိပြုနိုင်ကြောင်း ဖော်ပြ ထားသည်။ ယင်းဇွန်ပြချက်များအနက် ပထမအချက်မှာ ကာကွယ်ခံခြင်း မပြုလျှင် သေဘေးသို့ ရောက်စေရန် စိုးရိမ်ဘွယ်ဖြစ်စေဘောအကြောင်းရှိခြင်းနှင့် ဒုတိယအချက် မှာ ခုခံကာကွယ်ခြင်း မပြုလျှင် အပြင်းအထန်နာကျင်စေရန် စိုးရိမ်ဘွယ် အကြောင်း ရှိခြင်းဖြစ်သည်။

အယူခံတရားခံ မောင်ဟန်အေးနှင့် သေဆုံးသူ မောင်တင်ဝင်းတို့မှာ လူငယ်များ ဖြစ်ကြ၍ အချင်းဖြစ်ပွားသော အချိန်မှာ ဘုန်းကြီးကျောင်းတွင် အလှူလုပ်နေစဉ် ဖြစ်သည်။ မောင်တင်ဝင်းသည် မောင်ဟန်အေးအား လက်သီးနှင့် ထိုးပြီးနောက် မောင်ဟန်အေးကို အသက်သေဆုံးသည်အထိ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာ ရရှိစေ သည်အထိ ပြုမှုစီမံမည်ဟု စိုးရိမ်ဘွယ်ရာ အချက်များ မပေါ်ပေါက်ချေ။ လက်သီးနှင့် ထိုးသော ဘူတယောက်ကို ထင်းချောင်းနှင့် ပြန်ရိုက်ခြင်းမှာလည်း လိုအပ်သော ခုခံ ကာကွယ်ပိုင်ခွင့်ထက် ပိုမိုလျက်ရှိသည်ဟု ဆိုရပေမည်။ ထို့ကြောင့် မောင်ဟန် အေးသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ အရ၊ လူသေမှု ကျူးလွန်ကြောင်း ထင်ရှား သည်။ ယင်းဥပဒေ ပုဒ်မအရ တာသက်ထကျွန်းအုပ်ဖြစ်စေ ၁၀ နှစ်ထိ ထောင်ဒဏ်

ဖြစ်စေ ချမှတ်နိုင်သည်ဖြစ်သော်လည်း။ မောင်ဟန်အေးမှာ အသက်ငယ်ရွယ်သူ တယောက်ဖြစ်ကြောင်း စဉ်းစားရမည်ဖြစ်သည်။ ရုံးရွှေတွင် မောင်ဟန်အေး၏ အစစ်ခံ နှုတ်၌ အသက် ၁၇ နှစ်ရှိကြောင်း ပေးပြထားသည်။ ၁၉၇၄ ခုနှစ်၊ မေလတွင် အစစ် ခံခြင်းဖြစ်သောကြောင့် ယခုအချိန်တွင် မောင်ဟန်အေးသည် ၁၉ နှစ်ကျော်မျှသာ ရှိပေလိမ့်မည်။ အသက်ငယ်ရွယ်သူဖြစ်သောကြောင့် အပြစ်ဒဏ်နှင့် ပတ်သက်၍ သက် ညာစွာ စဉ်းစားရမည်ဖြစ်သော်လည်း။ လူတစ်ဦးတယောက်၏ အသက်ကို သေစေသည် အထိ ပြစ်မှုကျူးလွန်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း ပူးတွဲစဉ်းစားရမည်ဖြစ်သည်။

၁၉၇၆
 မောင်ဟန်အေး
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်။

အယူခံတရားခံ မောင်ဟန်အေးသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားသောကြောင့် ထောင်ဒဏ် (၃) နှစ် ကျခံစေရန် အမိန့် ချမှတ်သည်။ အချုပ်ခံရသော နေ့ရက်များကို အပြစ်ဒဏ်မှ နုတ်ပယ်စေရမည်အပြင် ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့စွဲပါ နိုင်ငံတော်ကောင်စီရွေးချယ်ကြေငြာချက်အမှတ် (၁) အရ၊ လွတ်ငြိမ်းချမ်းသာခွင့်လည်း ခံစားစေရမည်။

ပြစ်မှုဆိုင်ရာအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ ဦးကြည်မြ
ထို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆

နိုဝင်ဘာလ
၁၀ ရက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

၁။ အလီဘူစိန်။ ၂။ မောင်တင်စိန် *

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အရေးယူခြင်း၊ အကြောင်းခြင်းရာတရပ်ကို သက်သေများက
တဘက်စီထွက်ဆိုနေကြလျှင် ပတ်ဝန်းကျင် အခြေအနေနှင့် နှစ်ဘက်မငြင်းကွယ်နိုင်သော
အကြောင်းခြင်းရာများအပေါ်မှတည်စဉ်းစားရခြင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ
အကျုံးပင်စေရန် လိုအပ်သော အင်္ဂါရပ်များ။

ဆုံးဖြတ်ချက် ။ အမှုတွင် ဒဂုံမေသင်္ဘောက လမ်းမှားသည်ဟု ထွက်ဆိုကြသော သက်သေ
များကတဘက်၊ ဘီ-၃၆ ရေယာဉ်ကလမ်းမှားသည်ဟု ထွက်ဆိုကြသော သက်သေများကတဘက်
ရှိနေကြသောကြောင့် ပတ်ဝန်းကျင်အခြေအနေနှင့် နှစ်ဘက်မငြင်းကွယ်နိုင်သော အကြောင်းခြင်းရာ
များအပေါ် မူတည်စဉ်းစားရပေမည်။ ဘီ-၃၆ ရေယာဉ်သည် မအူပင်ဆိပ်ကမ်းမှ ထွက်ခွာလာစ
ဖြစ်ခြင်း၊ ဒဂုံမေသင်္ဘောသည် မိမိခရီးစဉ်အတိုင်း မရစုန်မောင်းနှင့်လာစဉ် တိုက်မိခြင်း၊ ဒဂုံမေ
သင်္ဘောသည် တောသားကြီးသင်္ဘောကို လွှတ်ကင်းစွာခမောင်းနှင့်ခွဲပြီးနောက်မှ ဘီ- ၃၆ ရေယာဉ်နှင့်
တိုက်မိခြင်းတို့ကြောင့် ဒဂုံမေသင်္ဘော၏လမ်းကြောင်း မှားသည်ဟု မဆိုနိုင်ခြင်း၊ တိုက်မိသော
သင်္ဘောနှစ်စီးသည် တစီးနှင့်တစီးနီးကပ်သောအချိန်တွင်မှ ဝေ့မြင်ကြခြင်း အစရှိသောအချက်
များမှာ နှစ်ဘက်မငြင်းကွယ်နိုင်သောအချက်များဖြစ်၏။ ယင်းအချက်များကို ထောက်ရှုလျှင်ဒဂုံမေ
သင်္ဘောလမ်းမှားသည်ဟုမဆိုနိုင်ချေ။

ထပ်မံဆုံးဖြတ်ချက် ။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အကျုံးဝင်စေရန်လူ့ အသက်ကိုဖြစ်စေ၊
အခြားသူတို့၏လုံခြုံရေးကိုဖြစ်စေ အန္တရာယ်ဖြစ်စေရန် အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာ
သော်လည်းကောင်း ပြုလုပ်ရမည်ဖြစ်ပေသည်။

အယူခံတရားလိုအတွက် ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးလှသောင်း။

အယူခံတရားခံအတွက် ။ ဗဟိုတရားရုံးရွှေနေ ဦးလှသင်း။

၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် အစိုးရ ရေယာဉ်
အမှတ် ဘီ-၃၆ သည် ခရီးသည်များနှင့် သင်္ဘောသား စုစုပေါင်း ၂၄ ဦးခန့်ကို တင်

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၂၀။
† ၁၉၇၃ ခုနှစ်၊ ပြစ်မှုကြီးအမှတ် ၅၇၇ တွင်ချမှတ်သော ၁၉၇၇ ခုနှစ်၊ ဒေသအင်္ဂါရီလ ၂၅ ရက်
နေ့စွဲပါ၊ မအူပင်မြို့ ပြည်သူ့တရားရုံး၏ အမိန့်ကိုအယူခံမှု။

ဆောင်လျက် မအူပင်ဆိပ်ကမ်းမှ ပုသိမ်မြို့သို့ ထွက်ခွာစဉ် ဝါးခယ်မမှ ရန်ကုန်သို့ ခုတ်
မောင်းလာသော ဒဂုံမေ နှစ်ထပ်သင်္ဘောနှင့် တိုက်မိသည်။ ရေယာဉ် ဘီ-၃၆ ၏ လက်ဝဲ
ဘက်စက်ခန်း ရွှေပိုင်း ပေါက်ပြဲသောကြောင့် နီးကပ်ရာ ဆိပ်ကမ်းသို့ တိုးကပ်ယင်း
ကမ်းစပ်တွင် တိမ်းမှောက်သွားသည်။ ပစ္စည်းအချို့ ဆုံးရှုံး၍ ရေယာဉ်တွင် လိုက်ပါ
လာသူအချို့ ဒဏ်ရာ အနည်းငယ်စီ ရကြသည်။

၁၉၇၆
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
နှင့်
၁။ အလီဟူစိန်
၂။ မောင်တင်
စိန်

ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဒဂုံမေ သင်္ဘောမှ တက်မကိုင် အလီဟူစိန်နှင့် စက်ခန်း
အုပ် မောင်တင်စိန်တို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ စွဲချက်တင် စစ်ဆေး
ပြီး မအူပင်မြို့နယ် တရားရုံးက တရားခံနှစ်ဦးစလုံးကို အပြီးအပြတ် လွှတ်ခဲ့သော အမိန့်
ကို ဗဟိုဥပဒေရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၄၁၇ အရ အယူခံဝင်ခြင်းဖြစ်သည်။

အယူခံတရားလိုက တင်ပြသည်မှာ ဘီ-၃၆ ရေယာဉ်သည် မအူပင်ဆိပ်ကမ်းမှ
ပုသိမ်ဘက်သို့ ထွက်ခွာလာစဉ် ဒဂုံမေသင်္ဘောက ဥဩတချက်ပေး၍ မြစ်လယ်တွင်
စုန်ဆင်းလာရာဘီ-၃၆ သင်္ဘောကလည်း ဥဩတချက်ပေးပြီး လကျောဘက်သို့ ခုတ်မောင်း
ပေးသော်လည်း၊ မြစ်လယ်မှ စုန်ဆင်းလာသော ဒဂုံမေသင်္ဘောက ဘီ-၃၆ ရေယာဉ်ကို
ဝင်၍ တိုက်မိပါသည်။ ဒဂုံမေသင်္ဘောသည် ရေကြောင်းစည်းကမ်းအရ မြစ်လကျော
ဘက်သို့ကပ်၍ ခုတ်မောင်းရမည်ဖြစ်သော်လည်း၊ မြစ်လယ်မှ ခုတ်မောင်းသဖြင့် တိုက်
ခိုက်မှုဖြစ်ပွားရသောကြောင့် တက်မကိုင်နှင့် စက်ခန်းအုပ်တို့သည် သင်္ဘောကို မဆင်
မခြင်ပေါ့လျော့စွာ မောင်းနှင်ကြောင်းဖြစ်သည်။

အယူခံတရားခံများက အချင်းဖြစ်ပွားစဉ် ဒဂုံမေသင်္ဘောသည် မအူပင်ဆိပ်ကမ်း၌
ဆိုက်ထားသော တွဲများကိုကျော်၍ ထွက်လာသော ဘီ-၃၆ ရေယာဉ်ကို အနီးရောက်မှ
တွေ့မြင်ရသောကြောင့် စက်ကိုရပ်လိုက်သော်လည်း အရှိန်နှင့်တိုက်မိကြောင်း ဒဂုံမေ
သင်္ဘောမှာ ရေစုန်နှင့် မောင်းလာသော သင်္ဘောဖြစ်၍ ရေဆန်မောင်းသော ဘီ-၃၆
ရေယာဉ်က ရေစုန်မှလာသည့် သင်္ဘောကို ပြည်တွင်းမြစ်ကြောင်းသွားလာရေး ဥပဒေ
အရ ဦးစားပေးရမည်ဖြစ်သော်လည်း ဦးစားမပေးပဲ မောင်းနှင်ကြောင်း တင်ပြသည်။

ဒဂုံမေသင်္ဘောသည် ဘီ-၃၆ ရေယာဉ်နှင့် မတွေ့ဆုံမီ ရန်ကုန်မှ ပုသိမ်သို့ ရေဆန်
သွားသော တောသားကြီး သင်္ဘောနှင့် ဆုံမိကြသေးသည်။ တောသားကြီးသင်္ဘော
တက်မကိုင်ကိုအောင်မြင် (လို့ပြ-၁၄) က မိမိသင်္ဘောနှင့် ဒဂုံမေသင်္ဘောတို့ တွေ့ဆုံ
သောအချိန်တွင် ထုံးစံအတိုင်း မိမိကလကျောဘက်သို့ ဆလိုက်ထိုး၍ မောင်းပါသည်။
စုန်ဆင်းလာသော သင်္ဘောကလည်း လကျောဘက်သို့ ဆလိုက်ထိုး၍ မောင်းပါသည်။
မိမိသင်္ဘောကို လွန်သွားပြီးနောက် ဒဂုံမေသင်္ဘောသည် ဘီ-၃၆ ရေယာဉ်နှင့် တိုက်မိ
ခြင်းဖြစ်ကြောင်း သိရပါသည်ဟု ထွက်ဆိုသည်။ ထို့ကြောင့် ဒဂုံမေသင်္ဘောနှင့် တော

၁၉၇၆

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
နှင့်
၁။ အလီဟူဝိန်
၂။ မောင်တင်
စိန်

သားကြီး သင်္ဘောတို့ ဆုံတွေ့နေစဉ် အချိန်တွင် လွတ်လွတ်ကင်းကင်း မောင်းနှင်နိုင်ခဲ့
သော်လည်း မကြာမီ ဘီ-၃၆ ရေယာဉ်နှင့် ဆုံမိသောအခါမှ တိုက်ခိုက်မှုဖြစ်ပွားရသော
ကြောင့် ဒဂုံမေသင်္ဘောက ရေကြောင်းလွဲမှား မောင်းနှင်သည်ဟူ၍ မဆိုနိုင်ချေ။

ဘီ-၃၆ ရေယာဉ်သည် အချင်းဖြစ်ပွားစဉ် မအူပင်ဆိပ်ကမ်းမှ ထွက်ခွာစဖြစ်သော
ကြောင့် ရေကြောင်းအတိုင်းသွားလာလျက်ရှိသော အခြားသင်္ဘောများ ရှိ မရှိ သတိ
ပြုရမည်ဖြစ်သည်။ သင်္ဘောနှစ်စီးသည် တစ်စီးနှင့် တစ်စီး စောစောက ကြိုတင်တွေ့မြင်
နိုင်လျှင် တိုက်ခိုက်မှု ဖြစ်ပွားနိုင်ရန် အကြောင်းမရှိချေ။ ဒဂုံမေသင်္ဘောတွင် လိုက်ပါ
လာသော ခရီးသည် ဦးအုန်းကျော် (ခံပြ-၇) က ဒဂုံမေသင်္ဘောသည် ရော့တီသင်္ဘော
တစ်စီးနှင့် ဆုံမိသောကြောင့် စက်အရှိန်လျှော့၍ မောင်းလာစဉ် ရော့တီသင်္ဘော
နောက်မှကပ်၍ လိုက်လာသော ဘီ-၃၆ ရေယာဉ်နှင့် တိုက်မိကြောင်း၊ တိုက်မိသော
နေရာမှာလည်း မြစ်ကွေ့ဖြစ်ကြောင်း ထွက်ဆိုသည်။ ထို့ကြောင့် သင်္ဘောနှစ်စီး တိုက်မိ
ရခြင်းမှာ ဘီ-၃၆ ရေယာဉ်သည် ဆိပ်ကမ်းရှိတွဲများကို ရုတ်တရက်ကျော်၍ ထွက်လာ
ခြင်း၊ အရွေ့မှာလည်း တောသားကြီးသင်္ဘောရှိနေခြင်းတို့ကြောင့် အနီးရောက်ခါမှ
ကပ်၍မြင်ရသော ဒဂုံမေသင်္ဘောက မလွဲမရှောင်သာ တိုက်မိခြင်းဖြစ်ပေသည်။

အမှုတွင် ဒဂုံမေသင်္ဘောက လမ်းမှားသည်ဟု ထွက်ဆိုကြသော သက်သေများက
တဘက်၊ ဘီ-၃၆ ရေယာဉ်က လမ်းမှားသည်ဟု ထွက်ဆိုကြသော သက်သေများက
တဘက် ရှိနေကြသောကြောင့် ပတ်ဝန်းကျင် အခြေအနေနှင့် နှစ်ဘက် မငြင်းကွယ်
နိုင်သော အကြောင်းခြင်းရာများအပေါ်မူတည် စဉ်းစားရပေမည်။ [ဘီ-၃၆ ရေယာဉ်
သည် မအူပင်ဆိပ်ကမ်းမှ ထွက်ခွာလာစဖြစ်ခြင်း၊ ဒဂုံမေသင်္ဘောသည် မိမိခရီးစဉ်
အထိုင်း ရေရန်မောင်းနှင်လာစဉ် တိုက်မိခြင်း၊ ဒဂုံမေသင်္ဘောသည် တောသားကြီး
သင်္ဘောကို လွတ်ကင်းစွာ မောင်းနှင်ခဲ့ပြီးနောက်မှ ဘီ-၃၆ ရေယာဉ်နှင့် တိုက်မိရခြင်း
တို့ကြောင့် ဒဂုံမေသင်္ဘော၏ လမ်းကြောင်းမှားသည်ဟု မဆိုနိုင်ခြင်း၊ တိုက်မိသော
သင်္ဘောနှစ်စီးသည် တစ်စီးနှင့် တစ်စီး နီးကပ်သောအချိန်ထွင်မှ တွေ့မြင်ကြခြင်း အစရှိ
သော အချက်များမှာ နှစ်ဘက်မငြင်းကွယ်နိုင်သော အချက်များဖြစ်၏။ ယင်းအချက်
များကို ထောက်ရှုလျှင် ဒဂုံမေသင်္ဘောလမ်းမှားသည်ဟု မဆိုနိုင်ချေ။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အကျုံးဝင်စေရန် လူ့ အသက်ကိုဖြစ်စေ၊ အခြား
သူတို့၏ လုံခြုံရေးကိုဖြစ်စေ အန္တရာယ်ဖြစ်စေရန် အရမ်းသော်လည်းကောင်း၊ ပေါ့လျော့
စွာသော်လည်းကောင်း ပြုလုပ်ရမည်ဖြစ်ပေသည်။ အဖူးခံတရားခံများသည် သင်္ဘော
ကို အရမ်းမောင်းနှင်သည် သို့မဟုတ် ပေါ့လျော့စွာမောင်းနှင်သည်ဟူသော အချက်
မပေါ်ပေါက်ချေ။ မူလရုံး၏ ဆုံးဖြတ်ချက်ကို မြင်ဆင်ရန် အကြောင်းမရှိသောကြောင့်
အယူခံကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ ဦးကြည်မြ တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နှင့်

မောင်အောင်ကျင် *

၂၀၂၆

မေလ
၂၇ ရက်။

၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တည်ခေတ်မူအတိုင်း ဆုံးဖြတ်ချက်ချရာတွင် အဖွဲ့ဝင်များသည် ဥပဒေအရ အရေးယူခြင်း၊ ဥပဒေကို မဆိုပါဟူ၍လည်းကောင်း၊ အခြားသူများအပေါ် အရေးမယူ၊ မိမိတို့တည်းအပေါ် အရေးယူပါသည်ဟူ၍လည်းကောင်း ထင်ပြုချက်များမှာ ပြစ်မှု ကျူးလွန်ခြင်းကို ကာကွယ်စေနိုင်ခြင်း ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ အယူခံတရားခံ၏ချေဝချွတ်တွင် မိမိအပြင် နတ္ထလင်းမြို့နယ်တွင် လက္ခား မှုတ်ပုံထင်သူ ၁၆၆ ဦးရှိသည့်အနက် စာရင်းမှန်မှန်ပေးပို့သူများ ၃ ဦးမျှသာရှိပြီး မြတ် စတင်၊ မြတ်ထောင်းပို့သူများ ၄-၅-၆ ဦးခန့်သာရှိကြောင်းဖြစ်သည်။ ထို့ပြင် လက္ခား မှုတ်ပုံထင်သူများမှာ ဖား လစဉ်ဖမ်းများကို မှန်မှန်ပေးပို့ရန် သက်ဆိုင်ရာမှ မညွှန်ကြားကြောင်းလည်း တစ်ပြည်။ သို့ရာတွင် ဤအချက်များမှာ လက်ခံစဉ်းစားသင့်သော အချက်များမဟုတ်ချေ။ ဥပဒေမဆိုပါဟူ၍ လည်းကောင်း၊ အခြားသူများအပေါ် အရေးမလုပ်၊ မိမိတို့တည်းအပေါ်တွင် အရေးယူပါသည်ဟူ၍ လည်းကောင်း ထင်ပြုချက်များမှာ ပြစ်မှုကျူးလွန်ခြင်းကို ကာကွယ်စေနိုင်သော အကြောင်းအချက် များမဟုတ်ချေ။

အယူခံတရားလိုအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးဘသန်း။

အယူခံတရားခံအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးသန်းအောင်။

အယူခံတရားခံ ဦးအောင်ကျင်သည် နတ္ထလင်းမြို့တွင် ပဲခူးစက်ပိုင်ရှင်ဖြစ်သည်။ ဦးအောင်ကျင်သည် လက္ခားမှတ်ပုံထင်ရရှိသူတစ်ဦးဖြစ်၍ ယင်းမှတ်ပုံထင်အရ ကုလားပဲ၊ ပဲကြီး၊ မြေပဲတောင်နှင့် နှမ်းတို့ကို လုပ်ကိုင်ခွင့်ရသူဖြစ်သည်။ ၁၉၇၂ ခုနှစ်အတွင်း စုစုပေါင်းစစ်ဆေးရေးအရ အမျိုးသားထောက်လှမ်းရေးနှင့် စာတိုက်လုံးဌာနတို့က ဦးအောင်ကျင်၏ ဓနအိမ်နှင့် ပဲစက်ကို ဝင်ရောက်စစ်ဆေးသောအခါ တွင် ဦးအောင်ကျင်

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် ၁၄၊
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုကြီး အမှတ် ၃၄၂ တွင်၊ ချမှတ်သော ၁၉၇၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့စွဲပါ နတ္ထလင်းမြို့နယ် တရားရုံး၏ အမိန့်ကို အယူခံမှု။

၁၉၇၆

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
နှင့်
မောင်
အောင်ကျင်။

သည် လက္ခားမှတ်ပုံတင်ထားခြင်းမရှိသော နံနံစေ့နှင့် ကြံသကာများကိုပါ လက္ခား
ရောင်းဝယ်ခြင်းပြုလုပ်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် လိုအပ်သော ပစ္စည်းစာရင်း၊
ငွေစာရင်းတို့ကိုထားရှိရန် ပျက်ကွက်သည်ဟူ၍ ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေး
စနစ်တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေပုဒ်မ ၁၄ (၁)
အရတရားစွဲဆိုသည်။ ထိုအမှုကို မြို့နယ်တရားစီရင်ရေးအဖွဲ့မှ စစ်ဆေးပြီး အပြီး
အပြတ်လွှတ်ခဲ့သဖြင့် ဗဟိုဥပဒေရုံးက အယူခံခြင်းဖြစ်သည်။

တရားလိုသက်သေများ၏ ထွက်ဆိုချက်အရ ဦးအောင်ကျင်သည် မိမိကိုလက္ခား
မှတ်ပုံတင်စာရင်းတွင် ပါဝင်ခြင်းမရှိသော နံနံစေ့နှင့် ကြံသကာများကို ခွဲခကော်မရှင်
စားအဖြစ် အနည်းအကျဉ်းသာ ရောင်းချခြင်း ဖြစ်သောကြောင့် ယင်းအချက်နှင့်
ပတ်သက်၍ စွဲချက်မတင်ပဲ လက္ခားမှတ်ပုံတင် စည်းကမ်းအရ လျှို့ဝှက်ရေးနှင့် အုပ်ချုပ်မှု
ကော်မတီထံသို့ တလတကြိမ် ပေးပို့ရန် စာရင်းများ ထားရန် ပျက်ကွက်သည်ဟူ၍
စွဲချက်တင်သည်။ အယူခံတရားခံသည် နတ္တလင်းမြို့နယ် လက္ခားမှတ်ပုံတင် ထားသူ
တဦးဖြစ်ကြောင်း အငြင်းမထွက်ချေ။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး
အစိုးရ ကုန်သွယ်ရေးဌာနမှ ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့စွဲဖြင့်
ထုတ်ပြန်သောအမိန့်ကြော်ငြာစာအမှတ် ၁၂ တွင် ပုဂ္ဂလိက ကုန်သည်များ ပစ္စည်း
များကိုလက္ခားရောင်းဝယ်ခွင့် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ညွှန်ကြားချက်များ
ဖော်ပြပါရှိသည်။ ကုန်ပစ္စည်းများကို လက္ခားရောင်းဝယ်ရန် မှတ်ပုံတင်ရရှိသည့် ပုဂ္ဂလိက
ကုန်သည်များသည် အောက်တွင်ဖော်ပြပါ စည်းကမ်းများကို အတိအကျလိုက်နာ
ရမည်ဟူ၍ ရေးသား ဖော်ပြ ပြီးနောက် အချက် ၃ ချက်ကို အောက်ပါအတိုင်း
ဖော်ပြသည်။ ၎င်းတို့မှာ—

- ၁။ လုပ်ငန်းနှင့်ပတ်သက်၍ ထားရိုးထားစဉ် ငွေစာရင်းများကို ထား
ကြရမည်။
- ၂။ ဝယ်ယူရောင်းချသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထားရိုး ထားစဉ်
ထားရှိရမည့် ကုန်ပစ္စည်းလယ်ဂျာ (Stores Ledger) များကိုထားကြ
ရမည်။
- ၃။ ဝယ်ယူရောင်းချသည့် ကုန်ပစ္စည်း တခုချင်းအလိုက် အရေအတွက်နှင့်
တန်ဖိုးငွေများကို ဖော်ပြသော ပူးတွဲပါ ကုန်ပစ္စည်း စာရင်းဇယားပုံစံ
အတိုင်းပြုလုပ်၍ မှတ်ပုံတင် ပြုလုပ်သည့် လျှို့ဝှက်ရေးနှင့် အုပ်ချုပ်မှု
ကော်မတီရုံးနှင့် သက်ဆိုင်ရာ မြို့နယ်/မြို့မ/ဒေသစိတ် ကုန်သွယ်ရေးသို့
တလလျှင် တကြိမ် ပေးပို့ကြရမည်။

အယူခံတရားခံ၏ ချေပချက်တွင် မိမိအပြင် နတ္တလင်းမြို့နယ်တွင် လက္ကားမှတ်ပုံတင်သူ ၁၆၆ ဦးရှိသည့်အနက် စာရင်းမှန်မှန် ပေးပို့သူများ ၃ ဦးမျှသာ ရှိပြီး၊ ပြတ်တောင်း ပြတ်တောင်း ပို့သူများ ၄၅၆ ဦးခန့်သာ ရှိကြောင်း ဖြစ်သည်။ ထို့အပြင်လက္ကားမှတ်ပုံတင် သမားများအား လစဉ်ဇယားများကို မှန်မှန်ပေးပို့ရန် သက်ဆိုင်ရာမှ မညွှန်ကြားကြောင်းလည်း တင်ပြသည်။ သို့ရာတွင် ဤအချက်များမှာ လက်ခံစဉ်းစားသင့်သော အချက်များ မဟုတ်ချေ။ ဥပဒေမသိရှိပါဟူ၍ လည်းကောင်း၊ အခြားသူများအပေါ် အရေးမလုပ်၊ မိမိတဦးတည်းအပေါ်တွင် အရေးယူပါသည်ဟူ၍ လည်းကောင်း တင်ပြချက်များမှာ ပြစ်မှုကျူးလွန်ခြင်းကို ကာကွယ်စေနိုင် သော အကြောင်းအချက်များမဟုတ်ချေ။ အယူခံတရားခံသည် လက္ကားမှတ်ပုံတင်သူ တဦးဖြစ်ကြောင်း အငြင်းမထွက်ချေ။ ထို့အပြင် လက္ကား မှတ်ပုံတင် ရရှိသူများ လိုက်နာရမည့် စည်းကမ်းကို လိုက်နာရန် ပျက်ကွက်ကြောင်းလည်း အငြင်းမထွက်ချေ။ ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေကို ပြင်သည့်ဥပဒေ (၁၉၆၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁) ပုဒ်မ ၁၃၊ ပုဒ်မငယ် (၁) တွင်—

၁၉၇၆
 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် နှင့် ဗမာင် အောင်ကျင်။

“ဤဥပဒေအရ အစိုးရက ပြဋ္ဌာန်းသည့် အချက်များ ဖောက်ဖျက်ခြင်းနှင့် ဤသို့ ဖောက်ဖျက်ခြင်းကို အားပေးခြင်း”

ဟူ၍ဖော်ပြပါရှိသည်။ ထို့ကြောင့် အယူခံတရားခံ ဦးအောင်ကျင် အပေါ် နတ္တလင်းမြို့နယ်တရားရုံးက အပြီးအပြတ် လွှတ်သည့်အမိန့်ကို ပယ်ဖျက်၍ ဦးအောင်ကျင်သည် ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေး စနစ်တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေကို ပြင်သည့် ဥပဒေပုဒ်မ ၁၄ (၁) အရ ပြစ်မှုထင်ရှားသော ကြောင့်ထောင်ဒဏ် ၆ လကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးလွင်မောင်တို့ ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတောင်

† ၁၉၇၆
ဧပြီလ
၅ ရက်။

ဦးဘိုလေး
နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် *

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ ကာကွယ်ရုံးပိုင်ခွင့်ကို လိုသည်ထက်မီ၍ ကျင့်သုံးခဲ့ခြင်း၊ ပထမအကြိမ်
ပြစ်မှုကျူးလွန်ခြင်းနှင့် သေသူ၏ ရမ်းကားမှုကြောင့် လက်လွန်ခြေလွန်ဖြစ်ခဲ့၍ သက်ညှာစွာ
စဉ်းစားသင့်ခြင်း။

ဆုံးဖြတ်ချက်။ ။ သက်သေခံ အထောက်အထားများအရ ဦးဘိုလေးအပေါ် ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားကြောင်း မူလရုံးနှင့် ထိုင်းတရားရုံးတို့၏ ထွေရှိချက်မှာ မှန်ကန်သည်။
သို့ရာတွင် ဦးဘိုလေးသည် ပထမအကြိမ် ကျူးလွန်သူဘဦးဖြစ်ခြင်းနှင့် သေသူ၏ ရမ်းကားမှုကြောင့်
လက်လွန်ခြေလွန်ဖြစ်ခဲ့ခြင်း စသည့်အချက်များကို ဇယာကံအားလျော်စွာ ပြစ်ဒဏ်သတ်မှတ်ရာ၌
သက်ညှာစွာ စဉ်းစားသင့်သည်ဟု ကျွန်ုပ်တို့ယူဆသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးခမ်ဟုတ်။
ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဗဟို ဥပဒေဝန်ထမ်း အဆင့် (၁)
ဦးသိန်းဆွန်း။

ဆုတောင်းပြည့် ဘုရားကျောင်းမှ ဖျာပတ်တော်များ ပျောက်ဆုံးသဖြင့် မောင်
ကြည်လှ (လိပြ ၃) က ဘုရားသူခိုးများအား ဆဲဆိုမိသည်။ လေးငါးရက်ခန့် ကြာသော
အခါ ညနေတွင် မောင်ထွန်းကြိုင် (သေသူ) သည်။ အရက်မူးလျက် မောင်ကြည်လှ၏
အိမ်ရှေ့သို့ ရောက်လာပြီး ဘုရားသူခိုးဟု ပြောဆိုကာ ရန်စသည်။ မောင်ထွန်းကြိုင်
က မောင်ကြည်လှအား ဆဲဆိုနေစဉ် မောင်ထွန်းကြိုင်၏ညီ မောင်အောင် (လိပြ ၈)
လာ၍ မောင်ထွန်းကြိုင်အား ဆွဲခေါ်သည်။ မောင်ထွန်းကြိုင်သည် မောင်ကြည်လှ၏
အော်ကို ဦးဘိုလေး (လျှောက်ထားသူ) ၏ အိမ်ရှေ့သို့ ရောက်သည့်တိုင်အောင်

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုဥပဒေမူတော် ၃၈၉ (မ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၅ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ
၁၉ ရက်နေ့စွဲပါ ရမည်းသင်းမြို့ရုံးထိုင် မန္တလေးတိုင်း တရားရုံး၏ အမိန့်ကို ပြန်၍ ဆင်ခြင်မှု။

ဦးဘိုလေး
နှင့်
ပြည်ထောင်စု
ဆိုင်ရယ်အိမ်
သမ္မတမြန်မာ
နိုင်ငံတော်။

မောင်ကြည်လှအား ဆဲဆိုနေသဖြင့် ဦးဘိုလေး၏ဇနီး ဒေါ်ညို (လိပြ ၂)က ထမင်းချက် နေရာမှ မောင်ထွန်းကြိုင်အား မဆဲရန် ဝင်ပြောသည်။ မောင်ထွန်းကြိုင်က ဒေါ်ညို အားဆဲသည်။ ဒေါ်ညိုကပြန်ဆဲသည်။ မောင်ထွန်းကြိုင်က ဒေါ်ညို၏အိမ်ကို ခဲနှင့် ပေါက်သည်။ ရလကအဖွဲ့ဝင် ဦးအောင်ချစ် (လိပြ ၁)ရောက်လာပြီး မောင်ထွန်းကြိုင် အား ဆွဲခေါ် သွားစေသည်။

ထိုနေ့ည ၉ နာရီအချိန်ခန့်တွင် ဦးဘိုလေးသည် ခရမ်းခင်းမှ ပြန်ရောက်လာပြီး ဇနီးဒေါ်ညို ခူးခတ်ပေးသော ညစာကိုစားရန် အိမ်ရှေ့ခန်း ထမင်းစားပွဲ၌ ထိုင်နေစဉ် အရက်မူးနေသော မောင်ထွန်းကြိုင်သည် ဘုရားသာမက ဦးဘိုလေး၏ နှမကိုပါခိုးမည်။ ဦးဘိုလေးထို့ လင်မယားကိုလည်း သတ်မည်ဟုကြိမ်းဝါးလျက် ဦးဘို လေး၏အိမ်ပေါ်သို့ ပြေးတက်လာသည်။ မောင်ထွန်းကြိုင်၏ ကြိမ်းဝါးသံကို မောင် ကြည်လှ (လိပြ ၃)နှင့် ဦးလှကျော် (လိပြ ၄)တို့ကြားလိုက်ရသည်။

လက်ထဲတွင် ဓားကိုင်လျက် ပြေးဝင်လာသော မောင်ထွန်းကြိုင်အား ဦးဘိုလေးက အိမ်တံခါးပေါက်ကို ကန့်လန့်ထိုးသော ဝါးတုတ်ဖြင့် ရိုက်ချလိုက်သည်။ ဦးခေါင်း နောက်စေ့ကို ရိုက်မိ၍ မောင်ထွန်းကြိုင် လဲကျသွားသောအခါ ၎င်း၏လက်ထဲမှ လွတ်ကျသောခါးကို ဦးဘိုလေးက ကောက်ယူပြီး မောင်ထွန်းကြိုင်အား ဆင့်ကာ ဆင့်ကာခုတ်သည်။ မောင်ထွန်းကြိုင်သည် ဦးဘိုလေး၏ အိမ်လှေကားရင်း၌ သေဆုံးသွား သည်။

ဦးဘိုလေးက ရွာအနီး ပြည်သူ့ရုံတပ်ဖွဲ့စခန်းသို့ သွားရောက်၍ အဖမ်းခံသည်။ နောက်နေ့တွင် ရမည်းသင်းမြို့နယ် တရားစီရင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့် (လိပြ ၁၀) ထံ၌ ဦးဘိုလေးက ဖြောင့်ချက်ပေးသည်။ ဦးဘိုလေး၏ ဖြောင့်ချက်သည် သက်သေခံ အမှတ် (ဂ)ဖြစ်သည်။

မောင်ထွန်းကြိုင်၏ အလောင်းတွင် တုတ်ဒဏ်ရာတချက်နှင့် ဓားဒဏ်ရာတချက် တွေ့ရှိရကြောင်း၊ တုတ်ဒဏ်ရာကြောင့် ဦးခေါင်းခံရိုးကွဲပြီး ဦးနှောက်ထဲ စိုက်ဝင်သွား သဖြင့် ယင်းဒဏ်ရာသည် ကော်မတီမှချေသေရမည့် ဒဏ်ရာဖြစ်ကြောင်း၊ ဓားဒဏ်ရာများသည် သာမန် ဒဏ်ရာများသာဖြစ်ကြောင်း ဆရာဝန် ဒေါ်ခင်မေ (လိပြ ၉)က ထွက်ဆို သည်။

ဦးဘိုလေးက မိမိလက်ချက်ကြောင့် မောင်ထွန်းကြိုင် သေဆုံးခြင်းကို မငြင်း ကွယ်ပေ။ သို့ရာတွင် ကာကွယ်ခုခံပိုင်ခွင့်အရ ပြုမှုခံခြင်းဖြစ်၍ ပြစ်မှုမမြောက်ပါဟု ထုချေသည်။

၁၉၇၆

ဦးဘိုလေး
နှင့်
ပြည်ထောင်စု
ဆွေညီမောင်
သမ္မတမြန်မာ
နိုင်ငံတော်။

မောင်ထွန်းကြိုင် လဲကျသွားပြီးနောက် ၎င်းအားခေးနှင့် ၃ ချက်မျှ ထပ်မံခတ်ခြင်း အားဖြင့် ဦးဘိုလေးသည် ကာကွယ်ခံပိုင်ခွင့်ကို လိုသည်ထက်ပို၍ ကျင့်သုံးခဲ့သည်ဟု ရမည်းသင်းမြို့နယ် တရားရုံးက ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမကြီးအမတ် ၁၆၂၆ ၌ ကောက်ယူဆုံးဖြတ်လျက် ဦးဘိုလေးအား၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုအမိန့်ကို မန္တလေးတိုင်း တရားရုံးက ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယခံမအမှတ် ၅ ၌ အတည်ပြု ခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သော သက်သေခံ အထောက်အထားများအရ၊ ဦးဘိုလေး အပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားကြောင်း မှုလခုံးနှင့် တိုင်းတရားရုံးတို့၏ တွေ့ရှိချက်မှာ မှန်ကန်သည်။ သို့ရာတွင် ဦးဘိုလေးသည် ပထမ အကြိမ် ကျူးလွန်သူတဦး ဖြစ်ခြင်းနှင့် သေသူ၏ ရမ်းကားမှုကြောင့် လက်လွန်ခြေလွန် ဖြစ်ခဲ့ခြင်း စသည့် အချက်များကို ထောက်ထားလျက် ပြစ်ဒဏ်သတ်မှတ်ရာ၌ သက် ညာစွာ စဉ်းစားသင့်သည်ဟု ကျွန်ုပ်တို့ယူဆသည်။

ထို့ကြောင့် လျှောက်ထားသူ ဦးဘိုလေး အပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှား စီရင်ထားခြင်းကို ကျွန်ုပ်တို့ အတည်ပြုသော်လည်း အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ်ကိုပယ်ဖျက်၍ ၎င်းအစား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ် (လေးနှစ်) ကျခံစေရန် လျှော့ပေါ့ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် သူရ ဦးအောင်ဖေ၊ အဖွဲ့ဝင်များအဖြစ် ဦးလှမောင်၊ ဦးကြည်မြ တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးမောင်ရှင်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးစံလှိုင်) *

† ၁၉၇၆

နိုဝင်ဘာလ
၃ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄၊ တနှစ်အတွင်း ကျူးလွန်သော အလားတူပြစ်မှုနှစ်ရပ်ကို
နှစ်မှုခွဲ၍ စွဲဆိုခြင်း၊ တမှုတည်းတွင် ပူးပေါင်း မစွဲဆိုသဖြင့် ဥပဒေအာရ မှားယွင်းမှု ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ လျှောက်ထားသူက မိမိအပေါ် တရားစွဲဆိုရာတွင် နှစ်မှုခွဲ၍ စွဲဆိုခြင်းသည်
ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄ အရ မှားယွင်းကြောင်း တင်ပြသည်။ ပုဒ်မ ၂၃၄ အရ တနှစ်အတွင်း
ကျူးလွန်သော အလားတူပြစ်မှုများနှင့် ပတ်သက်၍ စွဲချက်သုံးရပ်ထက်မပိုလျှင် တမှုတည်းစွဲဆို
နိုင်သည်။ စွဲချက်သုံးရပ်ကို အမှုတည်းတွင် ပူးပေါင်းစွဲဆိုပိုင်ခွင့်ရှိသော်လည်း မလွဲမသွေပူးပေါင်း
စွဲဆိုရမည်ဟူ၍ ပြဋ္ဌာန်းခြင်းမဟုတ်ချေ။ ရည်ရွယ်ချက်မှာ တရားခံပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်၍
စွဲချက်များတမှုတည်းတွင် ပူးပေါင်းပြုလုပ်ခြင်းအားဖြင့် တရားခံ၏ ခုခံချေပသော အခွင့်အရေးကို
မထိခိုက်စေရန်ဖြစ်သည်။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးညွန့်လှိုင်။

ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးကျော်သိန်း။
ဗဟိုဥပဒေရုံး ညွှန်ကြားရေးမှူး ဦးထွန်းရွှေ။

လျှောက်ထားခံရသူ ဦးစံလှိုင်သည် ပဲခူးမြို့နယ် ကုန်သွယ်ရေးမှ ကုန်ကြမ်းချည်
ထည်ကို ကုန်ချောချည်ထည် ယက်လုပ်ပေးရန် လျှောက်ထားသူ ဦးမောင်ရှင်အား
ပေးရမည်။ ဦးမောင်ရှင်က ကုန်ချောချည်ထည် ၇ ဦးစံလှိုင်သို့ပေးရန် တာဝန်ရှိသော်
လည်း အလွဲသုံးစားပြုလုပ် ပျက်ကွက်သည်ဟူ၍ ဦးမောင်ရှင်အပေါ် ဦးစံလှိုင်ကပြစ်မှု
ဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ နှင့် တရားစွဲဆိုသည်။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၇၅(ခ)၊ ၈၆ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုခံမှုအမှတ် ၁၆ (က)၊ ၁၅ (က) တွင်ချမှတ်သော ၁၉၇၄ ခုနှစ်၊
နိုဝင်ဘာလ ၁၂ ရက်နေ့စွဲပါ ပဲခူးတိုင်း (ပဲခူးမြို့) တရားရုံး၏ အမိန့်ကို ပြန်၍ ဆင်ခြင်မှု။

၁၉၇၆

ဦးမောင်ရှင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
ထမ္မတမြန်မာ
နိုင်ငံတော်၊
(ဦးစံလှိုင်) ။

ဦးမောင်ရှင်၏ ပျက်ကွက်ခြင်းမှာ နှစ်ကြိမ်ဖြစ်သောကြောင့် ပထမအကြိမ် ပျက်
ကွက်သည့် ချည်လုံချည် ၂၃၀ အထည်အတွက် အမှုစွဲ၍၊ ဒုတိယအကြိမ်ပျက်ကွက်သည့်
ချည်လုံချည် ၆၄၅ ထည်အတွက် သီးခြားအမှု စွဲဆိုသည်။ အမှုကို ပဲခူးမြို့နယ် တရားရုံးက
စစ်ဆေးကြားနာ၍ ဦးမောင်ရှင်အပေါ် ပထမအကြိမ် ပျက်ကွက်မှုအတွက် ဒဏ်ငွေ
၇၅၀၊ မဆောင်နိုင်လျှင် ထောင်ဒဏ် (၆)လနှင့် ဒုတိယအကြိမ် ပျက်ကွက်မှုအတွက်
ဒဏ်ငွေ ၇၅၀၊ မဆောင်နိုင်လျှင် ထောင်ဒဏ် (၆)လ ကျခံစေရန် အမိန့်ချမှတ်သည်။
ယင်းအမိန့်ကို ဦးမောင်ရှင်က ပဲခူးတိုင်း တရားရုံးသို့ အယူခံသော်လည်း မအောင်မြင်
သောကြောင့် ဗဟိုတရားရုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဦးမောင်ရှင်က တင်ပြသည်မှာ မိမိအား အပြစ်ပေးခြင်းမှာ စာရင်းဇယားအပေါ်
မှုတည်၍ အပြစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ပထမအကြိမ် စာရင်းဇယားတွင် ပေါ်ပေါက်
သည်မှာ ဦးစံလှိုင်၏စာရင်းတွင် ကုန်ချော လုံချည်အထည် ၁၅၀ ဟူ၍ ဖော်ပြပါရှိ
သော်လည်း မိမိစာရင်းတွင် ကုန်ချော လုံချည်အထည် ၃၅၀ ဟုပါရှိသောကြောင့်
ကဲ့သို့ချက် ရှိနေပါသည်။ ထို့အပြင် ဒုတိယအကြိမ်နှင့် ပတ်သက်၍ ဦးစံလှိုင်၏
စာရင်းတွင် ကုန်ချော လုံချည်အထည် ၁၇၀ ဟုပါရှိသော်လည်း မိမိစာရင်းတွင်
အထည် ၃၇၀ ဟုပါရှိသောကြောင့်ကဲ့ပြားချက် ရှိနေပါသည်။ ယင်းသို့ကဲ့ပြား ခြားနား
လျက်ရှိသော စာရင်းဇယားများအပေါ် မှုတည်၍ မိမိအား အပြစ်ပေးသင့်ကြောင်း
တင်ပြသည်။

ဦးစံလှိုင်က တရားရုံးသို့ စာရင်းစာအုပ် ၂ အုပ်တင်ပြသည်။ ကုန်ကြမ်းထုတ်
ကုန်ချောသွင်း စာရင်းစာအုပ် သက်သေခံအမှတ် (က)နှင့် လုပ်အားခ ရှင်းပေးသည့်
စာရင်းစာအုပ် သက်သေခံအမှတ် (ခ) ဖြစ်သည်။ ဦးမောင်ရှင်ကလည်း မိမိထံတွင်
ထားရှိသော ကုန်ကြမ်းပေး၊ ကုန်ချောထုတ် စာရင်းစာအုပ်ကို တရားရုံးသို့တင်ပြရန်
သက်သေခံအမှတ် (၁) ဖြစ်သည်။ ၁၉၇၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့စွဲတွင် ဦးစံလှိုင်၏
သက်သေခံအမှတ် (က) စာရင်းစာအုပ်အရ၊ ကုန်ချောထည် ၁၅၀လက်ခံရှိကြောင်း
ပါရှိသော်လည်း ထိုနေ့တွင် ဦးမောင်ရှင်၏ စာရင်းစာအုပ်အရ ကုန်ချောချည်ထည်
၃၅၀ ပေးသွင်းကြောင်း ဖော်ပြထားသည်။ ထိုနည်းအတူ ၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်
နေ့စွဲပါ ဦးစံလှိုင်၏ စာရင်းစာအုပ် ကုန်ချောထည် ၁၇၀ ပေးသွင်းသည်ဟု ပါရှိသော်လည်း
ဦးမောင်ရှင်၏ စာရင်းစာအုပ်တွင် ကုန်ချောထည် ၃၇၀ ဟူ၍ပါရှိသည်။ ယင်းကဲ့ပြား
ခြားနားချက်နှင့် ပတ်သက်၍ မည်သည့်စာရင်းက မှန်မမှန် စဉ်းစားရာတွင် ဦးစံလှိုင်က
တရားရုံးသို့ တင်ပြသော လုပ်အားခရှင်းပေးသည့် စာရင်းစာအုပ် သက်သေခံအမှတ်
(ခ)ကို ရည်ညွှန်းနိုင်သည်။ ယင်းစာရင်းစာအုပ် လုပ်အားခပေးသော ကုန်ချောထည်
အရေအတွက်မှာ ပထမအကြိမ် အထည် ၁၅၀ နှင့် ဒုတိယအကြိမ်အထည် ၁၇၀ သာ

ဖြစ်သည်။ ထို့အပြင် ဦးမောင်ရှင်သည် ကိန်းကဏန်း ၁၅၀ နှင့် ၁၇၀ ထို့ကို ၃၅၀ နှင့် ၃၇၀ ဟူ၍ ပြုပြင်ထားကြောင်း သက်သေခံချက်ရှိသည်။

၁၉၇၆
ဦးမောင်ရှင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဦးစွာ)။

လျှောက်ထားသူ ဦးမောင်ရှင်က မိမိအပေါ် တရားစွဲဆိုရာတွင် ၂ မှုခွဲ၍ စွဲဆိုခြင်းသည် ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄ အရ မှားယွင်းကြောင်း တင်ပြသည်။ ပုဒ်မ ၂၃၄ အရ တနှစ်အတွင်း ကျူးလွန်သော အလားတူ ပြစ်မှုများနှင့် ပတ်သက်၍ စွဲချက် ၃ ရပ်ထက် မပိုလျှင် တမှုတည်း စွဲဆိုနိုင်သည်။ စွဲချက် ၃ ရပ်ကိုအမှု တမှုတည်းတွင် ပူးပေါင်းစွဲဆိုပိုင်ခွင့်ရှိသော်လည်း မလွဲမသွေ ပူးပေါင်းစွဲဆိုရမည်ဟူ၍ ပြဋ္ဌာန်းခြင်း မဟုတ်ချေ။ ရည်ရွယ်ချက်မှာ တရားခံ ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်၍ စွဲချက်များ တမှုတည်းတွင် ပူးပေါင်း ပြုလုပ်ခြင်းအားဖြင့် တရားခံ၏ ခုခံချေပသော အခွင့်အရေးကို မထိခိုက်စေရန်ဖြစ်သည်။

ယခုဖြစ်ပွားသော အမှုတွင် တရားခံအပေါ် သီးခြား ၂ မှုခွဲ၍ စွဲဆိုခြင်းသာဖြစ်သည်။ မည်သို့မျှ နှစ်နာနိုင်ဖွယ်ရာ ရှိမည်မဟုတ်ချေ။ အမှုဖြစ်ပျက်သည့် အကြောင်းခြင်းရာနှင့် ပတ်သက်၍ မြို့နယ်တရားရုံးနှင့် တိုင်းတရားရုံးတို့သည် ထပ်တူထပ်မျှ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ဥပဒေ အကြောင်းအရာနှင့် ပတ်သက်၍လည်း လွဲမှားခြင်း မရှိချေ။ ထို့ကြောင့် ပြင်ဆင်မှုကို ပယ်လိုက်သည်။ ဤအမိန့်သည် ဆက်စပ်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၈၆ (ခ)/၇၅ အတွက်လည်း အကျိုးဝင်စေရမည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးလှမောင်နှင့် ဦးသန်းစင်တို့ ပါဝင်သော ဗဟိုတရားရုံးချုပ်ရေးအဖွဲ့ရွှေတွင်

ကိုမြင့်အောင်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် *

† ၁၉၇၆

စက်တင်ဘာလ

၁၄ ရက်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂)၊ နှစ်ဦးနှစ်ဘက် ရန်ဖြစ်ရာတွင် လူအများကလည်းဝိုင်းရိုက်ကြခြင်း၊ တရားခံကလည်း တုတ်နှင့်ရိုက်၊ ဓားစူးနှင့်ထိုးပါသည်ဟု ဝန်ခံထားခြင်း။ အခြားသူတဦးတယောက်က ပုဆိန်နှင့်ပေါက်၊ ဓားနှင့်ခုတ်နိုင်သည်ဟု တွေးတောယူဆရန်လိုမလို၊ ပုဒ်မ ၃၀၂ (၂) အစား၊ ပုဒ်မ ၃၂၆ အရ အပြစ်ဒဏ်သတ်မှတ်ခြင်းက ပိုမိုလျော်ကန်ခြင်း။

ဆုံးဖြတ်ချက်။ ။ မောင်မြင့်အောင်နှင့် မောင်ဆင့်တို့သည် တဦးက ဓားစူး၊ တဦးကတုတ် ကိုင်ဆောင်၍ ဘက်ပြိုင်ရန် ဖြစ်ကြောင်း အငြင်းမထွက်ချေ။ မောင်မြင့်အောင်ကိုယ်တိုင်ကလည်း မောင်ဆင့်ကိုတုတ်နှင့်ရိုက်၊ ဓားစူးနှင့်ထိုးကြောင်း ဝန်ခံသည်။ ဆရာဝန်က မောင်ဆင့်သေဆုံးရသောဒဏ်ရာမှာ ဓားရှည်၊ ဓားမ၊ ပုဆိန်တို့အရ ဖြစ်နိုင်သည်ဟု ထွက်ဆိုသည်။ သို့သော် မောင်မြင့်အောင်နှင့် မောင်ဆင့်တို့ အပြန်အလှန် ရန်ဖြစ်၍ အပြန်အလှန် ဒဏ်ရာရရှိပြီး၊ မောင်မြင့်အောင်ကိုယ်တိုင်က တုတ်နှင့်ရိုက်ကြောင်း၊ ဓားစူးနှင့်ထိုးကြောင်း ဝန်ခံထားသောအမှုတွင် အခြားသူတဦးတယောက်က ပုဆိန်နှင့် ပေါက်နိုင်သည်၊ ဓားနှင့်ခုတ်နိုင်သည်ဟူ၍ တွေးယူကြံဆရန် လိုအပ်မည်မဟုတ်ပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ စဉ်းစားရာတွင် မောင်ဆင့်ကို မောင်မြင့်အောင်အပြင် အခြားလူများကလည်း ဝိုင်းရိုက်ကြသေးကြောင်းသက်သေခံချက်ရှိနေသည့် ဖြစ်သောကြောင့် မောင်မြင့်အောင်အပေါ် တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂) အရ အပြစ်ဒဏ် သတ်မှတ်မည့်အစား၊ ပုဒ်မ ၃၂၆ အရ အပြစ်ဒဏ်သတ်မှတ်ခြင်းက ပိုမိုလျော်ကန်ပေမည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးအောင်သူ။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးသိန်းထွန်း။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၉၈ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၈ တွင် ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့စွဲပါ မန္တလေးတိုင်း (ရမည်းသင်းရုံးထိုင်) တရားရုံး၏အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

ကိုမြင့်အောင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

လျှောက်ထားသူ မောင်မြင့်အောင်ကို ရမည်းသင်းမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂)အချ ထောင်ဒဏ် ၈ နှစ် အပြစ်ပေးသည်။ မန္တလေးတိုင်းတရားရုံးက အပြစ်ဒဏ်ကို လျော့ပေါ့၍ ထောင်ဒဏ် (၇) နှစ် ကျခံစေရန် အမိန့်ချသည်။ ယင်းအမိန့်ကို မောင်မြင့်အောင်က ဗဟိုတရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားခြင်းဖြစ်သည်။

မောင်မြင့်အောင်နှင့် သေဆုံးသူ မောင်ဆင့်တို့သည် အရက်သောက်၍ ဖဲကစားကြသည်။ ဖဲဝိုင်းတွင် မောင်ဆင့်နှင့် ကိုစိန်ညွန့်ဆိုသူတို့ စကားများသောကြောင့် မောင်မြင့်အောင်က ဖျန်ဖြေရာမှ မောင်ဆင့်နှင့် မောင်မြင့်အောင်တို့လည်း မပြေမလည်ဖြစ်ကြသည်။ မောင်မြင့်အောင် မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိသောအခါတင်မောင်ဆင့်က အိမ်ရွှေမှ နေပြီး မိုက်ရင်ထွက်ခဲ့ဟု ခေါ်သဖြင့် မောင်မြင့်အောင်က ကုတ်ကိုင်ပြီး ထွက်လာသည်။ မောင်ဆင့်က မောင်မြင့်အောင်ကို ဓားစူးနှင့်ထိုး၍ မောင်မြင့်အောင်က တုတ်နှင့် ပြန်လည်ရိုက်သည်။ ထိုအချိန်တွင် လူများဝိုင်းလာပြီး မောင်ဆင့်ကို ရိုက်နှက်ကြသည်။ မောင်ဆင့်လဲသွားစဉ် မောင်မြင့်အောင်က ဓားစူးနှင့် မောင်ဆင့်ကျောကို ထိုးသည်။ ရန်ပုံ့ပြီးသောအခါ မောင်ဆင့်သေဆုံးပြီး မောင်မြင့်အောင်မှာလည်း ဒဏ်ရာရရှိသောကြောင့် ဆေးရုံတွင် အပြင်လူနာအဖြစ် ဆေးကုရသည်။

ဆရာဝန် ဆေးစစ်ချက်အရ သေဆုံးသူ မောင်ဆင့်၏ ဒဏ်ရာများမှာ လက်ဝဲ မျက်စေ့နှင့် လက်ဝဲနားရွက်တွင် ကွဲအက်လျက် တုံးသောလက်နက်ဖြင့် ဦးနှောက်ထိခိုက်စေသော ဒဏ်ရာတချက်နှင့် လက်ဝဲနောက်ကျောတွင် အရေပြားဖောက်ထွင်းသော ဒဏ်ရာ ၃ ချက်တွေ့ရှိရသည်။ ဦးနှောက်ထိခိုက်စေသော ဒဏ်ရာကို ဓားရှည်၊ ဓားမ၊ ပုဆိန်တို့ဖြင့်ပြုလျှင် ရရှိနိုင်ကြောင်းလည်း ဆရာဝန်ကထွက်ဆိုသည်။ ထို့ကြောင့် မောင်မြင့်အောင်က မောင်ဆင့်သေဆုံးခြင်းမှာ မိမိတဦးတည်း လက်ချက်အရသာ မဖြစ်နိုင်ပါ။ လူအများ ဝိုင်းရိုက်သော လက်ချက်အရလည်း ဖြစ်နိုင်သောကြောင့် မြို့နယ်တရားရုံးနှင့် တိုင်းတရားရုံးတို့၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခြင်းမရှိနိုင်ကြောင်း တင်ပြသည်။

မောင်မြင့်အောင်နှင့် မောင်ဆင့်တို့သည် တဦးကဓားစူး၊ တဦးကတုတ်ကိုင်ဆောင်၍ ဘက်ပြိုင်ရန်ဖြစ်ကြောင်း အငြင်းမထွက်ချေ။ မောင်မြင့်အောင် ကိုယ်တိုင်ကလည်း မောင်ဆင့်ကိုတုတ်နှင့်ရိုက် ဓားစူးနှင့် ထိုးကြောင်း ဝန်ခံသည်။ ဆရာဝန်က မောင်ဆင့် သေဆုံးရသော ဒဏ်ရာမှာ ဓားရှည်၊ ဓားမ၊ ပုဆိန်တို့အရ ဖြစ်နိုင်သည်ဟု ထွက်ဆိုသည်။ သို့သော် မောင်မြင့်အောင်နှင့် မောင်ဆင့်တို့ အပြန်အလှန် ရန်ဖြစ်၍ အပြန်အလှန်ဒဏ်ရာရရှိပြီး မောင်မြင့်အောင်ကိုယ်တိုင်က တုတ်နှင့်ရိုက်ကြောင်း၊ ဓားစူးနှင့်

၁၉၇၆
ကိုမြင့်အောင်
နှင့်
ပြည်ထောင်စု
ဆီရိုယံလစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ထိုးကြောင်း ဝန်ခံထားသောအမှုတွင် အခြားသူ တဦးတယောက်က ပုဆိန်နှင့် ပေါက်နိုင်သည်။ ဓားနှင့်ခုတ်နိုင်သည်ဟူ၍ တွေးယူကြံဆရန် လိုအပ်မည်မဟုတ်ပေ။

ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်၍ စဉ်းစားရာတွင် မောင်ဆင့်ကို မောင်မြင့်အောင် အပြင် အခြားသူများကလည်း ဝိုင်းရိုက်ကြသေးကြောင်း သက်သေခံချက် ရှိနေသည်ဖြစ်သောကြောင့် မောင်မြင့်အောင် အပေါ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ အပြစ်ဒဏ်သတ်မှတ်မည့်အစား၊ ပုဒ်မ ၃၂၆ အရ အပြစ်ဒဏ် သတ်မှတ်ခြင်းက ပိုမိုလျော်ကန်ပေမည်။ အပြစ်ဒဏ်မည်မျှ ပေးသင့်ကြောင်း စဉ်းစားရာတွင် မောင်မြင့်အောင်သည် မူလ မောင်ဆင့်နှင့် မောင်စိန်ညွန့်တို့ စကားများခြင်းကိုဖျက်ပြေ သူသာဖြစ်ကြောင်း၊ မောင်ဆင့်က အိမ်ရွှေသို့ လာရောက်၍ ရန်စခြင်း၊ မောင်ဆင့်က ဓားစူးနှင့် ထိုးသောကြောင့် တုတ်နှင့်ပြန်ရိုက်ခြင်းအစရှိသော အချက်များကြောင့် သက်ဉာဏ် စဉ်းစားသင့်သည်ဟု ယူဆသည်။ ထို့ကြောင့် လျှောက်ထားသူ မောင်မြင့်အောင်အပေါ် မန္တလေးတိုင်း တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ ထောင်ဒဏ် (၇) နှစ်ကျခံစေသော အမိန့်ကို ပယ်ဖျက်၍ မောင်မြင့်အောင်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အရ ထောင်ဒဏ် (၅)နှစ် ကျခံစေရန် အမိန့်ချမှတ်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသန်းစင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်နှင့် ဦးစိုးလှိုင်တို့ ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

(ဦးလော်စစ်ဟန်) } နှင့် { ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ } မြန်မာနိုင်ငံတော် }
မြန်မာနိုင်ငံတော် (ဦးလော်စစ်ဟန်) *

† ၁၉၇၆
ဖေဖော်ဝါရီလ
၂၅ ရက်။

မြို့နယ်တရားရုံး၏ စွဲချက်ကို ပြည်နယ်/တိုင်းတရားရုံးက စွဲချက်ပုံစံကို အစအဆုံးပြင်ဆင်ရေးသား ခြင်းပြုနိုင်သလော၊ စွဲချက်တွင်တရားခံအနေဖြင့် မိမိခုခံဖြေရှင်းရမည့်အချက်ကို သိရှိနားလည် နိုင်လျှင် စွဲချက်ထပ်မံပြင်ဆင်ရန် လို မလို။

ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၁၅ (ခ)/၇၅ တွင် ဗဟိုဥပဒေရုံးက တိုင်း တရားရုံးသည် စွဲချက်ကိုပြင်ဆင်နိုင်ခွင့်ရှိသည်မှန်သော်လည်း ယင်း၏ဆောင်ရွက်ချက်မှာ ဥပဒေနှင့် မညီညွတ်ကြောင်းတင်ပြသည်။ ပြည်သူ့တရားသူကြီးအဖွဲ့ဥပဒေပုဒ်မ ၃၀ (ခ) အရ တိုင်းတရားရုံး သည် သက်ဆိုင်ရာတိုင်းအတွင်းရှိ မြို့နယ်တရားရုံးကချမှတ်သော ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်မှု စီရင်နိုင်ခွင့်ရှိသည်။ မြို့နယ်တရားရုံး၏စွဲချက်ကို မှားယွင်းသည်ဟူ၍ ယူဆလျှင်လည်း ပြင်ဆင်ရန် ညွှန်ကြားနိုင်ပေသည်။ သို့ရာတွင် စွဲချက်ပုံစံကိုအစအဆုံး ပြင်ဆင်ရေးသားပြီး တိုင်းတရားစီရင်ရေး အဖွဲ့ဝင်များက လက်မှတ်ရေးထိုးပေးရန်ကား မဟုတ်ပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ မူလတရားရုံး၏ စွဲချက်တွင်ဦးလော်စစ်ဟန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား လက်နက်ကိုင်နောက်လိုက်အင်အား ၈၀၀ ကျော်ကို ဦးစီး၍ စစ်မက်ဘက်ပြိုင်ရန် တောခိုသွားသည်ဖြစ်၍ ပြစ်မှုဆိုင်ရာအက်ဥပဒေပုဒ်မ ၁၂၂(၁)အရ စွဲချက်တင်ကြောင်းဖော်ပြထား သည်။ ဤစွဲချက်တို့ ဖတ်ရှုရခြင်းအားဖြင့် ဦးလော်စစ်ဟန်သည် မိမိအပေါ် မည်သည့်ဥပဒေ ပုဒ်မအရ စွဲချက်တင်ထားကြောင်း သိရှိနိုင်သည်။ နိုင်ငံတော်အား စစ်မက်ဘက်ပြိုင်ရန် တောခို ခြင်းသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပျက်ကန်ခြင်းသာဖြစ်သောကြောင့် အခြားအဓိပ္ပာယ်ကောက် ယူရန် မဖြစ်နိုင်ချေ။ စွဲချက်ဘက်ခြင်းခံရသော ဦးလော်စစ်ဟန်အနေဖြင့်လည်း မိမိခုခံဖြေရှင်းရမည့် အချက်ကို ကောင်းစွာ သိရှိနားလည်နိုင်မည်ဖြစ်သည်။

တိုင်းတရားရုံးက ပြင်ဆင်ထားသောစွဲချက်တွင် ဦးလော်စစ်ဟန်၏ လုပ်ဆောင်မှုများနှင့်ပတ် သက်၍ စွဲဆိုသည့်ဘက်မှ တင်ပြသောသက်သေထွက်ချက်နှင့် သက်သေခံအထောက်အထားများကို မှီး၍ အသေးစိတ်ဖော်ပြ ထားသည်။ ဤသို့အသေးစိတ်ဖော်ပြထားခြင်းအားဖြင့် ဦးလော်စစ်ဟန်

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၇၇ (ခ)။
၃၁၅ (ခ)။

† ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၆ တွင် ချမှတ်သော ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့စွဲပါ ရန်ကုန်တိုင်း တရားရုံး၏အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆
—
ဦးလော်စစ်ဟန်၊
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဦးလော်စစ်
ဟန်)။

သည် ယင်းဖော်ပြပါကိစ္စရပ်အားလုံးတို့ကို တခုမကျန် ကျူးလွန်ခဲ့ပြီး ယင်းကဲ့သို့ အားလုံးစုပေါင်း ကျူးလွန်မှသာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကိုကျူး လွန်ရာရောက်သည်ဟူသောသဘောမျိုး သက်ရောက်နိုင်ပေသည်။ ထို့ကြောင့် စွဲချက်တင်ရာတွင် တရားခံသိရှိနားလည်စေရန်အတွက် ပြစ်မှု ကျူးလွန်ခြင်းနှင့်ပတ်သက်သော လိုအပ်သည့်အချက်အလက်များဖော်ပြရမည်ဖြစ်သော်လည်း စွဲဆို သည့်ဘက်မှတင်ပြသော သက်သေခံချက်အားလုံးကိုစွဲချက်သွင်းထည့်သွင်းဖော်ပြရန်လိုမည်မဟုတ် ချေ။ အဓိကစဉ်းစားရန်မှာ စွဲဆိုချက်ကို ဖတ်ရှုရခြင်းအားဖြင့် တရားခံက မိမိအပေါ်တွင် မည်သည့် အကြောင်းခြင်းရာအပေါ် မူတည်၍မည်သည့်ဥပဒေပုဒ်မအရ စွဲဆိုခြင်းဖြစ်ကြောင်း သိရှိ နားလည်နိုင်ခြင်းရှိ မရှိဖြစ်သည်။ ထို့ကြောင့် ပြည်စုံလုံလောက်လျက်ရှိသော မူလဘုရားရုံး၏စွဲချက်ကို တိုင်းတရားရုံးက ထပ်မံပြင်ဆင်ရန်မလိုဟုယူဆသည်။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ဒေါက်တာ ဦးမောင်၊ ဗဟိုတရားရုံးရှေ့နေ။

ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ဦးမြင့်အောင်၊ ဥပဒေဝန်ထမ်း အဆင့်

(၁)။

ဦးလော်စစ်ဟန်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကိုးကန့်နယ်မြေတွင် ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကာကွယ်ရေး အဖွဲ့ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က အသိအမှတ်ပြုခြင်း ရပ်စဲ၍ လက်နက်များ သိမ်းဆည်း ရန် ဆောင်ရွက်သော အခါတွင် ဦးလော်စစ်ဟန်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လွတ်လပ်ရေး တပ်ပေါင်းစုတွင် ခေါင်းဆောင်အဖြစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်သည်။ ထိုနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားရာမှ ထိုင်းအစိုးရက ဖမ်းဆီး၍ မြန်မာနိုင်ငံသို့ ပြန်ပို့သော ကြောင့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် တရားစွဲဆိုခြင်း ခံရလေသည်။

မြို့နယ် တရားရုံးက ဦးလော်စစ်ဟန်အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) အရ၊ စွဲချက်တင်သောအခါတွင် တိုင်းတရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားသည်။ တိုင်းတရားရုံးက မြို့နယ်တရားရုံးစွဲချက်ကို ပယ်ဖျက်၍ စွဲချက်အသစ် ရေးဆွဲပြီး စွဲချက်အသစ်အရ စစ်ဆေးရန် အမိန့်ချမှတ်သည်။ ယင်းအမိန့်ကို တရားခံ ဦးလော်စစ် ဟန်က မကျေနပ်ချေ။ အမှုစွဲဆိုသော ဗဟိုဥပဒေရုံးကလည်း မကျေနပ်ချေ။ ဦးလော် စစ်ဟန်က တိုင်းတရားရုံးသည် စွဲချက်ကို အပြီးအပြတ် ပယ်ဖျက်ခြင်း မပြုသော ကြောင့် မကျေနပ်ခြင်းဖြစ်သည်။ ဗဟိုဥပဒေရုံးက တိုင်းတရားရုံးသည် မူရင်းစွဲချက်ကို ပယ်ဖျက်၍ စွဲချက်အသစ် ရေးဆွဲသောကြောင့် မကျေနပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဗဟိုတရားရုံးသို့ အပြန်အလှန်ပြင်ဆင်မှု အသီးသီး တင်သွင်းခြင်းဖြစ်၍ ဤအမိန့်သည် ၂ မှုစလုံး အကျိုးဝင်စေရမည်။

၁၉၇၆

ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၀၇ (ခ)/၇၅ တွင် ဦးလော်စစ်ဟန်က မိမိအပေါ်
 စွဲချက်တင်နိုင်ရန်အချက်အလက်များ ပြည့်စုံခြင်း မရှိကြောင်း တင်ပြသည်။ အမှုကို
 လေ့လာသောအခါတွင် တရားလိုပြ သက်သေများ၏ ထွက်ချက်အရ ဦးလော်စစ်ဟန်
 သည် ကိုးကန့် ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်ကြောင်း၊ ယင်းကာကွယ်ရေး အဖွဲ့ကို
 ဖျက်သိမ်းရန်နှင့် လက်နက်များ ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာမှ တောင်းဆိုသော
 အခါ လိုက်နာခြင်း မပြုပဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ နောက်ပိုင်းတွင်
 ဦးလော်စစ်ဟန်၏ ကာကွယ်ရေး အဖွဲ့နှင့် တပ်မတော်တို့ အကြိမ်ကြိမ် တိုက်ပွဲများ
 ဖြစ်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ်၊ မေလအတွင်း ဦးလော်စစ်ဟန်သည် မြောက်ပိုင်း
 ရှမ်းပြည် တော်လှန်ရေး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အစိုးရကို စနစ်တကျ ပြန်လည်တိုက်ခိုက်
 ရန် စီစဉ်ကြကြောင်း ပေါ်ပေါက်သည်။ ဦးလော်စစ်ဟန်၏ ဗဟိုတရားရုံးရွှေနေ
 တပ်ပြဿာ တိုက်ပွဲများတွင် ဦးလော်စစ်ဟန်ကိုယ်တိုင် မပါဝင်ခြင်း၊ ညွှန်ကြားမိန့်
 မပေးခြင်း အစရှိသော အကြောင်းပြချက် များမှာလည်း လက်ခံစဉ်းစားသင့်သည်
 မဟုတ်ချေ။ ထို့အပြင် ကိုးကန့်ကာကွယ်ရေး အဖွဲ့၏ လက်နက်မျိုးစုံမှာ နိုင်ငံတော်က
 ထုတ်ပေးထားသော လက်နက်များ မဟုတ်ပဲ၊ မိမိတို့ကိုယ်တိုင် နည်းအမျိုးမျိုးနှင့်
 ရှာဖွေစုဆောင်း ထားရသော လက်နက်များ ဖြစ်သောကြောင့် ပြန်လည်ပေးအပ်ရန်
 မသင့်ဟူသော တင်ပြချက်မှာလည်း လက်ခံစဉ်းစားသင့်သည် မဟုတ်ချေ။

ဦးလော်စစ်ဟန်၊
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတ မြန်မာ
 နိုင်ငံတော်
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်
 (ဦးလော်စစ်
 ဟန်)။

ဦးလော်စစ်ဟန်အတွက် လိုက်ပါ ဆောင်ရွက်သော ဗဟိုတရားရုံး ရွှေနေက
 ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၁)ကို ရည်ညွှန်း၍ လျှောက်ထားသည်မှာ
 စွဲဆိုသည့်ဘက်မှ လုံလောက်သော သက်သေခံ အထောက်အထားများ တင်ပြနိုင်စွမ်း
 မရှိလျှင် တရားခံကို စွဲချက်မတင်ပဲပြန်လွှတ်ရမည် ဖြစ်ကြောင်းနှင့် စွဲချက်တင်ပြခြင်း
 မှာ အပြစ်ပေးခြင်းဟု မဆိုနိုင်သော်လည်း မလိုလားအပ်သော စွဲချက်တင်မှုများ
 မရှိသင့်ကြောင်း လျှောက်လဲသည်။ သို့ရာတွင် ဤအမှုနှင့် ပတ်သက်၍ ဦးလော်စစ်ဟန်
 အပေါ်တွင် စွဲချက်တင်ရန် လုံလောက်သော အမှုအကြောင်းခြင်းရာများ ရှိနေသည်။
 ယင်းသို့ ရှိနေကြောင်းကိုလည်း မူလတရားရုံးနှင့် တိုင်းတရားရုံးတို့က သဘောတူညီ
 ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စွဲချက်ကိုယ်ဖျက်၍ ဦးလော်စစ်ဟန်အား ပြန်လွှတ်ရန်
 မသင့်ဟု ကျွန်ုပ်တို့ ယူဆသည်။

ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၁၅ (ခ)/၇၅ တွင် ဗဟိုဥပဒေရုံးက တိုင်းတရားရုံး
 သည် စွဲချက်ကို ပြင်ဆင်နိုင်ခွင့်ရှိသည် မှန်သော်လည်း ယင်း၏ ဆောင်ရွက်ချက်မှာ
 ဥပဒေနှင့် မညီညွတ်ကြောင်း တင်ပြသည်။ ပြည်သူ တရားသူကြီးအဖွဲ့ ဥပဒေပုဒ်မ
 ၃၀ (စ)အရ၊ တိုင်းတရားရုံးသည် သက်ဆိုင်ရာ တိုင်းအတွင်းရှိ မြို့နယ်တရားရုံးက
 ချမှတ်သော ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်မှု စီရင်နိုင်ခွင့်ရှိသည်။ မြို့နယ် တရားရုံး၏

၁၉၇၆

ဦးလော်စစ်ဟန်၊
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ဦးလော်စစ်
ဟန်)။

စွဲချက်ကို မှားယွင်းသည်ဟူ၍ ယူဆလျှင်လည်း ပြင်ဆင်ရန် ညွှန်ကြားနိုင်ပေသည်။
သို့ရာတွင် စွဲချက်ပုံစံကို အစအဆုံး ပြင်ဆင်ရေးသားပြီး တိုင်းတရားစီရင်ရေး အဖွဲ့ဝင်
များက လက်မှတ်ရေးထိုးပေးရန်ကား မဟုတ်ပေ။

ဦးလော်စစ်ဟန်အပေါ် စွဲချက်တင်ခြင်းမှာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု
အရဖြစ်သည်။ မူလတရားရုံး၏ စွဲချက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်—

“ဦးလော်ရွှောက်ချီ၏ သားဖြစ်သူ ဦးလော်စစ်ဟန်ကို အောက်ပါ
အတိုင်း စွဲချက် တင်လိုက်သည်။ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်
(၁၃.....ခုနှစ်.....လ.....ရက်) နေ့ဖြစ်စေ၊ သို့မ
ဟုတ် ၎င်းနေ့ရက် ခန့်၌ဖြစ်စေမြို့အပိုင်.....
ရပ်ရွာတွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံအား
လက်နက်ကိုင် နောက်လိုက်အင်အား ၈၀၀ ကျော်ကို ဦးစီး၍
စစ်မက်ဘက်ပြိုင်ရန် တောခိုသွားသည်ဖြစ်၍ ပြစ်မှုဆိုင်ရာ အက်
ဥပဒေ ပုဒ်မ ၁၂၂ (၁) အရ၊ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်သော
ပြစ်မှုကို ကျူးလွန်သည်ဖြစ်၍ ယင်းပုဒ်မဖြင့် စွဲချက် တင်လိုက်သည်။
မည်သည့်အတွက် အပြစ် မပေးထိုက်ကြောင်း ထုချေပါ။

ဤရုံးမှ စစ်ဆေး ဆုံးဖြတ်ရန် အမိန့်ချမှတ်လိုက်သည်။”

တိုင်းတရားရုံးက ပြင်ဆင်ပေးသော စွဲချက်တွင် အောက်ပါ
အတိုင်း ဖော်ပြထားသည်—

“၁၉၆၅ ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်ရှိ
ကိုးကန့်နယ်၊ နယ်မြေကာကွယ်ရေးအတွက် ပြည်ထောင်စု မြန်မာ
နိုင်ငံ အစိုးရက သင်နှင့် သင့်အဖွဲ့အား ရဲရန်ပုံငွေမှ သင့်တင့်သည့်
လစာများပေး၍ ကာကွယ်ရေးအဖွဲ့ ဖွဲ့စေခဲ့ကြောင်း၊ ဦးစွာလူ ၁၅၀
ခန့်နှင့် လက်နက် ၁၀ ဖွဲ့စည်းပြီး၊ ၁၉၇၃ ခုနှစ်၊ ဧပြီလတွင် လူ
၁၃၀၀ ခန့်နှင့်လက်နက်ပေါင်း ၇၀၀ ကျော်ထိတိုးတက်သွားကြောင်း၊
အစိုးရကာကွယ်ရေး အဖွဲ့အားလုံး ၃၉ ဖွဲ့ခန့်ကို ၁၉၇၃ ခုနှစ်၊ ဧပြီလ
၂၀ ရက်နေ့ထိ အချိန်တိုးပေးရန် တောင်းဆိုခဲ့ရာတွင် ခွင့်ပြုလိုက်
ကြောင်း၊ သို့သော် သင်နှင့် သင့်အဖွဲ့သည် ၁၉၇၃ ခုနှစ်၊
မေလတွင် မန်လင်မှ လွယ်ဆေးဒေသသို့ ထွက်ခွာသွားကြပြီး၊ လွယ်

မော်အဖွဲ့၊ တိုင်ဝမ် ထောက်လှမ်းရေးအဖွဲ့၊ အက်စ်အေ သောင်းကျန်းသူများအဖွဲ့၊ တရုတ်ဖြူ တပ်မ ၃၊ ၅ အဖွဲ့၊ ဗိုလ်လှိုင်အဖွဲ့နှင့် တိုက်စေးတို့ အဖွဲ့နှင့် တွေ့ဆုံပူးပေါင်း၍ ၁၉၇၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လွတ်မြောက်ရေး တပ်မတော် တပ်ပေါင်းစု ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာ သင်၏အမိန့်နှင့် အစိုးရ၏ မာန်အောင် စစ်ဆင်ရေး၊ အောင်လံလွှင့် စစ်ဆင်ရေးများ တိုက်ပွဲဖြစ်ပွားကြကြောင်း၊ သင်၏ တပ်ဖွဲ့များ ပြိုကွဲပျက်ပြားပြီး၊ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး သွားကြကြောင်း။ ထိုင်းနိုင်ငံ အစိုးရက သင့်ကို ဖမ်းဆီးပြီး ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် မြန်မာ နိုင်ငံတော်သို့ ပို့စေခဲ့သဖြင့် မြန်မာနိုင်ငံတော်အား သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်သူဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) အရ၊ ပြစ်ဒဏ်ထိုက်သော ပြစ်မှုကို ကျူးလွန်သည်ဖြစ်၍ ဤရုံးက ထိုပြစ်မှုအတွက် စစ်ဆေးစီရင်ရန် ယင်းပုဒ်မဖြင့် စွဲချက်တင်လိုက်သည်။

၁၉၇၆
 ဦးလော့စစ်ဟန်၊
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်
 (ဦးလော့စစ်
 ဟန်) ။

မည်သည့်အတွက် အပြစ် မပေးထိုက်ကြောင်း ထုချေပါ။”

အထက်ပါ စွဲချက်များကို နှိုင်းယှဉ်လေ့လာသော အခါတွင် “မူလ တရားရုံး၏ စွဲချက်တွင် ဦးလော့စစ်ဟန်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအား လက်နက်ကိုင် နောက်လိုက်အင်အား ၈၀၀ ကျော်ကို ဦးစီး၍ စစ်မက်ဘက်ပြိုင်ရန် တောခိုသွားသည် ဖြစ်၍ ဖြစ်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၂၂ (၁) အရ၊ စွဲချက်တင်ကြောင်း ဖော်ပြ ထားသည်။ ဤစွဲချက်ကို ဖတ်ရှုခြင်းအားဖြင့် ဦးလော့စစ်ဟန်သည် မိမိအပေါ် မည်သည့်ဥပဒေ ပုဒ်မအရ စွဲချက်တင်ထားကြောင်း သိရှိနိုင်သည်။ နိုင်ငံတော်အား စစ်မက်ဘက်ပြိုင်ရန် တောခိုခြင်းသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်ခြင်းသာ ဖြစ်သောကြောင့် အခြားအဓိပ္ပာယ် ကောက်ယူ၍ မဖြစ်နိုင်ချေ။ စွဲချက်တင်ခြင်း ခံရသော ဦးလော့စစ်ဟန် အနေဖြင့်လည်း မိမိခင် ဖြေရှင်းရမည့် အချက်ကို ကောင်းစွာ သိရှိ နားလည်နိုင်မည်ဖြစ်သည်။

ထိုင်းတရားရုံးက ပြင်ဆင်ထားသော စွဲချက်တွင် ဦးလော့စစ်ဟန်၏ လုပ်ဆောင်မှု များနှင့် ပတ်သက်၍ စွဲဆိုသည့်ဘက်မှ တင်ပြသော သက်သေထွက်ချက်နှင့် သက်သေခံ အထောက်အထားများကိုမိုး၍ အသေးစိတ် ဖော်ပြထားသည်။ ဤသို့ အသေးစိတ် ဖော်ပြထားခြင်းအားဖြင့် ဦးလော့စစ်ဟန်သည် ယင်းဖော်ပြပါ ကိစ္စရပ် အားလုံးတို့ကို

၁၉၇၆

ဦးလော်စစ်ဟန်၊
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဦးလော်စစ်
ဟန်)။

တခုမကျန် ကျူးလွန်ခဲ့ပြီး၊ ယင်းကဲ့သို့ အားလုံးစုပေါင်း ကျူးလွန်မှသာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ကျူးလွန်ရာ ရောက်သည်ဟူသော သဘောမျိုး သက် ရောက်နိုင်ပေသည်။ ထို့ကြောင့် စွဲချက်တင်ရာတွင် တရားခံသိရှိ နားလည်စေရန် အတွက် ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်သော လိုအပ်သည့် အချက်အလက်များ ဖော်ပြရမည် ဖြစ်သော်လည်း စွဲဆိုသည့်ဘက်မှ တင်ပြသော သက်သေခံချက် အားလုံး တို့ကို စွဲချက်တွင် ထည့်သွင်းဖော်ပြရန် လိုမည်မဟုတ်ချေ။ အဓိက စဉ်းစားရန်မှာ စွဲချက်ကို ပတ်ရုဂ်ခြင်းအားဖြင့် တရားခံက မိမိအပေါ်တွင် မည်သည့် အကြောင်း ခြင်းရာအပေါ် မူတည်၍ မည်သည့်ဥပဒေ ပုဒ်မအရ စွဲဆိုခြင်းဖြစ်ကြောင်း သိရှိနား လည်နိုင်ခြင်းရှိ မရှိဖြစ်သည်။ ထို့ကြောင့်ပြည့်စုံလုံလောက်လျက်ရှိသော မူလတရားရုံး၏ စွဲချက်ကို တိုင်းတရားရုံးက ထပ်မံပြင်ဆင်ရန် မလိုဟူသောသည်။ ”

အထက်ဖော်ပြပါ အကြောင်းများကြောင့် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၈၇ (ခ)/၇၅ တွင် လျှောက်ထားသူ ဦးလော်စစ်ဟန်က စွဲချက်များ ပယ်ဖျက်ပေးရန် လျှောက်လွှာကို ပလပ်လိုက်သည်။ အပြန်အလှန်ဖြစ်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၃၁၅ (ခ)/၇၅ ဗဟိုဥပဒေရုံး၏ လျှောက်လွှာကို ခွင့်ပြုပြီး စွဲချက်နှင့် ပတ်သက် သော ရန်ကုန်တိုင်း တရားရုံးအမိန့်ကို ပယ်ဖျက်၍ မြို့နယ်တရားရုံး၏ အမိန့်ကို အတည်ပြုပြီး၊ မူရင်းစွဲချက်အရ အမှုကို ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ် လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်၊ ဦးသန်းစင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မောင်လှစိုး

နှင့်

မတင်တင်ဝင်း *

† ၁၉၇၆
နိုဝင်ဘာလ
၃၀ ရက်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၈၈ အရ၊ မယားအတွက်စားစရိတ်လျှောက်ထားခြင်း၊ လက်
ထပ်ပါမည်ဟု လိမ်လည်ဖြားယောင်းပြောဆိုပြီး ကာမစပ်ယှက်မှုဖြင့်အမျိုးသမီးကတိုင်၍
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ အရေးယူခဲ့ခြင်း၊ အချစ်နယ်ကျွံ၍ ကိုယ်ဝန်ရှိစေကြောင်း
စာချုပ်၌ ဖော်ပြပြီးလျှင် ကြေးရယူခဲ့ခြင်း၊ ယင်းသည် တရားဝင်ဇနီးဟုဆိုနိုင် မဆိုနိုင်။

ဆုံးဖြတ်ချက်။ ။ စားစရိတ်အမှုကိုစွဲဆိုခြင်းမပြုမီ မတင်တင်ဝင်းသည် မောင်လှစိုးအပေါ်ပြစ်မှု
ဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ အရ မိမိအားလက်ထပ်ပါမည်ဟု လိမ်လည်ဖြားယောင်းပြောဆို၍ ကာမ
စပ်ယှက်သော အမှုစွဲခဲ့သည်။ ယင်းသို့စွဲဆိုခြင်းအားဖြင့် မတင်တင်ဝင်းသည် မောင်လှစိုးနှင့် တရား
ဝင်လက်ထပ်ခြင်းမရှိကြောင်း ခံသည့် သဘောသက်ရောက်သည်။ မတင်တင်ဝင်းကိုယ်တိုင်အစစ်ခံရာ
တွင်လည်း မောင်လှစိုးနှင့် တရားဝင်လက်ထပ်ခြင်းမရှိကြောင်း၊ တရားဝင်လက်ထပ်ခြင်းမပြု၍ လိမ်
လည်မှုအရ တရားစွဲဆိုခြင်းဖြစ်ကြောင်း တွက်ဆိုသည်။ မတင်တင်ဝင်းသည် မောင်လှစိုးထံမှ
သဘောတူလျှော်ကြေးငွေ ၁၅၀၀၀ ရယူခဲ့ပြီးဖြစ်၍ လျှော်ငွေနှင့်ပတ်သက်၍ စာချုပ်ရာတွင်
လည်း မောင်လှစိုးနှင့် သဘောတူအချစ်နယ်ကျွံခဲ့သောကြောင့် ကိုယ်ဝန် ၂ လရှိခဲ့ကြောင်း
ဖော်ပြထားသည်။

အထက်ပါအချက်များကို စုပေါင်းသုံးသပ်လျှင် မတင်တင်ဝင်းသည် မောင်လှစိုး၏ တရားဝင်
ဇနီးမဟုတ်ကြောင်း ထင်ရှားသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ တရားရုံးချုပ်ရွှေနေ ဦးဘိုးသာ။
ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးခင်မောင်(၄)။

လျှောက်ထားသူ မောင်လှစိုးကို လျှောက်ထားခံရသူ မတင်တင်ဝင်းအား၊ လစဉ်
မယားစရိတ် ကျပ် ၅၀ နှင့် ကလေးစရိတ် ကျပ် ၃၀ ပေးစေရန် မော်လမြိုင်မြို့နယ် တရား
ရုံးက အမိန့်ချမှတ်သည်။ မွန်ပြည်နယ်တရားရုံးက လျှောက်ထားသူ၏ အယူခံကို ပယ်

* ၁၉၇၆ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၅ (ခ)။
† ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၆၃ (မ) တွင်ချမှတ်သော ၁၉၇၅ ခုနှစ်၊
ဒီဇင်ဘာလ ၁၂ ရက်နေ့စွဲပါ မွန်ပြည်နယ် (မော်လမြိုင်မြို့) တရားရုံး၏အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၅

မောင်လှစိုး
နှင့်
မတင်တင်ဝင်း

သည်။ ကလေးစရိတ်ပေးရန်နှင့် ပတ်သက်၍ လျှောက်ထားသူက မည်သို့မျှ အရေးဆိုခြင်းမရှိပေ။ မယားစရိတ်နှင့် ပတ်သက်၍သာ မတင်တင်ဝင်းမှာ မိမိ၏တရားဝင် ဇနီးမဟုတ်သောကြောင့်၊ မပေးထိုက်ကြောင်း တင်ပြသည်။

စားစရိတ်အမှုကို စွဲဆိုခြင်းမပြုမီ မတင်တင်ဝင်းသည် မောင်လှစိုးအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၇၇ အရ မိမိအား လက်ထပ်ပါမည်ဟု လိမ်လည် ဖြားယောင်းပြောဆို၍ ကာမစွပ်ယှက်သော အမှုစွဲဆိုခဲ့သည်။ ယင်းသို့စွဲဆိုခြင်းအားဖြင့် မတင်တင်ဝင်းသည် မောင်လှစိုးနှင့် တရားဝင်လက်ထပ်ခြင်း မရှိကြောင်း ဝန်ခံသည့် သဘောသက်ရောက်သည်။ မတင်တင်ဝင်းကိုယ်တိုင် အစစ်ခံရာတွင်လည်း မောင်လှစိုးနှင့် တရားဝင်လက်ထပ်ခြင်း မရှိကြောင်း၊ တရားဝင်လက်ထပ်ခြင်းမပြု၍ လိမ်လည်မှုအရ တရားစွဲဆိုခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။ မတင်တင်ဝင်းသည် မောင်လှစိုးထံမှ သဘောတူလျော်ကြေးငွေ ၁၅၀၀ ကို ရယူခဲ့ပြီးဖြစ်၍ လျော်ကြေးငွေနှင့် ပတ်သက်၍ စာချုပ်ရာတွင်လည်း မောင်လှစိုးနှင့် သဘောတူ အချစ်နယ်ကျွံခဲ့သောကြောင့် ကိုယ်ဝန် ၂ လ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အထက်ပါ အချက်များကို စုပေါင်း သုံးသပ်လျှင် မတင်တင်ဝင်းသည် မောင်လှစိုး၏ တရားဝင်ဇနီး မဟုတ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် မြို့နယ်တရားရုံးနှင့် တိုင်းတရားရုံးတို့က မောင်လှစိုးအပေါ် လစဉ် မယားစရိတ် ကျပ် ၅၀ ပေးစေရန် အမိန့်ကို ပယ်ဖျက်၍၊ လစဉ်ကလေးစရိတ် ကျပ် ၃၀ ကိုသာ မြို့နယ်တရားရုံးမှ ဆုံးဖြတ်သည့် အတိုင်း ပေးစေရန် အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသန်းစင်၊ အဖွဲ့ဝင်များအဖြစ် ဦးလှမောင်နှင့် ဦးစိုးလှိုင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဝေါင်စောင်မှု ပါ ၂
နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ချန်သွန်ရှောင်)*

† ၁၉၇၆
နိုဝင်ဘာလ
၃ ရက်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃၊ ထောင်ဒဏ် ၃ လအထိ အပြစ်ပေးနိုင်သောပြစ်မှုတွင်
တိုင်လျှောက်သူမလာ၍ အမှုမိတ်ခြင်း၊ ထိုပြစ်မှုဖြင့်ပင် တိုင်လျှောက်သူက ထပ်မံတရား
စွဲဆိုရာ တရားရုံးက လက်ခံအရေးယူခြင်း၊ ထပ်မံပြီးတရားစွဲနိုင် မနိုင်။

ဆုံးဖြတ်ချက်။ ။ပုဒ်မ ၄၂၆ အရစွဲဆိုသောအမှုတွင် အများဆုံး ထောင်ဒဏ် ၃ လသာ
အပြစ်ပေးနိုင်သည်ဖြစ်၍ ထောင်ဒဏ် ၆ လအထိ အပြစ်ပေးနိုင်သောအမှုများကို စစ်ဆေးသည့်
နည်းအတိုင်းစစ်ဆေးရမည်ဖြစ်သည်။ ဦးတိုက်လျှောက်သည့် ထောင်ဒဏ် ၆ လအပြစ်ပေးနိုင်သော
အမှုများတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၂၄၇ အရ ချိန်းဆိုသောနေ့၌ တိုင် လျှောက်သူမလာလျှင်
အမှုကိုရွှေ့ဆိုင်းရန် အကြောင်းမရှိပါက တရားခံကိုအပြီးအပြတ် လွှတ်ရမည်ဟုပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ပထမစွဲဆိုသည့်အမှုတွင် မူလတရားရုံးက ပိတ်လိုက်သည်ဟုဆိုစေကာမူ အကျိုးသက်
မရက်မှုမှာ လျှောက်ထားသူများဖြစ်သည့် တရားခံများကို အပြီးအပြတ်လွှတ်လိုက်ခြင်းပင်ဖြစ်
လေသည်။ တရားခံအား အပြီးအပြတ်လွှတ်လိုက်လျှင် ထိုအမှုပါအကြောင်းအရာများအရထပ်မံ၍
တရားမစွဲဆိုနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ တွင်ပြဋ္ဌာန်းထားသည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ဦးရဲခေါင်ညွန့်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။(လျှောက်ထားခံရသူ ၂ အတွက်)ဦးသန်း
အောင်၊ ဥပဒေဝန်ထမ်း အဆင့် (၁)၊
ဦးဘသန်း။

လျှောက်ထားသူ ဝေါင်စောင်မှုနှင့် ဒေါ်သန်းတင်တို့သည် လျှောက်ထားခံရသူ
ချန်သွန်ရှောင်ပိုင်ဆိုင်သော ရန်ကုန်မြို့၊ တာမေ့ကလေးလမ်းရှိ အိမ်အမှတ် ၁၅/၁၇ မှ

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၇၅ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၁၂၉၀ တွင်ချမှတ်သော ၁၉ ခုနှစ်။

၁၉၇၆
ဝေါင်စောင်မူ
ပါ ၂
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ချန်သွန်ရှောင်)

အိမ်ငှားများဖြစ်သည်။ ယင်းတို့သည် အိမ်သို့သွယ်ထားသည့် ရေပိုက်ကို ဖျက်ဆီး သဖြင့် အိမ်ရှင်နှင့် အခြား အိမ်ငှားများ ရေမရသောကြောင့် အိမ်ရှင် ချန်သွန်ရှောင်က ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၆ အရ၊ တိုင်လျှောက်ရာ တာမေ့မြို့နယ် တရားရုံးက အမှု အမှတ် ၆၉၀/၇၃ အရ၊ လက်ခံခဲ့သည်။ တရားလိုအား စစ်ဆေးပြီးနောက် ချိန်းဆိုသည့် နေ့ရက်များတွင် တရားလိုဘက်မှ သက်သေများ လာရောက်ရန် အကြိမ်များစွာ ပျက် ကွက်ခဲ့သည်။ နောက်ဆုံး ၃၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်အမှုခေါ်သည့်အခါ တရားလိုသက်သေများ မလာရောက်သည့်အတွက် မူလ မြို့နယ်တရားရုံးက အမှုကို ပိတ်လိုက်သည်။ ထို့နောက် ချန်သွန်ရှောင်က လျှောက်ထားသူအပေါ် ယခင် ကျူး လွန်သည်ဆိုသည့် ပုဒ်မ ၄၂၆ အရပင် ထပ်မံတိုင်လျှောက်ရာ တာမေ့မြို့နယ် တရားရုံး က အမှု အမှတ် ၁၂၉၀/၇၄ အရ၊ လက်ခံ အရေးယူခဲ့သည်။ လျှောက်ထားသူများက ပထမအမှုတွင် အပြီးသတ် လွှတ်ခဲ့ပြီးဖြစ်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၃ အရ၊ ဒုတိယအမှုကို စွဲဆိုပိုင်ခွင့် မရှိဟုဆိုပြီး ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၁ (က) အရ၊ နောက်ထပ် စွဲဆိုသည့် အမှုကို ပိတ်ပေးရန် လျှောက်ထားခြင်းဖြစ်သည်။

ပုဒ်မ ၄၂၆ အရ၊ စွဲဆိုသော အမှုတွင် အများဆုံး ထောင်ဒဏ် ၃ လသာ အပြစ် ပေးနိုင်သည်ဖြစ်၍ ထောင်ဒဏ် ၆ လအထိ အပြစ်ပေးနိုင်သော အမှုများကို စစ်ဆေး သည့် နည်းအတိုင်း စစ်ဆေးရမည်ဖြစ်သည်။ ဦးတိုက်လျှောက်ထားသည့် ထောင်ဒဏ် ၆ လ အပြစ်ပေးနိုင်သော အမှုများတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၄၇ အရ၊ ချိန်းဆိုသောနေ့၌ တိုင်လျှောက်သူ မလာလျှင် အမှုကို ရွှေ့ဆိုင်းရန် အကြောင်းမရှိပါက တရားခံကို အပြီးအပြတ် လွှတ်ရမည်ဟုပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ပထမစွဲဆိုသည့် အမှုတွင် မူလတရားရုံးက ပိတ်လိုက်သည်ဟု ဆိုစေကာမူ အကျိုးသက်ရောက်မမှာ လျှောက်ထားသူများဖြစ်သည့် တရားခံများကို အပြီးအပြတ် လွှတ်လိုက်ခြင်းပင် ဖြစ် လေသည်။ တရားခံအား အပြီးအပြတ်လွှတ်လိုက်လျှင် ထိုအမှုပါ အကြောင်းအရာများ အရ ထပ်မံ၍ တရားမစွဲဆိုနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၃ တွင် ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ နောက်ထပ်စွဲသည့် တာမေ့မြို့နယ် တရားရုံး ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၂၉၀/၇၄ ကို ချေဖျက်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်၊ ဦးသန်းစင် ထို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတောင်

ကိုသက်ထွန်း (ခေါ်) ကျစ်မှန်
နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးဂရင်ထိုင်)*

† ၁၉၇၆
ဇန်နဝါရီလ
၁၄ ရက်။

ပြစ်မှုများမှ အပြီးအပြတ်လွတ်ရန် ချမှတ်သည့်အမိန့်ကိုပြည်နယ်တရားရုံးတွင်ပြင်ဆင်မှုလျှောက်
ထားနိုင် မနိုင်၊ အပြီးအပြတ် လွတ်သည့် အမိန့်ကို မကျေနပ်လျှင် မည်သို့ဆောင်ရွက်နိုင်
သည်ကိုညွှန်ကြားခြင်း။

ဆုံးဖြတ်ချက်။ ။ မူလရုံး၏ အပြီးအပြတ်လွတ်ခဲ့သည့်အမိန့်ကို ပယ်ဖျက်ပေးပါရန် ပြင်ဆင်မှု
လျှောက်ထားခဲ့ခြင်းကို ပြည်နယ်တရားရုံးက လက်ခံ၍ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုဖွင့်ပြီး ဆောင်ရွက်
ခြင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့်လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီခြင်းမရှိကြောင်း ပေါ်လွင်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ ပြစ်မှုများအပြီးအပြတ်လွတ်ရန် ချမှတ်ခဲ့သည့် တရားရုံး၏အမိန့်ကို
မကျေနပ်ခဲ့လျှင် ဗဟိုဥပဒေရုံးကသာလျှင် ဗဟိုတရားရုံးသို့ အယူခံလျှောက်ထားနိုင်ခွင့်ရှိသည်။
အပြီးအပြတ်လွတ်ခြင်းကို မကျေနပ်သောသူသည် ဗဟိုဥပဒေရုံးသို့လျှောက်ထားနိုင်သည်။ ဗဟို
ဥပဒေရုံးက စိစစ်၍ အယူခံသည်ဟု ယူဆလျှင် ဗဟိုတရားရုံးသို့အယူခံမှုတင်ရန်ဖြစ်သည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံး ရွှေနေကြီး ဦးမြစိန်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဗဟိုဥပဒေရုံး၊ ဦးသိန်းအောင်။
ဦးမြသောင်း။

ဗဟိုတရားရုံး ရွှေနေကြီး ဒေါ်မေမေနု။

လျှောက်ထားသူ ကိုသက်ထွန်း (ခေါ်) ကျစ်မှန် အပေါ်တွင် လျှောက်ထားခံရသူ
ဦးဂရင်ထိုင်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ၊ ဦးတိုက်လျှောက်စာား တရားစွဲဆို
ခဲ့သည်။ တောင်ကြီးမြို့နယ် တရားရုံးက ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ်
၇၉၀ သတ်မှတ်၍ စစ်ဆေးကြားနာပြီးနောက် လျှောက်ထားသူအား အပြီးအပြတ်

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၂၀၀ (ခ)။

† ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၉ တွင် ချမှတ်သော တောင်ကြီးမြို့ရုံးထိုင်
ရွှမ်းပြည်နယ်တရားရုံး၏အမိန့်ကိုပြန်၍ ဆင်ခြင်မှု။

၁၉၇၆

ကိုသက်ထန်း
(ခ) ကျွန်ုပ်တို့
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။
(ဦးဂဇင်ထိုင်)

လွှတ်စေရန် အမိန့်ချမှတ်ခဲ့သည်။ လျှောက်ထားခံရသူက မကျေနပ်သဖြင့် ပြင်ဆင်မှု လျှောက်ထားရာ၊ တောင်ကြီးမြို့နယ်ရုံးထိုင် ရှမ်းပြည်နယ် တရားရုံးက ပြင်ဆင်မှု အမှတ် ၉ သတ်မှတ်၍ ဆောင်ရွက်သည်။

လျှောက်ထားသူက အဆိုပါ ပြည်နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ပယ်ဖျက်ပေးပါရန် ဗဟိုတရားရုံးသို့ လျှောက်ထားခြင်း ဖြစ်သည်။

ပြစ်မှုများမှ အပြီးအပြတ်လွတ်ရန် ချမှတ်ခဲ့သည့် တရားရုံး၏အမိန့်ကို မကျေနပ်ခဲ့ လျှင် ဗဟိုဥပဒေရုံးကသာလျှင် ဗဟိုတရားရုံးသို့ အယူခံ လျှောက်ထားနိုင်ခွင့်ရှိသည်။ အပြီးအပြတ်လွတ်ခြင်းကို မကျေနပ်သောသူသည် ဗဟိုဥပဒေရုံးသို့ လျှောက်ထား နိုင်သည်။ ဗဟိုဥပဒေရုံးက စိစစ်၍ အယူခံသင့်သည်ဟု ယူဆလျှင် ဗဟိုတရားရုံးသို့ အယူခံမှု တင်ရန်ဖြစ်သည်။

ယခုကိစ္စတွင် မူလရုံး၏ အပြီးအပြတ် လွတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက်ပေးပါရန် ပြင်ဆင်မှု လျှောက်ထားခဲ့ခြင်းကို ပြည်နယ်တရားရုံးက လက်ခံ၍ ပြစ်မှုဆိုင်ရာ ပြင်ဆင် မှုဖွင့်ပြီး ဆောင်ရွက်ခြင်းသည် သတ်မှတ် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီခြင်း မရှိကြောင်း ပေါ်လွင်သည်။

ထို့ကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁(က)အရ၊ ကိုယ်ပိုင်စီရင်ခွင့်ကို ကျင့်သုံးလျက် တောင်ကြီးမြို့ရုံးထိုင် ရှမ်းပြည်နယ် တရားရုံး၏ ၁၉၇၅ ခုနှစ်၊ ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှုအမှတ် ၉ ကိုပယ်ဖျက်လိုက်သည်။ ဤပြင်ဆင်မှုကို ခွင့်ပြုလိုက်သည်။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဦးစိုးလှိုင်၊ အဖွဲ့ဝင်များအဖြစ် ဦးသန်းစင်၊ ဗိုလ်မှူးကြီး လှမောင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးသာဝင်း

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ဦးမောင်မောင်တာ) *

† ၁၉၇၆

ဖေဖော်ဝါရီလ
၂၀ ရက်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ နှင့် ၄၂၇ တို့အရ သာမန်မှုနှင့် ဝရမ်းမှုပူးတွဲ၍ စွဲဆိုလျှင် ဝရမ်းမှု
စစ်ဆေးသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရန်လိုမလို၊ အမှုကိုကြားနာရန်ချိန်းဆိုသော
နေ့တွင် တရားလိုမလာရောက်သဖြင့် တရားခံအား ပြန်လွှတ်ထားသည့်အခြေအနေရှိလျှင်
တရားလိုသည် တရားခံအပေါ် အမှုသစ်စွဲဆိုနိုင် မစွဲဆိုနိုင်။

ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ မှာ သာမန်မှုဖြစ်၍ ယင်းဥပဒေပုဒ်မ ၄၂၇ မှာ
ဝရမ်းမှုဖြစ်သဖြင့် သာမန်မှုနှင့် ဝရမ်းမှုပူးတွဲ၍ စွဲဆိုလျှင် ဝရမ်းမှု စစ်ဆေးသည့်နည်းလမ်း
အတိုင်းဆောင်ရွက်ရသည်။

ထပ်မံဆုံးဖြတ်ချက်။ ။ အမှုကို ကြားနာရန်ချိန်းဆိုသောနေ့တွင် တရားလိုမလာရောက်သဖြင့်
အမှုကိုပယ်ဖျက်သည်။ ။ ယင်းသို့အမှုကိုပယ်သည့်အခါ တရားခံအား ပြန်လွှတ်ထားကြောင်း အမိန့်
တရပ်ချမှတ်ရမည်ဖြစ်ပေသည်။ ။ အဘယ်ကြောင့်ဆိုသော် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ နှင့် ၄၂၇
အရ ပြစ်မှုများသည် ကျေအေးနိုင်သော ပြစ်မှုများဖြစ်သောကြောင့် တရားခံအား ပြန်လွှတ်ထားရန်
တိတိကျကျအမိန့်ချမှတ်ခြင်းမပြုမီခံသော်လည်း တရားခံအား ပြန်လွှတ်ထားသည့် အခြေအနေ
ရှိလျှင် တရားလိုသည် တရားခံအပေါ် အမှုသစ်စွဲဆိုနိုင်သည်။ ။ ယင်းသို့စွဲဆိုခြင်းကို ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ က တားမြစ်ပိတ်ပင်ခြင်းမပြုပေ။

လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဒေါက်တာ ဗတင်။

လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

လျှောက်ထားသူ ဦးသာဝင်းသည် ဗိုလ်တထောင်မြို့နယ် တရားရုံး၊ ၁၉၇၄ ခုနှစ်၊
ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၃၀ ၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ နှင့် ၄၂၇ တို့အရ

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာအမှတ် ၅၄။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၀ တွင်ချမှတ်သော ဗိုလ်တထောင်မြို့နယ်
တရားရုံး၏အမိန့်ကိုပြန်၍လျှောက်ထားမှု။

၁၉၇၆

ဦးသာဝင်း
နှင့်

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဦးမောင်မောင်
တာ)။

တရားစွဲဆိုခြင်း ခံနေရသူဖြစ်သည်။ ထိုအမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က)အရ၊ ပယ်ဖျက်ပေးပါရန် ဦးသာဝင်းက ဗဟိုတရားရုံးသို့ လျှောက်ထားခြင်းဖြစ်သည်။

လျှောက်ထားခံရသူ ဦးမောင်မောင်တာ၏ အဆိုမှာ ဦးမောင်မောင်တာသည် ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်း၊ အမှတ် ၁၈၅ ရှိ ဦးသာဝင်းပိုင်သော ၃ ထပ်တိုက်ရှိ ဂိုဒေါင်ကို ဦးသာဝင်းထံမှ ငှားရမ်းပြီး ပစ္စည်းများ သိုလှောင်ခဲ့သည်။ ထို့နောက် ဦးသာဝင်းသည် ဂိုဒေါင်၏ ဝင်ပေါက်ကို ပိတ်လိုက်သဖြင့် ဦးမောင်မောင်တာသည် ဂိုဒေါင်ထဲသို့မဝင်နိုင်တော့ပဲ ဦးမောင်မောင်တာ၏ ပစ္စည်းအချို့လည်းပျက်စီးခဲ့ရသည်။ ထို့ကြောင့် ဦးမောင်မောင်တာက ဦးသာဝင်း အပေါ်တွင် ဂိုဒေါင်ဝင်ပေါက် ပိတ်သည့် အတွက် မတရားတားဆီး ကန့်ကွက်မှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ အရလည်းကောင်း၊ ပစ္စည်းအချို့ ပျက်စီးသည့်အတွက် အကျိုးပျက်ဆီးမှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ အရလည်းကောင်း တရားစွဲဆိုခြင်းဖြစ်သည်။

ဦးမောင်မောင်တာသည် ဦးသာဝင်း အပေါ်တွင် အလားတူ အမှုတူမူ ယခင်က စွဲဆိုခဲ့ဖူးသည်။ ယင်းအမှုသည် ဗိုလ်တထောင်မြို့နယ် တရားရုံး၊ ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၃၀၆ ဖြစ်သည်။ ထိုအမှုကို ကြားနာရန် ချိန်းဆိုသောနေ့တွင် တရားလို ဦးမောင်မောင်တာ မလာရောက်သဖြင့် တရားရုံးက ထိုအမှုကို ပယ်ပစ်ခဲ့သည်။ ထို့ကြောင့် ဦးမောင်မောင်တာက ဦးသာဝင်း အပေါ်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံး၊ ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၃၀ ကိုထပ်မံ စွဲဆိုရခြင်းဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် တရားရုံး၊ ၁၉၇၃ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီး ၃၀၆ တွင် တရားလိုမလာ၍ အမှုကို ပယ်လိုက်သည်ဟူ၍သာ အမိန့်ချမှတ်ခဲ့သည်။ တရားခံအား ပြန်လွှတ်ထားသည်။ သို့မဟုတ် အပြီးအပြတ်လွှတ်သည် စသည်ဖြင့် တိကျကျ အမိန့်ချမှတ်ခဲ့ခြင်း မရှိပေ။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ အရ၊ တလအထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ၅၀၀ အထိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သောကြောင့် အမိန့်အမှုဖြစ်သည်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ အရ၊ ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သောကြောင့် ဝရမ်းမှုဖြစ်သည်။ သာမန်နှင့် ဝရမ်းမှုကို ပူးတွဲစွဲဆိုလျှင် ဝရမ်းမှု စစ်ဆေးသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရသည်။ ဦးတိုက်လျှောက်ထား စွဲဆိုသည့် ဝရမ်းမှု၌ စစ်ဆေးရန် ချိန်းဆိုသည့် နေ့ရက်တွင် တရားလို မလာရောက်ပါက၊ စွဲဆိုထားသော ပြစ်မှုမှာလည်း ဥပဒေအရ ကျေအေးနိုင်သောပြစ်မှု၊ သို့မဟုတ် ရဲက အရေးယူပိုင်ခွင့် မရှိသော

ပြစ်မှုဖြစ်ပြီး၊ စွဲချက်မတင်ရသေးလျှင်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၉ အရ၊ တရားခံအား ပြန်လွှတ်ထားရန် အမိန့်ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားပေသည်။

၁၉၇၆

ဦးသာဝင်း
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(ဦးမောင်မောင်
တာ)။

ဤပြဋ္ဌာန်းချက်အရ၊ ဗိုလ်တထောင်မြို့နယ် တရားရုံးက ယခင်အမှုတွင် တရားလို မလာသဖြင့် အမှုကို ပလပ်သောအခါ တရားခံအား ပြန်လွှတ်ထားကြောင်း အမိန့် တရပ် ချမှတ်ရမည် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ နှင့် ၄၂၇ အရ၊ ပြစ်မှုများသည် ကျေအေးနိုင်သော ပြစ်မှုများ ဖြစ်သောကြောင့် ပေတည်း။ တရားခံအား ပြန်လွှတ်ထားရန် တိတိကျကျ အမိန့်ချမှတ်ခြင်း မပြုမိခဲ့ သော်လည်း တရားခံအား ပြန်လွှတ်ထားသည့် အခြေအနေရှိလျှင် တရားလိုသည် တရားခံအပေါ် အမှုသစ် စွဲဆိုနိုင်သည်။ ယင်းသို့ စွဲဆိုခြင်းကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၃ က တားမြစ်ပိတ်ပင်ခြင်းမပြုပေ။

ဦးမောင်မောင်တာက ဦးသာဝင်းအပေါ်တွင် အမှုသစ် ထပ်မံ စွဲဆိုခြင်းကို ဗိုလ်တထောင်မြို့နယ် တရားရုံးက လက်ခံခဲ့ခြင်းသည် ဥပဒေအရ မှားယွင်းခြင်း မရှိ သဖြင့် ထိုအမှုကို ဗဟိုတရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က)အရ ပယ်ဖျက်ရန် အကြောင်းမရှိပေ။ ထို့ကြောင့် ဦးသာဝင်း၏ လျှောက်လွှာကို ပယ်လိုက် သည်။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးကြည်မြတ်ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်

† ၁၉၇၆

ဒီဇင်ဘာလ

၁၅ ရက်။

ဦးသန်း

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် *

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၀၇၊ ပုဒ်မ ၁၁၂ အရ လိုက်နာဆောင်ရွက်ရန်လိုအပ်ခြင်း၊
ပဏာမအမိန့်ဖြင့် ထုချေရှင်းလင်းစေရခြင်း၊ လိုက်နာဆောင်ရွက်ရန်မှာ အမှုတွင်အရေးကြီး
သောလိုအပ်ချက်တရပ်ဖြစ်ခြင်း။

ဆုံးဖြတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၀၇ အရ အရေးယူသော အမှုများတွင်
ကျင့်ထုံးပုဒ်မ ၁၁၂ အရ ဆောင်ရွက်ရန်လိုအပ်သည်။ ကျင့်ထုံးပုဒ်မ ၁၀၇ ဖြင့် အရေးယူသော
အခါတွင် တရားရုံးသည် အမှုစတင်စစ်ဆေးခြင်းမပြုမီ၊ ပဏာမအမိန့်ဖြင့် စွပ်စွဲခံရသူအား အဘယ်
ကြောင့် တနှစ်ထက်မပိုသော အချိန်ကာလအတွင်း သင့်တော်မည်ထင်သောခံဝန်ချုပ်နှင့်မတား
သင့်သည်ကိုထုချေရှင်းလင်းစေရန် ပြောကြားရမည်ဖြစ်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ ကျင့်ထုံးပုဒ်မ ၁၁၂ အရ လိုက်နာဆောင်ရွက်ရန်မှာ အမှုတွင်အရေး
ကြီးသော လိုအပ်ချက်တရပ်ပင်ဖြစ်သည်။ စွပ်စွဲခံရသူတဦးအား မည်သည့်ကိစ္စ၊ မည်ကဲ့သို့အရေးယူ
မည်ဖြစ်ကြောင်း ရှင်းလင်းသိစေမှသာလျှင်၊ ထိုသူအနေဖြင့် ပြည်ပြည်ဝဝ ခုခံထုချေနိုင်ပေလိမ့်မည်။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရှေ့နေ ဦးထွန်းလွင်။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

လျှောက်ထားသူ ဦးသန်း အပေါ်တွင် ဗဟန်းမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ
ကျင့်ထုံး ဥပဒေပုဒ်မ ၁၀၇ အရ အရေးယူ ထားသော အမှုကို ချေဖျက်ပေးရန် ရန်ကုန်
တိုင်းတရားရုံးသို့ လျှောက်ထားသော်လည်း မအောင်မြင်၍ ဗဟိုတရားရုံးသို့ ရောက်ရှိ
လာသောအမှုဖြစ်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၀၇ မှာ အများပြည်သူတို့ ငြိမ်သက်အေးချမ်းစွာ
နေထိုင်ခြင်းကို ဖျက်ဆီးစေရန် ပြုလုပ်မည်ဟု ယူဆသူအပေါ်၊ ယင်းသို့မပြုလုပ်နိုင်ရန်
အတွက် ကာလအပိုင်းအခြား သတ်မှတ်၍ လိုလောက်သော အာမခံ ပြုလုပ်စေခြင်း

* ၁၉၇၆ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာအမှတ် ၆၆။
† လျှောက်ထားသူအပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၀၇ အရ စွဲဆိုထားသော ဗဟန်း
မြို့နယ်တရားရုံးပြစ်မှုကြီးအမှတ် ၁၃၈/၇၄ ကိုပယ်ဖျက်ပေးရန်လျှောက်ထားခြင်း။

ဖြစ်သည်။ ဦးသန်းသည် ရပ်ကွက် လူငယ်များကို ဆူပူစေရန်နှင့် ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေရန် ဥပဒေနှင့် ဆန့်ကျင်သော အပြုအမူများ ပြုလုပ်လိမ့်မည်ဟူ၍ ဗဟန်း ရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ကြပ်တို့က စွပ်စွဲချက် ပြုလုပ်သည်။ အမှုမှာ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဦးသန်းသည် ဗဟန်းမြို့နယ် အတွင်း ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် ပြုလုပ်လိမ့်မည်ဟူသော သတင်းကို ရဲတပ်ကြပ် ဦးသန်းလွင်က စုံစမ်းရ ရှိခဲ့ခြင်းဖြစ်သည်။

၁၉၇၆

ဦးသန်း
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

ကျင့်ထုံး ဥပဒေပုဒ်မ ၁၀၇ အရ အရေးယူသော အမှုများတွင် ကျင့်ထုံးပုဒ်မ ၁၁၂ အရ ဆောင်ရွက်ရန်လိုအပ်သည်။ ကျင့်ထုံးပုဒ်မ ၁၀၇ ဖြင့် အရေးယူသောအခါတွင် တရားရုံးသည် အမှုစတင်စစ်ဆေးခြင်း မပြုမီ ပဏာမ အမိန့်အနေဖြင့် စွပ်စွဲခံရသူအား အဘယ်ကြောင့် တနှစ်ထက်မပိုသော အချိန်ကာလအတွင်း သင့်တော်မည်ထင်သော ခံဝန်ချုပ်နှင့် မထားသင့်သည်ကို ထုချေရှင်းလင်းစေရန် ပြောကြားရမည်ဖြစ်သည်။ သို့မှသာလျှင် စွပ်စွဲခံရသူ အနေဖြင့် မိမိအပေါ် မည်သည့်အကြောင်းကြောင့် အရေးယူ ထားကြောင်းသိရှိပြီး ခုခံချေပနိုင်မည်ဖြစ်သည်။ ဦးသန်းနှင့် ပတ်သက်၍ ကျင့်ထုံး ပုဒ်မ ၁၁၂ အရ လိုအပ်ချက်များကို ဆောင်ရွက်ခြင်းမရှိခဲ့ချေ။

လူတဦး တယောက်အပေါ်တွင် ပြစ်မှုကြောင်းအရ အရေးယူသောအခါ၌ လွတ် လပ်သော သက်သေထွက်ချက်များရှိရမည်။ ယခုအမှုတွင် ရဲတပ်ကြပ်နှင့် ရဲစခန်းမှူး တို့၏ ထွက်ချက်များမှ အပ သက်သေခံ အထောက်အထားမရှိချေ။ သတင်းစုံစမ်းသိ ရှိသော ရဲတပ်ကြပ်ကိုယ်တိုင်ကလည်း တဆင့်ကြား သတင်းမျှသာ ဖြစ်ကြောင်းဝန်ခံ ချက်ရှိသည်။ ကျင့်ထုံးပုဒ်မ ၁၁၂ အရ လိုက်နာဆောင်ရွက်ရန်မှာ အမှုတွင် အရေးကြီး သောလိုအပ်ချက်တရပ်ပင် ဖြစ်သည်။ စွပ်စွဲခံရသူ တဦးအား မည်သည့်ကိစ္စ မည်ကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းသိစေမှသာလျှင် ထိုသူအနေဖြင့် ပြည့်ပြည့်ဝဝခုခံ ထုချေနိုင်ပေလိမ့်မည်။

လျှောက်ထားသူ ဦးသန်းအပေါ် အရေးယူထားခြင်းမှာ ဦးသန်းသည်၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ရပ်ကွက်လူငယ်များကို ဆူပူစေရန် ပြုလုပ်လိမ့်မည်ဟူသော သတင်းအရ ဖြစ်သောကြောင့် ယခုအချိန်တွင် အဆိုပါ နေ့ရက်ကို များစွာ ကျော်လွန်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယင်းသတင်းပေါ် မူတည်၍ ဦးသန်းအား ဆက်လက်အရေးယူရန် အကြောင်းလည်းရှိတော့မည်မဟုတ်ချေ။ အထက်ပါအချက် အလက်များကို ခြုံငုံသုံးသပ်လျှင် ဦးသန်း၏ အပေါ် အရေးယူလျက်ရှိသောအမှုကို ဆက်လက် ဆောင်ရွက်ရန်လိုအပ်မည် မဟုတ်သောကြောင့် ဗဟန်းမြို့နယ် တရားရုံး ပြစ်မှုလေး အမှတ် ၁၃၈/၇၄ အမှုကို ချေဖျက်၍ လျှောက်ထားသူ ဦးသန်းအား အမှုမှ လွှတ်ရန်အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်၊ ဦးသန့်စင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
မေလ
၃ ရက်။

မောင်သန်း
နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(မောင်တင်မောင်) *

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇၊ သက်သေခံဥပဒေပုဒ်မ ၆၀ တဆင့်ကြား သက်သေခံချက်သည်
သက်သေခံမဝင်ခြင်း။

ဆုံးဖြတ်ချက်။ ။ လျှောက်ထားသူအပေါ် စွဲချက်တင်ထားခြင်းမှာ မူလအမှု တိုင်တန်းသော
တရားလိုကိုယ်တိုင်နှင့် သက်သေများ၏တဆင့်ကြားစကားအရဖြစ်သည်။ တဆင့်ကြားသက်သေခံ
ချက်မှာ သက်သေခံဥပဒေပုဒ်မ ၆၀ အရ၊ သက်သေခံမဝင်ချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ၊ ဦးမောင်
(သာယာဝတီ)။

ပြင်ဆင်ရန်လျှောက်ထားခံသူအတွက်။ ။ ဦးသိန်းလွန်း၊ ဥပဒေဝန်ထမ်းအဆင့် (၁)။

လျှောက်ထားသူ မောင်သန်း အပေါ် သူတပါး သားမယား ခိုးယူပေါင်းသင်းမှုနှင့်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ၊ စွဲချက်တင်ခြင်းကိုယ်ပျက်ပေးရန် လျှောက်ထား
သောအမှုဖြစ်သည်။

မောင်တင်မောင်ဆိုသူသည် ဇနီး မအုံးရီနှင့် ကွဲကွာနေရာမှ မအုံးရီသည် လျှောက်
ထားသူ မောင်သန်းနှင့် အတူတကွ ပေါင်းသင်းနေထိုင်ကြောင်း သတင်းကြားရသော
ကြောင့် တရားစွဲဆိုသည်။ တရားလိုနှင့် သက်သေများကို စစ်ဆေးပြီး မြို့နယ်တရားရုံး
က လျှောက်ထားသူအပေါ် ပုဒ်မ ၄၉၇ အရ၊ စွဲချက်တင်သည်။ တိုင်းတရားရုံးကယင်း
အမိန့်ကို အတည်ပြုသည်။

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၄၀ (ခ)။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၅ (က) တွင်ချမှတ်သော၊ ၁၉၇၄ ခုနှစ်၊
ဇူလိုင်လ ၂၆ ရက်နေ့စွဲပါ ပဲခူးတိုင်း (သာယာဝတီမြို့ရုံးတိုင်) တရားရုံး၏ အမိန့်ကို
ပြန်၍ဆင်ခြင်မှု။

မောင်တင်မောင်၏အမှု တိုင်တန်းချက်နှင့် ပတ်သက်၍ တရားလိုပြ သက်သေများ ဖြစ်ကြသော သက်သေဦးကြီးရွှေ၊ မောင်ဟန်မြင့်နှင့် ဒေါ်သန်းတို့က ကိုယ်တိုင်မသိပါ။ အများပြောသံကြားရပါသည်ဟု ထွက်ဆိုသည်။ တရားလိုပြ သက်သေ မစန်းရီကလည်း မည်သို့မျှ ထောက်ခံထွက်ဆိုခြင်း မရှိချေ။

လျှောက်ထားသူ အပေါ်တွင် စွဲချက်တင်ထားခြင်းမှာ မူလအမှုတိုင်တန်းသော တရားလို ကိုယ်တိုင်နှင့် သက်သေများ၏ တဆင့်ကြားစကားအရ ဖြစ်သည်။ တဆင့် ကြားသက်သေခံချက်မှာ သက်သေခံ ဥပဒေပုဒ်မ ၆၀ အရ၊ သက်သေခံမဝင်ချေ။ ထို့ကြောင့် လျှောက်ထားသူ မောင်သန်း အပေါ် သာယာဝတီမြို့နယ် တရားရုံးပြစ်မှု ကြီးဆိုင်ရာ အမှုအမှတ် ၁၄၇/၇၄ တွင် စွဲချက်တင်ထားခြင်းကို ပယ်ဖျက်၍ မောင်သန်း အား အမှုမှ ပြန်လွှတ်လိုက်သည်။

၁၉၇၆
မောင်သန်း
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(မောင်တင်
မောင်)။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးလှမောင်၊ ဦးကြည်မြတို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတောင်

† ၁၉၇၆

ဇွန်လ
၂၆ ရက်။

၁။ ဦးသွင်၊ ၂။ ဒေါ်တင်နု

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(မသန်းသန်းဝင်း) (ဒေါ်ကျင်ရွှေ) *

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁၊ ပြစ်မှုမြောက်ရန်လိုအပ်ချက်၊ တရားမကြောင်းအရစွဲဆိုသင့်သော
အမှုကိုပြစ်မှုဆိုင်ရာအနေဖြင့် မှားယွင်းစွဲဆိုခြင်းအားဖြင့် အရေးယူနိုင် မနိုင်။

ဆုံးဖြတ်ချက်။ ။ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁ အရ ပြစ်မှုမြောက်စေရန်အတွက် နစ်နာ
စေလိုသောအကြံဖြင့် တဦးတယောက်အပေါ် ပြစ်မှုကျူးလွန်သည်ဟုမမှန်မကန် စွပ်စွဲရမည်ဖြစ်
လေသည်။ ယင်းပုဒ်မအရ တရားစွဲဆိုရာတွင်လည်း သက်ဆိုင်ရာ တရားရုံးကစာဖြင့်ရေးသား
တိုင်တန်းရန်လိုအပ်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၅ (၁) (ခ) တွင်ဖော်ပြထား
လေသည်။

သေဆုံးသူ၏သမီးဖြစ်ကြောင်း အဆိုပြုသူက သေဆုံးသူ၏တူနှင့် တူမများဖြစ်သည်ဟုအဆို
ရှိသူများအပေါ် သေဆုံးသူ၏ပစ္စည်းများကို အလွဲသုံးစားပြုလုပ်သည်ဟု စွဲဆိုခြင်းမှာ တဘက်သား
နစ်နာစေလိုသော အကြံဖြင့် စွဲဆိုခြင်းဖြစ်သည်ဟု မယူဆနိုင်ချေ။ တရားမကြောင်းအရ စွဲဆို
သင့်သောအမှုမျိုးကို ပြစ်မှုဆိုင်ရာအနေဖြင့် စွဲဆိုခြင်းသာဖြစ်လေသည်။ တရားမကြောင်းအရ
အချက်များကိုဖော်ပြ၍ တရားရုံး၌ ပြစ်မှုဆိုင်ရာအဖြစ် မှားယွင်းစွာ တိုင်တန်းခြင်းအားဖြင့်
ပုဒ်မ ၂၁၁ အရအရေးယူနိုင်မည်မဟုတ်ချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ဗဟိုတရားရုံးရွှေနေ ဦးချိန်ပိုး။

ပြင်ဆင်ရန်လျှောက်ထားခံရသူများအတွက်။ ။ဥပဒေ ဝန်ထမ်း အဆင့် (၁)
ဦးဘသန်း။

ဤအမိန့်သည် ဆက်စပ်သော အမှုအတွက်လည်း အကျိုးဝင်သည်။ ဦးသန်းဆိုသူ
ကွယ်လွန်သောအခါတွင် ယင်း၏ ကျန်ရစ်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၄၅၂ (ခ)၊ ၄၅၃ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၁၁၊ ၁၂ တွင် ချမှတ်သော ၁၉၇၄ ခုနှစ်၊
နိုဝင်ဘာလ ၄ ရက်နေ့စွဲပါ၊ ရန်ကုန်တိုင်း တရားရုံး၏ အမိန့်ကိုပြန်၍ဆင်ခြင်မှု။

သည်ဟူ၍ မသန်းသန်းဝင်းက ဦးသန်း၏ တူနှင့် တူမများဖြစ်ကြသော ဦးသွင်နှင့် ဒေါ်တင်နုတို့အပေါ် တရားစွဲဆိုသည်။ မသန်းသန်းဝင်းမှာ ဦးသန်း၏ ဒုတိယဇနီး ဒေါ်စောကြည်၏ သမီးဖြစ်သည်။ ၊ ယင်းအမှုကို ဗဟိုတရားရုံး ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၄၀၈ (ခ)/၇၃ တွင် ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၁ (က) အရ၊ ပယ်ဖျက်လိုက်သည်။

၁၉၇၆

၁။ ဦးသွင်
၂။ ဒေါ်တင်နု
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်
(မသန်းသန်းဝင်း)
(ဒေါ်ကျင်ရွှေ)။

ဦးသွင်နှင့် ဒေါ်တင်နုတို့က မိမိတို့အပေါ် စွဲဆိုထားသော အမှုကို ဗဟိုတရားရုံးက ပယ်ဖျက်လိုက်ပြီးသည့်နောက်တွင် တဖန် မသန်းသန်းဝင်းအပေါ်၌ မိမိတို့အား နစ်နာစေရန် အကြံဖြင့် ပြစ်မှုကျူးလွန်ကြောင်း မဟုတ်မမှန်စွဲဆိုသည်ဟူ၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၁ အရ၊ အလုံမြို့နယ် တရားရုံးတွင် လျှောက်ထားသည်။ ယင်းလျှောက်လွှာကို ပလပ်သောကြောင့် တိုင်းတရားရုံးသို့ ပြင်ဆင်မှု တက်သောအခါတွင်လည်း အောင်မြင်ခြင်းမရှိချေ။ ထို့ကြောင့် ဗဟိုတရားရုံးသို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁ အရ၊ ပြစ်မှုမြောက်စေရန်အတွက် နစ်နာစေလိုသော အကြံဖြင့် တဦးတယောက်အပေါ် ပြစ်မှုကျူးလွန်သည်ဟု မမှန်မကန် စွပ်စွဲရမည် ဖြစ်ပေသည်။ ယင်းပုဒ်မအရ တရားစွဲဆိုရာတွင်လည်း သက်ဆိုင်ရာ တရားရုံးက စာဖြင့် ရေးသားတိုင်တန်းရန် လိုအပ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၅ (၁) (ခ) တွင် ဖော်ပြထားပေသည်။ မသန်းသန်းဝင်းက ဦးသွင်နှင့် ဒေါ်တင်နုတို့ အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၄ အရ စွဲဆိုသော အမှုတွင် မသန်းသန်းဝင်းသည် ဦးသွင်နှင့် ဒေါ်တင်နုတို့အပေါ် မမှန်မကန် စွဲဆိုကြောင်း မပေါ်ပေါက်ချေ။ အမှုကို ပယ်ဖျက်လိုက်သော ဗဟိုတရားရုံး၏ စီရင်ချက်တွင်လည်း တရားမကြောင်းအရ အရေးယူရမည့် ကိစ္စကို ပြစ်မှုဆိုင်ရာ သဘောနှင့် အရေးယူရန် မသင့်ကြောင်းသာ ဖော်ပြ၍ မမှန်မကန် လိမ်လျာ၍ စွဲဆိုကြောင်း ဖော်ပြခြင်းမရှိချေ။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၄ မှာ သေဆုံးသူ၏ ကျန်ရစ်ခဲ့သော ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုလုပ်ခြင်းဖြစ်သည်။ သေဆုံးသူ၏ သမီးဖြစ်ကြောင်း အဆိုပြုသူက သေဆုံးသူ၏ တူနှင့် တူမများဖြစ်သည်ဟု အဆိုရှိသူများအပေါ် သေဆုံးသူ၏ ပစ္စည်းများကို အလွဲသုံးစားပြုလုပ်သည်ဟု စွဲဆိုခြင်းမှာ တဘက်သား နစ်နာစေလိုသော အကြံဖြင့် စွဲဆိုခြင်းဖြစ်သည်ဟု မယူဆနိုင်ချေ။ တရားမကြောင်းအရ စွဲဆိုသင့်သော အမှုမျိုးကို ပြစ်မှုဆိုင်ရာ အနေဖြင့် စွဲဆိုခြင်းသာ ဖြစ်ပေသည်။ တရားမကြောင်းအရ အချက်များကို ဖော်ပြ၍ တရားရုံး၌ ပြစ်မှုဆိုင်ရာ အဖြစ်များယွင်းစွာ တိုင်တန်းခြင်းအားဖြင့် ပုဒ်မ ၂၁၁ အရ၊ အရေးယူနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် မူလတရားရုံးနှင့် တိုင်းတရားရုံးတို့၏ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ရန် အကြောင်း မရှိသည့်အတွက် အမှုကို ပယ်လိုက်သည်။

ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ အဖွဲ့ဝင်များအဖြစ် ဦးသန်းစင်၊ ဦးစိုးလှိုင်တို့ပါဝင်စေဘဲ
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်း

† ၁၉၇၆

ဇန်နဝါရီလ
၁၃ ရက်။

ဦးအောင်ကျော်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ဦးဘဆိုင်) *

ပြည်သူ့ဝန်ထမ်းတဦးဖြစ်သူအား ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ဝတ္တရား ဆောင်ရွက်စဉ်ပြုမှုနှင့်ပတ်သက်၍ ကြိုတင်ခွင့်ပြုမိန့်မရရှိပဲ တရားရုံးက တရားခံအဖြစ် ထည့်သွင်းတရားစွဲဆိုခြင်းသည် ဥပဒေနှင့်ညီ မညီ။

ဆုံးဖြတ်ချက်။ ။ ပြည်သူ့ဝန်ထမ်းတဦးအဖြစ် တာဝန်ဝတ္တရားဆောင်ရွက်စဉ် ပြုမှုနှင့်ပတ်သက်၍ ယင်းပြည်သူ့ဝန်ထမ်းအား တရားစွဲဆိုနိုင်ရန် ကြိုတင်ခွင့်ပြုမိန့်လိုသည်၊ ကြိုတင်ခွင့်ပြုမိန့်မရရှိပဲ တရားရုံးက ၎င်းပြည်သူ့ဝန်ထမ်းအားတရားခံအဖြစ်ထည့်သွင်းစွဲဆိုခြင်းသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ (၁) ၏ ပြဋ္ဌာန်းချက်နှင့်မညီညွတ်သဖြင့် ဥပဒေအရမှားယွင်းပေသည်။

လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးကိုယု။

လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁) ဦးဘသန်း။

ဇီးကုန်းမြို့ သစ်ထုတ်ရေး ဒေသ၌ မျောတိုင်များ ထုတ်လုပ်ခဲ့သော ကျွဲခေါင်း ဦးအောင်မောင်းသည် ပေးသွင်းပြီး ဖြစ်သည့် မျောတိုင် ၃၁၇ လုံးကို ခိုးယူ၍ တံဆိပ်များနှင့် နံပါတ်များကို ဖျက်၍ လည်းကောင်း၊ မျောတိုင်များကို ဖြတ်တောက်၍ လည်းကောင်း ပြုပြင်လျက် လိမ်လည်ကာ ထပ်မံပေးသွင်းပြီး ငွေထုတ်ယူသောကြောင့် ဦးအောင်မောင်း အား အရေးယူပါရန် ဇီးကုန်းမြို့ သစ်ထုတ်ရေး ကော်ပိုရေးရှင်း၊ သစ်ထုတ်ရေးဌာနခွဲ၊ မန်နေဂျာ ဦးဘဆိုင်က ပြည်သူ့ရဲ တပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။ ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းပြီး ဦးအောင်မောင်း အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ အရ တရားစွဲဆိုခဲ့သည်။ ဇီးကုန်းမြို့နယ် တရားရုံးက ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၂၁၀ သတ်မှတ်၍ စစ်ဆေး ကြားနာခဲ့သည်။

* ၁၉၇၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာ ၉၂။

† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၂၁၀ တွင်ချမှတ်သော ဇီးကုန်းမြို့နယ် တရားရုံး၏အမိန့်ကိုလျှောက်ထားမှု။

တရားလိုပြုသက်သေ အချို့ကို စစ်ဆေးပြီးနောက် တရားရုံးက ဦးစိန်သောင်း၊ ဦးကရင်၊ ဦးချစ်ဟန် နှင့် ဦးစံထွန်းတို့ ၄ ဦးအား တရားခံအဖြစ် ထည့်သွင်းခဲ့သည်။ ထို့နောက် အမှုကို အစမှတဖန် ပြန်လည် စစ်ဆေးသည်။ ထိုအခါ ဦးဘဆိုင်၏ ထွက်ဆိုချက်၌ လက်ထောက်မန်နေဂျာ ဦးအောင်ကျော်အပေါ် ငြိစွန်းချက် ပါရှိသည်ဟု တရားရုံးက ယူဆလျက် ဦးအောင်ကျော်အား တရားခံ အဖြစ် ထည့်သွင်း စွဲဆိုနိုင်ရန် သက်ဆိုင်ရာမှ ခွင့်ပြုမိန့်ကို ဥပဒေဝန်ထမ်း အဆင့် (၄) အား တောင်းစေသည်။ ဥပဒေဝန်ထမ်း အဆင့် (၄) က ရန်ကုန်မြို့၊ သစ်လုပ်ငန်း ကော်ပိုရေးရှင်း အထွေထွေ မန်နေဂျာ (သစ်ထုတ်ရေး) ထံသို့ စာရေး၍ ဦးအောင်ကျော် အား တရားစွဲဆိုခွင့် တောင်းသည်။ သို့ရာတွင် ဦးအောင်ကျော် အား၊ တရားစွဲဆိုရန် သက်ဆိုင်ရာမှ ခွင့်ပြုမိန့် မပေးသောကြောင့်၊ တရားရုံးက မိမိသဘော အလျောက် ဦးအောင်ကျော်အား၊ တရားခံ တဦးအဖြစ် နောက်ထပ် ထည့်သွင်းခဲ့သည်။ ဦးအောင်ကျော်က မကျေနပ်သဖြင့် မိမိအား တရားခံအဖြစ် ထည့်သွင်း စွဲဆိုခြင်းကို ယယ်ဖျက်ပေးပါရန် ဗဟိုတရားရုံးသို့ လျှောက်ထားသည်။

၁၉၇၆
 ဦးအောင်ကျော်
 နှင့်
 ပြည်ထောင်စု
 ဆိုရှယ်လစ်
 သမ္မတမြန်မာ
 နိုင်ငံတော်
 (ဦးဘဆိုင်) ။

မျောတိုင် ၃၁၇ လုံးအနက် မျောတိုင် ၁၁ လုံးကို ဒုတိယ မန်နေဂျာ ဦးမြင့်ဆွေက လက်ခံပြီးနောက် ခရီးထွက်သွားသဖြင့် ကျန် ၃၀၆ လုံးကို လက်ထောက် မန်နေဂျာ ဦးအောင်ကျော်က လက်ခံပြီး သစ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနခွဲ လက်ထောက်မန်နေဂျာ ဦးတင်စိုးသို့ ပေးအပ် လိုက်ကြောင်း တွေ့ရှိသည်ဟု ဦးဘဆိုင်က တရားရုံး၌ ထွက်ဆိုသည်။ ဦးအောင်ကျော်သည် ဦးအောင်မောင်းနှင့် ပူးပေါင်း ကျူးလွန်သည်ဟု ဦးဘဆိုင်က မထွက်ဆိုခဲ့ပေ။

ဖြတ်တောက်၍လည်းကောင်း၊ တံဆိပ်များ ဖျက်၍လည်းကောင်း ဦးအောင်မောင်းက ထပ်မံအပ်သော မျောတိုင်များကို ဦးမြင့်ဆွေနှင့် ဦးအောင်ကျော် တို့သည် သေချာစွာ မစစ်ဆေးခဲ့သဖြင့် ဦးမြင့်ဆွေနှင့် ဦးအောင်ကျော်တို့အား၊ ထုချေလွှာ တောင်းသင့်ကြောင်း၊ ဦးအောင်မောင်းက ၎င်း၏ ကျူးလွန်မှုကို ဦးအောင်ကျော် လုံးဝမသိပါဟု ထွက်ဆိုခဲ့သဖြင့် ဦးအောင်ကျော်အပေါ်တွင် ဌာနဆိုင်ရာ အရေးယူမှု သာ ပြုသင့်ကြောင်း ဦးဘဆိုင်က မိမိ၏ အထက်အရာရှိထံ တင်ပြသည်။ ထိုတင်ပြချက်အရ၊ ပြည်မြို့သစ်လုပ်ငန်း ကော်ပိုရေးရှင်း၊ သစ်ထုတ်ရေး စီမံကိန်း ဒါရိုက်တာ ဦးကျော်ခင်က ဦးအောင်ကျော်အပေါ်တွင် ဌာနဆိုင်ရာ အရေးယူမှု ပြုလုပ်မည် ဖြစ်ပါကြောင်း ဥပဒေဝန်ထမ်းထံ ပြန်ကြားလျက် ဦးအောင်ကျော် အား တရားစွဲဆိုခြင်းကို မပေးခဲ့ခြင်း ဖြစ်ပေသည်။

၁၉၇၆

ဦးအောင်ကျော်
နှင့်
ပြည်ထောင်စု
ဆီဂျယ်လစ်
သမ္မတ မြန်မာ
နိုင်ငံတော်
(ဦးဘဆိုင်)။

ဦးကျော်ခင်၏ ပြန်ကြားချက်အရ ဦးအောင်ကျော်သည် သက်ဆိုင်ရာ ဝန်ကြီး
ဌာနမှ ခွင့်ပြုချက်မရပဲ ရာထူးမှ နုတ်ပယ်ခြင်း မပြုနိုင်သည့် ဝန်ထမ်း တဦးဖြစ်
ကြောင်း သိရှိရသည်။ ထို့ကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၇ (၁) အရ
တရားစွဲဆိုရန် ခွင့်ပြုမိန့် လိုအပ်သည့် ပြည်သူ့ဝန်ထမ်း အမျိုးအစားတွင် ဦးအောင်
ကျော် ပါဝင်သည်ဟု ဆိုရပေမည်။ ဦးအောင်မောင်က မျောတိုင်များ လိမ်လည် ပေး
သွင်းပြီး ငွေထုတ်ယူမှုနှင့် ပတ်သက်၍၊ ဦးအောင်ကျော်သည် တာဝန် ဝတ္တရား အရ
ဆောင်ရွက်ရာ၌ ပေါ့လျော့ခဲ့ကြောင်း ဦးဘဆိုင်၏ ထွက်ဆိုချက်နှင့် ပေါင်းစပ် စဉ်း
စားပါလျှင် ဦးအောင်ကျော်သည် ပြည်သူ့ဝန်ထမ်း တဦးအနေဖြင့် တာဝန် ဝတ္တရား
ဆောင်ရွက်ခိုက် ပြုမှုခဲ့ကြောင်း ပေါ်လွင်သည်။ ထို့ပြုမူချက်အတိုင်း ဦးအောင်ကျော်
အား တရားစွဲဆိုနိုင်ရန် ကြိုတင်ခွင့်ပြုမိန့်ကို လိုသည်။ ကြိုတင်ခွင့်ပြုမိန့် မရရှိပဲ တရား
ရုံးက ဦးအောင်ကျော်အား၊ တရားခံ အဖြစ် ထည့်သွင်း စွဲဆိုခြင်းသည် ပြစ်မှု ဆိုင်ရာ
ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၇ (၁) ၏ ပြဋ္ဌာန်းချက်နှင့် မညီညွတ်သဖြင့် ဥပဒေအရ
မှားယွင်းပေသည်။

ထို့ကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁ (က) အရ၊ ဗဟိုတရားရုံးက
ရရှိသော ကိမ်းပိုင် စီရင်ခွင့်ကို ကျင့်သုံးလျက် လျှောက်ထားသူ ဦးအောင်ကျော်
အား၊ မူလရုံးအမှု၌ တရားခံတဦးအဖြစ် ထည့်သွင်း စွဲဆိုထားခြင်းကို ပယ်ဖျက်စေရန်
အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးထွန်းနှင့် ဦးထွန်းမောင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးအုန်းမောင်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် *

† ၁၉၇၆

ဧပြီလ
၂၇ ရက်။

တရားခံက အပြစ်ရှိကြောင်း ဝန်ခံပြီးနောက်၊ အပြစ်မရှိကြောင်း ငြင်းဆို၍ ထုချေခွင့်ပြုရန်
လျှောက်ထားခြင်း၊ ယင်းကဲ့သို့လျှောက်ထားခြင်းကို တရားရုံးကခွင့်ပြုနိုင် မနိုင်။

ဆုံးဖြတ်ချက်။ ။ အမှုကိုစစ်ဆေးကြားနာပြီးနောက် အခိုင်မာချေမီအတွင်း၊ တရားရုံးသည်စွဲချက်
ကိုပြင်နိုင်သည်။ တရားခံအပြစ်ရှိကြောင်း ဝန်ခံပြီးနောက်၊ အပြစ်မရှိကြောင်း ငြင်းဆို၍ ထုချေခွင့်
ပြုရန်လျှောက်ထားလျှင်၊ တရားရုံးကလက်ခံ၍ စွဲချက်တွင် ပြင်ဆင်မှတ်တမ်းတင်ပြီး၊ တရားခံအား
ထုချေခွင့်ပေးရမည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းအားဖြင့် တရားလမ်းကြောင်း တိမ်းစောင်းခြင်း
မရှိပဲ၊ အမှုဘွဲ့တွင် ပိုမိုပြည့်စုံပြီး စီရင်ဆုံးဖြတ်ရာ၌ အထောက်အကူပင်ရနိုင်သည်။ တရားခံ၏ထုချေ
ခွင့်ကိုတရားဥပဒေက မပိတ်ပင်ချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးမြသိန်း၊

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးဘသန်း။

လျှောက်ထားသူ မောင်အုန်းမောင် (ခေါ်) အမိနော်အာဒုတ်ထံတွင် မှောင်ခို
ထိုးဆေးများ၊ ဆေးထိုးအပ်များနှင့် ဆေးထိုးပိုက်ကို ရှာဖွေဖမ်းဆီးရမိသည်ဆို၍၊
လျှောက်ထားသူအား ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ်တည်ဆောက်မှုအတွက်
လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေပုဒ်မ ၁၄ (၁) အရ တရားစွဲဆိုခဲ့သည်။ ပန်းဘဲ
တန်းမြို့နယ် တရားရုံးက ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၈၇၂ သတ်မှတ်၍
တရားလိုပြသက်သေများကို စစ်ဆေးပြီး လျှောက်ထားသူအား ယင်းပုဒ်မအရ စွဲချက်
တင်သောအခါ လျှောက်ထားသူက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ ထိုသို့ ဝန်ခံသဖြင့်
လျှောက်ထားသူအား ပြစ်မှုထင်ရှား စီရင်ရန်ဖြစ်သော်လည်း မူလရုံးသည် အမိန့်

* ၁၉၇၄ ခုနှစ်၊ ပြင်ဆင်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၃၉၀ (ခ)။
† ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၉ တွင် ချမှတ်သော၊ ၁၉၇၄ ခု၊ ဩဂုတ်လ
၁၉ ရက်နေ့စွဲပါ၊ ပန်းဘဲတန်းမြို့နယ်ရုံးထိုင်ရန်၊ ရန်ကုန်တိုင်း တရားရုံး၏ အမိန့်ကို
ပြန်၍ ဆင်ခြင်မှု။

၁၉၇၆
ဦးအုန်းမောင်
နှင့်
ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။

တစ်စုံတရာ မချမှတ်ပဲ အမှုကို ရွှေ့ချိန်းခဲ့ကြောင်း၊ နောက် ၂ ရက် ကြာသောအခါ
လျှောက်ထားသူအား အာမခံပေး၍ အချုပ်မှ လွတ်လိုက်ပြန်ကြောင်း အမှုတွဲ နေ့စဉ်
မှတ်တမ်း များအရ တွေ့ရှိရပေသည်။ ထို့နောက် လျှောက်ထားသူသည် စိတ်ပြောင်း
သွားပြီး မိမိအား စွဲချက်တင်စဉ်က အနီးရှိလူများက အပြစ်ရှိကြောင်း ဝန်ခံလျှင်
သက်သာ မည်ဟု ပြောသည်ကို ယုံကြည်မိ၍ အပြစ်ရှိသည်ဟု ဝန်ခံမိကြောင်း၊ ယင်းသို့
မှားယွင်းစွာ ဝန်ခံခြင်းကို ပယ်ဖျက်၍ အပြစ်မရှိကြောင်း ငြင်းဆိုသည်ဟု ပြင်ဆင်
ပေးပါရန်နှင့်အမှုကို ဆက်လက် ထုချေခွင့်ပြုပါရန် ပန်ကြားခဲ့သည်။ ထိုပန်ကြားချက်ကို
မူလရုံးက လက်မခံသဖြင့် လျှောက်ထားသူသည် တိုင်းတရားရုံးသို့ ပြင်ဆင်မှု
လျှောက်ထားခဲ့သည်။ ပန်းဘဲတန်း မြို့နယ် ရုံးထိုင်၊ ရန်ကုန်တိုင်း တရားရုံးက
၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၉ သတ်မှတ်၍ ကြားနာပြီး
လျှောက်ထားသူ၏ လျှောက်လွှာကို ပယ်ချခဲ့သဖြင့်၊ ဗဟိုတရားရုံးသို့ ဤပြင်ဆင်မှု
ဆက်လက် လျှောက်ထားခြင်း ဖြစ်သည်။

အမှုကို စစ်ဆေးကြားနာပြီးနောက် အမိန့်မချမီအတွင်း တရားရုံးသည် စွဲချက်ကို
ပြင်နိုင်သည်။ တရားခံက အပြစ်ရှိကြောင်း ဝန်ခံပြီးနောက်၊ အပြစ်မရှိကြောင်း ငြင်း
ဆို၍ ထုချေခွင့်ပြုရန် လျှောက်ထားလျှင် တရားရုံးက လက်ခံ၍ စွဲချက်တွင် ပြင်ဆင်
မှတ်တမ်းတင်ပြီး တရားခံအား ထုချေခွင့် ပေးရမည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့်
တရားလမ်းကြောင်း တိမ်းစောင်းခြင်း မရှိပဲ အမှုတွဲတွင် ပိုမိုပြည့်စုံပြီး စီရင်ဆုံးဖြတ်
ရာ၌ အထောက်အကူပင် ရနိုင်သည်။ တရားခံ၏ ထုချေခွင့်ကို တရားဥပဒေက မပိတ်
ပင်ချေ။

ထို့ကြောင့် ဤပြင်ဆင်မှုကို ခွင့်ပြု၍ အောက်ရုံးအမိန့်ကို ပယ်ဖျက်လိုက်သည်။
အပြစ်မရှိပါဟု ထုချေကြောင်း စွဲချက်တွင် ပြင်ဆင် မှတ်တမ်းတင်ပြီး မူလရုံးက
အမှုကို ဆက်လက် စစ်ဆေးစီရင်စေရန် ညွှန်ကြားလိုက်သည်။

ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှဒမာင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးသန့်စင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မအုံးတင်

နှင့်

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(မောင်လှရွှေ) *

† ၁၉၇၆
စက်တင်ဘာလ
၁၄ ရက်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅၊ မိန်းမသားတဦးအား ခဲဖြင့်ပေါက်၍ လက်မောင်းရိုးကျိုးပြီးကျောက်
ပတ်တီး အချိန်တလကျော်စီးထားရခြင်း၊ ဒဏ်ငွေသက်သက်တပ်ရိုက်ခြင်း၊ ထောင်ဒဏ်မပါပဲ
ဒဏ်ငွေသက်သက်ချမှတ်ခြင်း ပြုနိုင် မပြုနိုင်—ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှု ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ ပြစ်မှုကျူးလွန် ထင်ရှားလျှင် ထောင်
ဒဏ် ၇ နှစ်အထိနှင့် ဒဏ်ငွေလည်းပေးဆောင်စေနိုင်သည်။ ထောင်ဒဏ်မပါပဲ ဒဏ်ငွေသက်သက်
ချမှတ်ခြင်းမပြုနိုင်ချေ။

ထပ်မံဆုံးဖြတ်ချက်။ ။မိန်းမသားတဦးအပေါ် အနိုင်အထက်ပြုကျင့်၍ ပြင်းထန်သောဒဏ်
ရာချရှိစေသောအမှုတွင် ဒဏ်ငွေအနည်းငယ်မျှသာ တပ်ရိုက်ခြင်းမှာလည်း မျှတမှုရှိသည်ဟုမဆို
နိုင်ချေ။ နောင်ဤကဲ့သို့ကျူးလွန်မှုများကိုလည်း ဟန့်တားစေနိုင်မည်မဟုတ်ချေ။

ပြင်ဆင်ရန် လျှောက်ထားသူအတွက်။ ။ဗဟိုတရားရုံးရွှေနေ ဦးသက်ငွေ၊
ပြင်ဆင်ရန် လျှောက်ထားခံရသူအတွက်။ ။ဥပဒေဝန်ထမ်းအဆင့် (၁) ဦးသိန်းထွန်း။

လျှောက်ထားခံရသူ မောင်လှရွှေက လျှောက်ထားသူ မအုံးတင်အား ခဲနှင့်
ပေါက်၍ လက်မောင်းရိုး ကျိုးသွားသည်။ ထို့ကြောင့် မောင်လှရွှေအပေါ် ပြစ်မှုဆိုင်ရာ
ဥပဒေ ပုဒ်မ ၃၂၅ အရ၊ ပြည်မြို့နယ် တရားရုံးက ဒဏ်ငွေ ၅၀ ကျပ် ပေးဆောင်ရန်၊
ပျက်ကွက်လျှင် ထောင်ဒဏ် (၂) လ ကျခံစေရန်နှင့် ဒဏ်ငွေရရှိလျှင် လျော်ကြေးငွေ
၂၅ ကျပ် ပေးစေရန် အမိန့်ချမှတ်သည်။ ယင်းအမိန့်ကို မအုံးတင်က သက်ညှာလွန်း
သည်ဟူ၍ ပဲခူးတိုင်း တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းသောအခါတွင် မောင်လှရွှေ
အပေါ် ဒဏ်ငွေ ၁၅၀ ကျပ် ပေးဆောင်ရန်၊ မပေးဆောင်လျှင် ထောင်ဒဏ် (၆) လ

* ၁၉၇၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၀၈ (ခ)။
† ၁၉၇၄ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၇ တွင်၊ ချမှတ်သော ၁၉၇၄ခုနှစ်၊ စက်တင်ဘာလ
၂၄ ရက်နေ့စွဲပါ၊ ပဲခူးတိုင်း (ပြည်မြို့ရုံးထိုင်) တရားရုံး၊ တရားသူကြီး၏အမိန့်ကိုပြန်၍ဆင်ခြင်မှု။

၁၉၇၆

မအုံးတင်
နှင့်

ပြည်ထောင်စု
ဆိုရှယ်လစ်
သမ္မတမြန်မာ
နိုင်ငံတော်။
(မောင်လှရွှေ)။

ကျခံစေရန်နှင့် လျော်ကြေးငွေ ၁၀၀ ကျပ် ပေးစေရန် ပြင်ဆင်အမိန့်ချမှတ်သည်။ သို့ရာတွင် ယင်းအမိန့်မှာလည်း သက်ညှာသော အမိန့်ပင်ဖြစ်ကြောင်းနှင့် အပြစ်ဒဏ် တိုးမြှင့်သတ်မှတ်ပေးရန် မအုံးတင်က ဗဟိုတရားရုံးသို့ လျှောက်ထားခြင်း ဖြစ်သည်။

၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မအုံးတင်နှင့် မောင်လှရွှေတို့ စကားများရာမှ မောင်လှရွှေက အုတ်ခဲနှင့် လှမ်းပေါက်သောကြောင့် မအုံးတင်၏ ညာဘက် လက်မောင်းကို ထိမှန်သည်။ ဆေးရုံသို့ သွားရောက် ကုသသော အခါတွင် လက်မောင်းရိုး ကျိုးသွားသောကြောင့် ကျောက်ပတ်တီး အချိန်တလကျော် စီးထားရသည်။ မောင်လှရွှေက အုတ်ခဲနှင့် ပေါက်၍ မအုံးတင်ဒဏ်ရာရှိကြောင်း လုံလောက်သော သက်သေခံချက်များရှိသည်။ မောင်လှရွှေအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ ပြစ်မှုထင်ရှားကြောင်း အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်၍လည်း မောင်လှရွှေက အယူခံခြင်း မပြုချေ။ ထို့ကြောင့် အပြစ်ဒဏ်သတ်မှတ်ခြင်းနှင့် စပ် လျဉ်း၍ တရားမျှတမှုရှိ မရှိစဉ်းစားရမည် ဖြစ်ပေသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅ အရ ပြစ်မှုကျူးလွန် ထင်ရှားလျှင် ထောင်ဒဏ် (၇)* နှစ်အထိနှင့် ဒဏ်ငွေလည်း ပေးဆောင်စေနိုင်သည်။ ထောင်ဒဏ် မပါပဲ ဒဏ်ငွေ သက်သက် ချမှတ်ခြင်း မပြုနိုင်ချေ။ ထို့ကြောင့် မြို့နယ် တရားရုံးနှင့် တိုင်းတရားရုံးတို့က ဒဏ်ငွေသာ တပ်ရိုက်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်လျက်ရှိသည်။ ဤကဲ့သို့ မိန်းမသား တဦးအပေါ် အနိုင်အထက်ပြုကျင့်၍ ပြင်းထန်သော ဒဏ်ရာ ရရှိစေသော အမှုတွင် ဒဏ်ငွေ အနည်းငယ်မျှသာ တပ်ရိုက်ခြင်းမှာလည်း မျှတမှုရှိသည်ဟု မဆိုနိုင်ချေ။ နောင်ဤကဲ့သို့ ကျူးလွန်မှုများကိုလည်း ဟန့်တား စေနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် လျှောက်ထားခံရသူ မောင်လှရွှေသည် တိုင်းတရားရုံးက သတ်မှတ် သော ဒဏ်ငွေ ၁၅၀ ကျပ် ပေးဆောင်ရန်၊ ပျက်ကွက်လျှင် ထောင်ဒဏ် (၆) လ ကျခံ စေရန်နှင့် ဒဏ်ငွေ ပေးဆောင်လျှင် ငွေ ၁၀၀ ကျပ်ကို မအုံးတင်အား ပေးစေရန် အပြစ်ဒဏ်အပြင်၊ ထောင်ဒဏ် (၆) လ လည်း ကျခံစေရန် အမိန့်ချမှတ်သည်။ မောင်လှရွှေသည် ယင်းထောင်ဒဏ် (၆) လမှ အချုပ်ခံရသော အချိန်ကာလကို နှုတ်ခွင့်ပြုသည်။ ထို့အပြင် ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့စွဲပါ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုင်ရာ ကြေငြာချက်အရလည်း အကျိုးခံစားခွင့်ရှိသည်။

၁၉၇၆ ခုနှစ်

ထရားမမှုများ

စီရင်ထုံးပြုသောမူခင်းများ

တရားမမှုများ

	စာမျက်နှာ
အက်စ်၊ မိကာစီ နာသန်၊ နှင့် အက်စ်၊ ဆွာမိနာသန်ပါ ၁၁ ဦး	၁
ဦးကိုကြီး နှင့် ဒေါ်ပေ	၄
ဒေါ်ကျင်အေး နှင့် ဦးဘလွင် ပါ ၂ ဦး	၇
ဒေါ်ကြည် နှင့် ဦးဘတင်	၁၀
ဦးခင်မောင်မြင့်(ခေါ်)ဆီဗာလင်ရန်အာပေး နှင့် ကိုကို(ခေါ်)ချင်းနယား ဆာပေး ပါ ၁၃ ဦး	၁၂
ဦးချစ်ထွန်း နှင့် ၁။ မောင်ညွန့်ဝေ (ခေါ်) မောင်လူ ၂။ ဦးမြ	၁၇
ဦးချစ်မောင် (ခေါ်)မုရုဂေဆန်း နှင့် အတွင်းဝန် (လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရုံး)	၂၀
၁။ ဒေါ်ညွန့် ၂။ မစိန်စိန်၊ နှင့် ဒေါ်မြမေ	၂၃
ညွန့်ကြားရေးမှူး (ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ရန်ကုန်မြို့) နှင့် ဦးကျော်ခင်နှင့် ၇ ဦး	၂၅
မောင်ဌေးတင် နှင့် မြို့နယ် အလုပ်သမားလျှော်ကြေးစိစစ်ရေးကော်မတီ၊ ငပုတောမြို့ပါ ၂ ဦး	၂၈
မတင်လှ နှင့် ဦးသာဒင် (ခေါ်) ဦးနေဝင်း	၃၁
၁။ ဦးထွန်းစိန်၊ ၂။ ဒေါ်မြ နှင့် ဒေါ်ကျင်ရွှေ (သေ) ၎င်း၏တရားဝင် ကိုယ်စားလှယ် ဦးဘဘာ (သေ) ၎င်း၏တရားဝင် ကိုယ်စားလှယ်များ ၁။ ဦးဘိုးသိန်း ၂။ ဦးဘိုနီ	၃၄
မောင်ထွန်းထွန်းအောင် ပါ ၆ နှင့် ဒေါ်ပြုံးရီပါ ၃	၃၈
ဦးပုလေး နှင့် ဒေါ်ချစ်	၄၁
ဦးဘဟန် နှင့် ဦးကြံ့ရင်ပါ ၂ ဦး	၄၄
ဦးဘအေး နှင့် ဒေါ်ဆာဗိယာ	၄၆

ဦးဘိုးထွန်း နှင့် အလုပ်သမား လျှော်ကြေးအတွက် အလုပ်နှင့် အလုပ် သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ မြို့နယ်ရုံး၊ ပျဉ်းမနားမြို့နယ်ပါ ၂ ဦး	၄၉
ဦးမောင်ထွေး ပါ ၂ နှင့် ဦးသွေးဘင် ပါ ၂	၅၁
ဒေါ်မာသင် (ဒေါ်မယ်သင်) နှင့် ဦးငွေထိန် ပါ ၈ ဦး	၅၃
ဦးရွှေဇံအောင် နှင့် ဒေါ်ဗွေအိမ် ပါ ၇ ဦး	၅၅
ဒေါ်လှစိန် နှင့် အာမား (ခေါ်) ကိုအောင်သိန်း ပါ ၂ ဦး	၅၉
မောင်လှမြင့် နှင့် ဒေါ်ပို ပါ ၃ ဦး	၆၁
ဒေါ်သန်း နှင့် မတင်တင်ဌေး (ခေါ်) မောင်မောင်လွင်	၆၆
ဒေါ်သန်းညွန့် နှင့် ဒေါ်ကြီး (ခေါ်) ၎င်း၏ တရားဝင် ကိုယ်စားလှယ် များ ၁။ ဒေါ်သန်းစိန်၊ ၂။ ဒေါ်ကျင်ရွှေ	၆၈
ဦးသန်းမြင့် နှင့် ၁။ မြို့နယ်အလုပ်သမားလျှော်ကြေး စိစစ်ရေး ကော်မတီ ၂။ ဦးကျော်သင့်	၇၁
၁။ ကိုသန်းဝေ ၂။ မောင်တင့် နှင့် ဒေါ်ယိုက်	၇၃
ဟုတ်ခေါ်ချွန်း နှင့် ဦးသာအောင်	၇၆
အမာ (ခေါ်) တင်တင်မာ နှင့် ဦးပါကြီး (ဒေါ်လှိုင်မော် တရားဝင် ကိုယ်စားလှယ်)	၇၉
မအာပာဘီ ပါ ၂ နှင့် ဒေါ်သန်းရင်	၈၁
မအေးမူ (သေဆုံးသူ ဦးလှကြည်၏သမီး) နှင့် ဦးခိုးကြည် ပါ ၃ ဦး	၈၃
ဦးအုန်းသောင် နှင့် ဒေါ်အေးချစ်	၈၆

ညွှန်းချက်

တရားမမှုများ

စာမျက်နှာ

ဥပဒေများ—

ကာလစည်းကမ်းသတ်ဥပဒေ၊

တရားမကျင့်ထုံးဥပဒေ၊

ပဋိညာဉ်ဥပဒေ၊

မြန်မာ့လေ့ထုံးတမ်းဥပဒေ၊

ရုံးခွန်တော်ဥပဒေ၊

သီးခြားသက်သာခွင့်ဥပဒေ၊

သက်သေခံဥပဒေ၊

အခွန်အယူခံအဖွဲ့နည်းဥပဒေ၊

အစုစပ်လုပ်ငန်းဥပဒေ၊

အမေ့ဆက်ခံရေးဥပဒေ၊

အလုပ်သမားလျော်ကြေးဥပဒေ၊

အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူဥပဒေ၊

၁၉၆၀ ခုနှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေ၊

ခွင့်ပြုချက်ဖြင့် နေထိုင်ခဲ့ခြင်းမဟုတ်ပဲ မိဘများနှင့် တသက်လုံးအတူတကွ နေထိုင်ခဲ့သူ အား ခွင့်ပြုချက်ကိုရုပ်သိမ်းပြီး၊ အိမ်မှဖယ်ရှားပေးရန် တရားစွဲဆိုနိုင် မဆိုနိုင် ။ ။ ဆုံးဖြတ်ချက် ။ ။ အမှုတွဲရှိ သက်သေခံချက်များကို လေ့လာသည့်အခါ သားဖြစ်သူ ကိုအောင်သိန်းတို့သည် ဒေါ်စိန်လှ၏ခွင့်ပြုချက်ဖြင့်နေခဲ့သည် ဟု သက်သေအထောက်အထားလုံးဝမတွေ့ရပေ။ မိဘနှင့်အတူနေလာသည့်သားသမီးဖြစ်သည့် အတွက် ဖခင်သေဆုံးပြီးနောက်လည်း ဆက်လက်နေထိုင်သူများသာဖြစ်ကြောင်း ပေါ်လွင်သည်။

သို့ဖြစ်၍ ဤအယူခံမှုကိုပယ်လုပ်သည်။

ငှားရမ်းထားသော မြေကွက်ကို ပြန်ပြီးလက်ရောက်ရလို့မူ စွဲဆိုရာ၌ မြို့နယ်တရားရုံးသည် မူလ ချမှတ်ခဲ့သော မိမိ၏ဒီကရီကို မိမိပယ်ဖျက် ပြင်ဆင်နိုင်ခွင့် ရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ မြင်းခြံမြို့နယ် တရားရုံးက ၁၉၆၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၉ ၌ ကိုသန်းဝေနှင့် မခင်တင်တို့အား အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံ များကိုဖျက်သိမ်း၍ ထိုမြေကွက်မှထွက်ခွာသွားရန် ဒီကရီ ချမှတ်ခဲ့ပြီးဖြစ်သည်။ ထိုဒီကရီကိုအထက်အယူခံရုံးများက ပယ်ဖျက်ခဲ့ခြင်း မရှိသဖြင့် ထိုဒီကရီသည် တည်မြဲလျက်ရှိနေသည်။ ထိုဒီကရီကို အတည်ပြုရန်နှင့်လွှဲခဲ့သော ဇာရီမူတိုင် ဒီကရီကို အကျိုးသက်ရောက်အောင်ဆောင်ရွက်ပေးရန်ဖြစ်သည်။ ဒီကရီအတိုင်း ဆောင်ရွက်ခြင်းမပြုပဲ တရားရုံးများအား မြေလခကျသင့်ငွေများကို ပေးစေ၍ မြေငှားများအဖြစ် ဆက်လက်နေထိုင်စေရန် မြို့နယ်တရားရုံးက ချမှတ်ခဲ့သော အမိန့်သည် မူလဒီကရီကိုပယ်ဖျက်ပြင်ဆင်ရာရောက်သဖြင့် ဥပဒေအရ မှားယွင်း သည်။ မြို့နယ်တရားရုံးသည် မိမိချမှတ်ခဲ့သော မူလဒီကရီကို မိမိပယ်ဖျက်ပြင်ဆင် ပိုင်ခွင့်မရှိပေ။ ဤအာဏာသည် အယူခံရုံး၌သာရှိပေသည်။ ဤအမှားကို တိုင်း တရားရုံးက တွေ့ရှိသဖြင့် ဇာရီမူတိုင် ချမှတ်ခဲ့သော မြို့နယ်တရားရုံး၏အမိန့်ကို ပယ်ဖျက်ပြီး မူလဒီကရီအတိုင်း ဆက်လက်ဆောင်ရွက်စေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တိုင်းတရားရုံး၏အမိန့်သည် ဥပဒေအရမှန်ကန်ပေသည်။

၁။ ကိုသန်းဝေ ၂။ မခင်တင်နှင့် ဒေါ်ထိုက် ၇၃

စာချုပ်တခုသည် အကျိုးသက်ရောက်မှု မရှိဟု မြက်ဟကြေညာပေးရန် သက်သက်သာ တောင်းဆိုရမည်။ သို့မဟုတ် ပယ်ဖျက်ပေးရန် တောင်းဆိုရမည်ဟု အငြင်းပွား သည့်အမှုမျိုးတွင်၊ မည်သူတိုင်ပျက်ပြယ်ကြောင်းသက်သေပြရန် တာဝန်ကျရောက် သည်ကို ဆုံးဖြတ်ခြင်း။ ။ ဆုံးဖြတ်ချက်။ ။ အမှုတစ်ခုတွင် စာချုပ်တခုသည် အကျိုးသက်ရောက်မှုမရှိဟု မြက်ဟကြေညာပေးရန်သက်သက်သာ တောင်းဆို ရမည်။ သို့မဟုတ် ပယ်ဖျက်ပေးရန် တောင်းဆိုရမည်ဟု ငြင်းပွားမှုရှိခဲ့သော် ယင်းစာချုပ်သည် ပျက်ပြယ်ကြောင်း သက်သေအထောက်အထား တင်ပြရန် တာဝန်သည် တရားလိုအပေါ်ကျရောက်သလော၊ တရားပြိုင်အပေါ် ကျရောက် သလောဟူသော အချက်ကိုစိစစ်ရပေမည်။ ဤတာဝန်သည် တရားလိုအပေါ် ကျရောက်ပြီး တရားရုံးကချမှတ်သည့်အမိန့်သည် စာချုပ်ကိုပယ်ဖျက်လိုက်သည့် သဘောသက်ရောက်လျှင် စာချုပ်ပယ်ဖျက်ပေးရန် အကျိုးဆက်သက်သာခွင့်ကိုပါ တောင်းဆိုရပေမည်။ ယခုအမှုမှ စာချုပ်များမှာ တရားမဝင်ကြောင်းနှင့် ပျက် ပြယ်ကြောင်း သက်သေအထောက်အထားပြရန် တာဝန်မှာ လျှောက်ထားခံရသူ များအပေါ် ကျရောက်သည်။ ထို့ပြင် လျှောက်ထားခံရသူ တောင်းဆိုသည့် အတိုင်း ဒီကရီချပေးပါက စာချုပ်နှစ်ခုတို့ကို ပယ်ဖျက်လိုက်သည့် သဘောသက်ရောက် မည်ဖြစ်သည်။ သို့ဖြစ်၍ လျှောက်ထားခံရသူအမှတ် (၁) သည် ပယ်ဖျက်ပေး ရန် အကျိုးသက် သက်သာခွင့်ကိုလည်း တောင်းဆိုရမည်ဖြစ်သည်။

ဦးရွှေဇံအောင် နှင့် ဒေါ်မေ့အိမ် ပါ ၇ ဦး ၅၅

တရားမမှုများ စစ်ဆေးနေဆဲ တရားစီရင်ရေးအဖွဲ့တဖွဲ့လုံးဖြစ်စေ ၊ အဖွဲ့ဝင်တဦးတယောက် ဖြစ်စေ ပြောင်းလဲခြင်းကြောင့် ယင်းအမှုကိုအစမှတဖန် ပြန်လည်စစ်ဆေးရန် လိုမလို။ ။ဆုံးဖြတ်ချက်။ ။တရားမမှုများ စစ်ဆေးနေဆဲ တရားစီရင်ရေးအဖွဲ့ တဖွဲ့လုံးဖြစ်စေ၊ အဖွဲ့ဝင်တဦးတယောက်ဖြစ်စေ ပြောင်းလဲခြင်းကြောင့် ယင်းအမှု ကို အစမှတဖန် ပြန်လည်စစ်ဆေးရမည်ဟု မည်သည့်ဥပဒေကမှ သတ်မှတ်ထား ခြင်းမရှိပေ။ ထို့ကြောင့် ယင်းအမှုကို ပြောင်းလဲသွားသည့်တရားစီရင်ရေးအဖွဲ့က ဆက်လက်စစ်ဆေးသွားနိုင်သည်။ ။ထပ်မံဆုံးဖြတ်ချက်။ ။ယခုအမှုမှာမူ စစ် ဆေးဆဲအဆင့်တွင်မဟုတ်ပဲ နှစ်ဘက်ကို စစ်ဆေးပြီးနှစ်ဘက်လျှောက်လဲချက်များ ကြားနာပြီးမှ တရားစီရင်ရေးအဖွဲ့ဝင် နှစ်ဦးပြောင်းလဲခဲ့သည်။ ပြောင်းလဲခဲ့သည့် တရားစီရင်ရေးအဖွဲ့က နှစ်ဘက်အမှုသည်များ၏ လျှောက်လဲချက်များကို ထပ်မံ၍ မကြားနာပဲ စီရင်ချက်ချမှတ်ခြင်းဖြစ်သည်။ တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၀၊ နည်းဥပဒေ ၁ အရ၊ လျှောက်လဲချက်ကြားနာပြီးနောက် တရားစီရင်ရေးအဖွဲ့ ပြောင်းလဲသွားမည်ဆိုလျှင် ပြောင်းလဲသွားသည့် တရားစီရင်ရေးအဖွဲ့က နှစ်ဘက် အမှုသည်များ၏ လျှောက်လဲချက်ကို ပြန်လည်ကြားနာပြီးမှသာလျှင် စီရင်ချက် ချမှတ်ရပေမည်။ ထပ်မံ၍ လျှောက်လဲချက်မကြားနာပဲ ချမှတ်သည့်စီရင်ချက်မှာ ဥပဒေအရ မတည်နိုင်ပေ။

မအမာဘီ ပါ ၂ နှင့် ၁၃၁ သန်းရင် ၈၁

တရားရုံးက သတ်မှတ်ပေးသော ဂေါ် ပကအဖွဲ့နှင့် အုပ်ချုပ်မှု စည်းမျဉ်းတခုကို ပြင်ဆင် ပေးရန်အတွက် အယူခံပိုင်ခွင့် ရှိမရှိ၊ ပြင်ဆင်ရန် တောင်းဆိုပိုင်ခွင့်ရှိသူများနှင့် ပတ်သက်သည့်ပြဋ္ဌာန်းချက်။ ။ဆုံးဖြတ်ချက်။ ။တရားရုံးတရားကသတ်မှတ် ပေးထားသည့် စကင်းစည်းမျဉ်းတခုကို အယူခံဝင်ရောက်ခြင်းဖြင့်သာ ပြင်ဆင် ပြောင်းလဲနိုင်သည်ဆိုလျှင် အယူခံဝင်ရောက်ပိုင်ခွင့်သည် စကင်းစည်းမျဉ်းသတ် မှတ်သည့်အနုမူရက် ၉၀ အတွင်းသာ အယူခံဝင်ရောက်နိုင်သဖြင့် ထိုရက် ၉၀ ကျော်လွန်လျှင် မည်မျှပင် အခြေအနေပြောင်းလဲလာသည်ဖြစ်စေ ထိုစကင်းက ခေတ်အခြေအနေနှင့် ဆီလျော်အောင်ပြင်ဆင်နိုင်တော့မည်မဟုတ်ချေ။ ခေတ်နှင့် ဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ ထိုစကင်းသည် ထာဝစဉ်တည်မြဲနေ ပေလိမ့်မည်။ ဤသို့ထာဝစဉ်တည်မြဲနေစေရမည်ဟူသော အယူအဆသည် သဘာဝမကျသည်သာမက တရားမကျင့်ထုံး ဥပဒေပုဒ်မ ၉၂ ၏ ရည်ရွယ်ချက် နှင့်လည်း ဆန့်ကျင်နေပေသည်။ ။ထပ်မံဆုံးဖြတ်ချက်။ ။တရားမ ကျင့်ထုံး ဥပဒေပုဒ်မ ၉၂ တွင် နိုင်ငံတော်ရွှေနေချုပ် (ယခုအခါ ပြည်သူ့ဥပဒေအကျိုး ဆောင်အဖွဲ့)၊ သို့မဟုတ် ဂေါ်ပကအဖွဲ့လုပ်ငန်းတွင် ဆက်စပ်ပါဝင်နေသောသူများ ထဲမှ စိတ်ပါဝင်စားသူ ပုဂ္ဂိုလ်နှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက်ပိုသူတို့က ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့၏ ခွင့်ပြုချက်ကိုရယူလျှင် ယင်းပုဒ်မ ၉၂ (၁) တွင် ဖော်ပြပါရှိသည့်ကိစ္စရပ်များအတွက် တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ဂေါ်ပကအဖွဲ့ဝင်များကသာပြင်ဆင်ရန် တောင်းဆိုပိုင်ခွင့်ရှိသည်ဟုမ ပြဋ္ဌာန်းပေ။

အက်စ်၊ ဖိ၊ ကာစီနာသန် (ခ) ဦးဘချစ် ပါ ၃ ဦး နှင့် အက်စ်ဆွာမီနာသန်ပါ ၁၁ ဦး ၁

တရားရုံးကပေးရန်ကျန်ရှိသော ငှားရမ်းခကို သတ်မှတ်ရာတွင် အိမ်လခပေး ရန်ပျက် ကျက်သည့်သမား၊ ဇာရီမူစွဲဆိုပြီး အပ်ဝါးရမ်းထုတ်ရန် အမိန့်ချမှတ်သည့်နေ့ အထိ ပါဝင်ခြင်းရှိမရှိ၊ ငှားရမ်းခ ကျန်ငွေများကို အရစ်ကျပေးသွင်းခွင့် ပြုသင့်မပြု သင့်။ ။ ဆုံးဖြတ်ချက်။ ။ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်၌ တရားရုံးများက ပေးရန်ကျန်ရှိသော ငှားရမ်းခများကို အောက်ပါအတိုင်း တွက်ချက်သတ်မှတ် ထားကြောင်းတွေ့ရှိရသည်။ တလလျှင် ၅၀ ကျပ်နှုန်းဖြင့် ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၃ နှစ်အတွက် ၁၀၀၀ ကျပ်၊ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၅ နှစ်နှင့် ၇ လအတွက် ၃၂၅၀ ကျပ်၊ စုစုပေါင်း ၅၂၅၀ ကျပ်ဖြစ်သည်။ ။ တလလျှင် ၅၀ ကျပ်သည် အိမ်ရှင်နှင့်အိမ် ငှားတို့နှစ်ဦးသဘောတူခဲ့သောနှုန်းဖြစ်သည်။ ထိုနှုန်းဖြင့် ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၃ နှစ်အတွက် ၁၀၀၀ ကျပ်ပေးစေရန် ချမှတ်ခြင်းသည် ကာလစည်းကမ်းသတ် ဥပဒေ၏နောက်ဆက်တွဲ ပထမဇယား၊ အပိုဒ် ၁၁၀ ပါပြဋ္ဌာန်းချက်နှင့်ညီညွတ် သဖြင့် ဥပဒေအရ မှန်ကန်သည်။ သို့ရာတွင် ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၅ နှစ်နှင့် ၇ လအတွက် ၃၂၅၀ ကျပ်ပေးစေရန် ချမှတ်ခြင်းသည် ဥပဒေနှင့် မညီညွတ်သဖြင့် မှားယွင်းပေသည်။ ထိုအမှုနှင့်စပ်လျဉ်း၍ စတင်စွဲဆိုသော ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၅ နှစ်နှင့် ၇ လအတွက် ၃၂၅၀ ကျပ်သာ ရခွင့်ရှိသည်။ ထို့ကြောင့် တရားရုံးကပေးဆပ်ရမည့် ငှားရမ်းခမှာ တရားမစွဲမီ ၃ နှစ်အတွက် ၁၀၀၀ ကျပ်နှင့် တရားစွဲဆိုသည့်နေ့မှ ဒီကရီချမှတ်သည့်နေ့အထိ ၁ နှစ်နှင့် ၇ လအတွက် ၇၀၀ ကျပ် စုစုပေါင်း ၂၅၀၀ ကျပ်သာလျှင် တရားဥပဒေ နှင့်အညီပေးအပ်ရန်ရှိသည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ တရားရုံးများသည် မိမိတို့ ငှားရမ်းနေထိုင်ခဲ့သော ဥပစာအတွက် ငှားရမ်းခများ ကိုမှန်ကန်စွာ ပေးသွင်းခြင်း မပြုခဲ့သဖြင့် တရားနိုင်တွင် နှစ်နာခံရလေပြီ။ ငှားရမ်းခ ကျန်ငွေများကို အရစ် ကျန်ပေးသွင်းခွင့်ပြုပါလျှင် တရားရုံးများအား အခွင့်အရေးလိုသည်ထက်ပို၍ ခံစားခွင့်ပြုရာရောက်မည်ဖြစ်သောကြောင့် နှစ်ဦးနှစ်ဘက် တရားမျှတစေရန် တရားရုံးများအား ထိုအခွင့်အရေးကိုခံစားခွင့်မပြုသင့်ဟုယူဆသည်။

၁။ ဦးထွန်းစိန် ၂။ ဒေါ်မြ နှင့် ဒေါ်ကျင်ရွှေ (သေ) ၎င်း၏တရားဝင် ကိုယ်စား ဦးဘဘာ (သေ) ၎င်း၏တရားဝင်ကိုယ်စား များ ၁။ ဦးဘိုးသိန်း၊ ၂။ ဦးဘိုနီ

ပါဟီရ အလုပ်သမားတဦးအနေဖြင့် မိမိတစ်ဝန်မရှိသည့် ကိစ္စရပ် ဆောင်ရွက်စဉ်ရရှိသည့် ဒဏ်ရာကြောင့် သေဆုံးခြင်းအတွက် အလုပ်သမားလျော်ကြေး ရထိုက် မရထိုက် ။ ။ ဆုံးဖြတ်ချက်။ ။ သေဆုံးသူ မောင်သိန်းသည် ဆင်ကို သွားမောင်းသည့် အတွက် ဆင်ကထိုးလိုက်ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိပေ။ ဆင်ကို သွားမောင်းသဖြင့် ဆင်ကထိုး၍ ဒဏ်ရာ ရရှိသည်ဟုဆိုစေကာမူ၊ သေဆုံးသူ မောင်သိန်းသည် ပါဟီရအလုပ်သမားတဦးအနေဖြင့် သစ်ကွင်းတွင် တာဝန်ထမ်း ဆောင်နေစဉ် ဒဏ်ရာရရှိခြင်းဖြစ်သောကြောင့် အလုပ်ခွင်တွင် အလုပ်ချိန်အတွင်း

လုပ်ငန်းနှင့်ပတ်သက်၍ ဒဏ်ရာရရှိခဲ့သည်ဟုဆိုရပေမည်။ သို့ဖြစ်၍ ဤအယူခံကို ပယ်လိုက်သည်။ အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီ၏အမိန့်ကို အတည်ပြုလိုက်သည်။

ဦးဘိုးထွန်း နှင့် အလုပ်သမားလျော်ကြေးအရာရှိ၊ အလုပ်ခွံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန မြို့နယ်ရုံး ပျဉ်းမနားမြို့ပါ ၂ ဦး

မိမိပိုင်ဥပစာကို ပြန်လည်လက်ရောက်ရလို့မခွဲဆိုရာ၌ တရားနိုင်ဖြစ်သည့် အိမ်ရှင်သည် ဇာရီမှုတွင် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးဥပဒေပုဒ်မ ၁၄ (၁)၊ (ဂ) အရ မိမိကိုယ်တိုင် နေထိုင်ရန်အတွက် အိမ်ကိုပြန်ရလိုကြောင်း တောင်းဆိုပိုင်ခွင့် ရှိမရှိ။ ။ဆုံးဖြတ်ချက်။ ။တရားနိုင်ဖြစ်သည့် အိမ်ရှင်ကတရားရုံးအပေါ် ချ ထားသည့် ဒီကရီဖြင့်ဖွင့်သည့် ဇာရီမှုတွင် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၄ (၁) (ဂ) အရ မိမိကိုယ်တိုင်နေထိုင်ရန်အတွက် အိမ်ကိုပြန်ရလိုကြောင်း လျှောက်ထားတောင်းဆိုပိုင်ခွင့်ရှိပြီး တရားရုံးကလည်း ဇာရီမှုတွင်ပင် ဤအချက် ကို စဉ်းစားပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တရား မကျင့်ထုံးဥပဒေပုဒ်မ ၄၇ အရ ဤကဲ့သို့ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ဆိုရပေမည်။ တရားမကျင့်ထုံးဥပဒေပုဒ်မ ၄၇ ပါ ပြဋ္ဌာန်းချက်များ၏ အခြေခံအကျဆုံးသော မှုမှာ အမှုမပွားများစေလိုသောသဘောဖြစ်သည့် တရားနိုင်နှင့်တရားရုံးတို့အကြား တွင်တရားမရုံး၏ဆုံးဖြတ်ချက်အတိုင်း ဇာရီပြုလုပ်ရာ၌ တရားရုံးက မြို့ပြဆိုင်ရာငှား ရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)အရ၊ ရထားသည့်လက်မှတ်ကြောင့် ဒီကရီ ပယ်ဖျက်ပေးရန် ပုဒ်မ (၁၅) အရ ပယ်ဖျက်သင့်မသင့်ဟူသော ပြဿနာနှင့် တရားနိုင်က ပုဒ်မ ၁၄ (၁) (ဂ) အရ အိမ်လက်ရောက်ပြန်ရလိုကြောင်း တင်ပြ ချက်ကိုခွင့်ပြုသင့်မသင့်ပြဿနာတို့မှာ တရားမကျင့်ထုံးဥပဒေပုဒ်မ ၄၇ အရ ဇာရီ မှုတွင် ဆုံးဖြတ်ရန်ပြဿနာများဖြစ်သည်။ အကယ်၍ ပုဒ်မ ၁၄ (၁) (ဂ) အရ နှင့်ထုတ်လို့မူတရားတထုံးစုံဆိုရမည်ဟု ညွှန်ကြားပါက အမှုတမှုတွင် အပြီးအပြတ် ဆုံးဖြတ်နိုင်သည်ကို အမှုပွားများအောင်ပြုလုပ်ရာရောက်ပေလိမ့်မည်။ အမှုမပွား များစေရန်အတွက် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၄၇ က တရားအသစ်တထုံးမစွဲရ ဟုအဘိအလင်း တားမြစ်ထားခြင်းဖြစ်သည်။

မောင်လှမြင့် နှင့် ဒေါ်ပိုပါ ၃ ဦး

မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂ (၁) (စ) အရ အိမ်ရှင်။ ။ ဆုံးဖြတ်ချက်။ ။မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂ (၁) (စ) အရ “အိမ်ရှင်” ဟူသောစကားရပ်တွင် ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့၌ ဥပစာပိုင်ရှင်ဖြစ်သူ သို့တည်းမဟုတ် ထိုနေရက်နောက်ပိုင်းမှ အမေ့ဆက်ခံခြင်းဖြင့် ဥပစာပိုင်ရှင်ဖြစ်လာသူမှတစ်ပါး အခြားမည်သူမှ မပါဝင် စေရဟူ၍ ပြဋ္ဌာန်းထားသည်။ ။ထပ်မံဆုံးဖြတ်ချက်။ ။မြို့နယ် တရားရုံးနှင့် ပြည်နယ်တရားရုံးတို့က အိမ်ခန်း (၄) ခန်းစလုံးပြန်လည်ရလိုကြောင်း လျှောက် ထားသောအမှုတွင် အိမ်ခန်းတခန်းကိုသာ ပြန်လည်ပေးခြင်းမှာလည်း ဥပဒေအရ တိကျမှုမရှိချေ။ ပြန်ဖြေသည့်သဘော သက်ရောက်လျက်ရှိပေသည်။ တရားစွဲဆို

သည့်အထိုင်း မှန်ကန်လျှင် အိမ်ခန်းအားလုံးကို ပြန်ပေးရန်ဖြစ်၍ မမှန်ကန်လျှင် အမှုကို ပယ်ဖျက်ရန်သာရှိပေလိမ့်မည်။

ဟုန်ခေါ်ချွန်း နှင့် ဦးသာအောင်

....

....

မွေးစားမိခင်နှင့်အတူမနေပဲ၊ ရန်ဖန်ရန်ခါမျှသာ ဆက်သွယ်မှုရှိသော အပတ်ဌမွေးစား သားဟု အမည်ခံသူတို့၏ မွေးစားမိခင်၏ အမွေကိုဆက်ခံခွင့် ရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ ၁၉၅၆ ခုနှစ်ကစ၍ မောင်ညွန့်ဝေသည် ဒေါ်အေး၏အိမ်တွင် အတူလာနေခဲ့သည်။ ထိုအချိန်အခါက မောင်ညွန့်ဝေသည် အသက် ၂၄ နှစ် ရှိပြီး သင်္ကန်းဝတ်နေရင်းမှ သင်္ကန်းစွန့်ပြီး အတူလာနေခြင်းဖြစ်သည်။ ဒေါ်အေး က ၎င်းအားမွေးစားသည်ဟုအဆိုရှိသည်။ ၁၉၆၁ ခုနှစ်တွင် မောင်ညွန့်ဝေသည် အိမ်ထောင်ကျပြီး ဒေါ်အေးနှင့် ခွဲနေခဲ့သည်။ ထိုအိမ်ထောင်နှင့် ဂ-လလောက် ပေါင်းပြီး ကွဲသွားသည့်အခါ ဒေါ်အေးထံတွင် ပြန်၍နေခဲ့သည်။ ထို့နောက် ၂ နှစ်ခန့်အကြာလောက်တွင် မောင်ညွန့်ဝေသည် မခင်ထွေးဆိုသူနှင့် နောက်အိမ် ထောင်ပြုခဲ့သည်။ ထိုကဲ့သို့ နောက်ထပ် အိမ်ထောင်ပြုပြီး၊ ၁၉၆၅ ခုနှစ်တွင် ဒေါ်အေး၏ အိမ်ပေါ်မှ လင်မယားနှစ်ယောက် ဆင်းသွားပြီး တခြားနေထိုင်ခဲ့ ကြသည်။ ဒေါ်အေးသည် ၁၉၆၈ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ မောင်ညွန့်ဝေသည် ဒေါ်အေး၏ အိမ်ပေါ်မှ ဆင်းသွားသည့်နေ့မှ ဒေါ်အေး သေ သည်အထိ သုံးနှစ်အတွင်း ဒေါ်အေးထံသို့ ၃ ခေါက်ခန့်လာကြောင်းသာ သက် သေအထောက်အထားအရပေါ်လွင်သည်။ အထက်တွင် ဖော်ပြထားသည့်အချက် များကိုထောက်ရှုခြင်းအားဖြင့် မောင်ညွန့်ဝေသည် ဒေါ်အေး၏ အပတ်ဌမွေးစား သားဖြစ်သည်ဟုဆိုစေဦး ၎င်းသည် ဒေါ်အေး၏ အမွေကို ဆက်ခံထိုက်သူ တဦးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ၊ အပတ်ဌသားသမီးများသည် မွေးစားသည့်မိဘနှင့်တခြားစီခွဲနေလျှင် အမွေဆက်ခံ ခွင့်မရှိဟုပြဋ္ဌာန်းထားသည်။

ဦးချစ်ထွန်း နှင့် ၁။ မောင်ညွန့်ဝေ (ခေါ်) မောင်လူ။ ၂။ ဦးမြ

....

လူတဦးတယောက်သည် မည်သည့်ဘာသာကို သက်ဝင်ယုံကြည်သည်ဆိုသည့်အချက်၊ ဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံခြားသားတမေလ်လူမျိုးသည် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနှင့်သက်ဆိုင်ခြင်း ရှိ မရှိ။ ။ ဆုံးဖြတ်ချက်။ ။ လူတဦးတယောက်သည် မည်သည့်ဘာသာကိုသက်ဝင်ယုံကြည်သည့်ဆိုသည့်အချက်မှာ ထိုသူ၏ စိတ်တွင်း သဏ္ဍာန်၌ ဖြစ်ပေါ်သည့်အချက်ဖြစ်၍ လွယ်ကူစွာ ကောက်ယူဆုံးဖြတ်နိုင်မည် မဟုတ်ပေ။ လူတဦးတယောက် စိတ်အတွင်းသို့ဝင်ကြည့်နိုင်စွမ်း မရှိသဖြင့် ထိုသူ သည် မည်သည့်ဘာသာ၌ သက်ဝင်ယုံကြည်သည်ကို ၎င်း၏ နောက်ကြောင်း သမိုင်း၊ ကိုယ်အမူအရာ နှုတ်အမူအရာနှင့် မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းစသည့် ပတ်ဝန်းကျင် အခြေအနေကို ထည့်သွင်းစဉ်းစားပြီးမှသာ မည်သည့်ဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကြောင်း အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်သည်။ ။ ဒေါက်တာဆွန်ရွှန်သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သဖြင့် ၎င်း၏ အမွေကို ဆက်ခံခြင်းကိစ္စမှာ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေနှင့်သာ သက်ဆိုင်မည် ဖြစ်သည်။

ဒေါက်တာဆွန်ရွှန်သည် နိုင်ငံခြားသားဖြစ်သည့် တမေလ်လူမျိုး ဖြစ်လင့်ကစား ၎င်းသည် မြန်မာပြည်တွင် မွေးဖွားပြီး မြန်မာပြည်တွင် အချိုးထုတ်ရန် ရည်ရွယ်ချက်ဖြင့် နေထိုင်လာပြီး မြန်မာပြည်တွင်ပင် အချိုးထုတ်ခဲ့သည့် ဗုဒ္ဓဘာသာနိုင်ငံခြားသား ဖြစ်သဖြင့် ၎င်း၏အမေ့ဆက်ခံခြင်းကိစ္စ အဝဝကို မြန်မာမလေ့ထုံးတမ်းဥပဒေအရသာ စီရင်ဆုံးဖြတ်ရမည်။

ဦးခင်မောင်မြင့် (ခေါ်) ဆီဗါလင်ဂန်ဆာပေး နှင့် ကိုကို (ခေါ်) ချင်းနုယား ဆာပေးအပါ ၁၃ ဦး

၁၂

လက်ထောက်အမြတ်ခွန်မင်းကြီးထံတင်ပြသော အယူခံလွှာတွင်၊ မပါရှိသည့်အကြောင်း ပြချက်များကို အခွန်အယူခံခံအဖွဲ့က တင်ပြခွင့်ပြုခြင်းသည် ဥပဒေအရ မှန်မမှန် ။ ။ဆုံးဖြတ်ချက်။ ။ အခွန်အယူခံအဖွဲ့ နည်းဥပဒေ (၁၀) အရ အခွန်အယူခံခံအဖွဲ့သည် အယူခံလွှာတွင် မပါရှိသည့် အကြောင်းပြချက်များကို အယူခံအကြောင်းပြချက် ယုတ္တိအသစ်အဖြစ်ဖြင့် တင်ပြခွင့်ပြုနိုင်ကြောင်း ပေါ်လွင်သည်။ ။ ဤကဲ့သို့အယူခံအကြောင်းပြချက် ယုတ္တိအသစ်ကို တင်ပြခွင့်အမိန့်ချမှတ်ခြင်းမှာ အခွန်အယူခံခံအဖွဲ့သည် မိမိအားဥပဒေအရ အပ်နှင်းထားသည့် အာဏာအရအဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေနှင့် ဤအဆုံးအဖြတ်ကို လွယ်လင့်တကူဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ဥပဒေအရ ချင့်ချိန်သုံးသပ်ဆုံးဖြတ်မှုမဟုတ်ပါ။ မတရားသဖြင့် တဘက်စောင်းနှင်း အဆုံးအဖြတ်ပေးထားသည်ဟု ယူဆမှသာလျှင် ဝင်ရောက်စွက်ဖက်နိုင်မည်ဖြစ်ပေသည်။

ညွှန်ကြားရေးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကင်းမြို့ နှင့် ဦးကျော်ခင် နှင့် (၇) ဦး

၂၅

လင်မယားကွာရှင်းပေးရန်နှင့် ပစ္စည်းခွဲဝေပေးရန် တရားစွဲဆိုမှုတွင် ပဏာမဒီဂရီချမှတ်ပြီးနောက် အပြီးသတ်ဒီဂရီချမှတ်ပေးရန် လိုမလို၊ ရုံးခွန်တော်နှင့်ပတ်သက်၍ မူလမှုတွင် ကန့်ကွက်ခြင်းမရှိခဲ့ပါက ဇာရီမှုတွင် ရုံးခွန်တော်ကိစ္စကို အရေးဆိုပိုင်ခွင့်ရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ မူလရုံးတွင် ဒေါ်ပေစုဆိုသည့် အမှုမှာ လင်မယားကွာရှင်းပေးရန်နှင့် ပစ္စည်းခွဲဝေပေးရန်ဖြစ်သည်။ ယင်းကဲ့သို့ စွဲဆိုသည့်အမှုတွင် အမှုစစ်ဆေးပြီးနောက် ပထမဦးစွာပဏာမ ဒီဂရီချပေးပြီးမှ ဆက်လက်ဆောင်ရွက်ပြီး အပြီးသတ်ဒီဂရီချပေးရမည်ဟု ဥပဒေက မဆိုပေ။ ယခုအမှုတွင် မူလရုံးက အမှုစစ်ဆေးစဉ်အခါကပင် မည်သည့်ပစ္စည်းများကို မည်သူရထိုက်သည် မည်သည့်ပစ္စည်းများမှာ မည်သူ့ လက်ဝယ်တွင်ရှိသည်၊ မည်သည့်ပစ္စည်းကို မည်ကဲ့သို့ခွဲဝေရမည်အစရှိသည်တို့ကို တပေါင်းတည်းစစ်ဆေး၍ အဆုံးအဖြတ်ပေးပြီးဖြစ်သည်။ သို့ဖြစ်၍ မူလတရားရုံးက ချမှတ်သည့်အမိန့်မှာ အပြီးသတ်ဒီဂရီပင် ဖြစ်သည်။ မူလရုံးတွင် အမှုစွဲဆိုစဉ်ကပင် အဆိုလွှာ၌ မည်သည့် အကြောင်းကြောင့် ရုံးခွန်တော် ၂၀ တပ်ထားသည်ဟု ဖော်ပြထားကြောင်း တွေ့ရသည်။ ယင်းအချက်နှင့်ပတ်သက်၍ မူလရုံးတွင် တရားပြိုင်ဖြစ်ခဲ့သည့် အယူခံတရားလိုက မကန့်ကွက်ခဲ့ချေ။ ရုံးခွန်တော်တံဆိပ်ခေါင်းနှင့် ပက်သက်၍လည်း မူလရုံး၏ဒီဂရီတွင် မည်ကဲ့သို့မျှအမိန့်ချမှတ်ထားခြင်း မရှိတော့ချေ။ ထို့ကြောင့် ဇာရီမှုတွင် ရုံးခွန်တော်ကိစ္စနှင့်ပတ်သက်၍ အရေးဆိုပိုင်ခွင့်မရှိတော့ချေ။

ဦးကိုကြီး နှင့် ဒေါ်ပေ

၄

လင်ယောက်ျားဖြစ်သူက အိမ်ပေါ်မှနှင့်ချသဖြင့် ဆင်းလာ၍ ရသောမယားတွင် လင်
ယောက်ျားက မယားကိုပြန်လာရန်ခေါ်သည့်အခါငြင်းဆန်နိုင်ခွင့်ရှိမရှိ။ ။
ဆုံးဖြတ်ချက်။ ။ မြန်မာ့ဓလေ့ထုံးတမ်းအရ ယောင်နောက်ဆံလုံးပါဆိုသကဲ့သို့
မယားသည် လင်၏ နောက်သို့လိုက်ပြီး အေးအတူပူအမျှ လုပ်ကိုင်စားသောက်
ပေါင်းသင်းနေထိုင်ရန်တာဝန်ရှိ၏။ လုံလောက်သောအကြောင်းရှိမှသာလျှင်မယား
သည် လင်နှင့်အတူနေထိုင်ရန် ငြင်းဆိုနိုင်၏။ လုံလောက်သောအကြောင်းဆိုရာ၌
အမှုတမူနှင့်တမူ အကြောင်းချင်းရာများ တူညီမည်မဟုတ်၍ မည်သည့်အကြောင်း
ချင်းရာသည် လုံလောက်သောအကြောင်းဖြစ်သည်၊ မည်သည့်အကြောင်းချင်း
ရာမှာ လုံလောက်သောအကြောင်း မဟုတ်ဟုပုံသေကားကျ မှတ်ယူ၍မဖြစ်နိုင်
ချေ။ ပေါ်ပေါက်နေသည့်အကြောင်းချင်းရာများအပေါ်မူတည်၍ အဆုံးအဖြတ်
ပြုရမည်ဖြစ်သည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ လင်နှင့် မယားလျှာနှင့်သွား ဆို
သလို လင်နှင့်မယားတို့သည် မကြာခဏ အခန်းမသင့်သည့်အခါများတွင် စကား
များရန်ဖြစ်ခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။ ဤကဲ့သို့လင်မယားရန်ဖြစ်ခြင်းကြောင့်
လင်ကမယားကို နှင်ထုတ်ခြင်းမှာ လင်ယောက်ျားက မယားကိုပြန်ခေါ်သည့်အခါ
ငြင်းဆန်နိုင်ရန် လုံလောက်သည့် အကြောင်းဖြစ်သည်ဟု မဆိုနိုင်ချေ။

ဦးအုန်းသောင် နှင့် ဒေါ်အေးချစ် ၈၆

သေသူဘခင်အတွက် အလုပ်သမားလျော်ကြေး လျှောက်ထားသည့်ကိစ္စတွင် အလုပ်
ပေးလျော်ကြေးဥပဒေပုဒ်မ ၂(၁) (ဒီ) အရ၊ လျှောက်ထားသူသမီးသည်
မုဒုသူမဟုတ်သဖြင့် လျော်ကြေးရထိုက်မထိုက်၊ သေသူ၏ဇနီးသည် လျော်ကြေး
မတောင်းမီ သေဆုံးသွားသဖြင့် လျော်ကြေးကိစ္စနှင့် ပတ်သက်၍ မည်ကဲ့သို့
ဆောင်ရွက် ရမည်ကို ညွှန်ကြားခြင်း။ ။ ဆုံးဖြတ်ချက်။ ။ ဤအမှုတွင်
ဦးလှကြည်သေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး အယူခံတရားပြိုင် အမှတ် (၁) နှင့်
(၂) တို့သည် အလုပ်သမားလျော်ကြေးပေးရန် တာဝန်ရှိကြောင်းမှာ ထင်ရှား
သည်။ ဦးလှကြည်သေသည့်အခါက ဇနီးဖြစ်သူ ဒေါ်ကျင်မွှေးမှာ အသက်ရှင်လျက်
ရှိသည့်အတွက် အယူခံတရားပြိုင်အမှတ် (၁) နှင့် (၂) တို့ပေးရန်ဖြစ်သည့်လျော်
ကြေးမှာ ဒေါ်ကျင်မွှေး၏ အပြီးအပိုင် ရပိုင်ခွင့်ဖြစ်သည်။ တနည်းဆိုလျှင်
ဒေါ်ကျင်မွှေး၏ဇနီးဖြစ်သည့် အလုပ်သမားလျော်ကြေးအတွက် လျှောက်ထား
ခြင်းမပြုမီ ဒေါ်ကျင်မွှေးသေသွားသဖြင့် ယင်းဇနီးများက ဒေါ်ကျင်မွှေး၏ အမွေ
စား အမွေခံများက ရထိုက်သည်။ ထို့ကြောင့် အလုပ်သမားလျော်ကြေး စိစစ်
ရေးကော်မတီသည် ဦးလှကြည်၏ အလုပ်ရှင်များဖြစ်သည့် အယူခံတရားပြိုင်
အမှတ် (၁) နှင့် (၂) တို့ထံမှ ဦးလှကြည် သေသည့်အတွက်ပေးရန်ရှိသောအလုပ်
သမားလျော်ကြေးကိုတောင်းခံထိန်းသိမ်းထားရန် တာဝန်ရှိသည်။ ဒေါ်ကျင်မွှေး
၏အမွေစား အမွေခံများက လျော်ကြေးငွေကို တောင်းခံသည့်အခါ ယင်းတို့
အနေဖြင့် အမွေဆက်ခံခွင့် လက်မှတ်တင်ပြပါက ထုတ်ပေးရန်ဖြစ်သည်။

မအေးမူ (သေဆုံးသူဦးလှကြည်၏သမီး) နှင့် ဦးစိုးကြည် ပါ ၃ ဦး ၈၇

သည့်သည် ၎င်းအတွက်သပိတ်သွတ်ခြင်း၊ အသုဘစရိတ် ကျခံခြင်း၊ ငွေထောက်ပံ့ခြင်း၊ စသည့်ကိစ္စတို့ကို ဆောင်ရွက်ခဲ့သူ၏ အလုပ်သမားဖြစ်သည်ဟု ယူဆနိုင်မဆနိုင်။ ။ ဆုံးဖြတ်ချက်။ ။ ဧဝါကျင့်အေးသည် မိမိအိမ်တွင် မောင်အေးဝင်း အတွက် သပိတ်သွတ်ခြင်း၊ အသုဘစရိတ် ၁၀၀၀ ကျော်အကုန်အကျခံခြင်းကြောင့် မောင်အေးဝင်း၏ အလုပ်ရှင်ဖြစ်သည်ဟု ယူဆနိုင်မည်မဟုတ်ပေ။ မိမိ၏အိမ်ရှေ့တွင်သေဆုံးခဲ့သည့်အတွက် ဗုဒ္ဓဘာသာလူမျိုးတစ်ယောက်အနေဖြင့် ဤကဲ့သို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ ဦးဘလွင်၏ မိသားစုအား ရန်ကုန်သို့ လာရန်ငွေ ၁၀၀၀ ပေးခြင်း၊ အပြန်တွင်လည်း ငွေ ၂၀၀၀ ပေးမည်ဟုပြောခြင်းတို့မှာ ဧဝါကျင့်အေးသည် မိမိအိမ်ရှေ့တွင် ရန်ကုန်မြို့၌ ဆွေမရှိမျိုးမရှိပဲနေသည့် သူငယ်တယောက်သေဆုံးသည့်အတွက် ကရုဏာထား၍ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ အလုပ်သမား လျော်ကြေး စိစစ်ရေးကော်မတီကမောင်အေးဝင်းသည် ဧဝါကျင့်အေးပိုင် ဘတ်စ်ကားနှင့်တနည်းနည်းပတ်သက်သူတို့ဖြစ်ရမည်ဟု ဆုံးဖြတ်ထားကြောင်းလည်းတွေ့ရသည်။ ပတ်သက်ရုံမျှဖြင့် မောင်အေးဝင်းသည် ဧဝါကျင့်အေး၏ အလုပ်သမားဖြစ်သည်ဟု မဆိုနိုင်ချေ။

ဧဝါကျင့်အေး အယူခံတရားသို့ နှင့် ဦးဘလွင်ပါ ၂ ဦး အယူခံတရားခံ ၇

သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၄၂ အရ စွဲဆိုသည့်အမှုတွင် တောင်းဆိုသည့်သက်သာခွင့်ကိုပေးရန် လိုမလို။ ။ ဆုံးဖြတ်ချက်။ ။ တရားလိုသည် သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သီးခြားသက်သာခွင့် ဥပဒေသည် တရားမျှတမှုနှင့်စပ်လျဉ်းသည့် အခြေခံသဘောတရားများပေါ်တွင် အခြေခံထားရာ၊ ထိုအခြေခံသဘောတရားများအရ တရားမျှတမှု သက်သာခွင့်ကို လိုလားသူသည် မိမိကိုယ်တိုင်အပြစ်ကင်းမဲ့ သန့်ရှင်းမှုရှိရန်လိုသည်။ ထို့အပြင် သီးခြားသက်သာခွင့်ကို ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုသည့်အမှုများ၌ တရားရုံးသည် ဆင်ခြင်တုံတရားကို အသုံးပြုရန်သင့်တော်သည်ဟု ထင်မြင်မှသာလျှင် သက်သာခွင့်ပေးသည်။ အခါခပ်သိမ်း တရားလိုခံတောင်းဆိုသည့် သက်သာခွင့်ကို ပေးရမည်ဟု ဥပဒေ ပြဋ္ဌာန်းထားချက်မရှိပေ။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ အစက တရားလိုသည် အမျိုးသားမှတ်ပုံတင်လက်မှတ်ကိုကိုင်ဆောင်ထားသူဖြစ်သည်။ မိမိသဘောဖြင့် မိမိ၏အကျိုးစီးပွားအခြေစိုက်မည်ဟု ကြံစည်ပြီးနိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကို ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပြစ်မှုစီရင်ခြင်းခံရသည့်အတွက် ပြည်နိုင်ငံ၏ အခွင့်အရေးမှတ်ပုံတင်လက်မှတ် တရားရုံးသို့လာရောက်၍ သက်သာခွင့်တောင်းဆိုခြင်းဖြစ်သည်။ ဤကဲ့သို့ပြုမှုချက်များမှာ သဘောမှန်ဖြင့် ဆောင်ရွက်ခြင်း၊ အပြစ်ကင်းမဲ့ သန့်ရှင်းမှုရှိခြင်းဖြစ်သည်ဟု မဆိုနိုင်ပေ။

ဦးချစ်မောင် (ဧဝါ) မူရှုဂေဆန်း နှင့် အတွင်းဝန် (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရုံး) ၂၀

သွေးထက်ဝက်ထူမသည့် သွေးရင်းတူ၊ တူမများနှင့် တန်းတူအမွေဆက်ခံနိုင်ခွင့်ရှိစေရန်။ ။ ဆုံးဖြတ်ချက်။ ။ မြန်မာ့ဓလေ့ထုံးတမ်းအမွေခွဲခြားတရားဥပဒေအရ မျိုးဆက်နီးသူက မျိုးဆက်ဝေးသူအား အမွေထုတ်ပယ်နိုင်သည်။ မျိုးဆက်နီးဝေး တူညီလျှင်

သွေးရင်းဆွေမျိုးက သွေးထက်ဝက် ဆွေမျိုးကို အမွေမှထုတ်ပယ်နိုင်သည်။ ယခု အမှုသွင်သွေးထက်ဝက်တူမဖြစ်သောဒေါ်ပြုံးရီက သွေးရင်းတူတူမများနှင့်အတူ အမွေဆက်ခံနိုင်ခွင့်ရှိသည်ဟု ပဲခူးတိုင်းတရားရုံးက ဆုံးဖြတ်ခြင်းသည် မြန်မာ ခေလ့ထုံးတမ်းဥပဒေနှင့် လျော်ညီခြင်းမရှိချေ။

- ၁။ မောင်ထွန်းထွန်းအောင်၊ ၂။ မနှစ်နှစ်ထွေး၊ ၃။ မငြိမ်းငြိမ်းထွေး၊
- ၄။ မနီနီထွေး၊ ၅။ မစုစု၊ ၆။ မောင်အေးမောင် နှင့် ၁။ ဒေါ်ပြုံးရီ၊
- ၂။ ဒေါ်ခင်စိန်၊ ၃။ မမြင့်မြင့်ဌေး

.... ၃၀

အစုစပ်လုပ်ငန်း ပျက်သိမ်းပေးရန် စွဲဆိုသည့်အမှုတွင် မူလတရားရုံး၌ တရားပြိုင်များ အဖြစ်ထည့်သွင်းထားသူများအား အယူခံမှုတွင် အယူခံတရားပြိုင်များအဖြစ် မထည့်သွင်းထားသဖြင့်၊ ယင်းအယူခံမှုကိုစွဲနိုင်မနိုင်။ ။ဆုံးဖြတ်ချက်။ ။စွဲဆို သည့်အမှုမှာအစုစပ်လုပ်ငန်းပျက်သိမ်းပေးရန် စွဲဆိုသည့်အမှုဖြစ်သည်။ ဤကဲ့သို့ သောအမှုမျိုးတွင် အစုဝင်အားလုံးတို့မှာ အမှုသည်များအဖြစ် ပါရှိရန်လိုအပ် သူများဖြစ်သည်။ ပထမအယူခံရုံးဖြစ်သည့် မှန်ပြည်နယ်တရားရုံးက အခင်းဖြစ် လုပ်ငန်းမှာအစုစပ်လုပ်ငန်းဖြစ်ကြောင်း၊ မအုံးညွန့်နှင့်မတင်ကြည်တို့မှာအစုစပ် များဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ဤအယူခံမှုတွင် ယင်းတို့ အားအယူခံ တရားပြိုင်များအဖြစ် ထည့်သွင်းရန် လိုအပ်ပေသည်။ ဤကဲ့သို့ မထည့်သွင်းခြင်းကြောင့် ဤအယူခံမှုမှာဥပဒေအရ မတည်နိုင်ပေ။

- ဦးဘအေး နှင့် ဒေါ်ဆာဗိယာ

.... ၄၆

အဆိုလွှာတွင် အိမ်မှပယ်ရှားစေလိုမှုဟု ခေါင်းစဉ်ရေးသားပြီး ရုံးခွန်တော်တံဆိပ်ခေါင်း ၂၀ သာကပ်၍ တရားစွဲဆိုခြင်းကို လက်ခံနိုင်မနိုင်။ ။ဆုံးဖြတ်ချက်။ ။အဆို လွှာ၏ခေါင်းစဉ်၌ အခွင့်အမိန့်အရနေထိုင်လာသူများအား အိမ်ခြံမြေမှထွက်ခွာ စေ၍ လက်ရောက်ရလိုမှုဟု ခေါင်းစဉ်တပ်ထားကြောင်းမှာ မှန်သည်။ သို့သော် အဆိုလွှာကိုတပိုဒ်ချင်းစိစစ်လိုက်သည့်အခါ အယူခံတရားလိုနှင့် အယူခံတရားပြိုင် တို့မှာ အိမ်ရှင်အိမ်ငှားများဖြစ်ကြောင်းပေါ်လွင်ထင်ရှားသည်။ သို့ဖြစ်၍ခေါင်းစဉ် တွင်မည်သို့ပင်ရေးသားစေကာမူ အဆိုလွှာအရ၊ အယူခံတရားလိုစွဲဆိုသည့်အမှုမှာ အိမ်ရှင်ကအိမ်ငှားအား တင်ကြိုအကြောင်းကြားစာပေး၍ အိမ်ရှင်လိုမှု စွဲဆိုခြင်း ဖြစ်ကြောင်းမှာ ပေါ်လွင်သည်။ တောင်စွန်းကျေးရွာတွင် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဥပဒေ အာဏာမသက်ရောက်သည့်အတွက် အိမ်ရှင်က အိမ်ငှားအား ဤအတိုင်းပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၁၀၆ အရ ကြိုတင်အကြောင်းကြား စာပို့ပြီး၊ အိမ်ရှင်အိမ်ငှားဆက်သွယ်မှုရုပ်သိမ်း၍ တရားစွဲဆိုခွင့်ရှိသည်။

- ဦးဘဟန် နှင့် ဦးကြံရင် ပါ ၂ ဦး

.... ၄၄

အဆိုလွှာနှင့်အတူ လူမှုအဖြစ်တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားသည့်ကိစ္စတွင်၊ ယခင် အမှု၌ မီးသေအဆုံးအဖြတ်ဖြစ်ခဲ့သည်ဟူသောအချက်နှင့် သက်သေခံဥပဒေပုဒ် ၁၁၅ အရ၊ တရားစွဲဆိုခွင့်နှင့် မရှိဟူသောအချက်တို့ကို အခြေပြု၍ လူမှုအဖြစ် တရားစွဲဆိုခွင့်ပြုရန် လျှောက်လွှာကို ပယ်နိုင်မနိုင်၊ လူမှုအဖြစ်တရားစွဲဆိုခွင့် ပြုရန် လျှောက်လွှာကို တရားမကျင့်ထုံးအမိန့် (၃၃)အရ ဆောင်ရွက်ရန်ညွှန်

ကြားခြင်း။ ။ဆုံးဖြတ်ချက်။ ။မီးသေအဆုံးအဖြတ် ဖြစ်သည်ဟူသောအချက်မှာ ဤအဆင့်တွင် အဆုံးအဖြတ်ပေးရန်မဟုတ်ပေ။ ယခုအဆင့်တွင်လူမှုအဖြစ်တရားစွဲဆိုခွင့်ပြုသင့်မပြုသင့်သာ အဆုံးအဖြတ်ပေးရန်လိုသည်။ လူမှုအဖြစ်တရားစွဲဆိုခွင့်ပြုပြီး ဤအမှုကို တရားမကြီးမှုအမှတ်တပ်ပြီး အမှုစစ်ဆေးသည့်အခါမှ စဉ်းစားနိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာ သက်သေခံဥပဒေပုဒ်မ ၁၁၅ အရ အပတ်ထာသမီးဖြစ်သည်ဟု အဆိုပြု၍တရားစွဲဆိုနိုင်ခွင့်ရှိ မရှိဟူသောအချက်မှာလည်း ယခု အဆင့်တွင် စဉ်းစားရန် အချက်မဟုတ်ပေ။ ။ထပ်မံဆုံးဖြတ်ချက်။ ။ပြည်နယ်တရားရုံးမှလျှောက်ထားသူ၏ လူမှုအဖြစ်စွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့် ပတ်သက်၍ ဆောင်ရွက်မှုမှာ ဥပဒေနှင့်ကိုက်ညီမှုမရှိကြောင်း တွေ့ရသည်။ တရားမကျင့်ထုံးအမိန့် (၃၃) အရ လျှောက်လွှာတင်လျှင် နည်းဥပဒေ (၂) ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမညီ ပထမဦးစွာ စိစစ်ရမည်။ ထို့နောက် နည်းဥပဒေ (၃) ပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီလျှင် လျှောက်လွှာကိုပယ်ရမည်။ နည်းဥပဒေ (၃) အရ၊ မပယ်မှသာလျှင် နည်းဥပဒေ (၄) အရ၊ နှစ်ဘက်အမှုသည်နှင့် ဥပဒေဝန်ထမ်းထံသို့ အကြောင်းကြားစာ ထုတ်ရမည်။ ၎င်းနောက် နှစ်ဘက်အမှုသည်နှင့် ၎င်းတို့တင်ပြသော သက်သေများကို စစ်ဆေးခြင်း ပြုလုပ်ရမည်။ ထိုသို့ စစ်ဆေးကြားနာပြီးနောက် လျှောက်လွှာလက်ခံရန်၊ သို့မဟုတ် ပယ်ရန်သင့်လျော်သည်ဟုယူဆသည့်အမိန့်ကို ချမှတ်ရမည်ဖြစ်သည်။

မတင်လှ နှင့် ဦးသာဝင် (ခေါ်) ဦးခနဝင်း ၃၁

အမှုထိန်းစာ လျှောက်ထားသည့်အမှုတွင်တရားရုံးများလိုက်နာသတိပြုရန်ညွှန်ကြားခြင်း။ ။ဆုံးဖြတ်ချက်။ ။အမှုထိန်းစာ လျှောက်ထားမှုများကို ဆုံးဖြတ်စီရင်ရာ၌ လျှောက်ထားသူတွင် အမှုဆက်ခံနိုင်ခွင့်ရှိမရှိနှင့် အမှုထိန်းစာလက်ခံထိုက်သူဟုတ်မဟုတ် စသောပြဿနာကို စိစစ်ရမည်ဖြစ်သည်။ ဤအမှုမှာမူကား အယူခံတရားလို ဒေါ်သန်းညွန့်သည် ဦးသာဝင်၏ အမှုကိုဆက်ခံပိုင်ခွင့်ရှိသူဟုတ်မဟုတ်အချက်မှာ မပြတ်သေးချေ။ ဒေါ်ကြီးကသူသည် ဦးသာဝင်၏ အမအရင်းအဖြစ်ဖြင့် ဦးသာဝင်၏အမှုကိုတဦးတည်း ဆက်ခံပိုင်ခွင့်ရှိသူဖြစ်သည်။ အယူခံတရားလို ဒေါ်သန်းညွန့်မှာ ဦးသာဝင်၏ ကိတ္တိမမွေးစားသမီးမဟုတ်ဟု အဆိုပြုခဲ့သည်။ ထို့ကြောင့် အယူခံတရားလို ဒေါ်သန်းညွန့်သည် ဦးသာဝင်၏ ကိတ္တိမမွေးစားသမီး ဟုတ်မဟုတ် အဆုံးအဖြတ်ပေးရန်ရှိနေသေးသည်။ ဤကဲ့သို့ အဆုံးအဖြတ်ကို အမှုထိန်းစာ လျှောက်ထားသူများတွင် အဆုံးအဖြတ်ပေးသင့်ပေ။ ဤကဲ့သို့ အဆုံးအဖြတ်ပေးခြင်းအားဖြင့် အမှုဆိုင်များ၏ အမှုကိုပေါ့ပေါ့လွယ်လွယ်နှင့် ဆုံးဖြတ်ပေးလိုက်ရာသာကျမည်။ ။ထပ်မံဆုံးဖြတ်ချက်။ ။ထိုအပြင် မြန်မာ့ဗုဒ္ဓဘာသာတို့အတွက် အမှုထိန်းစာ မထုတ်ပေးပါပေရဟူဥပဒေကမဆို၊ ထုတ်ပေးရန်မလိုလျှင်ထုတ်၍မပေးခြင်းကပို၍တရားမျှတမှုန်ကန်ပေမည်။ ။ထပ်မံဆုံးဖြတ်ချက်။ ။အယူခံတရားလိုအား အမှုစွဲဆိုရန်အဆုံးအဖြတ်ပေးခဲ့ခြင်းမှာ ဥပဒေနှင့်မညီပေ။ တရားရုံးတရုံးသည် အမှုသည်များကို မည်ကဲ့သို့အမှုမျိုးစွဲဆိုရမည်ဟု အလွယ်တကူ မညွှန်ကြားသင့်ပေ။

ဒေါ်သန်းညွန့် နှင့် ဒေါ်ကြီး (ကွယ်လွန်) ၎င်း၏တရားဝင်ကိုယ်စားလှယ်များ
 ၁။ ဒေါ်သန်းစိန်၊ ။ ဒေါ်ကျွန်းစေ

အမေ့ထိန်း လက်မှတ်ထုတ်ပေးရန်ခ လျှောက်ထားသည့်ကိစ္စတွင် စိစစ်ရန်လိုအပ်ခြင်း။ အခမဲ့ရှင်သည် ဘုရားကိုစာချုပ်ဖြင့် လွှဲပြောင်းထားရာ၊ လွှဲပြောင်းခံယူသူတို့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများဖြစ်သဖြင့် ယင်းစာချုပ်သည် သေတမ်းစာဖြစ်မဖြစ် စိစစ်ရန်လိုအပ်ခြင်း။ ။ ဆုံးဖြတ်ချက်။ ။ အယူခံတရားပြိုင် အမှတ် (၆) နှင့် (၇) တို့အား အခမဲ့ရှင်ဒေါ်စိန်မိုင်က မသေခင်ကတည်းက အချင်းဖြစ်မြေနှင့် တိုက်အိမ်ကို စာချုပ်ဖြင့် လွှဲပြောင်းပေးခဲ့သည်။ ။ ယင်းစာချုပ်သည် “သေတမ်းစာ၊ စာချုပ်” ဟုရေးသားပြီး ခရစ္စတုကြိမ်တပ်တင်ထားသည့် စာချုပ်မဟုတ်ကြောင်း တွေ့ရသည်။ ။ ယင်းစာချုပ်ကို စိစစ်လိုက်သည့်အခါ သေတမ်းစာဖြစ်ကြောင်း တွေ့ရသည်။ ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သေတမ်းစာပြုလုပ်၍ ပစ္စည်းလွှဲပြောင်းပေးခြင်း မပြုနိုင်ပေ။ သို့ဖြစ်၍ သက်သေခံအမှတ် (၁) စာချုပ်မှာ ဥပဒေအရ တရားဝင်သည့်စာချုပ် ဖြစ်သည်ဟု ဆိုပြီး ဒေါ်စိန်မိုင်က တင်ပစ္စည်းမကျန်ရစ်ခဲ့ဟု မှန်ပြည်နယ်တရားရုံး၏ အဆိုအဖြစ်မှာ ဥပဒေအရ မှားယွင်းသည်။

(ဒေါ်မာသင်) ဒေါ်မယ်သင် နှင့် ဦးငွေထိန်ပါ ဂ ဦး

အမှုအတောအတွင်း တရားလိုသေဆုံးသွား၍ ၎င်း၏နေရာတွင် တရားဝင်ကိုယ်စားပြုသူ လျှောက်ထားသည့်ကိစ္စ၌ တရားပြိုင်အဖြစ် ပါဝင်နေသူက ၎င်းအား တရားဝင်ကိုယ်စားပြုသူ တဦးအဖြစ် ထည့်သွင်းပေးရန် တောင်းဆိုခွင့်ရှိမရှိ။ ။ ဆုံးဖြတ်ချက်။ ။ တရားမကျင့်ထုံး အမိန့် ၂၂၊ နည်းဥပဒေ ၃ အရ၊ အမှုအတောအတွင်း တရားလိုသေဆုံးသွားလျှင် ၎င်း၏ကိုယ်စားပြုသူအားလုံးကို ၎င်း၏နေရာတွင် ထည့်သွင်းရပေမည်။ တရားဝင်ကိုယ်စားပြုသူများအနက် ထိုသို့ ထည့်သွင်းခြင်းကို ကန့်ကွက်သူများရှိလျှင် ထိုသူများကိုလည်း တရားပြိုင်များအဖြစ် ထည့်သွင်းရပေမည်။ ။ ယခုအမှုတွင် အထက်တွင်ဖော်ပြထားသူ အမေ့မခိုသော မြေးများမှာ ဒေါ်ခိုင်၏ အမေ့ဆက်ခံထိုက်သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တရားမကျင့်ထုံးဥပဒေပုဒ်မ ၂ (၁၁) အရ ဒေါ်ခိုင်၏ တရားဝင်ကိုယ်စားပြုသူများဖြစ်ကြသည်။ ၎င်းတို့အား အမှုတွင် ထည့်သွင်းရန် လိုအပ်လိမ့်မည်။ လျှောက်ထားသူ မအမာမှာ အမှုတွင် တရားပြိုင်အဖြစ်ဖြင့် ပါဝင်နေပြီးဖြစ်သဖြင့် ၎င်းအား ဒေါ်ခိုင်၏ တရားဝင်ကိုယ်စားပြုသူအဖြစ် ထပ်မံထည့်သွင်းရန် မလိုတော့ပေ။

အမာ(ခ) တင်တင်မာနှင့် ဦးပါကြီး (ဒေါ်ခိုင်၏ တရားဝင်ကိုယ်စားလှယ်)

အယူခံလွှာကို လက်ခံထားပြီး ဒီကရီမိတ္တူကို နောက်မှ တင်သွင်းရန်ခွင့်ပြုသည့်ကိစ္စ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ “လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှု” ဟု သောစကား၏ အဓိပ္ပာယ်။ ။ ဆုံးဖြတ်ချက်။ ။ အယူခံလွှာကို လက်ခံထားပြီး ဒီကရီမိတ္တူကို နောက်မှ တင်သွင်းရန်ခွင့်ပြုလျှင် ယင်းဒီကရီကို ကာလစည်းကမ်း သတ်နေရက်ကျော်လွန်ပြီးမှ တင်သွင်းသော်လည်း အယူခံကို ကာလစည်းကမ်း သတ်အတွင်း တင်သွင်းသည်ဟု မှတ်ယူရမည်။ ။ ထပ်မံဆုံးဖြတ်ချက်။ ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်းဆိုသည်မှာ တရားဝင်လင်မယား အသားအချားပေါင်းသင်းနေထိုင်ခြင်းကို ဆိုလိုသည်။

တိတ်တဆိတ်ပေါင်းသင်းစပ်ယှက်မှုမျိုးမဟုတ်ချေ။ အိမ်နီးချင်းလို့က အတင်းအဖျင်းပြောဆိုခြင်းခံရကာမျှနှင့် တရားဝင်လင်မယားအဖြစ် ရောက်ရှိပြီဟုဆိုနိုင်ချေ။ ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တရားဝင်လင်မယားအဖြစ် မိတ်ဆွေသက်ဟများကို နည်းခံကျွေးမွေးခြင်း၊ သာရေးနာရေး အစရှိသည်များသို့ လင်မယားအဖြစ် အတူတကွ သွားရောက်ခြင်းစသော အချက်အလက်များ အမှုတွင် မပေါ်ပေါက်ချေ။ မြန်မာ့ဓလေ့ထုံးတမ်းအရ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဆိုရာ၌ အကြင်လင်မယားအဖြစ် လူသိရှင်ကြား ပေါင်းသင်းဆက်ဆံမှု အထင်အရှားဖြစ်ရန်လိုပေသည်။ အိမ်တဆောင်မီးတပြောင်ဖြင့် အထင်အရှားလူသိနတ်ကြား အတူတကွ ပေါင်းသင်းသည့်လင်မယားတို့၏ ပေါင်းသင်းမှုကိုသာ “ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု ” ရှိသည်ဟု ဆိုရပေမည်။

ဦးပုလေး နှင့် ဒေါ်ချစ် ၄၁

အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီ၏ အမိန့်သည် ဥပဒေအရ အတိအကျ သတ်မှတ်ချက်ကို ကျော်လွန်နိုင် မလွန်နိုင်။ ။ဆုံးဖြတ်ချက်။ ။အလုပ်သမားလျော်ကြေးဥပဒေ၏ဇယား (၁) တွင် လုပ်အားဆုံးရှုံးမှုနှင့် ရာခိုင်နှုန်းတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်အရ လက်ညှိုးမတပါး အခြားလက်ချောင်းများနှင့် ပတ်သက်သော လုပ်အားဆုံးရှုံးမှုကို ၅ ရာခိုင်နှုန်းသာ သတ်မှတ်ထားသည်။ ။အလုပ်သမား လျော်ကြေး စိစစ်ရေးကော်မတီက ၁၀ ရာခိုင်နှုန်းတွက်၍လျော်ကြေးသတ်မှတ်ရာတွင်ယင်းကော်မတီအဖွဲ့ဝင် ဆရာဝန် ဦးတင်ရွှေ၏ တင်ပြသတ်မှတ်ချက်ကို အလေးဂရုပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ သို့ရာတွင် ဥပဒေအရ အတိအကျသတ်မှတ်ချက်ရှိသဖြင့် ထိုသတ်မှတ်ချက်ကိုမဆန့်ကျင်နိုင်ပေ။ အထက်တွင်ဖော်ပြထားသည့် ဇယား (၁) တွင်ပါရှိသည့် သတ်မှတ်ချက်များကိုဆရာဝန်၏သတ်မှတ်ချက်ကမကျော်လွန်နိုင်ပေ။

ဦးသန်းမြင့် နှင့် ၁။ မြို့နယ်အလုပ်သမား လျော်ကြေး စိစစ်ရေးကော်မတီ၊
၂။ ဦးကျော်တင့် ၇၁

အုန်းသီးတက်ခူးခိုင်းရာ အုန်းပင်ပေါ်မှကျ၍ သေဆုံးလျှင် အလုပ်သမားလျော်ကြေး ဥပဒေအရ အလုပ်ရှင်က လျော်ကြေးပေးပိုင်ခွင့် ရှိ မရှိ။ ။ဆုံးဖြတ်ချက်။ ။ “ပြင်ပအလုပ်သမား” ဆိုသည်မှာ ပစ္စည်းများယူ၍ ပြင်ပတွင်လုပ်ကိုင်ပေး၍ ပြန်အပ်သူကိုဆိုသည်။ ထို့ကြောင့် အုန်းပင်တက်စားသူတို့သည် ပြင်ပအလုပ်သမားဟုမခေါ်နိုင်ပေ။ ထို့ပြင် ၁၉၆၄ ခုနှစ်၊ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့်တာဝန်များ ပြဋ္ဌာန်းသည့်ဥပဒေပုဒ်မ ၄ (က) အရ “အလုပ်သမား” ဆိုသည်မှာ မိမိ၏ကာယအား၊ ဥာဏအားကိုအသုံးပြု၍ လုပ်ကိုင်၍ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူကိုဆိုသည်။ ပုဒ်မ ၄ (ခ) အရ “အလုပ်ရှင်” ဆိုသည်မှာ အလုပ်သမားအား လုပ်ခကိုပေးရန် တာဝန်ရှိသူကိုဆိုသည်။ မောင်ကြည်ဝင်းသည် မိမိ၏ကာယအားကို အသုံးပြု၍ အုန်းပင်တက်ခူးခြင်းဖြစ်သည်။ အုန်းပင်တက်ပေးသည့်လခကို အယူခံတရားလိုကပေးရန် တာဝန်ရှိခဲ့သည်။ ထို့ကြောင့် မောင်ကြည်ဝင်း သည် အလုပ်သမားဖြစ်ပြီးအယူခံတရားလိုသည် မောင်ကြည်ဝင်း၏ အလုပ်ရှင်ဖြစ်သည်။ ။မောင်ကြည်ဝင်း မသေခင်က ၎င်းအတွက် ဆေးဘိုးဝါးခနှင့် အခြားစရိတ်များအတွက်

အယူခံတရားလိုက ငွေ ၁၃၀၀ အကုန်ခံခဲ့သည်။ ထို့ငွေကိုလျော်ကြေး ပမာဏမှ နုတ်သင့်သည်ဟု အယူခံတရားလိုက တင်ပြထားကြောင်းလည်း တွေ့ရသည်။ အလုပ်သမားလျော်ကြေး ဥပဒေပုဒ်မ ၈ (၁) ၏ ခြွင်းချက်အရ အလုပ်သမား တဦးသေဆုံးလျှင်အလုပ်ရှင်က အလုပ်သမား မသေမီက စိုက်ထုတ်ပေးကမ်း ကုန်ကျသည့်ငွေများရှိလျှင် လျော်ကြေးပမာဏထဲမှ ငွေ ၁၀၀ အထိ နုတ်ခွင့် ရှိသည်။

မောင်ဌေးတင် နှင့် မြို့နယ်အလုပ်သမားလျော်ကြေးစိစစ်ရေးကော်မတီ၊
ပေတောမြို့ပါ ၂ဦး

J

အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူ ဥပဒေပုဒ်မ ၂၅၊ မိခင်အရင်းနှင့် တစ်စိမ်းသူတို့ အုပ်ထိန်းခွင့်ကို ပြိုင်၍ လျှောက်သည့်အခါ မည်သူ့အား ခွင့်ပြုသင့်သည်ကို ဆုံးဖြတ်ခြင်း။ ။ဆုံးဖြတ်ချက်။ ။မိခင်အရင်း ဖြစ်သူသည် အရွယ် မရောက် သေးသူကိုအုပ်ထိန်းရန်မသင့်ဟု လုံလောက်သည့်အကြောင်းရှိသည်ဟု သက်သေ အထောက်အထားမရှိလျှင်တစ်စိမ်းနှင့်ပြိုင်၍လျှောက်သည့်အခါ မိခင်ရင်းကသာ အုပ်ထိန်းခွင့်ရှိလေသည်။ ယခုအမှုတွင် မတင်တင်ဌေးသည် ၎င်း၏သားအရင်းကို အုပ်ထိန်းသင့်သူမဟုတ်ဟုတောင်းဆိုသော အထောက်အထား တင်ပြနိုင်ခြင်း လုံးဝမရှိချေ။ ။ထပ်မံဆုံးဖြတ်ချက်။ ။ထို့အပြင် အရွယ်မရောက်သေးသော ကလေးများကို အုပ်ထိန်းခြင်းကိစ္စနှင့်ပတ်သက်၍အဓိကထားပြီး ထင်မြင်သုံးသပ် သင့်သည့်အချက်မှာ ကလေးငယ်၏ဘဝသာယာရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးပင် ဖြစ်သည်။ ဤအမှုတွင် ကလေး၏ကောင်းစားရေးနှင့်ပတ်သက်၍စဉ်းစားရာတွင် လူမှုရေးအရလည်းကောင်း၊ ပညာရေးအရ လည်းကောင်း မိခင်အရင်းဖြစ်သူ အယူခံ တရားပြိုင် မတင်တင်ဌေးထံတွင် ထားရှိခြင်းက အယူခံတရားလို ခေါ်သန်းထံတွင် ထားရှိခြင်းထက် ပိုမိုကောင်းမွန် သင့်မြတ်မည်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။

ဒေါ်သန်း နှင့် မတင်တင်ဌေး (ခ) မခင်ထွေးလွင်

၆၆

အိမ်လခကြေးကိုပေးရန်ဆောင်ရွက်ကြောင်း မပေါ်လွင်သည့်အပြင် အိမ်အနီးအနား တွင်နေထိုင်သူများအား စိတ်ငြိုငြင်စေသည့် နေထိုင်ယုတ်မှုပြုကြောင်း ပေါ်လွင် သူ့အား ဥပဒေပုဒ်မ ၁၆ (၁) ဖယ်ရှားပေးရန် တရားစွဲဆိုနိုင်ခြင်း။ ။ဆုံးဖြတ်ချက်။ ။ မူလတရားရုံးအမှုတွင် အယူခံတရားလိုတို့က အိမ်လခကြေးများကို အယူခံ တရားပြိုင်အား ပေးသော်လည်း လက်မခံဟုတင်ပြထားကြောင်းတွေ့ရသည်။ ဤတင်ပြချက်နှင့်ပတ်သက်၍ အယူခံတရားလိုတို့က လက်ခံနိုင်လောက်သော သက်သေအထောက်အထား မတင်ပြနိုင်ချေ။ မည်သို့ပင်ဖြစ်စေကာမူ အိမ်ရှင် အနေနှင့် အိမ်လခများလက်မခံလျှင် အိမ်ငှားဖြစ်သည့် အယူခံတရားလိုတို့သည် အိမ်လခများကို မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၆ (၁) အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ပေးသွင်းထားနိုင်သည်။ အယူခံတရားလိုတို့သည် ဤကဲ့သို့ဆောင်ရွက်ထားခြင်းမပေါ်လွင်ချေ။ ထို့ပြင်မူလမြို့နယ်တရားရုံးနှင့် အယူ ခံ မှန်ပြည်နယ်တရားရုံးတို့က အယူခံတရားလိုတို့သည် အိမ်နီးနားချင်းဖြစ်သည့်

အယူခံဘုရားပြိုင်တို့အား စိတ်ငြိငြင်စေသည့် အနှောင့်အယှက်ဖြစ်သည့် ပြုကျင့်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆုံးဖြတ်ပေးခြင်းမှာ မှန်ကန်သည်။ သို့ဖြစ်၍ ဤအယူခံမှုကိုပယ်လိုက်သည်။

ဦးမောင်ထွေး ပါ ၂ နှင့် ဦးထွေးတင် ပါ ၂ ၅၁

အိမ်လခပေးရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့သူအား ပေးရန်ကျန်ရှိသည့် ငှားရမ်းခငွေများကို ပေးသွင်းခွင့်ပြုသင့် မပြုသင့်။ ။ဆုံးဖြတ်ချက်။ ။အယူခံ တရားလိုတို့သည် အိမ်လခများကို မှန်ကန်စွာပေးရန် တာဝန်ရှိသော်လည်း ထိုတာဝန်ကို အကြိမ်ကြိမ်ပျက်ကွက်ခဲ့သဖြင့် ၎င်းတို့အား အကြိမ်ကြိမ်တရားစွဲဆိုခဲ့ရသည်။ အကြောင်းမညီညွတ်သဖြင့် သဘောရိုးဖြင့် တကြိမ်တခါပျက်ကွက်ခြင်းကို ခွင့်လွှတ်သင့်သော်လည်း ကြိမ်ဖန်များစွာ ပျက်ကွက်ခြင်းကို သဘောရိုးဟုမဆိုနိုင်သဖြင့် ခွင့်မလွှတ်သင့်ပေ။ ။ထို့ကြောင့် ဤအယူခံမှုကို စရိတ်နှင့်တကွပယ်သည်။

၁။ ဒေါ်ညွန့်၊ ၂။ မစိန်စိန် နှင့် ဒေါ်မြမေ ၂၃

၁၉၆၀ ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးဥပဒေပုဒ်မ ၁၂ (၁) (စ) အရ အိမ်ငှားအား ဖယ်ရှားပေးစေလိုမှုတွင် အိမ်ရှင်သည် မိမိကိုယ်တိုင်နေထိုင်ရန် အတွက် သဘောရိုးဖြင့် တောင်းဆိုခြင်းဟုတ်မဟုတ်ဆိုသော အချက်ဖြစ်သည်။ ။ ဆုံးဖြတ်ချက်။ ။အယူခံတရားလိုသည် ၎င်းပိုင် အခြားအဆောက်အအုံမရှိကြောင်း ပေါ်လွင်သည်။ သထုံမြို့၌ ရန်ကုန်မှရောက်လာပြီး သူတပါးအိမ်တွင် ကည်းခိုနေရကြောင်းမှာလည်း ပေါ်လွင်သည်။ ရန်ကုန်တွင် သားမက်နှင့်အတူ မနေထိုင်လိုကြောင်းလည်း ထွက်ဆိုထားသည်။ အသက်အရွယ် ၇၂ နှစ်ကျော်ပြီ ဖြစ်၍ သထုံမြို့၌ပင် ဆွေမျိုးများနှင့်တမြို့တည်းအတူ လာနေထိုင်လိုကြောင်း လည်းထွက်ဆိုထားသည်။ ထို့အချက်များအရပင်လျှင် ဒေါ်ကြည်သည် မိမိပိုင် အိမ်သို့မိမိကိုယ်တိုင်အသုံးပြုရန်အတွက် သဘောရိုးဖြင့် ပြန်ရလိုကြောင်း ပေါ်လွင်သည်။ ဒေါ်ကြည်သည် သထုံမြို့သို့ အပြီးအပိုင် ပြန်လည်ပြောင်းရွှေ့လာခြင်း ဟုတ် မဟုတ်ကို ဤအမှုတွင် ထည့်သွင်းစဉ်းစားရန်မလိုပေ။

ဒေါ်ကြည် နှင့် ဦးဘတင် ၁၀

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးသန်းစင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

အက်(စ်)၊ မိ၊ ကာစီနာသန် (ခေါ်) ဦးဘချစ် ပါ ၃ ဦး
နှင့်

†၁၉၇၁
ဇွန်လ ၂၅ ရက်။

အက်(စ်)၊ ဆွာမိနာသန် ပါ ၁၁ ဦး *

တရားရုံးက သတ်မှတ်ပေးသော ဂေါပကအဖွဲ့နှင့်အုပ်ချုပ်မှု စည်းမျဉ်းတခုကို ပြင်ဆင်ပေးရန်
အတွက် အယူခံပိုင်ခွင့် ရှိမရှိ၊ ပြင်ဆင်ရန် တောင်းဆိုပိုင်ခွင့် ရှိသူများနှင့်ပတ်သက်သည့်
ပြဋ္ဌာန်းချက်။

ဆုံးဖြတ်ချက်။ ။တရားရုံးတရုံးက သတ်မှတ်ပေးထားသည့် စကင်းစည်းမျဉ်းတခုကို အယူခံ
ဝင်ရောက်ခြင်းဖြင့်သာ ပြင်ဆင်ပြောင်းလဲနိုင်သည်ဆိုလျှင် အယူခံဝင်ရောက်ပိုင်ခွင့်သည် စကင်း
စည်းမျဉ်းသတ်မှတ်သည့်နေ့မှ ရက် (၉၀) အတွင်းသာ အယူခံဝင်ရောက်နိုင်သဖြင့် ထိုရက် (၉၀)
ကျော်လွန်လျှင် မည်မျှပင် အခြေအနေပြောင်းလဲလာသည်ဖြစ်စေ၊ ထိုစကင်းက ခေတ်အခြေ
အနေနှင့် ဆီလျော်အောင်ပြင်ဆင်နိုင်တော့မည်မဟုတ်ချေ။ ခေတ်နှင့်ဆီလျော်သည်ဖြစ်စေ၊ မဆီ
လျော်သည်ဖြစ်စေ ထိုစကင်းသည် ထာဝစဉ်တည်မြဲနေပေလိမ့်မည်။ ဤသို့ထာဝစဉ်တည်မြဲနေစေ
ရမည်ဟူသော အယူအဆသည် သဘာဝမကျသည်သာမက တရားမကျင့်ထုံး ဥပဒေပုဒ်မ ၉၂ ၏
ရည်ရွယ်ချက်နှင့်လည်း ဆန့်ကျင်နေပေသည်။

ထပ်မံဆုံးဖြတ်ချက်။ ။တရားမကျင့်ထုံး ဥပဒေပုဒ်မ ၉၂ တွင် နိုင်ငံတော်ရွှေနေချုပ်
(ယခုအခါ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့) သို့မဟုတ် ဂေါပကအဖွဲ့လုပ်ငန်းတွင် ဆက်စပ်
ပါဝင်နေသောသူများထဲမှ စိတ်ပါဝင်စားသူ ပုဂ္ဂိုလ်နှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက်ပိုသူတို့က ပြည်သူ့
ဥပဒေအကျိုးဆောင်အဖွဲ့၏ ခွင့်ပြုချက်ကိုရယူလျက် ယင်းပုဒ်မ ၉၂ (၁) တွင်ဖော်ပြပါရှိသည့်
လိစွရပ်များအတွက် တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ဂေါပကအဖွဲ့ဝင်များကသာပြင်ဆင်
ရန်တောင်းဆိုပိုင်ခွင့်ရှိသည်ဟု မပြဋ္ဌာန်းပေ။

အယူခံတရားလိုအတွက်။ ။ဒေါက်တာ ဧမောင်။

အယူခံတရားခံအတွက်။ ။မစ္စတာ အမ်၊ ကေ၊ ဆူဘမ်း။

* ၁၉၇၄ ခုနှစ်၊ တရားမ ပထမအယူခံမှုအမှတ် ၂၇။
† ၁၉၇၃ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁ တွင်၊ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် (မြို့နယ်စု၁)
ရုံး၏ ချမှတ်သောဒီကရီအယူခံဝင်မှု။

၁၉၇၄

အတ်(စ်)မီ၊ ကား
စီနာသန်(ခေါ်)
ဦးဘချစ် ပါ
(၃) ဦး
အက်(စ်)၊ ဆွာမီ
နာသန် ပါ
(၁၁) ဦး။

ယခင် အင်းစိန်ခရိုင်၊ ခရိုင် တရားမ တရားသူကြီးရုံး၊ ၁၉၅၂ ခုနှစ် တရားမကြီးမှု အမှတ် ၄ တွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ရန်ကုန် အင်းစိန်လမ်းပေါ်ရှိ၊ ရှုရီ မာရီရာမန် ဟိန္ဒူ ဘုရားရှိခိုးကျောင်းအတွက် ဂေါပက ဖွဲ့စည်းရေးနှင့် အုပ်ချုပ်မှု စကင်းစည်းမျဉ်းကို ရေးဆွဲအတည်ပြုခဲ့သည်။ ထို့နောက် အယူခံ တရားလိုများက အထက်ဖော်ပြပါ စကင်းစည်းမျဉ်းမှာ အနှစ် ၂၀ နည်းပါးခန့် ရှိလာပြီဖြစ်၍ ပြောင်းလဲ လာသည့် ခေတ်အခြေအနေနှင့် ဆီလျော်ခြင်း မရှိတော့သဖြင့် ခေတ်နှင့်လျော်ညီရာ စကင်းစည်းမျဉ်းအသစ် ရေးဆွဲပေးရန် သို့မဟုတ် စကင်းစည်းမျဉ်း အဟောင်းကို ပြင်ဆင်ပေးရန် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၉၂ (၁) (ဆ) အရ ယခင် ရွှေနေချုပ်၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ယခင် တရားရုံးချုပ် မူလဘက် ၄၁ နှစ် (၁) တရားမကြီးမှု အမှတ် ၃၅/၇၁ တွင် တရားစွဲဆိုခဲ့သည်။ ယင်းအမှုမှာ ရန်ကုန်တိုင်း (လှိုင်မြို့နယ်) ၁၉၇၄ ခုနှစ်၊ တရားမကြီးမှု အမှတ် (၁) အဖြစ် ပြောင်းလဲလာခဲ့သည်။

လက်ရှိ ဂေါပကလူကြီးများ ဖြစ်ကြသည့် အယူခံ တရားပြိုင်များက ဂေါပက အဖွဲ့နှင့် အုပ်ချုပ်မှု စည်းမျဉ်းတခုကို တရားရုံးက သတ်မှတ်ပေးပြီးလျှင် ယင်းစကင်း စည်းမျဉ်းကို ပြင်ဆင်ပေးရန် တရားရုံးသို့ လျှောက်ထားပိုင်ခွင့် မရှိကြောင်း၊ မူလ သတ်မှတ်ထားသည့် အမိန့်ကိုသာ မကျေနပ်လျှင် အထက်တရားရုံးသို့ အယူခံ ဝင်ရ မည် ဖြစ်ကြောင်းဖြင့် ကန့်ကွက်ခဲ့သည်။

မူလ တရားရုံးဖြစ်သည့် ရန်ကုန်တိုင်း တရားရုံးက သတ်မှတ်ထားသည့် စကင်း စည်းမျဉ်း အဟောင်းကို ပြင်ဆင်ပေးရန် တရားစွဲဆိုခွင့် ရှိ မရှိနှင့် ပတ်သက်ပြီး ပဏာမ ကောက်ချက်ထုတ်၍ နှစ်ဘက် ရွှေနေကြီးများကို ကြားနာခဲ့သည်။ ဤကဲ့သို့ ကြားနာပြီးနောက် ရန်ကုန်တိုင်း တရားရုံးက စကင်းစည်းမျဉ်း ပြင်ဆင်ပေးရန် တရားစွဲဆိုပိုင်ခွင့် မရှိဟု ဆုံးဖြတ်ပြီး အမှုကို ပလပ်လိုက်သည်။ ယင်းအမိန့်ကို မကျေနပ်၍ ဤအယူခံမှု တင်သွင်းခြင်းဖြစ်သည်။

တရားရုံးတရားရုံးက သတ်မှတ်ပေးထားသည့် စကင်းစည်းမျဉ်းတခုကို အယူခံ ဝင် ရောက်ခြင်းဖြင့်သာ ပြင်ဆင်ပြောင်းလဲနိုင်သည်ဆိုလျှင် အယူခံ ဝင်ရောက် ပိုင်ခွင့်သည် စကင်းစည်းမျဉ်း သတ်မှတ်သည့်နေ့မှ ရက် (၉၀) အတွင်းသာ အယူခံ ဝင်ရောက်နိုင် သဖြင့် ထိုရက် (၉၀) ကျော်လွန်လျှင် မည်မျှပင် အခြေအနေ ပြောင်းလဲလာသည် ဖြစ်စေ၊ ထိုစကင်းကို ခေတ်အခြေအနေနှင့် ဆီလျော်အောင် ပြင်ဆင်နိုင်တော့မည် မဟုတ်ချေ။ ခေတ်နှင့် ဆီလျော်သည် ဖြစ်စေ၊ မဆီလျော်သည် ဖြစ်စေ ထိုစကင်းသည် ထာဝစဉ် တည်မြဲနေပေလိမ့်မည်။ ဤသို့ ထာဝစဉ်တည်စေရမည် ဟူသော အယူအဆ သည် သဘာဝကျသည်သာမက တရားမ ကျင့်ထုံး ဥပဒေ ပုဒ်မ ၉၂ ၏ ရည်ရွယ် ချက်နှင့်လည်း ဆန့်ကျင်နေပေသည်။

၁၉၇၄

ထို့အပြင် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၉၂ တွင် နိုင်ငံတော် ရွှေနေချုပ် (ယခု အခါ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့) သို့မဟုတ် ဂေါပကအဖွဲ့ လုပ်ငန်းတွင် ဆက်စပ်ပါဝင်နေသောသူများထဲမှ စိတ်ပါ ဝင်စားသူ ပုဂ္ဂိုလ် နှစ်ဦး၊ သို့မဟုတ် နှစ်ဦး ထက်ပိုသူတို့က ပြည်သူ့ဥပဒေ အကျိုးဆောင် အဖွဲ့၏ ခွင့်ပြုချက်ကို ရယူလျက် ယင်း ပုဒ်မ ၉၂ (၁) တွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များအတွက် တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ဂေါပက အဖွဲ့ဝင်များကသာ ပြင်ဆင်ရန် တောင်းဆိုပိုင်ခွင့် ရှိသည်ဟု မပြဋ္ဌာန်းပေ။

အက်(စ်)ဒီကေ၊
စီနာသန်(ခေ)၊
ဦးဘချစ် ပါ
(၃) ဦး
နိုင်
အက်(စ်)၊ဆွာမီ
နာသန် ပါ
၁၁ ဦး။

သို့ဖြစ်၍ မူလ ရန်ကုန်တိုင်း တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်၍ ဤအမှုကို ယင်းတရားရုံးက မူလ အမှုနံပါတ်နှင့် ပြန်ဖွင့်၍ ဥပဒေအတိုင်း ဆောင်ရွက် ရန် ညွှန်ကြားလိုက်သည်။ ဤအယူခံမှုအတွက် ရွှေနေစရိတ် ၈၅ ကျပ် သတ်မှတ်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌ ဦးစိုးလှိုင်၊ အဖွဲ့ဝင်များအဖြစ် ဦးထွန်းအောင်ကျော်နှင့် ဦးကြည်မြ တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွေးတင်

† ၁၉၇၆
ဒီဇင်ဘာလ ၉
ရက်။

ဦးကိုကြီး
နှင့်
ဒေါ်ပေ*

လင်မယား ကွာရှင်းပေးရန်နှင့် ပစ္စည်းခွဲဝေပေးရန် တရားစွဲဆိုမှုတွင် ပဏာမ ဒီကရီချမှတ်ပြီး
နောက် အပြီးသတ် ဒီကရီချမှတ်ပေးရန် လိုမလို၊ ရုံးခွန်တော်နှင့်ပတ်သက်၍ မူလအမှုတွင်
ကန့်ကွက်ခြင်းမရှိခဲ့ပါက ဇာရီမှုတွင် ရုံးခွန်တော်ကိစ္စကို အရေးဆိုပိုင်ခွင့် ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ မူလရုံးတွင် ဒေါ်ပေ စွဲဆိုသည့်အမှုမှာ လင်မယားကွာရှင်းပေးရန်နှင့် ပစ္စည်း
ခွဲဝေပေးရန်ဖြစ်သည်။ ယင်းကဲ့သို့စွဲဆိုသည့်အမှုတွင် အမှုစစ်ဆေးပြီးနောက် ပထမဦးစွာ ပဏာမ
ဒီကရီချပေးပြီးမှ ဆက်လက်ဆောင်ရွက်ပြီး အပြီးသတ် ဒီကရီချပေးရမည်ဟု ဥပဒေက မဆိုပေ။
ယခုအမှုတွင် မူလရုံးက အမှုစစ်ဆေးစဉ်အခါကပင် မည်သည့်ပစ္စည်းများကို မည်သူရထိုက်သည်၊
မည်သည့်ပစ္စည်းများမှာ မည်သူ့လက်ဝယ်တွင်ရှိသည်၊ မည်သည့်ပစ္စည်းကို မည်ကဲ့သို့ ခွဲဝေရမည်
အစရှိသည်တို့ကို တခေါင်းတည်းခပ်ဆေး၍ အဆုံးအဖြတ်ပေးပြီးဖြစ်သည်။ သို့ဖြစ်၍ မူလတရားရုံးက
ချမှတ်သည့်အမိန့်မှာ အပြီးသတ်ဒီကရီပင်ဖြစ်သည်။

မူလရုံးတွင် အမှုစွဲဆိုစဉ်ကပင် အဆိုလွှာ၌ မည်သည့်အကြောင်းကြောင့် ရုံးခွန်တော် ၂၀ တပ်
ထားသည်ဟုဖော်ပြသားကြောင်း တွေ့ရသည်။ ယင်းအချက်နှင့်ပတ်သက်၍ မူလရုံးတွင် တရားပြိုင်
ဖြစ်ခဲ့သည့်အယူခံတရားလိုက မကန့်ကွက်ခဲ့ချေ။ ရုံးခွန်တော် တံဆိပ်ခေါင်းနှင့်ပတ်သက်၍လည်း
မူလရုံး၏ ဒီကရီတွင် မည်ကဲ့သို့မျှ အမိန့်ချမှတ်ထားခြင်း မရှိတော့ချေ။ ထို့ကြောင့် ဇာရီမှုတွင်
ရုံးခွန်တော်ကိစ္စနှင့်ပတ်သက်၍ အရေးဆိုပိုင်ခွင့်မရှိတော့ချေ။

အယူခံတရားလိုအတွက်။ ။ ရွှေနေကြီး ဦးတင်အောင်။
အယူခံတရားပြိုင်အတွက်။ ။ ရွှေနေကြီး ဦးထွန်းဝေ။

မတ္တရာမြို့နယ် တရားရုံး တရားမကြီးမှုအမှတ် ၅/၇၃ တွင် အယူခံ တရားပြိုင်
ဒေါ်ပေက အယူခံ တရားလို ဦးကိုကြီးအပေါ် လင်မယား ကွာရှင်းပေးရန်နှင့် ပစ္စည်း

* ၁၉၇၅ ခုနှစ်၊ တရားမ ဒုတိယအယူခံမှုအမှတ် ၁၅။
† ၁၉၇၄ ခုနှစ်၊ တရားမ ဇာရီမှုအမှတ် ၁ တွင်၊ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ မတ္တရာ
မြို့နယ်ပြည်သူ့ တရားရုံးတော်၏ ချမှတ်သော ဒီကရီကိုအယူခံငင်မှု။

၁၉၇၆
ဦးကြီး
နှင့်
ဒေါ်ပေ။

ခွဲဝေပေးရန် တရားစွဲဆိုခဲ့ရာ ၂ ဘက်ကြားနာပြီး ဒေါ်ပေ စွဲဆိုသည့်အတိုင်း အနိုင်
ဒီကရီ ချမှတ်ပေးခဲ့သည်။ ပစ္စည်းများနှင့် ပတ်သက်၍ မူလ တရားရုံးက ၂ ပိုင်းခွဲ၍
အမိန့်ချမှတ်ခဲ့သည်။ ပထမ အပိုင်းတွင် ဖော်ပြထားသည့် ပစ္စည်းများကို ဒေါ်ပေ
ယူစေဟု အမိန့်ချမှတ်ခဲ့သည်။ ဒုတိယပိုင်းတွင် ဖော်ပြထားသည့် ပစ္စည်းများကို
တဝက်ခွဲယူရန်နှင့် ပစ္စည်းရယူသည့်လူက တန်ဖိုးတဝက် ပေးစေဟု အမိန့် ချမှတ်ခဲ့
သည်။ ယင်းဒီကရီအရ ဒေါ်ပေက မူလတရားရုံးတွင် ဇာရီ အမှုအမှတ် ၁/၇၄ ဖွင့်ခဲ့
သည်။ ယင်းဇာရီမှုကို ခွင့်ပြုလိုက်သည့်အတွက် ဦးကြီးက မကျေနပ်၍ မန္တလေး
ဘိုင်းတရားရုံး အယူခံဝင်သော်လည်း မအောင်မြင်သဖြင့် ဤ ဒုတိယ အယူခံမှု တင်သွင်း
ခြင်းဖြစ်သည်။

ဤအယူခံမှုတွင် ဦးကြီးက အကြောင်းပြသည်မှာ မူလမြို့နယ် တရားရုံး ချမှတ်
သည့် ဒီကရီမှာ အပြီးသတ် ဒီကရီ မဟုတ်ပါ။ အပြီးသတ် ဒီကရီ မချမှတ်သေးပဲ
ဇာရီမှု မပြုလုပ်နိုင်သေးပါ။ တရားမကျင့်ထုံး အမိန့် ၂၀ နည်းဥပဒေ ၁၈ (၂) အရ
ပစ္စည်းခွဲဝေသည့် အမှုများတွင် ပဏာမ ဒီကရီ ချမှတ်ပြီးနောက် စုံစမ်း စစ်ဆေးမှု
ပြုလုပ်ပြီးမှ အပြီးသတ် ဒီကရီ ချမှတ်ရပါသည်။ ယခုအမှုမှာ စုံစမ်း စစ်ဆေးမှု မပြု
လုပ်ရသေးပါ။ ပစ္စည်းတန်ဖိုးအပေါ် တံဆိပ်ခေါင်း ရုံးခွန်တော်များ ထမ်းဆောင်ရန်
လိုပါသည် ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ဤအယူခံမှုတွင် စဉ်းစားဆုံးဖြတ်ပေးရန် နှစ်ချက်သာ ရှိသည်။
မူလ တရားရုံး၏ ဒီကရီမှာ အပြီးသတ် ဒီကရီ ဟုတ် မဟုတ်နှင့် ဇာရီမှု မပြုလုပ်မီ
ပစ္စည်းတန်ဖိုးအပေါ် ရုံးခွန်တော် ပေးဆောင်ရန် လို မလို ဟူသော အချက်များ
ဖြစ်သည်။

မူလရုံးတွင် ဒေါ်ပေ စွဲဆိုသည့်အမှုမှာ လင်မယား ကွာရှင်းပေးရန်နှင့် ပစ္စည်း
ခွဲဝေပေးရန် ဖြစ်သည်။ ယင်းကဲ့သို့ စွဲဆိုသည့် အမှုများတွင်အမှုစစ်ဆေးပြီးနောက်
ပထမဦးစွာ ပဏာမ ဒီကရီ ချပေးပြီးမှ ဆက်လက်ဆောင်ရွက်ပြီး အပြီးသတ် ဒီကရီ
ချပေးရမည်ဟု ဥပဒေက မဆိုပေ။ ယခုအမှုတွင် မူလတရားရုံးက အမှုစစ်ဆေးစဉ်
အခါကပင် မည်သည့် ပစ္စည်းများကို မည်သူရထိုက်သည် မည်သည့် ပစ္စည်းများမှာ
မည်သူ့ လက်ဝယ်တွင် ရှိသည်၊ မည်သည့် ပစ္စည်းများကို မည်ကဲ့သို့ ခွဲဝေရမည် အစရှိ
သည်တို့ကို တပေါင်းတည်း စစ်ဆေး၍ အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ သို့ဖြစ်၍
မူလတရားရုံးက ချမှတ်သည့်အမိန့်မှာ အပြီးသတ် ဒီကရီပင် ဖြစ်သည်။

မူလရုံးတွင် အမှုစွဲဆိုစဉ်ကပင် အဆိုလွှာ၌ မည်သည့်အကြောင်းကြောင့် ရုံးခွန်
တော် ၂၀ ကျပ် တပ်ထားသည်ဟု ဖော်ပြထားကြောင်း တွေ့ရသည်။ ယင်းအချက်နှင့်

၁၉၇၆

ဦးကျကြီး
နှင့်
ဒေါ်ပေ။

ပတ်သက်၍ မူလရုံးတွင် တရားပြိုင်ဖြစ်ခဲ့သည့် အယူခံတရားလိုက မကန့်ကွက်ခဲ့ချေ။
ရုံးခွန်တော် တံဆိပ်ခေါင်းနှင့် ပတ်သက်၍လည်း မူလရုံး၏ ဒီကရီတွင် မည်ကဲ့သို့မျှ
အမိန့်ချမှတ်ထားခြင်း မရှိချေ။ ထို့ကြောင့် ဇာရီမူတွင် ရုံးခွန်တော် ကိစ္စနှင့်ပတ်သက်၍
အရေးဆိုပိုင်ခွင့် မရှိတော့ချေ။

သို့ဖြစ်၍ မူလမြို့နယ် တရားရုံးနှင့် အယူခံတိုင်း တရားရုံးတို့၏ အမိန့်များကို
အတည်ပြု၍ ဤအယူခံကို ပလပ်လိုက်သည်။ ရွှေနေ့စရိတ် ၈၅ ကျပ် ခွင့်ပြုသည်။

တရားမအထွေထွေအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးထွန်းအောင်ကျော်၊ ဦးလွင်မောင်
ထို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဒေါ်ကျင်အေး

နှင့်

ဦးဘလွင် ပါ ၂ ဦး *

†၁၉၇၅

မေလ
၇ ရက်။

သေသူသည်၊ ၎င်းအတွက် သပိတ်သွတ်ခြင်း၊ အသုဘစရိတ်ကျခံခြင်း၊ ငွေထောက်ပံ့ခြင်း စသည့်
ကိစ္စတို့ကို ဆောင်ရွက်ခဲ့သူ၏ အလုပ်သမားဖြစ်သည်ဟု ယူဆနိုင် မနိုင်။

ဆုံးဖြတ်ချက်။ ။ ဒေါ်ကျင်အေးသည် မိမိအိမ်တွင် မောင်အေးဝင်းအတွက် သပိတ်သွတ်ခြင်း၊
အလုပ်စရိတ် ၁၀၀၀ ကျော်အကုန်အကျခံခြင်းကြောင့် မောင်အေးဝင်း၏ အလုပ်ရှင်ဖြစ်သည်ဟု
ယူဆနိုင်မည်မဟုတ်ပေ။ မိမိ၏အိမ်ရွှေတွင် သေဆုံးခဲ့သည့်အတွက် ဗုဒ္ဓဘာသာလူမျိုးတယောက်
အနေဖြင့် ဤကဲ့သို့ဆောင်ရွက်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ ဦးဘလွင်၏ မိသားစုအား ရန်ကုန်သို့
လာရန် ငွေ ၁၀၀၀ ပေးခြင်း၊ အပြန်တွင်လည်း ငွေ ၂၀၀၀ ပေးမည်ဟုပြောခြင်းတို့မှာ ဒေါ်ကျင်အေး
သည်မိမိအိမ်ရွှေတွင် ရန်ကုန်မြို့၌ ဆွေမျိုး မရှိပဲနေသည့် သူငယ်တယောက်သေဆုံးသည့်အတွက်
ကရုဏာထား၍ ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။

ထပ်မံဆုံးဖြတ်ချက်။ ။ အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီက မောင်အေးဝင်းသည်
ဒေါ်ကျင်အေးပိုင်ဘတ်စ်ကားနှင့် တနည်းနည်းပတ်သက်သူတို့ဖြစ်ရမည်ဟု ဆုံးဖြတ်ထားကြောင်း
လည်းတွေ့ရသည်။ ပတ်သက်ရုံမျှဖြင့် မောင်အေးဝင်းသည် ဒေါ်ကျင်အေး၏ အလုပ်သမားဖြစ်သည်
ဟု မဆိုနိုင်ချေ။

အယူခံတရားလိုအတွက်။ ။ ဦးဇော်မင်း။

အယူခံတရားခံအတွက်။ ။ မစ္စတာအက်(စ်)ကေဂို.ရှ်၊ ဥပဒေဝန်ထမ်းအဆင့် (၁)။

သေသူ မောင်အေးဝင်းဆိုသူသည် အယူခံတရားလို ဒေါ်ကျင်အေး၏ အိမ်ရွှေတွင်
ပြင်နေသည့် ယင်း၏ တူဖြစ်သူ မောင်သန်းလွင်ပိုင် ဘတ်စ်ကား အမှတ် ၈/၈၀၃၆ ကို
ကျူးပြားပြင်ပေးနေခိုက် လျှပ်စစ်ဓာတ်အားလိုက်ပြီး သေးဆုံးခဲ့သဖြင့် မောင်အေးဝင်း၏
ဖခင်ဖြစ်သူ အယူခံ တရားပြိုင် ဦးဘလွင်က အလုပ်သမားလျော်ကြေးကို အယူခံ

* ၁၉၇၅ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၁၄။
† ၁၉၇၅ ခုနှစ်၊ တရားမအလုပ်သမားလျော်ကြေးမှုအမှတ် ၈ တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း
အလုပ်သမား လျော်ကြေး စိစစ်ရေးကော်မတီချီးမြှင့်သော အခွင့်အလမ်းအယူခံမှု။

၁၉၇၆
ဒေါ်ကျင်အေး
နှင့်
ဦးဘလွင်
ပါ ၂ ဦး

တရားလို ဒေါ်ကျင်အေးထံမှ တောင်းရာ အလုပ်သမားလျှော်ကြေး စိစစ်ရေး ကော်မတီက လျှော်ကြေး ငွေ ၄၃၂၀ ပေးစေဟု အမိန့်ချမှတ်လိုက်သည်။ ယင်းအမိန့်ကို မကျေနပ်၍ အလုပ်သမားလျှော်ကြေးဥပဒေ ပုဒ်မ ၃၀ အရ ဤအယူခံကို တင်သွင်းခြင်းဖြစ်သည်။

မောင်အေးဝင်းသည် မိမိ၏အလုပ်သမားမဟုတ်ပါဟု ဒေါ်ကျင်အေးကခုခံခဲ့သည်။ မိမိ၏ ဘတ်စ်ကားမောင်းသူ ဦးစိန်မောင်က မောင်အေးဝင်းကို (၎င်းမသေခင်က) ခေါ်လာပြီး အလုပ်လာတောင်းပေးဘူးကြောင်း၊ အလုပ်ရှိလျှင် ဦးစိန်မောင်ကတဆင့် ပြောလိုက်မည်ဟု ပြန်ပြောလိုက်ကြောင်း၊ မိမိအနေဖြင့် မောင်အေးဝင်းကို အလုပ်မပေးဘူးကြောင်း ထွက်ဆိုခဲ့သည်။

မောင်အေးဝင်း သေဆုံးမှုတွင် ဒေါ်ကျင်အေးက ယင်း၏အိမ်၌ သပိတ်သွတ်ခြင်း၊ အသုဘစရိတ် ငွေ ၁၀၀၀ ခန့် ကုန်ကျခံခဲ့ခြင်းတို့ကို ထောက်ရှု၍လည်းကောင်း၊ ဦးဘလွင်၏ မိသားစုများ ရန်ကုန်သို့ လိုက်လာရန် စရိတ်ငွေ ၁၀၀၀ ထုတ်ပေးခြင်း၊ ဦးဘလွင်အပြန်တွင် ငွေ ၂၀၀၀ ထောက်ပံ့လိုက်မည်ဟု ပြောလိုက်ခြင်းတို့ အရလည်းကောင်း မောင်အေးဝင်းသည် ဒေါ်ကျင်အေး၏ အလုပ်သမားဖြစ်သည်ဟု အလုပ်သမား လျှော်ကြေးစိစစ်ရေး ကော်မတီက အဆုံးအဖြတ် ပေးထားကြောင်း တွေ့ရလေသည်။ ဒေါ်ကျင်အေးသည် မိမိအိမ်တွင် မောင်အေးဝင်းအတွက် သပိတ်သွတ်ခြင်း၊ အသုဘစရိတ် ၁၀၀၀ ကျော် အကုန်အကျခံခြင်းကြောင့် မောင်အေးဝင်း၏ အလုပ်ရှင်ဖြစ်သည်ဟု ယူဆနိုင်မည် မဟုတ်ပေ။ မိမိ၏အိမ်ရှေ့တွင်သေဆုံးခဲ့သည့် အတွက် ဗုဒ္ဓဘာသာ လူမျိုးကယောက် အနေဖြင့် ဤကဲ့သို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ ဦးဘလွင်၏ မိသားစုအား ရန်ကုန်သို့လာရန် ငွေ ၁၀၀၀ ပေးခြင်း အပြန်တွင်လည်း ငွေ ၂၀၀၀ ပေးမည်ဟု ပြောခြင်းတို့မှာ ဒေါ်ကျင်အေးသည် မိမိအိမ်ရှေ့တွင် ရန်ကုန်မြို့၌ ဆွေမရှိ မျိုးမရှိပဲ နေသည့် သူငယ်တယောက် သေဆုံးသည့်အတွက် ကရုဏာထား၍ ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။

အလုပ်သမား လျှော်ကြေးစိစစ်ရေးကော်မတီက မောင်အေးဝင်းသည် ဒေါ်ကျင်အေးပိုင် ဘတ်စ်ကားနှင့် တနည်းနည်း ပတ်သက်သူတဦးဦး ဖြစ်ရမည်ဟု ဆုံးဖြတ်ထားကြောင်းလည်းတွေ့ရသည်။ ပတ်သက်ရုံမျှဖြင့် မောင်အေးဝင်းသည် ဒေါ်ကျင်အေး၏ အလုပ်သမားဖြစ်သည်ဟု မဆိုနိုင်ချေ။

ဤအမှုတွင် မောင်အေးဝင်းသည် ဒေါ်ကျင်အေး၏ အိမ်ရှေ့တွင် ပြင်နေသည့် မော်တော်ကားကို ကူပြီးပြင်နေခဲ့ခြင်းမှ လျှပ်စစ်ဓာတ်လိုက်ပြီး သေဆုံးကြောင်း သက်သေ အထောက်အထားမရှိပေ။ မောင်အေးဝင်းသည် ဒေါ်ကျင်အေး၏ မော်

တော်ကားတွင် စပယ်ရာမကြွင်းနစ်အဖြစ်ဖြင့် အလုပ်လုပ်နေကြောင်း၊ ဒေါ်ကျင်အေးက လုပ်ခ ပေးခဲ့ကြောင်းမှာလည်း သက်သေ အထောက်အထားမရှိပေ။ ဦးဘလွင် အနေ ဖြင့် မောင်အေးဝင်းသည် မသေခင်က ရန်ကုန်-အုတ်ဖိုပြေးသည့် ကားတွင် ကလ ၁၅ဝိ ဖြင့် စပယ်ရာ အလုပ်လုပ်နေကြောင်း စာရရှိခဲ့သည်ဟု ထွက်ဆိုထားသော်လည်း ယင်းစာများကို မတင်ပြနိုင်ခဲ့ချေ။ ယင်းစာများတွင် မည်သည့် မော်တော်ကား၊ မည်သူပိုင်ကားတွင် အလုပ်လုပ်နေသူဖြစ်ကြောင်း ဖော်ပြထားသည်ဟုလည်း မထွက် ဆိုခဲ့ချေ။

၁၉၇၆
 ဒေါ်ကျင်အေး
 နှင့်
 ဦးဘလွင်
 ပါ ၂ ဦး။

အထက်ဖော်ပြပါ အကြောင်းများကြောင့် မောင်အေးဝင်းသည် ဒေါ်ကျင်အေး ၏ အလုပ်သမားဖြစ်သည်ဟု ယူဆရန် လုံးဝ အကြောင်းမရှိသဖြင့် လျော်ကြေး စိစစ်ရေးကော်မတီ၏အမိန့်ကို ပယ်ဖျက်လိုက်သည်။ စရိတ်ခွင့်မပြု။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးလှမောင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
နိုဝင်ဘာ
၁၂ ရက်။

ဒေါ်ကြည် နှင့် ဦးဘတင် *

၁၉၆၀ ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးဥပဒေပုဒ်မ ၁၂ (၁) (စ) အရ အိမ်ငှားအား
ဖယ်ရှားပေးစေလိုမှုတွင် အိမ်ရှင်သည် မိမိကိုယ်တိုင်နေထိုင်ရန်အတွက် သဘောရိုးဖြင့်တောင်း
ဆိုခြင်း ဟုတ် မဟုတ်ဆိုသော အချက်ဖြစ်သည်။

ဆုံးဖြတ်ချက်။ ။ အယူခံတရားလိုသည် ၎င်းပိုင်အခြားအဆောက်အဦးမရှိကြောင်း ပေါ်လွင်
သည်။ သထုံမြို့၌ ရန်ကုန်မှရောက်လာပြီး သူ့ဘဝအိမ်တွင် တည်းခိုနေရကြောင်းမှာလည်း ပေါ်
လွင်သည်။ ရန်ကုန်တွင် သားမက်နှင့်အတူ မနေထိုင်လိုကြောင်းလည်း ထွက်ဆိုထားသည်။ အသက်
အရွယ် ၇၂ နှစ်ကျော်ပြီဖြစ်၍ သထုံမြို့၌ပင် ဆွေမျိုးများနှင့် တမြို့တည်းအတူလာနေထိုင်လိုကြောင်း
လည်း ထွက်ဆိုထားသည်။ ထိုအချက်များအရပင်လျှင် ဒေါ်ကြည်သည် မိမိပိုင်အိမ်သို့ မိမိကိုယ်တိုင်
အသုံးပြုရန်အတွက် သဘောရိုးဖြင့် ပြန်လည်နေထိုင်ရန်လိုကြောင်း ပေါ်လွင်သည်။ ဒေါ်ကြည်သည် သထုံမြို့သို့
အပြီးအပိုင်ပြန်လည်ပြောင်းရွှေ့လာခြင်း ဟုတ်မဟုတ်ကို ဤအမှုတွင် ထည့်သွင်းစဉ်းစားရန်မလိုပေ။

အယူခံတရားလိုအတွက်။ ။ ဦးမောင်မောင်ကြီး
အယူခံတရားခံအတွက်။ ။ ဦးဦစံစိဖိုး

သထုံမြို့နယ်တရားရုံး ၁၉၇၄ ခုနှစ်၊ တရားမကြီးမှု အမှတ် ၂၁ တွင် အယူခံတရားလို
ထံအယူခံ တရားပြိုင်အပေါ် ၁၉၆၀ ခုနှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဥပဒေ
ပုဒ်မ ၁၂ (၁) (စ) အရ မိမိကိုယ်တိုင် ပြန်လည်နေထိုင်ရန်လိုအပ်ခြင်းဖြင့် မိမိအိမ်ငှား
အား ဖယ်ရှားပေးစေလိုမှု စွဲဆိုခဲ့သည်။ မူလမြို့နယ်တရားရုံးက အယူခံတရားလို
စွဲဆိုသည့်အတိုင်း ဒီကရီ ချမှတ်ပေးလိုက်သည်။ မွန်ပြည်နယ်တရားရုံးက မူလမြို့နယ်
တရားရုံး၏ အမိန့်ကို ပယ်ဖျက်လိုက်ပြီး အမှုကို ပလပ်လိုက်သည်။ သို့ဖြစ်၍ ဤဒုတိယ
အယူခံမှု တင်သွင်းခြင်းဖြစ်သည်။

* ၁၉၇၅ ခုနှစ်၊ တရားမ ဒုတိယအယူခံမှုအမှတ် ၂၀။
† ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၂၇ တွင်၊ ချမှတ်သောသထုံမြို့မွန်ပြည်နယ်ပြည်သူ
တရားရုံး၏ဒီကရီကိုအယူခံမှု။

၁၉၇၆
ဒေါ်ကျင်အေး
နှင့်
ဦးဘလွင်
ပါ ၂ ဦး။

ဤအယူခံမှုတွင် ဆုံးဖြတ်ရန်အဓိက အချက်မှာ အယူခံတရားလို ဒေါ်ကြည်သည် အခင်းဖြစ် အဆောက်အအုံကို မိမိကိုယ်တိုင် နေထိုင်ရန်အတွက် သဘောရိုးဖြင့် တောင်းဆိုခြင်း ဟုတ် မဟုတ် ဟူသောအချက်ဖြစ်သည်။ အခင်းဖြစ်သော အဆောက် အအုံကို အယူခံတရားလိုနှင့် ၎င်း၏ ကွယ်လွန်သူခင်ပွန်းတို့က ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကတည်းက ပိုင်ဆိုင်ခဲ့ကြောင်းမှာ အငြင်းမထွက်ချေ။ အယူခံတရားလို ဒေါ် ကြည်သည် သမီးနှင့်သားမက်တို့နှင့်အတူ ရန်ကုန်၌ နေထိုင်လာရာမှ မကြာမီက သမီး သေဆုံးသွားသည့်အတွက် သထုံသို့ ပြန်လာခဲ့ကြောင်းမှာလည်း အငြင်းမထွက်ချေ။ မွန်ပြည်နယ်တရားရုံးက အယူခံတရားလိုသည် သထုံသို့ အပြီးအပိုင် ပြန်လည်ပြောင်း လာခြင်းနှင့်ပတ်သက်၍ သက်သေ အထောက်အထားမတင်ပြနိုင်ခြင်းကြောင့် အမှု ပလပ်လိုက်သည်ဟု ဆုံးဖြတ်ထားကြောင်း တွေ့ရသည်။

အယူခံတရားလိုသည် ၎င်းပိုင် အခြားအဆောက်အအုံမရှိကြောင်း ပေါ်လွင်သည်။ သထုံမြို့၌ ရန်ကုန်မှရောက်လာပြီး သူတပါးအိမ်တွင် တည်းခိုနေရကြောင်းမှာလည်း ပေါ်လွင်သည်။ ရန်ကုန်တွင် သားမက်နှင့်အတူ မနေထိုင်လိုကြောင်းလည်း ထွက်ဆို ထားသည်။ အသက်အရွယ် ၇၂ နှစ်ကျော်ပြီဖြစ်၍ သထုံမြို့၌ပင် ဆွေမျိုးများနှင့် တမြို့ တည်းအတူလာနေထိုင်လိုကြောင်းလည်းထွက်ဆိုထားသည်။ ထိုအချက်များအရပင်လျှင် ဒေါ်ကြည်သည် မိမိပိုင်အိမ်ကို မိမိကိုယ်တိုင် အသုံးပြုရန်အတွက် သဘောရိုးဖြင့် ပြန်ရလိုကြောင်း ပေါ်လွင်သည်။ ဒေါ်ကြည်သည် စွဲဆိုသည့်အတိုင်း အနိုင်ဒီကရီ ရရှိပါက မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂ (၁) (စ) အရ အခင်းဖြစ်အိမ်မှ အိမ်ငှားရွှေ့ပြောင်းပေးသည့် နေ့ရက်ကစ၍ ၃-လအတွင်း မိမိကိုယ် တိုင် နေထိုင်ပါမည်ဟူ၍ ခံဝန်ချုပ်ဆိုရမည်ဖြစ်သည်။ ဒေါ်ကြည်သည် သထုံမြို့သို့ အပြီးအပိုင် ပြန်လည်ပြောင်းရွှေ့လာခြင်း ဟုတ်မဟုတ်ကို ဤအမှုတွင် ထည့်သွင်း စဉ်းစားရန်မလိုပေ။

သို့ဖြစ်၍ မွန်ပြည်နယ်တရားရုံး၏အမိန့်ကို ပယ်ဖျက်၍ မူလ မြို့နယ်တရားရုံး၏ အမိန့်ကို အတည်ပြုလိုက်သည်။ ရုံးအဆင့်ဆင့်တို့၏ တရားစရိတ်များကို အယူခံ တရားပိုင်က ကျခံစေရန် အမိန့်ချမှတ်သည်။

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးသန်းစင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်နှင့် ဦးကြည်မြတ်တို့ ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
မေလ
၁၇ ရက်။

ဦးခင်မောင်မြင့် (ခေါ်) ဆီဗာလင်ဂန်ဆာဗေး
နှင့်
ကိုကို (ခေါ်) ချင်းနယားဆာဗေး ပါ ၁၃ ဦး *

လူတဦးတယောက်သည် မည်သည့်ဘာသာကို သက်ဝင်ယုံကြည်သည်ဆိုသည့်အချက်၊ ဗုဒ္ဓဘာသာ ကိုးကွယ်သည်နှင့်ခြားသား တမေလ်လူမျိုးသည် မြန်မာမလေ့ထုံးတမ်းဥပဒေနှင့်သက်ဆိုင်ခြင်း ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ လူတဦးတယောက်သည် မည်သည့်ဘာသာကို သက်ဝင်ယုံကြည်သည်ဆိုသည့် အချက်မှာ ထိုသူ၏ စိတ်တွင်းသဏ္ဍာန်၌ဖြစ်ပေါ်သည့်အချက်ဖြစ်၍ လွယ်ကူစွာ ကောက်ယူဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ လူတဦးတယောက်စိတ်အတွင်းသို့ဝင်ကြည့်နိုင်စွမ်းမရှိသဖြင့် ထိုသူသည်မည်သည့်ဘာသာ၌ သက်ဝင်ယုံကြည်သည်ကို၎င်း၏နောက်ကြောင်းသမိုင်း၊ ကိုယ်အမူအရာ နှုတ်အမူအရာနှင့် မိတ်ဆွေသင်္ဂဟအပေါင်းအသင်းစသည့် ပတ်ဝန်းကျင်အခြေအနေကို ထည့်သွင်း စဉ်းစားပြီးမှသာ မည်သည့်ဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကြောင်း အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။

ဒေါက်တာ ဆွန်ခရုန်သည် ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သဖြင့် ၎င်း၏အမေ့ဆက်ခံခြင်းကိစ္စမှာ မြန်မာမလေ့ထုံးတမ်းဥပဒေနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။ ဒေါက်တာ ဆွန်ခရုန်သည်နိုင်ငံခြားသားဖြစ်သည့် တမေလ်လူမျိုးဖြစ်လင့်ကစား ၎င်းသည်မြန်မာပြည်တွင် မွေးဖွားပြီး မြန်မာပြည်တွင် အရိုးထုတ်ရန် ရည်ရွယ်ချက်ဖြင့် နေထိုင်လာပြီး မြန်မာပြည်တွင်ပင် အရိုးထုတ်ခဲ့သည့် ဗုဒ္ဓဘာသာ နိုင်ငံခြားသားဖြစ်သဖြင့် ၎င်း၏အမေ့ဆက်ခံခြင်းကိစ္စအဝဝကို မြန်မာမလေ့ထုံးတမ်း ဥပဒေအရသာ စီရင်ဆုံးဖြတ်ရမည်။

အယူခံတရားလိုအတွက် ။ ။ မစ္စတာပစ်ရှားနှင့် ဦးချမ်းအေး။

အယူခံတရားပြိုင်အတွက် ။ ။ ဦးတင်ဦးနှင့် ဦးဘိုးသာ။

* ၁၉၇၃ ခုနှစ်၊ တရားမ ပထမအယူခံမှုအမှတ် ၁၁။
† ၁၉၇၃ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၅ တွင်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်ပြည်သူ့ တရားရုံး ၏ ချမှတ်သော ဒီကရီကိုအယူခံဝင်မှု။

အယူခံတရားလိုဦးခင်မောင်မြင့်နှင့် အယူခံ တရားပြိုင် အမှတ် (၁) မှ (၉) တို့မှာ မော်လမြိုင်မြို့နေ ကွယ်လွန်သူ ဆရာဝန်ကြီး ဒေါက်တာ ဆွန်ဒရွန်၏အစ်ကိုနှင့် ညီမမှ မွေးဖွားသော တူနှင့် တူမများဖြစ်ကြသည်။ အယူခံ တရားပြိုင်အမှတ် (၁၀) မခင်နန်းနွယ်မှာ ဒေါက်တာ ဆွန်ဒရွန်နှင့် ၎င်း၏ဇနီး ဒေါ်နုနုတို့၏ မွေးစားသမီးဖြစ် သည်ဟု အဆိုရှိသည်။ အယူခံ တရားပြိုင်အမှတ် (၁၁) ဒေါ်အေးမှာ ဒေါ်နုနု၏ ညီမဖြစ်ပြီး၊ အယူခံ တရားပြိုင်အမှတ် (၁၂) ဦးမောင်တင်မှာ ဒေါ်နုနု၏မောင် မခင်နန်းနွယ်၏ ဖခင်အရင်းဖြစ်သည်။

ဦးခင်မောင်မြင့်
(ခေါ်)
ဆီဗာလင်ဂန်
ဆာဗေး
နှင့်
ကိုကို(ခေါ်)
ချင်းနယား
ဆာဗေးပါ
၁၃ ဦး။

မွန်ပြည်နယ်တရားရုံး၊ တရားမကြီးမှု အမှတ် ၁၅/၇၃ တွင် အယူခံတရားလို ဦးခင်မောင်မြင့်တဦးတည်းက တရားလို ပြုလုပ်၍၊ ကွယ်လွန်သူ ဒေါက်တာဆွန်ဒရွန်၏ အမေပစ္စည်းများကို တရားရုံးမှ စီမံအုပ်ချုပ် ခဲ့ဝေပေးရန် အယူခံ တရားပြိုင်များ အပေါ် တရားစွဲဆိုခဲ့သည်။ ထို့နောက် မူလအမှုတွင် တရားပြိုင်အမှတ် (၁၃) ဖြစ်သည့် မစန်းစန်းဆိုသူကိုလည်း တရားရုံးက အမှုတွင် တရားပြိုင်အဖြစ်ဖြင့် ထည့်သွင်းခဲ့သည်။ မစန်းစန်းက ၎င်းသည် ဒေါက်တာ ဆွန်ဒရွန်၏ ကိတ္တိမမွေးစားသမီး ဖြစ်သည်ဟု အဆိုရှိခဲ့သည်။

အမှု စွဲဆိုရာ၌ အယူခံတရားလို ဦးခင်မောင်မြင့်က ဒေါက်တာ ဆွန်ဒရွန်မှာ ဟိန္ဒူဘာသာကိုကိုးကွယ်သူဖြစ်၍၊ ၎င်းနှင့်အတူတကွ ဒေါက်တာဆွန်ဒရွန်၏ တူမများ သာလျှင် အမေစား အမေခံများဖြစ်ကြ၍၊ ၎င်းတို့အား ဒေါက်တာဆွန်ဒရွန်၏ အမေပစ္စည်းများကို ခွဲဝေပေးရန် စွဲဆိုခြင်းဖြစ်သည်။ အယူခံ တရားပြိုင်အမှတ် (၁၀)၊ (၁၁)နှင့်(၁၂) တို့က ဒေါက်တာ ဆွန်ဒရွန်သည် ဟိန္ဒူဘာသာကိုကိုးကွယ်သူမဟုတ်ပါ။ အသက်ရှင်စဉ်က ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာကိုကိုးကွယ်သူတဦး အဖြစ်ဖြင့် သေဆုံးခဲ့ပါသည်။ အယူခံတရားပြိုင်အမှတ် (၁၀) မခင်နန်းနွယ်မှာ၊ ဒေါက်တာဆွန်ဒရွန်နှင့် ဒေါ်နုနုတို့၏ ကိတ္တိမမွေးစားသမီး ဖြစ်သောကြောင့် ၎င်းသာ တဦးတည်းသော အမေဆက်ခံထိုက်သူ ဖြစ်ပါသည်ဟု ချေပခဲ့ကြသည်။

အမှုကို မွန်ပြည်နယ် တရားရုံးက ကြားနာ စစ်ဆေးပြီးနောက်၊ ဒေါက်တာ ဆွန်ဒရွန်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်ကြောင်း၊ မခင်နန်းနွယ်မှာ ဒေါက်တာ ဆွန်ဒရွန်နှင့် ဒေါ်နုနုတို့၏ ကိတ္တိမ မွေးစားသမီးဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ၊ မခင်နန်းနွယ်မှာ တဦးတည်းသော အမေစား၊ အမေခံဖြစ် ကြောင်း ဆုံးဖြတ်လျက်၊ အယူခံ တရားလို၏အမှုကို ပလုပ်ခဲ့သည်။ သို့ဖြစ်၍ ဤအယူခံ မှုကို တင်သွင်းခြင်းဖြစ်သည်။

† ၁၉၇၆

ဦးခင်မောင်မြင့်
(ခေါ်)
ဆီပာလင်ဂန်
ဆာပေး

နှင့်
ကိုကို(ခေါ်)
ချင်းနုယား
ဆာပေး ပါ
၁၃ ဦး။

အယူခံ တရားပြိုင်အမှတ် (၁၃) မစန်းစန်းမှာ၊ ဒေါက်တာ ဆွန်ဒရွန်၏ မွေးစား သမီးမဟုတ်ဟု မှန်ပြည်နယ်တရားရုံးက ဆုံးဖြတ်ထားသော်လည်း မစန်းစန်းက အယူခံ တင်သွင်းခြင်း မပြုချေ။ သို့ဖြစ်၍ ၎င်းအား မွေးစားသည် ဆိုသောပြဿနာကို ဤအယူခံမှုတွင် စဉ်းစားရန် မလိုတော့ပေ။

ဤအယူခံမှုတွင် ဆုံးဖြတ်ရန်အဓိကအချက်မှာ ကွယ်လွန်သူ ဒေါက်တာဆွန်ဒရွန်မှာ ဟိန္ဒူဘာသာကို ကိုးကွယ်သူ ဖြစ်သလော၊ သို့မဟုတ် ဗုဒ္ဓဘာသာကို ကိုးကွယ်သူ ဖြစ်သလောဟူသော အချက်ပင်ဖြစ်သည်။ လူတိုင်းတယောက်သည် မည်သည့်ဘာသာ ကို သက်ဝင်ယုံကြည်သည်ဆိုသည့်အချက်မှာ၊ ထိုသူ၏ စိတ်တွင်းသဏ္ဍာန်၌ ဖြစ်ပေါ် သည့်အချက်ဖြစ်၍ လွယ်ကူစွာ ကောက်ယူ ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။ လူတိုင်း ဇာယောက်စိတ်အတွင်းသို့ ဝင်ကြည့်နိုင်စွမ်း မရှိသဖြင့်၊ ထိုသူသည် မည်သည့်ဘာသာ၌ သက်ဝင်ယုံကြည်သည်ကို ၎င်း၏ နောက်ကြောင်းသမိုင်း၊ ကိုယ်အမူအရာ၊ နှုတ်အမူ အရာနှင့် မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းစသည့် ပတ်ဝန်းကျင် အခြေအနေကို ထည့်သွင်း စဉ်းစားပြီးမှသာ မည်သည့်ဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ ကြောင်း အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပေသည်။

ဒေါက်တာ ဆွန်ဒရွန်သည် တမေလ်ဟိန္ဒူ မိဘနှစ်ပါးမှ မွေးဖွားခဲ့သူတိုင်း ဖြစ် ကြောင်းမှာ အငြင်းမထွက်ချေ။ ၎င်းသည် အသက်ရှင်စဉ်အခါက ဗုဒ္ဓဘာသာကို သက်ဝင် ကိုင်းရှိုင်းခဲ့သူ တိုင်းဖြစ်ကြောင်း မှန်သည်ဟု အယူခံ တရားလိုက ဝန်ခံခဲ့ သည်။ သို့ရာတွင် ဒေါက်တာ ဆွန်ဒရွန်သည် အသက်ရှင်စဉ်အခါက ဟိန္ဒူဘာသာကို လည်း အမြဲကိုးကွယ်ပြီး၊ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်သူဖြစ်သဖြင့်၊ ၎င်း၏အမေ ပစ္စည်းများကို ဟိန္ဒူဘာသာ ဥပဒေအရ သော်လည်းကောင်း၊ ဗုဒ္ဓဘာသာဓလေ့ ထုံးထမ်းအရသော်လည်းကောင်း စီရင်ဆုံးဖြတ်ခြင်း မပြုပဲ၊ မြန်မာနိုင်ငံ ဥပဒေများ၊ အက်ဥပဒေပုဒ်မ ၁၃ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း တရားမျှတမှု ညီမျှမှုနှင့်ကောင်း သောစေတနာ ထားရှိမှုများအရ ဆုံးဖြတ်သင့်ပါသည်ဟု အယူခံ တရားလို၏ ရှေ့နေ ကြီးက တင်ပြခဲ့ပါသည်။

မူလအမှုတွဲရှိ သက်သေခံချက်များနှင့် သက်သေခံစာရွက်စာတမ်းများကို စိစစ် သုံးသပ်လိုက်သည့်အခါ၊ ဒေါက်တာဆွန်ဒရွန်သည် အသက်ရှင်စဉ်အခါက ဗုဒ္ဓဘာသာ ကို ကိုးကွယ်ခဲ့ပြီး ကွယ်လွန်အနိစ္စရောက်စဉ်အခါက ဗုဒ္ဓဘာသာဝင် တိုင်းဖြစ်ကြောင်း ထင်ရှားသည်ဟု ကျွန်ုပ်တို့ ယူဆသည်။ ဒေါက်တာ ဆွန်ဒရွန်သည် ဗုဒ္ဓဘာသာဘုရား သံဃာများကိုရိုခိုးကန်တော့ခြင်း၊ နေ့စဉ်လိုပင်သံဃာများအတွက် ဆွမ်းပို့ခြင်း၊ သံဃာ များအား နေအိမ်သို့ ပင့်ဖိတ်၍ ဆွမ်းကြွေးခြင်း၊ ပရိတ်တရားတော် နာခြင်း စသည့်

နိစ္စတတ် ကုသိုလ်ကောင်းမှုများသာမက ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း ပိဋကတ်သုံးပုံ လှူဒါန်းခြင်းစသည် မြောက်မြားစွာသော ဒါနကုသိုလ်၊ နိပေါဘုန်းကြီး ဦးသုမင်္ဂလသာမိနှင့် ဆရာတော် ဦးကုမာရတိအတွက် ပစ္စည်းဒါယကာ ခံယူခြင်း၊ မိမိကိုယ်တိုင် ရဟန်းဘောင်သို့ တက်ရောက်ခြင်းစသော သီလကုသိုလ်၊ အကြိမ်ကြိမ် တရားထိုင်ခြင်း၊ မိမိသေဆုံးသည်တိုင် တရားအားထုတ်သွားခြင်းစသော ဘာဝနာ ကုသိုလ်၊ အစုစုတို့ကြောင့် ဒေါက်တာ ဆွန်ဒရွန်မှာ ဗုဒ္ဓဘာသာကိုးကွယ်သူ တဦးဖြစ် သည်ဟု ယူဆရမည်ဖြစ်ပေသည်။ ဒေါက်တာ ဆွန်ဒရွန်သည် ဟိန္ဒူဘာသာကို ကိုးကွယ်သူ ဖြစ်ကြောင်းဖြင့် အယူခံတရားလိုဘက်မှ တင်ပြထားသော သက်သေခံချက် များမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်ကြောင်းဖြင့် အယူခံတရားခံများဘက်မှ တင်ပြ သော သက်သေခံချက်များနှင့် နှိုင်းစာလျှင် မပြောပလောက်ပေ။ ဒေါက်တာဆွန်ဒရွန် သည် ဟိန္ဒူဘာသာကို၊ ဘာသာရေးအရမဟုတ်ပါ၊ လူမှုရေးအရသာ ဆောင်ရွက်ခဲ့သည် ဟု ယူဆရန် ရှိပေသည်။

၁၉၇၆ ၊
ဦးခင်မောင်မြင့်
(ခေါ်)
ဆီဗာလင်ဂန်
ဆာဗား
နှင့်
ကိုကို (ခေါ်)
ချင်းနယား
ဆာဗား ပါ
၁၃ ဦး။

အယူခံ တရားလိုဘက်မှ ဒေါက်တာဆွန်ဒရွန်သည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာကို ကိုးကွယ်ခဲ့သူ တဦးဖြစ်ကြောင်း တင်ပြခဲ့သည်။ သို့သော် ဒေါက်တာ ဆွန်ဒရွန်သည် သာမန် ဗုဒ္ဓဘာသာဝင်တဦးထက် လွန်ကဲ၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်း၊ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အထိပ် ကောင်းမှု ကုသိုလ်တည်းဟူသော သာသနာ ဘောင်သို့ ကိုယ်တိုင်ဝင်ရောက်ခြင်း၊ အကြိမ်ကြိမ်အဖန်ဖန် တရားအားထုတ်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား တန်းတင်ခြင်း (သက်သေခံအမှတ် ၁၅ ကိုကြည့်ပါ) ဗုဒ္ဓအာသာ ရဟန်းသံဃောတော်များကို ဆည်းကပ်ကိုးကွယ်ခြင်း၊ မိမိကိုယ်တိုင် မိမိသည် ဗုဒ္ဓ ဘာသာဟု ကြေငြာခြင်းစသည့် အကြောင်းရပ်များအရ၊ ဒေါက်တာ ဆွန်ဒရွန်သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဖြစ်သည်မှတစ်ပါး အခြားတနည်းအားဖြင့် ယူဆရန် အ ကြောင်းမရှိပေ။

ဒေါက်တာ ဆွန်ဒရွန်သည် ဗုဒ္ဓဘာသာကိုးကွယ်သူ ဖြစ်သဖြင့် ၎င်း၏ အမေ့ကို ဆက်ခံခြင်းကိစ္စမှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်သာ သက်ဆိုင်မည် ဖြစ်သည်။ ဒေါက်တာ ဆွန်ဒရွန်သည် နိုင်ငံခြားသားဖြစ်သည့် တမေလ်လူမျိုး ဖြစ်လင့်ကစား ၎င်းသည် မြန်မာပြည်တွင် မွေးဖွားပြီး၊ မြန်မာပြည်တွင်း အရိုးထုတ်ရန် ရည်ရွယ်ချက် ဖြင့် နေထိုင်လာပြီး မြန်မာပြည်တွင်ပင် အရိုးထုတ်ခဲ့သည့် ဗုဒ္ဓဘာသာ နိုင်ငံခြားသား ဖြစ်သဖြင့်၊ ၎င်း၏အမေဆက်ခံခြင်းကိစ္စအဝဝကို မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ သာ စီရင်ဆုံးဖြတ်ရမည်။ ထို့ကြောင့် ၎င်းသေဆုံးသည့်အခါ၊ ၎င်း၏ဇနီး ဒေါ်နုနု တဦးတည်းသာ အမေ့ဆက်ခံထိုက်သူ ဖြစ်သည်။ ဒေါ်နုနုသေဆုံးသွားပြီးနောက်၊

၁၉၇၆

ဦးခင်မောင်မြင့်
(ခေါ်)၊
ဆီဗာလင်ဂန်
ဆာဗေး
နှင့်
ကိုကို(ခေါ်)
ချင်းနယား
ဆာဗေး ပါ
၁၃ ဦး။

ယင်းပစ္စည်းများကို ဒေါ်နုနု၏ အမွေစား အမွေခံများကသာလျှင် အမွေဆက်ခံထိုက်
သည်။ အယူခံတရားလိုက ဒေါက်တာ ဆန်ဒရွန် ကျန်ရစ်ခဲ့သည့် အမွေပစ္စည်းများကို
တရားရုံးက စီမံအုပ်ချုပ် ခဲ့ဝေပေးရန် တရားစွဲဆိုသည့်အခါကပင် ဒေါက်တာဆွန်ဒရွန်
၏ အမွေပစ္စည်းများဟူ၍ မတည်ရှိတော့ချေ။ ဒေါက်တာဆွန်ဒရွန် သေဆုံးသည့်အခါ
က တည်ရှိသည့်ပစ္စည်းများမှာ ဒေါ်နုနုတစ်ဆင့်၊ ဒေါ်နုနုသေဆုံးပြီးနောက် ဒေါ်နုနု၏
အမွေစား အမွေခံများက ဆက်ခံပြီးဖြစ်သည်။ ထို့ကြောင့် ဤအမှုကို အစကတည်းက
စွဲဆိုရန် အကြောင်းမရှိသည့်အတွက်၊ မွန်ပြည်နယ်တရားရုံးက ဤအမှုကို ပလပ်ခဲခြင်း
မှာ မှန်ကန်သည်။ သို့သော် မွန်ပြည်နယ်တရားရုံး အနေနဲ့ အမှုကို ပလပ်ရာတွင် အယူခံ
တရားပြိုင်အမှတ် (၁၀) မခင်နန်းနွယ်သည် ဒေါက်တာ ဆွန်ဒရွန်နှင့် ဒေါ်နုနုတို့၏
ကိစ္စိမမွေးစားသမီး ဖြစ်သည်ဟု အကြောင်းပြခဲ့ခြင်းမှာ မှာယွင်းပေသည်။

အထက်ဖော်ပြပါ အကြောင်းများကြောင့် ဤအယူခံမှုကို စရိတ်နှင့်တကွ ပလပ်
လိုက်သည်။ တရားရုံး အဆင့်ဆင့်၏ တရားစရိတ်များကို အယူခံတရားလိုက ကျခံ
စေရန် အမိန့်ချမှတ်သည်။ ရွှေနေစရိတ် ၃၄၀ ကျပ်သတ်မှတ်သည်။

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးသန့်စင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးချစ်သွန်း

နှင့်

၁။ မောင်ညွန့်ဝေ (ခေါ်) မောင်လူ ၂။ ဦးမြ *

† ၁၉၇၆

ဖေဖော်ဝါရီလ
၁၇ ရက်။

မွေးစားမိခင်နှင့်အတူမနေပဲ၊ ရံဖန်ရံခါမျှသာဆက်သွယ်မှုရှိသော အပတ်ဦးမွေးစားသားဟု အမည်ခံ
သူတွင် မွေးစားမိခင်၏အမွေကိုဆက်ခံခွင့်ရှိမရှိ။

ဆုံးဖြတ်ချက်။ ။၁၉၅၆ ခုနှစ်ကစ၍ မောင်ညွန့်ဝေသည် ဒေါ်အေး၏အိမ်တွင် အတူလာ
နေခဲ့သည်။ ထိုအချိန်အခါက မောင်ညွန့်ဝေသည် အသက် ၂၄ နှစ်ရှိပြီး သင်္ကန်းဝတ်နေယင်းမှ
သင်္ကန်းစွန့်ပြီး အတူလာနေခြင်းဖြစ်သည်။ ဒေါ်အေးက၎င်းအား မွေးစားသည်ဟုအဆိုရှိသည်။
၁၉၆၁ ခုနှစ်တွင် မောင်ညွန့်ဝေသည်အိမ်ထောင်ကျပြီး ဒေါ်အေးနှင့်ခွဲနေခဲ့သည်။ ထိုအိမ်ထောင်နှင့်
၈ လလောက်ပေါင်းပြီးကဲ့သို့သားသည်အခါ ဒေါ်အေးထံတွင်ပြန်၍နေခဲ့သည်။ ထို့နောက် ၂ နှစ်ခန့်
အကြာလောက်တွင် မောင်ညွန့်ဝေသည် မခင်ထွေးဆိုသူနှင့် နောက်အိမ်ထောင်ပြုခဲ့သည်။ ထိုကဲ့သို့
နောက်ထပ်အိမ်ထောင်ပြုပြီး၊ ၁၉၆၅ ခုနှစ်တွင် ဒေါ်အေး၏ အိမ်ပေါ်မှ လင်မယားနှစ်ယောက်
ဆင်းသွားပြီး တခြားနေထိုင်ခဲ့ကြသည်။ ဒေါ်အေးသည် ၁၉၆၈ ခုနှစ်တွင် ကွယ်လွန်အနိစ္စ
ရောက်ခဲ့သည်။ မောင်ညွန့်ဝေသည် ဒေါ်အေး၏အိမ်ပေါ်မှဆင်းသွားသည့်နေ့မှ ဒေါ်အေးသေသည်
အထိ၊ သုံးနှစ်အတွင်း ဒေါ်အေးထံသို့ ၃ ခေါက်ခန့်လာကြောင်းသာ သက်သေအထောက်အထားအရ
ပေါ်လွင်သည်။ အထက်တွင်ဖော်ပြသည့်အချက်များကို ထောက်ရှုခြင်းအားဖြင့် မောင်ညွန့်ဝေ
သည် ဒေါ်အေး၏ အပတ်ဦးမွေးစားသားဖြစ်သည်ဟု ဆိုစေပြီး ၎င်းသည် ဒေါ်အေး၏အမွေကို
ဆက်ခံထိုက်သူတဦးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ၊ အပတ်ဦး
သားသမီးများသည် မွေးစားသည့်မိဘနှင့် တခြားစီခွဲနေလျှင် အမွေဆက်ခံခွင့်မရှိဟု ပြဋ္ဌာန်းထား
သည်။

အယူခံတရားလိုအတွက် ။ ဒေါ်မြမြအေး။

အယူခံတရားပြိုင်အတွက် ။ ဦးဝင်းကြည်။

* ၁၉၇၄ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၅။
† ၁၉၇၃ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁ တွင်၊ တောင်ငူမြို့၊ တိုင်းတရားသူကြီးအဖွဲ့
(၁) ရုံး၏ချမှတ်သော ဆုံးဖြတ်ချက်ကိုအယူခံဝင်မှု။

၁၉၇၆
 ဦးချစ်ထွန်း
 နှင့်
 ၁။မောင်ညွန့်
 ၀ (ခေါ်)
 မောင်လူ
 ၂။ဦးမြ။

အယူခံတရားလို ဦးချစ်ထွန်းက သူသည် ကွယ်လွန်သူ ဒေါ်အေးဆိုသူ၏ တဦး
 တည်းသော အမွေစား အမွေခံဖြစ်ကြောင်း သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၄၂ အရ
 မြက်ဟ ကြေငြာပေးရန် တောင်ငူမြို့၊ ပဲခူးတိုင်းတရားရုံး တရားမကြီးမှု အမှတ် ၁/၇၃
 တွင်အယူခံ တရားပြိုင် မောင်ညွန့်ဝေအပေါ် တရားစွဲဆိုခဲ့သည်။ မူလရုံး အယူခံ
 တရားပြိုင်အမှတ် (၁) မောင်ညွန့်ဝေမှာ ဒေါ်အေး၏ အမွေခံထိုက်သော အပတိဋ္ဌ
 မွေးစားသားဟူ၍လည်းကောင်း၊ မူလမှုတွင် မပါသည့် အယူခံတရားပြိုင် အမှတ် (၂)၊
 ဦးမြသည် ဒေါ်အေး၏ ကွယ်လွန်သူခင်ပွန်း ဦးချစ်သွင်၏တူ တဝမ်းကွဲတော်သူဖြစ်ပြီး၊
 ဒေါ်အေးနှင့်ယခင်ကအတူတကွ နေခဲ့ပြီးစောင့်ရှောက်ထားသဖြင့်အမွေဆက်ခံထိုက်သူ
 ဟူ၍လည်းကောင်း၊ အဆုံးအဖြတ်ပေးပြီး အယူခံတရားလို ဦးချစ်ထွန်းစွဲဆိုသည့်အမှုကို
 စရိတ်နှင့်တကွပလပ်လိုက်သည်။ ယင်းအမိန့်ကို မကျေနပ်၍၊ ဤအယူခံမှု တင်သွင်း
 ခြင်းဖြစ်သည်။

အယူခံ တရားလို၊ အယူခံ တရားပြိုင်များနှင့် ကွယ်လွန်သူ ဒေါ်အေးတို့မှာ
 ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်ကြသည်။ အယူခံတရားလို ဦးချစ်ထွန်းသည် ကွယ်
 လွန်သူ ဒေါ်အေး၏အစ်ကို အရင်းဖြစ်ကြောင်း အငြင်းမထွက်ချေ။ သို့သော် အယူခံ
 တရားပြိုင်၊ မောင်ညွန့်ဝေမှာ ဒေါ်အေး၏ အပတိဋ္ဌမွေးစားသားဟု အဆိုရှိသည့်အ
 တွက်၊ ဦးချစ်ထွန်းသည် ဒေါ်အေး၏ တဦးတည်းသော အမွေဆက်ခံထိုက်သူ ဟုတ်
 မဟုတ်ဟု စဉ်းစားရန်ရှိသည်။

၁၉၅၆ ခုနှစ်ကစ၍ မောင်ညွန့်ဝေသည် ဒေါ်အေး၏အိမ်တွင် အတူလာနေခဲ့သည်။
 ထိုအချိန်အခါက မောင်ညွန့်ဝေသည် အသက် ၂၄ နှစ်ရှိပြီး သင်္ကန်းဝတ်နေယင်းမှ
 သင်္ကန်းကိုစွန့်ပြီး အတူလာနေခြင်း ဖြစ်သည်။ ဒေါ်အေးက ၎င်းအားမွေးစား
 သည်ဟု အဆိုရှိသည်။ ၁၉၆၁ ခုနှစ်တွင် မောင်ညွန့်ဝေသည် အိမ်ထောင်ကျပြီး
 ဒေါ်အေးနှင့် ခွဲနေခဲ့သည်။ ထိုအိမ်ထောင်နှင့် ၈ လလောက်ပေါင်းပြီး ကဲ့သွားသည့်
 အခါ ဒေါ်အေးထံတွင် ပြန်၍နေခဲ့သည်။ ထို့နောက် ၂ နှစ်ခန့်အကြာလောက်တွင်
 မောင်ညွန့်ဝေသည် မခင်ထွေးဆိုသူနှင့် နောက်ထပ် အိမ်ထောင်ပြုခဲ့သည်။ ထိုကဲ့သို့
 နောက်ထပ် အိမ်ထောင်ပြုပြီး၊ ၁၉၆၅ ခုနှစ်တွင် ဒေါ်အေး၏ အိမ်ပေါ်မှ လင်မယား
 နှစ်ယောက်ဆင်းသွားပြီး တခြားနေထိုင်ခဲ့ကြသည်။ ဒေါ်အေးသည် ၁၉၆၈ ခုနှစ်တွင်
 ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ မောင်ညွန့်ဝေသည် ဒေါ်အေး၏ အိမ်ပေါ်မှ ဆင်းသွား
 သည့်နေ့မှ ဒေါ်အေးသေသည့်အထိ သုံးနှစ်အတွင်း ဒေါ်အေးထံသို့ ၃ ခေါက်ခန့်
 လာကြောင်းသာ သက်သေအထောက်အထားအရ ပေါ်လွင်သည်။ အထက်တွင်ဖော်ပြ
 ထားသည့် အချက်များကို ထောက်ရှုခြင်းအားဖြင့် မောင်ညွန့်ဝေသည် ဒေါ်အေး၏
 အပတိဋ္ဌမွေးစားသား ဖြစ်သည်ဟု ဆိုစေဦး၊ ၎င်းသည် ဒေါ်အေး၏အမွေကို ဆက်ခံ

ထိုက်သူတဦး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့လေ့ထုံးထမ်းဥပဒေအရ၊ အပတ်ဥသားသမီးများသည် မွေးစားသည့်မိဘနှင့် တခြားစီခွဲနေလျှင် အမွေဆက်ခံခွင့် မရှိဟု ပြဋ္ဌာန်းထားသည်။ မောင်ညွန့်ဝေသည် ဒေါ်အေးအိမ်မှ ဆင်းသွားပြီးနောက် ဒေါ်အေးသေသည်အထိ ၃ ခေါက်လောက်သာ ရောက်ကြောင်း၊ မွေးစားမိခင်ကို မပြုစုနိုင်ခဲ့ကြောင်းနှင့် သေဆုံးပြီးမှ ရောက်လာကြောင်း ဝန်ခံထားသည်။ ထိုအချက် များကို ကြည့်ခြင်းအားဖြင့် မောင်ညွန့်ဝေသည် မွေးစားမိခင်နှင့် ရံဖန်ရံခါမျှသာ ဆက်သွယ်မှုရှိကြောင်း ထင်ရှားသည်။

၁၉၇၆
 ဦးချစ်ထွန်း
 နှင့်
 ၁။ မောင်ညွန့်ဝေ
 (ဒေါ်) မောင်လူ
 ၂။ ဦးမြ

အယူခံ တရားပြိုင်အမှတ် (၂) ဦးမြသည် ဒေါ်အေးမသေခင်က သေဆုံးသွားသည့် ဒေါ်အေး၏ခင်ပွန်း ဦးချစ်သွင်၏တူ ဖြစ်သည်။ ထို့ကြောင့် ဒေါ်အေး၏အမွေကို ဆက်ခံခွင့်ရှိသူတဦး မဟုတ်ပေ။

သို့ဖြစ်၍ အယူခံတရားလို ဦးချစ်ထွန်းတဦးတည်းသာ ဒေါ်အေး၏အမွေကို ဆက်ခံ ပိုင်ခွင့်ရှိသည် ဖြစ်သဖြင့်၊ ဤအယူခံကို ခွင့်ပြုပြီး၊ ဦးချစ်ထွန်းစွဲဆိုသည့်အမှုကို စရိတ်နှင့် တကွ ဒီကရီချမှတ်ပေးလိုက်သည်။ ရုံးအဆင့်ဆင့်တို့၏ တရားစရိတ်များကို အယူခံ တရားပြိုင်အမှတ် (၁)က ကျခံစေရန် အမိန့်ချမှတ်သည်။

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးစိုးလှိုင်၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်နှင့် ဦးကြည်မြတို့ပါဝင်သော ဗဟိုတရား
စီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆

ဇူလိုင်လ
၂ ရက်

ဦးချစ်မောင် (ခေါ်) မုရုဂေဆန်း

နှင့်

အတွင်းဝန် (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရုံး) *

သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ စွဲဆိုသည့် အမှုတွင် တောင်းဆိုသည့် သက်သာခွင့်ကို
ပေးရန် လိုမလို။

ဆုံးဖြတ်ချက်။ ။ တရားလိုသည် သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့
ခြင်းဖြစ်သည်။ သီးခြားသက်သာခွင့် ဥပဒေသည် တရားမျှတမှုနှင့် စပ်လျဉ်းသည့် အခြေခံ သဘော
တရားများပေါ်တွင် အခြေခံထားရာ၊ ထိုအခြေခံ သဘောတရား များအရ၊ တရားမျှတမှုသက်သာ
ခွင့်ကို လိုလားသူသည် မိမိကိုယ်တိုင် အပြစ်ကင်းမဲ့ သန့်ရှင်းမှု ရှိရန် လိုသည်။ ထို့အပြင် သီးခြား
သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ၊ တရားစွဲဆိုသည့် အမှုများ၌ တရားရုံးသည် ဆင်ခြင်တုံတရား
ကို အသုံးပြုရန် သင့်လျော်သည်ဟု ထင်မြင်မှသာလျှင် သက်သာခွင့် ပေးသည်။ အခါခပ်သိမ်း
တရားလိုတောင်းဆိုသည့် သက်သာခွင့်ကို ပေးရမည်ဟု ဥပဒေပြဋ္ဌာန်းထားချက် မရှိပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ အစက တရားလိုသည် အမျိုးသား မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်
ထားခဲ့သူဖြစ်သည်။ မိမိသဘောဖြင့် မိမိ၏ အကျိုးစီးပွား အခြေစိုက်မည်ဟု ကြံစည်ပြီး နိုင်ငံခြား
သား မှတ်ပုံတင်လက်မှတ်ကို ထုတ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပြစ်စွဲ စီရင်ခြင်း ခံရသည့် အတွက်
ပြည်နှင့်ဒဏ် အမိန့် ချမှတ်မှသာလျှင် တရားရုံးသို့ လာရောက်၍၊ သက်သာခွင့် တောင်းဆိုခြင်း
ဖြစ်သည်။ ဤကဲ့သို့ ပြုမူချက်များမှာ သဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ အပြစ်ကင်းမဲ့ သန့်ရှင်းမှု
ရှိခြင်းဖြစ်သည်ဟု မဆိုနိုင်ပေ။

အယူခံတရားလိုအတွက်။ ။ ဒေါ်မြမြအေး။

အယူခံတရားပြိုင်အတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) မစ္စတာ အက်စ် ကေ ဂိုဏ်း။

* ၁၉၇၀ ခုနှစ်၊ တရားမပထမအယူခံမှု အမှတ် ၅။

† ၁၉၆၉ ခုနှစ်၊ တရားမကြီးမှု အမှတ် ၂၂ တွင်၊ နိုင်ငံတော် တရားရုံးချုပ်၊ မူလဘက်ရုံး၏
ချမှတ်သော ဒီကရီကို အယူခံဝင်မှု။

အယူခံတရားလို ဦးချစ်မောင် (ခေါ်) မူရုဂေဆန်းက သူသည် မြန်မာပြည်တွင် မွေးဖွားပြီး ဘိုးဘွားစဉ်ဆက်မှစပြီး မြန်မာပြည်တွင် နေထိုင်ခဲ့ကြသူများ ဖြစ်သဖြင့် တိုင်းရင်းသားဖြစ်မှု ဥပဒေ ပုဒ်မ ၄ (၂) အရ၊ ပြည်ထောင်စု မြန်မာ နိုင်ငံသားဖြစ်ကြောင်းနှင့် မိမိအပေါ်၌ အယူခံ တရားပြိုင်က ချမှတ် ထားသည့် ပြည်နှင့်ဒဏ် အမိန့်သည် တရားမဝင်ကြောင်း မြက်ဟကြေငြာသည့် ဒီကရီကို ချမှတ်ပေးရန် သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ၊ ယခင် တရားရုံးချုပ် မူလဘက် ဌာနခွဲ (၁) တွင် တရားစွဲဆိုခဲ့သည်။ မူလရုံးက အမှုကို စစ်ဆေးကြားနာပြီး ပလပ်လိုက်သည်။ ယင်း အမိန့်ကို မကျေနပ်၍၊ ဤအယူခံမှု တင်သွင်းခြင်း ဖြစ်သည်။

ဦးချစ်မောင် (ခေါ်) မူရုဂေဆန်း နှင့် အတင်းဝန် (လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရုံး) ။

အယူခံ တရားလိုသည် မူလ အစက တိုင်းရင်းသား မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်သူ တဦးဖြစ်သည်။ ထို့နောက် ၁၉၆၀ ခုနှစ်တွင် ၎င်း၏ ပုံသဏ္ဍာန် အားဖြင့် ကုလားလူမျိုးဟု ထင်မြင်စရာ အကြောင်းရှိသည်ဟု ဆိုပြီး၊ နိုင်ငံသားဖြစ်မှု ဥပဒေ ပုဒ်မ ၆ (၁) အရ၊ လျှောက်ထားခဲ့သည်။ လုပ်ငန်းများ နိုင်ငံပိုင် ပြုလုပ်ပြီးနောက် ၁၉၆၄ ခုနှစ်တွင်၊ အယူခံ တရားလိုသည်၊ စီးပွားရေး ကျဆင်းသဖြင့် အိန္ဒိယ ပြည်သို့ သွားပြီး အခြေစိုက်ရန် ကြံရွယ်ချက်ဖြင့် နိုင်ငံခြားသား လက်မှတ်ကို ထုတ်ယူခဲ့သည်။ ထို့နောက် အယူခံ တရားလိုသည်။ နိုင်ငံခြားငွေ လဲလှယ်မှု ကြီးကြပ်ရေး ဥပဒေအရ၊ အပြစ်ထင်ရှား စီရင်ခြင်း ခံခဲ့ရသည်။ ထိုကဲ့သို့ အပြစ် ချမှတ်ခြင်း ခံရသည့် အတွက် လူငယ်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင် ဌာနက အယူခံ တရားလို အား ၁၉၆၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ မြန်မာပြည်မှ ထွက်ခွာသွားရန် ပြည်နစ်ဒဏ် အမိန့် တရပ်ကို ချမှတ်ခဲ့သည်။ ဤအချက်များမှာ အငြင်းမပွားသော အချက်များ ဖြစ်သည်။

မူလတရားရုံးက အမှုကို စစ်ဆေးပြီး အကြောင်း အချင်းအရာ အချက် အလက် များအပေါ် အဆုံးအဖြတ် မပေးပဲ အယူခံ တရားလိုသည် ၎င်းတရားစွဲ တောင်းဆိုသည့် သက်သာခွင့်ကို မရသင့်ဟု ဆုံးဖြတ် ပေးခဲ့ခြင်းကို တွေ့ရသည်။ မူလ ရုံးက တရားစွဲဆိုသည့်အမှု သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ၊ စွဲဆိုသည့် အမှုဖြစ်သည်။ သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ၊ တရားရုံးမှ သက်သာခွင့် ပေးခြင်းမှာ တရားမျှတမှု အပေါ် အခြေတည်၍ ပေးခြင်း ဖြစ်သည်။ အယူခံ တရားလို သည် အမှုကို စွဲဆိုရာ၌ မိမိအနေဖြင့် အပြစ် ကင်း သန့်ရှင်းစွာဖြင့် စွဲဆို ခဲ့ခြင်း မဟုတ်၊ ထို့ကြောင့် သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ၊ ဒီကရီကို မရထိုက်ဟု ဆုံးဖြတ် ခဲ့သည်။

၁၉၇၆

ဦးချစ်မောင်
(ခေါ်)
မူရုဂေဆန်း
နှင့်
အတွင်းဝန်
(လှောင်မှုကြီး
ကြပ်ရေးနှင့်
အမျိုးသား
မှတ်ပုံတင်ရုံး)။

တရားလိုသည် သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သီးခြားသက်သာခွင့် ဥပဒေသည် တရားမျှတမှုနှင့် စပ်လျဉ်းသည့် အခြေခံသဘောတရားများပေါ်တွင် အခြေခံ ထားရာ၊ ထိုအခြေခံ သဘောတရားများ အရ တရားမျှတမှု သက်သာခွင့်ကို လိုလားသူသည် မိမိကိုယ်တိုင် အပြစ် ကင်းမဲ့သန့်ရှင်းမှု ရှိရန် လိုသည်။ ထို့အပြင် သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုသည့် အမှုများ၌ တရားရုံးသည် ဆင်ခြင် တုံ့တရားကို အသုံးပြု၍ သင့်လျော်သည်ဟု ထင်မြင်မှသာလျှင် သက်သာခွင့် ပေးသည်။ အခါခပ်သိမ်း တရားလို တောင်းဆိုသည့် သက်သာခွင့်ကို ပေးရမည်ဟု ဥပဒေ ပြဋ္ဌာန်းထားချက် မရှိပေ။

အစက တရားလိုသည်၊ အမျိုးသား မှတ်ပုံတင် လက်မှတ် ကိုင်ဆောင် ထားခဲ့သူ ဖြစ်သည်။ မိမိသဘောဖြင့် မိမိ၏ အကျိုးစီးပွား အခြေစိုက်မည်ဟု ကြံစည်ပြီး နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ်ကို ထုတ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပြစ်မှု စီရင်ခြင်းခံရသည့် အတွက် ပြည်နှင့်ဒဏ် အမိန့်ချမှတ် မှသာလျှင် တရားရုံးသို့ လာရောက်၍ သက်သာခွင့် တောင်းဆိုခြင်း ဖြစ်သည်။ ဤကဲ့သို့ ပြုမူချက်များမှာ သဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ အပြစ်ကင်းမဲ့ သန့်ရှင်းမှု ချီးခြင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။

သို့ဖြစ်၍ မူလရုံး၏ အဆုံးအဖြတ်မှာ မှန်ကန်သည်။ ထို့ကြောင့် အယူခံမှုကို ပလပ်လိုက်သည်။ တရားရုံးအဆင့်ဆင့်၏ တရားစရိတ်များကို အယူခံ တရားလိုက ကျခံစေရန် အမိန့်ချမှတ်သည်။ ရွှေနေ စရိတ် ၇၅ ကျပ် သတ်မှတ်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးသန်းစင်နှင့် ဦးစိုးလှိုင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

၁။ ဒေါ်ညွန့်၊ ၂။ မစိန်စိန်၊

နှင့်

ဒေါ်မြမေ *

† ၁၉၇၆

စက်တင်ဘာလ
၉ ရက်။

အိမ်လခပေးရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့သူအား ပေးရန်ကျန်ရှိသည့် ငှားရမ်းခငွေများကိုပေး
သွင်း ခွင့်ပြုသင့် မပြုသင့်

ဆုံးဖြတ်ချက်။ ။ အယူခံတရားလိုတို့သည် အိမ်လခများကို မှန်ကန်စွာပေးရန်တာဝန်ရှိသော်
လည်း ထိုတာဝန်ကို အကြိမ်ကြိမ်ပျက်ကွက်ခဲ့သဖြင့် ၎င်းတို့အားအကြိမ်ကြိမ်တရားစွဲဆိုခဲ့ရသည်။
အကြောင်းမညီညွတ်သဖြင့် သဘောရိုးဖြင့် တကြိမ်တခါပျက်ကွက်ခြင်းကို ခွင့်လွှတ်သင့်သော်
လည်း ကြိမ်ဖန်များစွာပျက်ကွက်ခြင်းကို သဘောရိုးဟု မဆိုနိုင်သဖြင့် ခွင့်မလွှတ်သင့်ပေ။

ထို့ကြောင့် ဤအယူခံမှုကို စရိတ်နှင့်တကွပယ်လုပ်သည်။

အယူခံတရားလိုအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးမြစိန်။

အယူခံတရားပြိုင်အတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးတင်အောင်။

• မန္တလေးမြို့၊ ရတနာဘုမ္မိ အနောက်ရပ်ကွက် အမှတ် ၅၃၄၊ ဦးပိုင်အမှတ် ၁၅ ရှိ
မြေနှင့်အိမ်ကို အယူခံတရားပြိုင် ဒေါ်မြမေထံမှ အယူခံတရားလိုအမှတ် (၁) ဒေါ်ညွန့်
က တလလျှင် ၅၀ နှင့် ငှားရမ်းနေထိုင် လာခဲ့သည်။ အယူခံတရားလို အမှတ် (၂)
မစိန်စိန်သည် ဒေါ်ညွန့်၏ သမီးဖြစ်၍ ဒေါ်ညွန့်၏ ကိုယ်စားလှယ်လည်းဖြစ်သည်။
အယူခံ တရားလိုတို့သည် အိမ်လခများကို ပေးရန်ပျက်ကွက်သဖြင့် အယူခံတရားပြိုင်က
၎င်းတို့အား ငှားရမ်းထားသည့် ဥပစာမှ နှင်ထုတ်လိုမှု စွဲဆိုရာ မန္တလေးမြို့နယ်တရားရုံး
၁၉၆၅ ခုနှစ်၊ တရားမကြီးမှုအမှတ် ၅၁ တွင် အနိုင်ဒီကရီ ရရှိခဲ့သည်။ ထိုဒီကရီအရ
မန္တလေး အရှေ့တောင်မြို့နယ် တရားရုံးက ၁၉၇၃ ခုနှစ်၊ ဇူလိုင်လအမှတ် ၈ တွင်
အယူခံ တရားလိုတို့အား အချင်းဖြစ် ဥပစာမှ ထွက်ခွာသွားရန် အမိန့်ချမှတ်ခဲ့သည်။

* ၁၉၇၅ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၂၀ (မန္တလေး)။

† ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၇ တွင်၊ မန္တလေးမြို့၊ အရှေ့တောင်မြို့နယ် တိုင်းတရား
ရုံး၏ချမှတ်သော အမိန့်ကိုအယူခံဝင်မှု။

၁၉၇၆

၁။ ဒေါ်ညွန့်
၂။ မစိန်စိန်
နှင့်
ဒေါ်မြမေ။

ထိုအမိန့်ကို ပယ်ဖျက်ပေးပါရန် အယူခံတရားလိုတို့က မန္တလေး အရှေ့တောင်မြို့နယ် ရုံးထိုင် မန္တလေးတိုင်း တရားရုံး ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၈ အရ အယူခံ ရာ၌ အရေးနိမ့်သဖြင့် ဗဟိုတရားရုံးသို့ ထပ်မံ၍ အယူခံခြင်းဖြစ်သည်။

အယူခံတရားလိုတို့က မိမိတို့ပေးရန် ကျန်ရှိသည့် ငှားရမ်းခငွေများကို ပေးသွင်း ခွင့်ပြုပြီး မူလဒီကရီ အတည်ပြုခြင်းကို ရပ်ဆိုင်းထားပါရန် ၁၉၆၈ ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၅ အရ လျှောက်ထားသည်။

အယူခံတရားလိုတို့သည် အိမ်လခများကို မှန်ကန်စွာပေးရန် တာဝန်ရှိသော်လည်း ထိုတာဝန်ကို အကြိမ်ကြိမ် ပျက်ကွက်ခဲ့သဖြင့် ၎င်းတို့အား အကြိမ်ကြိမ် တရားစွဲဆို ခဲ့ရသည်။ အကြောင်းမညီညွတ်သဖြင့် သဘောရိုးဖြင့် တကြိမ်တခါ ပျက်ကွက်ခြင်းကို ခွင့်လွှတ်သင့်သော်လည်း ကြိမ်ဖန်များစွာ ပျက်ကွက်ခြင်းကို သဘောရိုးဟု မဆိုနိုင် သဖြင့် ခွင့်မလွှတ်သင့်ပေ။ ယခုအကြိမ်တင် စတင်ပျက်ကွက်သည့်လမှ ရေတွက်လျှင် ၁၀ နှစ်မက ကျော်လွန်နေပြီ ဖြစ်သောကြောင့် ၁၉၆၈ ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၅ အရ ခွင့်ပြုပါလျှင်တရားလွန်စည်းကမ်းမဲ့မှုကို လျစ်လျူရှုရာရောက်မည်ဖြစ်၍ တရားလမ်း မှန်ကန်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဤအယူခံမှုကို စရိတ်နှင့်တကွ ပလပ်ပြီး မူလရုံးနှင့် တိုင်းတရားရုံးတို့၏ အမိန့်များကို အတည်ပြုလိုက်သည်။ ရွှေနေစရိတ် ၅၀ သတ်မှတ်သည်။

တရားမအထွေထွေလျှောက်ထားမှု

ဥက္ကဋ္ဌအဖြစ်ဗိုလ်မှူးကြီး သွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ်ဗိုလ်မှူးကြီးလှမောင်၊ ဦးသန့်စင်တို့ ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ညွှန်ကြားရေးမှူး၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရန်ကုန်မြို့
နှင့်

၁၉၇၆
ဇန်နဝါရီလ
၁၄ ရက်။

ဦးကျော်ခင်နှင့် ၇ ဦး *

လက်ခံစာအဖြစ် အမြတ်နှုန်းမင်းကြီးထံ တင်ပြသော အယူခံလွှာ တွင်မပါရှိသည့် အကြောင်းပြချက် များကို အခွန်အယူခံခံအဖွဲ့က တင်ပြခွင့်ပြုခြင်းသည် ဥပဒေအရ မှန်မမှန်။

ဆုံးဖြတ်ချက်။ ။ အခွန်အယူခံခံအဖွဲ့ နည်းဥပဒေ (၁၀) အရ၊ အခွန်အယူခံခံအဖွဲ့သည် အယူခံလွှာတွင် မပါရှိသည့် အကြောင်းပြချက်များကို အယူခံအကြောင်းပြချက် ယူတ္တိအသစ်အဖြစ်ဖြင့် တင်ပြခွင့်ပြုနိုင်ကြောင်း ပေါ်လွင်သည်။

ဤကဲ့သို့ အယူခံအကြောင်းပြချက် ယူတ္တိအသစ်ကို တင်ပြခွင့်အမိန့်ချမှတ်ခြင်းမှာ အခွန်အယူခံခံအဖွဲ့သည် မိမိအား ဥပဒေအရ အပ်နှင်းထားသည့် အာဏာအရ အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် ဤအဆုံးအဖြတ်ကို လွယ်လင့်တကူဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ဥပဒေအရ ချင့်ချိန်သုံးသပ်ဆုံးဖြတ်မှုမဟုတ်ပါ။ မတရားသဖြင့် တတက်စောင်းနင်းအဆုံးအဖြတ်ပေးထားသည်ဟု ယူဆမှသာလျှင် ဝင်ရောက်စွက်ဖက်နိုင်မည်ဖြစ်ပေသည်။

လျှောက်ထားသူအတွက်။ ။ ဥပဒေဝန်ထမ်း အဆင့် (၁)၊ ဦးလှသောင်း။

လျှောက်ထားခံရသူအတွက်။ ။ ဦးပိုင် နှင့် ဦးကိုကို။

လျှောက်ထားခံရသူ အခွန်ထမ်းများအပေါ် ၁၉၆၁-၆၂ အမြတ်ခွန် စည်းကြပ်နှစ်အတွက် ပဲခူးမြို့၊ အမြတ်ခွန်ဝန်ထောက်က အမြတ်ခွန် ဥပဒေပုဒ်မ ၂၀ (၁) (ဂ) အရ၊ အပြစ်ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့စွဲဖြင့် ဒဏ်ငွေ ၆၉၃၂၀/၃၀ ပြားတပ်ရိုက်သည့် အမိန့်ကိုချမှတ်ခဲ့သည်။ အခွန်ထမ်းများက ယင်းအမိန့်ကို မကျေနပ်သဖြင့် လက်ထောက် အမြတ်ခွန်မင်းကြီး (အယူခံ) တောင်ပိုင်းတိုင်း၊ ရန်ကုန်မြို့ထံသို့ အယူခံဝင်သော်လည်း၊ မအောင်မြင်သဖြင့် အခွန်အယူခံခံအဖွဲ့သို့ နောက်တဆင့် အယူခံဝင်ခဲ့လေသည်။ အခွန်အယူခံ ခံအဖွဲ့တွင်

* ၁၉၇၄ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၂။
† ၁၉၇၃ ခုနှစ်၊ အမြတ်ခွန် ပြင်ဆင်မှုအမှတ် ၁ တွင်၊ ရန်ကုန်မြို့၊ အမြတ်ခွန်အယူခံခံရုံး၏ ချမှတ်သော အမှုကိုလျှောက်ထားမှု။

၁၉၇၆

ညွှန်ကြားရေး
မှူး၊ ပြည်တွင်း
အခွန်များဦးစီး
ဌာန၊ ရန်ကင်းမြို့
နှင့်
ဦးကျော်ခင် နှင့်
၇ ဦး။

အမှုကိုစတင်ကြားနာခြင်း မပြုမီ လျှောက်ထားခံရသူများက အောက်တွင် ဖော်ပြ
ထားသည့် အယူခံအကြောင်းပြချက် အသစ်ကို ထပ်လောင်း၍ တင်သွင်းခဲ့သည်။

“ဝင်ငွေ ထိမ်ချန်သည်။ မမှန်ကန်သော အချက်အလက်များကို တမင်သက်သက်
ဖော်ပြသည်ဟူ၍ ပညာရှိ အမြတ်ခွန်ဝန်ထောက်က စွပ်စွဲသော ပြစ်မှုသည်
မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရ၏ ၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့စွဲပါ
ထုတ်ပြန်ကြေငြာသော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျုံးဝင်နေ
ပါသဖြင့် ပုဒ်မ ၂၈ (၁) (ဂ) နှင့် (ဃ) အရ၊ ပြစ်ဒဏ်ခတ်ခြင်းမှာ မှန်ကန်မှု
မရှိပါကြောင်း”။

ဤကဲ့သို့ ဖြည့်စွက်တင်သွင်းမည့် အကြောင်းပြယူတ္တိအသစ်ကို အခွန်အယူခံခုံအဖွဲ့
အနေဖြင့် လက်ခံစဉ်းစားခြင်း မပြုသင့်ကြောင်း လျှောက်ထားသူများက ကန့်ကွက်
ခဲ့သည်။ အခွန်အယူခံ ခုံအဖွဲ့သည် ဤအငြင်းပွားချက်နှင့် စပ်လျဉ်း၍ နှစ်ဘက်ရှေ့နေ
တို့၏ လျှောက်လဲချက်ကို ကြားနာပြီး၊ ဖြည့်စွက်တင်သွင်းမည့် အကြောင်းပြယူတ္တိ
အသစ်ကို အခွန်အယူခံ ခုံအဖွဲ့အနေဖြင့် လက်သင့်ခံ၍ ဆုံးဖြတ်ခွင့်ရှိသည်ဟု ၁၉၇၃
ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

ယင်းအမိန့်မှာ အောက်ပါဥပဒေ အကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်
သည်ဟု လျှောက်ထားသူက ယူဆသဖြင့် ယင်းပြဿနာကို ယခင်က တရားရုံးချုပ်သို့
လွှဲအပ်ရန်အတွက် အမြတ်ခွန်ဥပဒေပုဒ်မ ၆၆ (၁) အရ၊ အခွန်အယူခံခုံရုံးကို လျှောက်
ထားခဲ့သည်။

ဥပဒေကြောင်းဆိုင်ရာပြဿနာ

“အမှု အကြောင်းခြင်းရာနှင့် အခြေအနေများကို ထောက်ထား၍ အမြတ်ခွန်
ထမ်းများ အနေဖြင့်၊ လက်ထောက် အမြတ်ခွန်မင်းကြီး (အယူခံ) ထံ၌
မတင်ပြခဲ့သော အမြတ်ခွန် အက်ဥပဒေပုဒ်မ ၂၈ (၁) (ဂ) နှင့် (ဃ)
အရ၊ ဒဏ်တပ်ရိုက်ခြင်းသည် မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရ၏ ၁၉၆၃
ခုနှစ်၊ ဧပြီလ ၁ ရက်နေ့စွဲပါ ထုတ်ပြန်ကြေငြာသော အထွေထွေ လွတ်ငြိမ်း
ချမ်းသာခွင့်နှင့် အကျုံးဝင်သည်။ ဟူသော အကြောင်းပြချက် အသစ်ကို
အခွန်အယူခံ ခုံအဖွဲ့က တင်ပြခွင့်ပြုခြင်းသည် ဥပဒေအရ မှန်ကန်ပါသလား”။

အခွန်အယူခံ ခုံအဖွဲ့က လျှောက်ထားသူ၏ တင်ပြချက်ကို လက်မခံပဲပယ်လိုက်
သည့်အတွက် အမြတ်ခွန် ဥပဒေပုဒ်မ ၆၆ (၂) အရ၊ လျှောက်ထားသူများက ဤ
လျှောက်လွှာကိုတင်ပြခြင်းဖြစ်သည်။

၁၉၇၆

အခွန်အယူခံ ခုံရုံးအဖွဲ့က လျှောက်ထားခံရသူများ တင်ပြသည့် အယူခံအကြောင်း ပြ ယုတ္တိအသစ်တချက်ကို အခွန်အယူခံ ခုံအဖွဲ့ နည်းဥပဒေ (၁၀) အရ လက်ခံစဉ်းစား နိုင်သည်ဟု အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ အခွန်အယူခံ ခုံအဖွဲ့ နည်းဥပဒေ (၁၀) က အောက်ပါအတိုင်း ပြဆိုထားသည်။

ညွှန်ကြားရေး
မှူး၊ ပြည်တွင်း
အခွန်များ ဥပစီး
ဌာန၊ ရန်ကင်းမြို့
နှင့်
ဦးကျော်ခင်နှင့်
? ဦး။

“ The appellant shall not, except by leave of the Tribunal urge or be heard in support of any ground not set forth in the memorandum of appeal; but the tribunal, in deciding the appeal, shall not be confined to the grounds set forth in the memorandum of appeal or taken by leave of the Tribunal under this rule; Provided that the Tribunal shall not rest its decision on any other ground unless the party who may be affected thereby has had; a sufficient opportunity of being heard on that ground.”

ဤအတိုင်းဆိုလျှင် အခွန်အယူခံ ခုံအဖွဲ့သည် အယူခံလွှာတွင် မပါရှိသည့် အကြောင်းပြချက်များကို အယူခံ အကြောင်းပြချက် ယုတ္တိအသစ် အဖြစ်ဖြင့် တင်ပြ ခွင့်ပြုနိုင်ကြောင်း ပေါ်လွင်သည်။ ဤကဲ့သို့ အယူခံ အကြောင်းပြချက် ယုတ္တိအသစ် ကို တင်ပြခွင့်အမိန့် ချမှတ်ခြင်းမှာ အခွန်အယူခံ ခုံအဖွဲ့သည် မိမိအား ဥပဒေအရ အပ်နှင်းထားသည့် အာဏာအရ အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေနှင့် ဤအဆုံးအဖြတ်ကို လွယ်လင့်တကူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ဥပဒေအရ ချင့်ချိန်သုံးသပ် ဆုံးဖြတ်မှုမဟုတ်ပါ။ မတရားသဖြင့် တဘက်စောင်းနင်း အဆုံးအဖြတ်ပေးထားသည်ဟု ယူဆမှသာလျှင် ဝင်ရောက်စွက်ဖက်နိုင်မည် ဖြစ်ပေ သည်။

သို့ဖြစ်၍ ဤအမှုတွင် အခွန်အယူခံ ခုံအဖွဲ့၏ အဆုံးအဖြတ်ကို ဝင်ရောက်စွက်ဖက် ရန်အကြောင်း လုံးဝမရှိသဖြင့် ဤလျှောက်လွှာကို စရိတ်ဗရိ ပလပ်လိုက်သည်။

တရားမအထွေထွေအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်နှင့် ဦးသန်းစင် တို့ပါဝင်သော ဗဟိုတရားစီရင်ရေး အဖွဲ့ရွှေတောင်

ဦးဌေးတင်

နှင့်

မြို့နယ်အလုပ်သမား လျော်ကြေး စိစစ်ရေးကော်မတီ၊

ငပုတောမြို့ ပါ ၂ ဦး *

† ၁၉၇၆
ပြေထ ၂၁ ရက်

အုန်းသီးတက်ခူးခိုင်းရာ အုန်းပင်ပေါ်မှကျ၍ သေဆုံးလျှင် အလုပ်သမားလျော်ကြေးဥပဒေအရ အလုပ်ရှင်က လျော်ကြေးပေးပိုင်ခွင့် ရှိမရှိ။

ဆုံးဖြတ်ချက်။ ။ “ပြင်ပအလုပ်သမား” ဆိုသည်မှာ ပစ္စည်းများယူ၍ ပြင်ပတွင်လုပ်ကိုင် ပေး၍ ပြန်အပ်သူကိုဆိုလိုသည်။ ထို့ကြောင့် အုန်းပင်တက်စားသူတဦးသည် ပြင်ပအလုပ်သမားဟု မခေါ်နိုင်ပေ။ ထို့ပြင် ၁၉၆၄ ခုနှစ်၊ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့်တာဝန်များ ပြဋ္ဌာန်း သည့် ၂၁ ဒေပုဒ်မ ၄ (က) အရ၊ “အလုပ်သမား” ဆိုသည်မှာ မိမိ၏ ကာယအား၊ ဥာဏအားကို အသုံးပြု၍ လုပ်ကိုင်၍ ရရှိသော လုပ်ခဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူကိုဆိုသည်။ ပုဒ်မ ၄ (ခ) အရ၊ “အလုပ်ရှင်” ဆိုသည်မှာ အလုပ်သမားအား လုပ်ခကိုပေးရန်တာဝန်ရှိသူ ကိုဆိုသည်။ မောင်ကြည်ဝင်းသည် မိမိ၏ ကာယအားကို အသုံးပြု၍ အုန်းပင်တက်ခဲခြင်းဖြစ်သည်။ အုန်းပင်တက်ပေးသည့် လခကို အယူခံတရားလိုက ပေးရန်တာဝန်ရှိခဲ့သည်။ ထို့ကြောင့် မောင်ကြည်ဝင်းသည် အလုပ်သမားဖြစ်ပြီး အယူခံတရားလိုသည် မောင်ကြည်ဝင်း၏ အလုပ်ရှင် ဖြစ်သည်။

မောင်ကြည်ဝင်း မသေခင်က ၎င်းအတွက်ဆေးဖိုးဝါးခနှင့် အခြားစရိတ်များအတွက် အယူခံ တရားလိုက ငွေ ၁၃၀၀ ကျပ် အကုန်ခံခဲ့သည်။ ထိုငွေကိုလျော်ကြေးပမာဏမှနုတ်သင့်သည်ဟု အယူခံ တရားလိုက တင်ပြထားကြောင်းလည်း တွေ့ရသည်။ အလုပ်သမားလျော်ကြေးဥပဒေပုဒ်မ (ဂ) (၁) ၏ ခြွင်းချက်အရ အလုပ်သမားတဦးသေဆုံးလျှင် အလုပ်ရှင်က ယင်းအလုပ်သမား မသေမီကစိုက် ထုတ်ပေးကမ်းကုန်ကျသည့်ခွဲများရှိလျှင် လျော်ကြေးပမာဏထဲမှ ငွေ ၁၀၀၀ အထိ နုတ်ခွင့်ရှိသည်။

အယူခံတရားလိုအတွက်။ ။ ဦးဘညွန့်။

အယူခံတရားပြိုင်အတွက်။ ။ ဗဟိုဥပဒေရုံး၊ ရုံးသဟာယ မစ္စတာ အက်စ်၊ ကေ၊ ဂျွန်။

* ၁၉၇၅ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၆။

† ၁၉၇၄ ခုနှစ်၊ တရားမလျော်ကြေးမှုအမှတ် ၅ တွင်၊ ငပုတောမြို့၊ မြို့နယ်အလုပ်သမား လျော်ကြေးစိစစ်ရေးကော်မတီရုံး၏ ချမှတ်သော ဒီကရီကို အယူခံဝင်မှု။

အယူခံတရားလိုနှင့် ၎င်း၏ဇနီး မကြည်ကြည်သန်းတို့သည် ငပုတောမြို့နယ်၊ ပြင်
ခရိုင်တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ ဈေးရောင်းသည့်လုပ်ငန်း လုပ်ကိုင်စား
သောက်ကြသည်။

ဦးဌေးတင်တို့ ခြံဝင်းအတွင်းရှိအုန်းပင်များကို ၎င်း၏ဇနီး မကြည်ကြည်သန်းက
သေဆုံးသူ မောင်ကြည်ဝင်းအားတပင်တကျပ်နှုန်းနှင့် အုန်းသီးတက်ခူးခိုင်းရာ မောင်
ကြည်ဝင်းသည် အုန်းပင်ပေါ်မှကျ၍ သေဆုံးခဲ့သည်။ မောင်ကြည်ဝင်း၏ ဖခင်က
အလုပ်သမားလျော်ကြေး ကော်မတီထံ လျော်ကြေးအတွက် လျှောက်ထားရာ ယင်း
ကော်မတီက အယူခံတရားလို ဦးဌေးတင်သည် မောင်ကြည်ဝင်း၏ဖခင် ဦးဘစိန်အား
အလုပ်သမားလျော်ကြေးငွေ ၂,၁၆၀ ကျပ် ပေးရန် အမိန့်ချမှတ်ခဲ့သည်။ ယင်းအမိန့်ကို
မကျေနပ်၍ အလုပ်သမားလျော်ကြေး ဥပဒေပုဒ်မ ၃၀ အရ၊ အယူခံဝင်ခြင်းဖြစ်သည်။

မောင်ကြည်ဝင်းကို ဇနီးဖြစ်သူ မကြည်ကြည်သန်းက အုန်းပင် တက်ခိုင်းခြင်း
ဖြစ်သည်။ ထို့ကြောင့် အယူခံတရားလို ဦးဌေးတင်မှာ လျော်ကြေးပေးရန် တာဝန်
မရှိဟု ဤအယူခံမှုတွင် ပထမအချက်အနေနှင့် တင်ပြထားကြောင်း တွေ့ရသည်။
အယူခံတရားလို ဦးဌေးတင်နှင့် ဇနီးဖြစ်သူ မကြည်ကြည်သန်းတို့သည် ဈေးရောင်းသည့်
အလုပ်ဖြင့် လုပ်ကိုင်စားသောက်လျက်ရှိသည်။ အုန်းသီးများကို မောင်ကြည်ဝင်း
အား အခူးခိုင်းခြင်းမှာလည်း ယင်းအုန်းသီးများကို ရောင်းချရန်အတွက် ဖြစ်သည်။
လင်မယားနှစ်ယောက်စလုံး၏ လုပ်ငန်းအတွက် အုန်းသီးများကို ခူးခွဲခြင်းဖြစ်သဖြင့်
မောင်ကြည်ဝင်းအား မကြည်ကြည်သန်း တဦးတည်းက ခိုင်းခွဲသော်လည်း ခင်ပွန်း
ဖြစ်သည့် ဦးဌေးတင်၌လည်း တာဝန်ရှိပေသည်။

မောင်ကြည်ဝင်းသည် အလုပ်သမားလျော်ကြေး ဥပဒေပုဒ်မ ၂ (၁) (၈၈) တင်
ဖော်ပြထားသည့်ပြင်ပ အလုပ်သမား တဦးသာဖြစ်သဖြင့် လျော်ကြေးပေးရန် တာဝန်
မရှိဟု ဒုတိယအချက်အနေနှင့် တင်ပြထားကြောင်း တွေ့ရသည်။ “ပြင်ပအလုပ်
သမား” ဆိုသည်မှာ ပစ္စည်းများယူ၍ ပြင်ပတွင်လုပ်ကိုင်ပေး၍ ပြန်အပ်သူကိုဆိုသည်။
ထို့ကြောင့် အုန်းပင်တက်စားသူ တဦးသည် ပြင်ပအလုပ်သမားဟု မခေါ်နိုင်ပေ။
ထို့အပြင် ၁၉၆၄ ခုနှစ်၊ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နှင့် တာဝန်များပြဋ္ဌာန်း
သည့် ဥပဒေပုဒ်မ ၄ (က)အရ “အလုပ်သမား” ဆိုသည်မှာ မိမိ၏ကာယအား၊
ဉာဏအားကိုအသုံးပြု၍ လုပ်ကိုင်၍ရရှိသော လုပ်ခနှင့် အသက်မွေးဝမ်းကျောင်းမှု
ပြုနေရသူကိုဆိုသည်။ ပုဒ်မ ၄ (ခ)အရ “အလုပ်ရှင်” ဆိုသည်မှာ အလုပ်သမားအား
လုပ်ခကို ပေးရန် တာဝန်ရှိသူကိုဆိုသည်။ မောင်ကြည်ဝင်းသည် မိမိ၏ ကာယအားကို
အသုံးပြု၍ အုန်းပင်တက်ခွဲခြင်းဖြစ်သည်။ အုန်းပင်တက်ပေးသည့် လုပ်ခကို အယူခံ

၁၉၇၅
မောင်ဌေးတင်
နှင့်
မြို့နယ်
အလုပ်သမား
လျော်ကြေး
စိစစ်ရေး
ကော်မတီ
ငပုတောမြို့
ပေါ် ၂ ဦး။

၁၉၅၅
မောင်ဌေးတင်
နှင့်
မြို့နယ်
အလုပ်သမား
လျှော်ကြေး
စိစစ်ရေး
ကော်မတီ
လုပ်ထောင့်
၂ ဦး။

တရားလိုက ပေးရန်တာဝန် ရှိခဲ့သည်။ ထို့ကြောင့် မောင်ကြည်ဝင်းသည် အလုပ်သမား ဖြစ်ပြီး အယူခံတရားလိုသည် မောင်ကြည်ဝင်း၏ အလုပ်ရှင်ဖြစ်သည်။

မောင်ကြည်ဝင်း မသေခင်က ၎င်းအတွက် ဆေးဖိုးဝါးနှင့် အခြားစရိတ်များ အတွက် အယူခံတရားလိုက ငွေ ၁,၃၀၀ ကျပ်အကုန်ခံခဲ့သည်။ ထိုငွေကို လျော်ကြေး ပမာဏမှ နုတ်သင့်သည်ဟု အယူခံတရားလိုက တင်ပြထားကြောင်းလည်း တွေ့ရသည်။ အလုပ်သမားလျော်ကြေး ဥပဒေပုဒ်မ ၈ (၁)၏ ခြွင်းချက်အရ၊ အလုပ်သမားတစ်ဦး သေဆုံးလျှင် အလုပ်ရှင်က ယင်းအလုပ်သမား မသေမီက စိုက်ထုတ်ပေးကမ်းရန်ကျ သည့် ငွေများရှိလျှင် လျော်ကြေးပမာဏထဲငွေမှ ၁၀၀ ကျပ် အထိ နုတ်ခွင့်ရှိသည်။

အထက်ဖော်ပြပါ အကြောင်းများကြောင့် ဤအယူခံကို ပလပ်ပြီး အလုပ်သမား လျော်ကြေး ပမာဏမှာ ၂,၀၆၀ ကျပ် ဖြစ်သည်ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးသွန်းအောင်ကျော်နှင့် ဗိုလ်မှူးကြီး လှမောင် တို့ပါဝင်သော ဗဟိုဘုရားစီရင်ရေးအဖွဲ့ရွှေတွင်

မတင်လှ

နှင့်

ဦးသာဒင် (ခေါ်) ဦးနေဝင်း *

† ၁၉၇၄

ဒီဇင်ဘာလ
၂၇ ရက်။

အဆိုလွှာနှင့်အတူ၊ လူမွဲအဖြစ် တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားသည့်ကိစ္စတွင်၊ ယခင်အမှု ဦးမီးသေ အဆုံးအဖြတ်ဖြစ်ခဲ့သည် ဟူသော အချက်နှင့် သက်သေခံဥပဒေပုဒ်မ ၁၁၅ အရ၊ တရားစွဲဆိုနိုင်ခွင့် မရှိဟူသော အချက်တို့ကိုအခြေပြု၍ လူမွဲအဖြစ် တရားစွဲဆိုခွင့်ပြုရန် လျှောက်လွှာကို ပလပ်နိုင် မနိုင်၊ လူမွဲအဖြစ် တရားစွဲဆိုခွင့်ပြုရန် လျှောက်လွှာကို တရားမ ကျင့်ထုံးအမိန့် (၃၃) အရဆောင်ရွက်ရန် ညွှန်ကြားခြင်း။

ဆုံးဖြတ်ချက်။ ။ မီးသေအဆုံးအဖြတ်ဖြစ်သည်ဟူသော အချက်မှာ ဤအဆင့်တွင် အဆုံး အဖြတ်ပေးရန်မဟုတ်ပေ။ ယခုအဆင့်တွင် လူမွဲအဖြစ်တရားစွဲဆိုခွင့် ပြုသင့် မပြုသင့်သာ အဆုံး အဖြတ်ပေးရန်လိုသည်။ လူမွဲအဖြစ် တရားစွဲဆိုခွင့်ပြုပြီး ဤအမှုကို တရားမကြီးမှုအမှတ် တပ်ပြီး အမှုစစ်ဆေးသည့်အခါမှ စဉ်းစားနိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာ သက်သေခံဥပဒေပုဒ်မ ၁၁၅ အရ အပတ်ဋ္ဌသားသမီးဖြစ်သည်ဟု အဆိုပြု၍ တရားစွဲဆိုနိုင်ခွင့်မရှိဟူသော အချက်မှာလည်း ယခုအဆင့်တွင်စဉ်းစားရန်အချက်မဟုတ်ပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ ပြည်နယ်တရားရုံးမှ လျှောက်ထားသူ၏ လူမွဲအဖြစ်စွဲဆိုခွင့် ပြုရန် လျှောက်လွှာနှင့်ပတ်သက်၍ ဆောင်ရွက်မှုမှာဥပဒေနှင့်ကိုက်ညီမှုမရှိကြောင်း တွေ့ရသည်။ တရား မကျင့်ထုံးအမိန့်(၃၃)အရလျှောက်လွှာတင်လျှင်နည်းဥပဒေ(၂)ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီ မညီ ပထမဦးစွာ စိစစ်ရမည်။ ထို့နောက် နည်းဥပဒေ(၃) ပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီလျှင် လျှောက်လွှာကိုပယ်ရမည်။ နည်းဥပဒေ (၃) အရ၊ မပယ်မှသာလျှင်နည်းဥပဒေ(၄)အရ၊ နှစ်ဘက် အမှုသည်နှင့် ဥပဒေဝန်ထမ်းထံသို့အကြောင်းကြားစာထုတ်ရမည်။ ၎င်းနောက်နှစ်ဘက်အမှုသည်နှင့် ၎င်းတို့တင်ပြသော သက်သေများကို စစ်ဆေးခြင်းပြုလုပ်ရမည်။ ထိုသို့စစ်ဆေး ကြားနာပြီးနောက် လျှောက်လွှာလက်ခံရန် သို့မဟုတ်ပယ်ရန် သင့်တော်ယူဆသည့်အမိန့်ကို ချမှတ်ရမည်ဖြစ်သည်။

အယူခံတရားလို အတွက်။ ။ ဦးမုန်စံလှိုင်။
အယူခံတရားပြိုင်အတွက်။ ။ ဦးဝင်းကြည်။

* ၁၉၇၅ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၁၀။
† ၁၉၇၄ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၂ တွင်၊ မော်လမြိုင်မြို့၊ မုန်ပြည်နယ်တရားရုံး၏ ချမှတ်သောဒီကရီကိုအယူခံဝင်မှု။

၁၉၇၄

မတင်လှ
နှင့်
ဦးသာဒင်
(ခေါ်)
ဦးနေဝင်း။

လျှောက်ထားသူသည် မွန်ပြည်နယ် တရားရုံးတင် ကွယ်လွန်သူ ဒေါ်စိုးမေဆိုသူ၏ အမွေပုံပစ္စည်းများကို တရားရုံးကအုပ်ထိန်းပြီး စီရင်ခန့်ခွဲ ပေးစေလိုမှု စွဲဆိုခဲ့သည်။ ထိုသို့စွဲဆိုရာတွင် ကျသင့်သော ရုံးခွန်တော် အပြည့်ကို ထမ်းဆောင်နိုင်စွမ်း မရှိသဖြင့် လူမှုအဖြစ် တရားစွဲဆိုခွင့်ပြုရန် တရားမကျင့်ထုံးအမိန့် (၃၃) နည်းဥပဒေ (၂)အရ အဆိုလွှာနှင့်အတူ လျှောက်ထားခြင်း ပြုခဲ့သည်။

ထိုလျှောက်လွှာကို လျှောက်ထားခံရသူက ကန့်ကွက်ခဲ့သည်။ ကန့်ကွက်လွှာတွင် လျှောက်ထားခံရသူက လျှောက်ထားသူ စွဲဆိုသော အမှုကို စွဲဆိုရန် အကြောင်း အချင်းအရာ လုံးဝပေါ်ပေါက်ခြင်း မရှိဟူ၍လည်းကောင်း၊ တရားမကျင့်ထုံး ဥပဒေ ပုဒ်မ (၁၁)အရ မီးသေဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်သဖြင့် အမှုကို စွဲဆိုနိုင်ခွင့် မရှိဟူ၍ လည်းကောင်း၊ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အပတိဋ္ဌ မွေးစားသားသမီးတို့သည် အမွေစားအမွေခံ မဟုတ်ဟူ၍လည်းကောင်း စသည်ဖြင့် ကန့်ကွက်ခဲ့သည်။

ထိုကဲ့သို့ ကန့်ကွက်ချက်ကို အခြေပြု၍ မွန်ပြည်နယ်တရားရုံးကလျှောက်ထားသူ၏ လူမှုအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာကို ပယ်လိုက်သည်။ ထိုသို့ပယ်လိုက်သော အမိန့်တွင် မွန်ပြည်နယ်တရားရုံးက—

- (၁) ၁၉၆၄ ခုနှစ်၊ တရားမကြီးမှုအမှတ် (၉)တွင် ဤရုံးကပင် မတင်လှ သည် ကိတ္တိမသမီး မဟုတ်ဟု ဆုံးဖြတ်ခဲ့ပြီးခြင်း၊
- (၂) တရားမကျင့်ထုံးပုဒ်မ(၁၁)အရ၊ ကိတ္တိမသမီးဟုအဆိုပြုကာ လျှောက် ထား ခံရသူအပေါ် ထပ်မံ တရားစွဲဆိုခွင့် မရှိတော့ကြောင်း၊
- (၃) ယခင်က ၎င်းသည် အပတိဋ္ဌသမီးဟု အဆိုပြုခဲ့ခြင်း မရှိခဲ့ခြင်း ကြောင့် ယခုအခါတွင် သက်သေခံပုဒ်မ (၁၁၅) အရ အပတိဋ္ဌသမီးဟု ပြောင်း၍ ဆိုခွင့်မရှိကြောင်း၊
- (၄) ထို့ကြောင့် ဒတင်လှသည်၊ ကိတ္တိမသမီး အဖြစ်လည်းကောင်း၊ အပတိ ဋ္ဌသမီးအဖြစ်လည်းကောင်း တရားစွဲဆိုခွင့် မရှိတော့ဟု ဆုံးဖြတ် ပေးပြီး လျှောက်ထားသူ၏ အမှုစွဲဆိုရန် အကြောင်းမရှိသဖြင့် တရားမ ကျင့်ထုံးအမိန့် (၃၃) နည်းဥပဒေ ၅ (ဆ)အရ လူမှုအဖြစ် တရားစွဲဆို ခွင့်ပြုရန် လျှောက်လွှာကို ပယ်လိုက်ကြောင်း တွေ့ရသည်။ ထိုသို့ ချမှတ်သော အမိန့်ကို မကျေနပ်၍ ပြင်ဆင်မှုလျှောက်လွှာ တင်ခြင်း ဖြစ်သည်။

အမွေထိန်းစာ လျှောက်ထားမှုဖြစ်သည့် ၁၉၆၄ ခုနှစ်၊ တရားမကြီးမှုအမှတ် (၉) တွင် လျှောက်ထားသူသည် (ဒေါ်စိုးမေ)၏ ကိတ္တိမသမီး မဟုတ်ဟု အဆုံးအဖြတ် ပေးထားခြင်းကြောင့် တရားမကျင့်ထုံး ဥပဒေပုဒ်မ (၁၁)အရ ဤအမှုမစွဲနိုင်ပေ။

၁၉၇၆

မတင်လှ
နှင့်
ဦးသာဒင်
(ခေါ်)
ဦးနေဝင်း။

မီးသေအဆုံးအဖြတ် ဖြစ်သည်ဟူသော အချက်မှာ ဤအဆင့်တွင် အဆုံးအဖြတ်ပေးရန်မဟုတ်ပေ။ ယခုအဆင့်တွင် လူမှုအဖြစ် တရားစွဲဆိုခွင့် ပြုသင့် မပြုသင့်သာ အဆုံးအဖြတ်ပေးရန်လိုသည်။ လူမှုအဖြစ် တရားစွဲဆိုခွင့်ပြုပြီး ဤအမှုကို တရားမကြီးမှု အမှတ်တပ်ပြီး အမှုစစ်ဆေးသည့် အခါမှစ၍ စဉ်းစားနိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာ သက်သေခံ ဥပဒေပုဒ်မ(၁၁၅)အရ အပတ်ဥက္ခသမီးဖြစ်သည်ဟု အဆိုပြု၍ တရားစွဲဆိုနိုင်ခွင့် ရှိ မရှိဟူသော အချက်မှာလည်း ယခုအဆင့်တွင် စဉ်းစားရန် အချက်မဟုတ်ပေ။

ထို့ပြင် ပြည်နယ်တရားရုံးမှ လျှောက်ထားသူ၏ လူမှုအဖြစ် စွဲဆိုခွင့်ပြုရန် လျှောက်လွှာနှင့် ပတ်သက်၍ ဆောင်ရွက်မှုမှာ ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရသည်။ တရားမကျင့်ထုံးအမိန့် (၃၃)အရ လျှောက်လွှာတင်လျှင် နည်းဥပဒေ (၂)ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီ မညီ ပထမဦးစွာ စိစစ်ရမည်။ ထို့နောက် နည်းဥပဒေ (၃)ပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီလျှင် လျှောက်လွှာကို ပယ်ရမည်။ နည်းဥပဒေ (၃)အရ၊ မပယ်မှသာလျှင် နည်းဥပဒေ (၄)အရ နှစ်ဘက်အမှုသည်နှင့်ဥပဒေဝန်ထမ်းထံသို့ အကြောင်း ကြားစာထုတ်ရမည်။ ၎င်းနောက် နှစ်ဘက် အမှုသည် နှင့်၎င်းတို့ တင်ပြသောသက်သေများကို စစ်ဆေးခြင်း ပြုလုပ်ရမည်။ ထိုသို့စစ်ဆေး ကြားနာပြီးနောက်လျှောက်လွှာလက်ခံရန် သို့မဟုတ် ပယ်ရန်သင့်တော်ယူဆသည့် အမိန့်ကို ချမှတ်ရမည်ဖြစ်သည်။

ဤအမှုတွင်မူကား ပြည်နယ်တရားရုံးသည် နည်းဥပဒေ (၂)နှင့် (၃) တို့ကို ကျော်လွန်ပြီး နည်းဥပဒေ (၄)အရ တဘက်သို့ အကြောင်းကြားစာထုတ်ပြီး အဆုံးအဖြတ်ပေးထားကြောင်း တွေ့ရသည်။

ထို့ကြောင့် ဤကဲ့သို့ ဆောင်ရွက်ခြင်းမှာ အမိန့် (၃၃)တွင် ပြဋ္ဌာန်းထားသည့် အတိုင်း ဆောင်ရွက်ခြင်း မဟုတ်သဖြင့် မှန်ပြည်နယ် တရားရုံး၏အမိန့်ကို ပယ်ဖျက်လိုက်သည်။ ယင်းတရားရုံးသည် ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လျှောက်လွှာနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်၍ အမိန့်ချမှတ်ရန် ညွှန်ကြားလိုက်သည်။

တရားမပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးလွင်မောင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
ဧပြီလ ၉ ရက်။

၁။ ဦးထွန်းစိန်၊ ၂။ ဒေါ်မြ
နှင့်

ဒေါ်ကျင်ရွှေ (သေ) ၎င်း၏တရားဝင်ကိုယ်စား
ဦးဘဘာ (သေ) ၎င်း၏တရားဝင်ကိုယ်စားများ
၁။ ဦးဘိုးသိန်း၊ ၂။ ဦးဘိုနီ *

တရားရှုံးကပေးရန်ကျန်ရှိသော ငှားရမ်းခကို သတ်မှတ်ရာတွင် အိမ်လခပေးရန် ပျက်ကွက်သည့်
လမှ၊ ဇာရိပစ္စည်းဆိုင်ပြီး အပ်ဝရမ်းထုတ်ရန် အမိန့်ချမှတ်သည့်နေ့အထိ ပါဝင်ခြင်းရှိမရှိ
ငှားရမ်းခ ကျန်ငွေများကို အရစ်ကျပေးသွင်းခွင့်ပြုသင့် မပြုသင့်။

ဆုံးဖြတ်ချက်။ ။ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်၌ တရားရှုံးများကပေးရန် ကျန်ရှိသောငှားရမ်း
ခများကို အောက်ပါအတိုင်း တွက်ချက်သတ်မှတ်သားကြောင်း ခံတွဲရှိသည်။ တလလျှင် ၅၀ ကျပ်
နှုန်းဖြင့် ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၃ နှစ်အတွက်
၁၈၀၀ ကျပ်၊ ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံးက အပ်ခရမ်းထုတ်ရန်အမိန့်ချမှတ်သော
၁၉၇၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ ၅ နှစ်နှင့် ၇ လအတွက် ၃၃၅၀ ကျပ်၊ စုစုပေါင်း ၅၁၅၀ ကျပ်
ဖြစ်သည်။

တလလျှင် ၅၀ ကျပ်သည် အိမ်ရှင်နှင့်အိမ်ငှားဘို့နှစ်ဦးသဘောတူခဲ့သောနှုန်းဖြစ်သည်။ ထိုနှုန်း
ဖြင့် ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံး၌ အမှုစတင်စွဲဆိုသော ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ
၃ ရက်နေ့အထိ ၃ နှစ်အတွက် ၁၈၀၀ ကျပ်ပေးစေရန်ချမှတ်ခြင်းသည်။ ကာလစည်းကမ်းသတ်
ဥပဒေ၏ နောက်ဆက်တွဲ ပထမဇယား၊ အပိုဒ် ၁၁၀ ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်သဖြင့်
ဥပဒေအရမှန်ကန်သည်။ သို့ရာတွင် ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံးက အပ်ခရမ်း
ထုတ်ရန် အမိန့်ချမှတ်သော ၁၉၇၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ ၅ နှစ်နှင့် ၇ လအတွက်
၃၃၅၀ ကျပ် ပေးစေရန်ချမှတ်ခြင်းသည် ဥပဒေနှင့်မညီညွတ်သဖြင့်မှားယွင်းပေသည်။ ထိုအမှုနှင့်
စပ်လျဉ်း၍စတင်စွဲဆိုသော ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံးက ဒီကရီချမှတ်သော
၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့အတွက် ၁ နှစ်နှင့် ၂ လအတွက် ၇၀၀ ကျပ်သာရခွင့်
ရှိသည်။

* ၁၉၇၄ ခုနှစ်၊ တရားမ ပြင်ဆင်မှုအမှတ် ၇။

† ၁၉၇၄ ခုနှစ်၊ တရားမ အယူခံမှု အမှတ် ၄ တွင်၊ မန္တလေး အရှေ့မြောက်မြို့နယ် ရုံးထိုင်
မန္တလေးတိုင်း တရားရုံး၏ချမှတ်သော အမိန့်ကိုပြင်ဆင်မှု။

ထို့ကြောင့် တရားရုံးကပေးဆပ်ရမည့် ငှားရမ်းခမှာ တရားမစွဲမီ၃ နှစ်အတွက် ၁၈၀၀ ကျပ်နှင့် တရားစွဲသည့်နေ့မှ ဒီကရီချမှတ်သည့်နေ့အထိ ၁ နှစ်နှင့် ၂ လအတွက် ၇၀၀ကျပ်စုစုပေါင်း ၂၅၀၀ ကျပ်သာလျှင် တရားဥပဒေနှင့်အညီ ပေးအပ်ရန်ရှိသည်။

ထပ်မံဆုံးဖြတ်ချက်။ ။တရားရုံးများသည် မိမိတို့ ငှားရမ်းနေထိုင်ခဲ့သော ဥပစာအတွက် ငှားရမ်းခများကို မှန်ကန်စွာ ပေးသွင်းခြင်း မပြုခဲ့သဖြင့် တရားနိုင်တွင်၊ နှစ်နာခဲရလေပြီ။ ငှားရမ်းခကျန်ငွေများကို အရစ်ကျဖြင့်ပေးသွင်းခွင့်ပြုပါလျှင် တရားရုံးများအား အခွင့်အရေး လိုသည်ထက်ပို၍ ခံစားခွင့်ပြုရာရောက်မည် ဖြစ်သောကြောင့် နှစ်ဦးနှစ်ဘက် တရားမျှတစေရန် တရားရုံးများအား ထိုအခွင့်အရေးကို ခံစားခွင့်မပြုသင့်ဟုယူဆသည်။

လျှောက်ထားသူအတွက်။ ။ဦးဘဇွေ၊ ဗဟိုတရားရုံးရွှေနေကြီး။

လျှောက်ထားခံရသူအတွက်။ ။ဦးညွန့်မြိုင်၊ ဗဟိုတရားရုံးရွှေနေကြီး။

၁၉၇၆
၁။ ဦးထွန်းစိန်၊
၂။ ဒေါ်မြ
နှင့်
ဒေါ်ကျင်ရွှေ
(သေ) ၎င်း၏
တရားဝင်ကိုယ်
စားလှယ် ဦးဘ
ဘာ (သေ) ၎င်း
၏တရားဝင်ကိုယ်
စားလှယ်များ
၁။ ဦးဘိုးသိန်း၊
၂။ ဦးဘိန္နဲ။

အိမ်ရှင် ဒေါ်ကျင်ရွှေက မိမိ၏ အိမ်ငှားများဖြစ်သော ဦးထွန်းစိန်နှင့် ဒေါ်မြတို့ ထံမှ ငှားရမ်းခများကို အကြိမ်ကြိမ် တောင်းခံသော်လည်း မရရှိသောကြောင့် ၎င်းတို့ အား ငှားရမ်းထားသောမြေနှင့် အဆောက်အအုံမှ ထွက်ခွာသွားစေလိုမှု စွဲဆိုခဲ့သည်။ မန္တလေးမြို့နယ် တရားရုံးက ၁၉၆၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၆၆ သတ်မှတ်၍ စစ်ဆေးကြားနာပြီး၊ ငှားရမ်းခများပေးရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိရသော တရား ပြိုင်များအား ၁၉၆၈ ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၂(၁) (က)အရ အချင်းဖြစ်မြေနှင့် အဆောက်အအုံမှ ထွက်ခွာသွားစေရန် စရိတ်နှင့်တကွ ဒီကရီချမှတ်ခဲ့သည်။ တရားပြိုင်များက မကျေနပ်သဖြင့် မန္တလေးမြို့ ရာဘာကံခရိုင် တရားမရုံး ၁၉၆၉ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၃ နှင့် နိုင်ငံတော် တရားရုံးချုပ် (မန္တလေးရုံးထိုင်) ၁၉၇၀ ခုနှစ်၊ တရားမဒုတိယ အယူခံမှုအမှတ် ၂ တို့အရတဆင့်ပြီး တဆင့် အယူခံခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

ထိုနောက် မန္တလေး အရှေ့မြောက်မြို့နယ် တရားရုံးက ၁၉၇၃ ခုနှစ်၊ ဇာရီမူအမှတ် ၂၁ တွင် တရားနိုင်၏ လျှောက်ထားချက်အရ ပစ္စည်းအပ်ဝရမ်း ထုတ်ပေးခဲ့သည်။ သို့ရာတွင် ထိုအပ်ဝရမ်းကို အတည်မပြုရသေးမီ တရားရုံးများက မူလမှုအရ ပေးရန် ကျန်ရှိသော ငှားရမ်းခများကို တလလျှင် ၅၀ ကျပ်နှင့် ငှားရမ်းခအသစ်များကို တလလျှင် ၅၀ ကျပ် (နှစ်ရပ်ပေါင်း တလလျှင် ၁၀၀ ကျပ်) လစဉ်မှန်ကန်စွာပေးပါမည်။ တကြိမ်ပျက်ကွက်ပါက ပစ္စည်းအပ်ဝရမ်း ထုတ်ပေးပါဟု လျှောက်ထားခဲ့သည်။ မြို့နယ် တရားရုံးက တရားရုံးများအား၊ ၅၉၅၀ ကျပ် ပေးဆပ်ရန် သို့မဟုတ် ငှားရမ်းထားသော ဥပစာမှ ထွက်ခွာသွားရန် ၁၉၇၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့အထိအချိန်ပေးခဲ့သည်။ ထိုအမိန့်ကို တရားရုံးများက မကျေနပ်သဖြင့် အယူခံသောအခါ မန္တလေး အရှေ့

၁၉၇၆

- ၁။ ဦးထွန်းစိန်၊
- ၂။ ဒေါ်မြနှင့် ဒေါ်ကျင်ရွှေ (သေ) ၎င်း၏ တရားဝင်ကိုယ်စားလှယ် ဦးဘဘာ (သေ) ၎င်း၏ တရားဝင်ကိုယ်စားလှယ်များ
- ၁။ ဦးဘိုးသိန်း၊
- ၂။ ဦးဘိုနီ။

မြောက်မြို့နယ်ရုံးထိုင် မန္တလေးတိုင်း တရားရုံးက ၁၉၇၄ ခုနှစ်၊ တရားမ အယူခံမှု အမှတ် ၄ တွင် ကြားနာ၍ တရားရုံးများက ပေးရန်ကျန်သော ငှားရမ်းခစုစုပေါင်း ၅၁၅၀ ကျပ်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ တရားရုံးများသည် ထိုငှားရမ်းခကျန်ငွေ ၅၁၅၀ ကျပ်ကိုပေးသွင်းလျှင် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၅ အရ ဒီကရီအတည်ပြုခြင်းကို ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ထိုသို့ပေးသွားခြင်း မပြုလျှင် အပ်ဝရမ်း ထုတ်စေရမည်ဖြစ်ကြောင်း၊ အဆိုပါ ငှားရမ်းခကျန်ငွေကို အရစ်ကျ ပေးသွားရန်ကိစ္စမှာ မူလရုံး၏ အမိန့်အတိုင်း ဖြစ်စေရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ တရားရုံးများက ယင်းအမိန့်ကိုလည်းမကျေနပ်သဖြင့် ဗဟိုတရားရုံးသို့ ဤပြင်ဆင်မှု လျှောက်ထားခြင်းဖြစ်သည်။

တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်၌ တရားရုံးများက ပေးရန်ကျန်ရှိသော ငှားရမ်းခ များကို အောက်ပါအတိုင်း တွက်ချက် သတ်မှတ်ထားကြောင်း တွေ့ရှိရသည်။ တလလျှင် ၅၀ ကျပ်နှုန်းဖြင့် ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၃ နှစ်အတွက် ၁၈၀၀ ကျပ်၊ ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံးက အပ်ဝရမ်းထုတ်ရန် အမိန့်ချမှတ်သော ၁၉၇၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ ၅ နှစ်နှင့် ၇ လအတွက် ၃၃၅၀ ကျပ်၊ စုစုပေါင်း ၅၁၅၀ ကျပ်ဖြစ်သည်။

တလလျှင် ၅၀ ကျပ်သည် အိမ်ရှင်နှင့် အိမ်ငှားတို့ နှစ်ဦးသဘောတူခဲ့သော နှုန်းဖြစ်သည်။ ထိုနှုန်းဖြင့် ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံး၌ အမှုစတင်စွဲဆိုသော ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ခုနှစ်အတွက် ၁၈၀၀ ကျပ်ပေးစေရန် ချမှတ်ခြင်းသည် ကာလစည်းကမ်းသတ် ဥပဒေ၏ နောက်ဆက်တွဲ ပထမဇယား၊ အပိုဒ် ၁၁၀ ပါပြဋ္ဌာန်းချက်နှင့် ညီညွတ်သဖြင့် ဥပဒေအရ မှန်ကန်သည်။ သို့ရာတွင် ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံးက အပ်ဝရမ်းထုတ်ရန် အမိန့်ချမှတ်သော ၁၉၇၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ ၅ နှစ်နှင့် ၇ လအတွက် ၃၃၅၀ ကျပ်ပေးစေရန် ချမှတ်ခြင်းသည် ဥပဒေနှင့် မညီညွတ်သဖြင့် မှားယွင်းပေသည်။ ထိုအမှုနှင့် စပ်လျဉ်း၍ စတင်စွဲဆိုသော ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ မူလရုံးက ဒီကရီချမှတ်သော ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့အတွက် ၁ နှစ်နှင့် ၂ လအတွက် ၇၀၀ ကျပ်သာရရှိခွင့်ရှိသည်။

ထို့ကြောင့် တိုင်းတရားရုံးက သတ်မှတ်ခဲ့သော တရားရုံးများက ပေးဆပ်ရမည့် ငှားရမ်းခစုစုပေါင်း ၅၁၅၀ ကျပ်ကိုပယ်ဖျက်ပြီး ၎င်းအစား တရားမစွဲမီ ၃ နှစ်အတွက် ၁၈၀၀ ကျပ်နှင့် တရားစွဲဆိုသည့်နေ့မှ ဒီကရီချမှတ်သည့်နေ့အထိ ၁ နှစ်နှင့် ၂ လအတွက် ၇၀၀ ကျပ်၊ စုစုပေါင်း ၂၅၀၀ ကျပ်သာလျှင် တရားဥပဒေနှင့်အညီ ပေးအပ်ရန်ရှိသည်ဟု ကျွန်ုပ်တို့ ပြင်ဆင်သတ်မှတ်လိုက်သည်။

တရားရှုံးများသည် မိမိတို့ငှားရမ်းနေထိုင်ခဲ့သော ဥပစာအတွက် ငှားရမ်းခများကို မှန်ကန်စွာ ပေးသွင်းခြင်း မပြုခဲ့သဖြင့် တရားနိုင်တွင် နှစ်နာခွဲရလေပြီ။ ငှားရမ်းခ ကျန်ငွေများကို အရစ်ကျဖြင့် ပေးသွင်းခွင့် ပြုပါလျှင် တရားရှုံးများအား အခွင့်အရေး များ လိုသည်ထက်ပို၍ ခံစားခွင့်ပြုရာရောက်မည် ဖြစ်သောကြောင့် နှစ်ဦးနှစ်ဘက် တရားမျှတစေရန် တရားရှုံးများအား ထိုအခွင့်အရေးကို ခံစားခွင့် မပြုသင့်ဟု ယူဆသည်။ ထို့ကြောင့် ငှားရမ်းခ ကျန်ငွေများကို အရစ်ကျ ပေးသွင်းခွင့်ပြုရန် တရားရှုံးများ၏လျှောက်ထားခြင်းကို ကျွန်ုပ်တို့ ပယ်ချလိုက်သည်။

လျှောက်ထားသူ တရားရှုံးများသည် ငှားရမ်းခကျန်ငွေ ၂၅၀၀ ကျပ်ကို တကြိမ် တည်း ပေးသွင်းရန်ဖြစ်သည်။ ယင်းသို့ ပေးသွင်းပါလျှင် ဒီကရီအတည်ပြုခြင်းကို ရပ်ဆိုင်း ထားစေရမည်။ မပေးသွင်းပါက ဒီကရီကို အတည်ပြုရန် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် စေရမည်။ ဤပြင်ဆင်မှုကို စရိတ်မရှိ ပလပ်လိုက်သည်။

၁၉၇၆

၁။ ဦးထွန်းစိန်၊
 ၂။ ဒေါ်မြ
 နှင့်
 ဒေါ်ကျင်ရွှေ
 (သေ) ၎င်း၏
 တရားဝင်ကိုယ်
 စားလှယ်
 ဦးဘဘာ
 (သေ) ၎င်း၏
 တရားဝင်ကိုယ်
 စားလှယ်များ
 ၁။ ဦးဘိုးသိန်း၊
 ၂။ ဦးဘိုနီ။

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးထွန်းအောင်ကျော် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
နိုဝင်ဘာလ
၁၀ ရက်။

- | | | |
|-------------------------|-----------|--------------------------|
| ၁။ မောင်ထွန်းထွန်းအောင် | } နှင့် { | ၁။ ဒေါ်ပြုံးရီ |
| ၂။ မနှစ်နှစ်ထွေး | | ၂။ ဒေါ်ခင်စိန် |
| ၃။ မငြိမ်းငြိမ်းထွေး | | } *
၃။ မမြင့်မြင့်ဌေး |
| ၄။ မနီနီထွေး | | |
| ၅။ မစုစု | | |
| ၆။ မောင်အေးမောင် | | |

သွေးထက်ဝက် တူမသည်၊ သွေးရင်းတူ တူမများနှင့် တန်းတူအမေ့ဆက်ခံနိုင်ခွင့်ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ မြန်မာ့ဓလေ့ထုံးတမ်းအမွေခန်း တရားဥပဒေအရ မျိုးဆက်နီးသူက မျိုးဆက်ဝေးသူအား အမွေမှထုတ်ပယ်နိုင်သည်။ မျိုးဆက်နီးဝေးတူညီလျှင် သွေးရင်းဆွေမျိုးက သွေးထက်ဝက်ဆွေမျိုးကို အမွေမှထုတ်ပယ်နိုင်သည်။ ယခုအမှုတွင် သွေးထက်ဝက် တူမဖြစ်သော ဒေါ်ပြုံးရီက သွေးရင်းတူ တူမများနှင့်အတူ အမွေဆက်ခံနိုင်ခွင့်ရှိသည်ဟု ပဲခူးတိုင်း တရားရုံးက ဆုံးဖြတ်ခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် လျော်ညီခြင်းမရှိချေ။

အယူခံတရားလိုအတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးအောင်မြင့်။
အယူခံတရားပြိုင်အတွက်။ ။ ဗဟိုတရားရုံးရွှေနေ ဦးမောင်စိန်။

ပြည်မြို့နယ်၊ ပေါင်းတည်မြို့နေ ဒေါ်သိန်းကြည်သည် ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဒေါ်သိန်းကြည် ကျန်ရစ်သော ပစ္စည်းအရပ်ရပ်ကို ပြည်မြို့နယ်၊ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီက ထိန်းသိမ်းထားပြီး၊ ၁၉၇၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့စွဲပါ လက်ကမ်းကြော်ငြာများဖြင့်လည်းကောင်း၊ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နှင့် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့စွဲပါ ဗိုလ်တထောင်သတင်းစာ ကြော်ငြာများအရလည်းကောင်း ကွယ်လွန်သူ ဒေါ်သိန်းကြည်၏ တရားဝင် အမွေစား အမွေခံများရှိလျှင် လာရောက်တင်ပြရန် ကြော်ငြာခဲ့သည်။

* ၁၉၇၅ ခုနှစ်၊ တရားမ ပထမအယူခံမှုအမှတ် ၁၄။
† ၁၉၇၄ ခုနှစ်၊ တရားမကြီးမှုအမှတ် ၂ တွင်၊ ၁၉၇၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ပဲခူးတိုင်း၊ (ပြည်မြို့ရုံးထိုင်) တရားရုံး၏ ချမှတ်သောဒီကရီကို အယူခံခံမှု။

အယူခံတရားလို မောင်ထွန်းထွန်းအောင်၊ မနှစ်နှစ်ထွေး၊ မငြိမ်းငြိမ်းအေး၊ မနီနီ
 ထွေး၊ မစုစု၊ မောင်အေးမောင်နှင့် တရားပြိုင်အမှတ် (၃) မမြင့်မြင့်ဌေးတို့သည် ကွယ်လွန်
 သူ ဒေါ်သိန်းကြည်၏ မောင်အရင်းဖြစ်သော ဦးမောင်ရွှေ၏ သားသမီးများ
 ဖြစ်ကြသောကြောင့် ဒေါ်သိန်းကြည်၏ သွေးရင်းတူ၊ တူမများ ဖြစ်ကြသည်။ အယူခံ
 တရားပြိုင်အမှတ် (၁) ဒေါ်ပြုံးရီသည် ကွယ်လွန်သူ ဒေါ်သိန်းကြည်၏ မအေတူ
 ဖအေကဲ့ မောင်တော်သူ ဦးတင်ဦး၏ သမီးဖြစ်သောကြောင့် ဒေါ်သိန်းကြည်၏
 သွေးထက်ဝက် တူမဖြစ်သည်။ အယူခံတရားပြိုင် အမှတ် (၂) ဒေါ်ခင်စိန်သည်
 ဒေါ်သိန်းကြည်၏ ညီမဝမ်းကွဲဖြစ်သည်။

မောင်ထွန်းထွန်း
 အောင် ပါ (၆)
 နှင့်
 ဒေါ်ပြုံးရီ ပါ
 (၃)။

ပြည်မြို့ရုံးထိုင်၊ ပဲခူးတိုင်းတရားရုံးတွင် အယူခံတရားလိုများက မိမိတို့နှင့် အယူခံ
 တရားပြိုင် အမှတ် (၃) မမြင့်မြင့်ဌေးသာလျှင် ကွယ်လွန်သူ ဒေါ်သိန်းကြည်၏
 အမေစား အမေခံများဖြစ်ကြောင်း မြက်ဟကြေငြာပေးရန် တရားစွဲဆိုသည်။ အယူခံ
 တရားပြိုင် အမှတ် (၁) ဒေါ်ပြုံးရီနှင့် အမှတ် (၂) ဒေါ်ခင်စိန်တို့က မိမိတို့လည်း
 ဒေါ်သိန်းကြည်၏ အမေစား အမေခံများ ဖြစ်ကြကြောင်း ချေပလျှောက်ထားသည်။
 ညီမဝမ်းကွဲတော်သူ ဒေါ်ခင်စိန်မှာ ဆွေမျိုးဆက် ဝေးသည့်အပြင် တရားရုံးကိုလာ
 ရောက်ပြိုင်ဆိုင်ရန်လည်း ပျက်ကွက်သောကြောင့် ယင်းအပေါ် တဘက်သတ်ကြားနာ
 ဆုံးဖြတ်သည်။ ဒေါ်သိန်းကြည်၏ အမေ့ကို သွေးရင်းတူ တူမများသာမက သွေး
 ထက်ဝက် တူမဖြစ်သော ဒေါ်ပြုံးရီလည်း ဆက်ခံထိုက်ကြောင်း အမိန့်ချမှတ်သည်။
 အယူခံ တရားလိုများက ယင်းအမိန့်ကို ပယ်ဖျက်၍ မိမိတို့သွေးရင်း တူ တူမများ
 သာလျှင် ကွယ်လွန်သူ ဒေါ်သိန်းကြည်၏ အမေ့စား အမေခံများဖြစ်ကြောင်း မြက်ဟ
 ကြေငြာပေးရန် ဗဟိုတရားရုံးသို့ အယူခံဝင်ခြင်းဖြစ်သည်။

ဒေါ်သိန်းကြည်၏ သွေးရင်းတူ တူမများသည် ဒေါ်သိန်းကြည်၏ အမေ့စား
 အမေခံများ ဖြစ်ကြောင်း အငြင်းမထွက်ချေ။ ညီမဝမ်းကွဲတော်သူ ဒေါ်ခင်စိန်မှာ
 လည်း အမေ့စား အမေခံအဖြစ် ပါဝင်နိုင်ခွင့် ရှိသူမဟုတ်ကြောင်း အငြင်းမထွက်ချေ။
 စဉ်းစားရန် ပြဿနာမှာ သွေးထက်ဝက် တူမဖြစ်သော ဒေါ်ပြုံးရီလည်း သွေးရင်းတူ
 တူမများနှင့် တန်းတူအမေ့ ဆက်ခံနိုင်ခွင့် ရှိ မရှိဖြစ်သည်။

မြန်မာ့ဓလေ့ထုံးတမ်း အမေ့ခန်း တရားဥပဒေအရ မျိုးဆက်နီးသူက မျိုးဆက်
 ဝေးသူအား အမေ့မှထုတ်ပယ်နိုင်သည်။ မျိုးဆက်နီးဝေး တူညီလျှင် သွေးရင်း
 ဆွေမျိုးက သွေးထက်ဝက်ဆွေမျိုးကို အမေ့မှ ထုတ်ပယ်နိုင်သည်။ ယခုအမှုတွင်
 သွေးထက်ဝက် တူမဖြစ်သော ဒေါ်ပြုံးရီက သွေးရင်းတူ တူမများနှင့်အတူ အမေ့

၁၉၇၆
မောင်ထွန်းထွန်း
အောင် ပါ (၆)
နှင့်
ဒေါ်မြိုးရီ ပါ
(၃)။

ဆက်ခံနိုင်ခွင့် ရှိသည်ဟု ပဲခူးတိုင်း တရားရုံးက ဆုံးဖြတ်ခြင်းသည် မြန်မာ့လေ့ထုံးတမ်း ဥပဒေနှင့် လျော်ညီခြင်း မရှိချေ။ ထို့ကြောင့် ပြည်မြို့ရုံးထိုင် ပဲခူးတိုင်းတရားရုံးက ချမှတ်ခဲ့သော အမိန့်နှင့် ဒီကရီကို ပြင်ဆင်၍ အယူခံတရားလိုများနှင့် ၃ အယူခံတရား ပြိုင် (မူလတရားလိုများနှင့် ၃ တရားပြိုင်) တို့က ကွယ်လွန်သူ ဒေါ်သိန်းကြည်၏ အမေ့ကို ဆက်ခံထိုက်သူများဖြစ်ကြောင်း မြက်ဟကြေငြာသည့် အမိန့်နှင့် ဒီကရီကို စရိတ်နှင့်တကွ ချမှတ်လိုက်သည်။ ရွှေနေ့စရိတ် ကျပ် ၅၀ သတ်မှတ်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးထွန်းအောင်ကျော် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးပုလေး

နှင့်

ဒေါ်ချစ်*

† ၁၉၇၆

ဇူလိုင်လ
၈ ရက်။

အယူခံလွှာကို လက်ခံထားပြီး ဒီကရီမိတ္တူကိုနောက်မှ တင်သွင်းရန် ခွင့်ပြုသည့်ကိစ္စ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ “လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု” ဟူသောစကား၏အဓိပ္ပာယ်။

ဆုံးဖြတ်ချက်။ ။ အယူခံလွှာကို လက်ခံထားပြီး ဒီကရီမိတ္တူကိုနောက်မှ တင်သွင်းရန်ခွင့်ပြု လျှင် ယင်းဒီကရီကိုကာလစည်းကမ်းသတ်နေ့ရက်ကျော်လွန်ပြီးမှ တင်သွင်းသော်လည်း အယူခံကို ကာလစည်းကမ်းသတ်အတွင်း တင်သွင်းသည်ဟု မှတ်ယူရမည်။

ထပ်မံဆုံးဖြတ်ချက်။ ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရလင်မယားအဖြစ်ပေါင်းသင်းနေထိုင် ခြင်းဆိုသည်မှာ တရားဝင်လင်မယား အထင်အရှားပေါင်းသင်းနေထိုင်ခြင်းကို ဆိုလိုသည်။ ထိုစိတ် တစ်စိတ်ပေါင်းသင်းစပ်ယှက်မှုမျိုးမဟုတ်ချေ။ အိမ်နီးချင်းတို့က အတင် အဖျင်းပြောဆိုခြင်းခံရကာမျှ နှင့် တရားဝင်လင်မယားအဖြစ် ရောက်ရှိပြီဟု မဆိုနိုင်ချေ။ ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တရားဝင် လင်မယားအဖြစ် မိတ်ဆွေသက်ဟများကို ဧည့်ခံကျွေးမွေးခြင်း၊ သာရေးနာရေး အစရှိသည်များသို့ လင်မယားအဖြစ် အတူတကွ ကွားရောက်ခြင်းစသော အချက်အလက်များအမှုတွင် မပေါ်ပေါက် ချေ။ မြန်မာ့ဓလေ့ထုံးတမ်းအရ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှုဆိုရာ၌ အကြင်လင်မယား အဖြစ် လူသိရှင်ကြား ပေါင်းသင်းဆက်ဆံမှု အထင်အရှားဖြစ်ရန်လိုပေသည်။ အိမ်တဆောင် မီးတပြောင်ဖြင့် အထင်အရှားလူသိနတ်ကြား အတူတကွပေါင်းသင်းသည့် လင်မယားတို့၏ ပေါင်း သင်းမှုကိုသာ “လင်မယား အဖြစ်ပေါင်းသင်းနေထိုင်မှု” ရှိသည်ဟု ဆိုရပေမည်။

အယူခံ တရားလိုအဖွဲ့က။ ။ ဗဟိုတရားရုံးရွှေနေ ဦးလှသိန်း။

အယူခံ တရားပြိုင်အဖွဲ့က။ ။ ဗဟိုတရားရုံးရွှေနေ ဦးလှတင်။

အယူခံတရားလို ဦးပုလေးက အယူခံ တရားပြိုင် ဒေါ်ချစ်အပေါ်တွင် တွံတေး မြို့နယ် တရားရုံး၌ လင်မယား ကွာရှင်းလို့မူ စွဲဆိုခြင်းကို ပလပ်ခြင်း ခံရသည်။

* ၁၉၇၄ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၃၂။
† ၁၉၇၄ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၁ တွင်၊ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ ရန်ကင်းတိုင်း (မြို့နယ်စု-၅) တရားရုံး၏ချမှတ်သောဒီကရီအယူခံဝင်မှု။

၁၉၇၆

ဦးပုလေး
နှင့်
ဒေါ်ချစ်။

ထို့ကြောင့်ရန်ကုန်တိုင်း တရားရုံးသို့ အယူခံဝင်သော်လည်း အောင်မြင်ခြင်း မရှိချေ။
ယခုတဖန် ဦးပုလေးက ဗဟိုတရားရုံးသို့ ဒုတိယအကြိမ် အယူခံခြင်းဖြစ်လေသည်။

မြို့နယ်တရားရုံးသည် ဦးပုလေးအမှုကို ပလပ်သော အခါတွင် ဦးပုလေးနှင့် ဒေါ်ချစ်
တို့သည် မြန်မာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ တရားဝင် အကြင်လင်မယား
မဟုတ်သောကြောင့် လင်မယား ကွာရှင်းလိုမှု စွဲဆိုရန်အကြောင်းမရှိပေ။ အကြောင်း
ပြခဲ့သည်။ ရန်ကုန်တိုင်း တရားရုံးက ဦးပုလေး၏ အယူခံကို ပလပ်ရာတွင် ဦးပုလေး
သည် အယူခံလွှာကို ကာလစည်းကမ်းသတ် ကျော်လွန်မှုတင်သွင်းသည်ဟူ၍အကြောင်း
ပြခဲ့သည်။

ရန်ကုန်တိုင်း တရားရုံးက ကာလစည်းကမ်းသတ် အပေါ်တွင် အခြေပြု၍ ဦးပုလေး
၏ အယူခံကို ပလပ်ခြင်းနှင့် ပတ်သက်၍ ရှေးဦးစွာ စဉ်းစားရန် လိုအပ်ပေလိမ့်မည်။
တိုင်းတရားရုံးသို့ ဦးပုလေး၏ အယူခံလွှာကို တင်သွင်းသောအခါတွင် မြို့နယ်တရားရုံး၏
ဒီကရီမိတ္တူ ပူးတွဲပါရှိခြင်း မရှိချေ။ ယင်းဒီကရီမိတ္တူကို နောက်မှ တင်သွင်းခဲ့သည်။
ထိုသို့တင်သွင်းချိန်တွင် ကာလစည်းကမ်းသတ် ကျော်လွန်လျက်ရှိပြီးဖြစ်သည်။ အယူခံ
မှုတင်သွင်းသော အခါတွင် မူလရုံး၏ ဒီကရီမိတ္တူကို ပူးတွဲတင်သွင်းရန် လိုအပ်ကြောင်း
မှန်ပေသည်။ သို့သော် တခါတရံ မလွဲမရှောင်သာသော အကြောင်းရှိ၍ အယူခံလွှာကို
အချိန်မီတင်သွင်းပြီး ဒီကရီမိတ္တူကို နောက်မှ တင်သွင်းခွင့်ပြုရန် တောင်းဆိုလေ့
ရှိသည်။ ဤကဲ့သို့ အယူခံလွှာကို လက်ခံထားပြီး ဒီကရီမိတ္တူကို နောက်မှ တင်သွင်းရန်
ခွင့်ပြုလျှင် ယင်း ဒီကရီကို ကာလစည်းကမ်းသတ် နေ့ရက် ကျော်လွန်ပြီးမှ
တင်သွင်းသော်လည်း အယူခံကို ကာလ စည်းကမ်းသတ်အတွင်း တင်သွင်းသည်ဟု
မှတ်ယူရမည် ဖြစ်သည်။ ထို့ကြောင့် အမှုအကြောင်းအရာနှင့် ပတ်သက်ပြီး
ဆက်လက်စဉ်းစားရန် လိုအပ်မည်ဖြစ်ပေသည်။

၁၉၄၉-၅၀ ခုနှစ်ခန့်တွင် ဒေါ်ချစ်သည်၊ တံတေးမြို့သို့ ပြောင်းရွှေ့လာပြီး ဦးပုလေး
နှင့် တအိမ်တည်းမှာပင် အနှစ် ၂၀ ခန့်အတူတကွ နေထိုင်ကြသည်။ ဦးပုလေးက
ဤသို့နေထိုင်ခြင်းမှာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြောင်း အဆိုပြုသည်။
ဒေါ်ချစ်က မည်သို့မျှ ပတ်သက်ခြင်းမရှိပဲ မိမိထက် အသက်များစွာကြီးသော ဦးပုလေး
အား ရိုသေလေးစားသောအားဖြင့် ပြုစုနေထိုင်ခဲ့ကြောင်း အဆိုပြုသည်။ ဦးပုလေး
နှင့် ဒေါ်ချစ်တို့သည် အနှစ် ၂၀ ခန့်တအိမ်တည်း အတူတကွ နေထိုင်ရာတွင် အိမ်နီး
နားချင်းများ အပြောအဆိုမလွတ်သည့် အနေအထိုင်မျိုး ရှိနိုင်ပေသည်။ သို့ရာတွင်
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ခြင်း ဆိုသည်
မှာ တရားဝင်လင်မယား အထင်အရှား နေထိုင်ပေါင်းသင်းခြင်းကို ဆိုလိုသည်။ တိတိ
တဆိတ် ပေါင်းသင်းစပ်ယှက်မှုမျိုး မဟုတ်ချေ။ အိမ်နီးချင်းတို့က အတင်းအဖျင်း

ပြောဆိုခြင်း ခံရကာမျှနှင့် တရားဝင် လင်မယားအဖြစ် ရောက်ရှိပြီဟု မဆိုနိုင်ချေ။ ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တရားဝင် လင်မယားအဖြစ် မိတ်ဆွသင်္ဂဟများကို ညှိနှိုင်းဆွေးနွေးခြင်း၊ သာရေးနာရေး အစရှိသည်များသို့ လင်မယားအဖြစ် အတူတကွ သွားရောက်ခြင်းစသော အချက်အလက်များ အမှုတွင် မပေါ်ပေါက်ချေ။ မြန်မာ့ ဓလေ့ထုံးတမ်းအရ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု ဆိုရာ၌ အကြင်လင်မယား အဖြစ် လူသိရှင်ကြား ပေါင်းသင်းဆက်ဆံမှု အထင်အရှားဖြစ်ရန်လိုပေသည်။ အိမ် တဆောင် မီးတပြောင်ဖြင့် အထင်အရှား လူသိနတ်ကြား အတူတကွ နေထိုင်ပေါင်း သင်းသည့် လင်မယားတို့၏ ပေါင်းသင်းမှုကိုသာ “လင်မယားအဖြစ် ပေါင်းသင်း နေထိုင်မှု” ရှိသည်ဟု ဆိုရပေမည်။

၁၉၇၆
 ဦးပုလေး
 နှင့်
 ဒေါ်ချစ်။

ဦးပုလေးနှင့် ဒေါ်ချစ်တို့ နေထိုင်ရာတွင် ဆွမ်းလောင်းအသင်း စာရင်းရှင်းတမ်း တွင် ဒေါ်ချစ် တဦးတည်း၏ အမည်သာ ပါရှိခြင်း၊ ဒေါ်ချစ်တဦးတည်း၏ အမည်နှင့် ဖိတ်ကြားသော ဖိတ်စာများသာ ရှိနေခြင်း၊ တံတေးမြို့၊ ရွှေဆံတော် ဘုရား တန်ဆောင်းဆောက်၍ ကမ္မည်းထိုးလှူရာတွင် ဒေါ်ချစ်အမည်နှင့် အစ်ကို ကဏ္ဍနာ ဆိုသူ၏ အမည်သာပါရှိပြီး ဦးပုလေး၏နာမည် မပါရှိခြင်း အစရှိသော သက်သေခံ အထောက်အထားများကို ရည်ညွှန်းလျှင် ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် လင်မယား အရာမြောက် နေထိုင်ခဲ့ကြသည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် မြို့နယ်တရားရုံးနှင့် တိုင်းတရားရုံးတို့၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိသဖြင့်၊ အမှုကို ပယ်လိုက်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးစိုးလှိုင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ ရွှေတွင်

† ၁၉၇၆

နိုဝင်ဘာလ
၂၅ ရက်။

ဦးဘဟန်

နှင့်

ဦးကြံရင် ပါ ၂ ဦး *

အဆိုလွှာတွင် အိမ်မှဖယ်ရှားစေလိုမှုဟု ခေါင်းစဉ်ရေးသားပြီး ရုံးခွန်တော်တံဆိပ်ခေါင်း ၂၀ သာ
ကပ်၍ တရားစွဲဆိုခြင်းကို လက်ခံနိုင်မနိုင်။

ဆုံးဖြတ်ချက်။ ။ အဆိုလွှာ၏ ခေါင်းစဉ်၌ အခွင့်အမိန့်အရ နေထိုင်လာသူများအား အိမ်ခြံ
မြေမှ ထွက်ခွာစေ၍ လက်ရောက်ရလိုမှုဟု ခေါင်းစဉ်တပ်ထားကြောင်း မှာမှန်သည်။ သို့သော် အဆို
လွှာကို တပိုဒ်ခြင်းစိစစ်လိုက်သည့်အခါ အယူခံတရားလိုနှင့် အယူခံတရားပြိုင်တို့မှာ အိမ်ရှင်အိမ်ငှား
များဖြစ်ကြောင်းပေါ်လွင်ထင်ရှားသည်။ သို့ဖြစ်၍ ခေါင်းစဉ်တွင် မည်သို့ပင်ရေးသားစေ
ကာမူ အဆိုလွှာအရ၊ အယူခံတရားလိုစွဲဆိုသည့်အမှုမှာ အိမ်ရှင်ကအိမ်ငှားအား တင်ကြိုအကြောင်း၊
ကြားခံပေး၍ အိမ်ရှင်လိုစွဲဆိုခြင်းဖြစ်ကြောင်းမှာပေါ်လွင်သည်။ တောင်စွန်းကျေးရွာတွင် မြို့ပြ
ဆိုင်ရာငှားရမ်းခကြီးကြပ်ရေး ဥပဒေအာဏာမသက်ရောက်သည့်အတွက် အိမ်ရှင်က အိမ်ငှားအား
ဤအတိုင်း ဘဝည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ ၁၀၆ အရ ကြိုတင်အကြောင်းကြားစာပို့ပြီး၊ အိမ်ရှင်
အိမ်ငှားဆက်သွယ်မှုရုပ်သိမ်း၍ တရားစွဲဆိုခွင့်ရှိသည်။

အယူခံ တရားလိုအတွက်။ ။ ဦးမောင်မောင်ကြီး။

အယူခံတရားပြိုင်အတွက်။ ။ ဦးချမ်းအေး။

အယူခံတရားလို ဦးဘဟန်သည် အခင်းဖြစ်အိမ်၏ ပိုင်ရှင်များ၏ တရားဝင်
ကိုယ်စားလှယ်အဖြစ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာတရားရုံးတွင်
အယူခံ တရားပြိုင်များအား ဖယ်ရှားထွက်ခွာ သွားစေမှု တရားစွဲဆိုခဲ့သည်။ မူလ
ကျေးရွာတရားရုံးက စွဲဆိုသည့်အတိုင်း ဒီကရီချမှတ် ပေးလိုက်သည်။ အယူခံမွန်
ပြည်နယ် တရားရုံးက မူလတရားရုံး၏ အမိန့်ကို ပယ်ဖျက်လိုက်သည်။ သို့ဖြစ်၍
ဤဒုတိယအယူခံမှု တင်သွင်းခြင်းဖြစ်သည်။

* ၁၉၇၅ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၇၁။
† ၁၉၇၄ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၃၂ တွင်၊ ဘီးလင်းမြို့ မွန်ပြည်နယ်တရားရုံး၏ ချမှတ်
သော ဒီကရီကို အယူခံဝင်မှု။

တောင်စွန်းကျေးရွာတွင် ၁၉၆၀ ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေအာဏာ မသက်ရောက်ကြောင်း အငြင်းမထွက်ချေ။

၁၉၇၆

ဦးဘတန်
နှင့်
ဦးကြိုင်ပါ
၂ ဦး။

မူလအမှုတွဲရှိ အဆိုလွှာတွင် အခွင့်ဖြင့် နေသူတို့အား အိမ်မှဖယ်ရှား စေလိုမှုဟု ခေါင်းစဉ်တွင် ရေးသားပြီး ရုံးခွန်တော် တံဆိပ်ခေါင်း ၂၀ သာကပ်ထားသည်။ အယူခံ တရားပြိုင်တို့မှာ အယူခံ တရားလိုတို့၏ အိမ်ငှားများ ဖြစ်သည့်အတွက် ဤကဲ့သို့ တံဆိပ်ခေါင်း ၂၀ ကပ်ပြီး ဖယ်ရှားလိုမှု မစွဲနိုင်ပါဟု အယူခံတရားပြိုင်တို့၏ အကျိုးဆောင်က တင်ပြသည်။ အဆိုလွှာ၏ ခေါင်းစဉ်၌ အခွင့်အမိန့်အရာ နေထိုင်လာသူများ အား အိမ်ခြံမြေမှ ထွက်ခွာစေ၍ လက်ရောက်ရလိမ့်ဟု ခေါင်းစဉ်တပ်ထားကြောင်းမှာ မှန်သည်။ သို့သော် အဆိုလွှာကို တပိုင်ချင်း စိစစ်လိုက်သည့်အခါ အယူခံတရားလိုနှင့် အယူခံတရားပြိုင်တို့မှာ အိမ်ရှင် အိမ်ငှားများဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသည်။ သို့ဖြစ်၍ ခေါင်းစဉ်တွင် မည်သို့ပင် ရေးသားစေကာမူ အဆိုလွှာအရာ အယူခံတရားလို စွဲဆိုသည့်အမှုမှာ အိမ်ရှင်က အိမ်ငှားအား တင်ကြိုအကြောင်းကြားစာပေး၍ အိမ်ရှင် လိုမှု စွဲဆိုခြင်းဖြစ်ကြောင်းမှာ ပေါ်လွင်သည်။ တောင်စွန်းကျေးရွာတွင် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေအာဏာ မသက်ရောက်သည့်အတွက် အိမ်ရှင်က အိမ်ငှားအား ဤအတိုင်း ပဋ္ဌာန်းပြောင်းလွှဲခြင်း ဥပဒေပုဒ်မ ၁၀၆ အရ ကြိုတင် အကြောင်းကြားစာပို့ပြီး၊ အိမ်ရှင်အိမ်ငှား ဆက်သွယ်မှု ရုပ်သိမ်း၍ တရားစွဲဆိုခွင့် မှီသည်။

သို့ဖြစ်၍ မွန်ပြည်နယ်တရားရုံး၏ အမိန့်ကို ပယ်ဖျက်၍ မူလကျေးရွာ တရားရုံး၏ အမိန့်ကို အတည်ပြုလိုက်သည်။ တရားရုံး အဆင့်ဆင့်တို့၏ တရားစရိတ်များကို အယူခံ တရားပြိုင်တို့က ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ သို့ရာတွင် အယူခံတရားလိုသည် အိမ်ရှင်လိုမှုအတွက် ထမ်းဆောင်ရမည့် ရုံးခွန်တော် တံဆိပ်ခေါင်းထပ်မံတင်သွင်းရန် ညွှန်ကြားလိုက်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးစိုးလှိုင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှဒမာန်နှင့် ဦးလွင်မောင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်

† ၁၉၇၆
နိုင်ငံဘာလ
၁၇ ရက်။

ဦးဘအေး
နှင့်

ဒေါ်ဆာဗိယာ *

အစုစပ်လုပ်ငန်း ဖျက်သိမ်းပေးရန် စွဲဆိုသည့်အမှုတွင် မူလတရားရုံး၌ တရားပြိုင်များအဖြစ်ထည့်သွင်း
ထားသူများအား အယူခံမှုတွင်၊ အယူခံတရားပြိုင်များအဖြစ် မထည့်သွင်းထားသဖြင့်၊ ယင်း
အယူခံမှုကို စွဲနိုင် မစွဲနိုင်။

ဆုံးဖြတ်ချက်။ ။ စွဲဆိုသည့်အမှုမှာ အစုစပ်လုပ်ငန်းဖျက်သိမ်းပေးရန်စွဲဆိုသည့်အမှုဖြစ်သည်။ ။
ဤကဲ့သို့သော အမှုမျိုးတွင် အစုစပ်အားလုံးတို့မှာ အမှုသည်များအဖြစ်ပါရှိရန်လိုအပ်သူများဖြစ်သည်။ ။
ပထမ အယူခံရုံးဖြစ်သည့် မွန်ပြည်နယ်တရားရုံးက အခင်းဖြစ်လုပ်ငန်းမှာ အစုစပ်လုပ်ငန်းဖြစ်ကြောင်း
မအံ့နှင့် မကင်ညွှန်ကြည့်တို့မှာ အစုစပ်များဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ။ ထို့ကြောင့်
ဤအယူခံမှုတွင် ယင်းတို့အား အယူခံတရားပြိုင်များအဖြစ် ထည့်သွင်းရန်လိုအပ်ပေသည်။ ။ ဤကဲ့သို့
မထည့်သွင်းခြင်းကြောင့် ဤအယူခံမှုမှာ ဥပဒေအရ မတည်နိုင်ပေ။ ။

အယူခံတရားလိုအတွက်။ ။ ဦးတင်ညွှန်။
အယူခံတရားပြိုင်အတွက်။ ။ ဦးဘိုးသာ။

ဤအမှုမှာ အစုစပ် လုပ်ငန်းကို ဖျက်သိမ်း၍ စာရင်းရှင်းပေးစေလိုမှု ဖြစ်ပြီး အယူခံ
တရားပြိုင် ဒေါ်ဆာဗိယာက အယူခံ တရားလိုနှင့် ကျန်အစုစပ် နှစ်ဦးတို့အပေါ် ပေါင်
မြို့နယ် တရားရုံး၌ စွဲဆိုခဲ့သည်။ မြို့နယ်တရားရုံးက အမှုကို ပလပ်လိုက်သည့်အတွက်
မွန်ပြည်နယ် တရားရုံးတွင် အယူခံဝင်ရာ အယူခံရုံးက မြို့နယ်တရားရုံး၏ အမိန့်ကို
ပယ်ဖျက်၍ ဒီကရီ ချမှတ်ခဲ့သည်။ ယင်းအမိန့်ကို မကျေနပ်၍ ဤဒုတိယ အယူခံမှု
တင်သွင်းခြင်းဖြစ်သည်။

* ၁၉၇၅ ခုနှစ်၊ တရားမ ဒုတိယအယူခံမှုအမှတ် ၁၆။
† ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၁၇ တွင် ပေါင်မြို့၊ မွန်ပြည်နယ်တရားရုံး၏ ချ
သောဒီကရီကို အယူခံဝင်မှု။

အစုစပ်လုပ်ငန်းမှာ မီးခြစ်လုပ်ငန်းဖြစ်သည်။ အယူခံ တရားလို ဦးဘအေးသည် အယူခံ တရားပြိုင် ဒေါ်ဆာဗီယာ၏ ခင်ပွန်းဖြစ်သည်။ မူလတရားရုံးတွင် တရားပြိုင် အဖြစ် ပါသည့် ကျန်အစုစပ်ရှင်နှစ်ဦးဖြစ်သူ မအုံးညွန့်နှင့် မတင်ကြည်တို့သည် ယင်း တို့၏ သမီးများဖြစ်ကြသည်။

အယူခံ တရားလို ဦးဘအေးက အထက်တွင် ဖော်ပြသည့် မီးခြစ် လုပ်ငန်းမှာ အစုစပ် လုပ်ငန်းမဟုတ်ပါ။ မိသားစု လုပ်ငန်းဖြစ်ပါသည်ဟု ထုချေခဲ့သည်။

ဤအယူခံမှုတွင် စဉ်းစားရန် အဓိက အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ မူလတရားရုံးတွင် တရားပြိုင်များ အဖြစ်ပါဝင်သည့် မအုံးညွန့်နှင့်မတင်ကြည်တို့ကို အယူခံ တရားပြိုင်များအဖြစ် မထည့်သွင်းပဲ၊ ဤအယူခံမှု စွဲဆိုနိုင်သလား ဟူသော အချက်နှင့် ဒုတိယအချက်မှာ အခင်းဖြစ် လုပ်ငန်းသည်အစုစပ် လုပ်ငန်းဟုတ် မဟုတ် ဟူသောအချက်တို့ဖြစ်သည်။

စွဲဆိုသည့်အမှုမှာ အစုစပ်လုပ်ငန်း ဖျက်သိမ်းပေးရန် စွဲဆိုသည့် အမှုဖြစ်သည်။ ဤကဲ့သို့သော အမှုမျိုးတွင် အစုစပ် အားလုံးတို့မှာ အမှုသည်များအဖြစ်ပါရှိရန် လိုအပ်သူများဖြစ်သည်။ ပထမ အယူခံရုံးဖြစ်သည့် မွန်ပြည်နယ်တရားရုံးက အခင်း ဖြစ်လုပ်ငန်းမှာ အစုစပ် လုပ်ငန်းဖြစ်ကြောင်း မအုံးညွန့်နှင့်မတင်ကြည်တို့မှာ အစုစပ် များဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဤအယူခံမှုတွင် ယင်းတို့အား အယူခံ တရားပြိုင်များအဖြစ် ထည့်သွင်းရန် လိုအပ်ပေသည်။ ဤကဲ့သို့ မထည့်သွင်း ခြင်းကြောင့် ဤအယူခံမှုမှာ ဥပဒေအရ မတည်နိုင်ပေ။

အယူခံတရားလိုနှင့် အယူခံ တရားပြိုင်တို့သည် အစုစပ်လုပ်ငန်းအတွက် စာချုပ် နှစ်ကြိမ် ချုပ်ခဲ့သည်။ ပထမအကြိမ်မှာ ၁၆-၈-၆၁ ရက်နေ့ကဖြစ်သည်။ စာချုပ် ချုပ်ဆိုပြီးနောက် ဒေါ်ဆာဗီယာက အစုစပ် လုပ်ငန်း ဖျက်သိမ်းပေးရန် တရားစွဲဆို ခဲ့သော်လည်း နှစ်ဦးနှစ်ဘက် ရုံးပြင်ပတွင် ကျောအေး၍ အမှုကို ရုပ်သိမ်းခဲ့သည်။ ထို့ နောက် ၁၆-၁-၆၇ ရက်နေ့က အစုစပ်လုပ်ငန်း စာချုပ်အသစ် ထပ်မံချုပ်ခဲ့သည်။ ယင်းစာချုပ်များမှာ ဟန်ဆောင် စာချုပ်များသာ ဖြစ်သည်ဟု ဦးဘအေးကထုချေ သည်။ ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း သက်သေပြရန်မှာ ဦးဘအေး၏ တာဝန်ဖြစ် သည်။ ဦးဘအေးသည် ဤကဲ့သို့ ဟန်ဆောင်စာချုပ် ဖြစ်ပါသည်ဟု လက်ခံနိုင် လောက်သည့် သက်သေ အထောက်အထား တင်ပြနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် အစုစပ် လုပ်ငန်း ဖြစ်သည်ဟု ဆုံးဖြတ်ရပေမည်။

၁၉၇၆
ဦးဘအေး
နှင့်
ဒေါ်ဆာမီယာ။

မွန်ပြည်နယ်တရားရုံးက အစုစပ်လုပ်ငန်းနှင့် ပတ်သက်ပြီး ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီ စာရင်းရှင်းပေးရန် ပဏာမ အမိန့်ချမှတ်သည်ဟု စီရင်ချက်တွင် ပါရှိကြောင်း ခဏ္ဍရသည်။ အစုစပ်လုပ်ငန်း ဖျက်သိမ်းသည့် နေ့ရက်သတ်မှတ်ပြီး ဖျက်သိမ်းကြောင်း ပဏာမ ဒီကရီ ချမှတ်ပေးရမည်ဖြစ်သည်။ ထို့နောက် စာရင်းရှင်းရန်အတွက် စာရင်း များကောက်ရန် ညွှန်ကြားရမည်။ ဤအတိုင်း တရားမ ကျင့်ထုံး ဥပဒေ အမိန့် (၂၁) နည်းဥပဒေ (၁၅) ကပြဋ္ဌာန်းထားသည်။ ထို့ကြောင့် မွန်ပြည်နယ်တရားရုံး၏ အမိန့် လိုအောက်ပါအတိုင်း ပြင်ဆင်လိုက်သည်။

မူလအမှုစွဲဆိုသည့် ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ ၃၁ ရက်နေ့ကစ၍ အစုစပ်လုပ်ငန်း ဖျက်သိမ်းလိုက်သည်ဟု သတ်မှတ်သည်။ အစုစပ်လုပ်ငန်း ဖျက်သိမ်းကြောင်း ပဏာမ ဒီကရီချမှတ်ပေးလိုက်သည်။ တရားရုံးအဆင့်ဆင့်တို့၏ ကျန်ကျသည့် တရားစရိတ် များကို အယူခံ တရားလိုက ကျခံစေရန် အမိန့်ချမှတ်သည်။

တရားမအထွေထွေအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ထွန်းအောင်ကျော်နှင့် ဦးသန့်ဇင် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးဘိုးထွန်း

နှင့်

† ၁၉၇၆
ပြီလ ၂၁ရက်။

အလုပ်သမား လျော်ကြေးအရာရှိ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ
စစ်ဆေးရေး ဦးစီးဌာန မြို့နယ်ရုံး ပျဉ်းမနားမြို့ ပါ ၂

ဗဟိုအလုပ်သမားတဦးအနေဖြင့် မိမိတာဝန်မရှိသည့်ကိစ္စရပ် ဆောင်ရွက်စဉ် ရရှိသည့် ဒဏ်ရာကြောင့်
သေဆုံးခြင်းအတွက် အလုပ်သမားလျော်ကြေးရထိုက် မထိုက်။

ဆုံးဖြတ်ချက်။ ။ သေဆုံးသူမောင်သိန်းသည် ဆင်ကိုသွားမောင်းသည့်အတွက် ဆင်ကထိုးလိုက်
ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိပေ။ ဆင်ကိုသွားမောင်းသဖြင့် ဆင်ကထိုး၍
ဒဏ်ရာရရှိသည်ဟု ဆိုစေကာမူ၊ သေဆုံးသူမောင်သိန်းသည် ဗဟိုရ အလုပ်သမားတဦးအနေဖြင့်
သစ်ကွင်းတွင် တာဝန်ထမ်းဆောင်နေစဉ် ဒဏ်ရာရရှိခြင်းဖြစ်သောကြောင့် အလုပ်ခွင်တွင် အလုပ်ချိန်
အတွင်း လုပ်ငန်းနှင့်ပတ်သက်၍ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုရပေမည်။ သို့ဖြစ်၍ အယူခံကိုပယ်လိုက်
သည်။ အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီ၏အမိန့်ကိုအတည်ပြုလိုက်သည်။

အယူခံတရားလိုအတွက်။ ။ ဦးအောင်သူ

အယူခံ တရားပြိုင်အတွက်။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) မစ္စတာ အက်စ် ကေ ဂွီရှိ

၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၅ နာရီလောက်တွင် သေဆုံးသူ
မောင်သိန်းသည် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင် သစ်တောဝင်းအမှတ် (၂၁) တဲစခန်း
တွင်ဆင်ထိုး၍ ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။ မောင်သိန်းသည် အစက အယူခံ
တရားလို ဦးဘိုးထွန်း၏ ဆင်ဦးစီးအဖြစ် ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သေသည့်
အခါက သစ်ကွင်းတွင် ဦးဘိုးထွန်း၏ ဆင်လုပ်ငန်းနှင့် ပတ်သက်၍ ဗဟိုရ အလုပ်
သမားအဖြစ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ မောင်သိန်း သေသည့်ကိစ္စနှင့်ပတ်သက်
၍ ၎င်း၏ဇနီးသည် အယူခံ တရားပြိုင် မတင်လှက အလုပ်သမားလျော်ကြေး တောင်း

* ၁၉၇၄ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၄၇။
† ၁၉၇၄ ခုနှစ်၊ အလုပ်သမားလျော်ကြေးမှုအမှတ် ၂၃ တွင် (ပျဉ်းမနားမြို့အလုပ်သမား
ဥပဒေစစ်ဆေးရေး) ရုံး၏ချမှတ်သောအမိန့်ကို အယူခံဝင်မှု။

၁၉၇၆
 ဦးဘိုးထွန်း
 နှင့်
 အလုပ်သမား
 လျော်ကြေး
 အရာရှိ၊ အလုပ်
 ရုံနှင့် အလုပ်
 သမားဥပဒေ စစ်
 ဆေးရေးဦးစီး
 ဌာန မြို့နယ်ရုံး၊
 ပျဉ်းမနားမြို့နယ်
 ပါ ၂ ဦး။

ဆိုရာ အလုပ်သမား လျော်ကြေး စိစစ်ရေး ကော်မတီက ဦးဘိုးထွန်းက မတင်လှအား အလုပ်သမားလျော်ကြေးငွေ ၃၆၀ဝိ ပေးစေဟု အမိန့်ချမှတ်လိုက်သည်။ ယင်းအမိန့်ကို မကျေနပ်၍ အလုပ်သမား လျော်ကြေး ဥပဒေပုဒ်မ ၃၀ အရ ဤအယူခံမှုတင်သွင်းခြင်းဖြစ်သည်။

မောင်သိန်းသည် ဗာဟီရ အလုပ်သမား တဦးအနေဖြင့် မိမိတာဝန်မဟုတ်ပဲ ဆင်ကို သွားမောင်းသည့်အတွက် ဆင်ကထိုးလိုက်သဖြင့် ဒဏ်ရာရရှိခဲ့သောကြောင့် တာဝန် မရှိသည့် ကိစ္စရပ်ဆောင်ရွက်စဉ် ဒဏ်ရာရရှိသည့်အတွက် ဦးဘိုးထွန်းသည် အလုပ်သမားလျော်ကြေးပေးရန် တာဝန်မရှိဟုအယူခံတရားလို၏ ရှေ့နေကတင်ပြသည်။

မောင်သိန်းသည် အစက ဦးဘိုးထွန်း၏ ဆင်ဦးစီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်းနှင့် သေသည့်အခါက ဦးဘိုးထွန်း၏ ဆင်လုပ်ငန်းနှင့် ပတ်သက်၍ ဗာဟီရ အလုပ်သမားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းမှာ အငြင်းမထွက်ချေ။

မောင်သိန်းသည် ဆင်ကို သွားမောင်းသည့်အတွက် ဆင်က ထိုးလိုက်ကြောင်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိပေ။ ဆင်ကိုမောင်းသဖြင့် ဆင်ကထိုး၍ ဒဏ်ရာရရှိသည်ဟု ဆိုစေကာမူ မောင်သိန်းသည် ဗာဟီရ အလုပ်သမားတဦးအနေဖြင့် သစ်ကွင်းတွင် တာဝန် ထမ်းဆောင် နေစဉ် ဒဏ်ရာရရှိခြင်း ဖြစ်သောကြောင့် အလုပ်ခွင်တွင် အလုပ်ချိန်အတွင်း လုပ်ငန်းနှင့် ပတ်သက်၍ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုရပေမည်။ သို့ဖြစ်၍ ဤအယူခံကို ပလုပ်လိုက်သည်။ အလုပ်သမား လျော်ကြေး စိစစ်ရေး ကော်မတီ၏ အမိန့်ကို အတည်ပြုလိုက်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်နှင့် အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင် နှင့် ဗိုလ်မှူးကြီး လှမောင်တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးမောင်ထွေးပါ ။

နှင့်

ဦးထွေးတင်ပါ ။ *

† ၁၉၇၆

နိုဝင်ဘာလ ၁၂ ရက်။

အိမ်လခကြေးကိုပေးရန် ဆောင်ရွက်ကြောင်းမပေါ်လွင်သည့်အပြင် အိမ်အနီးအနားတွင်နေထိုင်သူ များအား စိတ်ငြိုငြင်စေသည့် နှောင့်ယှက်မှုပြုကြောင်း ပေါ်လွင်သူအား ဥပစာမှ ဖယ်ရှားပေးရန် တရားစွဲဆိုနိုင်ခြင်း။

ဆုံးဖြတ်ချက်။ ။ မူလတရားရုံးအမှုတွဲတွင် အယူခံတရားလိုတို့က အိမ်လခကြေးများကိုအယူခံ တရားပြိုင်အားပေးသော်လည်း လက်မခံဟု တင်ပြထားကြောင်းတွေ့ရသည်။ ဤတင်ပြချက်နှင့် ပတ်သက်၍ အယူခံတရားလိုတို့က လက်ခံနိုင်လောက်သော သက်သေအထောက်အထား မတင်ပြနိုင်ချေ။ မည်သို့ပင်ဖြစ်စေကာမူ အိမ်ရှင်အနေနှင့်အိမ်လခများလက်မခံလျှင် အိမ်ငှားဖြစ်သည့် အယူခံတရားလိုတို့သည် အိမ်လခများကို မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ ၁၆ (၁) အရငှားရမ်းခကြီးကြပ်ရေးဝန်ထံပေးသွင်းထားနိုင်သည်။ အယူခံတရားလိုတို့သည် ဤကဲ့သို့ဆောင်ရွက်သားခြင်းမပေါ်လွင်ချေ။ ထို့ပြင်မူလမြို့နယ်တရားရုံးနှင့်အယူခံမွန်ပြည်နယ်တရားရုံးတို့က အယူခံတရားလိုတို့သည် အိမ်နီးနားချင်းဖြစ်သည့် အယူခံတရားပြိုင်တို့အား စိတ်ငြိုငြင်စေသည့် အနှောင့်အယှက်ဖြစ်သည့် ပြုကျင့်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆုံးဖြတ်ပေးခြင်းမှာမှန်ကန်သည်။ သို့ဖြစ်၍ ဤအယူခံမှုကို ပလပ်လိုက်သည်။

အယူခံတရားလိုအတွက်။ ။ ဦးမောင်မောင်ကြီး

အယူခံတရားပြိုင်အတွက်။ ။ မဇ္ဈတာဦးဖိစိဖိုး

အယူခံတရားပြိုင်များက အယူခံတရားလိုတို့အပေါ် သထုံမြို့နယ်တရားရုံးတွင် အိမ်လခကြေးများ ကျန်ရှိနေခြင်းနှင့် အနီးအနားရှိသော နေထိုင်သူများအား စိတ်ငြိုငြင်အောင်ပြုလုပ်ခြင်းကြောင့် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ ၁၂(၁) (က) နှင့် (ဂ) အရအခင်းဖြစ် ဥပစာမဖယ်ရှားပေးရန် တရားစွဲဆိုရာ မူလမြို့နယ်တရားရုံးတွင်

* ၁၉၇၅ ခုနှစ်၊ တရားမ ဒုတိယအယူခံမှုအမှတ် ၁၉။

† ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၂၅ တွင်၊ သထုံမြို့၊ မွန်ပြည်နယ်ပြည်သူ့ တရားရုံး၏ ချမှတ်သော ဒီကရီကိုအယူခံဝင်မှု။

၁၉၇၆

ဦးမောင်ထွေး

ပါ ၂

နှင့်

ဦးထွေးတင်

ပါ ၂။

အနိုင်ဒီကရီရရှိခဲ့သည်။ ယင်းဒီကရီကို မှန်ပြည်နယ် တရားရုံးကလည်း အတည်ပြုခဲ့သည်။ အယူခံတရားလိုများကမကျေနပ်၍၊ ဤဒုတိယအယူခံမှုတင်သွင်းခြင်းဖြစ်သည်။

မူလတရားရုံးအမှုတွဲတွင်အယူခံတရားလိုတို့က အိမ်လခကြေးများကို အယူခံတရားပြိုင်အား ပေးသော်လည်း လက်မခံဟုတင်ပြထားကြောင်း တွေ့ရသည်။ ဤတင်ပြချက်နှင့်ပတ်သက်၍ အယူခံတရားလိုတို့က လက်ခံနိုင်လောက်သော သက်သေအထောက်အထားမတင်ပြနိုင်ချေ။ မည်သို့ပင်ဖြစ်စေကာမူအိမ်ရှင်အနေနှင့်အိမ်လခများလက်မခံလျှင် အိမ်ငှားဖြစ်သည့်အယူခံတရားလိုတို့သည် အိမ်လခများကိုမြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ ၁၆(၁)အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ပေးသွင်းထားနိုင်သည်။ အယူခံတရားလိုတို့သည် ဤကဲ့သို့ဆောင်ရွက်ထားခြင်း မပေါ်လွင်ချေ။

အယူခံတရားလိုအမှတ် (၁)သည် မူးလာသည့်အခါ အယူခံ တရားပြိုင်တို့အား အော်ဆဲခြင်း၊ အယူခံတရားပြိုင်၏ ခြံစည်းရိုးကို ဖျက်ဆီးခြင်း၊ အယူခံတရားပြိုင်၏ ခြံထဲမှ သရက်သီးများကို ခူးယူခြင်း၊ အယူခံတရားလိုအမှတ် (၂)က ထဘီလှန်ပြခြင်း အစရှိသည်တို့ကို မကြာခဏပြုလုပ်ကြောင်း အမှုတွဲရှိ သက်သေအထောက်အထားများအရ ပေါ်လွင်နေသည်။ ထို့ကြောင့် မူလမြို့နယ်တရားရုံးနှင့် အယူခံ မှန်ပြည်နယ် တရားရုံးတို့က အယူခံတရားလိုတို့သည် အိမ်နီးနားရှင်းဖြစ်သည့် အယူခံ တရားပြိုင်တို့အား စိတ်ငြိုငြင်စေသည့် အနှောင့်အယှက်ဖြစ်သည့် ပြုကျင့်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆုံးဖြတ်ပေးခြင်းမှာ မှန်ကန်သည်။

သို့ဖြစ်၍ ဤအယူခံမှုကို စရိတ်နှင့်တကွ ပလပ်လိုက်သည်။ ရုံးအဆင့်ဆင့်၏ တရားစရိတ်များကို အယူခံတရားလိုတို့က ကျခံစေရန်အမိန့်ချမှတ်သည်။

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်နှင့် ဗိုလ်မှူးကြီး လှမောင်တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

(ဒေါ်မာသင်) ဒေါ်မယ်သင်

နှင့်

ဦးခင်ထိန် ပါ ဝ ဦး *

†

၁၉၇၆-ခုနှစ်
မေလ
၁၁ ရက်။

အမှုထိန်းလက်မှတ်ထုတ်ပေးရန်လျှောက်ထားသည့် ကိစ္စတွင်စိစစ်ရန်လိုအပ်ခြင်း— အမှုရှင်သည်ပစ္စည်းကို စာချုပ်ဖြင့်လွှဲပြောင်းထားရာ၊ လွှဲပြောင်းခံရသူတို့သည်ဗုဒ္ဓဘာသာမြန်မာလူမျိုးများဖြစ်သဖြင့် ယင်းစာချုပ်သည် သေတမ်းစာဖြစ် မဖြစ် စိစစ်ရန်လိုအပ်ခြင်း။

ဆုံးဖြတ်ချက်။ ။ အယူခံတရားပြိုင်အမှတ် (၆) နှင့် (၇) တို့အား အမှုရှင် ဒေါ်စိန်မျှင်က မသေခင်ကတည်းက အချင်းဖြစ်မြေနှင့်တိုက်အိမ်ကို စာချုပ်ဖြင့်လွှဲပြောင်းပေးခဲ့သည်။ ယင်းစာချုပ်သည် “သေတမ်းစာ စာချုပ်” ဟုရေးသားပြီး ရေစွဲကြိမှတ်ပုံတင်ထားသည့် စာချုပ်မဟုတ်ကြောင်း တွေ့ရသည်။ ယင်းစာချုပ်ကိုစိစစ်လိုက်သည့်အခါ သေတမ်းစာဖြစ်ကြောင်း တွေ့ရသည်။

မြန်မာ့ခေလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သေတမ်းစာပြုလုပ်၍ပစ္စည်းလွှဲပြောင်းပေးခြင်း မပြုနိုင်ပေ။ သို့ဖြစ်၍ သက်သေခံအမှတ် (၁) စာချုပ်မှာ ဥပဒေအရ တရားဝင်သည့်စာချုပ်ဖြစ်သည်ဟုဆိုပြီး၊ ဒေါ်စိန်မျှင်တွင် ပစ္စည်းမကျန်ရစ်ခဲ့ဟု မှန်ပြည်နယ်တရားရုံး၏အဆုံးအဖြတ်မှာ ဥပဒေအရ မှားယွင်းသည်။

အယူခံတရားလိုအတွက်။ ။ ဦးချမ်းအေး

အယူခံတရားပြိုင်များအတွက်။ ။ ဦးကျော်ငြိမ်း၊ ဦးမြင့်လွင်

၁၊ ၂၊ ၃၊ ၄ အတွက်။ ။ ဦးကျော်ငြိမ်း၊ ဦးမြင့်လွင်

၅၊ ၆၊ ၇၊ ၈ အတွက်။ ။ ဦးတင်ဦး

မုဒ်မြို့နေ ဒေါ်စိန်မျှင်ဆိုသူသည် ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ၎င်းထားရှိခဲ့သည့် မုဒ်မြို့မြေတကွက်နှင့် ယင်းမြေအပေါ်တည်ဆောက်ထားသည့် တိုက်တလုံးအတွက် အမှုထိန်းလက်မှတ်ထုတ်ပေးရန်

* ၁၉၇၄ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၉။
† ၁၉၇၃ ခုနှစ်၊ တရားမကြီးမှုအမှတ် ၂ တွင်၊ မုဒ်မြို့၊ တိုင်းတရားရုံးမှန်ပြည်နယ်တရားရုံး၏ ချမှတ်သောဒီကရီကို အယူခံဝင်မှု။

၁၉၇၆

ဒေါ်မယ်သင်
(ဒေါ်မာသင်)
နှင့်
ဦးဇေယျာ
ပါ (၇) ဦး။

ဒေါ်စိန်မျှင်၏အမ (ဤအမှုမှ အယူခံတရားလို)က လျှောက်ထားခဲ့သည်။ ယင်း လျှောက်လွှာကိုအယူခံတရားပြိုင်အမှတ်(၅)နှင့်(၈) တို့ကကန့်ကွက်ခဲ့သည်။ ဒေါ်စိန် မျှင်၏တူနှင့် တူမများဖြစ်ကြသည့် အယူခံ တရားပြိုင်အမှတ် (၆) နှင့် (၇) ဖြစ်သော ဦးခင်ရှိန်နှင့် ဒေါ်စန်းရှင်တို့အား ဒေါ်စိန်မျှင်မသေခင်က အခင်းဖြစ်သည့်မြေနှင့် တိုက်အိမ်ကို စာချုပ်နှင့် လွှဲပြောင်းပေးပြီးဖြစ်သဖြင့် ထိန်းသိမ်းရန် ပစ္စည်းမရှိသည့် အတွက် အမေ့ထိန်းလက်မှတ် မထုတ်ပေးထိုက်ကြောင်း အကြောင်းပြကာ ကန့်ကွက် သည်။ ဦးခင်ရှိန်နှင့် ဒေါ်စန်းရှင်တို့ကို ပစ္စည်းလွှဲပြောင်းပေးသည့်အခါက ချုပ်ဆိုသည့် စာချုပ်စာတမ်းမှာ တရားမဝင်သော စာချုပ်များဖြစ်သည်ဟု အယူခံတရားလိုဘက်က တင်ပြခဲ့သည်။ သို့သော် မွန်ပြည်နယ်တရားရုံးက အမှုကိုစစ်ဆေးပြီး၊ ယင်းစာချုပ်မှာ ဥပဒေအရတည်နေသည့် စာချုပ်ဖြစ်သဖြင့် ထိန်းသိမ်းရန် ပစ္စည်းမရှိသည့်အတွက် အမေ့ထိန်းလက်မှတ်ထုတ်ပေးရန် မလိုဟုအမိန့်ချမှတ်လိုက်သည်။ ယင်းအမိန့်ကိုမကျေနပ်၍ ဤအယူခံတင်သွင်းခြင်းဖြစ်သည်။

အယူခံ တရားပြိုင်အမှတ် (၆) ဦးခင်ရှိန်နှင့် အယူခံ တရားပြိုင်အမှတ် (၇) ဒေါ်စန်းရှင် တို့တင်ပြသည့် စာချုပ်မှာ မူလတရားရုံးအမှုတွဲတွင် သက်သေခံအမှတ် (၁) အဖြစ် လက်ခံထားကြောင်းတွေ့ရသည်။ ယင်းစာချုပ်သည် “သေတမ်းစာ စာချုပ်” ဟုရေးသားပြီး ရေစစ္စကြီ မှတ်ပုံတင်ထားသည့် စာချုပ်မဟုတ်ကြောင်းတွေ့ရသည်။ ယင်းစာချုပ်ကို စိစစ်လိုက်သည့်အခါ သေတမ်းစာဖြစ်ကြောင်းတွေ့ရသည်။

မြန်မာ့ လေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် သေတမ်း စာပြုလုပ်၍ ပစ္စည်းလွှဲပြောင်းပေးခြင်း မပြုနိုင်ပေ။ သို့ဖြစ်၍ သက်သေခံအမှတ် (၁) စာချုပ်မှာဥပဒေအရတရားဝင်သည့်စာချုပ်ဖြစ်သည်ဟုဆိုပြီး၊ ဒေါ်စိန်မျှင်တွင်ပစ္စည်း မကျန်ရစ်ခဲ့ဟု မွန်ပြည်နယ်တရားရုံး၏ အဆုံးအဖြတ်မှာ ဥပဒေအရမှားယွင်းသည်။

အထက်ဖော်ပြပါ အကြောင်းများကြောင့် မွန်ပြည်နယ်တရားရုံး၏အမိန့်ကို ပယ် ဖျက်၍ အယူခံတရားလို လျှောက်ထားသည့် အမေ့ထိန်းလက်မှတ်ကို ထုတ်ပေးရန် အမိန့်ချမှတ်သည်။ ရွှေနေစရိတ် ကျပ် ၈၅ ခွင့်ပြုသည်။

တရားမပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးသွင်မောင်နှင့် ဦးလှမောင်တို့ပါဝင်သော ဗဟိုဘုရားစီရင်ရေးအဖွဲ့ရွှေတွင်

ဦးရွှေဇံအောင်

နှင့်

ဒေါ်မေ့အိမ် ပါ ၇ ဦး *

† ၁၉၇၆

မေလ ၁ ရက်။

စာချုပ်တခုသည် အကျိုးသက်ရောက်မှုမရှိဟု မြက်ဟကြေငြာပေးရန် သက်သက်သာတောင်းဆို ရမည် သို့မဟုတ် ပယ်ဖျက်ပေးရန်တောင်းဆိုရမည်ဟု အငြင်းပွားသည့်အမှုမျိုးတွင် မည်သူ တွင် ပျက်ပြယ်ကြောင်း သက်သေပြချက်တာဝန်ကျရောက်သည်ကိုဆုံးဖြတ်ခြင်း။

ဆုံးဖြတ်ချက်။ ။ အမှုတခုတွင် စာချုပ်တခုသည် အကျိုးသက်ရောက်မှု မရှိဟု မြက်ဟ ကြေငြာပေးရန် သက်သက်သာတောင်းဆိုရမည် သို့မဟုတ် ပယ်ဖျက်ပေးရန်တောင်းဆိုရမည်ဟု ငြင်းပွားခဲ့မှုရှိသော် ယင်းစာချုပ်သည် ပျက်ပြယ်ကြောင်း သက်သေအထောက်အထားတင်ပြရန် တာ ဝန်သည်တရားလိုအပေါ်ကျရောက်သလော၊ တရားပြိုင်အပေါ်ကျရောက်သလောဟူသောအချက်ကို စိစစ်ရပေမည်။ ဤတာဝန်သည် တရားလိုအပေါ်ကျရောက်ပြီး တရားရုံးကချမှတ်သည့်အမိန့်သည် စာချုပ်ကိုပယ်ဖျက်လိုက်သည့်သဘောသက်ရောက်လျှင် စာချုပ်ပယ်ဖျက်ပေးရန် အကျိုးဆက် သက်သာခွင့်ကိုပါခံတောင်းဆိုရပေမည်။ ယခုအမှုမှစာချုပ်များမှာတရားမဝင်ကြောင်းနှင့် ပျက် ပြယ်ကြောင်း သက်သေအထောက်အထားပြရန်တာဝန်မှာ လျှောက်ထားခံရသူများအပေါ်ကျ ရောက်သည်။ ထို့ပြင် လျှောက်ထားခံရသူ ခံတောင်းဆိုသည့်အတိုင်း ဒီကရီချပေးပါကစာချုပ်နှစ်ခုတို့ ကို ပယ်ဖျက်လိုက်သည့်သဘောသက်ရောက်မည်ဖြစ်သည်။ သို့ဖြစ်၍ လျှောက်ထားခံရသူ အမှတ် (၁)သည်ပယ်ဖျက်ပေးရန် အကျိုးဆက်သက်သာခွင့်ကိုလည်း တောင်းဆိုရမည်ဖြစ်သည်။

လျှောက်ထားသူအတွက်။ ။ ဦးသန်းအောင်။

လျှောက်ထားခံရသူအတွက်။ ။ ဦးချန်ထွန်းအောင်၊ ဦးအောင်သန်း။

လျှောက်ထားသူ ဦးရွှေဇံအောင်မှာ လျှောက်ထားခံရသူ အမှတ် (၁) ဒေါ်မေ့ အိမ်၏မောင်ဖြစ်ပြီး လျှောက်ထားခံရသူအမှတ် (၂) ဒေါ်ဖွားမေသည် ယင်းတို့၏ မိခင်ဖြစ်သည်။ လျှောက်ထားခံရသူအမှတ် (၃)မှာ လျှောက်ထားခံရသူအမှတ် (၂) ၏ သေဆုံးသွားသည့်သား၏ ဇနီးဖြစ်သည်။ လျှောက်ထားခံရသူအမှတ် (၄) မှ

* ၁၉၇၄ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၄၃။
† ၁၉၇၄ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁ တွင် မော်လမြိုင်မြို့၊ ပြည်နယ်တရားရုံး တရား သူကြီးအဖွဲ့ရုံး၏ချမှတ်သော ဒီကရီကိုအယူခံဝင်မှု။

၁၉၇၆
ဦးရွှေငုံအောင်
နှင့်
ဒေါ်မူးအိမ်
ပါ ၇ ဦး။

(၇) တို့သည် လျှောက်ထားခံရသူအမှတ် (၂) ၏သေဆုံးသွားသည့် သမီး၏ သား သမီးများဖြစ်ကြသည်။

လျှောက်ထားခံရသူအမှတ် (၂)သည် မိမိပိုင်ငွေလေးသောင်းခန့်တန် လက်ဝတ် လက်စားများကို မော်လမြိုင်မြို့ မှတ်ပုံတင်အရာရှိရုံး၏ မှတ်ပုံတင်စာချုပ်အမှတ် ၁၉/ ၆၈ အရ လျှောက်ထားသူကို လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ မှတ်ပုံတင်အရာရှိရုံး၊စာချုပ်အမှတ် ၂၄/၇၀ အရလျှောက်ထားခံရသူအမှတ် (၂) သည် လျှောက်ထားသူအား သံဖြူဇရပ်ရှိ ကျပ်ငွေ ၄၀၀၀၀ ကျော်တန် ဆန်စက်တလုံးကို လွှဲပြောင်းပေးခဲ့သည်။ ဤကဲ့သို့လွှဲပြောင်းပေးခြင်းမှာ မြန်မာ့လေ့ ထုံးတမ်းဥပဒေ အရ တရားမဝင်ဟု လျှောက်ထားခံရသူအမှတ်(၁)ကဆိုပြီး ယခင်မော်လမြိုင်မြို့ခရိုင် တရားမတရားရုံး တရားမကြီးမှုအမှတ် ၂/၇၂ တွင်လျှောက်ထားသူနှင့် လျှောက်ထား ခံရသူအမှတ် (၂) တို့အပေါ် တရားစွဲဆိုပြီး ကျန်လျှောက်ထားခံရသူတို့ကို တရားပြိုင် များအဖြစ် တင်သွင်းခဲ့သည်။

ယင်းအမှုတွင် အထက်၌ဖော်ပြပါ စာချုပ် ၂ ခုတို့သည် တရားမဝင်ကြောင်း ပျက်ပြယ်ကြောင်းနှင့် ယင်းစာချုပ်တို့သည် လျှောက်ထားခံရသူအမှတ် (၁) အပေါ် တွင် မလွှမ်းမိုးကြောင်း မြက်ဟကြေငြာပေးရန်နှင့် လျှောက်ထားခံရသူအမှတ် (၂) သည် ပစ္စည်းများကိုလွှဲပြောင်းခြင်းမပြုရန် ထာဝစဉ် တားဝရမ်း ထုတ်ပေးပါမည့် အကြောင်းတောင်းဆိုခဲ့သည်။

မော်လမြိုင်မြို့ ခရိုင်တရားမရုံးတွင် အောက်ပါပဏာမငြင်းချက် ၃ ခုတို့ကို ထုတ်ခဲ့သည်။

- ၁။ ယခုအမှုသည် တရားလိုဘက်မှ တင်ပြသကဲ့သို့ သက်သေခံစာချုပ် များကို ဥပဒေအရတစုံတရာ အကျိုးသက်ရောက်မှုမရှိကြောင်းမြက်ဟ ကြေငြာပေးရန် စွဲဆိုသောအမှုမဟုတ်ပါ။ တရားပြိုင်ဘက်မှ တင်ပြသကဲ့ သို့စာချုပ်များကိုပယ်ဖျက်ပေးရန်လျှောက်ထားခြင်းဖြစ်ပါသလား။
- ၂။ ယခုအမှုတွင်လုံ့မလောက်သော ရုံးခွန်တော်များ ထမ်းဆောင်ခဲ့ပါသ လား။
- ၃။ တရားလိုသည် ယခုအမှုကို စွဲဆိုနိုင်ခွင့်ရှိမရှိ။

ထို့နောက် တရားစီရင်ရေးစံနစ်သစ်အရ ဤအမှုကို မော်လမြိုင်မြို့နယ် တရားရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ မော်လမြိုင်မြို့နယ် တရားရုံးက နှစ်ဘက်ရွှေ့နေတို့၏လျှောက်လဲ

ဦးရွှေစံအောင်
နှင့်
ဒေါ်မိုးအိမ်
ပါ ၇ ဦး။

ချက်များ ကြားနာပြီး ပဏာမ ငြင်းချက်များကို မူလအမှုတွင် တရားလိုဖြစ်သည့်
လျှောက်ထားခံရသူအမှတ် (၁) အား အသာပေး၍ဖြေဆိုခဲ့သည်။ မော်လမြိုင်မြို့နယ်
တရားရုံး၏အမိန့်ကို မကျေနပ်၍ မွန်ပြည်နယ်တရားရုံးသို့ လျှောက်ထားသူက ပြင်ဆင်
မှု လျှောက်လွှာတင်ခဲ့သော်လည်း မအောင်မြင်သဖြင့် ဤပြင်ဆင်မှု တင်သွင်းခြင်း
ဖြစ်သည်။

ဤအမှုတွင် စဉ်းစားရန် အဓိကအချက်မှာ အယူခံတရားပြိုင်အမှတ်-၁ (မူလမှုမှ
တရားလို) တင်ပြခဲ့သည့်အတိုင်း အထက်ဖော်ပြပါစာချုပ်များသည် ဥပဒေအရ တစုံ
တရာ အကျိုးသက်ရောက်မှုမရှိကြောင်း၊ မြက်ဟကြေငြာပေးရန် တောင်းဆိုမှုဖြင့်
လုံလောက်မည်လော၊ သို့မဟုတ် ယင်းစာချုပ်များကို ပယ်ဖျက်ပေးရန် တောင်းဆို
သင့်သလော ဟူသောအချက်ဖြစ်သည်။

အမှုတစ်ခုတွင် စာချုပ်တခုသည်အကျိုးသက်ရောက်မှုမရှိဟု မြက်ဟကြေငြာပေးရန်
သက်သက်သာတောင်းဆိုရမည်။ သို့မဟုတ် ပယ်ဖျက်ပေးရန် တောင်းဆိုရမည်ဟု ငြင်း
ပွားမှုရှိခဲ့သော် ယင်းစာချုပ်သည်ပျက်ပြယ်ကြောင်းသက်သေအထောက်အထားတင်ပြ
ရန်တာဝန်သည် တရားလိုအပေါ် ကျရောက်သလော၊ တရားပြိုင် အပေါ်ကျရောက်
သလော ဟူသောအချက်ကို စိစစ်ရပေမည်။ ဤတာဝန်သည် တရားလိုအပေါ် ကျ
ရောက်ပြီး တရားရုံးကချမှတ်သည့် အမိန့်သည် စာချုပ်ကိုပယ်ဖျက်လိုက်သည့်သဘော
သက်ရောက်လျှင် စာချုပ်ပယ်ဖျက်ပေးရန် အကျိုးဆက်သက်သာခွင့်ကိုပါ တောင်းဆို
ရပေမည်။ ယခုအမှုမှ စာချုပ်များမှာ တရားမဝင်ကြောင်းနှင့် ပျက်ပြယ်ကြောင်း
စွက်သေအထောက်အထားပြရန် တာဝန်မှာ လျှောက်ထားခံရသူများအပေါ် ကျ
ရောက်သည်။ ထို့ပြင် လျှောက်ထားခံရသူတောင်းဆိုသည့်အတိုင်း ဒီကရီချပေးပါက
စာချုပ်နှစ်ခုတို့ကို ပယ်ဖျက်လိုက်သည့်သဘော သက်ရောက်မည်ဖြစ်သည်။ သို့ဖြစ်၍
လျှောက်ထားခံရသူအမှတ် (၁) သည် ပယ်ဖျက်ပေးရန် အကျိုးဆက်သက်သာခွင့်ကို
လည်း တောင်းဆိုရမည်ဖြစ်သည်။

အထက်တွင်ဖော်ပြထားသည့် စာချုပ်များမှာ ပျက်ပြယ်သည်၊ အကျိုးသက်
ရောက်မှုမရှိဟု မြက်ဟကြေငြာရုံဖြင့် ယင်းစာချုပ်များတွင်ဖော်ပြထားသည့်ပစ္စည်းတို့
တွင်လျှောက်ထားခံရသူ၏ အခွင့်အရေး (အခွင့်အရေးရှိပါက) ကိုအကာအကွယ်
ပေးနိုင်မည်မဟုတ်။ ယင်းစာချုပ်များ ပယ်ဖျက်မှသာလျှင် လျှောက်ထားခံရသူ
အမှတ် (၁) ၏ အခွင့်အရေး (အခွင့်အရေးရှိပါက) ကို အကာအကွယ် ရမည်ဖြစ်
သည်။

၁၉၇၆
ဦးရွှေဇံအောင်
နှင့်
ဒေါ်မေးအိမ်
ပါ ၇ ဦး။

ထို့ကြောင့် မြို့နယ်တရားရုံးနှင့် မွန်ပြည်နယ်တရားရုံးတို့၏ အမိန့်များကို ပယ်ဖျက်
ပြီး လျှောက်ထားခံရသူ အမှတ် (၁)သည် စာချုပ်များကိုပယ်ဖျက်ပေးရန် အကျိုး
ဆက်သက်သာခွင့်ကိုပါ ထည့်သွင်းတောင်းဆိုရန် အဆိုလွှာကို ပြင်ဆင်စေဟု အမိန့်ချ
မှတ်လိုက်သည်။ အဆိုလွှာပြင်ဆင်သည့်အတွက် မော်လမြိုင်မြို့နယ် တရားရုံးက စီရင်
ပိုင်ခွင့်အာဏာမရှိတော့လျှင် တရားမကျင့်ထိုး ဥပဒေအမိန့် (၇) နည်းဥပဒေ (၁၀)
အရ ယင်းမြို့နယ်တရားရုံးက ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။ ရှေ့နေစရိတ်
ကျပ် ၅၁ ခွင့်ပြုသည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ်ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ်ဦးကြည်မြနှင့် ဒိုလ်မှူးကြီး လှမောင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

ဒေါ်လှစိန်

နှင့်

အာမား (ခေါ်) ကိုအောင်သိန်း ပါ ၂ ဦး *

၂၅ ၁၉၇၆

ဩဂုတ်လ
၄ ရက်။

ခွင့်ပြုချက်ဖြင့် နေထိုင်ခဲ့ခြင်းမဟုတ်ပဲ မိဘများနှင့် တသက်လုံးအတူတကွနေထိုင်ခဲ့သူအားခွင့်ပြု
ချက်ကို ရုပ်သိမ်းပြီး၊ အိမ်မှဖယ်ရှားပေးရန် တရားစွဲဆိုနိုင် မနိုင်။

ဆုံးဖြတ်ချက်။ ။ အဖွဲ့တို့ရှိ သက်သေခံချက်များကို လေ့လာသည့်အခါ သားဖြစ်သူ
ကိုအောင်သိန်းတို့သည် ဒေါ်လှစိန်၏ခွင့်ပြုချက်ဖြင့် နေခဲ့သည်ဟု သက်သေခံ အထောက်အထား
လုံးဝမတွေ့ရပေ။ မိဘနှင့်အတူနေလာသည့် သားသမီးဖြစ်သည့်အတွက် ဖခင်သေဆုံးပြီးနောက်
လည်း ဆက်လက်နေထိုင်သူများသာဖြစ်ကြောင်း ပေါ်လွင်သည်။

သို့ဖြစ်၍ ဤအယူခံမှုကိုပယ်သည်။

အယူခံတရားလိုအတွက်။ ။ ဦးဘထွန်း။

အယူခံတရားပြိုင်အတွက်။ ။ ဦးချိန်ပိုး၊ ဦးခင်မောင်ကလေး။

အယူခံတရားလို ဒေါ်လှစိန်သည် ပဲခူးမြို့နေ ဦးရှားမား (ခ) ရှာလျောင်ကျန်၏
ဇနီးဖြစ်သည်။ ယင်းတို့မှာ ဗုဒ္ဓဘာသာဝင် လင်မယားဖြစ်ကြသည်။ ဦးရှားမား (ခ)
ရှာလျောင်ကျန်သည် ၁၉၇၃ ခု၊ မတ်လ ၂ ရက်နေ့တွင် သေဆုံးခဲ့သည်။ သေဆုံးသည်
အထိ ပဲခူးမြို့၊ လမ်း ၂၀၊ အိမ်အမှတ် ၇၃ တွင်နေထိုင်ခဲ့ကြသည်။

အယူခံတရားပြိုင် အမှတ် (၁) အာမား (ခ) ကိုအောင်သိန်းသည် ဦးရှားမား (ခ)
ရှာလျောင်ကျန်နှင့် ပထမမယား ဒေါ်ကွီးရာတို့၏သားဖြစ်သည်။ အယူခံ တရားပြိုင်
အမှတ် (၂) မရှုတင်သည် အာမား (ခ) ကိုအောင်သိန်း၏ဇနီးဖြစ်သည်။ ကိုအောင်
သိန်းနှင့်မရှုတင်တို့သည် ဦးရှားမားလက်ထက်ကပင် အခင်းဖြစ်သည့် ပဲခူးမြို့၊ လမ်း ၂၀၊
အိမ်အမှတ် ၇၃ ၌ အတူတူနေခဲ့ကြသည်။

* ၁၉၇၅ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၃၂။

၂၅ ၁၉၇၄ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၈ တွင် ပဲခူးမြို့၊ တိုင်းတရားစီရင်ရေးအဖွဲ့ရုံး၏ချမှတ်
သောအမိန့်ကိုအယူခံဝင်မှု။

၁၉၇၆
ဒေါ်လှစိန်
နှင့်
အာမား
(ခေါ်)
ကိုအောင် သိန်း
ပါ ၂ ဦး။

ဦးရှားမားမသေခင် ၁၉၇၀ ခု၊မတ်လ ၂ ရက်နေ့က ဦးရှားမားသည် ကိုအောင်သိန်း အားကျပ်ငွေ ငါးသောင်းအမွေခွဲဝေပေးခဲ့သည်။ ဤကဲ့သို့ခွဲဝေပြီး ဦးရှားမားက ကိုအောင်သိန်းတို့ကို အခင်းဖြစ်အိမ်မှ ဖယ်ရှားသွားပြီး အခြားမှာနေရန်ပြောဆိုခဲ့သည်။ သို့သော် ကိုအောင်သိန်းတို့က အိမ်ရှာနေသည်ဟုပြောပြီး ဆက်နေခဲ့သည်။ ဦးရှားမား သေဆုံးပြီးနောက် အယူခံတရားလိုက ကိုအောင်သိန်းတို့ကို အခင်းဖြစ်အိမ်မှ ဖယ်ရှားပေးရန်ပြောဆိုခဲ့သော်လည်း မဖယ်ရှားပေးသည့်အတွက် အိမ်မှထွက်ခွာဖယ်ရှားသွားရန် အယူခံတရားပြိုင်များအား ပဲခူးမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။ ယင်းရုံးက အနိုင်ဒီကရီပေးခဲ့သည်။ အယူခံ တရားပြိုင်တို့က ပဲခူးတိုင်းတရားရုံးတွင် အယူခံဝင်ရာ အယူခံရုံးက မူလမြို့နယ်တရားရုံး၏ဒီကရီကို ပယ်ဖျက်လိုက်သဖြင့် ဤဗုတိယအယူခံမှု တင်သွင်းခြင်းဖြစ်သည် အစရှိသဖြင့် အယူခံတရားလိုက တင်ပြထားကြောင်းတွေ့ရသည်။

ဤအယူခံမှုတွင်ဆုံးဖြတ်ရန် အဓိကအချက်မှာ အယူခံ တရားပြိုင်တို့သည် အယူခံ တရားလို၏ခွင့်ပြုချက်ဖြင့်နေထိုင်ခဲ့ခြင်းဟုတ် မဟုတ် ဟူသောအချက်ဖြစ်သည်။ ဦးရှားမားမသေမီက အယူခံ တရားပြိုင် ကိုအောင်သိန်းကို ငွေငါးသောင်းအမွေ ခွဲဝေပေးခဲ့ခြင်းမှာ မှန်မမှန်ဟူသော အချက်နှင့်ပတ်သက်ပြီး မူလရုံးတွင် နှစ်ဘက်အမှုသည်များက သက်သေအတော်များများ တင်ပြခဲ့ကြောင်းတွေ့ရသည်။ ဤအမှုမှာအမွေမဟုတ်ပေ။ ဦးရှားမားက ကိုအောင်သိန်းအား ငွေငါးသောင်းအမွေအဖြစ် ပေးခဲ့ပြီးဖြစ်သည် ဟူသောအချက်မှာ မှန် မမှန် ဤအမှုတွင်ဆုံးဖြတ်ပေးရန်မသင့်ပေ။ ဤအမှုမှာခွင့်ပြုချက်ဖြင့်ထားခဲ့သူ အယူခံ တရားပြိုင်တို့အား ထိုခွင့်ပြုချက်ကိုရုပ်သိမ်းပြီးနောက် အိမ်မှ ဖယ်ရှားပေးရန် စွဲဆိုသည့်အမှုဖြစ်သည်။ အယူခံ တရားပြိုင်တို့က မိမိတို့သည် အယူခံ တရားလို၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခဲ့သူမဟုတ်ဟု ငြင်းဆိုခဲ့သည်။ ဖခင်၏အိမ်တွင် တဦးတည်းသောသားဖြစ်၍ မိဘများနှင့် တသက်လုံး အတူတကွနေထိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အမှုတွဲရှိ သက်သေခံချက်များကို လေ့လာသည့်အခါ ကိုအောင်သိန်းတို့သည် ဒေါ်လှစိန်၏ ခွင့်ပြုချက်ဖြင့်နေခဲ့သည်ဟုသက်သေအထောက်အထားလုံးဝမတွေ့ရပေ။ မိဘနှင့်အတူ နေလာသည့်သားသမီးဖြစ်သည့်အတွက် ဖခင်သေဆုံးပြီးနောက်လည်း ဆက်လက်နေထိုင်သူများသာဖြစ်ကြောင်း ပေါ်လွင်သည်။

သို့ဖြစ်၍ ဤအယူခံမှုကိုပလပ်ပြီး ပဲခူးတိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို အတည်ပြုလိုက်သည်။ တရားရုံးအဆင့်ဆင့်၏ တရားစရိတ်များကို အယူခံတရားလိုက ကျခံစေရန်အမိန့်ချမှတ်သည်။ ရွှေနေစရိတ် ကျပ် ၅၀ ခွင့်ပြုသည်။

တရားမအထွေထွေအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး လှမောင်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးထွန်းအောင်ကျော်နှင့် ဦးလွင်မောင် တို့ပါဝင်သော ဗဟိုဘုရားစီရင်ရေးအဖွဲ့ရှေ့တွင်

မောင်လှမြင့်

နှင့်

ဒေါ်ပိုပါ ၃ ဦး *

† ၁၉၇၆ ဇွန်လ ၁၀ ရက်။

မိမိပိုင်ဥပစာကို ပြန်လည်လက်ရောက်ရလို့မူ စွဲဆိုရာ၌ တရားနိုင်ဖြစ်သည့် အိမ်ရှင်သည် ဇာရီမူတွင် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ ၁၄ (၁) (ဂ) အရ မိမိကိုယ်တိုင် နေထိုင်ရန် အတွက် အိမ်ကိုပြန်ရလို့ကြောင်း တောင်းဆိုပိုင်ခွင့် ရှိမရှိ။

ဆုံးဖြတ်ချက်။ ။ တရားနိုင်ဖြစ်သည့် အိမ်ရှင်က တရားရှုံးအပေါ် ချထားသည့် ဒီကရီဖြင့်ဖွင့် သည့်ဇာရီမူတွင် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဥပဒေပုဒ်မ ၁၄ (၁) (ဂ) အရ မိမိကိုယ်တိုင် နေထိုင်ရန်အတွက် အိမ်ကိုပြန်ရလို့ကြောင်း လျှောက်ထားတောင်းဆိုပိုင်ခွင့်ရှိပြီး တရားရှုံးကလည်း ဇာရီမူတွင်ပင်ကြိုအချက်ကိုစဉ်းစားပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တရားမကျင့်ထုံးဥပဒေပုဒ်မ ၄၇၈ အရ ဤကဲ့သို့ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ဆိုရပေမည်။ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၄၇ ပါပြဋ္ဌာန်းချက်များ၏ အခြေခံအကျဆုံးသောမူမှာ အမှုမပွားများစေလိုသော သဘောဖြစ်သည့် တရားနိုင်နှင့်တရားရှုံးတို့အကြားတွင် တရားမရှုံး၏ဆုံးဖြတ်ချက်အတိုင်း ဇာရီပြုလုပ် ရာ၌ တရားရှုံးက မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) အရ ရထားသည့်လက်မှတ် ကြောင့် ဒီကရီပယ်ဖျက်ပေးရန်ပုဒ်မ ၁၅ အရ ပယ်ဖျက်သင့်မသင့်ဟူသော ပြဿနာနှင့် တရားနိုင်က ပုဒ်မ (၁၄) (၁) (ဂ) အရ အိမ်လက်ရောက်ပြန်ရလို့ကြောင်း တင်ပြချက်ကိုခွင့်ပြုသင့် မသင့်ပြဿနာ တို့မှာ တရားမကျင့်ထုံးဥပဒေပုဒ်မ ၄၇ အရ ဇာရီမူတွင် ဆုံးဖြတ်ရန် ပြဿနာများဖြစ်သည်။ အကယ်၍ ပုဒ်မ ၁၄ (၁) (ဂ) အရ နှင့် ထုတ်ဖို့ တရားတထုံးစွဲဆိုရမည်ဟု ညွှန်ကြားပါက အမှုတူတွင် အပြီး အပြတ်ဆုံးဖြတ်နိုင်သည်ကို အမှုပွားများအောင် ပြုလုပ်ရာရောက်ပေလိမ့်မည်။ အမှုမပွားများစေရန် အတွက် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၄၇ က တရားအသစ်တထုံးမစွဲရဟု အတိအလင်း တားမြစ်ထား ခြင်းဖြစ်သည်။

အယူခံတရားလိုအတွက်။ ။ ဒေါက်တာ မောင်မောင်ကျော်၊ ဦးအောင်ဘန်း

အယူခံတရားပြိုင်အတွက်။ ။ ဦးချန်ထွန်းအောင်

* ၁၉၇၅ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၂၀။
† ၁၉၇၄ ခုနှစ်၊ တရားမဇာရီမူအမှတ် ၂ တွင်၊ ပဲခူးတိုင်းတရားရှုံး၏ချမှတ်သော ဒီကရီကို အယူခံဝင်မှု။

၁၉၇၆

မောင်လှမြင့်

နှင့်
ဒေါ်ပို
ပါ ၃ ဦး

ဤအယူခံအမှု အမှတ် (၂၀) သည် ဤရုံး၏ ၁၉၇၅ ခုနှစ်၊ တရားမအထွေထွေ အယူခံမှုအမှတ် (၂၀) နှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ဤစီရင်ချက်သည် နှစ်မှ စလုံးအတွက် အကျွမ်းဝင်သည်။

အခင်းဖြစ်သည့် ပဲခူးမြို့၊ လိပ်ပြာကန်ရပ် စာတိုက်အနီး တောင်ငူလမ်းပေါ်ရှိ အိမ်နှင့် မြေကို မစ္စကာ ဒက်ဆိုင်ယူပိုင်ခဲ့သည်။ မစ္စတာဒက် သေဆုံးသွားပြီးနောက် ယင်းပစ္စည်းကို ဇနီးဖြစ်သူ ဒေါ်သိန်းရင်က အမွေဆက်ခံခဲ့သည်။

အယူခံတရားလိုတို့က အခင်းဖြစ် အိမ်အောက်ထပ်မှ အခန်းများကို ဒေါ်သိန်းရင် ထံမှ ငှားရမ်း နေထိုင်လာခဲ့သည်ဟု အဆိုရှိသည်။ ဒေါ်သိန်းရင် သေဆုံးသောအခါ ဒေါ်သိန်းရင်နှင့် အတူတူနေထိုင်သော မဟာဝါဘီနှင့် မကြည်တို့က ဒေါ်သိန်းရင်၏ အမွေဆက်ခံသူများအနေဖြင့် အိမ်လခများကို ကောက်ခံခဲ့သည်ဟုလည်းဆိုသည်။

ပဲခူးမြို့ခရိုင်တရားမ တရားရုံး တရားမကြီးမှု အမှတ် ၅/၅၂ တွင် ဒေါ်သိန်းရင်၏ တူတော်သည်ဟုဆိုသော ဦးဘဦးက မဟာဝါဘီနှင့် မကြည်တို့ကို တရားပြိုင်ပြုလုပ်၍ အမွေထိန်းလက်မှတ်ရလိုကြောင်း လျှောက်ထားခဲ့သည်။ မဟာဝါဘီနှင့် မကြည်တို့က ကန်ကွက်ခဲ့သော်လည်း ပဲခူးတရားမ တရားသူကြီးရုံးက ဦးဘဦးကို အမွေထိန်းလက်မှတ် ပေးအပ်ကြောင်း ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့စွဲဖြင့် အမိန့်ချမှတ်ခဲ့သည်။ ယင်းအမွေထိန်းလက်မှတ်အရ ဦးဘဦးက ပဲခူးမြို့ ရာဘက်ခရိုင် တရားမတရားသူကြီးရုံး တရားမကြီးမှု အမှတ် ၂/၅၉ တွင် ဤအမှုနှစ်မှုမှ အယူခံတရားလိုများဖြစ်ကြသည့် မောင်လှမြင့်နှင့်ဂျိုးကစ်ရှ်တို့အပြင် မဟာဝါဘီနှင့်မကြည်တို့ကိုပါ အိမ်နှင့်မြေလက်ရောက် ရလိုမှု တရားစွဲဆိုရာ ဦးဘဦးက အနိုင်ရခဲ့သဖြင့် ၁၉၆၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ဒီက ရီရရှိခဲ့သည်။ ဒီကရီအရ ဦးဘဦးက ဇာရီမှုပွင့်ခဲ့သည်။

မောင်လှမြင့်နှင့် ဂျိုးကစ်ရှ်တို့က ပဲခူးမြို့၊ လက်ထောက်ငှားရမ်းခ ကြီးကြပ်ရေး ဝန်ရုံးတွင် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) အရ၊ အခင်းဖြစ် ဥပစာအောက်ထပ်အခန်းများ၏ အိမ်ငှားများဖြစ်ကြောင်း သတ်မှတ်ပြီး ဆက်လက် နေထိုင်ခွင့်ပြုရန် လျှောက်ထားခဲ့သည်။ ပဲခူးမြို့ လက်ထောက်ငှားရမ်းခ ကြီးကြပ်ရေး ဝန်က မောင်လှမြင့်နှင့် ဂျိုးကစ်ရှ်တို့၏ လျှောက်လွှာများကို ခွင့်ပြုလိုက်သည်။ ယင်း အမိန့်ကို မကျေနပ်၍ ဦးဘဦးက ယခင်တရားရုံးချုပ်တွင် အမှုခေါ်စာချွန်တော် အမှု စွဲဆိုခဲ့သည်။ တရားရုံးချုပ်က ဦးဘဦး၏ လျှောက်လွှာကို ခွင့်ပြုပြီး လက်ထောက် ငှားရမ်းခကြီးကြပ်ရေးဝန်၏ အမိန့်ကို ပယ်ဖျက်လိုက်သည်။

၁၉၇၆
မောင်လှမြင့်
နှင့်
ဒေါ်ပို့
ပါ ၃ ဦး

ဦးဘဦးတင်သွင်းသည့် ဇာချိမှုမှာ မပြီးမပြတ်ဖြစ်နေခိုက် တရားရုံးချုပ်၏ ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့စွဲပါ အိမ်မှ နှင်ထုတ်ရန် တရားမရုံးများ၏ ဒီကရီပြုလုပ် ပေးခြင်းကို ဆိုင်းငံ့ထားရန် အမိန့်အရ ဦးဘဦး၏ ဇာချိမှုကို ဆိုင်းငံ့ထားလိုက်သည်။ ထိုသို့ ဇာချိမှုကို ဆိုင်းငံ့ထားစဉ်အတွင်း တရားနိုင် ဦးဘဦးက အချင်းဖြစ်အိမ်နှင့် မြေကို အယူခံတရားပြိုင် ဒေါ်ပို့၊ မနုနှင့် မောင်ခင်မောင်မြင့်တို့အား ရောင်းချခဲ့သည်။

ဤသို့ ရောင်းချပြီးနောက်ပိုင်းတွင် အယူခံတရားလိုတို့က မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) အရ အခင်းဖြစ်အိမ်ခန်းများတွင် အိမ်ငှားများ အဖြစ် သတ်မှတ်၍ ဆက်လက်နေခွင့်ပြုရန် ပဲခူးမြို့ လက်ထောက်ငှားရမ်းခ ကြီးကြပ်ရေး ဝန်ထံ ထပ်မံလျှောက်ထားခဲ့သည်။ ထိုသို့ လျှောက်ထားစဉ်အတွင်း နိုင်ငံတော် တရား ရုံးချုပ်က ဇာချိမှုများကို ဆိုင်းငံ့သည့်အမိန့် ရုပ်သိမ်းလိုက်သဖြင့် အယူခံတရားပြိုင် များက ဦးဘဦးတင်သွင်းခဲ့သည့် ဇာချိမှုလျှောက်လွှာကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထိုအခါ အယူခံတရားလိုများက မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) အရ၊ လက်ထောက်ငှားရမ်းခ ကြီးကြပ်ရေးဝန်ထံ လျှောက်ထားသည့်အတွက် လျှောက်လွှာအပေါ် အမိန့်မချမီအတွင်း ဇာချိမှုကို ဆိုင်းငံ့ထားရန် လျှောက်ထား ခဲ့သည်။ ပဲခူးတိုင်း တရားရုံးက အယူခံတရားလိုတို့၏ လျှောက်လွှာကို လက်မခံပဲ ဇာချိလျှောက်လွှာကို ခွင့်ပြုလိုက်သည်။ ယင်းအမိန့်ကို မကျေနပ်၍ အယူခံတရားလို တို့က ဗဟိုတရားရုံး ၁၉၇၄ ခုနှစ်၊ တရားမအထွေထွေ လျှောက်လွှာ ၄၄ ကို တင်ခဲ့သည်။ လျှောက်လွှာကို ဗဟိုတရားရုံးက ပယ်လိုက်သည်။

ပဲခူးမြို့ လက်ထောက် ငှားရမ်းခကြီးကြပ်ရေးဝန်က အယူခံတရားလိုတို့အား မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) အရ အိမ်ငှားအဖြစ် သတ်မှတ်သည့် လက်မှတ်ကို ထုတ်ပေးခဲ့သည်။ ယင်းလက်မှတ်အရ အယူခံတရားလို တို့က မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ (၁၅) အရ၊ မူလရုံးက ချမှတ် ထားသည့် ဒီကရီကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့သည်။ လျှောက်လွှာကို အယူခံ တရားပြိုင်တို့က ကန့်ကွက်ခဲ့သည့်အပြင် အခင်းဖြစ် ဥပစာကို မိမိတို့ကိုယ်တိုင် နေထိုင် ရန် လိုအပ်သည့်အတွက် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၄ (၁) (ဂ) အရ၊ လျှောက်လွှာတင်ပြီး အယူခံတရားလိုတို့အား အချင်းဖြစ်ဥပစာမှ ပယ်ရှားပေးရန် တောင်းဆိုခဲ့သည်။

မူလတိုင်း တရားရုံးက အယူခံတရားပြိုင်တို့သည် အချင်းဖြစ်ဥပစာကို မိမိတို့ကိုယ် တိုင် နေထိုင်ရန် လိုအပ်ကြောင်း မှန်ကန်သည်ဟုဆိုပြီး အယူခံတရားလိုတို့က မြို့ပြဆိုင်

၁၉၇၆
မောင်လှမြင့်
နှင့်
ဒေါ်ပီ
ပါ ၃ ဦး

ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေ ပုဒ်မ (၁၅) အရ တင်သွင်းသည့် လျှောက်လွှာကို ပလပ်ပြီး ဇာရီမှုကို ဆက်လက်ဆောင်ရွက်ရန်အမိန့်ချမှတ်လိုက်သည်။ ယင်းအမိန့်ကို မကျေနပ်၍ ဤအယူခံမှုတင်သွင်းခြင်းဖြစ်သည်။

ဤအယူခံမှုတွင် အယူခံတရားလိုများက အဓိကအချက်အဖြစ် တင်ပြသည်မှာ မူလက တရားလိုဖြစ်ခဲ့သည့် ဦးဘဦးရရှိခဲ့သည့် ဒီကရီမှာ ရှိရှိအိမ်နှင့် မြေကို လက်ရောက်ပေးအပ်စေဟု ချမှတ်သည့် ဒီကရီဖြစ်ပါသည်။ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၄ (၁) (ဂ) အရ အိမ်ရှင်က ကိုယ်တိုင် ပြန်နေလိုသည့်အတွက် အိမ်မှ ဖယ်ရှားပေးရန် ဒီကရီမဟုတ်ပါ။ ထို့ကြောင့် အယူခံတရားပြိုင်များ တင်သွင်းသည့် ဇာရီလျှောက်လွှာတွင် ပုဒ်မ ၁၄ (၁) (ဂ) အရ လျှောက်လွှာကို ထည့်သွင်းမစဉ်းစားသင့်ပါ။ အယူခံတရားလိုတို့သည် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၄ (၁) (ဂ) အရ တရားတထုံး သီးခြားစွဲဆိုသင့်သည်ဟု တင်ပြချက်ဖြစ်သည်။

ဤအယူခံမှုတွင် ဆုံးဖြတ်ရန် ပြဿနာမှာ အိမ်ရှင်တဦးက မိမိပိုင်သည့် ဥပစာတွင် နေထိုင်သည့် ကျူးကျော်သူ တဦးထံမှ ယင်းဥပစာကို ပြန်လည်လက်ရောက် ရလိုကြောင်း တရားစွဲ၍ ဒီကရီချပြီးနောက် ထိုကျူးကျော်သူက လက်ထောက်ငှားရမ်းခကြီးကြပ်ရေးဝန်ထံတွင် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃ (၁) အရ အိမ်ငှားအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားခဲ့ပြီး လက်မှတ်ရရှိခဲ့သဖြင့် ယင်းလက်မှတ်ဖြင့် ပုဒ်မ (၁၅) အရ ဒီကရီကို ပယ်ဖျက်ပေးပါဟု လျှောက်ထားသည့်အခါ တရားနိုင်ဖြစ်သည့် အိမ်ရှင်က တရားရှုံးအပေါ် ချထားသည့် ဒီကရီဖြင့် ဖွင့်ထားသည့် ဇာရီမှုတွင် ပုဒ်မ ၁၄ (၁) (ဂ) အရ မိမိကိုယ်တိုင် နေထိုင်ရန်အတွက် အိမ်ကို ပြန်ရလိုကြောင်း တောင်းဆိုပိုင်ခွင့် ရှိ မရှိဖြစ်သည်။ လျှောက်ထားတောင်းဆိုပိုင်ခွင့်ရှိပြီး တရားရှုံးကလည်း ဇာရီမှုတွင်ပင် ဤအချက်ကို စဉ်းစားပြီး အဆုံးအဖြတ် ပေးပိုင်ခွင့် ရှိသည်ဟု ကျွန်ုပ်တို့ယူဆသည်။ အဘယ်ကြောင့်ဆိုသော် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၄၇ အရ ဤကဲ့သို့ ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ဆိုရပေမည်။ တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၄၇ ပါ ပြဋ္ဌာန်းချက်များ၏ အခြေခံအကျဆုံးသောမူမှာ အမှုမပွားများစေလိုသော သဘောဖြစ်သည်။ တရားနိုင်နှင့် တရားရှုံးတို့ အကြားတွင် တရားမရှုံး၏ ဆုံးဖြတ်ချက်အတိုင်း ဇာရီပြုလုပ်ရာ၌ တရားရှုံးက မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) အရ ရထားသည့်လက်မှတ်ကြောင့် ဒီကရီပယ်ဖျက်ပေးရန် ပုဒ်မ (၁၅) အရ ပယ်ဖျက်သင့် မသင့်ဟူသော ပြဿနာနှင့် တရားနိုင်က ပုဒ်မ ၁၄ (၁) (ဂ) အရ အိမ်လက်ရောက် ပြန်ရလိုကြောင်း တင်ပြချက်ကို ခွင့်ပြုသင့် မသင့် ပြဿနာတို့မှာ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၄၇ အရ ဇာရီမှုတွင် ဆုံးဖြတ်ရန် ပြဿနာများ

ဖြစ်သည်။ အကယ်၍ ပုဒ်မ ၁၄ (၁) (ဂ) အရနှင်ထုတ်လိုလျှင် တရားနိုင်က နှင်ထုတ်
လိုမှု တရားတထုံး စွဲဆိုရမည်ဟု ညွှန်ကြားပါက အမှုတမူတွင် အပြီးအပြတ် ဆုံးဖြတ်
နိုင်သည်ကို အမှုပွားများအောင် ပြုလုပ်ရာ ရောက်ပေလိမ့်မည်။ အမှုပွားများစေရန်
အတွက် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၄၇ က တရားအသစ်တထုံး မစွဲရဟု အတိအလင်း
တားမြစ်ထားခြင်းဖြစ်သည်။

၁ ဇူလိုင်
မောင်လှမြင့်
နှင့်
ဒေါ်ပို့
ပါ ၃ ဦး

အထက်ဖော်ပြပါ အကြောင်းများကြောင့် ဤအယူခံမှုကို ပလပ်လိုက်သည်။
ရုံးအဆင့်ဆင့်၏ တရားစရိတ်များကို အယူခံတရားလိုများက ကျခံစေရန် အမိန့်ချမှတ်
သည်။ ရှေ့နေစရိတ် ၈၅ ကျပ် သတ်မှတ်သည်။

တရားမအထွေထွေအယူခံမှု

၁၉၇၆

ဇူလိုင်လ
၁ ရက်။

ဥက္ကဋ္ဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးထွန်းအောင်ကျော်နှင့် ဦးလွင်မောင်တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွေ့တွင်

ဒေါ်သန်း

နှင့်

မတင်တင်ဌေး (ခေါ်) မခင်ထွေးလွင် *

အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူ ဥပဒေပုဒ်မ ၂၅၊ မိခင်ရင်းနှင့် တစ်မိန်းသူတို့ အုပ်ထိန်းခွင့်ကို
ပြိုင်၍ လျှောက်သည့်အခါ မည်သူအား ခွင့်ပြုသင့်သည်ကို ဆုံးဖြတ်ခြင်း။

ဆုံးဖြတ်ချက်။ ။ မိခင်အရင်းဖြစ်သူသည် အရွယ်မရောက်သေးသူကို အုပ်ထိန်းရန်မသင့်ဟု လုံ
လောက်သည်အကြောင်းရှိသည်ဟု သက်သေအထောက်အထား မရှိလျှင် တစ်မိန်းနှင့်ပြိုင်၍လျှောက်
သည့်အခါမိခင်အရင်းကသာ အုပ်ထိန်းခွင့်ရှိလေသည်။ ။ ယခုအမှုတွင် မတင်တင်ဌေးသည်ရင်း၏သား
အရင်းကိုအုပ်ထိန်းသင့်သူမဟုတ်ဟု တဘက်ကသက်သေအထောက်အထားတင်ပြနိုင်ခြင်း လုံးဝမရှိချေ။

ထပ်မံဆုံးဖြတ်ချက်။ ။ ထို့အပြင်အရွယ်မရောက်သေးသော ကလေးများကို အုပ်ထိန်းခြင်းကိစ္စ
နှင့်ပတ်သက်၍ အဓိကထားပြီး ထင်မြင်သုံးသပ်သင့်သည်အချက်မှာ ကလေးငယ်၏ဘဝသာယာရေးနှင့်
တိုးတက်ဖွံ့ဖြိုးရေးပင်ဖြစ်လေသည်။ ။ ဤအမှုတွင်ကလေး၏ကောင်းစားရေးနှင့် ပတ်သက်၍ စဉ်းစားရာ
တွင်လူမှုရေးအရလည်းကောင်း၊ ပညာရေးအရလည်းကောင်း မိခင်အရင်းဖြစ်သူ အယူခံတရားပြိုင်
မတင်တင်ဌေးထံတွင်ထားရှိခြင်းက အယူခံတရားလို ဒေါ်သန်းထံတွင်ထားရှိခြင်းထက်ပိုမိုကောင်းမွန်
သင့်ကြိတ်မည်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။

အယူခံတရားလိုအတွက်။ ။ ဦးကျား

အယူခံတရားပြိုင်အတွက်။ ။ ဦးတင်ရီ

အယူခံတရားပြိုင် မတင်တင်ဌေး (ခ) ခင်ဌေးလွင်သည် ကျောင်းသူဘဝမှ
မောင်အေးကျော်ဆိုသူနှင့် ခိုးရာလိုက်ပြေးခဲ့သည်။ မတင်တင်ဌေး၏အမေနှင့် အစ်မ
တို့ကသဘောမတူသဖြင့် ယောက္ခမနှင့်သွားရောက်နေထိုင်ခဲ့သည်။ မောင်ခင်ဇော်ဦး
ဆိုသူ သားလေးကိုမွေးပြီးမကြာမီ ယောက္ခမများနှင့်အဆင်မပြေသဖြင့် မတင်တင်ဌေး

* ၁၉၇၅ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၄၉။
† ၁၉၇၄ ခုနှစ်၊ တရားမအထွေထွေအမှတ် ၁၈ တွင်၊ ရန်ကုန်တိုင်းတရားရုံး အမှတ် (၃)
(ကျောက်တံတား) ရုံး၏ချမှတ်သော ဒီကရီကိုအယူခံဝင်မှု။

သည် အိမ်ပေါ်ကဆင်းလာပြီး ၎င်း၏ကွယ်လွန်သူဦးလေး၊ ဦးဘသောင်းဆိုသူ၏ဇနီး ဖြစ်သူ အယူခံတရားလို ဒေါ်သန်းနှင့်လာ၍ နေထိုင်ခဲ့သည်။ မိခင်အိမ်သို့ ပြန်တက်ရန် ကြိုးစားသည့်အခါ မိခင်နှင့်အစ်မက မတင်တင်ဌေးတဦးတည်းကိုသာလက်ခံပြီး ခလေး မောင်ခင်ဇော်ဦးပါလာလျှင် လက်မခံဟုပြောသဖြင့် မောင်ခင်ဇော်ဦးအား ဒေါ်သန်း နှင့်ခေတ္တအပ်ထားခဲ့ပြီး မိခင်ထံပြန်လာသည်များရောက်ခဲ့သည်။

၁၉၇၅
ဒေါ်သန်း
နှင့်
မတင်တင်ဌေး
(ခ)
မခင်ထွေးလွင်

ထို့နောက် မိခင်နှင့်အစ်မတို့က စိတ်ပြေသွားပြီး သားလေး မောင်ခင်ဇော်ဦးကိုပါ ခေါ်နိုင်သည်ဟုပြောလိုက်သည့်အခါ မတင်တင်ဌေးက ဒေါ်သန်းထံမှ မောင်ခင်ဇော် ဦးကို သွားရောက်ခေါ်ခဲ့သည်။ သို့သော် ဒေါ်သန်းကညည်းဆိုသဖြင့် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူ ဥပဒေပုဒ်မ ၂၅ အရ ရန်ကုန်တိုင်းတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ရန်ကုန်တိုင်းတရားရုံးက အမှုကိုစစ်ဆေးပြီး မတင်တင်ဌေး၏လျှောက်လွှာကို ခွင့်ပြု လိုက်သည့်အတွက် ဒေါ်သန်းက ဤအယူခံမှုကိုတင်သွင်းခြင်းဖြစ်သည်။

မတင်တင်ဌေးသည် မောင်ခင်ဇော်ဦး၏ မိခင်အရင်းဖြစ်သည်။ ဒေါ်သန်းသည် မောင်ခင်ဇော်ဦးနှင့် သွေးစပ်သူမဟုတ်ပေ။ ထို့ကြောင့်မိခင်အရင်းဖြစ်သူသည် အရွယ် မရောက်သေးသူကို အုပ်ထိန်းရန်မသင့်ဟု လုံလောက်သည့်အကြောင်းရှိသည်ဟု သက် သေအထောက်အထားမရှိလျှင် တစ်စိမ်းနှင့်ပြိုင်၍ လျှောက်သည့်အခါ မိခင်အရင်းကသာ အုပ်ထိန်းခွင့်ရှိလေသည်။ ယခုအမှုတွင် မတင်တင်ဌေးသည် ၎င်း၏သားအရင်းကို အုပ်ထိန်းသင့်သူမဟုတ်ဟု တဘက်ကသက်သေအထောက်အထား တင်ပြနိုင်ခြင်း လုံးဝ မရှိချေ။

ထို့အပြင် အရွယ်မရောက်သေးသော ခလေးများကို အုပ်ထိန်းခြင်းကိစ္စနှင့်ပတ် သက်၍ အဓိကထားပြီး ထင်မြင်သုံးသပ်သင့်သည့်အချက်မှာ ခလေးငယ်၏ဘဝသာယာ ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးပင်ဖြစ်ပေသည်။ ဤအမှုတွင် ခလေး၏ကောင်းစားရေးနှင့် ပတ်သက်၍ စဉ်းစားရာတွင်လူမှုရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ ပညာရေးအရလည်းကောင်းမိခင်အရင်းဖြစ်သူ အယူခံတရားပြိုင် မတင်တင်ဌေးထံတွင် ထားရှိခြင်းက အယူခံတရားလို ဒေါ်သန်းထံတွင်ထားရှိခြင်းထက် ပိုမို၍ ကောင်းမွန် သင့်မြတ်မည်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။

အထက်ဖော်ပြပါအကြောင်းများကြောင့် ဤအယူခံမှုကိုပယ်လိုက်သည်။ ရွှေနေ စရိတ် ကျပ် ၅၀-ခွင့်ပြုသည်။

တရားပပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်နှင့် ဦးစိုးလှိုင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေး အဖွဲ့ရွှေတွင်.

၁၉၇၆
—
ဩဂုတ်လ ၄
ရက်။

ဒေါ်သန်းညွန့် နှင့်

ဒေါ်ကြီး (ကွယ်လွန်) ၎င်း၏ တရားဝင် ကိုယ်စားလှယ်များ
၁။ ဒေါ်သန်းစိန်၊ ၂။ ဒေါ်ကျင်ရွှေ*

အမှုထိန်းစာ လျှောက်ထားသည့်အမှုတွင် တရားရုံးများ လိုက်နာသတ်ပြုရန် ညွှန်ကြားခြင်း။

ဆုံးဖြတ်ချက်။ ။ အမှုထိန်းစာလျှောက်ထားမှုများကို ဆုံးဖြတ်စီရင်ရာ၌ လျှောက်ထားသူ တွင် အမှုဆက်ခံနိုင်ခွင့် ရှိမရှိနှင့် အမှုထိန်းစာလက်ခံထိုက်သူ ဟုတ်မဟုတ် စသောပြဿနာကို စိစစ်ရမည်ဖြစ်သည်။ ဤအမှုမှာမူကား အယူခံတရားလို ဒေါ်သန်းညွန့်သည် ဦးသာဇွန်၏ အမှုကို ဆက်ခံပိုင်ခွင့်ရှိသူ ဟုတ်မဟုတ်အချက်မှာ မပြတ်သေးချေ။ ဒေါ်ကြီးက သူသည် ဦးသာဇွန်၏ အမအရင်းအဖြစ်ဖြင့် ဦးသာဇွန်၏အမှုကို တဦးတည်းဆက်ခံပိုင်ခွင့်ရှိသူဖြစ်သည်။ အယူခံတရားလို ဒေါ်သန်းညွန့်မှာ ဦးသာဇွန်၏ ကိစ္စိမခွေးစားသမီး မဟုတ်ဟုအဆိုပြုခဲ့သည် ထို့ကြောင့် အယူခံ တရားလို ဒေါ်သန်းညွန့်သည် ဦးသာဇွန်၏ ကိစ္စိမခွေးစားသမီး ဟုတ်မဟုတ် အဆုံးအဖြတ်ပေးရန် ရှိနေသေးသည်။ ဤကဲ့သို့ အဆုံးအဖြတ်ကို အမှုထိန်းစာလျှောက်ထားသူများတွင် အဆုံးအဖြတ် ပေးသင့်ပေ။ ဤကဲ့သို့ အဆုံးအဖြတ်ပေးခြင်းအားဖြင့် အမှုဆိုင်များ၏ အမှုမှုကို ပေါ့ပေါ့ လွယ်လွယ်နှင့် ဆုံးဖြတ်ပေးလိုက်ရာ သာကျမည်။

ထပ်မံဆုံးဖြတ်ချက်။ ။ ထို့အပြင် မြန်မာဗုဒ္ဓဘာသာတို့အတွက် အမှုထိန်းစာထုတ်ပေးပဲ့ မနေရဟူ၍ ပဒေကမဆို၊ ထုတ်ပေးရန်မလိုလျှင်ထုတ်၍မပေးခြင်းကပိ၍ တရားမျှတ မှန်ကန်ပေမည်။

ထပ်မံဆုံးဖြတ်ချက်။ ။ အယူခံတရားလိုအား အမှုဆိုင်ဆိုင်ရန် အဆုံးအဖြတ် ပေးခဲ့ခြင်းမှာ ဥပဒေနှင့်မညီပေ။ တရားရုံးတရုံးသည် အမှုသည်များကို မည်ကဲ့သို့ အမှုမျိုး စွဲဆိုရမည်ဟု အလွယ်တကူ မညွှန်ကြားသင့်ပေ။

အယူခံတရားလိုအတွက်။ ။ ဦးထွန်းတင်
အယူခံတရားပြိုင်အတွက်။ ။ ကိုယ်တိုင်

ဦးသာဇွန်၊ ဒေါ်နှင်းမြတို့သည် မြန်မာ ဗုဒ္ဓဘာသာ လင်မယားနှစ်ယောက်ဖြစ်ခဲ့ သည်။ အယူခံတရားလို ဒေါ်သန်းညွန့်က သူသည် ယင်းဦးသာဇွန်၊ ဒေါ်နှင်းမြတို့၏ ကိစ္စိမ

* ၁၉၇၄ ခုနှစ်၊ တရားမ ပဌမအယူခံမှုအမှတ် ၈။
† ၁၉၇၄ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁ တွင်၊ ရန်ကုန်မြို့၊ မြို့နယ်စု(၁) တိုင်းတရားရုံး၏ချမှတ် သောဒီကရီကိုအယူခံဝင်မှု။

မွေးစားသမီးဖြစ်သည်ဟုဆိုသည်။ ဒေါ်နှင်းမြသည် ၁၉၅၃ ခုနှစ်တွင်လည်းကောင်း၊ ဦးသာဇွေသည် ၁၉၅၆ ခုနှစ်တွင်လည်းကောင်း အသီးသီးကွယ်လွန်အနိစ္စရောက်သွားခဲ့ကြသည်။

အခင်းဖြစ်သည့် ရန်ကုန်မြို့၊ အလုံမြို့နယ် စက်တိုင်းလမ်းအမှတ် ၉ အဆောက်အအုံ မြေကို ဦးသာဇွေနှင့် ၎င်း၏အမဖြစ်သူ မူလအယူခံတရားပြိုင် ဒေါ်ကြီး (ယခုကွယ်လွန်) ပိုင်ခဲ့ကြောင်း ဦးသာဇွေကွယ်လွန်ပြီးနောက် အချင်းဖြစ်သည့်ပစ္စည်းကိုအယူခံတရားလိုနှင့် ဒေါ်ကြီးတို့ ပူးတွဲပိုင်ဆိုင်ခဲ့ကြောင်း၊ ၁၉၇၀ ခုနှစ်တွင် ဦးသာဇွေ၏ပိုင်ဆိုင်ခွင့်ကို အယူခံတရားလိုက ၎င်း၏အမည်သို့ လွှဲပြောင်းပေးရန်အိုးအိမ်အဖွဲ့သို့ အယူခံတရားလိုက လျှောက်ထားခဲ့ကြောင်း၊ သို့သော်ဒေါ်ကြီးက ကန့်ကွက်သဖြင့် လျှောက်လွှာကိုအိုးအိမ်အဖွဲ့က ခွင့်မပြုခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အယူခံဝင်သော်လည်း မအောင်မြင်ကြောင်း သို့ဖြစ်၍ ရန်ကုန်တိုင်းတရားရုံးတွင် ၁၉၇၃ ခု၊ စက်တင်ဘာလ ၅ ရက်နေ့က အမေ့ထိန်းလက်မှတ်ထုတ်ပေးရန် လျှောက်ထားခဲ့ကြောင်း၊ ထိုလျှောက်လွှာကို ဒေါ်ကြီးကကန့်ကွက်ခဲ့ကြောင်း၊ သို့ဖြစ်၍ရန်ကုန်တိုင်းတရားရုံးက အောက်ပါပဏာမကောက်ချက်ကိုထုတ်ပြီး နှစ်ဘက်ရွှေ့နေကြီးများကို ကြားနာ၍ အမေ့ထိန်းစာထုတ်ပေးရန်လျှောက်လွှာကို ပလပ်ပြီး အမေ့မူခွဲရန်ညွှန်ကြားခဲ့ကြောင်း၊ ထိုအမိန့်ကို မကျေနပ်၍ ဤအယူခံမှုကို တင်သွင်းကြောင်း အစရှိသဖြင့် အယူခံတရားလိုက ဘင်ပြထားကြောင်းတွေ့ရသည်။

“တရားလိုဒေါ်သန်းညွန့်သည် ယခုအမှုအစား အမေ့ခွဲဝေပေးစေလိုမှု၊ သို့မဟုတ် လက်ဝယ်ရလိုမှုကိုသာ စွဲဆိုထိုက်ပါသလား”

ဒေါ်ကြီးသည် အမှုအတောအတွင်း သေဆုံးသွားသည့်အတွက် ၎င်း၏ကိစ္စိမမွေးစားသမီးများဖြစ်ကြသည့် အယူခံတရားပြိုင်တို့ကို ဤအမှုတွင် ထည့်သွင်းခဲ့သည်။

ဒေါ်ကြီးသည် ဦးသာဇွေ၏အမအရင်းဖြစ်ကြောင်းမှာ အငြင်းမထွက်ချေ။ အယူခံတရားလိုဒေါ်သန်းညွန့်က သူသည်ဦးသာဇွေ၊ ဒေါ်နှင်းမြတို့၏ ကိစ္စိမသမီးဟု အဆိုပြုထားသည်။ ထိုအဆိုပြုချက်ကို ဒေါ်ကြီးကငြင်းခဲ့သည်။ ထို့ကြောင့်အယူခံတရားလိုဒေါ်သန်းညွန့်သည် ဦးသာဇွေ၏အမေ့ကို လက်ခံနိုင်ခွင့်ရှိသူဟုတ် မဟုတ်မှာ သက်ဆိုင်ရာတရားရုံးက ဆုံးဖြတ်ပေးရမည့်အချက်ဖြစ်သည်။

အမေ့ထိန်းစာလျှောက်ထားမှုများကို ဆုံးဖြတ်စီရင်ရာ၌ လျှောက်ထားသူတွင် အမေ့ဆက်ခံနိုင်ခွင့်ရှိမရှိနှင့် အမေ့ထိန်းစာလက်ခံထိုက်သူဟုတ်မဟုတ်စသော ပြဿနာကို စွဲစစ်ရမည်ဖြစ်သည်။ ဤအမှုမှာမူကား အယူခံတရားလို ဒေါ်သန်းညွန့်သည် ဦးသာဇွေ

၁၉၅
ဒေါ်သန်းညွန့်
နှင့်
ဒေါ်ကြီး (သေ)
၎င်း၏တရားဝင်
ကိုယ်စားလှယ်
များ
၁။ ဒေါ်သန်းစိန်
၂။ ဒေါ်ကျင်ရွှေ

၁၉၇၆
 ဧဝါသန်းညွန့်
 နှင့်
 ဧဝါကြီး (သေ)
 ၎င်း၏တရားဝင်
 ကိုယ်စားလှယ်
 များ
 ၁။ ဧဝါသန်းစိန်
 ၂။ ဧဝါကျင်ရွှေ

၏အမွေကို ဆက်ခံပိုင်ခွင့်ရှိသူ ဟုတ်မဟုတ်အချက်မှာ မပြတ်သေးချေ။ ဒေါ်ကြီးက သူသည် ဦးသာငွေ၏ အမအရင်းအဖြစ်ဖြင့် ဦးသာငွေ၏အမွေကို တဦးတည်းဆက်ခံ ပိုင်ခွင့်ရှိသူဖြစ်သည်။ အယူခံတရားလို ဒေါ်သန်းညွန့်မှာ ဦးသာငွေ၏ ကိစ္စိမမွေးစား သမီးမဟုတ်ဟု အဆိုပြုခဲ့သည်။ ထို့ကြောင့် အယူခံတရားလို ဒေါ်သန်းညွန့်သည် ဦးသာငွေ၏ ကိစ္စိမမွေးစားသမီး ဟုတ်မဟုတ် အဆုံးအဖြတ်ပေးရန် ရှိနေသေးသည်။ ဤကဲ့သို့အဆုံးအဖြတ်ကို အမွေထိန်းစာလျှောက်ထားသူများတွင် အဆုံးအဖြတ်မပေး သင့်ပေ။ ဤကဲ့သို့အဆုံးအဖြတ်ပေးခြင်းအားဖြင့် အမွေဆိုင်များ၏ အမွေမကို ပေါ့ပေါ့ လွယ်လွယ်နှင့် ဆုံးဖြတ်ပေးလိုက်ရာသာကျမည်။

ထို့အပြင် မြန်မာဗုဒ္ဓဘာသာတို့အတွက် အမွေထိန်းစာမထုတ်ပေးပဲ မနေရဟု ဥပဒေကမဆို ထုတ်ပေးရန်မလိုလျှင် ထုတ်၍မပေးခြင်းက ပို၍တရားမျှတမှန်ကန်ပေ မည်။

အထက်ဖော်ပြပါအကြောင်းများကြောင့် ရန်ကုန်တိုင်း တရားရုံးက အယူခံတရား လိုအား အမွေထိန်းစာ ထုတ်မပေးခဲ့ခြင်းမှာ မှန်ကန်သည်။ သို့ရာတွင် အယူခံတရားလို အား အမွေစွဲဆိုရန် အဆုံးအဖြတ်ပေးခဲ့ခြင်းမှာ ဥပဒေနှင့်မညီပေ။ တရားရုံးတရုံးသည် အမှုသည်များကို မည်ကဲ့သို့ အမှုမျိုး စွဲဆိုရမည်ဟု အလွယ်တကူမညွှန်ကြားသင့်ပေ။

ဤအယူခံမှုကိုပလပ်လိုက်သည်။ ရွှေနေ့စရိတ် ၅၁. ကျပ် ခွင့်ပြုလိုက်သည်။

တရားပဒေထွေထွေအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးကြည်မြ တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ ရွေးတင်

ဦးသန်းမြင့်
နှင့်

† ၁၉၇၆
စက်တင်ဘာလ
၁၆ ရက်။

- ၁။ မြို့နယ်အလုပ်သမား လျော်ကြေးစိစစ်ရေး ကော်မတီ၊
- ၂။ ဦးကျော်တင့် *

အလုပ်သမား လျော်ကြေး စိစစ်ရေးကော်မတီ၏ အမိန့်သည် ဥပဒေအရ အတိအကျသတ်မှတ်
ချက်ကိုကျော်လွန်နိုင်မနိုင်။

ဆုံးဖြတ်ချက်။ ။ အလုပ်သမားလျော်ကြေးဥပဒေ၏ဇယား (၁) တွင် လုပ်အားဆုံးရှုံးမှုနှင့်
ရာခိုင်နှုန်းတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်အရ လက်ညှိုးမှတစ်ပါး အခြား
လက်ချောင်းများနှင့်ပတ်သက်သော လုပ်အားဆုံးရှုံးမှုကို ရာခိုင်နှုန်းသာ သတ်မှတ်ထားသည်။

အလုပ်သမားလျော်ကြေးစိစစ်ရေးကော်မတီက ၁၀ ရာခိုင်နှုန်းနှင့်တူကွဲ၍ လျော်ကြေးသတ်
မှတ်ရာတွင် ယင်းကော်မတီအဖွဲ့ဝင် ဆရာဝန် ဦးတင်ရွှေ၏ တင်ပြသတ်မှတ်ချက်ကို အလေးဂရုပြုခဲ့
ခြင်းဖြစ်ကြောင်းတွေ့ရသည်။ သို့ရာတွင် ဥပဒေအရ အတိအကျသတ်မှတ်ချက်ရှိသဖြင့် ထိုသတ်
မှတ်ချက်ကို မဆန့်ကျင်နိုင်ပေ။ အထက်တွင်ဖော်ပြထားသည့်ဇယား (၁) တွင်ပါရှိသည့် သတ်မှတ်
ချက်များကိုဆရာဝန်၏ သတ်မှတ်ချက်က မကျော်လွန်နိုင်ပေ။

အယူခံတရားလိုအတွက် ။ ။ ကိုယ်တိုင် ။

အယူခံတရားပြိုင်အတွက် ။ ။ ဥပဒေဝန်ထမ်းအဆင့် (၁) ဦးသိန်းအောင်။

လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း သာစည်ဓာတ်အားခွဲရုံ၌ လျှပ်စစ်အရန်လုပ်ငန်း
ပညာသင်အဆင့် (၃) ဖြစ်သောမောင်ကျော်တင့်သည် ၁၉၇၄ ခု၊ ဩဂုတ်လ ၂၆ ရက်
နေ့က လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေစဉ် ညာဘက်လက်ခလယ်ကို ဒဏ်ရာရရှိပြီး၊
ယင်းဒဏ်ရာကြောင့် လက်တစ်ဖက်ပြတ်သွားခဲ့သည်။ ယင်းကိစ္စကို ဓာတ်အားခွဲရုံမှူးက
သတင်းပေးပို့သဖြင့် အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီ သာစည်မြို့နယ်က

* ၁၉၇၅ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၄။
† ၁၉၇၄ ခုနှစ်၊ တရားမလျော်ကြေးမှုအမှတ် ၃ တွင် (၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၃၀
နေ့) သာစည်မြို့နယ်အလုပ်သမားစိစစ်ရေးကော်မတီ၏ ချမှတ်သောအမိန့်ကို အယူခံဝင်မှု။

၁၉၇၆
 ဦးသန်းမြင့်
 နှင့်
 ၁။ မြို့နယ်
 အလုပ်သမား
 လျော်ကြေး
 စိစစ်ရေး ကော်
 မတီ။
 ၂။ ဦးကျော်
 တင့်။

အရေးယူဆောင်ရွက်၍ ညာဘက်လက်ခလယ်တွင် လက်တဆစ် ပြတ်သွားခဲ့သည်ကို ၁၀ ရာခိုင်နှုန်း လုပ်အားဆုံးရှုံးမှုအဖြစ် သတ်မှတ်ကာ၊ လျော်ကြေးငွေ ၆၀၄ ကျပ် ၁၉ ပြားပေးစေဟု အမိန့်ချမှတ်လိုက်သည်။ ယင်းအမိန့်ကိုမကျေနပ်၍ အလုပ်သမား လျော်ကြေးဥပဒေပုဒ်မ ၃၀ အရအယူခံဝင်ခြင်းဖြစ်သည်။

ဤအယူခံမှုတွင်စဉ်းစားရန် အချက်တချက်ကိုသာ အယူခံတရားလိုက တင်ပြ ထားကြောင်းတွေ့ရသည်။ ယင်းအချက်မှာ အလုပ်သမားလျော်ကြေးဥပဒေ၏ ဇယား (၁) တွင်လုပ်အားဆုံးရှုံးမှုနှင့် ရာခိုင်နှုန်းတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ယင်း ပြဋ္ဌာန်းချက်အရ လက်ညှိုးမှတစ်ပါး အခြားလက်ချောင်းများနှင့် ပတ်သက်သော လုပ် အားဆုံးရှုံးမှုကို ၅ ရာခိုင်နှုန်းသာသတ်မှတ်ထားသည်။ ယခုမှာမူကား အလုပ်သမား လျော်ကြေးစစ်ဆေးရေး ကော်မတီက လုပ်အားဆုံးရှုံးမှု ၁၀ ရာခိုင်နှုန်းနှင့်တူ၍ လျော်ကြေးသတ်မှတ်ခြင်းမှာ မှားသည်ဟုတင်ပြချက်ဖြစ်သည်။

အလုပ်သမားလျော်ကြေး စိစစ်ရေး ကော်မတီက ၁၀ ရာခိုင်နှုန်းသတ်မှတ်ရာတွင် ယင်းကော်မတီ အဖွဲ့ဝင် ဆရာဝန်ဦးတင်ရွှေ၏ တင်ပြသတ်မှတ်ချက်ကို အလေးဂရုပြု ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရသည်။ သို့ရာတွင်ဥပဒေအရ အတိအကျသတ်မှတ်ချက်ရှိသဖြင့် ထိုသတ်မှတ်ချက်ကို မဆန့်ကျင်နိုင်ပေ။ အထက်တွင်ဖော်ပြထားသည့် ဇယား (၁) တွင် ပါရှိသည့် သတ်မှတ်ချက်များကို ဆရာဝန်၏သတ်မှတ်ချက်က မကျော်လွန်နိုင်ပေ။ သို့ဖြစ်၍ အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီ၏ အမိန့်တွင် သတ်မှတ်ထား သည့်လျော်ကြေးပမာဏ ၆၀၄ ကျပ် ၁၉ ပြားအစား လျော်ကြေးငွေ ၃၀၂ ကျပ် ၁၀ ပြား ပေးစေဟုပြင်ဆင်သတ်မှတ်လိုက်သည်။

တရားမအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလွင်မောင်၊ အဖွဲ့ဝင်များအဖြစ် ဦးသန်းစင်နှင့် ဦးစိုးလှိုင် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

၁။ ကိုသန်းဝေ ၂။ မခင်တင့်။

နှင့်
ဒေါ်ထိုက် *

† ၁၉၇၆ ခုနှစ်၊

စက်တင်ဘာလ

၉ ရက်။

ငှားရမ်းထားသော မြေကွက်ကိုပြန်ပြီး လက်ရောက်ရလို့မရှိဘဲ ဆိုရာ၌ မြို့နယ်တရားရုံးသည် မူလချမှတ်ခဲ့သော မိမိ၏ဒီကရီကို မိမိပယ်ဖျက်ပြင်ဆင်နိုင်ခွင့် ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ မြင်းခြံမြို့နယ် တရားရုံးက ၁၉၆၈ ခုနှစ် တရားမကြီးမှု အမှတ် ၁၉၂ ကိုသန်းဝေနှင့် မခင်တင့်တို့အား အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံများကိုဖျက်သိမ်း၍ ထိုမြေမှထွက်ခွာသွားရန် ဒီကရီချမှတ်ခဲ့ပြီးဖြစ်သည်။ ထိုဒီကရီကို အထက်အယူခံရုံးများက ပယ်ဖျက်ခဲ့ခြင်းမရှိသဖြင့် ထိုဒီကရီသည် ဘည်မြဲလျက်ရှိနေပေသည်။ ထိုဒီကရီကို အတည်ပြုရန်နှင့် လှစ်ခဲ့သော ဇာရီမှုတွင် ဒီကရီကို အကျိုးသက် ရောက်အောင် ဆောင်ရွက်ပေးရန် ဖြစ်သည်။ ဒီကရီအတိုင်း ဆောင်ရွက်ခြင်းမပြုပဲ တရားရုံးများအာ မြေလခကျသင့်ငွေများကိုပေးစေ၍ မြေငှားများအဖြစ် ဆက်လက်နေထိုင်စေရန် မြို့နယ်တရားရုံးက ချမှတ်ခဲ့သော အမိန့်သည် မူလဒီကရီကိုပယ်ဖျက်ပြင်ဆင်ရာရောက်သဖြင့် ဥပဒေအရမှားယွင်းသည်။ မြို့နယ်တရားရုံးသည် မိမိချမှတ်ခဲ့သော မူလဒီကရီကို မိမိပယ်ဖျက်ပြင်ဆင်နိုင်ခွင့်မရှိပေ။ ဤအာဏာသည် အယူခံရုံး၌သာရှိပေသည်။ ဤအမှားကို တိုင်းတရားရုံးက တွေ့ရှိသဖြင့် ဇာရီမှုတွင် ချမှတ်ခဲ့သော မြို့နယ်တရားရုံး၏ အမိန့်ကိုပယ်ဖျက်ပြီး မူလဒီကရီအတိုင်း ဆက်လက်ဆောင်ရွက်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တိုင်းတရားရုံး၏ အမိန့်သည် ဥပဒေအရမှန်ကန်ပေသည်။

လျှောက်ထားသူအတွက်။ ။ ဦးမြစိန်၊ ဗဟိုတရားရုံးရွှေနေ
လျှောက်ထားခံရသူအတွက်။ ။ ဦးလှညွန့်၊ ဗဟိုတရားရုံးရွှေနေ

အချင်းဖြစ်မြေသည် မြင်းခြံမြို့၊ အမှတ် (၇) ရပ်ကွက်၊ ဘဘလမ်း၌တည်ရှိသည်။ ထိုမြေသည် အယူခံတရားပိုင် ဒေါ်ထိုက်၏ ဘိုးဘပိုင်မြေဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် ဒေါ်ထိုက်က ဒေါ်ညွန့်အား ထိုမြေကို မြေလခတလလျှင် ၂၀ကျပ် ဖြင့် ငှားရမ်းခဲ့သည်။ ဒေါ်ထိုက်နှင့် ဒေါ်ညွန့်တို့နှစ်ဦး သဘောတူချုပ်ဆိုခဲ့သော စာချုပ်အရ၊ ဒေါ်ထိုက်က

* ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၉ (မန္တလေး)။
† ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၁၁ တွင် မြင်းခြံမြို့ တိုင်းတရားရုံး၏ ချမှတ်သော အမိန့်ကို အယူခံဝင်မှု။

၁၉၇၆

၁။ ကိုသန်းဝေ
၂။ မခင်တင့်
နှင့်
ဒေါ်ထိုက်

ဒေါ်ညွန့်အား ထိုမြေပေါ်တွင် အိမ်ဆောက်၍ နေထိုင်ခွင့်ပြုခဲ့သည်။ ဒေါ်ထိုက်အလိုရှိ
သောအခါ ဒေါ်ညွန့်က ထိုမြေမှဖယ်ရှားပေးရန် ကတိပြုခဲ့သည်။ ထိုအိမ်တွင် ဒေါ်ညွန့်
နှင့်သားဖြစ်သူ ကိုလှယုတို့နေထိုင်လာခဲ့သည်။ ထိုနောက်ဒေါ်ညွန့်သေဆုံးသည်။ ထို
အိမ်တွင် ကိုလှယုဆက်လက်နေထိုင်သည်။ ထို့နောက်ကိုလှယုက ထိုအိမ်ကိုတန်ဖိုး
ငွေကျပ် ၆၀၀-နှင့် အယူခံတရားလို ကိုသန်းဝေနှင့် မခင်တင့်တို့အားရောင်းချလိုက်သည်
ကိုသန်းဝေတို့က ထိုအိမ်တွင် ငှက်ပျောသီးအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်၍ အချင်း
ဖြစ်မြေတွင် ငှက်ပျောသီးအုပ်ရန် ကျင်းများတူးပြီး မီးဖိုများပြုလုပ်ခဲ့သည်။ မြေရှင်
ဒေါ်ထိုက်ကမကျေနပ်သဖြင့် မြေကိုပြန်လည်ရယူမှုဆိုင်ရာ မြင်းခြံမြို့နယ်တရားရုံးက
၁၉၆၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၉ ဌာနဆေးကြားနာ၍ မြေရှင်ဒေါ်ထိုက်အား
အနိုင်ဒီကရီကို ချပေးခဲ့သည်။ ထိုဒီကရီကို ကိုသန်းဝေနှင့် မခင်တင့်တို့သည် အယူခံ
ဝင်ကြောင်း အထောက်အထားများမတွေ့ရှိရပေ။ ဒေါ်ထိုက်က မိမိအနိုင်ရရှိသော
ဒီကရီကို အတည်ပြုရန် လျှောက်ထားသဖြင့် မြင်းခြံမြို့နယ်တရားရုံးက ၁၉၇၄ ခုနှစ်၊
ဇာရီလအမှတ် ၅ ကိုဖွင့်လှစ်ခဲ့သည်။ ထိုဇာရီလတွင် မြို့နယ်တရားရုံးက မူလအမှုမှ
ဒီကရီအရ တရားစရိတ်နှင့် ဒီကရီတွင်မပါရှိသော မြေလခကျသင့်ငွေ စုစုပေါင်း
၁,၄၅၀ ကျပ် ၄၀ ပြားကို တရားရုံးများဖြစ်သော ကိုသန်းဝေနှင့် မခင်တင့်တို့က
ပေးစေရန် အမိန့်ချမှတ်၍ ပထမအရစ်အနေဖြင့် ၄၅၀ကျပ် ၄၀ ပြားကို ၁၉၇၄ ခုနှစ်၊
ဇူလိုင်လ ၁၁ ရက်နေ့တွင် ပေးသွင်းရန်သတ်မှတ်ခဲ့သည်။ တရားနိုင်ဒေါ်ထိုက်က
ထိုအမိန့်ကိုမကျေနပ်သဖြင့် အယူခံသည်။ မြင်းခြံမြို့ထိုင် မန္တလေးတိုင်းတရားရုံးက
၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၁၁ ဟုသတ်မှတ်၍ကြားနာပြီး ဇာရီလတွင်
ချမှတ်ခဲ့သော မြို့နယ်တရားရုံး၏အမိန့်ကို ပယ်ဖျက်ကာ မောင်သန်းဝေနှင့် မခင်တင့်
တို့အား အချင်းဖြစ်မြေပေါ်မှ အဆောက်အဦနှင့် လူများပါ ဖယ်ရှားပေးရန် အမိန့်
ချမှတ်ခဲ့သည်။ ထိုအမိန့်ကိုမကျေနပ်သဖြင့် ကိုသန်းဝေနှင့်မခင်တင့်တို့က ဗဟိုတရားရုံး
သို့ ဤတရားမအထွေထွေအယူခံမှု လျှောက်ထားခြင်းဖြစ်သည်။

မြင်းခြံမြို့နယ်တရားရုံးက ၁၉၆၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၉ ဌာနကိုသန်းဝေနှင့်
မခင်တင့်တို့အား အချင်းဖြစ်မြေပေါ်ရှိ အဆောက်အဦများကို ဖျက်သိမ်း၍ ထိုမြေမှ
ထွက်ခွာသွားရန် ဒီကရီချမှတ်ခဲ့ပြီးဖြစ်သည်။ ထိုဒီကရီကို အထက်အယူခံရုံးများက
ပယ်ဖျက်ခဲ့ခြင်းမရှိသဖြင့် ထိုဒီကရီသည် တည်မြဲလျက်ရှိနေပေသည်။ ထိုဒီကရီကို
အတည်ပြုရန် ဖွင့်လှစ်ခဲ့သော ဇာရီလတွင် ဒီကရီကိုအကျိုးသက်ရောက်အောင် ဆောင်
ရွက်ပေးရန်ဖြစ်သည်။ ဒီကရီအတိုင်း ဆောင်ရွက်ခြင်းမပြုပဲ တရားရုံးများအား မြေ
လခကျသင့်ငွေများကိုပေးစေ၍ မြေငှားများအဖြစ် ဆက်လက် နေထိုင်စေရန်မြို့နယ်
တရားရုံးက ချမှတ်ခဲ့သောအမိန့်သည် မူလဒီကရီကို ပယ်ဖျက်ပြင်ဆင်ရာရောက်သဖြင့်

ဥပဒေအရ မှားယွင်းသည်။ မြို့နယ်တရားရုံးသည် မိမိချမှတ်ခဲ့သော မူလဒီကရီကို မိမိပယ်ဖျက် ပြင်ဆင်ပိုင်ခွင့်မရှိပေ။ ဤအာဏာသည် အယူခံရုံး၌သာရှိပေသည်။ ဤအမှားကို တိုင်းတရားရုံးက တွေ့ရှိသဖြင့် ဇာရီမှုတွင် ချမှတ်ခဲ့သော မြို့နယ်တရားရုံး၏ အမိန့်ကိုပယ်ဖျက်ပြီး မူလဒီကရီအတိုင်း ဆက်လက်ဆောင်ရွက်စေရန် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။ တိုင်းတရားရုံး၏အမိန့်သည် ဥပဒေအရမှန်ကန်ပေသည်။

၁၉၇၆
 ၁။ ကိုသန်းဝေ
 ၂။ မခင်တင့်
 နှင့်
 ဒေါ်ထိုက်

ဤအယူခံမှုကို ခွင့်ပြုရန်အကြောင်းမရှိသဖြင့် စရိတ်နှင့်တကွပလပ်ပြီး တိုင်းတရား ရုံး၏အမိန့်ကို အတည်ပြုလိုက်သည်။ ရွှေနေစရိတ် ၅၁ ကျပ် ဟုသတ်မှတ်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးလှမောင်၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်နှင့် ဦးသန့်စင်တို့ ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆

ဒီဇင်ဘာလ ၁၈
ရက်။

ဟုန်ခေါ်ချွန်း

နှင့်

ဦးသာအောင်

မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂ (၁) (စ) အရ “ အိမ်ရှင် ”

ဆုံးဖြတ်ချက်။ ။ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂ (၁) (စ) အရ၊
အိမ်ပိုင်ရှင်ဟူသောစကားရပ်တွင် ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့ဥပစာပိုင်ရှင်ဖြစ်သူ၊ သို့တည်းမဟုတ်
ထိုနေ့ရက်နောက်ပိုင်းမှ အမှုဆက်ခံခြင်းဖြင့် ဥပစာပိုင်ရှင်ဖြစ်လာသူမှတစ်ပါး အခြားမည်သူမှမပါဝင်
စေရဟူ၍ပြဋ္ဌာန်းထားသည်။

ထပ်မံဆုံးဖြတ်ချက်။ ။ မြို့နယ်တရားရုံးနှင့် ပြည်နယ်တရားရုံးတို့က အိမ်ခန်း ၄ ခန်းစလုံး
ပြန်လည်ရလိုကြောင်း လျှောက်ထားသောအမှုတွင် အိမ်ခန်းတစ်ခုကိုသာ ပြန်လည်ပေးခြင်းမှာ
လည်းဥပဒေအရတိကျမှုမရှိချေ။ ဖြန့်ဖြေသည့်သဘောသက်ရောက်လျက်ရှိပေသည်တရားစွဲဆိုသည့်
အတိုင်းမှန်ကန်လျှင် အိမ်ခန်းအားလုံးကိုပြန်ပေးရန်ဖြစ်၍ မမှန်ကန်လျှင် အမှုကိုပယ်ရန်သာရှိပေ
လိမ့်မည်။

အယူခံတရားလိုအတွက်။ ။ ဦးတင်အောင်၊ ဗဟိုတရားရုံးရွှေနေ

အယူခံတရားပြိုင်အတွက်။ ။ မလာ

ကျောက်မဲမြို့နယ်တရားရုံးက အယူခံတရားလို ငှားရမ်းနေထိုင်သောအိမ်ခန်း ၄ ခန်း
အနက်တစ်ခန်း အိမ်ရှင် အယူခံတရားခံအားပြန်ပေးရန်နှင့် အိမ်လခကြေးကျန်ကျပ် ၇၂၀
ကိုလည်း သတ်မှတ်ထားသော နေ့ရက်မတိုင်မီ ပေးစေရန်အမိန့်ချမှတ်သည်။ ယင်း
အမိန့်ကို ပြည်နယ်တရားရုံးက အတည်ပြုသောကြောင့် ဗဟိုတရားရုံးသို့ ဒုတိယအယူခံ
မှုတင်သွင်းခြင်းဖြစ်သည်။

* ၁၉၇၅ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၆။

†, ၁၉၇၄ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၆ တွင်၊ ရှမ်းပြည်နယ် (ကျောက်မဲမြို့ရုံးတိုင်) တရားရုံး
၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင်ချမှတ်သောဒီကရီကိုအယူခံဝင်မှု။

၁၉၇၆
ဟုတ်ခေါ်ချွန်း
နှင့်
ဦးသာအောင်။

အချင်းဖြစ်အိမ်ခန်း ၄ ခန်းကို အယူခံတရားလိုသည် မူလပိုင်ရှင် ဦးဘိုခွေးဆိုသူထံမှ
၄ ငှားရမ်းနေထိုင်ခဲ့ရာ ၁၉၇၃ ခုနှစ်တွင် အိမ်ခန်း ၄ ခန်းအပါအဝင် ပေါင်း ၇ ခန်းတန်း
လျားကို အယူခံတရားပြိုင်ကာ ဦးဘိုခွေးထံမှ ဝယ်ယူလိုက်သည်။ ထိုအချိန်မှအစပြု၍
အယူခံတရားခံကလည်း အိမ်ခန်းခမတောင်း အယူခံတရားလိုကလည်း အိမ်ခန်းခ
မပေးပဲနေခဲ့ကြရာ၊ နောက်ပိုင်းတွင် မသင့်မတင့်ဖြစ်ကြ၍ အယူခံတရားပြိုင်ကာ အယူခံ
တရားလိုအပေါ် အိမ်လခပေးရန်ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မရှိပဲ အိမ်ခန်းပြုပြင်ခြင်း၊
ရန်စဆဲဆိုခြင်း၊ အိမ်ခန်းများကို ပြန်လည်နေထိုင်လိုခြင်း အစရှိသောအကြောင်းပြ
ချက်များနှင့် နှင်လိုမှုတရားစွဲဆိုခြင်းဖြစ်လေသည်။

အိမ်လခကြွေးကျန် ကျပ် ၇၂၀ ကိုရုံးရှေ့တွင်ပေးဆောင်ပြီးဖြစ်ကြောင်းသိရသည်။
အယူခံတရားလိုသည် အယူခံတရားပြိုင်၏ အိမ်ခန်းနှင့် ဥပစာကို ပြုပြင်ခြင်းမှာ
ယခင်ရှိပြီးဖြစ်သော လက်ဖက်ရည်ရောင်းရန် အုပ်ခံပျက်စီးသောကြောင့် ပြန်လည်
ကောင်းမွန်ရန် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပေါ်ပေါက်သည်။ အယူခံတရားလိုသည်
အယူခံတရားပြိုင်အား ဆဲဆိုသည်။ စိတ်ငြိုငြင်စေရန် ပြုလုပ်သည်ဟူသောအချက်များ
နှင့်ပတ်သက်၍လည်း မမှန်ကန်ကြောင်း မြို့နယ်တရားရုံးနှင့် ပြည်နယ်တရားရုံးတို့က
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗဟိုတရားရုံးသို့ ဒုတိယအယူခံမှု ရောက်လာခြင်းမှာ အယူခံတရားလိုနေထိုင်သော
အိမ်ခန်း ၄ ခန်းအနက် တခန်းကို အယူခံတရားပြိုင်အား ပြန်လည်ပေးအပ်စေရန်
အမိန့်ကို မကျေနပ်သောကြောင့်ဖြစ်သည်။ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်
ဥပဒေပုဒ်မ ၁၂(၁)(စ)အရ အိမ်ရှင်သည် မိမိနေထိုင်ရန်အတွက် သဘောရိုးနှင့်
အိမ်ပြန်ရလိုလျှင် ရနိုင်ခွင့်ရှိသည်။ သို့ရာတွင် ပိုင်ရှင်ဟူသောစကားရပ်တွင် ၁၉၄၅ ခုနှစ်၊
မေလ ၁ ရက်နေ့၌ ဥပစာပိုင်ရှင်ဖြစ်သူ၊ သို့တည်းမဟုတ် ထိုနေ့ရက်နောက်ပိုင်းမှ
အမွေဆက်ခံခြင်းဖြင့် ဥပစာပိုင်ရှင်ဖြစ်လာသူများ အခြားမည်သူမှ မပါဝင်စေရဟူ၍
ပြဋ္ဌာန်းချက်ရှိသောကြောင့် အယူခံတရားပြိုင်သည် ယင်းပြဋ္ဌာန်းချက်နှင့် အကျုံးဝင်သူ
ဟုတ်မဟုတ် ဆန်းစစ်ရန်လိုအပ်မည်ဖြစ်သည်။

အယူခံတရားပြိုင်သည် ယင်းထွက်ချက်အရပင် အချင်းဖြစ်အိမ်ခန်းများပါဝင်သော
တန်းလျားကို မူလပိုင်ရှင် ဦးဘိုခွေးထံမှ ၁၉၇၃ ခုနှစ်၊ မေလအတွင်းမှာ ဝယ်ယူကြောင်း
ပေါ်ပေါက်သည်။ ထို့ကြောင့် အယူခံတရားပြိုင်သည် ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့တွင်
ပိုင်ရှင်မဟုတ်ချေ။ ထိုနောက်ပိုင်းတွင် အမွေဆက်ခံခြင်းဖြင့် ပိုင်ဆိုင်သူလည်းမဟုတ်
ချေ။ အယူခံတရားပြိုင်သည် မိမိကိုယ်တိုင် နေထိုင်ရန်အတွက် သဘောရိုးနှင့် ရလို
ကြောင်းအဆိုပြုသော်လည်း ယင်းကိုယ်တိုင်ကပင် အိမ်ငှားနှင့်မသင့်မြတ်သောကြောင့်

၁၉၇၆
ဟုတ်ခေါ်ချွန်း
နှင့်
ဦးသာအောင်။

ထွက်ခွာပေးရန် တရားစွဲဆိုကြောင်း ထွက်ဆိုထားသောကြောင့် မိမိနေထိုင်ရန်မရှိ
သောကြောင့် သဘောရိုးနှင့် ရယူလိုခြင်းမဟုတ်ပဲအိမ်ငှားနှင့်မသင့်မတင့်သောကြောင့်
သာ အိမ်မှနှင်ထုတ်လိုကြောင်း ပေါ်လွင်လျက်ရှိပေသည်။

မြို့နယ်တရားရုံးနှင့် ပြည်နယ်တရားရုံးတို့က အိမ်ခန်း ၄ ခန်းစလုံး ပြန်လည်ရလို့
ကြောင်း လျှောက်ထားသောအမှုတွင် အိမ်ခန်းတခန်းကိုသာ ပြန်လည်ပေးခြင်းမှာ
လည်း ဥပဒေအရ တိကျမှုမရှိချေ။ ဖြန်ဖြေသည့်သဘော သက်ရောက်လျက်ရှိသည်။
တရားလိုစွဲဆိုသည့်အတိုင်းမှန်ကန်လျှင် အိမ်ခန်းအားလုံးကို ပြန်ပေးရန်ဖြစ်၍ မမှန်
ကန်လျှင် အမှုကိုပယ်ရန်သာရှိပေလိမ့်မည်။ အမှုဖြစ်ပျက်သည့် အကြောင်းခြင်းရာ
အားလုံးတို့ကို ခြုံငုံစဉ်းစားလျှင် အယူခံတရားလိုက အိမ်ခန်းဥပစာကိုပြင်ဆင်ခြင်း
အယူခံတရားပြိုင်အား စိတ်အနှောင့်အယှက်ဖြစ်ရန် ပြုမူခြင်းစသော အချက်များနှင့်
ပတ်သက်၍ မြို့နယ်တရားရုံးနှင့် ပြည်နယ်တရားရုံးတို့က လက်မခံကြောင်း ဆုံးဖြတ်ခဲ့ပြီး
ဖြစ်သည်။ ကျန်ကောက်ချက်တရပ်ဖြစ်သော အယူခံတရားပြိုင်က မိမိနေထိုင်ရန်မရှိ၍
သဘောရိုးနှင့်အိမ်ခန်းများ ပြန်လည်ရလိုသည်ဆိုသော အချက်နှင့် ပတ်သက်၍လည်း
အယူခံတရားပြိုင်မှာ မြို့ပြဆိုင်ရာဥပဒေရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁)(စ)
ကွင်ဖော်ပြပါရှိသော တရားစွဲဆိုနိုင်ခွင့်ရှိသည့် ဥပစာပိုင်ရှင်မဟုတ်ချေ။ ထို့ကြောင့် မြို့
နယ်တရားရုံးနှင့် ပြည်နယ်တရားရုံးတို့က အယူခံတရားလိုသည် အယူခံတရားပြိုင်အား
အိမ်လခကျန်ငွေကျပ် ၇၂၀ ပေးရန်နှင့် နောက်ထပ်ပေးရန်အိမ်လခများကို မပျက်
မကွက်ပေးစေရန်အမိန့်ကို အတည်ပြုသည်။ အိမ်ခန်းတခန်း အယူခံတရားလိုက အယူခံ
တရားပြိုင်အား ပြန်ပေးစေရန်အမိန့်ကို ပယ်ဖျက်သည်။ နှစ်ဘက်အမှုသည်များသည်
မိမိတို့ကုန်ကျစရိတ်များကို အသီးသီးကျခံစေရမည်။

တရားမပြင်ဆင်မှု

ဥက္ကဋ္ဌအဖြစ် ဦးသွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးလွင်မောင်တို့ပါဝင်သော
ဗဟိုဘုရားစီရင်ရေးအဖွဲ့ရွှေတောင်

အမာတင် (ခေါ်) တင်တင်မာ
နှင့်

ဦးပါကြီး (ဒေါ်နိုင် ၏ တရားဝင် ကိုယ်စားလှယ်) *

† ၁၉၇၆
ဇူလိုင်လ
၉ ရက်။

အမှုအတောအတွင်း တရားလိုသေဆုံးသွား၍၊ ၎င်း၏နေရာတွင်တရားဝင်ကိုယ်စားပြုသူလျှောက်ထား
သည့်ကိစ္စ၌ တရားပြိုင်အဖြစ် ပါဝင်နေသူက ၎င်းအား တရားဝင်ကိုယ်စားပြုသူ တဦးအဖြစ်
ထည့်သွင်းပေးရန် တောင်းဆိုခွင့် ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။တရားမကျင့်ထုံးအမိန့် ၂၂ ၊ နည်းဥပဒေ ၃ အရ ၊ အမှုအတောအတွင်း
တရားလိုသေဆုံးသွားလျှင် ၎င်း၏ကိုယ်စားပြုသူအားလုံးကို ၎င်း၏နေရာတွင်ထည့်သွင်းရပေမည်။
တရားဝင်ကိုယ်စားပြုသူများအနက် ထိုသို့ထည့်သွင်းခြင်းကို ကန့်ကွက်သူများရှိလျှင် ထိုသူများကို
လည်း တရားပြိုင်များအဖြစ် ထည့်သွင်းရပေမည်။

ယခုအမှုတွင် အထက်တွင်ဖော်ပြထားသူ အမှုမမီသောမြေးများမှာ ဒေါ်နိုင်၏အမေ ဆက်ခံ
ထိုက်သူများဖြစ်ကြသည်။ ထို့ကြောင့်၎င်းတို့သည် တရားမကျင့်ထုံးဥပဒေပုဒ်မ ၂ (၁၁)အရဒေါ်နိုင်
၏ တရားဝင်ကိုယ်စားပြုသူများဖြစ်ကြသည်။ ၎င်းတို့အားအမှုတွင် ထည့်သွင်းရန်လိုပေလိမ့်မည်။
လျှောက်ထားသူ မအမာမှာမူကား အမှုတွင် တရားပြိုင်အဖြစ်ဖြင့် ပါဝင်နေပြီး ဖြစ်သဖြင့်
၎င်းအားဒေါ်နိုင်၏တရားဝင်ကိုယ်စားပြုသူအဖြစ်ထပ်မံထည့်သွင်းရန်မလိုအတတ်ပေ။

လျှောက်ထားသူအတွက်။ ။ဦးဘစိန်၊ ဦးဘိုးအောင်။

လျှောက်ထားခံရသူအတွက်။ ။ဦးဘညွန့်။

လျှောက်ထားသူ မအမာ (ခေါ်) မတင်တင်မာသည် ကွယ်လွန်သူ ဒေါ်နိုင်ဆိုသူ၏
မြေးဖြစ်သည်။ ဒေါ်နိုင်၏သား၊ မအမာ၏ဖခင်သည် ဒေါ်နိုင်မသေခင်က သေဆုံးခဲ့သည်။
ဒေါ်နိုင်သည် ၎င်းမသေခင်က မအမာအပေါ် ရန်ကုန်တိုင်းတရားရုံးတွင် စမ်းချောင်း
မြို့နယ် ပဒုမ္မာလမ်း၊ အမှတ် (၁၇)ရှိ အိမ်နှင့်မြေကို ၎င်းပိုင်ဆိုင်ကြောင်းနှင့် အပိုင်
ပေးသည်ဆိုသည့်စာချုပ်သည် မိမိ၏ပိုင်ဆိုင်ခွင့်ကို မထိခိုက်ကြောင်း မြက်ဟကြေငြာ

* ၁၉၇၄ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၆၁။

† ၁၉၇၃ ခုနှစ်၊ တရားမကြီးမှုအမှတ် ၆ တွင်၊ ရန်ကုန်တိုင်းတရားရုံး (စမ်းချောင်းမြို့နယ်)
(မြို့နယ်စု-၁) ရုံး၏ ချမှတ်သော အမိန့်ကို ပြင်ဆင်မှု။

၁၉၇၆
အမာတင်
(ဒေါ်)
တင်တင်မာ
နှင့်
ဦးပါကြီး
(ဒေါ်နိုင်၏
တရားဝင်
ကိုယ်စားလှယ်)

ပေးရန်တရားစွဲဆိုခဲ့သည်။ အမှုကိုစွဲဆိုပြီးနောက် အမှုမပြီးဆုံးမီ ဒေါ်နိုင်သေဆုံးခဲ့
သည်။ ဒေါ်နိုင်၏သား လျှောက်ထားခံရသူ ဦးပါကြီးက ၎င်းအားဒေါ်နိုင်၏
နေရာတွင် တရားဝင်ကိုယ်စားပြုသူအဖြစ်ဖြင့် ထည့်သွင်းပေးရန်လျှောက်ထားခဲ့သည်။
လျှောက်ထားသူ မအမာက၎င်းနှင့်အခြားဒေါ်နိုင်၏ အမွေမမိသောမြေးများဖြစ်သည့်
မောင်တင်ဦး၊ ကြူကြူ၊ ခင်မောင်ဦး၊ ခင်မောင်လှ၊ မောင်တင်ထွေး၊ မောင်မျိုးသန့်နှင့်
ခင်စန်းဝင်းတို့ကိုပါ ဒေါ်နိုင်၏ တရားဝင်ကိုယ်စား ပြုသူများအဖြစ်ဖြင့် ထည့်ပေးရန်
တောင်းဆိုခဲ့သည်။ မူလတိုင်းတရားရုံးကလျှောက်ထားခံရသူ ဦးပါကြီးကိုသာဒေါ်နိုင်၏
တရားဝင်ကိုယ်စားပြုသူအဖြစ် ထည့်သွင်းရန် အမိန့်ချမှတ်သည့်အတွက် မကျေနပ်၍
ပြင်ဆင်မှုလျှောက်ထားခြင်းဖြစ်သည်။

တရားမကျင့်ထုံးအမိန့် ၂၂၊ နည်းဥပဒေ ၃ အရ၊ အမှုအတောအတွင်း တရားလို
သေဆုံးသွားလျှင်၎င်း၏ ကိုယ်စားပြုသူအားလုံးကို၎င်း၏နေရာတွင်ထည့်သွင်းရပေမည်။
တရားဝင်ကိုယ်စားပြုသူများအနက် ထိုသို့ထည့်သွင်းခြင်းကို ကန့်ကွက်သူများရှိလျှင်
ထိုသူများကိုလည်း တရားပြိုင်များအဖြစ် ထည့်သွင်းရပေမည်။

ယခုအမှုတွင် အထက်တွင်ဖော်ပြထားသူ အမွေမမိသောမြေးများမှာ ဒေါ်နိုင်၏
အမွေဆက်ခံထိုက်သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တရားမကျင့်ထုံးဥပဒေ
ပုဒ်မ ၂(၁၁)အရ ဒေါ်နိုင်၏ တရားဝင်ကိုယ်စားပြုသူများဖြစ်ကြသည်။ ၎င်းတို့အား
အမှုတွင်ထည့်သွင်းရန်လိုပေလိမ့်မည်။ လျှောက်ထားသူ မအမာမှာမူကား အမှုတွင်
တရားပြိုင်အဖြစ်ဖြင့်ပါဝင်နေပြီးဖြစ်သဖြင့် ၎င်းအား ဒေါ်နိုင်၏တရားဝင်ကိုယ်စားပြုသူ
အဖြစ်ထပ်မံထည့်သွင်းရန် မလိုတော့ပေ။

သို့ဖြစ်၍ ကွယ်လွန်သူ ဒေါ်နိုင်၏နေရာတွင် လျှောက်ထားခံရသူ ဦးပါကြီးအပြင်
အထက်တွင်ဖော်ပြထားသည့် မောင်တင်ဦး၊ ကြူကြူ၊ ခင်မောင်ဝင်း၊ ခင်မောင်လှ၊
မောင်တင်ထွေး၊ မောင်မျိုးသန့်နှင့်ခင်စန်းဝင်းတို့ကိုပါဒေါ်နိုင်၏ တရားဝင်ကိုယ်စား
ပြုသူများအဖြစ် ဤအမှုတွင်ထည့်သွင်းရန်၊ ရန်ကုန်တိုင်းတရားရုံးသို့ ညွှန်ကြားလိုက်
သည်။

ဤပြင်ဆင်မှုအတွက်စရိတ်မရှိ။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးလွင်မောင်နှင့် ဦးစိုးလှိုင် တို့ပါဝင်သော
ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

† ၁၉၇၆
ဖေဖော်ဝါရီလ
၂၇ ရက်။

မအမာဘီ ပါ ၂

နှင့်

ဒေါ်သန်းရင် *

တရားမမှုများ စစ်ဆေးနေဆဲ တရားစီရင်ရေးအဖွဲ့တဖွဲ့လုံးဖြစ်စေ။ အဖွဲ့ဝင်တဦးတယောက်ဖြစ်စေ
ပြောင်းလဲခြင်းကြောင့် ယင်းအမှုကိုအဓမ္မတဖန်ပြန်လည်စစ်ဆေးရန် လိုမလို။

ဆုံးဖြတ်ချက်။ ။ တရားမမှုများစစ်ဆေးနေဆဲ တရားစီရင်ရေးအဖွဲ့တဖွဲ့လုံးဖြစ်စေ၊ အဖွဲ့ဝင်
တဦးတယောက်ဖြစ်စေ၊ ပြောင်းလဲခြင်းကြောင့် ယင်းအမှုကို အဓမ္မတဖန်ပြန်လည်စစ်ဆေး
ရမည်ဟု မည်သည့် ဥပဒေကမှ သတ်မှတ်ထားခြင်း မရှိပေ။ ထို့ကြောင့် ယင်းအမှုကို
ပြောင်းလဲသွားသည့် တရားစီရင်ရေးအဖွဲ့ကဆက်စစ်ဆေးနိုင်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ ယခုအမှုမှာ စစ်ဆေးဆဲအဆင့်တွင်မဟုတ်ပဲ နှစ်ဘက်ကို စစ်ဆေးပြီး
နှစ်ဘက်လျှောက်လဲချက်များကြားနာပြီးမှ တရားစီရင်ရေးအဖွဲ့ဝင်နှစ်ဦးပြောင်းလဲခဲ့သည်။ ပြောင်းလဲ
ခဲ့သည့် တရားစီရင်ရေးအဖွဲ့က နှစ်ဘက်အမှုသည်များ၏ လျှောက်လဲချက်များကို ထပ်မံ၍ မကြား
နာပဲ စီရင်ချက်ချမှတ်ခြင်းဖြစ်သည်။ တရားမကျင့်ထုံး ဥပဒေအမိန့် ၂၀ နည်းဥပဒေ ၁ အရ၊
လျှောက်လဲချက် ကြားနာပြီးနောက် တရားစီရင်ရေးအဖွဲ့ပြောင်းလဲသွားမည်ဆိုလျှင် ပြောင်းလဲ
သွားသည့် တရားစီရင်ရေးအဖွဲ့က နှစ်ဘက်အမှုသည်များ၏ လျှောက်လဲချက်ကို ပြန်လည်ကြားနာ
ပြီးမှသာလျှင် စီရင်ချက်ချမှတ်ရပေမည်။ ထပ်မံ၍ လျှောက်လဲချက်မကြားနာပဲ ချမှတ်သည့်
စီရင်ချက်မှာ ဥပဒေအရ မတည်နိုင်ပေ။

အယူခံတရားလိုအတွက်။ ။ ဦးသက်ဇွေ။

အယူခံတရားပြိုင်အတွက်။ ။ ဦးကျော်ညွန့်။

အယူခံတရားပြိုင်က ၎င်းလက်ရှိနေထိုင်သောအိမ်သည် ၎င်းပိုင်ကြောင်း မြက်ဟ
ကြေငြာပေးရန် ပြည်မြို့နယ်တရားရုံးတွင် တရားဝင်ဆိုခဲ့ရာ၊ ယင်းအမှုကို ပြည်မြို့နယ်
တရားရုံးကပလပ်လိုက်သဖြင့် ပဲခူးတိုင်းတရားရုံးသို့ အယူခံဝင်ရာ အယူခံတိုင်းတရားရုံးက

* ၁၉၇၄ ခုနှစ်၊ တရားမဒုတိယအယူခံဝင်မှုအမှတ် ၁၅။
† ၁၉၇၃ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၁ တွင်၊ ပြည်မြို့၊ တိုင်းပြည်သူ့ တရားရုံး၏ ချမှတ်သော
ဦးကရီကိုအယူခံဝင်မှု။

၁၉၇၆

မအာဘိပါ

နှင့်
ဒေါ်သန်းရင်

မြို့နယ်တရားရုံး၏အမိန့်ကို ပယ်ဖျက်ပြီး အယူခံတရားပြိုင်စွဲဆိုသည့်အမှုကိုအနိုင်ပေး
လိုက်သည်။ ယင်းအမိန့်ကိုမကျေနပ်သဖြင့် ဤဒုတိယအယူခံမှု တင်သွင်းခြင်းဖြစ်သည်။

ပဲခူးတိုင်းအယူခံရုံးတွင် ဥက္ကဋ္ဌ ဦးစီသန်း အဖွဲ့ဝင်ဦးရင်ကြည်နှင့် ဦးစိုးသိန်းတို့
ပါဝင်သော တရားစီရင်ရေးအဖွဲ့က လျှောက်လဲချက်များကိုကြားနာပြီး စီရင်ချက်
ချမှတ်ရန် ရွှေ့ဆိုင်းခဲ့သည်။ ထိုနောက်စီရင်ချက်ချမှတ်သည့် တရားစီရင်ရေးအဖွဲ့မှာ
ဥက္ကဋ္ဌဦးစီသန်း၊ အဖွဲ့ဝင်ဦးမြသန်းနှင့် ဦးပုတို့ဖြစ်သည်။ ထို့ကြောင့် အယူခံတိုင်းတရား
ရုံး၏အမိန့်မှာ ဥပဒေအရ တည်နိုင်သောအမိန့်မဟုတ်ပါဟု အယူခံတရားလို၏ရွှေ့နေက
ပဏာမအချက်အနေနှင့်တင်ပြသည်။

တရားမမှုများစစ်ဆေးနေသည့် တရားစီရင်ရေး အဖွဲ့တဖွဲ့လုံးဖြစ်စေ၊ အဖွဲ့ဝင်လူဦး
တယောက်ဖြစ်စေ ပြောင်းလဲခြင်းကြောင့် ယင်းအမှုကိုအစမှတဖန် ပြန်လည်စစ်ဆေး
ရမည်ဟု မည်သည့်ဥပဒေကမှ သတ်မှတ်ထားခြင်းမရှိပေ။ ထို့ကြောင့်ယင်းအမှုကို
ပြောင်းလဲသွားသည့် တရားစီရင်ရေးအဖွဲ့က ဆက်လက်စစ်ဆေးသွားနိုင်သည်။ ယခု
အမှုမှာမူ စစ်ဆေးဆဲအဆင့်တွင်မဟုတ်ပဲ နှစ်ဘက်စစ်ဆေးပြီး နှစ်ဘက်လျှောက်လဲ
ချက်များကြားနာပြီးမှ တရားစီရင်ရေးအဖွဲ့ဝင် နှစ်ဦးပြောင်းလဲခဲ့သည်။ ပြောင်းလဲ
ခဲ့သည့် တရားစီရင်ရေးအဖွဲ့က နှစ်ဘက်အမှုသည်များ၏ လျှောက်လဲချက်များကို
ထပ်မံ၍မကြားနာပဲ စီရင်ချက်ချမှတ်ခြင်းဖြစ်သည်။ တရားမကျင့်ထုံးဥပဒေအမိန့် ၂၀
နည်းဥပဒေ ၁ အရ၊ လျှောက်လဲချက်ကြားနာပြီးနောက်တရားစီရင်ရေးအဖွဲ့ပြောင်းလဲ
သွားမည်ဆိုလျှင် ပြောင်းလဲသွားသည့် တရားစီရင်ရေးအဖွဲ့က နှစ်ဘက်အမှုသည်များ၏
လျှောက်လဲချက်များကို ပြန်လည်ကြားနာပြီးမှသာလျှင် စီရင်ချက်ချမှတ်ရပေမည်။
ထပ်မံ၍ လျှောက်လဲချက်မကြားနာပဲ ချမှတ်သည့်စီရင်ချက်မှာ ဥပဒေအရမတည်
နိုင်ပေ။

သို့ဖြစ်၍ ပဲခူးတိုင်းတရားရုံး၏အမိန့်ကို ပယ်ဖျက်လိုက်ပြီး ပဲခူးတိုင်းတရားသူကြီး
အဖွဲ့က သင့်တော်သည့် တရားစီရင်ရေး အဖွဲ့တဖွဲ့ကိုဖွဲ့စည်း၍ ယင်းတရားစီရင်ရေးအဖွဲ့က
နှစ်ဘက်အမှုသည်များကိုကြားနာပြီး စီရင်ချက်ချမှတ်ရန် ညွှန်ကြားလိုက်သည်။ ဤ
အယူခံမှုအတွက် စရိတ်ခွင့်မပြု။

တရားမပထမအယူခံမှု

ဥက္ကဋ္ဌအဖြစ်ဗိုလ်မှူးကြီး ထွန်းအောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး လှမောင်နှင့် ဦးလွင်မောင်တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရွှေတွင်

မအေးမူ (သေဆုံးသူ ဦးလှကြည်) ၏သမီး

† ၁၉၇၆

နှင့်

ဇွန်လ ရက်။

ဦးမိုးကြည် ပါ ၃ ဦး *

သေသူ ဘခင်အတွက် အလုပ်သမားလျှော်ကြေး လျှောက်ထားသည့်ကိစ္စတွင် အလုပ်သမား လျှော်ကြေးဥပဒေပုဒ်မ ၂ (၁) (ဒ်) အရ၊ လျှောက်ထားသူ သမီးသည် မှီခိုသူမဟုတ်သဖြင့် လျှော်ကြေး ရထိုက်မထိုက်၊ သေသူ၏ဇနီးသည် လျှော်ကြေးမတောင်းမီသေဆုံးသွားသဖြင့် လျှော်ကြေးကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုညွှန်ကြားခြင်း။

ဆုံးဖြတ်ချက်။ ။ဤအမှုတွင် ဦးလှကြည်သေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး အယူခံတရားပြိုင် အမှတ် (၁) နှင့် (၂) တို့သည် အလုပ်သမားလျှော်ကြေး ပေးရန်တာဝန်ရှိကြောင်းမှာ ထင်ရှား သည်။ ဦးလှကြည်သေဆုံးသည့်အခါက ဇနီးဖြစ်သူ ဒေါ်ကျင်မွှေးမှာ အသက်ရှင်လျက်ရှိသည့်အတွက် အယူခံတရားပြိုင် အမှတ် (၁) နှင့် (၂) တို့ပေးရန်ဖြစ်သည့် လျှော်ကြေးမှာ ဒေါ်ကျင်မွှေး၏ အပြီးအပိုင်ရပိုင်ခွင့်ဖြစ်သည်။ တနည်းဆိုလျှင် ဒေါ်ကျင်မွှေး၏ ငွေဖြစ်သည့် အလုပ်သမားလျှော်ကြေး အတွက် လျှောက်ထားခြင်းမပြုမီ ဒေါ်ကျင်မွှေးသေသွားသဖြင့် ယင်းငွေများကို ဒေါ်ကျင်မွှေး၏ အမွေစားအမွေခံများက ရသိုက်သည်။ ထို့ကြောင့် အလုပ်သမားလျှော်ကြေး စိစစ်ရေးကော်မတီ သည် ဦးလှကြည်၏ အလုပ်ရှင်များဖြစ်သည့် အယူခံတရားပြိုင်အမှတ် (၁) နှင့် (၂) တို့ထံမှ ဦးလှကြည်သေသည့်အတွက် ပေးရန်ရှိသော အလုပ်သမားလျှော်ကြေးကို တောင်းခံ ထိန်းသိမ်း ထားရန်တာဝန်ရှိသည်။ ဒေါ်ကျင်မွှေး၏ အမွေစားအမွေခံများက လျှော်ကြေးငွေကို တောင်းခံ သည့်အခါ ယင်းတို့အနေဖြင့် အမွေဆက်ခံခွင့် လက်မှတ်တင်ပြပါက ထုတ်ပေးရန်ဖြစ်သည်။

အယူခံတရားလိုအတွက်။ ။ကိုယ်တိုင်။

အယူခံတရားပြိုင်အတွက်။ ။ဦးစောလှိုင်၊ ရုံးသဟာယ မစ္စတာ အက်စ် ကေ ဂိုရ်။

ကွယ်လွန်သူဦးလှကြည်သည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ရှိ “သိန်းဆုရှင်” စက် လှေတွင် အလုပ်လုပ်ခဲ့သည်။ အယူခံတရားပြိုင်အမှတ် (၁) နှင့် (၂) တို့မှာ ဦးလှကြည်

† ၁၉၇၄ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၅၀။
* ၁၉၇၄ ခုနှစ်၊ အလုပ်သမားလျှော်ကြေးမှုအမှတ် ၁၂ တွင်၊ မော်လမြိုင်မြို့၊ အလုပ်သမား လျှော်ကြေးစိစစ်ရေးကော်မတီရုံး၏ ချမှတ်သောအမိန့်ကို အယူခံဝင်မှု။

၁၉၇၆

မအေးမူ
(သေဆုံးသူ
ဦးလှကြည်၏
သမီး)
နှင့်
ဦးစိုးကြည်ပါ
၃ ဦး။

၏အလုပ်ရှင်များဖြစ်ခြင်းနှင့်ပတ်သက်၍ အငြင်းမပွားချေ။ ထို့အပြင် ဦးလှကြည်သည် အလုပ်တာဝန် ထမ်းဆောင်နေစဉ် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍လည်း အငြင်းပွားမှု မရှိချေ။

ဦးလှကြည်၏ ဩရဿသမီးဖြစ်ပါသည်ဟု ဆိုကာ အယူခံတရားလို ဒေါ်အေးမူက လျော်ကြေးအတွက် လျှောက်ထားရာအလုပ်သမားလျော်ကြေးကော်မတီက ဒေါ်အေးမူသည် အလုပ်သမားလျော်ကြေး ဥပဒေပုဒ်မ ၂ (၁) (ဒီ) အရ မှီခိုသူတဦးမဟုတ်သဖြင့် လျော်ကြေးမရထိုက်ဟုဆိုကာ လျှောက်လွှာကိုပယ်လိုက်သည်။ ယင်းသို့ပယ်လိုက်ခြင်းကြောင့်မကျေနပ်၍ အလုပ်သမားလျော်ကြေး ဥပဒေပုဒ်မ ၃၀ အရ ဤအယူခံမှုကို တင်သွင်းခြင်းဖြစ်သည်။

အယူခံတရားလိုသည် ဦးလှကြည်၏သမီးဖြစ်စေကာမူ ယင်းသည်ယခုအခါ၌ အိမ်ထောင်ကျပြီး ဦးလှကြည်အပေါ် မှီခိုစားသောက်သူမဟုတ်သဖြင့် မအေးမူသည် လျော်ကြေးမရထိုက်ဟု အလုပ်သမား လျော်ကြေးကော်မတီ၏ အဆုံးအဖြတ်မှာ မှားယွင်းသည်ဟုမဆိုနိုင်ချေ။

ဤအမှုတွင် စဉ်းစားရန် အချက်တချက်ရှိသေးကြောင်းတွေ့ရသည်။ ယင်းအချက်မှာ ဦးလှကြည်ကွယ်လွန်သည့်အခါက ယင်း၏ဇနီးမှာ ဒေါ်ကျင်မွှေးဆိုသူဖြစ်သည်။ ဒေါ်ကျင်မွှေးသည် ဦးလှကြည် သေသည့်ကိစ္စနှင့်ပတ်သက်ပြီး လျော်ကြေးမတောင်းမီ ဦးလှကြည်သေဆုံးပြီး ၄ ရက်မြောက်နေ့တွင် သေဆုံးခဲ့သည်။ ထို့ကြောင့် ဦးလှကြည် သေသည့်အတွက် လျော်ကြေးကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ရမည်ဟူသော အချက်ဖြစ်သည်။

ဤအမှုတွင် ဦးလှကြည်သေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး အယူခံတရားပြိုင်အမှတ် (၁) နှင့် (၂) တို့သည် အလုပ်သမားလျော်ကြေးပေးရန် တာဝန်ရှိကြောင်းမှာ ထင်ရှားသည်။ ဦးလှကြည်သေသည့်အခါက ဇနီးဖြစ်သူ ဒေါ်ကျင်မွှေးမှာ အသက်ရှင်လျက် ရှိသည့်အတွက် အယူခံတရားပြိုင် အမှတ် (၁) နှင့် (၂) တို့ပေးရန်ဖြစ်သည့် လျော်ကြေးမှာ ဒေါ်ကျင်မွှေး၏ အပြီးအပိုင် ရပိုင်ခွင့်ဖြစ်သည်။ တနည်းဆိုလျှင် ဒေါ်ကျင်မွှေး၏ငွေဖြစ်သည်။ အလုပ်သမားလျော်ကြေးအတွက် လျှောက်ထားခြင်းမပြုမီ ဒေါ်ကျင်မွှေးသေသွားသဖြင့် ယင်းငွေများကို ဒေါ်ကျင်မွှေး၏ အမွေစား အမွေခံများက ရထိုက်သည်။ ထို့ကြောင့် အလုပ်သမား လျော်ကြေး စိစစ်ရေး ကော်မတီသည် ဦးလှကြည်၏ အလုပ်ရှင်များဖြစ်သည့် အယူခံတရားပြိုင်အမှတ် (၁) နှင့် (၂) တို့ထံမှ ဦးလှကြည်သေသည့်အတွက် ပေးရန်ရှိသော အလုပ်သမားလျော်ကြေးကို တောင်းခံ

ထိန်းသိမ်းထားရန်တာဝန်ရှိသည်။ ဒေါ်ကျင်မွှေး၏ အမွေစားအမွေခံများက လျော်ကြေးငွေကို ဟောင်းခံသည့်အခါ ယင်းတို့အနေဖြင့် အမွေဆက်ခံခွင့် လက်မှတ်တင်ပြပါက ထုတ်ပေးရန်ဖြစ်သည်။

၁၉၇၆

—

မအေးမူ
(သေဆုံးသူ
ဦးလှကြည်၏
သမီး)

နှင့်
ဦးစိုးကြည် ပါ
၃ ဦး။

ထို့ကြောင့် အလုပ်သမားလျော်ကြေး စိစစ်ရေးကော်မတီသည် အယူခံတရားပြိုင်အမှတ် (၁) နှင့် (၂) တို့က ဦးလှကြည်သေသည်ကိစ္စနှင့်ပတ်သက်ပြီး ပေးရန်ရှိသော အလုပ်သမားလျော်ကြေးငွေပမာဏ မည်မျှဖြစ်သည်ကို စုံစမ်းတောင်းခံ၍ ထိန်းသိမ်းထားရန် ညွှန်ကြားလိုက်သည်။ တောင်းခံ၍ထိန်းသိမ်းထားပြီး ဒေါ်ကျင်မွှေး၏အမွေစားအမွေခံများက လာလျှောက်သည့်အခါ အထက်ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ရန်ညွှန်ကြားလိုက်သည်။

တရားမဒုတိယအယူခံမှု

ဥက္ကဋ္ဌအဖြစ် ဦးကြည်မြ၊ အဖွဲ့ဝင်များအဖြစ် ဦးစိုးလှိုင်နှင့် ဦးသန့်စင် တို့ပါဝင်သော ဗဟိုတရားစီရင်ရေး အဖွဲ့ရွှေ့တွင်

† ၁၉၇၆
ဇွန်လ ၂၅ ရက်

ဦးအုန်းသောင် နှင့် ဒေါ်အေးချစ် *

လင်ယောက်ျားဖြစ်သူက အိမ်ပေါ်မှနှင်ချသဖြင့် ဆင်းလာခဲ့ရသော မယားတွင် လင်ယောက်ျားက မယားကို ပြန်လာရန်ခေါ်သည့်အခါ ငြင်းဆန်နိုင်ခွင့်ရှိမရှိ။

ဆုံးဖြတ်ချက်။ ။ မြန်မာ့လေ့ထုံးတမ်းအရ ရောင်နောက်ဆံထုံးပါ ဆိုသကဲ့သို့ မယားသည် လင်၏နောက်သို့လိုက်ပြီး အေးအဘူဒူအမ္မ လှုပ်ကိုင်စားသောက် ပေါင်းသင်းနေထိုင်ရန် တာဝန်ရှိ၏။ လုံလောက်သော အကြောင်းရှိမှသာလျှင် မယားသည် လင်နှင့် အဘူဒူအထိုင်ရန် ငြင်းဆိုနိုင်၏။ လုံလောက်သော အကြောင်းဆိုရာ၌ အမှုတူနှင့်တမူ အကြောင်းခြင်းရာများ တူညီမည်မဟုတ်၍ မည်သည့်အကြောင်းခြင်းရာသည် လုံလောက်သော အကြောင်းဖြစ်သည်၊ မည်သည့်အကြောင်းခြင်းရာမှာ လုံလောက်သော အကြောင်းမဟုတ်ဟု ချမှတ်ယူ၍ မဖြစ်နိုင်ချေ။ ပေါ်ပေါက်နေသည့် အကြောင်းခြင်းရာများအပေါ်မူတည်၍ အဆုံးအဖြတ်ပြုရမည်ဖြစ်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ လင်နှင့်မယား လျှာနှင့်သွားဆိုသလို လင်နှင့်မယားတို့သည် မကြာခဏ အခန်းမသင့်သည့်အခါများတွင် စကားများ ရန်ဖြစ်ခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။ ဤကဲ့သို့ လင်မယားရန်ဖြစ်ခြင်းကြောင့် လင်ကမယားကို နှင်ထုတ်ခြင်းမှာ လင်ယောက်ျားက မယားကို ပြန်လာခေါ်သည့်အခါ ငြင်းဆန်နိုင်ရန် လုံလောက်သည့်အကြောင်းဖြစ်သည်ဟု မဆိုနိုင်ချေ။

အယူခံတရားလိုအတွက်။ ။ ဦးခင်မောင်စိန်၊ ဒေါ်မြင့်မြင့်ခင်။

အယူခံတရားပြိုင်အတွက်။ ။ ကိုယ်တိုင်။

အယူခံတရားလို ဦးအုန်းသောင်နှင့် အယူခံ တရားပြိုင် ဒေါ်အေးချစ်တို့သည် လွန်ခဲ့သော ၁၃၃၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးကျေးရွာရှိ အယူခံတရားလို၏ နေအိမ်၌ ဗုဒ္ဓဘာသာ လေ့ထုံးတမ်းနှင့်အညီ တရားဝင်လက်ထပ်ပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင် လာခဲ့ကြသည်။

* ၁၉၇၄ ခုနှစ်၊ တရားမ ဒုတိယအယူခံခံမှုအမှတ် ၂။
† ၁၉၇၄ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၆ တွင်၊ ပဲခူးမြို့၊ တိုင်းပြည်သူ့ တရားရုံး (အထူး) အယူခံအဖွဲ့ ၁၉ ၏ ရုံး၏ချမှတ်သော (ဒီဂရီ) ကိုအယူခံဝင်မှု။

ဦးအုန်းသောင်
နှင့်
ဇော်အေးချစ်။

ယင်းသို့ ဝေါင်းသင်းလာကြပြီး ၄ လခန့်အကြာတွင် အယူခံ တရားပြိုင်က တရားလို၏ နေအိမ်မှ ဆင်းသွားပြီး တရားရုံးတွင် မယားစရိတ်ရလို့ကြောင်း လျှောက်ထားခဲ့ရာ မယားစရိတ် တလကျပ် ၃၀ ပေးစေဟု တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ထိုနောက် အယူခံတရားလိုက လူကြီးများနှင့်အတူ အယူခံတရားပြိုင်အား ပြန်ပေါင်းရန် သွားရောက်ခေါ်ခဲ့သည်။ ထိုအခါ တရားပြိုင်က ပြန်လည်ပေါင်းသင်းရန် သဘောတူသဖြင့် လူကြီးများရှေ့တွင် အယူခံတရားလိုနှင့် အယူခံ တရားပြိုင်တို့က စာချုပ် ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်ကို ချုပ်ဆိုပြီး အယူခံတရားပြိုင်က ၂ ရက်၊ ၃ ရက်နေ့လျှင်လာခဲ့မည်ဟု ပြောသော်လည်း၊ ပြန်မလာသဖြင့် အယူခံတရားလိုက အယူခံ တရားပြိုင်အပေါ် ယခင် ပဲခူးမြို့၊ တရားရေးဝန်ထမ်း အဆင့် (၃) တရားရုံးတွင် လင်မယားအဖြစ် ပြန်လည်ပေါင်းသင်းလို့မူ စွဲဆိုခဲ့သည်။ ယင်းတရားရုံးတွင် အယူခံ တရားလိုသည် အနိုင်ဒီကရီ ရရှိခဲ့သည်။ အယူခံတရားပြိုင်က ပဲခူးတိုင်း တရားရုံးသို့ အယူခံဝင်ရာ တိုင်းရုံးက မူလရုံး၏ဒီကရီကို ပယ်ဖျက်လိုက်သည်။ သို့ဖြစ်၍ အယူခံတရားလိုက ဤခုတိယ အယူခံမှ တင်သွင်းခြင်းဖြစ်သည်။

အယူခံတရားပြိုင်က အယူခံတရားလိုသည် ၎င်းကို အိမ်ပေါ်မှ နှင်ချလိုက်သည့် အတွက် ဆင်းလာခဲ့ကြောင်း၊ အယူခံတရားလိုသည် အမြဲတစေ ၎င်းအား နှိပ်စက်ကြောင်း လူအများရှေ့တွင် “ဖာသည်မ၊ မိန်းမရွှင်မ၊ သူခိုးမ၊ ခွေးမ” အစရှိသဖြင့် အမြဲဆဲဆိုကြောင်း၊ ထို့ကြောင့် အယူခံတရားလိုနှင့် ပြန်လည်ပေါင်းသင်းမည်ဟု စာချုပ်ချုပ်ပေးလိုက်သော်လည်း မသွားဝံ့သဖြင့် ပြန်မသွားခဲ့ပါဟု မူလရုံးတွင် ထုချေခဲ့ကြောင်း ဘွဲ့ရသည်။ မူလတရားရုံးက အယူခံ တရားပြိုင်သည် အယူခံတရားလိုက အိမ်ပေါ်မှ နှင်ချသည့်အတွက် ဆင်းသွားကြောင်း မှန်သော်လည်း အယူခံ တရားပြိုင်ကို အယူခံတရားလိုက နှိပ်စက်ကြောင်း၊ ဆဲဆိုကြောင်း သက်သေ အထောက်အထားမရှိဟုဆိုပြီး အယူခံတရားလိုအား အနိုင်ပေးခဲ့သည်။ ပဲခူးတိုင်း တရားရုံးအနေဖြင့် အယူခံတရားလိုသည် အယူခံတရားပြိုင်အား အိမ်ပေါ်မှ နှင်ချခြင်း၊ စိတ်ဆင်းရဲအောင် ဆဲဆိုကြိမ်းမောင်းခြင်းတို့မှာ မှန်ကန်သဖြင့် သဘောရိုးဖြင့် တရားစွဲဆိုခြင်း မဟုတ်နိုင်ဟုယူဆပြီး မူလတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်လိုက်သည်။

သက်ဆိုင်ရာ အမှုတွဲကို လေ့လာလိုက်သည့်အခါ အယူခံတရားလိုက အယူခံတရားပြိုင်ကို အိမ်မှနှင်ချခဲ့ကြောင်း ပေါ်လွင်သော်လည်း၊ အယူခံတရားလိုက အယူခံတရားပြိုင်အား အမြဲတစေ နှိပ်စက်ညှဉ်းပမ်း တိုင်းထွာဆဲဆိုခဲ့သည်ဟု လုံးဝသက်သေ အထောက်အထား မရှိပေ။ လင်မယား အခန့်မသင့်၍ရန်ဖြစ်ပြီး နှင်ချသဖြင့် ဆင်းရဲခြင်းသာဖြစ်သည်။ မြန်မာ့လေ့ ထုံးတမ်းအရ ရောင်နောက် ဆံထုံးပါ ဆိုသကဲ့သို့

၁၉၇၆
ဦးအုန်းသောင်
နှင့်
ဒေါ်အေးချစ်

မယားသည် လင်၏နောက်သို့လိုက်ပြီး အေးအတူပူအမျှ လုပ်ကိုင်စားသောက် ပေါင်း
သင်းနေထိုင်ရန် တာဝန်ရှိ၏။ လုံလောက်သော အကြောင်းရှိမှသာလျှင် မယားသည်
လင်နှင့်အတူ နေထိုင်ရန် ငြင်းဆိုနိုင်၏။ လုံလောက်သောအကြောင်း ဆိုရာ၌ အမှု
တမူနှင့်တမူ အကြောင်းခြင်းရာများ တူညီမည် မဟုတ်၍ မည်သည့်အကြောင်းခြင်းရာ
သည် လုံလောက်သော အကြောင်းဖြစ်သည်။ မည်သည့် အကြောင်းခြင်းရာမှ
လုံလောက်သော အကြောင်းမဟုတ်ဟု ပုံသေကားချ မှတ်ယူ၍ မဖြစ်နိုင်ချေ။ ပေါ်
ပေါက်နေသည့် အကြောင်းခြင်းရာများအပေါ် မူတည်၍ အဆုံးအဖြတ် ပြုရမည်
ဖြစ်သည်။

ယခုအခါမှာ မူလအယူခံ တရားပြိုင်က ၎င်းအား အယူခံတရားလိုက အိမ်ပေါ်မှ
နှင်ချ၍ ဆင်းခဲ့ရသည်။ ရက်စက် ညှဉ်းပမ်းခဲ့သည်။ ဆဲဆိုခဲ့သည်ဟု အကြောင်းပြ
သော်လည်း အိမ်ပေါ်မှ နှင်ချခဲ့ကြောင်းသာ ပေါ်လွင်၍ ရက်စက်ကြောင်း၊ ဆဲဆို
ကြောင်း သက်သေအထောက်အထား လုံးပမရှိချေ။

လင်နှင့်မယား လျှာနှင့်သွားဟု ဆိုသလို လင်နှင့်မယားတို့သည် မကြာခဏအခန့်
မသင့်သည့် အခါများတွင် စကားများ ရန်ဖြစ်ခြင်းမှာ မေ့တာပင်ဖြစ်သည်။ ဤကဲ့သို့
လင်မယား ရန်ဖြစ်ခြင်းကြောင့် လင်ကမယားကို နှင်ထုတ်ခြင်းမှာ လင်ယောက်ျား
က မယားကို ပြန်လာခေါ်သည့်အခါ ငြင်းဆန်နိုင်ရန် လုံလောက်သည့်အကြောင်း
ဖြစ်သည်ဟု မဆိုနိုင်ပေ။

အထက်ဖော်ပြပါ အကြောင်းများကြောင့် ပဲခူးတိုင်း တရားရုံး၏ စီရင်ချက်နှင့်
ဒီကရီကို ပယ်ဖျက်ပြီး၊ မူလတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို အတည်ပြုလိုက်သည်။
လင်နှင့်မယားဖြစ်သည့် အမှုဖြစ်သဖြင့် စရိတ်ခွင့်မပြု။